



Treaty Series

*Treaties and international agreements
registered
or filed and recorded
with the Secretariat of the United Nations*

VOLUME 1010

Recueil des Traités

*Traités et accords internationaux
enregistrés
ou classés et inscrits au répertoire
au Secrétariat de l'Organisation des Nations Unies*

United Nations • Nations Unies
New York, 1984

*Treaties and international agreements registered
or filed and recorded with the Secretariat
of the United Nations*

VOLUME 1010

1976

1. Nos. 14840-14847

TABLE OF CONTENTS

I

*Treaties and international agreements
registered from 22 June 1976 to 1 July 1976*

	<i>Page</i>
No. 14840. United Nations and Ivory Coast:	
Agreement concerning arrangements for the first part of the sixty-first session of the Economic and Social Council, Abidjan, 30 June to 9 July 1976. Signed at New York on 22 June 1976	3
No. 14841. Multilateral:	
Convention (No. 139) concerning prevention and control of occupational hazards caused by carcinogenic substances and agents. Adopted by the General Conference of the International Labour Organisation at its fifty-ninth session, Geneva, 24 June 1974	5
No. 14842. United Nations (United Nations Capital Development Fund) and Niger:	
Grant Agreement— <i>Rebuilding of sheep stocks</i> (with annexes). Signed at Niamey on 5 and 23 June 1976	15
No. 14843. Multilateral:	
Treaty of the Economic Community of West African States (ECOWAS). Concluded at Lagos on 28 May 1975	17
No. 14844. Spain and Republic of Korea:	
Basic Agreement on scientific and technical co-operation. Signed at Madrid on 14 July 1975	67
No. 14845. Spain and Gabon:	
Agreement concerning economic co-operation and trade. Signed at Libreville on 6 February 1976	91
No. 14846. Burma and Indonesia:	
Treaty of friendship. Signed at Rangoon on 31 March 1951	101

*Traités et accords internationaux enregistrés
ou classés et inscrits au répertoire au Secrétariat
de l'Organisation des Nations Unies*

VOLUME 1010

1976

I. Nos 14840-14847

TABLE DES MATIÈRES

I

*Traités et accords internationaux
enregistrés du 22 juin 1976 au 1^{er} juillet 1976*

	<i>Pages</i>
N° 14840. Organisation des Nations Unies et Côte d'Ivoire :	
Accord relatif à l'organisation de la première partie de la soixante et unième session du Conseil économique et social, Abidjan, 30 juin à 9 juillet 1976. Signé à New York le 22 juin 1976	3
N° 14841. Multilatéral :	
Convention (n° 139) concernant la prévention et le contrôle des risques professionnels causés par les substances et agents cancérogènes. Adoptée par la Conférence générale de l'Organisation internationale du Travail à sa cinquante-neuvième session, Genève, 24 juin 1974	5
N° 14842. Organisation des Nations Unies (Fonds d'équipement des Nations Unies) et Niger :	
Accord de don — <i>Reconstitution du cheptel ovin</i> (avec annexes). Signé à Niamey les 5 et 23 juin 1976	15
N° 14843. Multilatéral :	
Traité de la Communauté économique des Etats de l'Afrique de l'Ouest (CEDEAO). Conclu à Lagos le 28 mai 1975	17
N° 14844. Espagne et République de Corée :	
Accord de base relatif à la coopération scientifique et technique. Signé à Madrid le 14 juillet 1975	67
N° 14845. Espagne et Gabon :	
Accord de coopération économique et commerciale. Signé à Libreville le 6 février 1976	91
N° 14846. Birmanie et Indonésie :	
Traité d'amitié. Signé à Rangoon le 31 mars 1951	101

	<i>Page</i>
No. 14847. Burma and China:	
Boundary Treaty (with attached maps). Signed at Peking on 1 October 1960	
Exchange of notes constituting an agreement annexed to the above-mentioned Treaty (with authenticated English translation). Peking, 1 October 1960	
Protocol to the above-mentioned Treaty of 1 October 1960 (with maps). Signed at Peking on 13 October 1961	112
<i>(For the authentic Chinese and English texts of the Protocol and its French translation, see volume 1011.</i>	
<i>For the maps annexed to the Protocol, see volumes 1012 and 1013).</i>	
 ANNEX A. Ratifications, accessions, prorogations, etc., concerning treaties and international agreements registered with the Secretariat of the United Nations	
No. 1963. International Plant Protection Convention. Done at Rome on 6 Decemher 1951:	
Adherence by Mexico	398
No. 4789. Agreement concernig the adoption of uniform conditions of approval and reciprocal recognition of approval for motor vehicle equipment and parts. Done at Geneva on 20 March 1958:	
Application by Yugoslavia of Regulations Nos. 15, 16, 17, 19 and 20 annexed to the above-mentioned Agreement	399
No. 7625. Convention abolishing the requirement of legalisation for foreign public documents. Opened for signature at The Hague on 5 October 1961:	
Succession by the Bahamas	400
No. 7794. International Convention for the Safety of Life at Sea, 1960. Signed at London on 17 June 1960:	
Acceptance by Papua New Guinea	400
No. 8564. Convention on facilitation of international maritime traffic. Signed at London on 9 April 1965:	
Accession by India	401
No. 9159. International Convention on Load Lines, 1966. Done at London on 5 April 1966:	
Accession by Papua New Guinea	402
No. 9464. International Convention on the Elimination of All Forms of Racial Discrimination. Opened for signature at New York on 7 March 1966:	
Accession by Ethiopia	402

N° 14847. Birmanie et Chine :

Traité de frontière (avec cartes jointes). Signé à Pékin le 1^{er} octobre 1960

Échange de notes constituant un accord annexé au Traité susmentionné (avec traduction anglaise authentifiée). Pékin, 1^{er} octobre 1960

Protocole au Traité susmentionné du 1^{er} octobre 1960 (avec cartes). Signé à Pékin le 13 octobre 1961 113

(Pour les textes authentiques chinois et anglais du Protocole et la traduction française, voir volume 1011.

Pour les cartes annexées au Protocole, voir volumes 1012 et 1013.)

ANNEXE A. Ratifications, adhésions, prorogations, etc., concernant des traités et accords internationaux enregistrés au Secrétariat de l'Organisation des Nations Unies

N° 1963. Convention internationale pour la protection des végétaux. Conclue à Rome le 6 décembre 1951 :

Adhésion du Mexique 398

N° 4789. Accord concernant l'adoption de conditions uniformes d'homologation et la reconnaissance réciproque de l'homologation des équipements et pièces de véhicules à moteur. Fait à Genève le 20 mars 1958 :

Application par la Yougoslavie des Règlements nos 15, 16, 17, 19 et 20 annexés à l'Accord susmentionné 399

N° 7625. Convention supprimant l'exigence de la légalisation des actes publics étrangers. Ouverte à la signature à La Haye le 5 octobre 1961 :

Succession des Bahamas 400

N° 7794. Convention internationale pour la sauvegarde de la vie humaine en mer, 1960. Signée à Londres le 17 juin 1960 :

Acceptation de la Papouasie-Nouvelle-Guinée 400

N° 8564. Convention visant à faciliter le trafic maritime international. Signée à Londres le 9 avril 1965 :

Adhésion de l'Inde 401

N° 9159. Convention internationale de 1966 sur les lignes de charge. Faite à Londres le 5 avril 1966 :

Adhésion de la Papouasie-Nouvelle-Guinée 402

N° 9464. Convention internationale sur l'élimination de toutes les formes de discrimination raciale. Ouverte à la signature à New York le 7 mars 1966 :

Adhésion de l'Éthiopie 402

	<i>Page</i>
No. 12140. Convention on the taking of evidence abroad in civil or commercial matters. Opened for signature at The Hague on 18 March 1970:	
Ratification by Czechoslovakia	403
No. 12951. International Sugar Agreement, 1973. Concluded at Geneva on 13 October 1973:	
Definitive acceptances by Indonesia and Yugoslavia of Resolution No. 1 of the International Sugar Council adopted on 30 September 1975, extending the above-mentioned Agreement	405
No. 13925. Convention on the law applicable to traffic accidents. Concluded at The Hague on 4 May 1971:	
Ratification by Czechoslovakia	406
No. 14049. International Convention relating to intervention on the high seas in cases of oil pollution casualties. Concluded at Brussels on 29 November 1969:	
Accession by Tunisia	408
Ratification by Poland	408
No. 14097. International Convention on Civil Liability for Oil Pollution Damage. Concluded at Brussels on 29 November 1969:	
Accessions by Tunisia and Japan	409
No. 14151. Protocol amending the Single Convention on Narcotic Drugs, 1961. Concluded at Geneva on 25 March 1972:	
Ratification by Tunisia	410
No. 14152. Single Convention on Narcotic Drugs, 1961, as amended by the Protocol amending the Single Convention on Narcotic Drugs, 1961. Done at New York on 8 August 1975:	
Participation by Tunisia in the above-mentioned Convention	410
No. 14236. Convention on the recognition of divorces and legal separations. Concluded at The Hague on 1 June 1970:	
Ratifications by Czechoslovakia and Switzerland	411
 <i>International Labour Organisation</i>	
No. 585. Convention (No. 2) concerning unemployment, adopted by the General Conference of the International Labour Organisation at its first session, Washington, 28 November 1919, as modified by the Final Articles Revision Convention, 1946:	
Ratification by Papua New Guinea	414

	<i>Pages</i>
N° 12140. Convention sur l'obtention des preuves à l'étranger en matière civile ou commerciale. Ouverte à la signature à La Haye le 18 mars 1970 :	
Ratification de la Tchécoslovaquie	404
N° 12951. Accord international de 1973 sur le sucre. Conclu à Genève le 13 octobre 1973 :	
Acceptations définitives par l'Indonésie et la Yougoslavie de la résolution n° 1 du Conseil international du sucre en date du 30 septembre 1975, prorogeant l'Accord susmentionné	405
N° 13925. Convention sur la loi applicable en matière d'accidents de la circulation routière. Conclue à La Haye le 4 mai 1971 :	
Ratification de la Tchécoslovaquie	407
N° 14049. Convention internationale sur l'intervention en haute mer en cas d'accident entraînant ou pouvant entraîner une pollution par les hydrocarbures. Conclue à Bruxelles le 29 novembre 1969:	
Adhésion de la Tunisie	408
Ratification de la Pologne	408
N° 14097. Convention internationale sur la responsabilité civile pour les dommages dus à la pollution par les hydrocarbures. Conclue à Bruxelles le 29 novembre 1969 :	
Adhésions de la Tunisie et du Japon	409
N° 14151. Protocole portant amendement de la Convention unique sur les stupéfiants de 1961. Conclue à Genève le 25 mars 1972 :	
Ratification de la Tunisie	410
N° 14152. Convention unique sur les stupéfiants de 1961, telle que modifiée par le Protocole portant amendement de la Convention unique sur les stupéfiants de 1961. Faite à New York le 8 août 1975 :	
Participation de la Tunisie à la Convention susmentionnée	410
N° 14236. Convention sur la reconnaissance des divorces et des séparations de corps. Conclue à La Haye le 1^{er} juin 1970 :	
Ratifications de la Tchécoslovaquie et de la Suisse	413

Organisation internationale du Travail

N° 585. Convention (n° 2) concernant le chômage, adoptée par la Conférence générale de l'Organisation internationale du Travail à sa première session, Washington, 28 novembre 1919, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratification de la Papouasie-Nouvelle-Guinée	415

	<i>Page</i>
No. 588. Convention (No. 5) fixing the minimum age for admission of children to industrial employment, adopted by the General Conference of the International Labour Organisation at its first session, Washington, 28 November 1919, as modified by the Final Articles Revision Convention, 1946:	
Ratification by the Bahamas	414
No. 590. Convention (No. 7) fixing the minimum age for admission of children to employment at sea, adopted by the General Conference of the International Labour Organisation at its second session, Genoa, 9 July 1920, as modified by the Final Articles Revision Convention, 1946:	
Ratifications by Papua New Guinea and the Bahamas	416
No. 591. Convention (No. 8) concerning unemployment indemnity in case of loss or foundering of the ship, adopted by the General Conference of the International Labour Organisation at its second session, Genoa, 9 July 1920, as modified by the Final Articles Revision Convention, 1946:	
Ratification by Papua New Guinea	416
No. 593. Convention (No. 10) concerning the age for admission of children to employment in agriculture, adopted by the General Conference of the International Labour Organisation at its third session, Geneva, 16 November 1921, as modified by the Final Articles Revision Convention, 1946:	
No. 594. Convention (No. 11) concerning the rights of association and combination of agricultural workers, adopted by the General Conference of the International Labour Organisation at its third session, Geneva, 12 November 1921, as modified by the Final Articles Revision Convention, 1946:	
Ratifications by Papua New Guinea and the Bahamas	418
No. 595. Convention (No. 12) concerning workmen's compensation in agriculture, adopted by the General Conference of the International Labour Organisation at its third session, Geneva, 12 November 1921, as modified by the Final Articles Revision Convention, 1946:	
Ratifications by Papua New Guinea and the Bahamas	420
No. 597. Convention (No. 14) concerning the application of the weekly rest in industrial undertakings, adopted by the General Conference of the International Labour Organisation at its third session, Geneva, 17 November 1921, as modified by the Final Articles Revision Convention, 1946:	
Ratification by the Bahamas	420

	<i>Pages</i>
N° 588. Convention (n° 5) fixant l'âge minimum d'admission des enfants aux travaux industriels, adoptée par la Conférence générale de l'Organisation internationale du Travail à sa première session, Washington, 28 novembre 1919, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratification des Bahamas	415
N° 590. Convention (n° 7) fixant l'âge minimum d'admission des enfants au travail maritime, adoptée par la Conférence générale de l'Organisation internationale du Travail à sa deuxième session, Gênes, 9 juillet 1920, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratifications de la Papouasie-Nouvelle-Guinée et des Bahamas	417
N° 591. Convention (n° 8) concernant l'indemnité de chômage en cas de perte par naufrage, adoptée par la Conférence générale de l'Organisation internationale du Travail à sa deuxième session, Gênes, 9 juillet 1920, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratification de la Papouasie-Nouvelle-Guinée	417
N° 593. Convention (n° 10) concernant l'âge d'admission des enfants au travail dans l'agriculture, adoptée par la Conférence générale de l'Organisation internationale du Travail à sa troisième session, Genève, 16 novembre 1921, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
N° 594. Convention (n° 11) concernant les droits d'association et de coalition des travailleurs agricoles, adoptée par la Conférence générale de l'Organisation internationale du Travail à sa troisième session, Genève, 12 novembre 1921, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratifications de la Papouasie-Nouvelle-Guinée et des Bahamas	419
N° 595. Convention (n° 12) concernant la réparation des accidents du travail dans l'agriculture, adoptée par la Conférence générale de l'Organisation internationale du Travail à sa troisième session, Genève, 12 novembre 1921, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratifications de la Papouasie-Nouvelle-Guinée et des Bahamas	421
N° 597. Convention (n° 14) concernant l'application du repos hebdomadaire dans les établissements industriels, adoptée par la Conférence générale de l'Organisation internationale du Travail à sa troisième session, Genève, 17 novembre 1921, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratification des Bahamas	421

	<i>Page</i>
No. 600. Convention (No. 17) concerning workmen's compensation for accidents, adopted by the General Conference of the International Labour Organisation at its seventh session, Geneva, 10 June 1925, as modified by the Final Articles Revision Convention, 1946:	
Ratification by the Bahamas	422
No. 601. Convention (No. 18) concerning workmen's compensation for occupational diseases, adopted by the General Conference of the International Labour Organisation at its seventh session, Geneva, 10 June 1925, as modified by the Final Articles Revision Convention, 1946:	
Ratification by Papua New Guinea	422
No. 602. Convention (No. 19) concerning equality of treatment for national and foreign workers as regards workmen's compensation for accidents, adopted by the General Conference of the International Labour Organisation at its seventh session, Geneva, 5 June 1925, as modified by the Final Articles Revision Convention, 1946:	
Ratifications by Papua New Guinea and the Bahamas	424
No. 605. Convention (No. 22) concerning seamen's articles of agreement, adopted by the General Conference of the International Labour Organisation at its ninth session, Geneva, 24 June 1926, as modified by the Final Articles Revision Convention, 1946:	
No. 609. Convention (No. 26) concerning the creation of minimum wage-fixing machinery, adopted by the General Conference of the International Labour Organisation at its eleventh session, Geneva, 16 June 1928, as modified by the Final Articles Revision Convention, 1946:	
Ratifications by Papua New Guinea and the Bahamas	426
No. 610. Convention (No. 27) concerning the marking of the weight on heavy packages transported by vessels, adopted by the General Conference of the International Labour Organisation at its twelfth session, Geneva, 21 June 1929, as modified by the Final Articles Revision Convention, 1946:	
Ratification by Papua New Guinea	428
No. 612. Convention (No. 29) concerning forced or compulsory labour, adopted by the General Conference of the International Labour Organisation at its fourteenth session, Geneva, 28 June 1930, as modified by the Final Articles Revision Convention, 1946:	
Ratifications by Papua New Guinea and the Bahamas	428

	<i>Pages</i>
N° 600. Convention (n° 17) concernant la réparation des accidents du travail, adoptée par la Conférence générale de l'Organisation internationale du Travail à sa septième session, Genève, 10 juin 1925, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratification des Bahamas	423
N° 601. Convention (n° 18) concernant la réparation des maladies professionnelles, adoptée par la Conférence générale de l'Organisation internationale du Travail à sa septième session, Genève, 10 juin 1925, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratification de la Papouasie-Nouvelle-Guinée	423
N° 602. Convention (n° 19) concernant l'égalité de traitement des travailleurs étrangers et nationaux en matière de réparation des accidents du travail, adoptée par la Conférence générale de l'Organisation internationale du Travail à sa septième session, Genève, 5 juin 1925, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratifications de la Papouasie-Nouvelle-Guinée et des Bahamas	425
N° 605. Convention (n° 22) concernant le contrat d'engagement des marins, adoptée par la Conférence générale de l'Organisation internationale du Travail à sa neuvième session, Genève, 24 juin 1926, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
N° 609. Convention (n° 26) concernant l'institution de méthodes de fixation des salaires minima, adoptée par la Conférence générale de l'Organisation internationale du Travail à sa onzième session, Genève, 16 juin 1928, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratifications de la Papouasie-Nouvelle-Guinée et des Bahamas	427
N° 610. Convention (n° 27) concernant l'indication du poids sur les gros colis transportés par bateau, adoptée par la Conférence générale de l'Organisation internationale du Travail à sa douzième session, Genève, 21 juin 1929, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratification de la Papouasie-Nouvelle-Guinée	429
N° 612. Convention (n° 29) concernant le travail forcé ou obligatoire, adoptée par la Conférence générale de l'Organisation internationale du Travail à sa quatorzième session, Genève, 28 juin 1930, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :	
Ratifications de la Papouasie-Nouvelle-Guinée et des Bahamas	429

	<i>Page</i>
No. 624. Convention (No. 42) concerning workmen's compensation for occupational diseases (revised 1934), adopted by the General Conference of the International Labour Organisation at its eighteenth session, Geneva, 21 June 1934, as modified by the Final Articles Revision Convention, 1946:	
Ratifications by Papua New Guinea and the Bahamas	430
No. 627. Convention (No. 45) concerning the employment of women on underground work in mines of all kinds, adopted by the General Conference of the International Labour Organisation at its nineteenth session, Geneva, 21 June 1935, as modified by the Final Articles Revision Convention, 1946:	
Ratifications by Papua New Guinea and the Bahamas	430
No. 630. Convention (No. 50) concerning the Regulation of certain special systems of recruiting workers, adopted by the General Conference of the International Labour Organisation at its twentieth session, Geneva, 20 June 1936, as modified by the Final Articles Revision Convention, 1946:	
No. 639. Convention (No. 64) concerning the regulation of written contracts of employment of indigenous workers, adopted by the General Conference of the International Labour Organisation at its twenty-fifth session, Geneva, 27 June 1939, as modified by the Final Articles Revision Convention, 1946:	
No. 640. Convention (No. 65) concerning penal sanctions for breaches of contracts of employment by indigenous workers, adopted by the General Conference of the International Labour Organisation at its twenty-fifth session, Geneva, 27 June 1939, as modified by the Final Articles Revision Convention, 1946:	
Ratifications by the Bahamas	432
No. 792. Convention (No. 81) concerning labour inspection in industry and commerce. Adopted by the General Conference of the International Labour Organisation at its thirtieth session, Geneva, 11 July 1947:	
Ratification by the Bahamas	434
No. 898. Convention (No. 88) concerning the organisation of the employment service. Adopted by the General Conference of the International Labour Organisation at its thirty-first session, San Francisco, 9 July 1948:	
Ratification by the Bahamas	434

Pages

- N° 624. Convention (n° 42) concernant la réparation des maladies professionnelles (révisée en 1934), adoptée par la Conférence générale de l'Organisation internationale du Travail à sa dix-huitième session, Genève, 21 juin 1934, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :
- Ratifications de la Papouasie-Nouvelle-Guinée et des Bahamas 431
- N° 627. Convention (n° 45) concernant l'emploi des femmes aux travaux souterrains dans les mines de toutes catégories, adoptée par la Conférence générale de l'Organisation internationale du Travail à sa dix-neuvième session, Genève, 21 juin 1935, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :
- Ratifications de la Papouasie-Nouvelle-Guinée et des Bahamas 431
- N° 630. Convention (n° 50) concernant la réglementation de certains systèmes particuliers de recrutement des travailleurs, adoptée par la Conférence générale de l'Organisation internationale du Travail à sa vingtième session, Genève, 20 juin 1936, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :
- N° 639. Convention (n° 64) concernant la réglementation des contrats de travail écrits des travailleurs indigènes, adoptée par la Conférence générale de l'Organisation internationale du Travail à sa vingt-cinquième session, Genève, 27 juin 1939, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :
- N° 640. Convention (n° 65) concernant les sanctions pénales pour manquements au contrat de travail de la part des travailleurs indigènes, adoptée par la Conférence générale de l'Organisation internationale du Travail à sa vingt-cinquième session, Genève, 27 juin 1939, telle qu'elle a été modifiée par la Convention portant révision des articles finals, 1946 :
- Ratifications des Bahamas 433
- N° 792. Convention (n° 81) concernant l'inspection du travail dans l'industrie et le commerce. Adoptée par la Conférence générale de l'Organisation internationale du Travail à sa trentième session, Genève, 11 juillet 1947 :
- Ratification des Bahamas 435
- N° 898. Convention (n° 88) concernant l'organisation du service de l'emploi. Adoptée par la Conférence générale de l'Organisation internationale du Travail à sa trente et unième session, San Francisco, le 9 juillet 1948 :
- Ratification des Bahamas 435

	<i>Page</i>
No. 1341. Convention (No. 98) concerning the application of the principles of the right to organise and to bargain collectively. Adopted by the General Conference of the International Labour Organisation at its thirty-second session, Geneva, 1 July 1949:	
Ratifications by Papua New Guinea and the Bahamas	436
No. 1616. Convention (No. 97) concerning migration for employment (revised 1949). Adopted by the General Conference of the International Labour Organisation at its thirty-second session, Geneva, 1 July 1949:	
No. 1870. Convention (No. 94) concerning labour clauses in public contracts. Adopted by the General Conference of the International Labour Organisation at its thirty-second session, Geneva, 29 June 1949:	
Ratifications by the Bahamas	438
No. 1871. Convention (No. 95) concerning the protection of wages. Adopted by the General Conference of the International Labour Organisation at its thirty-second session, Geneva, 1 July 1949:	
No. 2125. Convention (No. 86) concerning the maximum length of contracts of employment of indigenous workers. Adopted by the General Conference of the International Labour Organisation at its thirtieth session, Geneva, 11 July 1947:	
Ratifications by the Bahamas	440
No. 2244. Convention (No. 99) concerning minimum wage fixing machinery in agriculture. Adopted by the General Conference of the International Labour Organisation at its thirty-fourth session, Geneva, 28 June 1951:	
No. 2898. Convention (No. 85) concerning Labour Inspectorates in Non-Metropolitan Territories. Adopted by the General Conference of the International Labour Organisation at its thirtieth session, Geneva, 11 July 1947:	
Ratifications by Papua New Guinea	442
No. 4648. Convention (No. 105) concerning the abolition of forced labour. Adopted by the General Conference of the International Labour Organisation at its fortieth session, Geneva, 25 June 1957:	
Ratifications by Papua New Guinea and the Bahamas	444
No. 7237. Convention (No. 117) concerning basic aims and standards of social policy. Adopted by the General Conference of the International Labour Organisation at its forty-sixth session, Geneva, 22 June 1962:	
Ratification by the Bahamas	444

Pages

- N° 1341. **Convention (n° 98) concernant l'application des principes du droit d'organisation et de négociation collective. Adoptée par la Conférence générale de l'Organisation internationale du Travail à sa trente-deuxième session, Genève, 1^{er} juillet 1949 :**
Ratifications de la Papouasie-Nouvelle-Guinée et des Bahamas 437
- N° 1616. **Convention (n° 97) concernant les travailleurs migrants (révisée en 1949). Adoptée par la Conférence générale de l'Organisation internationale du Travail à sa trente-deuxième session, Genève, 1^{er} juillet 1949 :**
- N° 1870. **Convention (n° 94) concernant les clauses de travail dans les contrats passés par une autorité publique. Adoptée par la Conférence générale de l'Organisation internationale du Travail à sa trente-deuxième session, Genève, 29 juin 1949 :**
Ratifications des Bahamas 439
- N° 1871. **Convention (n° 95) concernant la protection du salaire. Adoptée par la Conférence générale de l'Organisation internationale du Travail à sa trente-deuxième session, Genève, 1^{er} juillet 1949 :**
- N° 2125. **Convention (n° 86) concernant la durée maximum des contrats de travail des travailleurs indigènes. Adoptée par la Conférence générale de l'Organisation internationale du Travail à sa trentième session, Genève, 11 juillet 1947 :**
Ratifications des Bahamas 441
- N° 2244. **Convention (n° 99) concernant les méthodes de fixation des salaires minima dans l'agriculture. Adoptée par la Conférence générale de l'Organisation internationale du Travail à sa trente-quatrième session, Genève, 28 juin 1951 :**
- N° 2898. **Convention (n° 85) concernant l'inspection du travail dans les territoires non métropolitains. Adoptée par la Conférence générale de l'Organisation internationale du Travail à sa trentième session, Genève, 11 juillet 1947 :**
Ratifications de la Papouasie-Nouvelle-Guinée 443
- N° 4648. **Convention (n° 105) concernant l'abolition du travail forcé. Adoptée par la Conférence générale de l'Organisation internationale du Travail à sa quarantième session, Genève, 25 juin 1957 :**
Ratifications de la Papouasie-Nouvelle-Guinée et des Bahamas 445
- N° 7237. **Convention (n° 117) concernant les objectifs et les normes de base de la politique sociale. Adoptée par la Conférence générale de l'Organisation internationale du Travail à sa quarante-sixième session, Genève, 22 juin 1962 :**
Ratification des Bahamas 445

	<i>Page</i>
No. 8279. Convention (No. 122) concerning employment policy. Adopted by the General Conference of the International Labour Organisation at its forty-eighth session, Geneva, 9 July 1964:	
Ratification by Papua New Guinea	446
No. 9298. Convention (No. 126) concerning accommodation on board fishing vessels. Adopted by the General Conference of the International Labour Organisation at its fiftieth session, Geneva, 21 June 1966:	
Ratification by the Netherlands	446
No. 11821. Convention (No. 131) concerning minimum wage fixing, with special reference to developing countries. Adopted by the General Conference of the International Labour Organisation at its fifty-fourth session, Geneva, 22 June 1970:	
Ratification by Egypt	448
No. 12659. Convention (No. 135) concerning protection and facilities to be afforded to workers' representatives in the undertaking. Adopted by the General Conference of the International Labour Organisation at its fifty-sixth session, Geneva, 23 June 1971:	
Ratification by Portugal	448

	<i>Pages</i>
N° 8279. Convention (n° 122) concernant la politique de l'emploi. Adoptée par la Conférence générale de l'Organisation internationale du Travail à sa quarante-huitième session, Genève, 9 juillet 1964 :	
Ratification de la Papouasie-Nouvelle-Guinée	447
N° 9298. Convention (n° 126) concernant le logement à bord des bateaux de pêche. Adoptée par la Conférence générale de l'Organisation internationale du Travail à sa cinquantième session, Genève, 21 juin 1966 :	
Ratification des Pays-Bas	447
N° 11821. Convention (n° 131) concernant la fixation des salaires minima, notamment en ce qui concerne les pays en voie de développement. Adoptée par la Conférence générale de l'Organisation internationale du Travail à sa cinquante-quatrième session, Genève, 22 juin 1970 :	
Ratification de l'Égypte	449
N° 12659. Convention (n° 135) concernant la protection des représentants des travailleurs dans l'entreprise et les facilités à leur accorder. Adoptée par la Conférence générale de l'Organisation internationale du Travail à sa cinquante-sixième session, Genève, 23 juin 1971 :	
Ratification du Portugal	449

NOTE BY THE SECRETARIAT

Under Article 102 of the Charter of the United Nations every treaty and every international agreement entered into by any Member of the United Nations after the coming into force of the Charter shall, as soon as possible, be registered with the Secretariat and published by it. Furthermore, no party to a treaty or international agreement subject to registration which has not been registered may invoke that treaty or agreement before any organ of the United Nations. The General Assembly, by resolution 97 (1) established regulations to give effect to Article 102 of the Charter (see text of the regulations, vol. 859, p. VIII).

The terms "treaty" and "international agreement" have not been defined either in the Charter or in the regulations, and the Secretariat follows the principle that it acts in accordance with the position of the Member State submitting an instrument for registration that so far as that party is concerned the instrument is a treaty or an international agreement within the meaning of Article 102. Registration of an instrument submitted by a Member State, therefore, does not imply a judgement by the Secretariat on the nature of the instrument, the status of a party or any similar question. It is the understanding of the Secretariat that its action does not confer on the instrument the status of a treaty or an international agreement if it does not already have that status and does not confer on a party a status which it would not otherwise have.

*
* *

Unless otherwise indicated, the translations of the original texts of treaties, etc., published in this *Series* have been made by the Secretariat of the United Nations.

NOTE DU SÉCRÉTARIAT

Aux termes de l'Article 102 de la Charte des Nations Unies, tout traité ou accord international conclu par un Membre des Nations Unies après l'entrée en vigueur de la Charte sera, le plus tôt possible, enregistré au Secrétariat et publié par lui. De plus, aucune partie à un traité ou accord international qui aurait dû être enregistré mais ne l'a pas été ne pourra invoquer ledit traité ou accord devant un organe des Nations Unies. Par sa résolution 97 (1), l'Assemblée générale a adopté un règlement destiné à mettre en application l'Article 102 de la Charte (voir texte du règlement, vol. 859, p. IX).

Le terme « traité » et l'expression « accord international » n'ont été définis ni dans la Charte ni dans le règlement, et le Secrétariat a pris comme principe de s'en tenir à la position adoptée à cet égard par l'Etat Membre qui a présenté l'instrument à l'enregistrement, à savoir que pour autant qu'il s'agit de cet Etat comme partie contractante l'instrument constitue un traité ou un accord international au sens de l'Article 102. Il s'ensuit que l'enregistrement d'un instrument présenté par un Etat Membre n'implique, de la part du Secrétariat, aucun jugement sur la nature de l'instrument, le statut d'une partie ou toute autre question similaire. Le Secrétariat considère donc que les actes qu'il pourrait être amené à accomplir ne confèrent pas à un instrument la qualité de « traité » ou d'« accord international » si cet instrument n'a pas déjà cette qualité, et qu'ils ne confèrent pas à une partie un statut que, par ailleurs, elle ne posséderait pas.

*
* *

Sauf indication contraire, les traductions des textes originaux des traités, etc., publiés dans ce *Recueil* ont été établies par le Secrétariat de l'Organisation des Nations Unies.

I

Treaties and international agreements

registered

from 22 June 1976 to 1 July 1976

Nos. 14840 to 14847



Traités et accords internationaux

enregistrés

du 22 juin 1976 au 1^{er} juillet 1976

Nos 14840 à 14847

No. 14840

**UNITED NATIONS
and
IVORY COAST**

**Agreement concerning arrangements for the first part of
the sixty-first session of the Economic and Social
Council, Abidjan, 30 June to 9 July 1976. Signed at
New York on 22 June 1976**

Authentic texts: English and French.

Registered ex officio on 22 June 1976.

**ORGANISATION DES NATIONS UNIES
et
CÔTE D'IVOIRE**

**Accord relatif à l'organisation de la première partie de la
soixante et unième session du Conseil économique et
social, Abidjan, 30 juin à 9 juillet 1976. Signé à New
York le 22 juin 1976**

Textes authentiques : anglais et français.

Enregistré d'office le 22 juin 1976.

AGREEMENT¹ BETWEEN THE UNITED NATIONS AND THE GOVERNMENT OF THE IVORY COAST CONCERNING ARRANGEMENTS FOR THE FIRST PART OF THE SIXTY-FIRST SESSION OF THE ECONOMIC AND SOCIAL COUNCIL, ABIDJAN, 30 JUNE TO 9 JULY 1976

ACCORD¹ ENTRE L'ORGANISATION DES NATIONS UNIES ET LE GOUVERNEMENT IVOIRIEN RELATIF À L'ORGANISATION DE LA PREMIÈRE PARTIE DE LA SOIXANTE ET UNIÈME SESSION DU CONSEIL ÉCONOMIQUE ET SOCIAL, ABIDJAN, 30 JUIN À 9 JUILLET 1976

Publication effected in accordance with article 12 (2) of the General Assembly regulations to give effect to Article 102 of the Charter of the United Nations as amended in the last instance by General Assembly resolution 33/141 A of 19 December 1978.

Publication effectuée conformément à l'article 12, paragraphe 2, du règlement de l'Assemblée générale destiné à mettre en application l'Article 102 de la Charte des Nations Unies tel qu'amendé en dernier lieu par la résolution 33/141 A de l'Assemblée générale en date du 19 décembre 1978.

¹ Came into force on 22 June 1976 by signature, in accordance with article XI (2).

¹ Entré en vigueur le 22 juin 1976 par la signature, conformément à l'article XI, paragraphe 2.

No. 14841

MULTILATERAL

Convention (No. 139) concerning prevention and control of occupational hazards caused by carcinogenic substances and agents. Adopted by the General Conference of the International Labour Organisation at its fifty-ninth session, Geneva, 24 June 1974

Authentic texts: English and French.

Registered by the International Labour Organisation on 23 June 1976.

MULTILATÉRAL

Convention (n° 139) concernant la prévention et le contrôle des risques professionnels causés par les substances et agents cancérigènes. Adoptée par la Conférence générale de l'Organisation internationale du Travail à sa cinquante-neuvième session, Genève, 24 juin 1974

Textes authentiques : anglais et français.

Enregistrée par l'Organisation internationale du Travail le 23 juin 1976.

CONVENTION¹ CONCERNING PREVENTION AND CONTROL OF OCCUPATIONAL HAZARDS CAUSED BY CARCINOGENIC SUBSTANCES AND AGENTS

The General Conference of the International Labour Organisation,

Having been convened at Geneva by the Governing Body of the International Labour Office, and having met in its Fifty-ninth Session on 5 June 1974, and

Noting the terms of the Radiation Protection Convention and Recommendation, 1960,² and of the Benzene Convention and Recommendation, 1971,³ and

Considering that it is desirable to establish international standards concerning protection against carcinogenic substances or agents, and

Taking account of the relevant work of other international organisations, and in particular of the World Health Organisation and the International Agency for Research on Cancer, with which the International Labour Organisation collaborates, and

Having decided upon the adoption of certain proposals regarding control and prevention of occupational hazards caused by carcinogenic substances and agents, which is the fifth item on the agenda of the session, and

Having determined that these proposals shall take the form of an international Convention,

Adopts this twenty-fourth day of June of the year one thousand nine hundred and seventy-four the following Convention, which may be cited as the Occupational Cancer Convention, 1974;

Article 1. 1. Each Member which ratifies this Convention shall periodically determine the carcinogenic substances and agents to which occupational exposure shall be prohibited or made subject to authorisation or control, and those to which other provisions of this Convention shall apply.

2. Exemptions from prohibition may only be granted by issue of a certificate specifying in each case the conditions to be met.

3. In making the determinations required by paragraph 1 of this Article, consideration shall be given to the latest information contained in the codes of

¹ Came into force on 10 June 1976 for the two following members of the International Labour Organisation, i.e., 12 months after the date on which their ratifications had been registered with the Director-General of the International Labour Office, in accordance with article 8 (2):

<i>State</i>	<i>Date of deposit</i>
Ecuador	27 March 1975
Hungary	10 June 1975

Thereafter, the ratifications by the following States were registered with the Director-General of the International Labour Office on the dates indicated, to take effect 12 months after such registration, in accordance with article 8 (3):

<i>State</i>	<i>Date of deposit</i>
Sweden	23 September 1975
(With effect from 23 September 1976.)	
Guinea	20 April 1976
(With effect from 20 April 1977.)	

² United Nations, *Treaty Series*, vol. 431, p. 41.

³ *Ibid.*, vol. 885, p. 45.

practice or guides which may be established by the International Labour Office, as well as to information from other competent bodies.

Article 2. 1. Each Member which ratifies this Convention shall make every effort to have carcinogenic substances and agents to which workers may be exposed in the course of their work replaced by non-carcinogenic substances or agents or by less harmful substances or agents; in the choice of substitute substances or agents account shall be taken of their carcinogenic, toxic and other properties.

2. The number of workers exposed to carcinogenic substances or agents and the duration and degree of such exposure shall be reduced to the minimum compatible with safety.

Article 3. Each Member which ratifies this Convention shall prescribe the measures to be taken to protect workers against the risks of exposure to carcinogenic substances or agents and shall ensure the establishment of an appropriate system of records.

Article 4. Each Member which ratifies this Convention shall take steps so that workers who have been, are, or are likely to be exposed to carcinogenic substances or agents are provided with all the available information on the dangers involved and on the measures to be taken.

Article 5. Each Member which ratifies this Convention shall take measures to ensure that workers are provided with such medical examinations or biological or other tests or investigations during the period of employment and thereafter as are necessary to evaluate their exposure and supervise their state of health in relation to the occupational hazards.

Article 6. Each Member which ratifies this Convention—

- (a) shall, by laws or regulations or any other method consistent with national practice and conditions and in consultation with the most representative organisations of employers and workers concerned, take such steps as may be necessary to give effect to the provisions of this Convention;
- (b) shall, in accordance with national practice, specify the persons or bodies on whom the obligation of compliance with the provisions of this Convention rests;
- (c) undertakes to provide appropriate inspection services for the purpose of supervising the application of this Convention, or to satisfy itself that appropriate inspection is carried out.

Article 7. The formal ratifications of this Convention shall be communicated to the Director-General of the International Labour Office for registration.

Article 8. 1. This Convention shall be binding only upon those Members of the International Labour Organisation whose ratifications have been registered with the Director-General.

2. It shall come into force twelve months after the date on which the ratifications of two Members have been registered with the Director-General.

3. Thereafter, this Convention shall come into force for any Member twelve months after the date on which its ratification has been registered.

Article 9. 1. A Member which has ratified this Convention may denounce it after the expiration of ten years from the date on which the Convention first comes into force, by an act communicated to the Director-General of the International Labour Office for registration. Such denunciation shall not take effect until one year after the date on which it is registered.

2. Each Member which has ratified this Convention and which does not, within the year following the expiration of the period of ten years mentioned in the preceding paragraph, exercise the right of denunciation provided for in this Article, will be bound for another period of ten years and, thereafter, may denounce this Convention at the expiration of each period of ten years under the terms provided for in this Article.

Article 10. 1. The Director-General of the International Labour Office shall notify all Members of the International Labour Organisation of the registration of all ratifications and denunciations communicated to him by the Members of the Organisation.

2. When notifying the Members of the Organisation of the registration of the second ratification communicated to him, the Director-General shall draw the attention of the Members of the Organisation to the date upon which the Convention will come into force.

Article 11. The Director-General of the International Labour Office shall communicate to the Secretary-General of the United Nations for registration in accordance with Article 102 of the Charter of the United Nations full particulars of all ratifications and acts of denunciation registered by him in accordance with the provisions of the preceding Articles.

Article 12. At such times as it may consider necessary the Governing Body of the International Labour Office shall present to the General Conference a report on the working of this Convention and shall examine the desirability of placing on the agenda of the Conference the question of its revision in whole or in part.

Article 13. 1. Should the Conference adopt a new Convention revising this Convention in whole or in part, then, unless the new Convention otherwise provides—

- (a) the ratification by a Member of the new revising Convention shall *ipso jure* involve the immediate denunciation of this Convention, notwithstanding the provisions of Article 9 above, if and when the new revising Convention shall have come into force;
- (b) as from the date when the new revising Convention comes into force this Convention shall cease to be open to ratification by the Members.

2. This Convention shall in any case remain in force in its actual form and content for those Members which have ratified it but have not ratified the revising Convention.

Article 14. The English and French versions of the text of this Convention are equally authoritative.

The foregoing is the authentic text of the Convention duly adopted by the General Conference of the International Labour Organisation during its Fifty-

ninth Session which was held at Geneva and declared closed the twenty-fifth day of June 1974.

IN FAITH WHEREOF we have appended our signatures this twenty-sixth day of June 1974.

CONVENTION¹ CONCERNANT LA PRÉVENTION ET LE CONTRÔLE DES RISQUES PROFESSIONNELS CAUSÉS PAR LES SUBSTANCES ET AGENTS CANCÉROGÈNES

La Conférence générale de l'Organisation internationale du Travail,

Convoquée à Genève par le Conseil d'administration du Bureau international du Travail, et s'y étant réunie le 5 juin 1974, en sa cinquante-neuvième session;

Notant les termes de la Convention et de la recommandation sur la protection contre les radiations, 1960², et de la Convention et de la recommandation sur le benzène, 1971³;

Considérant qu'il est souhaitable d'établir des normes internationales concernant la protection contre des substances ou agents cancérogènes;

Compte tenu du travail pertinent d'autres organisations internationales, notamment l'Organisation mondiale de la santé et le Centre international de recherches sur le cancer, avec lesquelles l'Organisation internationale du Travail collabore;

Après avoir décidé d'adopter diverses propositions relatives à la prévention et au contrôle des risques professionnels causés par les substances et agents cancérogènes, question qui constitue le cinquième point à l'ordre du jour de la session;

Après avoir décidé que ces propositions prendraient la forme d'une convention internationale,

Adopte, ce vingt-quatrième jour de juin mil neuf cent soixante-quatorze, la Convention ci-après, qui sera dénommée Convention sur le cancer professionnel, 1974.

Article 1. 1. Tout Membre qui ratifie la présente Convention devra déterminer périodiquement les substances et agents cancérogènes auxquels l'exposition professionnelle sera interdite ou soumise à autorisation ou à contrôle ainsi que ceux auxquels s'appliquent d'autres dispositions de la présente Convention.

2. Une dérogation à l'interdiction ne pourra être accordée que par un acte d'autorisation individuel spécifiant les conditions à remplir.

¹ Entrée en vigueur le 10 juin 1976 à l'égard des deux membres suivants de l'Organisation internationale du Travail, soit 12 mois après que leurs deux ratifications eurent été enregistrées auprès du Directeur général du Bureau international du Travail, conformément à l'article 8, paragraphe 2 :

<i>Etat</i>	<i>Date du dépôt</i>
Equateur	27 mars 1975
Hongrie	10 juin 1975

Par la suite, les ratifications des Etats suivants ont été enregistrées auprès du Directeur général du Bureau international du Travail, pour prendre effet dans chaque cas 12 mois après la date de cet enregistrement, conformément à l'article 8, paragraphe 3 :

<i>Etat</i>	<i>Date du dépôt</i>
Suède	23 septembre 1975
(Avec effet au 23 septembre 1976.)	
Guinée	20 avril 1976
(Avec effet au 20 avril 1977.)	

² Nations Unies, *Recueil des Traités*, vol. 431, p. 41.

³ *Ibid.*, vol. 885, p. 45.

3. Pour déterminer, conformément au paragraphe 1, ces substances et agents, il conviendra de prendre en considération les plus récentes données contenues dans les recueils de directives pratiques ou les guides que le Bureau international du Travail pourrait élaborer ainsi que les informations émanant d'autres organismes compétents.

Article 2. 1. Tout Membre qui ratifie la présente Convention devra s'efforcer de faire remplacer les substances et agents cancérrogènes auxquels les travailleurs peuvent être exposés au cours de leur travail par des substances ou agents non cancérrogènes ou par des substances ou agents moins nocifs; dans le choix des substances ou agents de remplacement, il conviendra de tenir compte de leurs propriétés cancérrogènes, toxiques ou autres.

2. Le nombre des travailleurs exposés à des substances ou agents cancérrogènes ainsi que la durée et le niveau de l'exposition devront être réduits au minimum compatible avec la sécurité.

Article 3. Tout Membre qui ratifie la présente Convention devra prescrire les mesures à prendre pour protéger les travailleurs contre les risques d'exposition aux substances ou agents cancérrogènes et devra instituer un système d'enregistrement des données.

Article 4. Tout Membre qui ratifie la présente Convention devra prendre des mesures pour que les travailleurs qui sont exposés à des substances ou agents cancérrogènes, l'ont été ou risquent de l'être, reçoivent toutes les informations disponibles sur les risques que comportent ces substances et agents et sur les mesures requises.

Article 5. Tout Membre qui ratifie la présente Convention devra prendre des mesures pour que les travailleurs bénéficient, pendant et après leur emploi, des examens médicaux ou biologiques ou autres tests ou investigations nécessaires pour évaluer leur exposition et surveiller leur état de santé en ce qui concerne les risques professionnels.

Article 6. Tout Membre qui ratifie la présente Convention :

- a) devra prendre, par voie de législation ou par toute autre méthode conforme à la pratique et aux conditions nationales, et en consultation avec les organisations les plus représentatives des employeurs et des travailleurs intéressées, les mesures nécessaires pour donner effet aux dispositions de la présente Convention;
- b) devra désigner, conformément à la pratique nationale, les personnes ou organismes tenus de respecter les dispositions de la présente Convention;
- c) devra charger des services d'inspection appropriés du contrôle de l'application des dispositions de la présente Convention ou vérifier qu'une inspection adéquate est assurée.

Article 7. Les ratifications formelles de la présente Convention seront communiquées au Directeur général du Bureau international du Travail et par lui enregistrées.

Article 8. 1. La présente Convention ne liera que les Membres de l'Organisation internationale du Travail dont la ratification aura été enregistrée par le Directeur général.

2. Elle entrera en vigueur douze mois après que les ratifications de deux Membres auront été enregistrées par le Directeur général.

3. Par la suite, cette Convention entrera en vigueur pour chaque membre douze mois après la date où sa ratification aura été enregistrée.

Article 9. 1. Tout Membre ayant ratifié la présente Convention peut la dénoncer à l'expiration d'une période de dix années après la date de la mise en vigueur initiale de la Convention, par un acte communiqué au Directeur général du Bureau international du Travail et par lui enregistré. La dénonciation ne prendra effet qu'une année après avoir été enregistrée.

2. Tout Membre ayant ratifié la présente Convention qui, dans le délai d'une année après l'expiration de la période de dix années mentionnée au paragraphe précédent, ne fera pas usage de la faculté de dénonciation prévue par le présent article sera lié pour une nouvelle période de dix années et, par la suite, pourra dénoncer la présente Convention à l'expiration de chaque période de dix années dans les conditions prévues au présent article.

Article 10. 1. Le Directeur général du Bureau international du Travail notifiera à tous les Membres de l'Organisation internationale du Travail l'enregistrement de toutes les ratifications et dénonciations qui lui seront communiquées par les Membres de l'Organisation.

2. En notifiant aux Membres de l'Organisation l'enregistrement de la deuxième ratification qui lui aura été communiquée, le Directeur général appellera l'attention des Membres de l'Organisation sur la date à laquelle la présente Convention entrera en vigueur.

Article 11. Le Directeur général du Bureau international du Travail communiquera au Secrétaire général des Nations Unies, aux fins d'enregistrement, conformément à l'article 102 de la Charte des Nations Unies, des renseignements complets au sujet de toutes ratifications et de tous actes de dénonciation qu'il aura enregistrés conformément aux articles précédents.

Article 12. Chaque fois qu'il le jugera nécessaire, le Conseil d'administration du Bureau international du Travail présentera à la Conférence générale un rapport sur l'application de la présente Convention et examinera s'il y a lieu d'inscrire à l'ordre du jour de la Conférence la question de sa révision totale ou partielle.

Article 13. 1. Au cas où la Conférence adopterait une nouvelle convention portant révision totale ou partielle de la présente Convention, et à moins que la nouvelle convention ne dispose autrement :

- a) la ratification par un Membre de la nouvelle convention portant révision entraînerait de plein droit, nonobstant l'article 9 ci-dessus, dénonciation immédiate de la présente Convention, sous réserve que la nouvelle convention portant révision soit entrée en vigueur;
- b) à partir de la date de l'entrée en vigueur de la nouvelle convention portant révision, la présente Convention cesserait d'être ouverte à la ratification des Membres.

2. La présente Convention demeurerait en tout cas en vigueur dans sa forme et teneur pour les Membres qui l'auraient ratifiée et qui ne ratifieraient pas la convention portant révision.

Article 14. Les versions française et anglaise du texte de la présente Convention font également foi.

Le texte qui précède est le texte authentique de la Convention dûment adoptée par la Conférence générale de l'Organisation internationale du Travail dans sa cinquante-neuvième session qui s'est tenue à Genève et qui a été déclarée close le 25 juin 1974.

EN FOI DE QUOI ont apposé leurs signatures, ce vingt-sixième jour de juin 1974 :

The President of the Conference:

Le Président de la Conférence :

PEDRO SALA OROSCO

The Director-General of the International Labour Office:

Le Directeur général du Bureau international du Travail :

FRANCIS BLANCHARD

No. 14842

**UNITED NATIONS
(UNITED NATIONS CAPITAL DEVELOPMENT FUND)
and
NIGER**

**Grant Agreement—*Rebuilding of sheep stocks* (with annexes).
Signed at Niamey on 5 and 23 June 1976**

Authentic text: French.

Registered ex officio on 23 June 1976.

**ORGANISATION DES NATIONS UNIES
(FONDS D'ÉQUIPEMENT DES NATIONS UNIES)
et
NIGER**

**Accord de don — *Reconstitution du cheptel ovin* (avec annexes).
Signé à Niamey les 5 et 23 juin 1976**

Texte authentique : français.

Enregistré d'office le 23 juin 1976.

[TRANSLATION — TRADUCTION]

GRANT AGREEMENT¹ BETWEEN THE GOVERNMENT OF THE REPUBLIC OF THE NIGER AND THE UNITED NATIONS CAPITAL DEVELOPMENT FUND

ACCORD¹ DE DON ENTRE LE GOUVERNEMENT DE LA RÉPUBLIQUE DU NIGER ET LE FONDS D'ÉQUIPEMENT DES NATIONS UNIES

Publication effected in accordance with article 12 (2) of the General Assembly regulations to give effect to Article 102 of the Charter of the United Nations as amended in the last instance by General Assembly resolution 33/141 A of 19 December 1978.

Publication effectuée conformément à l'article 12, paragraphe 2, du règlement de l'Assemblée générale destiné à mettre en application l'Article 102 de la Charte des Nations Unies tel qu'amendé en dernier lieu par la résolution 33/141 A de l'Assemblée générale en date du 19 décembre 1978.

¹ Came into force on 23 June 1976 by signature, in accordance with section 6.01.

¹ Entré en vigueur le 23 juin 1976 par la signature, conformément à la section 6.01.

No. 14843

MULTILATERAL

**Treaty of the Economic Community of West African States
(ECOWAS). Concluded at Lagos on 28 May 1975**

Authentic texts: English and French.

Registered by Nigeria on 28 June 1976.

MULTILATÉRAL

**Traité de la Communauté économique des Etats de l'Afri-
que de l'Ouest (CEDEAO). Conclu à Lagos le 28 mai
1975**

Textes authentiques : anglais et français.

Enregistré par le Nigéria le 28 juin 1976.

TREATY¹ OF THE ECONOMIC COMMUNITY OF WEST AFRICAN STATES (ECOWAS)

PREAMBLE

The President of the Republic, Head of State, Head of the Revolutionary Military Government, and President of the National Council of the Revolution of Dahomey

The President of the Republic of the Gambia

The Head of State and Chairman of the National Redemption Council of the Republic of Ghana

The Head of State and Commander-in-Chief of the People's Revolutionary Armed Forces, President of the Republic of Guinea

The President of the Republic of Guinea Bissau

The President of the Republic of Ivory Coast

The President of the Republic of Liberia

¹ Came into force provisionally on 28 May 1975 in respect of the following States, on whose behalf it was signed on that date, in accordance with article 62 (1):

Benin	Ivory Coast	Nigeria
Gambia	Liberia	Senegal
Ghana	Mali	Sierra Leone
Guinea	Mauritania	Togo
Guinea-Bissau	Niger	Upper Volta

The Treaty came into force definitively in respect of the following States on 20 June 1975, the date when seven signatory States had ratified it in conformity with their constitutional procedures, in accordance with article 62 (1):

<i>State</i>	<i>Date of ratification</i>
Liberia (Instrument deposited on 4 June 1975.)	30 May 1975
Nigeria (Instrument deposited on 3 June 1975.)	2 June 1975
Guinea (Instrument deposited on 16 August 1975.)	5 June 1975
Ghana (Instrument deposited on 17 June 1975.)	6 June 1975
Gambia (Instrument deposited on 17 June 1975.)	6 June 1975
Ivory Coast (Instrument deposited on 17 June 1975.)	12 June 1975
Upper Volta (Instrument deposited on 8 December 1975.)	20 June 1975

Subsequently, the Treaty came into force in respect of the following States on the date of ratification:

<i>State</i>	<i>Date of ratification</i>
Benin (Instrument deposited on 8 July 1975.)	24 June 1975
Sierra Leone (Instrument deposited on 21 July 1975.)	26 June 1975
Togo (Instrument deposited on 17 July 1975.)	27 June 1975
Niger (Instrument deposited on 7 July 1975.)	2 July 1975
Guinea-Bissau (Instrument deposited on 19 April 1976.)	15 March 1976
Mauritania (Instrument deposited on 19 April 1976.)	15 March 1976

The Chairman of the Military Committee of National Liberation, President of the Republic of Mali

The President of the Islamic Republic of Mauritania

The Head of State and President of the Supreme Military Council of the Republic of Niger

The Head of the Federal Military Government, Commander-in-Chief of the Armed Forces of the Federal Republic of Nigeria

The President of the Republic of Senegal

The President of the Republic of Sierra Leone

The President of the Togolese Republic

The President of the Republic of Upper Volta

Conscious of the overriding need to accelerate, foster and encourage the economic and social development of their states in order to improve the living standards of their peoples;

Convinced that the promotion of harmonious economic development of their states calls for effective economic co-operation largely through a determined and concerted policy of self-reliance;

Recognising that progress towards sub-regional economic integration requires an assessment of the economic potential and interests of each state;

Accepting the need for a fair and equitable distribution of the benefits of co-operation among Member States;

Noting that forms of bilateral and multilateral economic co-operation existing in the sub-region give hope for wider co-operation;

Recalling the Declaration of African Co-operation, Development and Economic Independence¹ adopted by the Tenth Assembly of Heads of State and Government of the Organisation of African Unity;

Bearing in mind that efforts at sub-regional co-operation should not conflict with or hamper similar efforts being made to foster wider co-operation in Africa;

Affirming as the ultimate objective of their efforts accelerated and sustained economic development of their states and the creation of a homogeneous society, leading to the unity of the countries of West Africa, by the elimination of all types of obstacles to the free movement of goods, capital and persons;

Decide for the purpose of the foregoing to create an Economic Community of West African States, and agree as follows:

CHAPTER I. PRINCIPLES

Article 1. ESTABLISHMENT AND MEMBERSHIP OF THE COMMUNITY

1. By this Treaty the High Contracting Parties establish among themselves an Economic Community of West African States (ECOWAS) hereinafter referred to as "the Community".

¹ *International Legal Materials*, vol. 12, 1973, p. 996.

2. The members of the Community, hereinafter referred to as “the Member States”, shall be the States that ratify this Treaty and such other West African States as may accede to it.

Article 2. AIMS OF THE COMMUNITY

1. It shall be the aim of the Community to promote co-operation and development in all fields of economic activity particularly in the fields of industry, transport, telecommunications, energy, agriculture, natural resources, commerce, monetary and financial questions and in social and cultural matters for the purpose of raising the standard of living of its peoples, of increasing and maintaining economic stability, of fostering closer relations among its members and of contributing to the progress and development of the African continent.

2. For the purposes set out in the preceding paragraph and as hereinafter provided for in this Treaty, the Community shall by stages ensure:

- (a) the elimination as between the Member States of customs duties and other charges of equivalent effect in respect of the importation and exportation of goods;
- (b) the abolition of quantitative and administrative restrictions on trade among the Member States;
- (c) the establishment of a common customs tariff and a common commercial policy towards third countries;
- (d) the abolition as between the Member States of the obstacles to the free movement of persons, services and capital;
- (e) the harmonisation of the agricultural policies and the promotion of common projects in the Member States notably in the fields of marketing, research and agro-industrial enterprises;
- (f) the implementation of schemes for the joint development of transport, communication, energy and other infrastructural facilities as well as the evolution of a common policy in these fields;
- (g) the harmonisation of the economic and industrial policies of the Member States and the elimination of disparities in the level of development of Member States;
- (h) the harmonisation, required for the proper functioning of the Community, of the monetary policies of the Member States;
- (i) the establishment of a Fund for Co-operation, Compensation and Development; and
- (j) such other activities calculated to further the aims of the Community as the Member States may from time to time undertake in common.

Article 3. GENERAL UNDERTAKING

The Member States shall make every effort to plan and direct their policies with a view to creating favourable conditions for the achievement of the aims of the Community; in particular, each Member State shall take all steps to secure the enactment of such legislation as is necessary to give effect to this Treaty.

CHAPTER II. INSTITUTIONS OF THE COMMUNITY

Article 4. INSTITUTIONS

I. The institutions of the Community shall be:

- (a) the Authority of Heads of State and Government;
- (b) the Council of Ministers;
- (c) the Executive Secretariat;
- (d) the Tribunal of the Community; and
- (e) the following Technical and Specialised Commissions:
 - the Trade, Customs, Immigration, Monetary and Payments Commission;
 - The Industry, Agriculture and Natural Resources Commission;
 - the Transport, Telecommunications and Energy Commission;
 - the Social and Cultural Affairs Commission;

and such other Commissions or bodies as may be established by the Authority of Heads of State and Government or are established or provided for by this Treaty.

2. The institutions of the Community shall perform the functions and act within the limits of the powers conferred upon them by or under this Treaty and by Protocols thereto.

*Article 5. AUTHORITY OF HEADS OF STATE AND GOVERNMENT
ESTABLISHMENT, COMPOSITION AND FUNCTIONS*

1. There is hereby established the Authority of Heads of State and Government of the Member States referred to in this Treaty as “the Authority” which shall be the principal governing institution of the Community.

2. The Authority shall be responsible for, and have the general direction and control of the performance of the executive functions of the Community for the progressive development of the Community and the achievement of its aims.

3. The decisions and directions of the Authority shall be binding on all institutions of the Community.

4. The Authority shall meet at least once a year. It shall determine its own procedure including that for convening its meetings, for the conduct of business thereat and at other times, and for the annual rotation of the office of Chairman among the members of the Authority.

*Article 6. COUNCIL OF MINISTERS
ESTABLISHMENT, COMPOSITION AND FUNCTIONS*

1. There is hereby established a Council of Ministers which shall consist of two representatives of each Member State.

2. It shall be the responsibility of the Council of Ministers:

- (a) to keep under review the functioning and development of the Community in accordance with this Treaty;

- (b) to make recommendations to the Authority on matters of policy aimed at the efficient and harmonious functioning and development of the Community;
- (c) to give directions to all subordinate institutions of the Community; and
- (d) to exercise such other powers conferred on it and perform such other duties assigned to it by this Treaty.

3. The decisions and directions of the Council of Ministers shall be binding on all subordinate institutions of the Community unless otherwise determined by the Authority.

4. The Council of Ministers shall meet twice a year and one of such meetings shall be held immediately preceding the annual meeting of the Authority. Extraordinary meetings of the Council of Ministers may be convened as and when necessary.

5. Subject to any directions that the Authority may give, the Council of Ministers shall determine its own procedure including that for convening its meetings, for the conduct of business thereat and at other times, and for the annual rotation of the office of Chairman among the members of the Council of Ministers.

6. Where an objection is recorded on behalf of a Member State to a proposal submitted for the decision of the Council of Ministers, the proposal shall, unless such objection is withdrawn, be referred to the Authority for its decision.

Article 7. DECISIONS OF THE AUTHORITY AND THE COUNCIL OF MINISTERS

The Authority shall determine the procedure for the dissemination of its decisions and directions and those of the Council of Ministers and for matters relating to their coming into effect.

Article 8. THE EXECUTIVE SECRETARIAT

1. There shall be established an Executive Secretariat of the Community.
2. The Executive Secretariat shall be headed by an Executive Secretary who shall be appointed by the Authority to serve in such office for a term of four (4) years and be eligible for reappointment for another term of four (4) years only.
3. The Executive Secretary shall only be removed from office by the Authority upon the recommendation of the Council of Ministers.
4. The Executive Secretary shall be the principal executive officer of the Community. He shall be assisted by two Deputy Executive Secretaries who shall be appointed by the Council of Ministers.
5. In addition to the Executive Secretary and the Deputy Executive Secretaries, there shall be a Financial Controller and such other officers in the Executive Secretariat as the Council of Ministers may determine.
6. The terms and conditions of service of the Executive Secretary and other officers of the Executive Secretariat shall be governed by regulations that may be made by the Council of Ministers.

7. In appointing officers to offices in the Executive Secretariat due regard shall be had, subject to the paramount importance of securing the highest standards of efficiency and technical competence, to the desirability of maintaining an equitable distribution of appointments to such posts among citizens of the Member States.

8. The Executive Secretary and officers of the Executive Secretariat, in the discharge of their duties, owe their loyalty entirely to the Community.

9. The Executive Secretary shall be responsible for the day to day administration of the Community and all its institutions.

10. The Executive Secretary shall:

- (a) as appropriate, service and assist the institutions of the Community in the performance of their functions;
- (b) keep the functioning of the Community under continuous examination and, where appropriate, report the results of its examination to the Council of Ministers;
- (c) submit a report of activities to all sessions of the Council of Ministers and all meetings of the Authority; and
- (d) undertake such work and studies and perform such services relating to the aims of the Community as may be assigned to him by the Council of Ministers and also make such proposals thereto as may assist in the efficient and harmonious functioning and development of the Community.

Article 9. TECHNICAL AND SPECIALISED COMMISSIONS ESTABLISHMENT, COMPOSITION AND FUNCTIONS

1. There shall be established the following Commissions:

- (a) the Trade, Customs, Immigration, Monetary and Payments Commission;
- (b) the Industry, Agriculture and Natural Resources Commission;
- (c) the Transport, Telecommunications and Energy Commission; and
- (d) the Social and Cultural Affairs Commission.

2. The Authority may from time to time establish other Commission as it deems necessary.

3. Each Commission shall consist of representatives designated one each by the Member States. Such representatives may be assisted by advisers.

4. Each Commission shall:

- (a) submit from time to time reports and recommendations through the Executive Secretary to the Council of Ministers either on its own initiative or upon the request of the Council of Ministers or the Executive Secretary; and
- (b) have such other functions as are imposed on it under this Treaty.

5. Subject to any directions which may be given by the Council of Ministers, each Commission shall meet as often as necessary for the proper discharge of its functions and shall determine its own procedure, including that for convening its meetings and the conduct of business thereat and at other times.

Article 10. EXTERNAL AUDITOR

1. There shall be an External Auditor of the Community who shall be appointed and removed by the Authority on the recommendation of the Council of Ministers.

2. Subject to the provisions of the preceding paragraph, the Council of Ministers shall make regulations governing the terms and conditions of service and powers of the External Auditor.

Article 11. TRIBUNAL OF THE COMMUNITY

1. There shall be established a Tribunal of the Community which shall ensure the observance of law and justice in the interpretation of the provisions of this Treaty. Furthermore, it shall be charged with the responsibility of settling such disputes as may be referred to it in accordance with Article 56 of this Treaty.

2. The composition, competence, statutes and other matters relating to the Tribunal shall be prescribed by the Authority.

CHAPTER III. CUSTOMS AND TRADE MATTERS

Article 12. LIBERALIZATION OF TRADE

There shall be progressively established in the course of a transitional period of fifteen (15) years from the definitive entry into force of this Treaty, and as prescribed in this Chapter, a Customs Union among the Member States. Within this Union, customs duties or other charges with equivalent effect on imports shall be eliminated. Quota, quantitative or like restrictions or prohibitions and administrative obstacles to trade among the Member States shall also be removed. Furthermore, a common customs tariff in respect of all goods imported into the Member States from third countries shall be established and maintained.

Article 13. CUSTOMS DUTIES

1. Member States shall reduce and ultimately eliminate customs duties and any other charges with equivalent effect except duties notified in accordance with Article 17 and other charges which fall within that Article, imposed on or in connection with the importation of goods which are eligible for Community tariff treatment in accordance with Article 15 of this Treaty. Any such duties or other charges are hereinafter referred to as "import duties".

2. Within a period of two (2) years from the definitive entry into force of this Treaty, a Member State may not be required to reduce or eliminate import duties. During this two-year period, Member States shall not impose any new duties and taxes or increase existing ones and shall transmit to the Executive Secretariat all information on import duties for study by the relevant institutions of the Community.

3. Upon the expiry of the period of two (2) years referred to in paragraph 2 of this Article and during the next succeeding eight (8) years, Member States shall progressively reduce and ultimately eliminate import duties in accordance with a schedule to be recommended to the Council of Ministers by the Trade, Customs, Immigration, Monetary and Payments Commission. Such a schedule shall take into account, inter alia, the effects of the reduction and elimination of import duties on the revenue of Member States and the need to avoid the disruption of the income they derive from import duties.

4. The Authority may at any time, on the recommendation of the Council of Ministers, decide that any import duties shall be reduced more rapidly or eliminated earlier than is recommended by the Trade, Customs, Immigration, Monetary and Payments Commission. However, the Council of Ministers shall, not later than one calendar year preceding the date in which such reductions or eliminations come into effect, examine whether such reductions or eliminations shall apply to some or all goods and in respect of some or all the Member States and shall report the result of such examination for the decision of the Authority.

Article 14. COMMON CUSTOMS TARIFF

1. The Member States agree to the gradual establishment of a common customs tariff in respect of all goods imported into the Member States from third countries.

2. At the end of the period of eight (8) years referred to in paragraph 3 of Article 13 of this Treaty and during the next succeeding five (5) years, Member States shall gradually, in accordance with a schedule to be recommended by the Trade, Customs, Immigration, Monetary and Payments Commission, abolish existing differences in their external customs tariffs.

3. In the course of the same period, the above-mentioned Commission shall ensure the establishment of a common customs nomenclature and customs statistical nomenclature for all the Member States.

Article 15. COMMUNITY TARIFF TREATMENT

1. For the purposes of this Treaty, goods shall be accepted as eligible for Community tariff treatment if they have been consigned to the territory of the importing Member State from the territory of another Member State and originate in the Member States.

2. The definition of products originating from Member States shall be the subject of a protocol to be annexed to this Treaty.

3. The Trade, Customs, Immigration, Monetary and Payments Commission shall from time to time examine whether the rules referred to in paragraph 2 of this Article can be amended to make them simpler and more liberal. In order to ensure their smooth and equitable operation, the Council of Ministers may from time to time amend them.

Article 16. DEFLECTION OF TRADE

1. For the purposes of this Article, trade is said to be deflected if,
 - (a) imports of any particular product by a Member State from another Member State increase,
 - (i) as a result of the reduction or elimination of duties and charges on that product, and
 - (ii) because duties and charges levied by the exporting Member State on imports of raw materials used for manufacture of the product in question are lower than the corresponding duties and charges levied by the importing Member State; and
 - (b) this increase in imports causes or would cause serious injury to production which is carried on in the territory of the importing Member State.
2. The Council of Ministers shall keep under review the question of deflection of trade and its causes. It shall take such decisions, as are necessary, in order to deal with the causes of this deflection.
3. In case of deflection of trade to the detriment of a Member State resulting from the abusive reduction or elimination of duties and charges levied by another Member State, the Council of Ministers shall study the question in order to arrive at a just solution.

Article 17. REVENUE DUTIES AND INTERNAL TAXATION

1. Member States shall not apply directly or indirectly to imported goods from any Member State fiscal charges in excess of those applied to like domestic goods or otherwise impose such charges for the effective protection of domestic goods.
2. Member States shall eliminate all effective internal taxes or other internal charges that are made for the protection of domestic goods not later than one (1) year after the period of two (2) years referred to in paragraph 2 of Article 13 of this Treaty. Where by virtue of obligations under an existing contract entered into by a Member State and such a Member State is unable to comply with the provisions of this Article, the Member State shall duly notify the Council of Ministers of this fact and shall not extend or renew such contract at its expiry.
3. Member States shall eliminate progressively all revenue duties designed to protect domestic goods not later than the end of the period of eight (8) years referred to in paragraph 3 of Article 13 of this Treaty.
4. Each Member State shall, not later than the end of the period of two (2) years referred to in paragraph 2 of Article 13 of this Treaty, notify the Council of Ministers of any duty it wishes to apply under the provisions of paragraph 3 of the aforementioned Article.

Article 18. QUANTITATIVE RESTRICTIONS ON COMMUNITY GOODS

1. Except as may be provided for or permitted by this Treaty, each of the Member States undertakes to relax gradually and to remove ultimately in

accordance with a schedule to be recommended by the Trade, Customs, Immigration, Monetary and Payments Commission and not later than ten (10) years from the definitive entry into force of this Treaty, all the then existing quota, quantitative or like restrictions or prohibitions which apply to the import into that State of goods originating in the other Member States and thereafter refrain from imposing any further restrictions or prohibitions.

2. The Authority may at any time, on the recommendation of the Council of Ministers, decide that any quota, quantitative or like restrictions or prohibitions shall be relaxed more rapidly or removed earlier than is recommended by the Trade, Customs, Immigration, Monetary and Payments Commission.

3. A Member State may, after having given notice to the other Member States of its intention to do so, introduce or continue or execute restrictions or prohibitions affecting:

- (a) the application of security laws and regulations;
- (b) the control of arms, ammunition and other war equipment and military items;
- (c) the protection of human, animal or plant health of life, or the protection of public morality;
- (d) the transfer of gold, silver and precious and semi-precious stones; or
- (e) the protection of national treasures;

provided that a Member State shall not so exercise the right to introduce or continue to execute the restrictions or prohibitions conferred by this paragraph as to stultify the free movement of goods envisaged in this Article.

Article 19. DUMPING

1. Member States undertake to prohibit the practice of dumping goods within the Community.

2. For the purposes of this Article, “dumping” means the transfer of goods originating in a Member State to another Member State for sale:

- (a) at a price lower than the comparable price charged for similar goods in the Member States where such goods originate (due allowance being made for the differences in the conditions of sale or in taxation or for any other factors affecting the comparability of prices); and
- (b) under circumstances likely to prejudice the production of similar goods in that Member State.

Article 20. MOST FAVOURED NATION TREATMENT

1. Member States shall accord to one another in relation to trade between them the most favoured nation treatment and in no case shall tariff concessions granted to a third country under an agreement with a Member State be more favourable than those applicable under this Treaty.

2. Copies of such agreements referred to in paragraph 1 of this Article shall be transmitted by the Member States which are parties to them, to the Executive Secretariat of the Community.

3. Any agreement between a Member State and a third country under which tariff concessions are granted, shall not derogate from the obligations of that Member State under this Treaty.

Article 21. INTERNAL LEGISLATION

Member States shall refrain from enacting legislation which directly or indirectly discriminates against the same or like products of another Member State.

Article 22. RE-EXPORTATION OF GOODS AND TRANSIT FACILITIES

1. Where customs duty has been charged and collected on any goods imported from a third country into a Member State such goods shall not be re-exported into another Member State except as may be permitted under a Protocol to this Treaty entered into by the Member States.

2. Where goods are re-exported under such a Protocol, the Member States from whose territory such goods are re-exported shall refund to the Member State into whose territory such goods are imported the customs duties charged and collected on such goods. The duties so refunded shall not exceed those applicable on such goods in the territory of the Member State into which such goods are imported.

3. Each Member State, in accordance with international regulations, shall grant full and unrestricted freedom of transit through its territory of goods proceeding to or from a third country indirectly through that territory to or from other Member States; and such transit shall not be subject to any discrimination, quantitative restrictions, duties or other charges levied on transit.

4. Notwithstanding paragraph 3 of this Article,

- (a) goods in transit shall be subject to the customs law; and
- (b) goods in transit shall be liable to the charges usually made for carriage and for any services which may be rendered, provided such charges are not discriminatory.

5. Where goods are imported from a third country into one Member State, each of the other Member States shall be free to restrict the transfer to it of such goods whether by a system of licensing and controlling importers or by other means.

6. The provisions of paragraph 5 of this Article shall apply to goods which, under the provisions of Article 15 of this Treaty, fail to be accepted as originating in a Member State.

Article 23. CUSTOMS ADMINISTRATION

Member States shall, upon the advice of the Trade, Customs, Immigration, Monetary and Payments Commission, take appropriate measures to harmonise

and standardise their customs regulations and procedures to ensure the effective application of the provisions of this chapter and to facilitate the movement of goods and services across their frontiers.

Article 24. DRAWBACK

1. Member States may, at or before the end of the period of eight (8) years referred to in paragraph 3 of Article 13 of this Treaty, refuse to accept as eligible for Community tariff treatment, goods in relation to which drawback is claimed or made use of in connection with their exportation from the Member States in the territory of which the goods have undergone the last process of production.

2. For the purposes of this Article:

- (a) “drawback” means any arrangement, including temporary duty-free admission, for the refund of all or part of the duties applicable to imported raw materials, provided that the arrangement, expressly or in effect, allows such refund or remission if goods are exported but not if they are retained for home use;
- (b) “remission” includes exemption from duties for goods imported into free ports, free zones or other places which have similar customs privileges; and
- (c) “duties” means customs duties and any other charges with equivalent effect imposed on imported goods, except the non-protective element in such duties or charges.

Article 25. COMPENSATION FOR LOSS OF REVENUE

1. The Council of Ministers shall, on the report of the Executive Secretary and recommendation by the appropriate Commission or Commissions, determine the compensation to be paid to a Member State which has suffered loss of import duties as a result of the application of this Chapter.

2. A protocol to be annexed to this Treaty shall state precisely the methods of assessment of the loss of revenue suffered by Member States as a result of the application of this chapter.

Article 26. SAFEGUARD CLAUSE

1. In the event of serious disturbances occurring in the economy of a Member State following the application of the provisions of this chapter, the Member State concerned shall after informing the Executive Secretary and the other Member States take the necessary safeguard measures pending the approval of the Council of Ministers.

2. These measures shall remain in force for a maximum period of one year. They may not be extended beyond that period except with the approval of the Council of Ministers.

3. The Council of Ministers shall examine the method of application of these measures while they remain in force.

CHAPTER IV. FREEDOM OF MOVEMENT AND RESIDENCE

Article 27. VISA AND RESIDENCE

1. Citizens of Member States shall be regarded as Community citizens and accordingly Member States undertake to abolish all obstacles to their freedom of movement and residence within the Community.

2. Member States shall by agreements with each other exempt Community citizens from holding visitors' visas and residence permits and allow them to work and undertake commercial and industrial activities within their territories.

CHAPTER V. INDUSTRIAL DEVELOPMENT AND HARMONIZATION

Article 28. GENERAL PRINCIPLES

For the purposes of this chapter, Member States shall achieve their industrial development and harmonization in the three stages as set out in Articles 29, 30 and 31.

Article 29. STAGE I. EXCHANGE OF INFORMATION ON MAJOR INDUSTRIAL PROJECTS

Member States undertake to:

- (a) furnish one another with major feasibility studies and reports on projects within their territories;
- (b) furnish one another, on request, reports on the performance of prospective technical partners who have developed similar projects in their territories;
- (c) furnish one another, on request, reports on foreign business groups operating in their territories;
- (d) furnish one another, on request, with reports on their experiences on industrial projects and to exchange industrial research information and experts;
- (e) commission, where appropriate, joint studies for the identification of viable industrial projects for development within the Community; and
- (f) finance, where appropriate, joint research on the transfer of technology and the development of new products through the use of raw materials common in some or all of the Member States and on specific industrial problems.

Article 30. STAGE II. HARMONIZATION OF INDUSTRIAL INCENTIVES AND INDUSTRIAL DEVELOPMENT PLANS

Member States undertake to:

- (a) harmonize their industrial policies so as to ensure a similarity of industrial climate and to avoid disruption of their industrial activities resulting from dissimilar policies in the fields of industrial incentives, company taxation and Africanisation; and

- (b) co-operation with one another by exchanging their industrial plans so as to avoid unhealthy rivalry and waste of resources.

*Article 31. STAGE III. PERSONNEL EXCHANGE, TRAINING
AND JOINT VENTURES*

Member States shall:

- (a) exchange, as may be necessary, skilled, professional and managerial personnel in the operation of projects within the Community;
- (b) provide places for training in their educational and technical institutions for Community citizens; and
- (c) engage, where appropriate, in joint development of projects including those which entail the execution of complementary parts of such projects in different Member States.

Article 32. REMEDIAL MEASURES

1. The Council of Ministers shall keep under constant review in the implementation of the provisions of this Chapter, the disparity in the levels of industrial development of the Member States and may direct the appropriate Commission of the Community to recommend measures to remedy such disparity.

2. In the implementation of the aims of the Community, the Council of Ministers shall recommend measures designed to promote the industrial development of Member States and shall take steps to reduce gradually the Community's economic dependence on the outside world and strengthen economic relations among themselves.

3. The Council of Ministers shall further recommend measures designed to accelerate the industrial integration of the economies of the Member States.

**CHAPTER VI. CO-OPERATION IN AGRICULTURE
AND NATURAL RESOURCES**

Article 33. CO-OPERATION AMONG MEMBER STATES

Member States shall co-operate as set out in this Chapter in the development of their natural resources particularly agriculture, forestry, animal husbandry and fisheries.

*Article 34. STAGE I. HARMONISATION
OF AGRICULTURAL POLICIES*

1. Member States undertake to work towards the harmonisation of their internal and external agricultural policies in their relations with one another;

2. Member States shall exchange regularly information on experiments and results of research being carried out in their respective territories and on existing rural development programmes; and

3. Member States shall formulate, as appropriate, joint programmes for both basic and in-service training in existing institutions.

*Article 35. STAGE II. EVOLUTION OF A COMMON
AGRICULTURAL POLICY*

Member States undertake to take all measures necessary for the creation of a common policy especially in the fields of research, training, production, processing and marketing of the products of agriculture, forestry, animal husbandry and fisheries. For this purpose, the Industry, Agriculture and Natural Resources Commission shall, as soon as possible, after its establishment meet to make recommendations to the Council of Ministers for the harmonisation and exploitation of natural resources of the Member States.

CHAPTER VII. CO-OPERATION IN MONETARY
AND FINANCIAL MATTERS

Article 36. CO-OPERATION IN MONETARY AND FISCAL MATTERS

1. It shall be the responsibility of the Trade, Customs, Immigration, Monetary and Payments Commission, among other things, to:

- (a) as soon as practicable, make recommendations on the harmonisation of the economic and fiscal policies of the Member States;
- (b) give its constant attention to the maintenance of a balance of payments equilibrium in the Member States; and
- (c) examine developments in the economies of the Member States.

2. The recommendations of the Trade, Customs, Immigration, Monetary and Payments Commission under this Article shall be made to the Council of Ministers.

Article 37. SETTLEMENT OF PAYMENTS BETWEEN MEMBER STATES

The Trade, Customs, Immigration, Monetary and Payments Commission shall make recommendations to the Council of Ministers on the establishment, in the short term, of bilateral systems for the settlement of accounts between the Member States and, in the long term, of a multilateral system for the settlement of such accounts.

Article 38. COMMITTEE OF WEST AFRICAN CENTRAL BANKS

1. For the purpose of overseeing the system of payments within the Community, there is hereby established a Committee of West African Central Banks, which shall consist of the Governors of the Central Banks of the Member States or such other persons as may be designated by Member States. This Committee shall, subject to this Treaty, determine its own procedures.

2. The Committee of West African Central Banks shall make recommendations to the Council of Ministers from time to time on the operation of the clearing system of payments and on other monetary issues of the Community.

Article 39. MOVEMENT OF CAPITAL AND CAPITAL ISSUES COMMITTEE

1. For the purpose of ensuring the free flow of capital between the Member States consistent with the objectives of this Treaty, there is hereby established a Capital Issues Committee, which shall consist of representatives designated one each by the Member States and shall, subject to this Treaty, determine its own procedure.

2. The Member States, in designating their representatives referred to in paragraph 1 of this Article, shall designate persons with financial, commercial, banking or administrative experience or qualifications.

3. In the exercise of its functions under paragraph 1 of this Article, the Capital Issues Committee shall:

- (a) seek to achieve the mobility of capital within the Community through the inter-locking of any capital markets and stock exchanges;
- (b) ensure that stocks and shares floated in the territory of a Member State are quoted on the stock exchanges of the other Member States;
- (c) ensure that nationals of a Member State are given the opportunity of acquiring stocks, shares and other securities or otherwise investing in enterprises in the territories of other Member States;
- (d) establish a machinery for the wide dissemination in the Member States of stock exchange quotations of each Member State;
- (e) organise and arrange the quotation of prices, timing, volume and conditions of issue of securities of new enterprises in the Member States;
- (f) ensure the unimpeded flow of capital within the Community through the removal of controls on the transfer of capital among the Member States in accordance with a time-table, to be determined by the Council Ministers; and
- (g) seek to harmonise the rates of interest on loans prevailing in the Member States so as to facilitate the investment of capital from a Member State in profitable enterprises elsewhere within the Community.

4. The capital envisaged in the provisions of this Article is that of Member States or their citizens.

5. With regard to capital other than that referred to in paragraph 4 of this Article, the Capital Issues Committee shall determine its movement within the Community.

CHAPTER VIII. INFRASTRUCTURAL LINKS IN THE FIELDS OF TRANSPORT AND COMMUNICATIONS*Article 40. COMMON TRANSPORT AND COMMUNICATIONS POLICY*

Member States undertake to evolve gradually common transport and communications policies through the improvement and expansion of their existing transport and communications links and the establishment of new ones as a means of furthering the physical cohesion of the Member States and the promotion of greater movement of persons, goods and services within the Community.

Article 41. ROADS

The Transport, Telecommunications and Energy Commission shall formulate plans for a comprehensive network of all-weather roads within the Community with a view to promoting social and unimpeded commercial intercourse between the Member States through the improvement of existing roads to, and the construction of new ones of international standards. In the formulation of these plans, the Transport, Telecommunications and Energy Commission shall give priority to a network of roads traversing the territories of the Member States.

Article 42. RAILWAYS

The Transport, Telecommunications and Energy Commission shall for the purpose of connecting the railways of the Member States formulate plans for the improvement and reorganisation of such railways.

Article 43. SHIPPING AND INTERNATIONAL WATERWAYS

1. The Transport, Telecommunications and Energy Commission shall formulate plans for the harmonisation and rationalisation of policies on shipping and international waterways of the Member States.

2. Member States undertake to do their utmost to form multinational shipping Companies for both maritime and river navigation.

Article 44. AIR TRANSPORT

Member States shall use their best endeavour to bring about the merger of their national airlines in order to promote efficiency and profitability in the air transportation of passengers and goods within the Community by aircraft owned by the Governments of the Member States and/or their citizens. To this end, they shall co-ordinate the training of their nationals and policies in air transport and standardize their equipment.

Article 45. TELECOMMUNICATIONS

1. Member States shall reorganise and improve, where necessary, their national telecommunications network to meet standards required for international traffic.

2. Member States undertake to establish a direct, modern, efficient and rational system of telecommunications among themselves.

Article 46. PAN-AFRICAN TELECOMMUNICATIONS NETWORK

The Transport, Telecommunications and Energy Commission shall make urgent recommendations for the rapid realisation in the West African Section of the Pan-African Telecommunications network and, in particular, the establishment of links necessary for the economic and social development of the Community. Member States shall co-ordinate their efforts in this field and in the mobilisation of national and international financial resources.

Article 47. POSTAL SERVICES

1. The Transport, Telecommunications and Energy Commission shall study and make recommendations to the Council of Ministers on proposals for speedier, cheaper and more frequent postal services within the Community.

2. Member States undertake to:

- (a) promote close collaboration among their postal administrations;
- (b) harmonise routes of mails; and
- (c) establish among themselves a system of postal remittances and preferential tariffs which are more favourable than those envisaged by the Universal Postal Union.

CHAPTER IX. ENERGY AND MINERAL RESOURCES

Article 48. CO-OPERATION IN ENERGY AND MINERAL RESOURCES

1. The Transport, Telecommunications and Energy Commission shall engage in consultations on, and the co-ordination of the policies and activities of the Member States in the field of energy and submit its recommendations to the Council of Ministers.

2. Member States undertake to:

- (a) co-operate, consult on and co-ordinate their policies, regarding energy and mineral resources;
- (b) harmonise their energy and mineral resources policies especially as regards the production and distribution of energy, research, production and processing of mineral resources;
- (c) exchange information on the results of research being carried out;
- (d) plan joint programmes for training technicians and personnel; and
- (e) formulate a common energy and mineral policy especially in the fields of production, distribution of energy, research, production and processing of mineral resources.

CHAPTER X. SOCIAL AND CULTURAL MATTERS

Article 49. CO-OPERATION IN SOCIAL AND CULTURAL MATTERS

Subject to any directions that may be given by the Council of Ministers, the Social and Cultural Affairs Commission shall examine ways of increasing exchange of social and cultural activities among the Member States and of developing them, provide a forum for consultation generally on social and cultural matters affecting the Member States and make recommendations to the Council of Ministers.

CHAPTER XI. FUND FOR CO-OPERATION, COMPENSATION AND DEVELOPMENT

Article 50. ESTABLISHMENT

There is hereby established a Fund to be known as the Fund for Co-operation, Compensation and Development hereinafter referred to as "the Fund".

Article 51. RESOURCES OF THE FUND

1. The Fund shall derive its resources from:

- (a) contributions of Member States;
- (b) income from Community enterprises;
- (c) receipts from bilateral and multilateral sources as well as other foreign sources; and
- (d) subsidies and contributions of all kinds and from all sources.

2. The contributions of Member States referred to in sub-paragraph (a) of the preceding paragraph shall be determined by the Council of Ministers and shall be of such minimum and maximum amounts as the Council of Ministers may determine.

3. The Method of determining the contribution to be paid by Member States, the regulations governing the payment and the currencies in which they shall be effected, the operation, organisation, management, status of the funds and matters related and incidental thereto shall be the subject of a protocol to be annexed to this Treaty.

Article 52. USES OF THE FUND

The Fund shall be used to:

- (a) finance projects in Member States;
- (b) provide compensation to Member States which have suffered losses as a result of the location of Community enterprises;
- (c) provide compensation and other forms of assistance to Member States which have suffered losses arising out of the application of the provisions of this Treaty on the liberalisation of Trade within the Community;
- (d) guarantee foreign investments made in Member States in respect of enterprises established in pursuance of the provisions of this Treaty on the harmonisation of industrial policies;
- (e) provide appropriate means to facilitate the sustained mobilisation of internal and external financial resources for the Member States and the Community; and
- (f) promote development projects in the less developed Member States of the Community.

CHAPTER XII. FINANCIAL PROVISIONS

Article 53. BUDGET OF THE COMMUNITY

1. There shall be established a budget of the Community.
2. All expenditures of the Community, other than those in respect of the Fund for Co-operation, Compensation and Development, established under Chapter XI of this Treaty, shall be approved in respect of each financial year by the Council of Ministers and shall be chargeable to the budget.
3. Resources of the budget shall be derived from annual contributions by Member States and such other sources as may be determined by the Council of Ministers.
4. The budget shall be in balance as to revenues and expenditures.
5. A draft budget for each financial year shall be prepared by the Executive Secretary and approved by the Council of Ministers.
6. There shall be special budgets to meet extraordinary expenditures of the Community.

Article 54. CONTRIBUTIONS BY MEMBER STATES

1. A protocol to be annexed to this Treaty shall state the mode by which the contribution of Member States shall be determined and the currencies in which the contribution is to be paid.
2. The Member States undertake to pay regularly their annual contributions to the budget of the Community.
3. Where a Member State is in arrears at the end the financial year in the payment of its contributions for reasons other than those caused by public or natural calamity or exceptional circumstances that gravely affect its economy, such Member States may, by a resolution of the Authority, be suspended from taking part in the activities of the institutions of the Community.

Article 55. FINANCIAL REGULATIONS

The Council of Ministers shall make financial regulations for the application of the provisions of this Chapter.

CHAPTER XIII. SETTLEMENT OF DISPUTES

Article 56. PROCEDURE FOR THE SETTLEMENT OF DISPUTES

Any dispute that may arise among the Member States regarding the interpretation or application of this Treaty shall be amicably settled by direct agreement. In the event of failure to settle such disputes, the matter may be referred to the Tribunal of the Community by a party to such disputes and the decision of the Tribunal shall be final.

CHAPTER XIV. GENERAL AND FINAL PROVISIONS

Article 57. HEADQUARTERS OF THE COMMUNITY

The Headquarters of the Community shall be determined by the Authority.

Article 58. OFFICIAL LANGUAGES

The official languages of the Community shall be such African languages declared official by the Authority and English and French.

*Article 59. RELATIONS WITH OTHER REGIONAL ASSOCIATIONS
AND THIRD COUNTRIES*

1. Member States may be members of other regional or sub-regional associations, either with other Member States or non-Member States, provided that their membership of such associations does not derogate from the provisions of this Treaty.

2. The rights and obligations arising from agreements concluded before the definitive entry into force of this Treaty between one or more Member States on the one hand, and one Member State and a third country on the other hand, shall not be affected by the provisions of this Treaty.

3. To the extent that such agreements are not compatible with this Treaty, the Member State or States concerned shall take all appropriate steps to eliminate the incompatibilities established. Member States shall, where necessary, assist each other to this end and shall, where appropriate, adopt a common attitude.

4. In applying the agreements referred to in paragraph 1 of this Article, Member States shall take into account the fact that the advantages accorded under this Treaty by each Member State form an integral part of the establishment of the Community and are thereby inseparably linked with the creation of common institutions, the conferring of powers upon them and the granting of the same advantages by all the other Member States.

Article 60. STATUS, PRIVILEGES AND IMMUNITIES

1. The Community, as an international organization, shall enjoy legal personality.

2. The Community shall have in the territory of each Member State:

(a) the legal capacity required for the performance of its functions under this Treaty; and

(b) power to acquire, hold or dispose of movable or immovable property.

3. In the exercise of its legal personality under this Article, the Community shall be represented by the Executive Secretary.

4. The privileges and immunities to be granted to the officials of the Community at its Headquarters and in the Member States shall be the same as are accorded to diplomatic persons at the Headquarters of the Community and in the Member States. Similarly, the privileges and immunities granted to the

Secretariat at the Headquarters of the Community shall be the same as granted to diplomatic missions at the Headquarters of the Community and in the Member States. Other privileges and immunities to be recognised and granted by the Member States in connection with the Community shall be determined by the Council of Ministers.

Article 61. SETTING UP OF THE INSTITUTIONS

1. The Authority shall at its first meeting after the entry into force of this Treaty:

- (a) appoint the Executive Secretary;
- (b) determine the Headquarters of the Community; and
- (c) give such directions to the Council of Ministers and other institutions of the Community as are necessary for the expeditious and effective implementation of this Treaty.

2. Subject to the provisions of the preceding paragraph, the Council of Ministers shall, within two months of the entry into force of this Treaty, hold its first meeting to:

- (a) appoint persons to offices in the Executive Secretariat in accordance with the provisions of this Treaty;
- (b) give directions to other subordinate institutions;
- (c) give directions to the Executive Secretary as to the implementation of the provisions of this Treaty; and
- (d) perform such other duties as may be necessary for the expeditious and effective implementation of this Treaty.

Article 62. ENTRY INTO FORCE, RATIFICATION AND ACCESSION

1. This Treaty and the protocols which shall be annexed and which shall form an integral part of the Treaty shall respectively enter into force provisionally upon the signature by Heads of State and Government and definitively upon ratification by at least seven signatory States in accordance with the constitutional procedures applicable for each signatory State.

2. Any West African State may accede to this Treaty on such terms and conditions as the Authority may determine. Instruments of accession shall be deposited with the Federal Military Government of Nigeria which shall notify all other Member States. This Treaty shall enter into force in relation to an acceding state on such date as its Instrument of accession is deposited.

Article 63. AMENDMENTS AND REVISIONS

1. Any Member State may submit proposals for the amendment or revision of this Treaty.

2. Any such proposals shall be submitted to the Executive Secretary who shall communicate them to other Member States not later than thirty days after the receipt of such proposals. Amendments or revisions shall be considered by the Authority after Member States have been given one month's notice thereof.

Article 64. WITHDRAWAL

1. Any Member State wishing to withdraw from the Community shall give to the Executive Secretary one year's written notice. At the end of this period of one year, if such notice is not withdrawn, such a State shall cease to be a member of the Community.

2. During the period of one year referred to in the preceding paragraph, such a Member State shall nevertheless observe the provisions of this Treaty and shall remain liable for the discharge of its obligations under this Treaty.

Article 65. DEPOSITARY GOVERNMENT

The present Treaty and all Instruments of ratification and accession shall be deposited with the Federal Military Government of Nigeria which shall transmit certified true copies of this Treaty to all Member States and notify them of the dates of deposits of the Instruments of ratification and accession and shall register this Treaty with the Organisation of African Unity, the United Nations Organisation and such other Organisations as the Council of Ministers shall determine.

IN FAITH WHEREOF, We, the Heads of State and Government in West Africa, have signed this Treaty.

DONE at Lagos this 28th day of May, 1975 in single original in the English and French languages, both texts being equally authentic.

[Signed]

H.E. Lt.-Col. MATHIEU KÉRÉKOU
President of the Republic of Dahomey

[Signed]

H.E. Sir DAWDA JAWARA
President of the Republic of Gambia

[Signed]

H.E. Lt.-Col. R. J. A. FELLI
Commissioner for Economic Planning
for and on behalf of the Head of State and Chairman
of the National Redemption Council of the Republic of Ghana

[Signed]

H.E. Dr. LANSANA BEAVOGUI
Prime Minister
for and on behalf of the Head of State and Commander-in-Chief
of the People's Revolutionary Armed Forces, President of the Republic of Guinea

[Signed]

H.E. Mr. LUIZ CABRAL
President of the Republic of Guinea-Bissau

[Signed]

H.E. Mr. FELIX HOUPHOUET-BOIGNY
President of the Republic of Ivory Coast

[Signed]

H.E. Dr. WILLIAM R. TOLBERT, Jr.
President of the Republic of Liberia

[Signed]

H.E. Major BABA DIARRA
Vice-Chairman
for and on behalf of the Chairman of the Military Committee
of National Liberation, President of the Republic of Mali

[Signed]

H.E. MOKTAR OULD DADDAH
President of the Islamic Republic of Mauritania

[Signed]

H.E. Lt.-Col. SEYNI KOUNTCHÉ
Head of State and President of the Supreme Military Council
of the Republic of Niger

[Signed]

H.E. Général YAKUBU GOWON
Head of the Federal Military Government,
Commander-in-Chief of the Armed Forces of the Federal Republic of Nigeria

[Signed]

H.E. Mr. ABDOU DIOUF
Prime Minister
for and on behalf of the President of the Republic of Senegal

[Signed]

H.E. Dr. SIAKA STEVENS
President of the Republic of Sierra Leone

[Signed]

H.E. Général GNASSINGBE EYADEMA
President of the Togolese Republic

[Signed]

H.E. Général A. SANGOULÉ LAMIZANA
President of the Republic of Upper Volta

TRAITÉ¹ DE LA COMMUNAUTÉ ÉCONOMIQUE DES ÉTATS DE L'AFRIQUE DE L'OUEST (CEDEAO)

PRÉAMBULE

Le Président de la République de Côte d'Ivoire,

Le Président de la République, Chef de l'Etat, Chef du Gouvernement Militaire Révolutionnaire, Président du Conseil National de la Révolution du Dahomey,

Le Président de la République de Gambie,

Le Chef de l'Etat, Président du Conseil National de la Rédemption de la République du Ghana,

Le Chef de l'Etat, Commandant en Chef des Forces Armées Populaires et Révolutionnaires, Président de la République de Guinée,

Le Président de la République de Guinée-Bissau,

Le Président de la République de Haute-Volta,

Le Président de la République du Libéria,

¹ Entré en vigueur à titre provisoire le 28 mai 1975 à l'égard des Etats ci-après, au nom desquels il avait été signé le même jour, conformément à l'article 62, paragraphe 1 :

Bénin	Guinée-Bissau	Niger
Côte d'Ivoire	Haute-Volta	Nigéria
Gambie	Libéria	Sénégal
Ghana	Mali	Sierra Leone
Guinée	Mauritanie	Togo

Le Traité est entré en vigueur à titre définitif à l'égard des Etats ci-après le 20 juin 1975, date à laquelle sept Etats signataires l'avaient ratifié selon leurs procédures constitutionnelles, conformément à l'article 62, paragraphe 1 :

<i>Etat</i>	<i>Date de la ratification</i>
Libéria (Instrument déposé le 4 juin 1975.)	30 mai 1975
Nigéria (Instrument déposé le 3 juin 1975.)	2 juin 1975
Guinée (Instrument déposé le 16 août 1975.)	5 juin 1975
Ghana (Instrument déposé le 17 juin 1975.)	6 juin 1975
Gambie (Instrument déposé le 17 juin 1975.)	6 juin 1975
Côte d'Ivoire (Instrument déposé le 17 juin 1975.)	12 juin 1975
Haute-Volta (Instrument déposé le 8 décembre 1975.)	20 juin 1975
Par la suite, le Traité est entré en vigueur à l'égard des Etats suivants à la date de leur ratification :	
<i>Etat</i>	<i>Date de la ratification</i>
Bénin (Instrument déposé le 8 juillet 1975.)	24 juin 1975
Sierra Leone (Instrument déposé le 21 juillet 1975.)	26 juin 1975
Togo (Instrument déposé le 17 juillet 1975.)	27 juin 1975
Niger (Instrument déposé le 7 juillet 1975.)	2 juillet 1975
Guinée-Bissau (Instrument déposé le 19 avril 1976.)	15 mars 1976
Mauritanie (Instrument déposé le 19 avril 1976.)	15 mars 1976

Le Président du Comité Militaire de la Libération Nationale, Président de la République du Mali,

Le Président de la République Islamique de Mauritanie,

Le Chef de l'Etat, Président du Conseil Militaire Suprême de la République du Niger,

Le Chef du Gouvernement Militaire Fédéral, Commandant en Chef des Forces Armées de la République Fédérale du Nigéria,

Le Président de la République du Sénégal,

Le Président de la République de Sierra Leone,

Le Président de la République Togolaise;

Conscients de la nécessité impérieuse d'accélérer, de stimuler et d'encourager le progrès économique et social de leurs Etats dans le but d'améliorer le niveau de vie de leurs peuples;

Convaincus que la promotion du développement économique harmonieux de leurs Etats exige une coopération économique efficace qui passe essentiellement par une politique résolue et concertée d'indépendance;

Reconnaissant que l'intégration progressive des économies des pays de la sous-région exige une analyse objective et la prise en considération du potentiel économique et des intérêts de chaque Etat;

Acceptant la nécessité de répartir d'une manière juste et équitable les avantages de la coopération entre les Etats Membres;

Notant que les formes actuelles de coopération économique bilatérale et multilatérale dans la sous-région permettent d'espérer une coopération plus étendue;

Rappelant la Déclaration sur la Coopération, le Développement et l'Indépendance Economique de l'Afrique adoptée par la Dixième Conférence des Chefs d'Etat et de Gouvernement de l'Organisation de l'Unité Africaine;

Conscients que les efforts en vue de la coopération sous-régionale ne doivent pas entraver ou contrarier d'autres efforts du même genre pour promouvoir une plus large coopération en Afrique;

Affirmant que l'objectif final de leurs efforts est le développement économique accéléré et soutenu de leurs Etats, ainsi que la création d'une société homogène, aboutissant à l'unité des pays de l'Afrique de l'Ouest, notamment par l'élimination des obstacles de tous genres à la libre circulation des biens, des capitaux et des personnes;

Décident d'instituer une Communauté Economique des Etats de l'Afrique de l'Ouest et conviennent des dispositions qui suivent :

CHAPITRE I. LES PRINCIPES

Article 1. CRÉATION ET COMPOSITION DE LA COMMUNAUTÉ

1. Par le présent Traité les Hautes Parties contractantes instituent entre Elles une Communauté Economique des Etats de l'Afrique de l'Ouest (CEDEAO) ci-après dénommée « la Communauté ».

2. Sont membres de la Communauté et dénommés ci-après « Etats Membres » les Etats qui ratifient ce Traité et tout autre Etat de l'Afrique de l'Ouest qui y adhère.

Article 2. OBJECTIFS DE LA COMMUNAUTÉ

1. Le but de la Communauté est de promouvoir la coopération et le développement dans tous les domaines de l'activité économique, particulièrement dans les domaines de l'industrie, des transports, des télécommunications, de l'énergie, de l'agriculture, des ressources naturelles, du commerce, des questions monétaires et financières et dans le domaine des affaires sociales et culturelles avec pour objectif d'élever le niveau de vie de ses peuples, d'accroître et de maintenir la stabilité économique, de renforcer les relations entre ses membres et de contribuer au progrès et au développement du continent africain.

2. Aux fins énoncées au paragraphe précédent et conformément aux dispositions particulières du présent Traité, l'action de la Communauté portera par étapes, sur :

- (a) l'élimination entre les Etats Membres des droits de douanes et toutes autres taxes d'effet équivalent à l'importation et à l'exportation des marchandises;
- (b) l'abolition des restrictions quantitatives et administratives au commerce entre les Etats Membres;
- (c) l'établissement d'un tarif douanier commun et d'une politique commerciale commune à l'égard des pays tiers;
- (d) la suppression, entre les Etats Membres, des obstacles à la libre circulation des personnes, des services et des capitaux;
- (e) l'harmonisation des politiques agricoles et la promotion des projets communautaires des Etats Membres notamment dans les domaines de la commercialisation, de la recherche et dans celui des entreprises agro-industrielles;
- (f) la réalisation de programmes concernant le développement commun en matière de transports, de communications, d'énergie et d'autres équipements d'infrastructure ainsi que l'élaboration d'une politique commune dans ces domaines;
- (g) l'harmonisation des politiques économiques et industrielles des Etats Membres et la suppression des disparités du niveau de développement des Etats Membres;
- (h) l'harmonisation nécessaire au bon fonctionnement de la Communauté des politiques monétaires des Etats Membres;
- (i) la création d'un Fonds de Coopération, de Compensation et de Développement;
- (j) toutes autres activités visant à atteindre les objectifs communautaires que les Etats Membres peuvent entreprendre en commun à tout moment.

Article 3. ENGAGEMENT GÉNÉRAL

Les Etats Membres ne ménagent aucun effort pour planifier et orienter leurs politiques en vue de réunir les conditions favorables à la réalisation des

objectifs de la Communauté; en particulier, chaque Etat Membre prend toutes mesures requises afin d'assurer l'adoption des textes législatifs nécessaires à l'application du présent Traité.

CHAPITRE II. INSTITUTIONS DE LA COMMUNAUTÉ

Article 4. INSTITUTIONS

1. Les institutions de la Communauté sont les suivantes :

- (a) la Conférence des Chefs d'Etat et de Gouvernement;
- (b) le Conseil des Ministres;
- (c) le Secrétariat Exécutif;
- (d) le Tribunal de la Communauté;
- (e) les Commissions Techniques et Spécialisées suivantes :
 - la Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements;
 - la Commission de l'Industrie, de l'Agriculture et des Ressources Naturelles;
 - la Commission des Transports, des Télécommunications et de l'Energie;
 - la Commission des Affaires Sociales et Culturelles;

et toutes autres commissions ou organes qui peuvent être créés par la Conférence des Chefs d'Etat et de Gouvernement ou qui sont établis ou prévus par le présent Traité.

2. Les institutions de la Communauté exercent leurs fonctions et agissent dans les limites des pouvoirs qui leur sont conférés par le présent Traité et par les Protocoles y afférents.

Article 5. CONFÉRENCE DES CHEFS D'ÉTAT ET DE GOUVERNEMENT CRÉATION, COMPOSITION ET FONCTIONS

1. Il est créé par les présentes une Conférence des Chefs d'Etat et de Gouvernement des Etats Membres ci-après dénommée « la Conférence » qui est la principale Institution de la Communauté.

2. La Conférence est chargée d'assurer la direction générale et le contrôle des fonctions exécutives de la Communauté en vue du développement progressif de celle-ci et de la réalisation de ses objectifs.

3. Les décisions et les directives de la Conférence engagent toutes les institutions de la Communauté.

4. La Conférence se réunit au moins une fois par an. Elle établit son règlement intérieur notamment en ce qui concerne la convocation de ses réunions, la conduite des débats et l'ordre dans lequel chaque année la présidence de la Conférence est attribuée à tour de rôle à un autre membre de la Conférence.

Article 6. CONSEIL DES MINISTRES
CRÉATION, COMPOSITION ET FONCTIONS

1. Il est créé par les présentes un Conseil des Ministres qui comprend deux représentants par Etat Membre.

2. Le Conseil des Ministres a pour mandat :

- (a) de veiller au bon fonctionnement et au développement de la Communauté conformément au présent Traité;
- (b) de faire des recommandations à la Conférence sur les problèmes de politique générale en vue d'assurer le fonctionnement et le développement efficaces et harmonieux de la Communauté;
- (c) de donner des directives à toutes les autres institutions de la Communauté relevant de son autorité;
- (d) d'exercer tous pouvoirs qui lui sont conférés et d'assumer toutes autres fonctions qui lui sont assignées par le présent Traité.

3. Les décisions et directives du Conseil des Ministres engagent les institutions de la Communauté relevant de son autorité sauf si la Conférence en décide autrement.

4. Le Conseil des Ministres se réunit deux fois par an et l'une de ces sessions se tient immédiatement avant la session annuelle de la Conférence. En cas de besoin le Conseil des Ministres peut être convoqué en session extraordinaire.

5. Sous réserve des directives que peut lui donner la Conférence, le Conseil des Ministres établit son règlement intérieur notamment en ce qui concerne la convocation de ses réunions, la conduite des débats, l'exécution des autres tâches qui lui sont confiées, l'ordre dans lequel, chaque année, la Présidence du Conseil des Ministres est attribuée à tour de rôle à un autre membre du Conseil.

6. Lorsqu'un Etat Membre formule une objection à une proposition soumise pour décision au Conseil des Ministres, cette proposition sera soumise pour décision à la Conférence à moins que l'objection ne soit retirée.

Article 7. DÉCISIONS DE LA CONFÉRENCE ET DU CONSEIL DES MINISTRES

La Conférence établit les règles à suivre pour la notification de ses décisions et directives et de celles du Conseil des Ministres ainsi que les règles concernant leur application.

Article 8. LE SECRÉTARIAT EXÉCUTIF

1. Il est créé un Secrétariat Exécutif de la Communauté.

2. Le Secrétariat Exécutif est dirigé par un Secrétaire Exécutif qui est nommé par la Conférence pour une période de quatre (4) ans renouvelable une seule fois pour une autre période de quatre (4) ans.

3. Le Secrétaire Exécutif ne peut être relevé de ses fonctions que par la Conférence sur recommandation du Conseil des Ministres.

4. Le Secrétaire Exécutif est le principal fonctionnaire exécutif de la Communauté. Il est assisté par deux Secrétaires Exécutifs Adjoint, nommés par le Conseil des Ministres.

5. Outre le Secrétaire Exécutif et les Secrétaires Exécutifs Adjoint, le Secrétariat Exécutif comprend un Contrôleur Financier et tous autres fonctionnaires dont le poste peut être créé par le Conseil des Ministres.

6. Les modalités et les conditions d'emploi du Secrétaire Exécutif et des autres fonctionnaires du Secrétariat sont régies par des règlements établis par le Conseil des Ministres.

7. Sous réserve de l'importance primordiale qu'il y a à assurer à la Communauté les services de personnes possédant les plus hautes qualités de travail et de compétence technique, il est tenu compte, dans la nomination des fonctionnaires aux postes du Secrétariat Exécutif, de la nécessité de maintenir une répartition équitable de ces postes entre les ressortissants des Etats Membres.

8. Dans l'exercice de leurs fonctions, le Secrétaire Exécutif et les fonctionnaires du Secrétariat Exécutif ne sont responsables que devant la Communauté.

9. Le Secrétaire Exécutif est chargé de l'administration courante de la Communauté et de toutes ses institutions.

10. Le Secrétariat Exécutif a pour mandat :

- (a) de fournir, comme il convient, ses services aux institutions de la Communauté et d'aider celles-ci dans l'exercice de leurs fonctions;
- (b) de suivre constamment le fonctionnement de la Communauté et, le cas échéant, de rendre compte au Conseil des Ministres du résultat de cet examen;
- (c) de soumettre un rapport d'activités à toutes les sessions du Conseil des Ministres et de la Conférence;
- (d) d'entreprendre tous travaux et études et d'assurer les services relatifs aux objectifs de la Communauté qui peuvent lui être confiés par le Conseil des Ministres et de formuler aussi, à ce sujet, toutes propositions propres à contribuer au fonctionnement et au développement efficaces et harmonieux de la Communauté.

Article 9. COMMISSIONS TECHNIQUES ET SPÉCIALISÉES CRÉATION, COMPOSITION ET FONCTIONS

1. Il est créé les Commissions suivantes :

- (a) la Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements;
- (b) la Commission de l'Industrie, de l'Agriculture et des Ressources Naturelles;
- (c) la Commission des Transports, des Télécommunications et de l'Energie;
- (d) la Commission des Affaires Sociales et Culturelles.

2. La Conférence peut, si elle le juge nécessaire, décider à tout moment la création de toutes autres commissions.

3. Toute commission comprend un représentant de chacun des Etats Membres. Les représentants peuvent être assistés par des conseillers.

4. Chaque commission a pour mandat :

- (a) de présenter périodiquement des rapports et des recommandations par l'intermédiaire du Secrétaire Exécutif au Conseil des Ministres, de sa propre initiative ou à la demande du Conseil ou de celle du Secrétaire Exécutif;
- (b) de s'acquitter de toutes les autres fonctions qui peuvent lui être assignées en application du présent Traité.

5. Sous réserve des directives qui peuvent lui être données par le Conseil des Ministres, chaque commission se réunit aussi souvent que nécessaire pour la bonne exécution des fonctions qui lui sont assignées et établit son règlement intérieur notamment en ce qui concerne la convocation de ses réunions, la conduite des débats et l'exécution des autres tâches qui lui sont confiées.

Article 10. COMMISSAIRE AUX COMPTES

1. Un Commissaire aux Comptes de la Communauté est nommé et relevé de ses fonctions par la Conférence sur recommandation du Conseil des Ministres.

2. Sous réserve des dispositions du paragraphe précédent, le Conseil des Ministres établit les règles régissant les modalités et conditions d'emploi et les pouvoirs du Commissaire aux Comptes.

Article 11. TRIBUNAL DE LA COMMUNAUTÉ

1. Il est créé un Tribunal de la Communauté qui assure le respect du droit et des principes d'équité dans l'interprétation des clauses du présent Traité. En outre il est chargé du règlement des différends dont il est saisi conformément à l'article 56 du présent Traité.

2. La composition, la compétence, le statut et toutes autres questions relatives au Tribunal sont déterminés par la Conférence.

CHAPITRE III. RÉGIME DES ÉCHANGES

Article 12. LIBÉRALISATION DES ÉCHANGES

Il est progressivement établi au cours d'une période de transition de quinze (15) ans à partir de l'entrée en vigueur définitive de ce Traité et conformément aux dispositions du présent chapitre une Union Douanière entre les Etats Membres. Au sein de cette Union les droits de douane et les autres taxes d'effet équivalent frappant les importations sont éliminés. Les restrictions ou interdictions de nature contingente, quantitative et assimilée ainsi que les obstacles administratifs au commerce entre les Etats Membres sont également éliminés. En outre, il est instauré un tarif douanier commun en ce qui concerne toutes les marchandises importées dans les Etats Membres, en provenance des pays tiers.

Article 13. DROITS DE DOUANE

1. A l'exception des droits et taxes prévus à l'article 17 ci-après, les Etats Membres réduisent et finalement éliminent les droits de douane et les autres taxes d'effet équivalent perçus à l'importation de marchandises admises au bénéfice du régime tarifaire de la Communauté prévu à l'article 15 du présent Traité. Ces droits et autres taxes sont dénommés ci-après "droits à l'importation".

2. Dans les deux (2) ans suivant l'entrée en vigueur définitive du présent Traité, un Etat Membre n'est pas tenu de réduire ou de supprimer les droits à l'importation. Au cours de cette période de deux (2) ans, les Etats Membres ne créent pas de nouveaux droits et taxes ni n'augmentent ceux qui existent déjà et ils font parvenir au Secrétariat Exécutif toutes informations relatives aux droits à l'importation pour permettre aux institutions compétentes de la Communauté de les étudier.

3. A la fin de la période de deux (2) ans mentionnée au paragraphe 2 du présent article et au cours de la période suivante de huit (8) ans, les Etats Membres réduisent progressivement et éliminent finalement les droits à l'importation selon un programme qui est soumis au Conseil des Ministres par la Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements. Ce programme tient compte en particulier des conséquences de la réduction et de la suppression des droits à l'importation sur les recettes des Etats Membres afin d'éviter toute perturbation dans les revenus que les Etats Membres tirent de ces droits d'importation.

4. La Conférence peut, à tout moment, sur recommandation du Conseil des Ministres, décider que tout droit à l'importation peut être réduit plus rapidement ou supprimé plus tôt que recommandé par la Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements. Toutefois, le Conseil des Ministres examine au moins douze (12) mois avant la date à laquelle cette réduction ou cette suppression entre en vigueur, si cette réduction ou cette suppression doit s'appliquer à une partie ou à la totalité des marchandises et à certains ou à tous les Etats Membres et il présente le résultat de cet examen à la Conférence pour décision.

Article 14. TARIF DOUANIER COMMUN

1. Les Etats Membres conviennent de l'établissement progressif d'un tarif douanier commun en ce qui concerne toutes marchandises importées dans les Etats Membres en provenance de pays tiers.

2. A la fin de la période de huit (8) ans mentionnée au paragraphe 3 de l'article 13 de ce Traité et au cours des cinq (5) années suivantes, les Etats Membres suppriment, conformément à un programme à proposer par la Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements, les différences qui existent entre leurs tarifs douaniers extérieurs.

3. Au cours de la même période la Commission susvisée veillera à l'établissement d'une nomenclature douanière et statistique commune à tous les Etats Membres.

Article 15. RÉGIME TARIFAIRE DE LA COMMUNAUTÉ

1. Conformément aux dispositions du présent Traité, sont admises au bénéfice du régime tarifaire de la Communauté les marchandises qui sont expédiées du territoire d'un Etat Membre vers le territoire de l'Etat Membre importateur et qui sont originaires des Etats Membres.

2. La définition de la notion des produits originaires des Etats Membres fera l'objet d'un protocole qui sera annexé au présent Traité.

3. La Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements examine périodiquement les amendements à apporter aux règles visées au paragraphe 2 du présent article pour les rendre plus simples et plus libérales. Pour en assurer l'application satisfaisante et équitable le Conseil des Ministres peut périodiquement amender ces règles.

Article 16. DÉSÉQUILIBRE DU COMMERCE

1. Conformément aux dispositions du présent article, le commerce est déséquilibré lorsque :

- (a) les importations d'un produit particulier par un Etat Membre en provenance d'un autre Etat Membre augmentent :
 - (i) en raison de la réduction ou de la suppression des droits et taxes sur ce produit,
 - (ii) parce que les droits et taxes imposés par l'Etat Membre exportateur sur les importations de matières premières utilisées pour la fabrication du produit concerné sont plus bas que les droits et taxes correspondants imposés par l'Etat Membre importateur;
- (b) cette augmentation des importations cause ou risque de causer un préjudice grave à la fabrication de ce produit par l'Etat Membre importateur.

2. Le Conseil des Ministres examine la question du déséquilibre et de ses causes. Il prend les décisions nécessaires en vue d'agir sur les causes de ce déséquilibre.

3. En cas de déséquilibre du commerce au détriment d'un Etat Membre résultant d'une réduction ou suppression abusives des droits et taxes opérées par un autre Etat Membre, le Conseil des Ministres se saisit de la question et l'examine en vue d'une solution équitable.

Article 17. DROITS FISCAUX ET IMPOSITION INTÉRIEURE

1. Les Etats Membres s'engagent à ne pas appliquer directement ou indirectement aux marchandises importées de tout Etat Membre des charges fiscales supérieures à celles qui frappent des marchandises nationales similaires ou de percevoir ces charges de façon à assurer une protection effective aux marchandises nationales.

2. Les Etats Membres éliminent, au plus tard un (1) an après la fin de la période de deux (2) ans mentionnée au paragraphe 2 de l'article 13 du présent Traité, les droits et taxes internes en vigueur qui sont destinés à protéger les marchandises nationales. Au cas où en raison des obligations découlant d'un

accord conclu par un Etat Membre celui-ci se trouve dans l'impossibilité de se conformer aux dispositions du présent article, cet Etat Membre notifie ce fait au Conseil des Ministres et s'engage à ne pas proroger ni renouveler cet accord à son expiration.

3. Les Etats Membres éliminent progressivement tous droits fiscaux destinés à la protection des produits locaux au plus tard à la fin de la période de huit (8) ans visée au paragraphe 3 de l'article 13 du présent Traité.

4. Au plus tard à la fin de la période de deux (2) ans mentionnée au paragraphe 2 de l'article 13 du présent Traité, chaque Etat Membre notifie au Conseil des Ministres les droits qu'il entend appliquer en vertu des dispositions du paragraphe 3 de l'article précité.

*Article 18. RESTRICTIONS QUANTITATIVES
SUR LES BIENS ORIGINAIRES DE LA COMMUNAUTÉ*

1. A l'exception des dispositions qui peuvent être prévues ou autorisées par le présent Traité, chaque Etat Membre s'engage à assouplir progressivement et à éliminer finalement conformément à un programme à proposer par la Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements, et au plus tard dix (10) ans après l'entrée en vigueur définitive du présent Traité, toutes restrictions ou interdictions de nature contingente, quantitative et assimilée qui s'appliquent à l'importation dans cet Etat de marchandises originaires d'autres Etats Membres et à ne pas imposer plus tard d'autres restrictions ou interdictions.

2. La Conférence peut à tout moment, sur recommandation du Conseil des Ministres, décider que toutes restrictions ou interdictions de nature contingente, quantitative et assimilée seront assouplies plus rapidement ou supprimées plus tôt que ne le recommande la Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements.

3. Un Etat Membre peut, après notification aux autres Etats Membres de son intention d'agir ainsi, introduire, maintenir ou appliquer des restrictions ou interdictions concernant :

- (a) l'application des lois et règlements sur la sécurité;
- (b) le contrôle des armes, des munitions et de tous autres équipements militaires et matériels de guerre;
- (c) la protection de la santé ou de la vie des hommes, des animaux ou des plantes ou la protection de la moralité publique;
- (d) le transfert de l'or, de l'argent et des pierres précieuses et semi-précieuses;
- (e) la protection des trésors nationaux;

à la condition qu'un Etat Membre n'exerce pas ce droit d'introduire ou de continuer de maintenir des restrictions et interdictions reconnues par ce paragraphe, de façon à faire obstacle à la libre circulation des marchandises envisagée dans le présent article.

Article 19. DUMPING

1. Les Etats Membres s'engagent à empêcher la pratique du dumping de marchandises au sein de la Communauté.

2. Conformément au présent article “dumping” signifie le transfert de marchandises originaires d’un Etat Membre dans un autre Etat Membre pour la vente :

- (a) à un prix inférieur au prix comparable pratiqué pour des marchandises semblables dans l’Etat Membre d’où proviennent ces marchandises (toute considération étant faite des différences de conditions de vente et de taxation ou de tout autre facteur affectant la comparaison des prix);
- (b) dans des conditions susceptibles de porter atteinte à la production de marchandises semblables dans cet Etat Membre.

Article 20. TRAITEMENT DE LA NATION LA PLUS FAVORISÉE

1. Les Etats Membres s’accordent, en ce qui concerne le commerce entre eux, le traitement de la nation la plus favorisée et en aucun cas les concessions tarifaires consenties à un pays tiers en application d’un accord conclu avec un Etat Membre ne peuvent être plus favorables que celles qui sont appliquées en vertu du présent Traité.

2. Le texte des accords visés au paragraphe 1 est communiqué par les Etats Membres qui y sont parties au Secrétariat Exécutif de la Communauté.

3. Aucun accord conclu entre un Etat Membre et un pays tiers prévoyant l’octroi de concessions tarifaires ne doit porter atteinte aux obligations qui incombent à cet Etat Membre en vertu du présent Traité.

Article 21. LÉGISLATION INTERNE

Les Etats Membres s’engagent à ne pas adopter des textes législatifs qui impliquent une discrimination directe ou indirecte à l’égard de produits identiques ou similaires des autres Etats Membres.

Article 22. RÉEXPORTATION DE MARCHANDISES ET FACILITÉS DE TRANSIT

1. Lorsque des droits de douane ont été imposés et perçus sur des marchandises importées d’un pays tiers par un Etat Membre, ces marchandises ne doivent pas être réexportées dans un autre Etat Membre, sauf dispositions contraires d’un Protocole au présent Traité.

2. En cas de réexportation de marchandises en vertu d’un Protocole de ce genre, l’Etat Membre réexportateur de ces marchandises rembourse à l’Etat Membre importateur les droits de douane imposés et perçus sur lesdites marchandises. Les droits ainsi remboursés ne doivent pas excéder ceux qui sont applicables à ces marchandises dans l’Etat Membre importateur.

3. Chaque Etat Membre, conformément aux règles internationales, accorde la liberté totale de transit sur son territoire aux marchandises en provenance ou à destination d’un pays tiers et ce transit n’est soumis à aucune discrimination, restriction quantitative, droit ou autre taxe frappant le transit.

4. Nonobstant les dispositions du paragraphe 3 du présent article :

- (a) les marchandises en transit sont soumises aux règlements douaniers;

(b) il est appliqué aux marchandises en transit les charges habituellement perçues au titre du transport et des services rendus à condition que ces charges ne soient pas discriminatoires.

5. Lorsque des marchandises sont importées dans un Etat Membre en provenance d'un pays tiers, tout autre Etat Membre est libre de limiter le transfert sur son territoire de ces marchandises soit par un régime de licence soit par le contrôle des importateurs ou par tout autre moyen.

6. Les dispositions du paragraphe 5 du présent article s'appliquent aux marchandises qui, conformément aux dispositions de l'article 15 du présent traité, ne sont pas considérées comme originaires d'un Etat Membre.

Article 23. RÉGLEMENTATION DOUANIÈRE

Les Etats Membres, sur avis de la Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements, prennent toutes mesures utiles en vue d'harmoniser leurs règlements et formalités de douane pour assurer l'application effective des dispositions du présent chapitre et pour faciliter la circulation des biens et des services franchissant leurs frontières.

Article 24. DRAWBACK

1. Les Etats Membres peuvent à la fin, ou avant la fin de la période de huit (8) ans mentionnée au paragraphe 3 de l'article 13 du présent Traité, refuser d'admettre au bénéfice du régime tarifaire de la Communauté, des marchandises faisant l'objet d'une demande de ristourne des droits de douane ou qui ont bénéficié d'une telle ristourne relative à leur exportation de l'Etat Membre sur le territoire duquel ces marchandises ont subi la dernière étape de production.

2. Conformément au présent article :

- (a) on entend par « drawback », toute disposition y compris l'admission temporaire en franchise, en vue du remboursement total ou partiel des droits de douane applicables aux matières premières importées, à la condition que cette disposition permette effectivement un tel remboursement ou une telle ristourne, lorsque les marchandises sont exportées mais non si elles sont destinées à la consommation interne;
- (b) « Ristourne » comprend l'exemption des droits accordée aux marchandises importées dans des ports francs, zones franches ou autres lieux qui jouissent de privilèges douaniers similaires;
- (c) « Droits » signifie droits de douane et toutes autres taxes d'effet équivalent grevant les marchandises importées, à l'exception de l'élément non protecteur contenu dans ces droits ou taxes.

Article 25. COMPENSATION POUR PERTE DE RECETTES

1. Le Conseil des Ministres, sur rapport du Secrétaire Exécutif et sur recommandation de la ou des commissions compétentes, décide des compensations à accorder à un Etat Membre qui a subi une perte de droits à l'importation par suite de l'application du présent chapitre.

2. Un protocole qui sera annexé au présent Traité précisera le mode d'évaluation des pertes de recettes enregistrées par les Etats Membres par suite de l'application du présent chapitre.

Article 26. CLAUSE DE SAUVEGARDE

1. Dans le cas où des perturbations sérieuses se produisent dans l'économie d'un Etat Membre par suite de l'application des dispositions du présent chapitre, l'Etat Membre concerné peut après en avoir informé le Secrétaire Exécutif et les Etats Membres, prendre des mesures de sauvegarde appropriées en attendant que le Conseil des Ministres statue.

2. Ces mesures ne peuvent demeurer en vigueur que pendant un délai d'un (1) an. Elles ne peuvent être prorogées au delà de ce délai que sur décision du Conseil des Ministres.

3. Tant que ces mesures sont en vigueur, le Conseil des Ministres examine la façon dont elles sont appliquées.

CHAPITRE IV. LIBERTÉ DE MOUVEMENT ET DE RÉSIDENCE

Article 27. VISA ET RÉSIDENCE

1. Les citoyens des Etats Membres sont considérés comme citoyens de la Communauté et en conséquence les Etats Membres s'engagent à abolir tous les obstacles qui s'opposent à leur liberté de mouvement et de résidence à l'intérieur de la Communauté.

2. Les Etats Membres, par accords mutuels dispenseront les citoyens de la Communauté du port de visas touristiques et de permis de résidence et leur permettront de travailler et d'exercer des activités commerciales et industrielles sur leurs territoires.

CHAPITRE V. DÉVELOPPEMENT ET HARMONISATION INDUSTRIELS

Article 28. PRINCIPES GÉNÉRAUX

Conformément aux dispositions du présent chapitre, les Etats Membres réalisent leurs développement et harmonisation industriels selon les trois étapes définies aux articles 29, 30 et 31 ci-après :

Article 29. ÉTAPE I. ÉCHANGES D'INFORMATIONS SUR LES GRANDS PROJETS INDUSTRIELS

Les Etats Membres s'engagent à :

- (a) se communiquer mutuellement les études de faisabilité et les rapports sur les projets implantés sur leur territoire;
- (b) se communiquer mutuellement, sur demande, les rapports sur les résultats obtenus par les partenaires techniques éventuels qui ont élaboré des projets analogues sur leur territoire;

- (c) se communiquer mutuellement, sur demande, des rapports concernant les sociétés étrangères opérant sur leur territoire;
- (d) se communiquer mutuellement, sur demande, des rapports sur les expériences acquises en matière de projets industriels, et échanger des Experts et des informations concernant la recherche industrielle;
- (e) faire effectuer, au besoin, des études communes pour la définition des projets industriels viables à réaliser dans la Communauté;
- (f) financer conjointement, le cas échéant, des recherches relatives au transfert des techniques, à la mise au point de produits nouveaux par l'emploi de matières premières communes à tous les Etats Membres ou à certains d'entre eux, et à des problèmes industriels spécifiques.

Article 30. ÉTAPE II. HARMONISATION DES MESURES DE STIMULATION DU DÉVELOPPEMENT INDUSTRIEL ET DES FLANS DE DÉVELOPPEMENT

Les Etats Membres s'engagent à :

- (a) harmoniser leurs politiques industrielles de façon à instaurer un climat homogène et à éviter toute perturbation de leurs activités industrielles qui résulterait de l'application de politiques dissemblables d'encouragement au développement industriel, d'imposition des entreprises et d'africanisation;
- (b) collaborer en se communiquant mutuellement leurs plans industriels afin d'éviter toute concurrence nuisible et tout gaspillage des ressources.

Article 31. ÉTAPE III. ECHANGE DE PERSONNEL, FORMATION ET PROJETS COMMUNS

1. Les Etats Membres s'engagent à :

- (a) échanger entre eux, au besoin, des agents qualifiés, des spécialistes et des cadres pour l'exécution des projets à l'intérieur de la Communauté;
- (b) offrir aux ressortissants de la Communauté des places pour la formation dans leurs établissements d'enseignement et instituts techniques;
- (c) entreprendre, le cas échéant, l'élaboration en commun de projets, et notamment ceux impliquant la réalisation de parties complémentaires de ces projets dans différents Etats Membres.

Article 32. MESURES CORRECTIVES

1. Le Conseil des Ministres, dans la mise en œuvre des dispositions du présent chapitre, examine constamment la disparité dans les niveaux de développement industriel des Etats Membres et peut demander à la Commission compétente de la Communauté de recommander les mesures appropriées pour remédier à cette situation.

2. Dans la mise en œuvre des objectifs de la Communauté, le Conseil des Ministres recommande des mesures visant à promouvoir le développement industriel des Etats Membres et prend des dispositions tendant à l'atténuation progressive de leur dépendance économique vis-à-vis de l'extérieur et au renforcement des relations économiques entre eux.

3. Le Conseil des Ministres, en outre, recommande des mesures visant à accélérer l'intégration industrielle des Etats Membres.

CHAPITRE VI. COOPÉRATION DANS LES DOMAINES AGRICOLE ET DES RESSOURCES NATURELLES

Article 33. COOPÉRATION ENTRE LES ETATS MEMBRES

Les Etats Membres s'engagent à coopérer, conformément, au présent chapitre, en vue de la mise en valeur de leurs ressources naturelles notamment dans les domaines de l'agriculture, de la sylviculture, de l'élevage et de la pêche.

Article 34. ÉTAPE I. CONCERTATION EN MATIÈRE DE POLITIQUE AGRICOLE

1. Les Etats Membres s'engagent d'une manière générale à se concerter en vue d'harmoniser leurs politiques agricoles tant du point de vue de la politique intérieure que de celui des relations entre les Membres de la Communauté;
2. Les Etats Membres procèdent à un échange régulier d'informations sur les expériences et les résultats des recherches en cours sur leurs territoires respectifs ainsi que sur les programmes de développement rural existants;
3. Les Etats Membres élaborent, selon les besoins, des programmes communs de formation et de recyclage des cadres dans les institutions existantes.

Article 35. ÉTAPE II. ELABORATION D'UNE POLITIQUE AGRICOLE COMMUNE

Les Etats Membres s'engagent à prendre toutes dispositions nécessaires pour élaborer une politique commune notamment dans les domaines de la recherche, de la formation, de la production, de la transformation et de la commercialisation des produits agricoles, forestiers, de l'élevage et de la pêche. A cet effet, la Commission de l'Industrie, de l'Agriculture et des Ressources Naturelles se réunit dès que possible après sa création pour présenter des recommandations au Conseil des Ministres en vue de l'harmonisation et de l'exploitation des ressources naturelles des Etats Membres.

CHAPITRE VII. COOPÉRATION EN MATIÈRE MONÉTAIRE ET FINANCIÈRE

Article 36. COOPÉRATION EN MATIÈRE MONÉTAIRE ET FISCALE

1. La Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements a pour mandat notamment :
 - (a) de formuler dès que possible, des recommandations sur l'harmonisation des politiques économiques et fiscales des Etats Membres;
 - (b) d'accorder une attention constante au maintien de l'équilibre de la balance des paiements dans les Etats Membres;

(c) d'étudier l'évolution des économies des Etats Membres.

2. Les recommandations de la Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements formulées conformément au présent article sont présentées au Conseil des Ministres.

Article 37. RÈGLEMENT DES PAIEMENTS ENTRE LES ETATS MEMBRES

La Commission du Commerce, des Douanes, de l'Immigration, des Questions Monétaires et des Paiements présente des recommandations au Conseil des Ministres concernant la mise en place, à brève échéance, de systèmes bilatéraux de règlement des paiements entre les Etats Membres et, à longue échéance, d'un système multilatéral de règlement des paiements.

Article 38. COMITÉ DES BANQUES CENTRALES DE L'AFRIQUE DE L'OUEST

1. Afin de superviser le système des paiements dans la Communauté, il est créé par les présentes un Comité des Banques Centrales de l'Afrique de l'Ouest composé des Gouverneurs des Banques Centrales des Etats Membres ou des personnes pouvant être désignées par les Etats Membres. Ce Comité, conformément aux dispositions du présent Traité, établit son règlement intérieur.

2. Le Comité des Banques Centrales de l'Afrique de l'Ouest présente périodiquement des recommandations au Conseil des Ministres concernant le fonctionnement du système de compensations et d'autres problèmes monétaires dans la Communauté.

Article 39. MOUVEMENTS DES CAPITAUX ET COMITÉ DES QUESTIONS RELATIVES AUX CAPITAUX

1. Afin d'assurer le libre mouvement des capitaux entre les Etats Membres, conformément aux objectifs du présent Traité, il est créé un Comité des Questions Relatives aux Capitaux qui comprend un représentant de chacun des Etats Membres et qui, conformément aux dispositions du présent Traité, établit son règlement intérieur.

2. Les Etats Membres, en nommant leurs représentants visés au paragraphe 1 du présent article, désignent des personnes ayant une expérience ou des qualifications dans les domaines financier, commercial, bancaire ou administratif.

3. Dans l'exercice des tâches qui lui sont assignées au paragraphe 1 du présent article, le Comité des Questions Relatives aux Capitaux :

- (a) cherche à assurer la mobilité des capitaux à l'intérieur de la Communauté grâce à l'intégration des places financières et des bourses des valeurs;
- (b) fait en sorte que les titres et les actions émises dans un Etat Membre soient cotées à la bourse des autres Etats Membres;
- (c) fait en sorte que les ressortissants d'un Etat Membre aient la possibilité d'acquérir des titres, des actions et d'autres valeurs ou d'investir de toute autre façon dans des entreprises établies sur le territoire d'autres Etats Membres;

- (d) met en place un mécanisme permettant une large diffusion dans les Etats Membres des cotations des bourses de chaque Etat Membre;
- (e) organise la cotation des prix, le calendrier, le volume et les conditions d'émission des titres des nouvelles entreprises des Etats Membres;
- (f) assure la libre circulation des capitaux à l'intérieur de la Communauté en éliminant les restrictions au transfert des capitaux entre les Etats Membres selon un calendrier à déterminer par le Conseil des Ministres;
- (g) cherche à harmoniser les taux d'intérêt des prêts dans les Etats Membres de façon à faciliter l'investissement de capitaux en provenance d'un Etat Membre dans des entreprises rentables des autres Etats de la Communauté.

4. Les capitaux visés aux dispositions ci-dessus sont ceux qui appartiennent soit aux Etats Membres soit à leurs ressortissants.

5. En ce qui concerne les capitaux autres que ceux qui sont visés au paragraphe 4 du présent article, le Comité des Questions Relatives aux Capitaux détermine les conditions de leur mouvement au sein de la Communauté.

CHAPITRE VIII. INFRASTRUCTURE — LIAISONS EN MATIÈRE DE TRANSPORTS ET DE COMMUNICATIONS

Article 40. POLITIQUE COMMUNE EN MATIÈRE DE TRANSPORTS ET DE COMMUNICATIONS

Les Etats Membres s'engagent à élaborer progressivement une politique commune en matière de transports et de communications grâce à l'amélioration, de leurs réseaux de transports et de communications existant et à l'établissement de nouveaux réseaux, afin de renforcer la cohésion entre eux et d'encourager les mouvements de personnes, de marchandises et de services au sein de la Communauté.

Article 41. ROUTES

La Commission des Transports, des Télécommunications et de l'Energie élabore des programmes en vue de l'établissement d'un vaste réseau de routes utilisables par tous les temps à l'intérieur de la Communauté, en vue de promouvoir des relations sociales et commerciales entre les Etats Membres grâce à l'amélioration des routes existantes et à la construction de nouvelles routes qui soient conformes aux normes internationales. Dans l'élaboration de ces programmes, la Commission des Transports, des Télécommunications et de l'Energie donne la priorité au réseau des routes traversant les territoires des Etats Membres.

Article 42. TRANSPORTS FERROVIAIRES

La Commission des Transports, des Télécommunications et de l'Energie élabore des plans visant à améliorer et à réorganiser les chemins de fer des Etats Membres en vue de l'interconnexion des divers réseaux ferroviaires.

*Article 43. TRANSPORTS MARITIMES ET TRANSPORTS
FLUVIAUX INTERNATIONAUX*

1. La Commission des Transports, des Télécommunications et de l'Energie élabore des programmes pour l'harmonisation et la rationalisation des politiques relatives aux transports maritimes et fluviaux internationaux dans les Etats Membres.

2. Les Etats Membres s'engagent à tout mettre en œuvre en vue de réaliser la création de compagnies multinationales de navigation maritime et fluviale.

Article 44. TRANSPORTS AÉRIENS

Les Etats Membres s'engagent à tout mettre en œuvre afin de réaliser la fusion de leurs compagnies aériennes nationales de façon à assurer l'efficacité et la rentabilité en matière de transport aérien des passagers et des marchandises à l'intérieur de la Communauté au moyen d'aéronefs appartenant aux gouvernements des Etats Membres et/ou à leurs ressortissants. A cet effet, ils s'engagent à coordonner la formation de leurs ressortissants ainsi que leurs politiques en matière de transports aériens et à normaliser leur équipement.

Article 45. TÉLÉCOMMUNICATIONS

1. Les Etats Membres s'engagent à réorganiser et à moderniser le cas échéant les réseaux nationaux existants en vue de répondre aux normes du trafic international.

2. Les Etats Membres conviennent de mettre en place un système direct, moderne, efficace et rationnel de télécommunications entre eux.

Article 46. RÉSEAU PANAFRICAIN DE TÉLÉCOMMUNICATIONS

La Commission des Transports, des Télécommunications et de l'Energie formule d'urgence des recommandations en vue de réaliser rapidement la partie du réseau panafricain de télécommunications située en Afrique de l'Ouest, en particulier les liaisons nécessaires au développement économique et social de la Communauté. Les Etats Membres coordonnent les efforts déployés dans ce domaine en vue de la mobilisation des ressources financières nationales et internationales.

Article 47. SERVICES POSTAUX

1. La Commission des Transports, des Télécommunications et de l'Energie étudie les propositions tendant à assurer au sein de la Communauté des services postaux plus rapides, plus fréquents et moins coûteux et présente à ce sujet des recommandations au Conseil des Ministres.

2. Les Etats Membres s'engagent à :

- (a) promouvoir une collaboration plus étroite entre les administrations postales;
- (b) harmoniser l'acheminement du courrier;

- (c) instaurer un régime d'échanges financiers postaux ainsi que des tarifs préférentiels dans des conditions plus favorables que celles prévues par l'Union Postale Universelle.

CHAPITRE IX. RESSOURCES ÉNERGÉTIQUES ET MINÉRALES

Article 48. COOPÉRATION EN MATIÈRE DE RESSOURCES ÉNERGÉTIQUES ET MINÉRALES

1. La Commission des Transports, des Télécommunications et de l'Énergie prend des consultations en vue de la coordination des politiques et des activités des États Membres dans le domaine de l'énergie et soumet ses recommandations au Conseil des Ministres.

2. Les États Membres s'engagent à :

- (a) coopérer, se consulter et coordonner leurs politiques dans les domaines des ressources énergétiques et minérales;
- (b) harmoniser leurs politiques énergétiques et minérales notamment dans les domaines de la production et de la distribution de l'énergie d'une part, de la recherche, de la production et de la transformation des ressources minérales, d'autre part;
- (c) procéder à un échange d'informations sur les résultats des recherches en cours;
- (d) élaborer des programmes communs de formation de techniciens et de cadres;
- (e) prendre toutes les dispositions en vue d'élaborer une politique énergétique et minérale commune notamment dans les domaines de la production et de la distribution de l'énergie d'une part, de la recherche, de la production et de la transformation des ressources minérales d'autre part.

CHAPITRE X. QUESTIONS SOCIALES ET CULTURELLES

Article 49. COOPÉRATION EN MATIÈRE SOCIALE ET CULTURELLE

Sous réserve des directives qui peuvent lui être données par le Conseil des Ministres, la Commission des Affaires Sociales et Culturelles étudie les moyens d'accroître les échanges d'activités sociales et culturelles entre les États Membres et de les développer; elle sert de centre de consultations portant d'une façon générale sur les affaires sociales et culturelles intéressant les États Membres et présente des recommandations au Conseil des Ministres.

CHAPITRE XI. FONDS DE COOPÉRATION, DE COMPENSATION ET DE DÉVELOPPEMENT

Article 50. CRÉATION

Il est créé par les présentes un Fonds de Coopération, de Compensation et de Développement ci-après dénommé « Le Fonds ».

Article 51. RESSOURCES DU FONDS

1. Les ressources du Fonds proviennent :

- (a) des contributions des Etats Membres;
- (b) des revenus des entreprises de la Communauté;
- (c) des recettes provenant de sources bilatérales et multilatérales, ainsi que d'autres sources étrangères;
- (d) des subventions et contributions de toutes sortes et de toutes origines.

2. Les contributions des Etats Membres mentionnées à l'alinéa (a) du paragraphe précédent sont déterminées par le Conseil des Ministres qui fixe également leur montant minimal et maximal.

3. Le mode de détermination de la contribution de chaque Etat, les règlements régissant le paiement et les devises dans lesquelles les contributions des Etats Membres sont effectuées, le fonctionnement, l'organisation, la gestion, le statut du Fonds et les problèmes connexes feront l'objet d'un protocole qui sera annexé au présent Traité.

Article 52. UTILISATION DES RESSOURCES DU FONDS

Les ressources du Fonds sont utilisées pour :

- (a) financer des projets dans les Etats Membres;
- (b) indemniser les Etats Membres qui ont subi des pertes par suite de l'implantation d'entreprises communes;
- (c) fournir des compensations et d'autres formes d'assistance aux Etats Membres qui ont subi des pertes en raison de l'application des dispositions du présent Traité sur la libéralisation des échanges à l'intérieur de la Communauté;
- (d) garantir les investissements étrangers effectués dans les Etats Membres concernant des entreprises établies conformément aux dispositions du présent Traité sur l'harmonisation des politiques industrielles;
- (e) fournir les moyens appropriés pour faciliter la mobilisation constante des ressources financières intérieures et extérieures par les Etats Membres et la Communauté;
- (f) aider à la création de projets en vue de la mise en valeur des Etats Membres les moins développés de la Communauté.

CHAPITRE XII. DISPOSITIONS FINANCIÈRES

Article 53. BUDGET DE LA COMMUNAUTÉ

1. Il est établi un budget de la Communauté.

2. Toutes les dépenses de la Communauté, autres que celles relatives au Fonds de Coopération, de Compensation et de Développement établi conformément au chapitre XI du présent Traité, sont approuvées pour chaque exercice budgétaire par le Conseil des Ministres et sont imputables sur le budget.

3. Les ressources budgétaires proviennent des contributions annuelles des Etats Membres et de toutes autres sources que le Conseil des Ministres peut déterminer.

4. Le budget doit être équilibré en recettes et en dépenses.

5. Un projet de budget pour chaque exercice budgétaire est établi par le Secrétaire Exécutif et approuvé par le Conseil des Ministres.

6. Il sera établi des budgets extraordinaires pour faire face aux dépenses de caractère exceptionnel de la Communauté.

Article 54. CONTRIBUTIONS DES ETATS MEMBRES

1. Un protocole qui sera annexé au présent Traité précisera le mode de détermination des contributions des Etats Membres et les monnaies dans lesquelles les paiements seront effectués.

2. Les Etats Membres s'engagent à verser régulièrement leurs contributions annuelles au budget de la Communauté.

3. A la fin de l'année fiscale, en cas de retard dans le paiement de sa contribution pour des raisons autres que celles qui sont dues à une calamité publique ou naturelle ou à des circonstances exceptionnelles affectant gravement l'économie du pays défaillant, l'Etat Membre peut être suspendu dans sa participation aux activités des institutions de la Communauté par une résolution de la Conférence.

Article 55. RÈGLEMENT FINANCIER

Le Conseil des Ministres établit le règlement financier en vue de l'application des dispositions du présent chapitre.

CHAPITRE XIII. RÈGLEMENT DES DIFFÉRENDS

Article 56. PROCÉDURE DE RÈGLEMENT DES DIFFÉRENDS

Tout différend pouvant surgir entre les Etats Membres au sujet de l'interprétation ou de l'application du présent Traité est réglé à l'amiable par un accord direct. A défaut, le différend est porté par l'une des parties devant le tribunal de la Communauté dont la décision est sans appel.

CHAPITRE XIV. DISPOSITIONS GÉNÉRALES ET FINALES

Article 57. SIÈGE DE LA COMMUNAUTÉ

Le Siège de la Communauté est fixé par la Conférence.

Article 58. LANGUES OFFICIELLES

Les langues officielles de la Communauté sont toutes langues africaines déclarées officielles par la Conférence, le français et l'anglais.

Article 59. RELATIONS AVEC LES AUTRES GROUPEMENTS RÉGIONAUX
ET LES ETATS TIERS

1. Les Etats Membres peuvent appartenir à d'autres associations régionales ou sous-régionales comprenant soit d'autres Etats Membres, soit des Etats non membres, à la condition que leur appartenance à ces associations ne soit pas incompatible avec les dispositions du présent Traité.

2. Les droits et obligations résultant des accords conclus avant l'entrée en vigueur définitive du présent Traité, soit entre plusieurs Etats Membres, soit entre un Etat Membre et un Etat tiers, ne seront pas affectés par les dispositions du présent Traité.

3. Dans la mesure où de tels accords sont incompatibles avec le présent Traité, le ou les Etat (s) Membre (s) concerné (s) prendront toutes les mesures appropriées pour éliminer les incompatibilités ainsi créées. Toutes les fois que cela apparaîtra nécessaire, les Etats Membres s'aideront mutuellement à cette fin et, toutes les fois qu'ils le jugeront utile, adopteront une attitude commune.

4. Dans l'application des accords mentionnés dans le paragraphe 1 du présent article, les Etats Membres tiendront compte du fait que les avantages accordés par chaque Etat Membre en vertu du présent Traité font partie intégrante de l'institution de la Communauté et sont, par là-même, inséparablement liés à la création d'institutions communes, à l'attribution de pouvoirs auxdites institutions et à l'octroi des mêmes avantages par tous les autres Etats Membres.

Article 60. STATUT, PRIVILÈGES ET IMMUNITÉS

1. La Communauté, en tant qu'organisation internationale, a la personnalité juridique.

2. La Communauté possède sur le territoire de chacun des Etats Membres :

- (a) la capacité juridique nécessaire à l'exercice de ses fonctions prévues par le Traité;
- (b) la capacité d'acquérir des biens mobiliers et immobiliers, d'en jouir ou de les aliéner.

3. Dans l'exercice de sa personnalité juridique définie dans le présent article, la Communauté est représentée par le Secrétaire Exécutif.

4. Les privilèges et les immunités qui doivent être accordés aux fonctionnaires au siège de la Communauté et dans les Etats Membres sont les mêmes que ceux dont jouissent les diplomates au siège de la Communauté et dans les Etats Membres. De même, les privilèges et les immunités accordés au Secrétariat sont les mêmes que ceux dont jouissent les Missions diplomatiques au siège de la Communauté et dans les Etats Membres. Les autres privilèges et immunités qui doivent être reconnus et accordés par les Etats Membres en relation avec la Communauté sont déterminés par le Conseil des Ministres.

Article 61. MISE EN PLACE DES INSTITUTIONS

1. La Conférence, à sa première session suivant l'entrée en vigueur du présent Traité :

- (a) nomme le Secrétaire Exécutif;
- (b) fixe le siège de la Communauté;
- (c) donne au Conseil des Ministres et aux autres institutions de la Communauté les directives nécessaires pour l'application rapide et effective du présent Traité.

2. Sous réserve des dispositions du paragraphe précédent, le Conseil des Ministres, dans les deux (2) mois suivant l'entrée en vigueur du présent Traité, tient sa première session pour :

- (a) procéder à la nomination aux postes du Secrétariat Exécutif conformément aux dispositions du présent Traité;
- (b) donner des directives aux autres institutions relevant de son autorité;
- (c) donner des directives au Secrétaire Exécutif quant à la mise en œuvre des dispositions du présent Traité;
- (d) accomplir toutes les autres tâches qui peuvent être nécessaires pour l'application rapide et efficace du présent Traité.

Article 62. ENTRÉE EN VIGUEUR, RATIFICATION, ADHÉSION

1. Le présent Traité et les protocoles qui y seront annexés et qui en feront partie intégrante, entreront respectivement en vigueur, de manière provisoire, dès leur signature par les Chefs d'Etat et définitivement dès leur ratification par au moins sept (7) Etats Signataires conformément aux règles constitutionnelles de chaque Etat signataire.

2. Tout Etat de l'Afrique de l'Ouest peut adhérer au présent Traité dans les conditions fixées par la Conférence. Les instruments d'adhésion seront déposés auprès du Gouvernement Militaire Fédéral du Nigéria, qui en fera notification à tous les autres Etats Membres. Le présent Traité entrera en vigueur pour tout Etat qui y adhère, à la date du dépôt de son instrument d'adhésion.

Article 63. AMENDEMENTS ET RÉVISIONS

1. Tout Etat Membre peut soumettre des propositions en vue de l'amendement ou de la révision du présent Traité.

2. Toutes les propositions sont soumises au Secrétaire Exécutif qui les communique aux Etats Membres, trente jours au plus tard après leur réception. La Conférence étudiera les amendements ou les révisions après un préavis d'un (1) mois aux Etats Membres.

3. Tout amendement au présent Traité ou toute révision du présent Traité exige l'accord de tous les Etats Membres et entrera en vigueur au moment de son acceptation.

Article 64. RETRAIT

1. Tout Etat Membre désireux de se retirer de la Communauté donne au Secrétaire Exécutif un préavis écrit d'un (1) an. A l'expiration de ce délai d'un (1) an, si sa notification n'est pas retirée, cet Etat cesse d'être membre de la Communauté.

2. Au cours de la période d'un (1) an visée au paragraphe ci-dessus, cet Etat Membre continue cependant de se conformer aux dispositions du présent Traité et reste tenu de s'acquitter des obligations qui lui incombent en vertu du présent Traité.

Article 65. GOUVERNEMENT DÉPOSITAIRE

Le présent Traité et tous les instruments de ratification et d'adhésion seront déposés auprès du Gouvernement Militaire Fédéral du Nigéria qui remettra des copies certifiées conformes du présent Traité à tous les Etats Membres, leur notifiera la date de dépôt des instruments de ratification et d'adhésion et enregistrera le présent Traité auprès de l'Organisation de l'Unité Africaine, de l'Organisation des Nations Unies et auprès de toutes organisations que le Conseil des Ministres peut déterminer.

EN FOI DE QUOI, Nous, Chefs d'Etat et de Gouvernement de l'Afrique de l'Ouest, avons signé le présent Traité.

FAIT à Lagos le 28 mai 1975 en un seul original en français et en anglais, les deux textes faisant également foi.

[Signé]

S. E. M. FÉLIX HOUPHOUËT-BOIONY
Président de la République de Côte d'Ivoire

[Signé]

S. E. le Lt. Col. MATHIEU KÉRÉKOU
Président de la République du Dahomey

[Signé]

S. E. Sir DAWDA JAWARA
Président de la République de Gambie

[Signé]

S. E. le Lt. Col. R. J. A. FELLI
Commissaire du Plan
Pour le Chef de l'Etat, Président du Conseil National
de la Rédemption de la République du Ghana

[Signé]

S. E. le Dr LANSANA BÉAVOGUI
Premier Ministre
Pour le Chef de l'Etat, Commandant en Chef des Forces Armées
Populaires et Révolutionnaires, Président de la République de Guinée

[Signé]

S. E. M. LUIZ CABRAL
Président de la République de Guinée-Bissau

[Signé]

S. E. le Général El Hadj ABOUBACAR SANGOULÉ LAMIZANA
Président de la République de Haute-Volta

[Signé]

S. E. le Dr WILLIAM R. TOLBERT, Jr
Président de la République de Libéria

[Signé]

S. E. le Commandant AMADOU BABA DIARRA
Vice-Président de la République du Mali
Pour le Président du Comité Militaire
de la Libération Nationale, Président de la République du Mali

[Signé]

S. E. Maître MOKTAR OULD DADDAH
Président de la République Islamique de Mauritanie

[Signé]

S. E. le Lt. Col. SEYNI KOUNTCHÉ
Le Chef de l'Etat, Président du Conseil Militaire Suprême
de la République du Niger

[Signé]

S. E. le Général YAKUBU GOWON
Le Chef du Gouvernement Militaire Fédéral,
Commandant en Chef des Forces Armées de la République Fédérale du Nigéria

[Signé]

S. E. M. ABDOU Diouf
Premier Ministre
Pour le Président de la République du Sénégal

[Signé]

S. E. le Dr SIAKA STEVENS
Président de la République de Sierra Leone

[Signé]

S. E. le Général GNASSINGBE EYADEMA
Président de la République Togolaise

No. 14844

**SPAIN
and
REPUBLIC OF KOREA**

**Basic Agreement on scientific and technical co-operation.
Signed at Madrid on 14 July 1975**

Authentic texts: Spanish and Korean.

Registered by Spain on 30 June 1976.

**ESPAGNE
et
RÉPUBLIQUE DE CORÉE**

**Accord de base relatif à la coopération scientifique et
technique. Signé à Madrid le 14 juillet 1975**

Textes authentiques : espagnol et coréen.

Enregistré par l'Espagne le 30 juin 1976.

[SPANISH TEXT — TEXTE ESPAGNOL]

CONVENIO BÁSICO DE COOPERACIÓN CIENTÍFICA Y TÉCNICA ENTRE EL GOBIERNO DE ESPAÑA Y EL GOBIERNO DE LA REPÚBLICA DE COREA

El Gobierno de España y el Gobierno de la República de Corea,

Animados por el deseo de consolidar las relaciones amistosas existentes entre sus respectivos países,

Conscientes del interés común de promover el desarrollo económico y social de ambas naciones,

En reconocimiento de las ventajas recíprocas que resultarán del intercambio coordinado de conocimientos científicos, técnicos y prácticos para la consecución de los objetivos mencionados,

Han convenido en concluir un Convenio Básico de Cooperación Científica y Técnica, cuyos términos son los siguientes:

Artículo I. 1. Ambas Partes se prestarán cooperación técnica en todos los campos de interés para ambos países.

2. Ambas Partes elaborarán y ejecutarán conjuntamente programas y proyectos de cooperación técnica con el propósito de acelerar y asegurar el desarrollo económico y el bienestar social de las dos Naciones.

3. Los programas y proyectos específicos de cooperación técnica serán ejecutados con arreglo a las disposiciones del presente Convenio y las contenidas, en su caso, en los Acuerdos Complementarios, hechos por separado y por escrito, basados en el presente Convenio y concertados entre los organismos competentes de ambas Partes.

Artículo II. La Cooperación Científica y Técnica prevista en este Convenio y en los Acuerdos Complementarios derivados del mismo podrá consistir:

- a) En el intercambio de información científica y tecnológica, que se llevará a cabo por los Organismos designados por ambas Partes;
- b) En el intercambio de técnicos y expertos para prestar servicios consultivos y de asesoramiento en el estudio, preparación y ejecución de programas y proyectos específicos;
- c) En la organización de seminarios, ciclos de conferencias, programas de formación profesional y otras actividades análogas;
- d) En la concesión de becas o subvenciones a candidatos de ambos países, debidamente seleccionados o designados, para participar en el otro país en cursos o períodos de formación profesional, entrenamiento o especialización en los campos de interés común;
- e) En el estudio, elaboración y ejecución conjunta o coordinada de programas y proyectos de investigación y/o desarrollo;

- f) En el envío o intercambio de material y equipos necesarios para el desarrollo de la cooperación acordada;
- g) En la utilización en común, mediante los Acuerdos previos necesarios, de instalaciones científicas y técnicas;
- h) En cualquier otra actividad de cooperación científica y técnica que se acuerde entre los dos países.

Artículo III. El intercambio de información científica y tecnológica previsto en el Artículo anterior, se regulará por las normas siguientes:

1. Las Partes podrán comunicar las informaciones recibidas a los organismos públicos o instituciones y empresas de utilidad pública, en las que el Gobierno tenga poder de decisión.

2. Las Partes podrán limitar o excluir la difusión de informaciones a que se refieren los Acuerdos Complementarios elaborados conforme al punto 3 del Artículo I.

3. La difusión de informaciones podrá también ser excluida o limitada a discreción de la otra Parte contratante o de las organizaciones autorizadas.

4. Cada Parte contratante se esforzará en lograr que las personas autorizadas a recibir informaciones no las comunicarán a organismos o personas que no estén autorizados a recibirlas.

Artículo IV. Las Partes podrán, siempre que lo juzguen necesario, solicitar la participación de Organismos Internacionales en la financiación y/o ejecución de programas y proyectos que surjan de las modalidades de cooperación científica y técnica contempladas en este Convenio o en los Acuerdos Complementarios que se deriven del mismo.

Artículo V. La naturaleza y extensión de la participación de cada Parte en la financiación de los programas y proyectos de cooperación científica y técnica que se ejecuten según las disposiciones del presente Convenio, será establecida, para cada caso, en los Acuerdos Complementarios previstos en el punto 3 del Artículo I.

Artículo VI. 1. Para aplicar las disposiciones de este Convenio las dos Partes han decidido establecer una Comisión Mixta de Cooperación Científica y Técnica. Esta Comisión se reunirá cuando ello se estime necesario, alternativamente en Madrid o Seoul, con el fin de:

- a) Identificar y definir los sectores en que sería posible la realización de programas y proyectos específicos de cooperación científica y técnica, asignándoles un orden de prioridad;
- b) Proponer, considerar y aprobar programas y proyectos de cooperación científica y técnica;
- c) Evaluar los resultados de la ejecución de proyectos específicos con vistas al mayor rendimiento de las actividades emprendidas en el marco de este Convenio.

2. Cada una de las Partes podrá, en cualquier momento, presentar a la Otra propuestas de cooperación científica y técnica, utilizando a tal efecto los usuales canales diplomáticos.

Artículo VII. Los técnicos o expertos solicitados para prestar servicios consultivos y de asesoramiento serán seleccionados por la Parte que los envíe teniendo en cuenta las especificaciones contenidas en la petición. Dicha Parte comunicará sus nombres y cualificaciones a la Otra para su previa conformidad.

En el ejercicio de sus funciones, dicho personal mantendrá estrechas relaciones con las autoridades competentes del país en que preste sus servicios y seguirá las instrucciones de las mismas para el cumplimiento de lo dispuesto en el presente Convenio y en los Acuerdos Complementarios derivados del mismo.

Artículo VIII. A los efectos de la realización de los programas y proyectos previstos en el presente Convenio y los Acuerdos Complementarios derivados del mismo, se observarán las normas siguientes:

1. Los artículos enviados por una Parte a la Otra necesarios para la realización de los programas y proyectos serán exonerados del pago de derechos aduaneros o de cualquier otra tasa, gravamen o impuesto y no podrán ser cedidos o transferidos, a título oneroso o gratuito, en territorio del país receptor.

2. Los salarios que reciban de su país los técnicos, expertos e investigadores enviados por una de las Partes al territorio de la Otra para la ejecución de los programas y proyectos no estarán sujetos al pago de impuesto sobre la renta.

3. Ambas Partes permitirán a los técnicos, expertos e investigadores que trabajen en la ejecución de programas y proyectos, la importación libre de derechos e impuestos a la importación y de derechos consulares y similares, de los siguientes artículos:

- a) Los efectos de uso personal y de los miembros de su familia siempre que se observen las formalidades que rigen en la materia;
- b) Un automóvil por persona o grupo familiar, que se importe para uso personal. Esta importación se autorizará con carácter temporal y con sujeción a las formalidades vigentes en cada uno de los dos países.

Terminada la misión oficial se concederán facilidades similares para la reexportación de los artículos mencionados.

4. Las Partes permitirán la libre transferencia a su país de origen de la remuneración que los técnicos, expertos e investigadores reciban en el ejercicio de sus funciones.

5. Cada Parte otorgará a los técnicos, expertos e investigadores enviados por la Otra las facilidades adicionales que las autoridades administrativas del país receptor puedan conceder posteriormente al personal de cooperación técnica bilateral.

6. Las exoneraciones y facilidades enumeradas en los puntos precedentes serán concedidas por las Partes a título de reciprocidad y de acuerdo con la legislación nacional de los respectivos países.

Artículo IX. Cada una de las Partes adoptará las medidas necesarias para facilitar la entrada, permanencia y circulación de los técnicos, expertos e investigadores de la Otra que se encuentren en el ejercicio de sus actividades dentro del marco del presente Convenio y de los Acuerdos Complementarios

derivados del mismo, con sujeción a las disposiciones que rigen las respectivas legislaciones sobre extranjeros.

Artículo X. Corresponderá a las autoridades competentes de cada Parte, de acuerdo con la legislación interna vigente en los dos países, programar y coordinar la ejecución de las actividades de cooperación técnica internacional previstas en el presente Convenio y en los Acuerdos Complementarios derivados del mismo, y realizar al efecto los trámites necesarios.

Artículo XI. El presente Convenio entrará en vigor en la fecha en que ambas Partes se notifiquen el haber cumplido con las formalidades legales requeridas para tal fin.

Artículo XII. 1. La validez del presente Convenio será de cinco años prorrogables automáticamente por períodos de un año, a no ser que una de las Partes participe a la Otra por escrito, con tres meses de anticipación por lo menos, su voluntad en contrario.

2. El presente Convenio podrá ser terminado por escrito por cualquiera de las Partes y sus efectos cesarán tres meses después de la fecha de la notificación al respecto.

3. La terminación no afectará a los programas y proyectos en ejecución, salvo en caso de que las Partes convengan de otra forma.

EN TESTIMONIO DE LO CUAL, los firmantes, debidamente autorizados por sus respectivos Gobiernos, han firmado el presente Convenio.

HECHO en Madrid, el catorce de julio de mil novecientos setenta y cinco en cuatro originales, dos en español y dos en coreano, siendo todos los textos igualmente auténticos.

Por el Gobierno
de España:

[Illegible — Illisible]

Por el Gobierno
de la República de Corea:

[Illegible — Illisible]

[KOREAN TEXT — TEXTE CORÉEN]

스페인 정부와 대한민국 정부간의
과학 및 기술 협력에 관한 기본협정

스페인 정부와 대한민국 정부는,

양국간에 현존하는 우호관계를 공고히 할 것을 희망하고,

양국의 경제 및 사회발전을 촉진하는 것이 양국의 공동 이익이 됨을 인식하며,

상기의 제국적을 달성하기 위하여 과학적, 기술적 및 실용적 지식의 교환에
협조함으로써 채택되는 상호 이익을 인정하여,

다음과 같이 과학 및 기술 협력에 관한 기본협정의 체결에 합의하였다.

제 1 조

1. 계약국은 양국의 모든 관심 분야에서 과학기술 협력을 상호 제공한다.
2. 계약국은 양국의 경제발전과 사회복지를 보장하고 촉진하기 위하여 과학
기술 협력 계획을 공동 작성 수행한다.

3. 과학기술 협력의 특정사업은 이 협정의 규정과 이 협정을 기초로 하여
 제약국 관계기관간에 개별적으로 체결된 서면의 보조약정의 규정에 의거하여
 시행된다.

제 2 조

이 협정과 이 협정에 의한 보조약정에 따라 추진되는 과학 및 기술협력의
 내용은 다음과 같다.

가. 제약국에 의하여 지명된 관계기관에 의해 수행되는 과학 및 기술
 정보의 교환

나. 특정사업을 연구, 준비 및 시행함에 있어서 자문과 조언을 제공함
 기술자 및 전문가의 교환

다. 세미나와 학습회의 개최, 직업훈련 계획의 수립 및 기타 이와
 유사한 연구 활동

타. 공동 관심 분야에 관하여 타방체약국에서 개최되는 훈련 및 전문화 과정에 참석하도록 정당하게 선발되었거나 지명된 훈련생에 대한 장학금 및 보조금의 상환 제공

마. 개발 및 조사계획의 공동수행 및 연구

바. 합의된 협력의 증진을 위하여 필요한 자재 및 기구의 교환

사. 사전 합의에 의한 과학 및 기술시설의 공동이용

아. 양국간 합의된 기타 과학 및 기술협력 활동

제 3 조

전조에 언급된 과학 및 기술정보의 교환은 다음의 규정에 의한다.

1. 체약국은 획득된 정보를 정부의 결정하에 공공기관, 공공회사 및 공익 단체에 제공할 수 있다.

2. 계약국은 제 1조 3항에 의한 보조약정에 정하는 바에 따라 정보제공을 제한 또는 배제할 수 있다.
3. 정보제공은 계약국 또는 권한있는 기관의 재량에 의하여 제한 또는 배제될 수 있다.
4. 각 계약국은 권한있는 자가 입수한 정보를 권한없는 자 또는 기관에 전달되지 않도록 노력한다.

제 4 조

계약국은, 필요하다고 인정하는 경우에 언제든지, 이 협정과 이 협정에 따라 체결된 보조약정에 규정된 과학 및 기술협력 사업에 관하여 국제기구의 재정적 참여 또는 사업수행상의 참여를 요청할 수 있다.

제 5 조

이 협정의 규정에 따라 시행될 과학 및 기술협력 사업에 대한 각 계약국의 재정 참여 범위와 성격은 사안별로 제 1조 3항에 의한 보조약정에 규정한다.

제 6 조

1. 이 협정의 규정을 적용하기 위하여 계약국은 과학 및 기술협력 공동 위원회를 설치하기로 합의한다. 이 위원회는 하기 사항을 위하여 필요하다고 인정하는 경우 서울이나 또는 마드리드에서 회합한다.

가. 실현가능한 과학 및 기술협력 특정사업 분야의 검토, 견적 및 동 사업에 대한 우선 순위 부여

나. 과학 및 기술협력 계획의 구상, 수립 및 추진

다. 이 협정의 범위내에서 수행된 제 활동성과를 최대한으로 하기
위하여 특정사업의 시행결과에 대한 평가

2. 각 계약국은 언제든지 통상의 외코경로를 통하여 상대방에게 과학 및
기술협력을 요청할 수 있다.

제 7 조

자본 또는 조언을 제공하는 기술자 또는 전문가를 접수국이 요청한
제오건을 고쳐하여 파견국이 선발한다. 파견국은 또한, 접수국의 사전 승인을
위하여, 파견할 요원의 성평과 자격을 사전에 상대국에 통보하여야 한다. 기술자
또는 전문가의 그들의 임무를 수행함에 있어서 그들이 응역을 제공하는 국가의
관계당국과 긴밀한 관계를 유지하며, 이 협정과 보조약정에 규정된 사업의 수행을
위하여 관계당국의 지시에 따른다.

제 8 조

이 협정과 보조적 적에 의한 협력사업의 실행을 위하여, 계약국은 다음의 규정을 준수한다.

1. 협력사업의 실행을 위하여 입방계약국이 타방계약국에 보내는 물품에 대해서는 그 접수국 내에서 관세 기타 어떠한 형태의 세금 징수도 면제되며 또한 동 물품은 유상 또는 무상에 관계없이 어떤 형태로도 기증 내지 이양할 수 없다.

2. 협력 계획의 이행을 위하여 입방계약국에서 타방계약국의 영토에 파견된 기술자, 전문가 및 연구원이 파견국으로 부커 받는 보급은 소득세의 징수 대상에서 제외된다.

3. 계약국은 협력 계획의 이행에 봉사하는 기술자, 전문가 및 연구원에 대하여 다음 품목에 대한 수입세 및 영사 수수료를 면제한다.

가. 통상적으로 현행 관계 법규에 저촉되지 않는 개인 또는 가족용품

나. 개인 또는 가족용으로 수입하는 개인용 자동차 1대
이 수입은 각 계약국의 현행법에 따른 일시적 성격인 것이어야
한다.

공식 임무의 증표시에 상기 자동차의 재수출을 위하여 유사한 편의를 제공한다.

4. 계약국은 기술자, 전문가 및 연구원이 그들의 업무 수행중에 받는 보수에
대하여 자국에의 자유로운 송금을 허용한다.

5. 각 계약국은 타방계약국에 의해 파견된 기술자, 전문가 및 연구원에게
접수국의 행정당국이 이후에 제공할 수 있는 부속적 편의를 제공한다.

6. 전항에 얽거한 면제와 편의는 각 계약국의 국내법과 상호주의에 의해서
제공된다.

제 9 조

각 계약국은 외국인에 관한 각 계약국의 국내법에 따라서 이 협정 및
보조협정의 범위내에서 타방계약국에 파견되어 활동하는 기술자, 전문가 및 연구원의
입국, 체재 또는 임대의 편리함을 위해 필요한 제반 조치를 취한다.

제 10 조

각 계약국의 권한있는 당국은 계약국의 유효한 국내법에 의거하여 이 협정과 11.2.약정에 규정된 국제기술 협력 활동의 수행계획을 수립하고 이의 실행을 위하여 필요한 제반 조치를 취한다.

제 11 조

이 협정은 발효에 필요한 제반 법적 절차가 충족되었음을 계약국이 상호 통고함으로써 부속 시행된다.

제 12 조

1. 이 협정은 5년간 유효하며, 일방계약국이 타방계약국에 적어도 유효기간 만료 3개월전에 문서로써 종료 의사를 통고하지 아니하는 한 1년간씩 자동적으로 연장된다.


2. 이 협정의 유효기간은 어느 일방체약국의 문서에 의한 용고로서서 만료되며, 그 효력은 서로 용고한 날로부터 3개월이 경과한 후에 만료된다.

3. 계속중인 사업은 체약국간에 달리 합의하지 아니하는 한 유효기간 만료의 영향을 받지 아니한다.

이상의 증거로서, 아래의 서명자는 각자의 정부로부터 정당히 권한을 위임받아 이 협정에 서명하였다.

1975년 7월 14일 마드리드 에서 스페인어 및 한국어로
동등히 원본인 각 2부씩의 원본 4부를 작성하였다.

스페인 정부를 위하여



대한민국 정부를 위하여

신상철

[TRANSLATION — TRADUCTION]

BASIC AGREEMENT¹ ON SCIENTIFIC AND TECHNICAL CO-OPERATION BETWEEN THE GOVERNMENT OF SPAIN AND THE GOVERNMENT OF THE REPUBLIC OF KOREA

The Government of Spain and the Government of the Republic of Korea,
Desiring to consolidate the existing friendly relations between their respective countries,

Mindful of the common benefits of promoting the economic and social development of the two nations,

Recognizing the mutual advantages to be derived from the co-ordinated exchange of scientific, technical and practical knowledge in the attainment of the objectives mentioned,

Have agreed to conclude a Basic Agreement on scientific and technical co-operation, the provisions of which are as follows:

Article I. 1. The two Parties shall provide each other with technical co-operation in all the fields of interest to both countries.

2. The two Parties shall jointly formulate and execute technical co-operation programmes and projects with a view to accelerating and ensuring the economic development and social well-being of the two nations.

3. Specific technical co-operation programmes and projects shall be executed in accordance with the provisions of this Agreement and of any supplementary agreements concluded separately and in writing, by the competent agencies of the two Parties on the basis of this Agreement.

Article II. The scientific and technical co-operation provided for in this Agreement and the supplementary agreements derived therefrom may include:

- (a) the exchange of scientific and technological information, to be conducted by the agencies designated by the two Parties;
- (b) the exchange of technicians and experts to provide consultative and advisory services in the design, preparation and execution of specific programmes and projects;
- (c) the organization of seminars, series of lectures, vocational training programmes and other similar activities;
- (d) the award to duly selected or designated candidates from both countries of fellowships or grants to cover their participation, in the other country, in courses or periods of vocational training or of in-service or specialized training in fields of common interest;
- (e) the joint or co-ordinated design, formulation and execution of research and/or development programmes and projects;

¹ Came into force on 17 March 1976, the date on which the Parties notified each other that the required legal formalities had been complied with, in accordance with article XI.

- (f) the supply or exchange of material and equipment required to give effect to the agreed co-operation;
- (g) the joint use, on the basis of the necessary prior agreements, of scientific and technical facilities;
- (h) any other scientific and technical co-operation activity agreed upon by the two Parties.

Article III. The exchange of scientific and technological information provided for in the preceding article shall be governed by the following provisions:

1. The Parties may transmit the information received to the public agencies or public utility institutions and enterprises in which the Government has the power of decision.

2. The Parties may restrict or prohibit the dissemination of information referred to in the supplementary agreements drawn up pursuant to article 1, paragraph 3.

3. The dissemination of information may also be prohibited or restricted at the discretion of either Contracting Party or of authorized organizations.

4. Each Contracting Party shall strive to ensure that persons authorized to receive information do not communicate it to unauthorized agencies or persons.

Article IV. The Parties may, if they consider it necessary, request international organizations to participate in the financing and/or execution of programmes and projects arising out of the arrangements for scientific and technical co-operation envisaged in this Agreement or the supplementary agreements derived therefrom.

Article V. The nature and scope of each Party's participation in the financing of scientific and technical co-operation programmes and projects executed in accordance with the provisions of this Agreement shall be laid down in each case in the supplementary agreements referred to in article I, paragraph 3.

Article VI. 1. For the implementation of the provisions of this Agreement, the two Parties have decided to establish a Joint Scientific and Technical Co-operation Commission. This Commission shall meet whenever it considers it necessary, alternately at Madrid and Seoul, with a view to:

- (a) identifying and specifying the sectors in which specific scientific and technical co-operation programmes and projects could be carried out, and deciding, on their order of priority;
- (b) proposing, considering and approving scientific and technical co-operation programmes and projects;
- (c) evaluating the results of the execution of specific projects with a view to the best return possible from the activities undertaken under this Agreement.

2. Either Party may at any time submit to the other Party proposals for scientific and technical co-operation through the usual diplomatic channels.

Article VII. The technicians or experts applied for to provide consultative and advisory services shall be selected by the sending Party on the basis of the specifications contained in the request. That Party shall transmit their names and qualifications to the other Party for its prior approval.

In performing their functions, such personnel shall maintain close relations with the competent authorities of the country in which they are serving and shall follow the instructions of those authorities in implementing the provisions of this Agreement and the supplementary agreements derived therefrom.

Article VIII. For the purposes of the execution of the programmes and projects referred to in this Agreement and the supplementary agreements derived therefrom, the following provisions shall be observed:

1. Articles sent by one Party to the other which are necessary for the execution of the programmes and projects shall be exempt from customs duties and any other tax, charge or due and may not be ceded or transferred, against payment or free of charge, in the territory of the recipient country.

2. The salaries received from their country by the technicians, experts and researchers sent by either Party to the territory of the other Party for the execution of the programmes and projects shall not be subject to income tax.

3. The two Parties shall allow technicians, experts and researchers working on the execution of programmes and projects to import the following articles duty-free, tax-free and without payment of consular or similar fees:

- (a) personal effects and the effects of family members, provided that the applicable procedures are complied with;
- (b) one motor car per person or family group, imported for personal use. Its import shall be authorized on a temporary basis, subject to the procedures applicable in each of the two countries.

At the end of the official mission, similar facilities shall be granted for the re-export of the aforementioned articles.

4. The Parties shall allow technicians, experts and researchers to transfer freely to their home countries remuneration received in the performance of their functions.

5. Each Party shall grant the technicians, experts and researchers sent by the other Party any additional facilities which the administrative authorities of the recipient country may later extend to bilateral technical co-operation personnel.

6. The exemptions and facilities described in the preceding paragraphs shall be granted by the Parties on a reciprocal basis and in accordance with the national legislation of the respective countries.

Article IX. Each Party shall adopt the measures necessary to facilitate the entry, stay and movement of technicians, experts and researchers of the other Party carrying out their activities within the framework of this Agreement and the supplementary agreements derived therefrom, subject to the provisions of their legislation concerning aliens.

Article X. In accordance with the domestic legislation in force in the two countries, the competent authorities of each Party shall be responsible for programming and co-ordinating the execution of the international technical co-operation activities referred to in this Agreement and the supplementary agreements derived therefrom, and for taking the necessary administrative measures to that end.

Article XI. This Agreement shall enter into force on the date on which the two Parties notify each other that the required legal formalities have been complied with.

Article XII. 1. This Agreement shall be valid for a period of five years and shall be extended automatically for periods of one year, unless one Party notifies the other in writing, at least three months in advance, that it desires otherwise.

2. This Agreement may be terminated in writing by either of the Parties and shall cease to have effect three months after the date of such notification.

3. Termination shall not affect ongoing programmes and projects, unless otherwise agreed by the Parties.

IN WITNESS WHEREOF, the undersigned, being duly authorized by their respective Governments, have signed this Agreement.

DONE at Madrid this fourteenth day of July one thousand nine hundred and seventy-five in four original copies, two in Spanish and two in Korean, all texts being equally authentic.

For the Government
of Spain:
[Illegible]

For the Government
of the Republic of Korea:
[Illegible]

[TRADUCTION — TRANSLATION]

ACCORD¹ DE BASE RELATIF À LA COOPÉRATION SCIENTIFIQUE ET TECHNIQUE ENTRE LE GOUVERNEMENT ESPAGNOL ET LE GOUVERNEMENT DE LA RÉPUBLIQUE DE CORÉE

Le Gouvernement espagnol et le Gouvernement de la République de Corée,

Désireux de renforcer les relations amicales qui existent entre leurs pays respectifs,

Considérant qu'il est de leur commun intérêt de favoriser le développement économique et social des deux pays,

Reconnaissant les avantages réciproques qui résulteront de l'échange coordonné de connaissances scientifiques, techniques et pratiques en vue d'atteindre les objectifs mentionnés,

Ont décidé de conclure un Accord de base relatif à la coopération scientifique et technique, dont les dispositions sont les suivantes :

Article premier. 1. Les deux Parties coopéreront entre elles dans tous les domaines techniques présentant un intérêt pour les deux pays.

2. Les deux Parties élaboreront et exécuteront conjointement des programmes et projets de coopération technique, en vue d'accélérer et d'assurer le développement économique et le bien-être social des deux nations.

3. Les programmes et projets déterminés de coopération technique seront exécutés conformément aux dispositions du présent Accord et à celles contenues, le cas échéant, dans des Accords complémentaires écrits et distincts, fondés sur le présent Accord et conclus entre les organismes compétents des deux Parties.

Article II. La coopération scientifique et technique prévue dans le présent Accord et dans les Accords complémentaires y relatifs pourra consister :

- a) A échanger des informations scientifiques et techniques par l'intermédiaire des organismes désignés par les deux Parties;
- b) A fournir des services d'experts afin de donner des conseils et une assistance pour l'étude, la préparation et l'exécution de programmes et de projets particuliers;
- c) A organiser des cycles d'études et de conférences, des programmes de formation et autres activités connexes;
- d) A accorder des bourses ou des indemnités pour frais d'études pour permettre à des candidats dûment choisis et désignés de participer dans l'autre pays à des programmes de formation ou de spécialisation dans les domaines présentant un intérêt mutuel;

¹ Entré en vigueur le 17 mars 1976, date à laquelle les Parties s'étaient notifié mutuellement que les formalités juridiques requises avaient été accomplies, conformément à l'article XI.

- e) A étudier, élaborer et exécuter conjointement et d'une manière coordonnée des programmes et projets de recherche et/ou de développement;
- f) A envoyer ou échanger du matériel et des équipements aux fins de la coopération convenue;
- g) A utiliser en commun, conformément aux Accords préalables conclus à cet effet, des installations scientifiques et techniques;
- h) A fournir toute autre forme de coopération technique qui sera décidée d'un commun accord entre les deux pays.

Article III. L'échange d'informations scientifiques et techniques prévu à l'article qui précède sera régi par les dispositions suivantes :

1. Les Parties peuvent communiquer les informations reçues aux organismes publics ou aux institutions et entreprises d'utilité publique dans lesquelles le Gouvernement détient le pouvoir de décision.

2. Les Parties peuvent limiter ou interdire la diffusion des renseignements visés dans les Accords complémentaires conclus conformément au paragraphe 3 de l'article premier.

3. La diffusion des informations peut également être interdite ou limitée au gré de l'autre Partie contractante ou des organisations autorisées.

4. Chaque Partie contractante fera en sorte que les personnes autorisées à recevoir les informations s'abstiennent de les communiquer à des organismes ou à des personnes non autorisés à les recevoir.

Article IV. Les Parties pourront, chaque fois qu'elles le jugeront nécessaire, solliciter la participation d'organismes internationaux pour le financement et/ou l'exécution des programmes et projets entrant dans le cadre de la coopération scientifique et technique envisagée dans le présent Accord ou dans les Accords complémentaires y relatifs.

Article V. La nature et l'étendue de la participation de chaque Partie au financement des programmes et projets de coopération scientifique et technique exécutés conformément aux dispositions du présent Accord seront définies, dans chaque cas, dans les Accords complémentaires prévus au paragraphe 3 de l'article premier.

Article VI. 1. Aux fins de l'application des dispositions du présent Accord, les deux Parties ont décidé de créer une Commission mixte de coopération scientifique et technique qui se réunira, selon que de besoin, à Madrid ou Séoul alternativement, afin de :

- a) Délimiter et définir selon un ordre de priorité les secteurs dans lesquels il serait possible de réaliser des programmes et projets particuliers de coopération scientifique et technique;
- b) Proposer, examiner et approuver des programmes et projets de coopération scientifique et technique;
- c) Evaluer les résultats des projets déterminés qui auront été exécutés afin de s'assurer que les activités entreprises dans le cadre du présent Accord soient aussi efficaces que possible.

2. Chacune des Parties pourra, à tout moment, soumettre à l'autre par les voies diplomatiques habituelles des propositions de coopération scientifique et technique.

Article VII. Les techniciens ou experts requis pour donner des conseils et une assistance seront choisis par la Partie qui les envoie en tenant compte des spécifications figurant dans la demande. Ladite Partie communiquera à l'autre leurs noms et qualifications pour approbation préalable.

Dans l'exercice de ses fonctions, ledit personnel restera en contact étroit avec les autorités compétentes du pays auquel il prêtera ses services et suivra les instructions desdites autorités aux fins de l'application des dispositions du présent Accord et des Accords complémentaires y relatifs.

Article VIII. Aux fins de l'exécution des programmes et projets prévus dans le présent Accord et dans les Accords complémentaires y relatifs, les dispositions suivantes seront respectées :

1. Les articles qu'une Partie enverra à l'autre aux fins de l'exécution des programmes et projets seront exemptés du paiement des droits de douane et de tous autres taxes, charges ou impôts et ne pourront être cédés ni transférés, à titre onéreux ou gratuit, dans le territoire du pays bénéficiaire.

2. Les salaires que l'une des Parties versera aux techniciens, experts et chercheurs qu'elle enverra dans le territoire de l'autre aux fins de l'exécution des programmes et projets ne seront pas soumis au paiement de l'impôt sur le revenu.

3. Les deux Parties autoriseront les techniciens, experts et chercheurs qui participeront à l'exécution des programmes et projets à importer, en franchise des droits de douane, droits à l'importation et droits consulaires ou droits analogues, les articles ci-après :

- a) Les effets destinés à leur usage personnel et ceux des membres de leur famille, à condition que les règlements en vigueur dans ce domaine soient respectés;
- b) Une voiture automobile par personne ou par famille destinée à leur usage personnel. L'autorisation d'importation est dans ce cas temporaire et soumise au règlement en vigueur dans chacun des deux pays.

A la fin de la mission officielle, les mêmes facilités seront accordées pour la réexportation des articles mentionnés.

4. Les Parties autoriseront les techniciens, experts et chercheurs à transférer librement dans leur pays d'origine les rémunérations qu'ils recevront dans l'exercice de leurs fonctions.

5. Chaque Partie accordera aux techniciens, experts et chercheurs envoyés par l'autre toutes facilités additionnelles que les autorités administratives du pays bénéficiaire pourraient octroyer ultérieurement au personnel engagé dans le cadre de la coopération technique bilatérale.

6. Les exemptions et facilités énumérées dans les paragraphes qui précèdent seront accordées par les Parties sur la base de la réciprocité et conformément aux législations nationales des pays respectifs.

Article IX. Chaque Partie fera le nécessaire pour faciliter l'entrée, le séjour et les déplacements des techniciens, experts et chercheurs de l'autre Partie pendant l'exercice de leurs activités dans le cadre du présent Accord et des Accords complémentaires y relatifs, conformément aux dispositions de leurs législations respectives concernant les étrangers.

Article X. Il appartiendra aux autorités compétentes de chaque Partie de programmer et coordonner, conformément aux législations nationales en vigueur dans les deux pays, les activités de coopération technique internationale prévues dans le présent Accord et dans les Accords complémentaires y relatifs et d'effectuer, à cet effet, les formalités nécessaires.

Article XI. Le présent Accord entrera en vigueur à la date à laquelle les deux Parties se seront notifiées mutuellement que les formalités juridiques requises à cet effet ont été accomplies.

Article XII. 1. Le présent Accord est conclu pour une période de cinq ans renouvelable par tacite reconduction pour des périodes d'un an, à moins que l'une des Parties ne notifie à l'autre par écrit, trois mois au moins à l'avance, son intention de le dénoncer.

2. Il pourra être mis fin au présent Accord par notification écrite d'une Partie à l'autre, et ledit Accord cessera de produire effet trois mois après la date de ladite notification.

3. Cette notification n'affectera pas les programmes et projets en cours d'exécution, sauf si les Parties en conviennent autrement.

EN FOI DE QUOI, les soussignés, à ce dûment autorisés par leurs Gouvernements respectifs, ont signé le présent Accord.

FAIT à Madrid le 14 juillet 1975, en quatre exemplaires dont deux en langue espagnole et deux en langue coréenne, tous les textes faisant également foi.

Pour le Gouvernement
espagnol :

[*Illisible*]

Pour le Gouvernement
de la République de Corée :

[*Illisible*]

No. 14845

**SPAIN
and
GABON**

**Agreement concerning economic co-operation and trade.
Signed at Libreville on 6 February 1976**

Authentic texts: Spanish and French.

Registered by Spain on 30 June 1976.

**ESPAGNE
et
GABON**

**Accord de coopération économique et commerciale. Signé à
Libreville le 6 février 1976**

Textes authentiques : espagnol et français.

Enregistré par l'Espagne le 30 juin 1976.

[SPANISH TEXT — TEXTE ESPAGNOL]

ACUERDO DE COOPERACIÓN ECONÓMICA Y COMERCIAL ENTRE ESPAÑA Y GABÓN

PREÁMBULO

El Gobierno de España y el Gobierno de la República Gabonesa, animados del deseo de desarrollar y consolidar las relaciones comerciales entre los dos países sobre una base de igualdad y beneficios mutuos, han convenido lo siguiente:

CAPÍTULO I. DE LAS RELACIONES COMERCIALES

Artículo Primero. Con objeto de impulsar y facilitar los intercambios comerciales entre España y la República Gabonesa, las dos Partes Contratantes acuerdan concederse mutuamente el trato de la nación más favorecida. Este trato se aplica especialmente en lo que hace referencia a los derechos de aduana, tasas e impuestos relativos a la exportación y a la importación de mercancías a las modalidades de percepción de los derechos de aduana, a las tasas e impuestos arriba mencionados, así como a los reglamentos y formalidades a los que están sometidas las mercancías que van a ser despachadas.

Las disposiciones de este Artículo no se aplicarán:

- a) A las ventajas y facilidades que una de las Partes Contratantes otorga u ortorgare a los países limítrofes, con objeto de facilitar el comercio entre países con frontera común;
- b) A las ventajas y facilidades acordadas en el marco de una Unión Aduanera, de una Zona de Libre Cambio o de otros acuerdos similares en los cuales una de las Partes Contratantes sea o llegue a ser miembro;
- c) Al régimen especial concedido a algunos países que prestan una ayuda desinteresada en especie o en divisas o que concedan créditos ligados.

Artículo Dos. Las Partes Contratantes se comprometen a conceder licencias de importación y exportación de mercancías, de acuerdo con las leyes y reglamentos en vigor en cada una de las Partes.

Artículo Tres. A los efectos del presente acuerdo, se consideran mercancías españolas los productos naturales extraídos del suelo o recolectados en España, así como los productos manufacturados en España.

Se consideran mercancías gabonesas los productos naturales extraídos del suelo o recolectados en Gabón, así como los productos manufacturados en Gabón.

El origen de las mercancías obtenidas en una de las Partes Contratantes con los productos recolectados, extraídos del suelo o fabricados en otro país se determinará de acuerdo con las leyes y reglamentos en vigor en cada una de las Partes.

Artículo Cuatro. Las dos Partes Contratantes se comprometen a exonerar de los derechos de aduana u otros impuestos a la importación y a la exportación en el marco de las leyes, órdenes y reglamentos en vigor en cada país a:

- a) Las muestras de mercancías y los materiales publicitarios indispensables para la recepción de órdenes de compra-venta y para fines publicitarios;
- b) Los artículos y las mercancías para las exposiciones y ferias a condición que estos artículos no sean vendidos.

Por otro lado, se conceden el beneficio de la admisión temporal para:

- a) Los modelos y las muestras de mercancías;
- b) Los objetos destinados a la realización de pruebas y experimentos;
- c) Los objetos destinados a las exposiciones, concursos, ferias, etc., las herramientas ligeras destinadas a los trabajos de montaje y las herramientas pesadas que sean objeto de un acuerdo especial.

Artículo Cinco. Los contratos que hacen referencia a la entrega de las mercancías y a la prestación de los servicios en el marco del presente acuerdo serán concluidos entre las personas físicas y morales de los dos países que tengan la capacidad legal necesaria para ejercer el comercio, de acuerdo con las leyes y reglamentos en vigor en los países respectivos.

Artículo Seis. El pago de las mercancías que se entreguen dentro del marco del presente acuerdo, así como los otros pagos realizados de conformidad con las leyes y las disposiciones en materia de control de cambio en vigor en España y en la República Gabonesa, se efectuará en moneda libremente convertible.

Artículo Siete. Cada una de las Partes Contratantes facilitará el tránsito de las mercancías de la otra Parte por su territorio, de conformidad con las leyes y reglamentos en vigor en cada uno de los dos países, especialmente la legislación sanitaria y fitosanitaria.

CAPÍTULO II. DEL DESARROLLO ECONÓMICO

Artículo Ocho. El Gobierno español expresa su deseo de contribuir al desarrollo económico del Gabón.

Con este objeto, se compromete a impulsar y a facilitar la participación de las empresas españolas en los programas de desarrollo del Gabón concediendo las mayores facilidades posibles para la adquisición en España de bienes de equipo, medios de transporte y servicios de ingeniería civil.

España concederá, dentro del marco de las disposiciones que regulan la financiación de las exportaciones españolas, las mejores condiciones en materia de crédito.

El Gobierno gabonés comunicará al Gobierno español por intermedio de las dos misiones diplomáticas los proyectos de desarrollo a los cuales podrían contribuir las empresas españolas, y facilitará la participación de estas en los proyectos.

El Gobierno gabonés se compromete a considerar con la mayor atención las propuestas que reciba de empresas españolas y les concederá el mismo trato que a las propuestas idénticas que pueda recibir de cualquier otro país.

Artículo Nueve. Una comisión mixta compuesta por representantes de las Partes Contratantes se reunirá a petición de una u otra parte, alternativamente en España y en Gabón.

La comisión tendrá como objetivo:

- a) Examinar la situación de los intercambios recíprocos y las dificultades eventuales que pueden surgir como consecuencia de la ejecución del presente acuerdo;
- b) Proponer a los Gobiernos de ambas partes la adopción de medidas con objeto de incrementar los intercambios comerciales y de promover el desarrollo económico.

Artículo Diez. Las disposiciones del presente acuerdo seguirán en vigor después de su expiración para todos los contratos concluidos durante el período de su validez, aunque no hayan sido cteramente ejecutados el día de su expiración.

Artículo Once. El presente acuerdo, concluido por un año, entrará en vigor en la fecha de su firma.

Será renovable por tácita reconducción hasta tanto una de las Partes Contratantes no lo denuncie por escrito con un preaviso de tres meses antes de su expiración.

HECHO en dos originales, en idiomas español y francés, ambos textos siendo igualmente fehacientes.

Libreville, a 6 de Febrero de 1976.

Por el Gobierno
Español:

[Signed — Signé]

ALFONSO DE ARZUA ZULAICA
Embajador de España

Por el Gobierno
de la República Gabonesa:

[Signed — Signé]

OKUMBA D'OKWATSEGUE

ACCORD¹ DE COOPÉRATION ÉCONOMIQUE ET COMMERCIALE ENTRE LE GABON ET L'ESPAGNE

PRÉAMBULE

Le Gouvernement Espagnol et le Gouvernement de la République Gabonaise, animés du désir de développer et de consolider les relations commerciales entre les deux Pays sur une base d'égalité et d'avantages réciproques, sont convenus de ce qui suit :

CHAPITRE I. DES RELATIONS COMMERCIALES

Article premier. En vue d'encourager et de faciliter les échanges commerciaux entre l'Espagne et la République Gabonaise, les deux Parties Contractantes s'accordent le traitement de la Nation la plus favorisée. Ce traitement s'applique notamment en ce qui concerne les droits de douane, taxes et impôts relatifs à l'exportation et à l'importation des marchandises, les modalités de perception des droits de douane, les taxes et impôts susmentionnés, ainsi que les règlements et formalités auxquels sont soumises les marchandises à dédouaner.

Les dispositions de cet Article ne s'appliquent pas :

- a) Aux avantages et facilités que l'une des Parties Contractantes accorde ou accordera aux pays limitrophes, pour faciliter le commerce frontalier;
- b) Aux avantages et facilités accordés dans le cadre d'une Union Douanière, d'une zone de libre échange ou d'autres arrangements similaires dont l'une des Parties Contractantes est ou sera Membre;
- c) Au régime spécial mis à la disposition de certains pays, prêtant une aide désintéressée en nature ou en devises, ou mettant à disposition des crédits liés.

Article 2. Les Parties Contractantes s'engagent à délivrer des licences d'importation et d'exportation des marchandises, conformément aux lois et règlements en vigueur dans chacun des Pays contractants.

Article 3. Au sens du présent Accord sont considérés comme marchandises espagnoles les produits naturels extraits du sol ou récoltés en Espagne, ainsi que les produits manufacturés en Espagne.

Sont considérés comme marchandises gabonaises les produits naturels extraits du sol ou récoltés au Gabon, ainsi que les produits manufacturés au Gabon.

L'origine des marchandises obtenues dans l'une des Parties Contractantes en utilisant les produits récoltés, extraits du sol ou fabriqués dans un autre Pays est déterminée conformément aux lois et règlements en vigueur dans chacun des Pays Contractants.

Article 4. Les deux Parties Contractantes s'engagent à exonérer des droits de douane et d'autres taxes à l'importation et à l'exportation dans le cadre des lois, ordonnances et règlements en vigueur dans chaque Pays :

¹ Entré en vigueur le 6 février 1976 par la signature, conformément à l'article 11.

- a) Les échantillons de marchandises et les matériels publicitaires indispensables à la réception de commandes et aux fins publicitaires;
- b) Les articles et les marchandises pour les Expositions et les Foires, à condition que ces articles ne soient pas vendus.

Par ailleurs, elles s'accordent le bénéfice de l'admission temporaire pour :

- a) Les modèles et les échantillons de marchandises;
- b) Les objets destinés à la réalisation des essais et expérimentations;
- c) Les objets destinés aux Expositions, Concours, Foires, etc., le petit outillage destiné aux travaux de montage et le gros outillage faisant l'objet d'Accord Particulier.

Article 5. Les contrats afférents à la livraison des marchandises et à la prestation des services dans le cadre du présent Accord seront conclus entre les personnes physiques et morales ayant la capacité légale nécessaire pour exercer le commerce, conformément aux lois et règlements en vigueur dans les Pays respectifs.

Article 6. Les paiements des marchandises qui seront livrées dans le cadre du présent Accord, ainsi que les autres paiements admis en conformité avec les lois et les dispositions en matière de contrôle des changes en vigueur en Espagne et en République Gabonaise, seront effectués en monnaie librement convertible.

Article 7. Chacune des Parties Contractantes facilitera le transit des marchandises de l'autre Partie sur son territoire, conformément aux lois et règlements en vigueur dans chacun des deux Pays, notamment en matière de législation sanitaire ou phytosanitaire.

CHAPITRE II. DE LA COOPÉRATION ÉCONOMIQUE

Article 8. Le Gouvernement Espagnol exprime son désir de contribuer au développement économique du Gabon.

A cet effet, il s'engage à encourager et à faciliter la participation des entreprises espagnoles aux programmes de développement du Gabon, en accordant les plus grandes facilités possibles pour l'acquisition en Espagne de biens d'équipement, moyens de transport et services de génie civil.

L'Espagne octroiera dans le cadre des dispositions qui régissent le financement des exportations espagnoles, les meilleures conditions en matière de crédit.

Le Gouvernement Gabonais communiquera au Gouvernement Espagnol, par l'entremise des deux Missions Diplomatiques, les projets de développement auxquels pourraient contribuer les entreprises espagnoles et facilitera la participation de celles-ci aux projets.

Le Gouvernement Gabonais s'engage à considérer avec la plus grande attention les propositions qu'il recevra d'entreprises espagnoles et leur accordera le même traitement qu'aux propositions identiques qu'il pourrait recevoir de tout autre Pays.

Article 9. Une Commission mixte composée des représentants des Parties Contractantes se réunira à la demande de l'une ou l'autre Partie, alternativement en Espagne et au Gabon.

La Commission aura pour tâche :

- a) D'examiner la situation des échanges réciproques et les difficultés éventuelles découlant de l'exécution du présent Accord;
- b) De proposer aux Gouvernements des deux Parties des mesures en vue d'améliorer les échanges commerciaux et de promouvoir le développement économique.

Article 10. Les dispositions du présent Accord demeurent obligatoires également après son expiration, pour tous les contrats conclus dans la période de sa validité, mais qui n'ont pas été entièrement exécutés le jour de son expiration.

Article 11. Le présent Accord conclu pour une année, entrera en vigueur à la date de sa signature.

Il sera renouvelable par tacite reconduction, tant que l'une des Parties Contractantes ne l'aura pas dénoncé par écrit avec un préavis de trois mois avant son expiration.

FAIT en deux originaux, en langues française et espagnole, les deux textes faisant également foi.

Libreville, le 6 février 1976

Pour le Gouvernement
du Royaume Espagnol :

[Signé]

ALFONSO DE ARZUA ZULAICA

Pour le Gouvernement
de la République Gabonaise :

[Signé]

OKUMBA D'OKWATSEGUE

[TRANSLATION — TRADUCTION]

AGREEMENT¹ CONCERNING ECONOMIC CO-OPERATION AND TRADE BETWEEN SPAIN AND GABON

PREAMBLE

The Government of Spain and the Government of the Gabonese Republic, desiring to develop and strengthen trade relations between the two countries on the basis of equality and mutual benefit, have agreed as follows:

CHAPTER I. TRADE RELATIONS

Article 1. With a view to encouraging and facilitating trade between Spain and the Gabonese Republic, the two Contracting Parties agree to accord each other most-favoured-nation treatment. Such treatment shall be applied, *inter alia*, with regard to customs duties, taxes and charges in respect of imports and exports of goods, to the method of levying such customs duties, taxes and charges, and also with regard to the rules and formalities for the customs clearance of goods.

The provisions of this article shall not apply to:

- (a) advantages or facilities which have or may hereafter be accorded by either Contracting Party to contiguous countries for the purpose of facilitating frontier trade;
- (b) advantages or facilities accorded within the framework of a customs union, free-trade area or other similar arrangements of which one of the Contracting Parties is or may become a member;
- (c) the special system granted to certain countries which furnish disinterested aid in kind or in foreign currency or which extend tied credit.

Article 2. The Contracting Parties undertake to issue licences for the import and export of goods, in accordance with the laws and regulations in force in each of the two countries.

Article 3. For the purposes of this Agreement, natural products extracted from the soil or harvested in Spain, as well as products manufactured in Spain, shall be considered as Spanish goods.

Natural products extracted from the soil or harvested in Gabon, as well as products manufactured in Gabon, shall be considered as Gabonese goods.

The origin of goods obtained in one country from products harvested, extracted from the soil or manufactured in the other country shall be determined in accordance with the laws and regulations in force in each of the two countries.

Article 4. Both Contracting Parties undertake to exempt from customs duties and other import and export taxes, within the framework of the laws, orders and regulations in force in each country:

¹ Came into force on 6 February 1976 by signature, in accordance with article 11.

- (a) samples of goods and promotional material used in obtaining orders and in advertising;
- (b) articles and goods for display at exhibitions and fairs, provided that such articles are not sold.

Furthermore, they shall authorize temporary entry for:

- (a) models and samples of goods;
- (b) articles to be used in tests and experiments;
- (c) articles to be used in exhibitions, competitions, fairs and the like, small tools to be used in assembly work and large tools covered by a special agreement.

Article 5. Contracts for the delivery of goods and services within the framework of this Agreement shall be concluded between physical and juridical persons that are legally qualified to engage in trade, in accordance with the laws and regulations in force in each of the two countries.

Article 6. Payment for goods delivered within the framework of this Agreement, as well as other payments effected in accordance with the laws and regulations governing exchange control in force in Spain and the Gabonese Republic, shall be made in freely convertible currency.

Article 7. Each Contracting Party shall facilitate the transit of the goods of the other Party through its territory, in accordance with the laws and regulations in force in each of the two countries, in particular the health and phytosanitary laws.

CHAPTER II. ECONOMIC CO-OPERATION

Article 8. The Spanish Government hereby expresses its desire to contribute to the economic development of Gabon.

To this end, it undertakes to encourage and facilitate the participation of Spanish firms in Gabonese development programmes by affording the greatest possible facilities for the acquisition in Spain of capital equipment, means of transport and civil engineering services.

Spain shall grant the best terms of credit, within the framework of the provisions governing the financing of Spanish exports.

The Gabonese Government shall inform the Spanish Government, through the intermediary of the two diplomatic missions, of development projects to which Spanish firms might contribute and shall facilitate their participation in such projects.

The Gabonese Government undertakes to consider with the utmost attention the proposals it shall receive from Spanish firms and to accord them the same treatment as that accorded to identical proposals from any other country.

Article 9. A Joint Commission composed of representatives of the Contracting Parties shall meet at the request of either Party, alternately in Spain and in Gabon.

The Commission shall be entrusted with the task of:

- (a) examining the situation of reciprocal trade and any difficulties that may arise in the execution of this Agreement;
- (b) proposing to the Governments of both Parties measures aimed at expanding trade and promoting economic development.

Article 10. The provisions of this Agreement shall remain in force after its expiry for all contracts concluded during the term of the Agreement but not fully executed by the date of its expiry.

Article 11. This Agreement, which is concluded for one year, shall enter into force on the date of signature.

It shall be extended automatically, unless one of the Contracting Parties denounces it in writing, three months prior to its expiry.

DONE in two original copies in the Spanish and French languages, both texts being equally authentic.

Libreville, 6 February 1976.

For the Spanish Government:

[Signed]

ALFONSO DE ARZUA ZULAICA
Ambassador of Spain

For the Government
of the Gabonese Republic:

[Signed]

OKUMBA D'OKWATSEGUE

No. 14846

**BURMA
and
INDONESIA**

Treaty of friendship. Signed at Rangoon on 31 March 1951

Authentic texts: Burmese, Indonesian and English.

Registered by Burma on 1 July 1976.

**BIRMANIE
et
INDONÉSIE**

Traité d'amitié. Signé à Rangoon le 31 mars 1951

Textes authentiques : birman, indonésie et anglais.

Enregistré par la Birmanie le 1er juillet 1976.

[BURMESE TEXT — TEXTE BIRMAN]

ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ နှင့် အင်ဒိုနီးရှားအစိုးရတို့ အချင်းချင်း ချုပ်ဆိုသည့် မဟာမိတ်စာချုပ်။

ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့် အင်ဒိုနီးရှားနိုင်ငံအစိုးရတို့သည် တဦးနှင့်တဦး ပေါင်းသင်းဆက်ဆံရင်း ရှိသည့်အတိုင်း၊ ပူးပေါင်းလျက် တည်တံ့ခိုင်မြဲစွာ ရင်းနှီးသည်ထက်ရင်းနှီးအောင် ပေါင်းသင်းဆက်ဆံရန် လိုအပ်ကြောင်းကို အသိအမှတ်ပြုကြသည်လည်းတကြောင်း၊ မိမိတို့ တိုင်းသူပြည်သား လူအများ၏အကျိုးကို၎င်း၊ မိမိတို့ နိုင်ငံအသီးသီးတိုးတက်ကြီးပွားရေးကို၎င်း မြှောက်ကြိုး၍ တနိုင်နှင့်တနိုင် ငြိမ်းချမ်းရေးတည်ဆောက်လိုသော ဆန္ဒ ရှိကြသည်လည်းတကြောင်း၊ ထိုအကြောင်းများကြောင့် တဦးနှင့်တဦး မဟာမိတ်စာချုပ် ချုပ်ဆိုလိုသည်ဖြစ်၍၊ အောက်ပါပုဂ္ဂိုလ်တို့အား၊ ဤကိစ္စအလို့ငှါ၊ မိမိတို့၏ အာဏာကုန်လွှဲအပ်ထားသော ကိုယ်စားလှယ်များအဖြစ် ခန့်အပ်လိုက်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၊
ပင်ချန်ချို၊ ဧက၊အက် (စ)၊ အေ၊
နိုင်ငံခြားရေးဝန်ကြီး။

အင်ဒိုနီးရှားနိုင်ငံအစိုးရ၊
ဒေါက်တာဆိုဒါဆိုနို၊
မြန်မာနိုင်ငံသို့စေလွှတ်သည့် အင်ဒိုနီးရှားသံအမတ်။

ထိုကိုယ်စားလှယ်တို့သည် မိမိတို့၏ခန့်အပ်လွှာများကို အချင်းချင်းစစ်ဆေးပြီးနောက်၊ ထိုခန့်အပ်လွှာများမှာ ခိုင်လုံ၍ နည်းလမ်းတကျဖြစ်ကြောင်းတွေ့ရှိကြသဖြင့်၊ အောက်ပါအတိုင်း သဘောတူညီကြပါသည်။

အပိုဒ် ၁။

အစိုးရ နှစ်ဦးတို့သည် တဦး၏အချုပ်အခြာအာဏာနှင့် အခွင့်အရေးများကို တဦးက မှီခိုသလေးစား၍၊ တဦးနှင့်တဦး ဘဝစဉ်ငြိမ်းချမ်းရေးနှင့် မဟာမိတ်အဖြစ် ပေါင်းသင်းဆက်ဆံရေးကို တည်မြဲစေရမည်ဖြစ်၍၊ မိမိတို့ အသီးသီးဆိုင်ရာတိုင်းသူပြည်သားများအချင်းချင်း ချစ်ကြည်စွာပေါင်းသင်းဆက်ဆံလာကြသည့်အတိုင်း၊ ထက်လက် ပေါင်းသင်းဆက်ဆံသွားရန် မဆုတ်မနစ် ကြိုးပမ်းအားထုတ်ကြရမည်။

အပိုဒ် ၂။

အစိုးရနှစ်ဦးတို့သည် တဦး၏တိုင်းပြည်တွင်တဦး၏ကိုယ်စားလှယ်များထားရှိလျက်၊ တဦးနှင့်တဦး သံတမန် ဆက်သွယ်ရေးကို၊ ပြည်ထောင်စုအချင်းချင်း ဆက်ဆံရေး သဘောတရားများအရ၊ ထုံးတမ်းစဉ်လာအတိုင်း ဆက်

လက်ထားရှိရန် သဘောတူညီကြသည့်ပြင်၊ အဆိုပါကိုယ်စားလှယ်တို့နှင့် ကိုယ်စားလှယ်တို့၏ သဘောတူခန့်ထားသော ရာထမ်းမှတ်စုများမှာ အသိအမှတ်ပြုထားသော ပြည်ထောင်စုချင်းချင်း ဆက်ဆံရေးသဘောတရားများအရ၊ ထုံးတမ်းစဉ်လာအတိုင်း ခံစားခွင့်ရသည့် အထူးအခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များကို၊ အပြန်အလှန် သဘောဖြင့်ခံစားခွင့်ရှိစေရမည်ဟူ၍လည်း သဘောတူညီကြပါသည်။

အပိုဒ် ၃။

အစိုးရနှစ်ဦးတို့သည်၊ မိမိတို့နှစ်ဦးနှစ်ဝအကျိုးနှင့် သက်ဆိုင်သည့်ကိစ္စများတွင်၊ တဦး၏ထင်မြင်ယူဆချက်များကို တဦးအားကမ်းလှမ်းရန်အလို့ငှါ၎င်း၊ အဆိုပါကိစ္စတရပ်ရပ်နှင့် ပတ်သက်၍ အခက်အခဲတခုခု ပေါ်ပေါက်ခဲ့သော်၊ ထိုအခက်အခဲကို အောင်မြင်ရာ အောင်မြင်ကြောင်းဖြစ်သော နည်းလမ်းများ တည်ထွင်ရန်အလို့ငှါ၎င်း၊ တဦးကတဦးအား အကူအညီပေးနိုင်မည့် နည်းလမ်းကို သတ်မှတ်ရန် အလို့ငှါ၎င်း၊ မိမိတို့၏ ကိုယ်စားလှယ်များအခါကာလအားလျော်စွာ တွေ့ဆုံရန်လိုသည့်အခါတိုင်း တွေ့ဆုံစေရန်သဘောတူညီကြပါသည်။

အပိုဒ် ၄။

အစိုးရနှစ်ဦးတို့သည်၊ ကူးသန်းရောင်းဝယ်ရေးကိစ္စ၊ အကောက်ခတ်စည်းကြပ်ရေးကိစ္စ၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ ရာဇဝတ်ပြစ်မှုကျူးလွန်သူများအား သက်ဆိုင်ရာနိုင်ငံသို့ ပေးအပ်ရေးကိစ္စ၊ ထိုပြင်နှစ်နိုင်ငံလုံး၏အကျိုးနှင့်သက်ဆိုင်သည့်အခြားကိစ္စအရပ်ရပ်နှင့်ပတ်သက်၍၊ အပြန်အလှန်သဘောဖြင့်သဘောတူစာချုပ်များ ချုပ်ဆိုရန် စေ့စပ်ရေးကိုစတင်ဆောင်ရွက်ရန် သဘောတူညီကြပါသည်။

အပိုဒ် ၅။

အစိုးရနှစ်ဦးတို့သည်၊ ဤစာချုပ်ကိုအဖွဲ့ပါယ် ကောက်ယူရာ၌သော်၎င်း၊ ဤစာချုပ်အတိုင်း ဆောင်ရွက်ရာ၌ သော်၎င်း၊ သဘောကွဲလွဲချက်များဖြစ်ပေါ်လာခဲ့သော်၊ ထိုသဘောကွဲလွဲချက်များကို သာမန်အားဖြင့်သံတမန်များမှတစ်ဆင့်၊ ခင်မင်ရင်းနှီးစွာစေ့စပ်၍ ဖြေရှင်းရမည်ဟု သဘောတူညီကြသည့်ပြင်၊ သင့်လျော်သော အချိန်ကာလအတွင်း ယင်းသို့မဖြေရှင်းနိုင်ခဲ့သော်၊ ထိုကိစ္စကိုနှစ်ဦးသဘောတူသည့်နည်းလမ်းအတိုင်း နုံသမာဓိသို့လွှဲအပ်ရမည်ဟူ၍လည်းသဘောတူညီကြပါသည်။

အပိုဒ် ၆။

ဤစာချုပ်သည် ဆိုင်ရာ နိုင်ငံအသီးသီးက ၎င်းကိုအတည်ပြုပြီးနောက်၊ ထိုသို့အတည်ပြုသည့်စာတမ်းများကို တဦးနှင့်တဦးအပြန်အလှန်ပေးအပ်သည့်နေ့ရက်ကစ၍ အတည်ဖြစ်ရမည်။ ထိုစာတမ်းများပေးအပ်ခြင်းကို၊ ရန်ကုန် မြို့တွင်ဆောင်ရွက်နိုင်သမျှဆောင်ရွက်လျှင်လျော်ရမည်။

အပိုဒ် ၇။

ဤစာချုပ်သည်၊ အပိုဒ် ၆ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း အတည်ဖြစ်လာပြီးနောက်၊ ငါးနှစ်ကာလမျှ ဆက်လက် အတည်ဖြစ်ရမည်ဖြစ်၍၊ ထိုနောက်လည်း အောက်ပါခြွင်းချက်အရ မဆောင်ရွက်ခဲ့သော်၊ ဆက်လက်အတည်ဖြစ်ရမည်။

ခြွင်းချက်။ ။ သို့ရာတွင် အဆိုပါငါးနှစ်ကာလအပိုင်းအခြား ကျော်လွန်ပြီးနောက်၊ အစိုးရတဦးကအခြားအစိုးရတဦးသို့ ဤစာချုပ်ကိုရပ်စဲရန် ကြိတ်ဆော်ကြောင်းဖြင့် ခြောက်လထက်မနည်း ကြိုတင်အကြောင်းကြားနိုင်သည်။ ယင်းသို့အကြောင်းကြားသည့် ကာလအပိုင်းအခြား ကုန်ဆုံးသောအခါ၊ ဤစာချုပ်သည် အတည်ဖြစ်ခြင်းမှ ရပ်စဲရမည်။

ဤစာချုပ်အတိုင်းဆောင်ရွက်မည်ဟုယုံကြည်လျက်၊ အဆိုပါ အခက်ကုန်လွှဲအပ်ခြင်းခံရသော ကိုယ်စားလှယ် တို့သည်၊ မြန်မာဘာသာဖြင့်၎င်း၊ အင်ဒိုနီးရှားဘာသာဖြင့်၎င်း၊ အင်္ဂလိပ်ဘာသာဖြင့်၎င်း၊ ဤစာချုပ်ကို လက်မှတ် ရေးထိုး၍၊ မိမိတို့၏ တံဆိပ်များကို စာချုပ်ပေါ်တွင် ခတ်နှိပ်ကြပါသည်။ အကယ်၍ ဤသုံးမျိုးတွင် ကွဲလွဲချက်ရှိခဲ့သော်၊ အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲထားသည့် မူကိုသာ မှန်ကန်သည်ဟု ယူဆရပေလိမ့်မည်။

၁၉၅၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင်၊ ရန်ကင်းမြို့၌ ဤစာချုပ်နှစ်စောင် ပြုလုပ်ပါသည်။

..... ရွှေတွင်၊

ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအတွက်၊ နိုင်ငံခြားရေးဝန်ကြီး

[Signature]

လက်မှတ်ရေးထိုးသည်။

..... ရွှေတွင်

အင်ဒိုနီးရှားနိုင်ငံအစိုးရအတွက် မြန်မာနိုင်ငံသို့ စေလွှတ်သည့်

အင်ဒိုနီးရှားသံအမတ်

လက်မှတ်ရေးထိုးသည်။ *[Signature]*

[INDONESIAN TEXT — TEXTE INDONÉSIEEN]

PERDJANDJIAN PERSAHABATAN ANTARA PEMERINTAH UNI BIRMA DAN PEMERINTAH REPUBLIK INDONESIA

Pemerintah Uni Birma dan Pemerintah Republik Indonesia, dengan mengakui adanya keperluan bersama untuk kerdjasama dalam memperkuat dan memperkembangkan pertalian persahabatan jang telah ada, serta terdorong oleh kehendak bersama untuk mendjelmakan perdamaian antara kedua negara, dengan mengingat kepada keuntungan bersama dari rakjatrakjat dan kemajuan negara-negara mereka, berkehendak mengadakan suatu Perdjudjian Persahabatan, dan untuk maksud itu telah menundjuk sebagai Wakil-Wakil Berkuasa Penuh mereka:

Pemerintah Uni Birma: Jang Mulia Sao Hkun Hkio, K.S.M., Menteri Luar Negeri;

Pemerintah Republik Indonesia: Jang Mulia Dr. Soedarsono, Duta Besar Luar Biasa dan Berkuasa Penuh,

jang, setelah memeriksa surat-surat kuasa masing-masing dan terdapat benar serta dalam keadaan baik, menjetudjui pasal-pasal berikut:

Pasal I. Kedua Pemerintah akan menghargai kemerdekaan dan hak-hak masing-masing serta memelihara perdamaian jang abadi dan persahabatan antara mereka, serta akan berusaha seterusnya untuk melandjutkan perhubungan persahabatan jang baik jang ada antara rakjat negara-negara mereka.

Pasal II. Kedua Pemerintah menjetudjui untuk memelihara serta meneruskan hubungan-hubungan diplomatik dan konsuler antara kedua negara, sesuai dengan dasar-dasar dan adat kebiasaan internasional, serta menjetudjui, bahwa wakil-wakil diplomatik dan konsuler dari pihak jang satu didalam daerah jang lain akan memperoleh, atas dasar timbal-balik, segala hak-hak istimewa, kebebasan tuntutan hakim dan kekebalan, jang diperuntukkan kepada pedjabat-pedjabat sematjam itu menurut kedudukan dan pangkat mereka, sesuai dengan dasar-dasar hukum dan kebiasaan internasional jang telah diakui oleh umum.

Pasal III. Kedua Pemerintah menjetudjui, bahwa wakil-wakil mereka akan mengadakan pertemuan-pertemuan dalam waktu-waktu jang tertentu dan tiap-tiap kali keadaan menghendakinja untuk bertukar fikiran tentang soal-soal mengenai kepentingan bersama, dan untuk memikirkan tjara dan djalan guna mengatasi kesulitan apapun djuga jang berhubungan dengan soal-soal tersebut, dan guna menjusun matjam bantuan dari pihak jang satu jang dapat diberikan kepada jang lain.

Pasal IV. Kedua Pemerintah menjetudjui untuk memulai menjelenggarakan perundingan-perundingan untuk mengadakan persetujuan persetujuan, atas dasar timbal-balik, mengenai perdagangan, pabean, hubungan kebudayaan, perhubungan, penjerahan pendjahat-pendjahat dan segala hal jang mengenai kepentingan bersama dari kedua negara.

Pasal V. Kedua Pemerintah menjetudjui, bahwa tiap-tiap perselisihan jang timbul dalam mengartikan atau melaksanakan Perdjudjian ini akan diselesaikan

dengan perundingan dalam suasana persahabatan melalui saluran-saluran diplomatik biasa, dan menyetujui, bahwa, djika penjelesaiannya tidak tertjapai dalam waktu jang pantas, perselisihan tersebut akan diserahkan kepada arbitrase dengan tjara jang dapat disetujui oleh masing-masing.

Pasal VI. Perdjudjian ini akan masih harus disahkan dan akan mulai berlaku pada hari bulan penukaran alat-alat pengesahan jang akan dilangsungkan setcepat mungkin di Rangoon.

Pasal VII. Perdjudjian ini akan berlaku selama lima tahun, sedjak hari mulai berlajunya sebagai tertjantum dalam Pasal VI, dan sesudah itu akan terus berlaku:

Ketjuali, djika setelah masa lima tahun tersebut salah satu Pemerintah memberitahukan kepada Pemerintah lainnja tentang kehendaknja untuk menghentikan Perdjudjian ini sedikit-sedikitnja enam bulan sebelumnya, maka pada achir waktu jang ditentukan itu Perdjudjian ini akan tidak berlaku lagi.

UNTUK MENJAKSIKANNJA, maka Wakil-Wakil Berkuasa Penuh telah menanda tangani Perdjudjian sekarang ini dalam bahasa Birma, bahasa Indonesia dan bahasa Inggeris, (teks bahasa Inggeris akan berlaku, djika timbul perselisihan antara ketiga teks tersebut), dan telah membubuhi meterai mereka.

DIBUAT dalam rangkap dua di Rangoon pada tanggal 31 bulan Maart tahun seribu sembilan ratus lima puluh satu.

Untuk Pemerintah
Republik Indonesia
ditanda tangani oleh:

[Signed — Signé]¹

Duta Besar Luar Biasa
dan Berkuasa Penuh
Indonesia di Birma

[Signed — Signé]²

Untuk Pemerintah
Uni Birma
ditanda tangani oleh:

[Signed — Signé]³

Menteri Luar Negeri
Uni Birma

[Signed — Signé]⁴

¹ Signed by Dr. Soedarsono — Signé par Soedarsono.

² Signed by A. Algadri — Signé par A. Algadri.

³ Signed by Sao Hkun Hkio — Signé par Sao Hkun Hkio.

⁴ Signed by U Tun Shein — Signé par U Tun Shein.

TREATY¹ OF FRIENDSHIP BETWEEN THE GOVERNMENT OF THE UNION OF BURMA AND THE GOVERNMENT OF THE REPUBLIC OF INDONESIA

The Government of the Union of Burma and the Government of the Republic of Indonesia, recognizing their mutual need for co-operation in strengthening and developing the existing ties of friendship and urged by their mutual desire to establish peace between the two countries with a view to the common benefit of their people and the development of their respective countries, wish to enter into a Treaty of Friendship with each other and to this end have appointed as their plenipotentiaries the following persons, viz.,

The Government of the Union of Burma: The Hon'ble Sao Hkun Hkio, K.S.M., Minister for Foreign Affairs;

The Government of the Republic of Indonesia: His Excellency Dr. Soedarsono, Ambassador of Indonesia to Burma,

Who, having examined each other's credentials and found them good and in due form have agreed as follows:

Article 1. The two Governments shall respect the independence and rights of each other and maintain perpetual peace and friendship between them and shall further strive for the continuance of the cordial relations existing between the people of their respective countries.

Article 2. The two Governments agree to maintain and continue between their two countries diplomatic and consular relations in accordance with international principles and usage and agree that the diplomatic and consular representatives of either party in the territory of the other shall enjoy, on a reciprocal basis, all the rights, privileges, exemptions and immunities accorded to officers of their status and rank in conformity with the generally accepted principles of international law and usage.

Article 3. The two Governments agree that their representatives shall meet from time to time and as often as occasion arises for exchange of views on matters of common interest and for devising ways and means of overcoming any difficulty in connection with any of the said matters and for formulating the mode of assistance each party is capable of rendering to the other.

Article 4. The two Governments agree to start negotiations for the conclusion of agreements, on a reciprocal basis, relating to trade, customs, cultural relations, communications, extradition of criminals, and all other matters of common interest to the two countries.

Article 5. The two Governments agree that any differences arising out of the interpretation or application of this Treaty shall be settled by negotiations in a spirit of friendship through the ordinary diplomatic channels and agree that if no settlement is arrived at within a reasonable time the matter shall be referred to arbitration in such manner as may be mutually agreed upon.

¹ Came into force on 27 May 1953 by the exchange of the instruments of ratification, which took place at Rangoon, in accordance with article 6.

Article 6. The Treaty shall be subject to ratification and shall come into force from the date of the exchange of the instruments of ratification which shall take place as soon as possible at Rangoon.

Article 7. This Treaty shall continue in force for five years after coming into force as provided in Article 6 and shall thereafter continue in force:

Provided that after the said period of five years either Government may give to the other not less than six months' notice of its intention to terminate the Treaty and on the expiry of the period of such notice the Treaty shall cease to be in force.

IN FAITH WHEREOF, the said plenipotentiaries have signed the present Treaty in the Burmese, Indonesian and English languages (the English text shall prevail in case of conflict between the three texts) and have affixed hereto their seals.

DONE in duplicate in Rangoon on the thirty-first day of March 1951.

For the Government of the Union of Burma:

In the presence of:

[Signed — Signé]¹

Signed by

[Signed — Signé]²

Minister for Foreign Affairs

For the Government of the Republic of Indonesia:

In the presence of:

[Signed — Signé]³

Signed by

[Signed — Signé]⁴

Ambassador of Indonesia to Burma

¹ Signed by U Tun Shein — Signé par U Tun Shein.

² Signed by Sao Hkun Hkio — Signé par Sao Hkun Hkio.

³ Signed by A. Algadri — Signé par A. Algadri.

⁴ Signed by Dr. Soedarsono — Signé par Soedarsono.

[TRADUCTION — TRANSLATION]

TRAITÉ¹ D'AMITIÉ ENTRE LE GOUVERNEMENT DE L'UNION
BIRMANE ET LE GOUVERNEMENT DE LA RÉPUBLIQUE
D'INDONÉSIE

Le Gouvernement de l'Union birmane et le Gouvernement de la République d'Indonésie, conscients de la nécessité pour chacun d'eux de coopérer en vue de renforcer et de développer les liens d'amitié qui les unissent et animés tous deux du désir d'établir la paix entre les deux pays dans l'intérêt commun de leurs peuples et aux fins du développement de leurs pays respectifs, souhaitent conclure un Traité d'amitié et ont désigné à cet effet pour leurs plénipotentiaires les personnes suivantes :

Le Gouvernement de l'Union birmane : L'Honorable Sao Hkun Hkio, K.S.M.,
Ministre des affaires étrangères;

Le Gouvernement de la République d'Indonésie : Son Excellence M. Soedarsono,
Ambassadeur d'Indonésie en Birmanie;

Lesquels, après s'être communiqués leurs pleins pouvoirs, trouvés en bonne et due forme, sont convenus des dispositions suivantes :

Article premier. Les deux Gouvernements respectent mutuellement leur indépendance et leurs droits, maintiennent entre eux une paix et une amitié perpétuelles et s'efforcent de préserver les relations cordiales qui unissent les peuples de leurs pays respectifs.

Article 2. Les deux Gouvernements conviennent d'établir et d'entretenir entre leurs deux pays des relations diplomatiques et consulaires conformément aux règles et à la pratique internationales et décident que les représentants diplomatiques et consulaires de chacune des parties en poste sur le territoire de l'autre bénéficieront, sur la base de la réciprocité, de tous les droits, privilèges, exemptions et immunités accordés aux fonctionnaires de leur rang et de leur classe conformément aux principes généralement admis du droit et de la pratique internationaux.

Article 3. Les deux Gouvernements conviennent que leurs représentants se rencontreront périodiquement, et aussi souvent qu'il sera nécessaire aux fins d'échanger leurs vues sur les questions d'intérêt commun, de discuter des moyens de surmonter toute difficulté liée à l'une desdites questions et de décider du type d'assistance que chaque partie serait en mesure de mettre à la disposition de l'autre.

Article 4. Les deux Gouvernements conviennent d'entamer des négociations en vue de la conclusion, sur la base de la réciprocité, d'accords relatifs au commerce, aux questions douanières, aux relations culturelles, aux communications, à l'extradition des criminels et à toute autre question d'intérêt commun.

Article 5. Les deux Gouvernements s'efforceront de régler, dans un esprit d'amitié au moyen de négociations par les voies diplomatiques habituelles,

¹ Entré en vigueur le 27 mai 1953 par l'échange des instruments de ratification, qui a eu lieu à Rangoon, conformément à l'article 6.

tout différend qui pourrait surgir à propos de l'interprétation ou de l'application du présent Traité, au cas où ils ne pourraient aboutir à un règlement dans un délai raisonnable, la question sera soumise à l'arbitrage selon la procédure dont ils seront convenus d'un commun accord.

Article 6. Le présent Traité sera soumis à ratification et entrera en vigueur à la date de l'échange des instruments de ratification, lequel aura lieu à Rangoon aussitôt que possible.

Article 7. Le présent Traité produira effet pendant cinq ans à compter de son entrée en vigueur conformément à l'article 6. Il demeurera en vigueur par la suite à moins qu'à l'expiration de cette période de cinq ans, l'un des Gouvernements pourra notifier à l'autre moyennant préavis de six mois son intention de dénoncer le Traité qui prendra fin à l'expiration de ce délai de six mois.

EN FOI DE QUOI les plénipotentiaires ont signé le présent Traité en langues birmane, indonésienne et anglaise (en cas de divergence entre les trois textes, le texte anglais prévaudra) et y ont apposé leur sceau.

FAIT en double exemplaire à Rangoon le 31 mars 1951.

Pour le Gouvernement de l'Union birmane :

En présence de :
[U TUN SHEIN]

Signé par :
[SAO HKUN HKIO]
Ministre des affaires étrangères

Pour le Gouvernement de la République d'Indonésie :

En présence de :
[A. ALGADRI]

Signé par :
[SOEDARSONO]
Ambassadeur d'Indonésie
en Birmanie

No. 14847



**BURMA
and
CHINA**

**Boundary Treaty (with attached maps). Signed at Peking
on 1 October 1960**

**Exchange of notes constituting an agreement annexed to the
above-mentioned Treaty (with authenticated English
translation). Peking, 1 October 1960**

**Protocol to the above-mentioned Treaty of 1 October 1960
(with maps). Signed at Peking on 13 October 1961**

*Authentic texts of the Treaty and Protocol: Burmese, Chinese and
English.*

Authentic texts of the Exchange of notes: Chinese and Burmese.

Registered by Burma on 1 July 1976.

*(For the authentic Chinese and English texts of the Protocol
and its French translation, see volume 1011.*

For the maps annexed to the Protocol, see volumes 1012 and 1013.)

N° 14847



BIRMANIE
et
CHINE

**Traité de frontière (avec cartes jointes). Signé à Pékin le
1^{er} octobre 1960**

**Échange de notes constituant un accord annexé au Traité
susmentionné (avec traduction anglaise autbentifiée).
Pékin, 1^{er} octobre 1960**

**Protocole au Traité susmentionné du 1^{er} octobre 1960 (avec
cartes). Signé à Pékin le 13 octobre 1961**

Textes authentiques du Traité et du Protocole : birman, chinois et anglais.

Textes authentiques de l'Échange de notes : chinois et birman.

Enregistrés par la Birmanie le 1^{er} juillet 1976.

*(Pour les textes authentiques chinois et anglais du Protocole
et la traduction française, voir volume 1011.
Pour les cartes annexées au Protocole, voir volumes 1012 et 1013.)*

[BURMESE TEXT — TEXTE BIRMAN]

ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် တရုပ်ပြည်သူ့ သမတ နိုင်ငံတော်တို့ ချုပ်ဆိုကြသည့် နယ်နိမိတ်စာချုပ်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမတနှင့် တရုပ်ပြည်သူ့ သမတနိုင်ငံတော် ဥက္ကဋ္ဌတို့သည်၊

အခွန်ရှည်စွာ မပြေရှင်းရသေးဘဲ ကျန်ရှိနေသော နှစ်ပြည်ထောင်နယ်နိမိတ် ပြဿနာမှာ၊ ရာဇဝင်မှ ဆက်ခံခဲ့သော ပြဿနာဖြစ်သည်ဟု၎င်း၊ နှစ်ပြည်ထောင်လုံး တဆက်ထည်း လွတ်လပ်ရေးရရှိသည့် အခါမှ စ၍၊ ရှေးအစဉ်အလာအားဖြင့် နှစ်ပြည်ထောင် အိမ်နီးချင်း ချစ်ကြည် ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံ ရေးမှာ၊ တမျိုးတပုံတိုးထက် ကောင်းမွန်လာသည်ဟု၎င်း၊ လူမှုရေးရာ အပြာပြာတွင် စံနှစ်ချင်းမတူ ကွဲပြား ခြားနားသော နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူနေထိုင်ရေး အခြေခံ မူငါးချက်ကို၊ နှစ်ပြည်ထောင် ပေါင်းသင်း ဆက်ဆံရေးတွင် လိုက်နာရန် လမ်းညွှန် အခြေခံမူများအဖြစ်ဖြင့် ၁၉၅၄ ခုနှစ်တွင် နှစ်ပြည် ထောင်ဝန်ကြီးချုပ်တို့ တွဲဖက်၍ တည်ထောင်ခဲ့သောကြောင့်၊ ထိုနှစ်ပြည်ထောင် ချစ်ကြည်စွာ ပေါင်းသင်း ဆက်ဆံရေးကိုအထူးတလည် အားပေး၍၊ နှစ်ပြည်ထောင် နယ်နိမိတ် ပြဿနာ ဖြေရှင်းရန် အကြောင်း ခြင်းရာများ ဖြစ်ပေါ် လာသည်ဟု၎င်း၊ သဘောတူ ထင်မြင် ယူဆကြ၍တကြောင်း၊

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဆက်ဆက်နှင့်တရုပ်ပြည်သူ့ သမတနိုင်ငံတော် အစိုးရတို့က ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူငါးချက်နှင့်အညီ၊ မိတ် ဝတ်မယျက် နှီးနှောတိုင်ပင်၍၊ အချင်းချင်း နားလည် မှုနှင့် လိုက်လျောမှု ရှိကြသည့်အားလျော်စွာ အခက်အခဲအမျိုးမျိုးကို အောင်မြင်လျက်၊ နောက်ဆုံးတွင် နှစ်ပြည်ထောင် နယ်နိမိတ် ပြဿနာကို အပြည့်အစုံ ထပြောက်အောင်မြင်စွာ ဖြေရှင်းခဲ့သည်ကို ကျေနပ်စွာ အမှတ် အသားပြု၍ တကြောင်း၊

နှစ်ပြည်ထောင် နယ်နိမိတ် တခုလုံး နည်းလမ်းတကျ သတ်မှတ်ခြင်းနှင့် ထိုနယ်နိမိတ်မှာ ငြိမ်းချမ်း ရေးနှင့် ချစ်ကြည်ရေး နယ်နိမိတ်ဖြစ်ခြင်းသည်၊ မြန်မာပြည်နှင့် တရုပ်ပြည် ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်သည်ထက် တိုးတက်ကောင်းမွန်လာသည့် လမ်းခရီးတွင် မိုင်တိုင်သဖွယ်ဖြစ်သည် သာမက၊ အာရှတိုက်နှင့် ကမ္ဘာ၏ ငြိမ်းချမ်းရေး ကာကွယ်စောင့်ရှောက်မှုတွင် အရေးကြီးသော အထောက် အပံ့လည်းဖြစ်သည်ကို ခိုင်မြဲစွာယုံကြည်၍တကြောင်း၊

ထို့အကြောင်းများကြောင့် ၁၉၆၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင်၊ ဝန်ကြီးချုပ်နေဝင်းနှင့် ဝန်ကြီးချုပ် ချူအင်လိုင်တို့ လက်မှတ်ရေးထိုးသော နှစ်ပြည်ထောင် နယ်နိမိတ်ပြဿနာနှင့် စပ်လျဉ်းသည့် သဘောတူစာချုပ်ကို အခြေပြုလျက်၊ ဤစာချုပ်ကို ချုပ်ဆိုရန် ဆုံးဖြတ်ချက် ချမှတ်၍၊ အောက်ပါပုဂ္ဂိုလ် တို့အား မိမိတို့ အသီးသီးဆိုင်ရာ အာဏာကုန် လွှဲအပ်ထားသော ကိုယ်စားလှယ်များအဖြစ် ခန့်အပ် လိုက် သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်သမတကိုယ်စား၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ ထို့ပြင်၊ တရုပ်ပြည်သူ့ သမတနိုင်ငံတော်ဥက္ကဋ္ဌကိုယ်စား၊ နိုင်ငံတော်ကောင်စီအဖွဲ့ဝန်ကြီးချုပ်ချူအင်လိုင်။

ထိုကိုယ်စားလှယ်တို့သည်၊ မိမိတို့အား အာဏာကန် လွှဲအပ်ထားသည့် ကိုယ်စားထုယ်ခန့်အပ်လွှာ များကို အချင်းချင်း ကြည့်ရှုစစ်ဆေး၍၊ နည်းလမ်းတကျ ခိုင်လုံစွာရှိကြောင်း တွေ့ရှိရပြီးနောက်၊ အောက်ပါ အပိုဒ်များကို သဘောတူကြသည်။

အပိုဒ် ၁။

အချုပ်အခြာ အာဏာနှင့် နိုင်ငံတော်ပိုင် နယ်မြေ တည်တံ့ ခိုင်မြဲရေးကို ရိုသေလေးစားရန် လိုက်နာ ကျင့်သုံးသည့် ဝါဒစည်းမျဉ်းနှင့်အညီ၎င်း၊ ချစ်ကြည် ရင်းနှီးသည့် စိတ်ထားရှိကြ၍၊ အချင်းချင်း လိုက်လျော ခြင်းဖြင့်၎င်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည်၊ တရုတ်ပြည်ပိုင် (ပူးတွဲပါ မြေပုံတွင် ညွှန်ပြထားသော စတုရန်း ကီလိုမီတာ ၁၅၂၊ စတုရန်းမိုင် ၅၉ ခန့်အတိုင်းအတာရှိသည့်) ဖီမော်၊ ဂေါ်လန်နှင့် ကန်ပန်ဒေသကို၊ တရုတ်ပြည်သို့ ပြန်ထည်ပေးအပ်ရန် သဘောတူသည်။ တရုတ်ပြည်သူ့ သမတနိုင်ငံတော်သည်၊ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် တရုပ်အစိုးရနှင့် ဗြိတိသျှ အစိုးရတို့ အပြန်အလှန် ပေးစာများနှင့်အညီ၊ နမ့်ဖါနှင့် နမ့် တင်မြစ်ဆုံမှ နမ့်ခါနှင့် နမ့်ယွန်းမြစ်ဆုံထိ နယ်နိမိတ်အစိတ်အပိုင်းကို၊ အပိုဒ် ၂ နှင့် ၃ တွင် ပြဋ္ဌာန်းထားသည့် ပြင်ဆင်ညှိနှိုင်းချက်များကို ချန်လှပ်၍၊ သတ်မှတ်ရန် သဘောတူသည်။

အပိုဒ် ၂။

မြန်မာပြည်နှင့် တရုတ်ပြည် သာတူညီမျှ ချစ်ကြည်စွာ ပေါင်းသင်း ဆက်ဆံရေးကို ရှေ့ရှု၍၊ စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင်တို့က၊ တရုတ်ပြည်ပိုင်ဆိုင်လျက် မြန်မာပြည်သို့ ငါးထားသော မိုင်းမောတြိဂံ ဒေသ (သတ်မှတ်ထားသော နမ့်ဝန်နယ်မြေ) ဆိုင်ရာ “ လာဝစဉ်အငါးချထားခြင်း ” ကို နုတ်သိမ်းပယ်ဖျက် ရန် ဆုံးဖြတ်ကြသည်။ မြည်ထောင်စုမြန်မာနိုင်ငံအထွက် လက်တွေ့လိုအပ်သည်ကို ထောက်ရှု၍၊ တရုတ်ပြည် သူ့ သမတနိုင်ငံတော်သည်၊ (ပူးတွဲပါ မြေပုံတွင် ညွှန်ပြထားသော စတုရန်း ကီလိုမီတာ ၂၂၀၊ စတုရန်းမိုင် ၈၅ ခန့် အတိုင်း အတာရှိသည့်) ဤဒေသကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ပိုင် နယ်မြေ၏ တစိတ်တဒေသ အဖြစ်ဖြင့်၊ မြန်မာပြည်သို့ လွှဲပြောင်းပေးရန် သဘောတူသည်။ မိုင်းမောတြိဂံဒေသနှင့် လဲလှယ်သော အားဖြင့်၎င်း၊ ရာဇဝင်အရဖြစ်သောဆက်ဆံမှုနှင့် လူ့အမျိုးအနွယ်တည်တံ့ခိုင်မြဲခြင်းကို ထောက်ထားသော အားဖြင့်၎င်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည်၊ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် တရုပ်အစိုးရနှင့် ဗြိတိသျှ အစိုးရတို့ အပြန်အလှန် ပေးစာများပါ မြဋ္ဌာန်းချက်များအရ၊ မြန်မာပြည်က၊ ပိုင်ဆိုင်၍ ပန်ဟန်းနှင့် ပန်လော လူမျိုးများ အုပ်ချုပ်သည့် (ပူးတွဲပါ မြေပုံတွင် ညွှန်ပြထားသော စတုရန်းကီလိုမီတာ ၁၈၉၊ စတုရန်းမိုင် ၇၃ ခန့်အတိုင်းအတာရှိသည့်) ဒေသများကို တရုပ်နိုင်ငံတော်ပိုင် နယ်မြေ၏ တစိတ် တဒေသအဖြစ်ဖြင့်၊ တရုတ်ပြည်သို့ လွှဲပြောင်းပေးရန် သဘောတူသည်။

အပိုဒ် ၃။

တဘက် တဘက်စီ အုပ်ချုပ်ရေး လွယ်ကူမှုအတွက်၎င်း၊ လူမျိုးအချင်းချင်း ဆက်သွယ်ရေး၊ ရပ်ရွာ ဒေသတွင် နေထိုင်သူတို့ ပစ္စည်းထုတ်လုပ်ရေးနှင့် အသက်မွေးဝမ်းကျောင်း မှုအတွက် လိုအပ်ချက်များကို ထောက်ထား၍၎င်း၊ စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင်ထူသည်၊ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် တရုပ်အစိုးရနှင့် ဗြိတိသျှ အစိုးရတို့ အပြန်အလှန် ပေးစာများတွင် သတ်မှတ်ထားသည့်၊ နယ်နိမိတ်မျဉ်း ကြောင်း၏ အစိတ်အပိုင်းအနည်းငယ်တို့ တရုပ်ပြည်တွင် ယောင်ဟုတ်နှင့် လှန်ခိုင်း (ယောင်ခို) ရွာများ ထည့်သွင်းခြင်းဖြင့်၎င်း၊ ပြန်မာပြည်တွင် အမ်ဖ၊ ပန်ကွန်၊ ပန်နောင်နှင့် ပန်ဝိုင် (ပန်ဝိုင်း) ရွာများ ထည့်သွင်း ခြင်းဖြင့်၎င်း၊ နယ်နိမိတ် မျဉ်းကြောင်း ဖြစ်သန်းသွားသည့် ဤရွာများကို၊ ထိုနယ်နိမိတ်မျဉ်းကြောင်း ဆက်လက် ဖြတ်သန်းခြင်းမရှိရအောင်၊ တရားမျှတသင့်တင့် လျှောက်ပတ်စွာ မြင်ဆင်ညှိနှိုင်းချက်များ ပြုလုပ်ရန် သဘောတူကြသည်။

အပိုင်း ၄။

တရပ်အစိုးရသည်၊ နိုင်ငံခြားကိုယ်ပိုင် အခွင့်အာဏာများကို တသမတ်တည်း ဆန့်ကျင်၍၊ အခြား နိုင်ငံများ၏ အချုပ် အခြာအာဏာကို ရိုသေ လေးစားသည့် ဝါဒနှင့် လျော်ညီစွာ၊ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင်၊ တရပ်အစိုးရနှင့် မြတ်သျှအစိုးရတို့ အပြန်အလှန်ပေးစာများ၌ ပြဋ္ဌာန်းထားသည့်အတိုင်း၊ မြန်မာပြည်ရှိ လူဖန်အရပ်၌ သတ္တု တူးဖော် ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်သော တရပ်ပြည် ၏ အခွင့်အရေးကို စွန့်လွှတ်သည်။

အပိုင်း ၅။

စာချုပ် ချုပ်ဆိုသည့်နှစ်ပြည်လောင်တို့သည်၊ ဖိမော၊ ဂေါ်လန်နှင့် ကန်ဖန်ဒေသတို့ ချန်လှပ်၍၊ တောင်ထိပ်ချွန်းမှ မြန်မာ-တရပ်နယ်နိမိတ် အနောက်ဘက်စွန်းထိသွားသော နယ်နိမိတ်အစိတ်အပိုင်းကို ရှေး အစဉ်အလာအရ ရှိမြဲမျှားကြောင်းတလျှောက် သတ်မှတ်ရန် သဘောတူကြသည်။ ဆိုလိုရင်းမှာ၊ တိုမျှား ကြောင်းသည် တောင်ထိပ်ချွန်းမှပြောက်ဘက်အလိုက် တဘက်တွင် တာပိန်၊ ရွေ့လီ၊ နု (သံလွင်)၊ အနောက် ချင်ဒမ်ရွာ အထက်တူလုန် (တရုန်) မြစ်အစိတ်အပိုင်း၊ အခြားတဘက်တွင် မေခမြစ် စပ်ကြားရှိ ရေဝေခင် တန်းတလျှောက်၊ အနောက် ချင်ဒမ်ရွာ အနောက်ဘက် တူလုန် (တရုန်) ပြစ်တောင်ဘက် ကမ်းပေါ်ရှိ အမှတ်နေရာထိ၊ ထိုမှ တူလုန် (တရုန်) မြစ်ကိုဖြတ်လျက် ဆက်လက်၍ တဘက်တွင် အနောက်ချင်ဒမ်ရွာ အထက်တူလုန် (တရုန်) မြစ်အစိတ်အပိုင်းနှင့် စာယူ (လ်) (ဇာယူ) မြစ်များ၊ အခြားတဘက်တွင် အနောက် ချင်ဒမ်ရွာ အထက်တူလုန် (တရုန်) အစိတ်အပိုင်းကို ထုတ်ပယ်၍၊ ရောဝတီမြစ်၏ အထက် မြစ်လက်တက်အားလုံး စပ်ကြားရှိ ရေဝေခင်တန်းတလျှောက်၊ မြန်မာ-တရပ် နယ်နိမိတ်အနောက်ဘက်စွန်း ထိသွားသော မျှားကြောင်းဖြစ်သည်။

အပိုင်း ၆။

စာချုပ် ချုပ်သည့် နှစ်ပြည်လောင်တို့သည်၊ တောင်ထိပ်ချွန်းမှ၊ နမ့်ဖါနှင့် နမ့်တင် မြစ်ဆုံသိုင်း၊ နမ့်ခနှင့် နမ့်ယွန်းမြစ်ဆုံမှ၊ နမ့်လနှင့် လန်ချန် (မခေါင်) မြစ်ဆုံရာ နေရာရှိ မြန်မာ-တရပ် နယ်နိမိတ် အရှေ့ တောင်ဘက်စွန်းထိငင်း၊ သွားသောနယ်နိမိတ် အစိတ်အပိုင်းနှစ်ခုကို ရှေးအခါက သတ်မှတ်ပြီးဖြစ်ခဲ့သဖြင့်၊ ၎င်းတို့ကို မြောင်းလဲရန် မလိုဟု အတည်ပြုကြသည်။ နယ်နိမိတ်ကို ဤစာချုပ်တွင် ပူးတွဲပါရှိသည့် မြေပုံ များ၌ ရေးဆွဲဖော်ပြထားသည်။

အပိုင်း ၇။

၁။ ။အပိုင်း ၁ နှင့် ၅ ပါပြဋ္ဌာန်းချက်များနှင့်အညီ၊ တောင်ထိပ်ချွန်းမှ၊ မြန်မာ-တရပ် နယ်နိမိတ် အနောက်စွန်းထိဖြစ်သော နယ်နိမိတ်မျှားကြောင်း အစိတ်အပိုင်းတလျှောက်လုံးကို အောက်ပါအတိုင်း သတ်မှတ်ရမည်။

(၁) တောင်ထိပ်ချွန်း [မုလန်ဘွဲ(မ်)၊ မနန်ဘွဲ(မ်)]မှ၊ မျှားကြောင်းသည်၊ ပြောက်ဘက် အလိုက်၊ ထိုနောက် အရှေ့ထောင်ဘက်နှင့် အရှေ့မြောက်ဘက်အလိုက်၊ တဘက်တွင်၊ တာပိန် (တာယင်ချန်) လွန်ချန်ချန်၊ (ရွေ့လီ) နှင့် နု (သံလွင်) မြစ်၊ အခြားတဘက်တွင် မေခမြစ်စပ်ကြားရှိ ရေဝေခင်တန်း တလျှောက်၊ ရွေ့ချင် (မတီချက်) တောင်ကြားလမ်း၊ ပန်ဝါတောင်ကြားလမ်း၊ တာဆမင်းရှမ်း၊ ဖရဲ (ယေမောလောင်ဂူးချက်) တောင်ကြားလမ်း၊ ချစ်စု (လဂိုး) တောင်ကြားလမ်းများကို ဖြတ်သန်း၍၊ ချူအီးတာဟို (ချူအီးဟိုတာဟို) မြစ်ဖျားထိ သွားသည်။

(၂) ချူအီးတာဟို (ချူအီးဟိုတာဟို) မြစ်ဖျားမှ၊ မျဉ်းကြောင်းသည်၊ အနောက်မြောက်ဘက် အလိုက် ချူအီးတာဟို (ချူအီးဟိုတာဟို) တလျှောက်၊ ထိုမြစ်နှင့် မြောက်ဘက်မှ စီးဝင်လာသော ၎င်း၏ မြစ်လက်တက် တွေဆုံရာနေရာထိသွားသည်။ ထိုမှ မြောက်ဘက်အလိုက် ဤမြစ်လက်တက်တလျှောက်၊ မျဉ်းကြောင်းသည်၊ တဘက်တွင်၊ ဖီမော် (ထန်ကျန်ကျောင်) မြစ်လက်တက်များ၊ အခြားတဘက်တွင်၊ ဝမ်ကယ် (မော်ကိုကျောင်) မြစ်နှင့် ၎င်း၏လက်တက်၊ ချူအီးတာဟို (ချူအီးဟိုတာဟို) စပ်ကြား ရေဝေ ခင်တန်းပေါ်ရှိ အမှတ်နေရာသို့၊ တိုမှ အနောက်ဘက်အလိုက် ဤရေဝေခင်တန်းတလျှောက်၊ (၂၄၂၃ မီတာ၊ ၇၉၅၀ ပေမြင့်သော) မချူလိဝီကို ဖြတ်သန်းပြီးသွားသည်။ ထိုမှ မြောက်ဘက်အလိုက်၊ ဖီမော်ရွာ အနောက်ဘက် ဖီမော် (ထန်ကျန်ကျောင်) မြစ်ကို ဖြတ်သည့်နေရာထိသွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ မြောက်ဘက်အလိုက်၊ ကုန်းတန်းတလျှောက်၊ လတ်ဆန်းဘွဲ့(မ်) ကို ဖြတ်သန်းပြီး၊ ဂန် (ကန်ဟော်) မြစ်ကို ကူး၍ ဝူးချူန် (ဝဆတ်ကျောင်) မြစ်သို့ရောက်သည်။ ထိုမှမျဉ်းကြောင်းသည်၊ အနောက်ဘက်အလိုက်၊ ဝူးချူန်မြစ်တလျှောက်၊ ၎င်းနှင့်ရှောချန် (နော်ချန်ခ) မြစ်ဆုံရာနေရာထိသွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ မြောက်ဘက်အလိုက်၊ ရှောချန် (နော်ချန်ခ) မြစ်ကို ဆန်တက်၍၊ ၎င်းနှင့် တာဖော်ဘယ် (ဖော်ဘယ် ကျောင်) မြစ်ဆုံရာနေရာသို့သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ ကန်ဖန်ရွာမြောက်၊ ယေဘုယျအားဖြင့်၊ အရှေ့ဘက်အလိုက်၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ တဘက်တွင်၊ ရှောဖေတဲ (ဖော်ရှိုကျောင်) မြစ်နှင့် ဝူးချူန် (ဝဆတ်ကျောင်) မြစ်၊ အခြားတဘက်တွင်၊ တာဖော်ဘယ် (ဖော်တယ်ကျောင်) မြစ် စပ်ကြား ရေဝေခင်တန်းတလျှောက်၊ နု (သံလွင်) နှင့် မေခမြစ်များစပ်ကြား ရေဝေခင်တန်းပေါ်ရှိ အမှတ်နေရာထိ သွားသည်။

(၃) နု (သံလွင်) နှင့် မေခမြစ်များစပ်ကြား ရေဝေခင်တန်းပေါ်ရှိ အတက် ဖော်ပြရာပါ အမှတ် နေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ တဘက်တွင်၊ နု (သံလွင်) မြစ်နှင့် အနောက် ချင်ဒန်ရွာ အထက် တူလုန် (တရုန်) မြစ်အစိတ်အပိုင်း၊ အခြားတဘက်တွင်၊ မေခမြစ်စပ်ကြား ရေဝေခင်တန်းတလျှောက်၊ ကိုင်တိုတူ (ဆာဂျန်း) တောင်ကြားလမ်း၊ ဆာလာတောင်ကြားလမ်း၊ မင်းခဲ (နာခဲ) တောင်ကြားလမ်း၊ နီချိုကူ (ဂီဂီဘရာ) တောင်ကြားလမ်း၊ ကော်ချီတရာ တောင်ကြားလမ်း၊ ဂျောင်ဂျစ်လခါးနှင့် မဂူချီ တောင်ကြားလမ်းကို ဖြတ်သန်းသွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ မြောက် ဘက် အလိုက်၊ တိုနောက် ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ အလန်လခါး၊ မဝါလခါး၊ ပန်တိုင်ရမ် [ပုံ (မ်) တန်ရာဇီ]၊ လန်လန်လခါး၊ ခေါ်ရာရာဇီတို့ကို ဖြတ်သန်းပြီးလျှင်၊ တူစယ်ဖုံရာဇီသို့ ဆက်လက်၍ သွားသည်။

(၄) တူစယ်ဖုံရာဇီမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက် မြောက်ဘက်အလိုက်၊ ကုန်းတန်းတလျှောက် (၂၀၉၂ မီတာ) အမြင့်နှင့် (၂၁၄၀ .၃ မီတာ) အမြင့်ကို ဖြတ်သန်း၍၊ အနောက် ချင်ဒန်ရွာ အနောက်ဘက် တူလုန် (တရုန်) မြစ် တောင်ဘက် ကမ်းပေါ်၌ရှိသော အမှတ်နေရာထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ တူလုန် (တရုန်) မြစ်ကို ဖြတ်ကူး၍၊ ၎င်း၏မြောက်ဘက် ကမ်းပေါ်ရှိ၊ ၎င်း၏ လက်တက်နှင့် ဆုံရာနေရာထိ သွားသည်။ ထိုနေရာမှ၊ မျဉ်းကြောင်းသည်၊ အနောက်မြောက်ဘက် အလိုက်၊ ကုန်းတန်းတလျှောက် ကုန်ဒမ်ရာဇီ (လွန်ကောင်ဖန်) ထိ သွားသည်။

(၅) ကုန်ဒမ်ရာဇီ (လွန်ကောင်ဖန်) မှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့်၊ မြောက်ဘက်နှင့် အနောက် မြောက်ဘက်အလိုက်၊ တဘက်တွင်၊ အနောက်ချင်ဒန်ရွာ အထက် တူလုန် (တရုန်) မြစ် အစိတ် အပိုင်း၊ အခြားတဘက်တွင် [အနောက်ချင်ဒန်ရွာ အထက်တူလုန် (တရုန်) မြစ် အစိတ်အပိုင်းကို ထုတ် ပယ်၍]၊ ရောဝတီမြစ်၏ အထက်ပိုင်း လက်တက်များစပ်ကြား ရေဝေခင်တန်းတလျှောက်၊ တာလာ တောင်ကြားလမ်း၊ ဆွန်ယာ (အမန်ဆန်) လခါးကိုဖြတ်သန်း၍၊ ယူလန် တောင်ကြားလမ်းအထိ သွားသည်။

(၆) ယူလန်တောင်ကြားလမ်းမှူးကြောင်းသည်၊ ယေဘုယျအားဖြင့်၊ အနောက်တောင်ဘက် အလိုက်တဘက်တွင်၊ စာယူ(လဲ) (ဇာယူ) မြစ်၊ အခြားတဘက်တွင်၊ ဧရာဝတီမြစ်၏ အထက်ပိုင်း လက် တက်များ စပ်ကြား ရေဝေခင်တန်းတလျှောက်၊ ဂန်လန်လခါးကို မြတ်သန်း၍၊ မြန်မာ-တရပ် နယ်နိမိတ် အနောက်စွန်းထိ သွားသည်။

၂။ ။ အပိုဒ် ၁၊ ၂၊ ၃ နှင့် ၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ၊ တောင်ထိပ်ချွန်းမှ၊ မြန်မာ-တရပ် နယ် နိမိတ်အရှေ့ တောင်စွန်းထိ ဖြစ်သော နယ်နိမိတ်မျဉ်းကြောင်း အစိတ်အပိုင်း တလျှောက်လုံးကို အောက်ပါ အတိုင်း သတ်မှတ်ရမည်။

(၁) တောင်တိပ်ချွန်းမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့်၊ အနောက်တောင်ဘက်အလိုက်၊ တဘက်တွင်၊ တာပိန်မြစ်၏ အထက်ပိုင်း လက်တက်များ၊ မုန်ကားနှင့် တာပချန် (တဘက်ခ) မြစ်၏ အထက်ပိုင်း လက်တက်များ၊ အခြားတဘက်တွင်၊ မေခမြစ်၏ အောက်ပိုင်း လက်တက်များစပ်ကြား ရေဝေ ခင်တန်းတလျှောက်၊ တာယာကို (လုံချန်ချက်) ကို ဖြတ်သန်း၍၊ ထိုပြတ်သန်းသည့်နေရာမှ၊ အနောက် မြောက်ဘက်အလိုက်၊ ရှော့ချွေ (တဘက်ခချက်) တောင်ကြားလမ်းထိ သွားသည်။

(၂) ရှော့ချွေ (တဘက်ခချက်) တောင်ကြားလမ်းမှူးကြောင်းသည်၊ တာပချန် (တဘက်ခ)၊ မုန်ကား အောက်သို့ ဆင်း၍၊ ရှီဇူ (ပက်နွယ်ခ) (ထိုမြစ်၏ မြစ်ညာပိုင်းကို ခတောင်ခမြစ်ဟု ခေါ်သည်) မြစ်ကို ဆန်တက်ပြီးလျှင်၊ ၎င်းမြစ်၏ မြစ်ဖျားခံရာ နေရာထိ သွားသည်။

(၃) ရှီဇူ (ပက်နွယ်ခ) မှ၊ မျဉ်းကြောင်းသည်၊ အနောက်တောင်ဘက်နှင့် အနောက်ဘက်အလိုက်၊ တဘက်တွင်၊ မုန်လိုင်ခ၊ အခြားတဘက်တွင်၊ ပါဂျော်ခ၊ မလိကပြစ်နှင့် နမ့်ရှမ် (နမ့်စန်ခါ) မြစ်စပ်ကြား ရေဝေခင်တန်းတလျှောက်၊ လိုင်ဆာချောင်းဖျားခံရာ နေရာထိ သွားသည်။

(၄) လိုင်ဆာချောင်းဖျားခံရာ နေရာမှ၊ မျဉ်းကြောင်းသည်၊ လိုင်ဆာချောင်းအတိုင်းစုန်ဆင်း၍၊ မုလိုင်ချန် (မူလဲချောင်) နှင့် ဂါရန်ခ (ချေရန်ခ) ကို ဆန်တက်ပြီးလျှင်၊ မပိဇူ (အလောချက်) ကို ပြတ် သန်းလျက်၊ တောင်ဘက်အလိုက်၊ နမ့်ပန်ချင်း (နမ့်ပေါင်ခ) အတိုင်း စုန်ဆင်း၍၊ ၎င်းနှင့် တာပိန်မြစ်ဆုံရာ နေရာထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ အရှေ့ဘက်အလိုက်၊ တာပိန်မြစ်ကို ဆန်တက်၍၊ ကူလီခါ ချောင်းနှင့် တာပိန်မြစ် ဆုံရာ နေရာ အနောက်ဘက်၌၊ တာပိန်မြစ်နှင့် ကုန်းဟန်းငယ်တခုတို့ တွေ့ဆုံရာ အမှတ်နေရာထိ သွားသည်။

(၅) တာပိန်မြစ်နှင့် အထက်ဖော်ဖြရာပါ ကုန်းတန်းငယ်တို့ တွေ့ဆုံရာ အမှတ်နေရာမှ၊ မျဉ်း ကြောင်းသည်၊ တဘက်တွင်၊ ကူလီခါချောင်း၊ ဟူဆာ (နမ့်ဆာခ) မြစ်နှင့် နမ့်ဝန်မြစ်၏ လက်တက်များ အခြားတဘက်တွင်၊ ကူလီခါချောင်းအနောက်ဘက်ရှိ၊ တာပိန်မြစ်၏ လက်တက်များစပ်ကြား ရေဝေခင်တန်း တလျှောက်၊ ပန်ချင်ရှမ် (ပန်တိုင်ရှမ်) ထိ သွားသည်။

(၆) ပန်ချင်ရှမ် (ပန်တိုင်ရှမ်) မှ၊ မျဉ်းကြောင်းသည်၊ တောင်ဘက်အလိုက်၊ ခင်ဒစ်ခါနှင့် တွေ့ ဆုံသည့်အထိ သွားပြီးနောက်၊ ခင်ဒစ်ခါနှင့် နမ့်ဝါခ (ပန်လင်မြစ်) ကို စုန်ဆင်း၍၊ မန်ယွန်ဟိုင်ရွာ အရှေ့ တောင်နှင့် နောင်စာရွာ မြောက်ဘက် နမ့်ဝါခ (ပန်လင်မြစ်) တောင်ဘက် ကမ်းပေါ်၍၊ အမှတ်နေရာထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ မျဉ်းဖြောင့်အတိုင်း၊ အနောက်တောင်ဘက်နှင့် တောင်ဘက်အလိုက်၊ နမ့်ဆာ (နမ့်တင်ခ) မြစ်ထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ နယ်နိမိတ်ကို ယခင်က သတ်မှတ်သည့် အချိန်ကာလ၌ တည်ရှိသော၊ နမ့်ဆာ (နမ့်တင်ခ) မြစ်ကြောင်းကို စုန်ဆင်း၍ ထိုမြစ်နှင့် နမ့်ဝန်မြစ်ဆုံရာ နေရာထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ ထိုအချိန်ကာလ၌ တည်ရှိသည့်၊ နမ့်ဝန်မြစ်ကြောင်းကို စုန်ဆင်း၍၊ ထိုမြစ်ကြောင်းနှင့် ထိုအချိန်ကာလ၌ တည်ရှိသည့် ရွှေလီမြစ်ကြောင်းဆုံရာ နေရာထိ သွားသည်။

(၇) နယ်နိမိတ်ကို ယခင်က သတ်မှတ်သည့် အချိန်ကာလ၌ တည်ရှိသော နမ့်ဝန်မြစ်ကြောင်းနှင့် ရွှေလီမြစ်ကြောင်းဆုံရာ နေရာမှ၊ ရွှေလီမြစ်နှင့် ဝန်းတင် (နမ့်ယန်း) မြစ်ဆုံရာနေရာထိ မျဉ်းကြောင်းသည်။

ဤစာချုပ်တွင် ပူးတွဲပါရှိသော မြေပုံများ၌ ရေးဆွဲဖော်ပြထားသည့် အတိုင်း ဖြစ်စေရမည်။ ထိုမှ မျဉ်းကြောင်းသည်၊ နယ်နိမိတ်ကို ယခင်က သတ်မှတ်သည့်အချိန်ကာလ၌ တည်ရှိသော ဝန်းတင် (နမ့်ယန်း) မြစ်ကြောင်းနှင့် ဝယ်ရှုန်ခကို ဆန်တက်လျက်၊ အနောက်မြောက်သို့ လှည့်ပြီးလျှင်၊ နမ့်ချေခ (နမ့်စယ်) မြစ်၏ လက်တက်တလျောက်၊ ၎င်းနှင့် နမ့်ချေခ (နမ့်စယ်) မြစ်ဆုံရာနေရာထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ အရှေ့ဘက်အလိုက်၊ နမ့်ချေခ (နမ့်စယ်) မြစ်ကို ဆန်တက်၍၊ ချင်းရွှေတောင်ကြားလမ်းကို ဖြတ်သန်းသွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ မုန်းလုံခ နှင့် နယ်နိမိတ်ကို ယခင်က သတ်မှတ်သည့် အချိန်ကာလ၌ တည်ရှိသော မုန်းကို (နမ့်ကိုး) မြစ်ကြောင်း တလျောက်သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ နမ့်ခိုင်နှင့် နမ့်ပန်ဝါ မြစ်များကို ဆန်တက်၍ တောင်ကြားလမ်းတခုကို ဖြတ်သန်းပြီးလျှင်၊ မန်ရှင်း (နမ့်ဖောင်း) [၎င်း၏မြစ်ညာပိုင်းကို နမ့်တပ် (နမ့်လက်) မြစ်ဟုခေါ်သည်] မြစ်တလျောက် ၎င်းနှင့်န (သံလွင်) မြစ်ဆုံရာနေရာထိ သွားသည်။ ထိုမှမျဉ်းကြောင်းသည်၊ အရှေ့ဘက်အလိုက်၊ န (သံလွင်) မြစ်ကိုဆန်တက်၍၊ ၎င်းနှင့် တိကိုင်းကောင် (နမ့်မင်) ချောင်းဆုံရာ နေရာထိသွားသည်။

(၇) န (သံလွင်) မြစ်နှင့် တိကိုင်းကောင် (နမ့်မင်) ချောင်းဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ တောင်ဘက်အလိုက်၊ တိကိုင်းကောင် (နမ့်မင်) ချောင်းတလျောက်၊ ထိုနောက် အနောက်တောင်ဘက် အလိုက်နှင့် တောင်ဘက်အလိုက်၊ တဘက်တွင်၊ မန်းပိန်ဟိုး (နမ့်ပိုင်းမြစ်ညာပိုင်း)၊ အခြားတဘက်တွင်၊ န (သံလွင်) မြစ်၏ လက်တက်များစပ်ကြား ရေဝေခင်တန်း တလျောက်၊ ပေါင်းလေ့ရှမ်းထိ သွားသည်။

(၉) ပေါင်းလေ့ရှမ်းမှ မျဉ်းကြောင်းသည်၊ အရှေ့တောင်ဘက်အလိုက် ဝယောင်ကူချောင်း၊ မိုင်တီး (မိုင်တီဟို) မြစ်တောင်ဘက်ရှိ ကုန်းတမ်း၊ ပန်ချောဟိုနှင့် ရှောလူးချန် (ရှင်ချိုင်ခေါင်) ချောင်း တလျောက်၊ ရှောလူးချန် (ရှင်ချိုင်ခေါင်) ချောင်းဖျားခံရာ နေရာထိ သွားသည်။ အထက်ပါ ချောင်း၏ ချောင်းဖျားခံရာ နေရာမှ နမ့်ဖါနှင့် နမ့်တင်မြစ်ဆုံရာ နေရာထိ မျဉ်းကြောင်းသည်၊ ဤစာချုပ်၌ ပူးတွဲပါရှိသော မြေပုံများတွင် ရေးဆွဲဖော်ပြထားသည့် အတိုင်း ဖြစ်စေရမည်။ ထို့နောက် မျဉ်းကြောင်းသည်၊ အရှေ့ဘက်အလိုက်၊ နမ့်တင်မြစ်ကို လေးကီလိုမီတာ (သုံးမိုင်) ခန့် ဆန်တက်သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ အရှေ့တောင်ဘက်အလိုက်၊ ကူမူတာရှမ် (လွယ်ဆိုင်) အနောက်မြောက်ဘက် တောင်စောင်း တလျောက်၊ ကူမူတာရှမ် (လွယ်ဆိုင်) တောင်ထိပ်ထိသွားသည်။

(၁၀) ကူမူတာရှမ် (လွယ်ဆိုင်) တောင်ထိပ်မှ မျဉ်းကြောင်းသည်၊ အရှေ့တောင်ဘက်အလိုက် ကုန်မင်ဟို (နမ့်လွယ်ဆာ) ၏ လက်တက်တလျောက်၊ ၎င်းနှင့် အရှေ့တောင်ဘက်မှ စီးဝင်လာသော အခြား လက်တက်တို့ ဆုံရာနေရာထိသွားသည်။ လိုမျဉ်းကြောင်းသည်၊ တိုအခြား လက်တက်ကို ဆန်တက်၍၊ မတ်လွတ် (မလွတ်) ရွာ အနောက်မြောက်ဘက်ရှိ အမှတ်နေရာထိ သွားသည်။ ထိုမှမျဉ်းကြောင်းသည်၊ မျဉ်းဖြောင့်အတိုင်း မတ်လွတ် (မလွတ်) ရွာ အနောက်တောင်ဘက်ရှိ အမှတ်နေရာထိသွား၍၊ တဖန် မျဉ်းဖြောင့်အတိုင်း ယုန်ဆိုင် (နမ့်တပ်) မြစ်၏ လက်တက်ကို ကန့်လန့်ဖြတ်ပြီးလျှင်၊ အထက်ဖော်ပြရာပါ မြစ်လက်တက်နှင့် ယုန်ဆိုင် (နမ့်တပ်) မြစ်၏ အခြားလက်တက်တို့ ဆုံရာနေရာအရှေ့ဘက်တွင် တည်ရှိသော ရှိန်ဂျင်ရှန်လိသွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ ယုန်ဆိုင် (နမ့်တပ်) မြစ်၏ အထက်ပါ မြစ်လက်တက် နှစ်ခုစပ်ကြား ရေဝေခင်တန်းတလျောက်၊ အနောက်ဘက်ရှိ လက်တက်တခု၏ မြစ်ဖျားခံရာနေရာထိ သွားသည်။ ထိုနောက် မျဉ်းကြောင်းသည်၊ အနောက်ဘက်နှင့် အနောက် တောင်ဘက်သို့လှည့်၍၊ မုန်းလင်ရှမ်းကုန်းတန်းတလျောက်၊ မုန်းလင်ရှမ်း တောင်ထိပ်ထိသွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ အရှေ့ဘက်နှင့် အရှေ့ တောင်ဘက်အလိုက်၊ နမ့်ပန်းမြစ်တလျောက်၊ ၎င်းနှင့် အနောက်တောင်ဘက်မှ စီးဝင်လာသော ယကောချိုင် (ယာကူဆိုင်) ရွာ အရှေ့မြောက်ဘက်ရှိ လက်တက်တခု တွေ့ဆုံရာနေရာထိ သွားသည်။ ထိုမှမျဉ်းကြောင်းသည်၊ ထိုလက်တက်သို့ အနောက်တောင်ဘက်အတိုင်းဆန်တက်၍၊ ယကောချိုင် (ယာကူဆိုင်) ရွာအရှေ့မြောက်ရှိ အမှတ်နေရာလိသွားသည်။ ထိုအမှတ်နေရာမှ မျဉ်းကြောင်းသည်၊ တောင်ဘက်သို့လှည့်၍၊ ယကောချိုင် (ယာကူဆိုင်) ရွာ အရှေ့ဘက်ရှိ အမှတ်နေရာကို ဖြတ်သန်း

ပြီးလျှင်၊ ယကော့ချိုင် (ယာကူဆိုင်) ရွာ တောင်ဘက်၌ နမ့်ပန်းမြစ်၏ လက်တက်ကိုဖြတ်သည်။ ထိုမှ မျဉ်းကြောင်းသည်၊ အနောက်ဘက်အလိုက်၊ ချောပေါ (တက်လက်နိုး) ရွာအရှေ့ဘက် အနည်းငယ် အကွာတွင် နမ့်အစ်မြစ်ဖျားခံရာနေရာထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ တောင်ဘက်အလိုက်၊ နမ့်အစ်နှင့် နမ့်မူးမြစ်များတလျှောက်သွား၍၊ အရှေ့ဘက်သို့ လှည့်ပြီးလျှင်၊ နမ့်ကွန်လုံနှင့် ခြောက်ကရက် မြစ်များတလျှောက်၊ ခြောက်ကရက်မြစ်အရှေ့မြောက် မြစ်ဖျားခံရာ နေရာထိ သွားသည်။

(၁၁) ခြောက်ကရက်မြစ် အရှေ့မြောက် မြစ်ဖျားခံရာနေရာမှမျဉ်းကြောင်းသည်၊ တောင်ဘက်နှင့် အရှေ့ဘက်အလိုက်၊ တဘက်တွင် နမ့်ကွန်လုံမြစ်၏ အထက်ပိုင်း လက်ကက်များ၊ အခြားတဘက်တွင်၊ ခြောက်ကရက်မြစ်၏ တောင်ပိုင်း လက်တက်များနှင့် နမ့်တင် (နမ့်ထုန်း) မြစ်စပ်ကြား ရေဝေခင်တန်း တလျှောက်၊ အမ်ဖရွာ အနောက်ဘက်ရှိ အမှတ်နေရာထိ သွားသည်။ ထိုမှမျဉ်းကြောင်းသည်၊ အရှေ့ဘက် အလိုက်၊ အမ်ဖရွာ မြောက်ဘက်ရှိ မိတာ ၁၀၀ ကွာသည့် အမှတ်နေရာကိုဖြတ်၍၊ အရှေ့ဘက်အလိုက်၊ အထက်ပေါ်ပြရာပါ ရေဝေခင်တန်းပေါ်ရှိ မြစ်ငယ်တခု မြစ်ဖျားခံရာနေရာထိ သွားသည်။ ထိုမှမျဉ်းကြောင်း သည်၊ အရှေ့ဘက်အလိုက် ကုန်းတန်းတလျှောက်၊ နမ့်တုမ်းမြစ် [၎င်း၏မြစ်ညာပိုင်းကို၊ တာတုန်ဟု ခေါ် သည်] ၏ လက်တက် မြစ်ဖျားခံရာနေရာထိ သွား၍၊ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အလိုက်၊ ထိုမြစ် လက်တက်တလျှောက် သွားပြီးလျှင်၊ ထိုမြစ်လက်တက်နှင့် နမ့်တုမ်းမြစ် [၎င်း၏ မြစ်ညာပိုင်းကို တာတုန်ဟု ခေါ်သည်] သို့ အရှေ့တောင်ဘက်မှ စီးဝင်လာသည့်၊ ၎င်း၏ အခြားလက်တက် တွေ့ဆုံရာနေရာထိ သွား သည်။ ထိုမှ မျဉ်းကြောင်းသည်၊ ဤလက်တက်တလျှောက်၊ နမ့်တုမ်း [၎င်း၏မြစ်ညာပိုင်းကို တာတုန်ဟု ခေါ်သည်] နှင့် လုံတရွာဟို(နမ့်လောင်း)မြစ် စပ်ကြား ရေဝေခင်တန်းပေါ်ရှိ၊ ၎င်းမြစ်ဖျားခံရာ နေရာထိ သွားသည်။ ထို့နောက် မျဉ်းကြောင်းသည်၊ အရှေ့ဘက်အလိုက်၊ ထိုရေဝေခင်တန်းကိုဖြတ်၍၊ လုန်တရွာဟို (နမ့်လောင်း) မြစ်ဖျားခံရာနေရာထိ သွားပြီးလျှင်၊ ထိုမြစ်တလျှောက်၊ ၎င်းနှင့် မြောက်ဘက်မှ စီးဝင် လာသည့်၊ ၎င်း၏လက်တက်တွေ့ဆုံရာနေရာထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ မြောက်ဘက်အလိုက်၊ အထက်ပေါ်ပြရာပါ လက်တက်တလျှောက်၊ ကန်ပီနော် ကုန်းတန်းပေါ်ရှိ အမှတ်နေရာကို ဖြတ်သန်းသွား သည်။ ထိုမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့်၊ အရှေ့ဘက်အလိုက်၊ တောင်ကြားတလျှောက်၊ လုန်တရွာဟို (နမ့်လောင်း) မြစ်လက်တက်၏ လက်တက်နှစ်ခု တွေ့ဆုံရာနေရာကို ဖြတ်သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ အရှေ့မြောက်ဘက်အလိုက်၊ တဘက်တွင်၊ မုန်းတုန်း (နမ့်ထုန်း) ပြစ်၊ အခြား တဘက်တွင်၊ နမ့်မမြစ်စပ်ကြား ရေဝေခင်တန်းအထိ သွား၍ ၁၉၄၁ ၏ မိတာ (၆၃၇၀ ပေ) အမြင့် ရောက် သည့်အထိ သွားသည်။ ထိုမှမျဉ်းကြောင်းသည်၊ အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်မြောက်ဘက် အလိုက်၊ တဘက်တွင်၊ မုန်းထုန်း (နမ့်ထုန်း)၊ လမိုင်း (နမ့်မိုင်းဟို)၊ ဟဲ (ဟဲဟို)၊ ကုရှင်ဟို (နမ့်ခါလမ်) နှင့် နမ့်ခခေါင် (နမ့်ရှင်ဟို) မြစ်များ၊ အခြားတဘက်တွင်၊ နမ့်မမြစ်စပ်ကြား ရေဝေခင်တန်းတလျှောက်၊ လလောရွာ အနောက်မြောက်ဘက် ဤရေဝေခင်တန်းပေါ်ရှိ အမှတ်နေရာထိ သွားသည်။

(၁၂) လလောရွာ အနောက်မြောက်ဘက် အတက်ပေါ်မြရာပါ ရေဝေခင်တန်းပေါ်ရှိ အမှတ် နေရာမှ၊ မျဉ်းကြောင်းသည်၊ နမ့်ခခေါင်မြစ်၏ အနီးဆုံး လက်တက်သို့ စုန်ဆင်း၍၊ တိုမှ၊ ၎င်းနှင့်အနောက် တောင်ဘက်က စီးဝင်လာသော လက်တက်တို့ ဆုံသော နေရာထိ နမ့်ခခေါင်မြစ်ကို စုန်ဆင်းသွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့်၊ အနောက်တောင်ဘက်အလိုက်၊ ထိုလက်တက်ကို ဆန်တက်၍၊ ၂၁၀၀ မိတာ (၇၀၅၂ ပေ) မြင့်သော နေရာ အရှေ့မြောက်ဘက်တွင်ရှိ၍၊ ထိုမြင့်သော နေရာနှင့် အနီးဆုံး ဖြစ်သည့် ထိုမြစ်၏ မြစ်ဖျားခံရာ နေရာထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ အထက်ပေါ်မြရာပါ မြင့် သော နေရာ အရှေ့တောင်ဘက် ၁၅၀ မိတာ (၄၉၂ ပေ) ကွာသော အမှတ်နေရာ၌ ကုန်းတန်းကိုဖြတ်၍၊ တောင်ဘက်အလိုက် လှည့်ပြီးလျှင်၊ အထက်ပေါ်ပြရာပါ အမြင့်ရှိသော နေရာ၌ မြစ်ဖျားခံသည့် နမ့်လုန် (နမ့်စတ်) မြစ်၏ အနီးဆုံး လက်တက် မြစ်ဖျားခံရာ နေရာသို့သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ ဤလက် တက်တလျှောက်၊ ၎င်းနှင့်နမ့်လုန်မြစ်ဆုံရာနေရာထိသွားသည်။ ထိုမှမျဉ်းကြောင်းသည်၊ နမ့်လုန် (နမ့်စတ်)၊

နမ့်စယ်နှင့် နမ့်ခ မြစ်များတလျှောက်၊ နမ့်ခနှင့် နမ့်ယုန်မြစ်ဆုံရာထိ သွားပြီးလျှင်၊ ထိုနေရာမှ နမ့်ယုန်မြစ်ကို ဆန်တက်၍၊ ထိုမြစ်၏ မြစ်ဖျားထိ သွားသည်။

(၁၃) နမ့်ယုန်မြစ်၏ မြစ်ဖျားမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့်၊ အရှေ့တောင်ဘက်အလိုက်၊ နားဝူ (နမ့်ဝန်း) နှင့် နမ့်ပိုင် (နမ့်ဖွဲ့) မြစ်စပ်ကြား ရေဝေခင်တန်းထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့်၊ အရှေ့ဘက်အလိုက် အထက်ပေါ်မြေရာပါ ရေဝေခင်တန်းတလျှောက် သွားပြီးနောက် အရှေ့ဘက်အလိုက်၊ နားဝူ (နမ့်ဝန်း) တလျှောက်၊ ၎င်းနှင့် နမ့်လိုင်မြစ်ဆုံရာ နေရာထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ နားဝူ (နမ့်ဝန်း) နှင့် နမ့်လိုင်မြစ်စပ်ကြား ရေဝေခင်တန်းထိ သွားသည်။ အနီလန်ရှမ် (လွယ်အန်လောင်) ကုန်းတန်းထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ မြောက်ဘက်အလိုက်၊ ထိုကုန်း တန်းတလျှောက်၊ အနီလန်ရှမ် (လွယ်အန်လောင်) ထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ ယေဘုယျ အားဖြင့် အရှေ့ဘက်အလိုက်၊ ကုန်းထန်းတလျှောက် သွား၍၊ နန့်တံချစ် (နမ့်တန်ခက်) မြစ်ကို ဖြတ်ပြီးလျှင် တဘက်တွင်လတင်း (ဟေ့ကျယ်ထိုင်) မြစ်မြောက်ဘက် နမ့်လေ့ (နမ့်လွေ့) မြစ်အနောက်ဘက်ကမ်းပေါ်ရှိ လက်တက်များနှင့် နမ့်လဟို (နမ့်မမြစ်၏ လက်တက်)၊ အခြားတဘက်တွင်၊ လတင်း (ဟေ့ကျယ်ထိုင်) မြစ် တောင်ဘက် နမ့်လေ့ (နမ့်လွေ့) မြစ် အနောက်ဘက် ကမ်းပေါ်ရှိ လက်တက်များ စပ်ကြား ရေဝေခင်ထန်း တလျှောက်၊ ပန်ဆွန်ရှမ် (လွယ်ပန်ဆွန်) ထိ သွားသည်။

(၁၄) ပန်ဆွန်ရှမ် (လွယ်ပန်ဆွန်) ထိပ်မှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့ဘက် အလိုက်၊ လတင်း (ဟေ့ကျယ်ထိုင်) မြစ် နမ့်ထေ့ (နမ့်ထွေ့) မြစ်၊ နယ်နိမိတ်ကို ယခင်က သတ်မှတ်သည့် အချိန်ကာလ၌ တည်ရှိသော နမ့်လီ (နမ့်လော) မြစ်ကြောင်းနှင့် နမ့်ဝူး (နမ့်ပုတ်) မြစ်တလျှောက်၊ နန့်ဝူ ကိုင်နန်ရှမ် (လွယ်ကိုင်နန်း) ၌ နမ့်ဝူး (နမ့်ပုတ်) မြစ်ဖျားခံရာ နေရာသို့ သွားသည်။

(၁၅) နန့်ဝူကိုင်နန်ရှမ် (လွယ်ကိုင်နန်း) ၌ နမ့်ဝူး (နမ့်ပုတ်) မြစ်ဖျားခံရာ နေရာမှ၊ မျဉ်းကြောင်း သည်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ တဘက်တွင် နမ့်လ (နမ့်လတ်) [နမ့်လေ့ (နမ့်လွေ့) မြစ်၏ လက်တက်]၊ နမ့်ပိုင် (နမ့်ဖေ) နှင့် နမ့်ဆီ (နမ့်ဟောက်) မြစ်များ၊ အခြားတဘက်တွင်၊ နမ့်ပင် (နမ့်ဖိုင်)၊ နမ့်မော (နမ့်မောင်း) နှင့် နမ့်ဆီပန်းမြစ်များစပ်ကြား ရေဝေခင်တန်းတလျှောက် ဆန်မင်းပို (လွယ်ဆယ် မုန်း) ထိ သွားသည်။

(၁၆) ဆန်မင်းပို (လွယ်ဆယ်မုန်း) မှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့မြောက် ဘက်အလိုက်၊ နမ့်ထံ မြစ်အနောက်ဘက်ကမ်းပေါ်ရှိ အမှတ်နေရာသို့ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ နမ့်လံမြစ်ကို စုန်ဆင်း၍၊ နမ့်လန်မြစ်တောင်ဘက်ကမ်းပေါ်ရှိ ခြူးနာရှမ် (ကြူးနတ်) တောင်ခြေထိ သွားပြီး နောက်၊ ယေဘုယျအားဖြင့်၊ အရှေ့တောင်ဘက်အလိုက်၊ ဟေ့လင်လန် (ဟေ့မောက်ကျယ်)၊ လတီ (လတစ်)၊ နမ့်မိုင်းဟောက်ကို ဖြတ်သန်းပြီးလျှင်၊ မိုင်နျူတုန် (မိုင်နျူတောင်) ထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ လန်မန်တန်ကို ဖြတ်သန်း၍၊ ဟေ့လချောင်းထိ သွားလျက် ဟေ့လချောင်းအတိုင်း ခြောက်ဘက်သို့ လိုက်ပြီးလျှင်၊ ၎င်းနှင့် နမ့်လံ မြစ်ဆုံရာ နေရာထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ အရှေ့ဘက်နှင့် တောင်ဘက်အလိုက်၊ နမ့်လံ၊ နမ့်ခါ (နမ့်စယ်)၊ မြစ်များနှင့် နမ့်ချိုင် (ဟေ့စတ်) ချောင်းတလျှောက်၊ လွယ်လင် တိဖရှမ် (လွယ်လင်တိဖ) ထိ သွားသည်။ ထိုနောက် မျဉ်း ကြောင်းသည်၊ နမ့်မုတ် (နမ့်မိုင်) နမ့်ဟန်နှင့် နမ့်တာမြစ်များတလျှောက်၊ ရှင်ကန်လီရှမ် (လွယ်မတ်ဟင် ကောင်) ထိ သွားသည်။

(၁၇) ရှင်ကန်လီရှမ် (လွယ်မတ်ဟင်ကောင်) မှ၊ မျဉ်းကြောင်းသည်၊ အရှေ့ဘက်အလိုက်၊ က ဘက်တွင်၊ နမ့်နွေင့် ၎င်း၏ အထက်ပိုင်း လက်တက်များ၊ အခြားတဘက်တွင် နမ့်လွယ်မြစ် [၎င်း၏ လက် တက် နမ့်ဟယ်မြစ်အပါအဝင်] စပ်ကြား ရေဝေခင်တန်းတလျှောက်၊ ကောင်းပိုင်နွဲ့ရှမ် (ကောင်းပိုင်နွဲ့) ထိ သွားသည်။

(၁၈) ကောင်းပိုင်နွဲ့ရှမ် (ကောင်းပိုင်နွဲ့) ထိပ်မ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့်၊ အရှေ့မြောက်ဘက် အလိုက်၊ ဟေ့လိုင် (နမ့်လုတ်) မြစ်နှင့် နယ်နိမိတ်ကို ယခင်က သတ်မှတ်သည့် အချိန် ကာလ၌ တည်ရှိသော နမ့်လုတ်မြစ်ကြောင်းတလျှောက်၊ နမ့်လုတ်နှင့် လန်ချန် (မဲခေါင်) မြစ်ဆုံရာ နေရာထိရှိ သွားသည်။ ထိုမျဉ်းကြောင်းသည်၊ လန်ချန် (မဲခေါင်) မြစ်ကိုစုံဆင်၍၊ နမ့်လုတ်နှင့် လန်ချန် (မဲခေါင်) မြစ်ဆုံရာနေရာရှိ မြန်မာ-တရုတ် နယ်နိမိတ် မျဉ်းကြောင်း အရှေ့တောင်ဘက်စွန်းထိ သွားသည်။

၃။ ။ ဤအပိုဒ်တွင် ဖော်ပြထားသည့်၊ နှစ်မြည်ထောင် နယ်နိမိတ် မျဉ်းကြောင်းတလျှောက်လုံးနှင့် ပူးတွဲ မြေတိုင်းတာမှု ဆောင်ရွက်ရာဝယ် နှစ်ဦး နှစ်ဘက်က စိုက်ထူခဲ့သော နယ်နိမိတ် ယာယီ မှတ်တိုင်များ၏ တည်ရာဌာနကို ဤစာချုပ်တွင် ပူးတွဲပါရှိသော နယ်နိမိတ်တစ်ခုလုံး ဖော်ပြသည့် ၁/၂၅၀,၀၀၀ မြေပုံများ တွင်၎င်း၊ အချို့ဒေသများနှင့် သက်ဆိုင်သည့် ၁/၅၀,၀၀၀ မြေပုံများတွင်၎င်း၊ ဖော်ပြထားသည်။

အပိုဒ် ၈။

မြစ်အလိုက်နယ်နိမိတ်သွားရာ နေရာတိုင်းတွင်၊ ရေကြောင်းသွားလာမှု မပြုလုပ်နိုင်သော မြစ်ဖြစ်လျှင်၊ အလယ်ရေကြော မျဉ်းကြောင်းမှာ၊ နယ်နိမိတ်ဖြစ်ရမည်ဟူ၍၎င်း၊ ရေကြောင်းသွားလာမှု ပြုလုပ်နိုင်သော မြစ်ဖြစ်လျှင်၊ ရေကြောင်းသွားလာမှု ပြုလုပ်ရာ အဓိက ရေကြောင်း (အနက်ဆုံးရေကြောင်း) ၏ အလယ် ဗဟိုမျဉ်းကြောင်းမှာ၊ နယ်နိမိတ်ဖြစ်ရမည်ဟူ၍၎င်း၊ စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင်တို့ သဘောတူ ကြသည်။ နယ်နိမိတ် အမြစ်သတ်မှတ်ထားသည့် မြစ်၏ ရေကြောင်း ပြောင်းလဲသွားလျှင်၊ နှစ်ပြည်ထောင် အခြားသဘောတူညီချက် မရှိပါက၊ နှစ်မြည်ထောင် နယ်နိမိတ် မျဉ်းကြောင်းမှာ မမြောင်းလဲဘဲ တည်ရှိမြဲ တည်ရှိစေရမည်။

အပိုဒ် ၉။

စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင်တို့သည်၊ အောက်ပါအတိုင်း သဘောတူကြသည်—

(၁) ဤစာချုပ် စတင် အာဏာတည်သည့်အခါ၊ အပိုဒ် ၂ အရ ပြည်ထောင်စု ပြန်မာနိုင်ငံတော်သို့ လွှဲပြောင်းပေးရမည့် မိုင်းမော ကြိမ်ဒေသသည်၊ မြည်ထောင်စု ပြန်မာနိုင်ငံတော်ပိုင် နယ်မြေ ဖြစ်လာစေ ရမည်။

(၂) အပိုဒ် ၁ အရ တရုတ်ပြည်သို့ ပြန်ထည်ပေးအပ်ရမည့် ဖီမော်၊ ဂေါ်လန်နှင့် ကန်ဖန် ဒေသကို ၎င်း၊ အပိုဒ် ၂ အရ တရုတ်ပြည်သို့ လွှဲပြောင်းပေးရမည့် ပန်ဟုန်းနှင့် ပန်လောလူမျိုးများ အုပ်ချုပ်သော ဒေသများကို၎င်း၊ ဤစာချုပ် စတင် အာဏာတည်ပြီးနောက် လေးလအတွင်း ပြန်မာအစိုးရက တရုတ် အစိုးရသို့ လွှဲအပ်ရမည်။

(၃) အပိုဒ် ၃ အရ ပြင်ဆင်ညှိနှိုင်းရမည့် ဒေသများကို၊ စာချုပ်ဝင် တပြည်ထောင်အစိုးရက၊ စာချုပ်ဝင် အခြား တပြည်ထောင်အစိုးရသို့၊ ဤစာချုပ် စတင် အာဏာတည်ပြီးနောက် လေးလအတွင်း လွှဲအပ်ရမည်။

အပိုဒ် ၁၀။

ဤစာချုပ်ကို လက်မှတ်ရေးထိုးပြီးသည့်နောက်တွင်၊ ၁၉၆၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့၌၊ နှစ်ပြည်ထောင်စပ်ကြား နယ်နိမိတ်ပြဿနာနှင့် စပ်လျဉ်းသည့် နှစ်ပြည်ထောင်တို့ ချုပ်ဆိုကြသော သဘော တူ စာချုပ်အရ၊ ဖွဲ့စည်းထားသည့် ပြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲကော်မတီသည်၊ နှစ်ပြည်ထောင်စပ်ကြား နယ်နိမိတ်မျဉ်းကြောင်းနှင့် သက်ဆိုင်သော လိုအပ်သည့် ပြေတိုင်းတာမှုများကို ဆက်လက် ပြုလုပ်ရန်၎င်း၊

နယ်နိမိတ် မှတ်တိုင် အသစ်များ စိုက်ထူရန်နှင့်၊ မှတ်တိုင်ဟောင်းများကို စမ်းသပ်ကြည့်ရှုရန်၊ ပြုပြင်ရန်နှင့် အသစ်ပြုပြင် စီမံရန်နှင့်၊ ဆောင်ရွက်ကြရမည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ပြီးသည့်အခါ၊ ထိုနယ်နိမိတ် မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်များ တည်ရာဌာန ဖော်ပြသည့် အသေးစိတ် မြေပုံများကို ပူးတွဲလျက်၊ နယ်နိမိတ် မျဉ်းကြောင်း တလျှောက်လုံးနှင့် နယ်နိမိတ်မှတ်တိုင်အားလုံး၏ တည်ရာဌာန အသေးစိတ် ဖော်ပြချက် ပါရှိသော စာချုပ်တစ်ရပ်ကို ရေးဆွဲရမည်။ အထက်ဖော်ပြရာပါ စာချုပ်ကို၊ နှစ်ပြည့်ထောင် အစိုးရတို့က ချုပ်ဆိုပြီးသည့်အခါ၊ ထိုစာချုပ်သည်၊ ဤစာချုပ်၏ တွဲဘက်စာချုပ် ပြစ်စေရမည်။ ဤစာချုပ်နှင့် ပူးတွဲထားသည့် မြေပုံများအစား၊ အသေးစိတ်မြေပုံများကို ထည့်သွင်းရမည်။

အထက်ဖော်ပြရာပါ ထိုစာချုပ်ကို ချုပ်ဆိုပြီးသည့်အခါ၊ မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲကော်မီတီ၏ လုပ်ငန်းဆောင်တာများ ဆုံးခမ်းထိုင် ရောက်ရမည်။ ထို့ပြင် နှစ်ပြည့်ထောင်စပ်ကြား နယ်နိမိတ် မြသနာနှင့် စပ်လျဉ်း၍၊ ၁၉၆၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နှစ်ပြည့်ထောင်တို့ ချုပ်ဆိုကြသော သဘောတူစာချုပ် အာဏာတည်ခြင်းမှ ရပ်စဲရမည်။

အပိုဒ် ၁၁။

စာချုပ် ချုပ်ဆိုသည့် နှစ်ပြည့်ထောင်တို့သည်၊ နှစ်ပြည့်ထောင်နယ်နိမိတ် နည်းလမ်းတကျ သတ်မှတ်ပြီးသည့်နောက်၊ နယ်နိမိတ်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု တစ်ခုခု ပေါ်ပေါက်လာလျှင်၊ တို့အငြင်းပွားမှုကို၊ နှစ်ပြည့်ထောင်တို့ မိတ်ဝတ်မပျက် နှီးနှောတိုင်ပင်၍ ဖြေရှင်းရန် သဘောတူကြသည်။

အပိုဒ် ၁၂။

ဤစာချုပ်ကို နှစ်ပြည့်ထောင်တို့က လက်ခံအတည်ပြုရမည့်ဖြစ်၊ လက်ခံအတည်ပြုသည့် စာချွန်တော်များကိုလည်း၊ ရန်ကုန်မြို့တွင် ဆောလျင်နိုင်သမျှ ဆောလျင်စွာ အဖြန်အလှန် ကမ်းလှမ်းရမည်။

ဤစာချုပ်သည်၊ လက်ခံအတည်ပြုသည့် စာချွန်တော်များ အဖြန်အလှန် ကမ်းလှမ်းသည့် နေ့ရက်တွင် စထင် အာဏာ တည်စေရမည်။

ဤစာချုပ် စတင် အာဏာတည်သည့်အခါ၊ နှစ်ပြည့်ထောင်စပ်ကြား နယ်နိမိတ်ဆိုင်ရာ နှစ်ဦးနှစ်ဘက် ချုပ်ဆိုသည့် ၁၉၆၀ မြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့စွဲပါ သဘောတူ စာချုပ်နှင့် စပ်လျဉ်းသည့် ဤစာချုပ် အပိုဒ် ၁၀ တွင် အခြားနည်း ပြဋ္ဌာန်းထားသည်မှတစ်ပါး၊ နှစ်ပြည့်ထောင်စပ်ကြား နယ်နိမိတ်နှင့် သက်ဆိုင်သည့် ယခင်စာချုပ် အားလုံး၊ အပြန်အလှန် ပေးစာအားလုံးနှင့် အခြား စာချုပ် စာတမ်းများအားလုံးသည် ဆက်လက် အာဏာ မတည်စေရ။

၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်၊ ပီကင်းမြို့၌၊ မြန်မာဘာသာဖြင့်၎င်း၊ တရုတ်ဘာသာဖြင့်၎င်း၊ အင်္ဂလိပ်ဘာသာဖြင့်၎င်း၊ စာချုပ်မူရင်းနှစ်စောင် ပြုလုပ်ချုပ်ဆိုကြ၍၊ ထိုသုံးဘာသာစာချုပ် မူရင်းအားလုံးသည်၊ တူညီသော မူရင်းများဖြစ်ကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏
အာဏာကုန်လွှဲအပ်ထားသည့်ကိုယ်စားလှယ်။
(ပုံ) ဦးနု

တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်၏
အာဏာကုန်လွှဲအပ်ထားသည့်ကိုယ်စားလှယ်။
(ပုံ) ချူအင်လိုင်

[CHINESE TEXT — TEXTE CHINOIS]

緬甸聯邦和中華人民共和國 邊界條約

緬甸聯邦總統和中華人民共和國主席，

一致認為，兩國間久懸未決的邊界問題，是歷史上遺留下來的問題；在兩國先後取得獨立以後，兩國之間傳統的友好睦鄰關係獲得了新的发展；1954年兩國總理共同倡議了不同社會制度的國家和平共處的五項原則，作為兩國關係的指導原則，更大大促進了兩國的友好關係，並且為兩國邊界問題的解決創造了條件；

滿意地看到，緬甸聯邦歷屆政府和中華人民共和國政府根據和平共處的五項原則，友好協商，互諒互讓，克服了種種困難，終於順利地全面地解決了兩國邊界問題；

雙方堅信，兩國間全部邊界的正式劃定，並且成為一條和平友好的邊界，不僅是緬中兩國友好關係進一步發展的里程碑，而且也是對維護亞洲和世界和平的重大貢獻；

為此，雙方決定在1960年1月28日奈溫總理和周恩來總理簽訂的關於兩國邊界問題協定的基礎上，締結本條約，並各派全權代表如下：

緬甸聯邦總統特派總理吳努；

中華人民共和國主席特派國務院總理周恩來。

雙方全權代表互相校閱全權證書認為妥善後，議定下列各條：

第 一 条

根据尊重主权和領土完整的原則和友好互讓的精神，緬甸联邦同意把屬於中国的片馬、古浪、崗房地区（面积約为 153 平方公里，59 平方英里，如附图所标明）归还中国，中华人民共和国同意按照 1941 年 6 月 18 日中英两国政府換文来划定从南帕河和南定河汇合处到南卡江和南永河汇合处的一段边界，但是本条約第二条和第三条規定的調整除外。

第 二 条

鉴于緬中两国的平等友好关系，双方决定废除緬甸对屬於中国的猛卯三角地（南碗指定区）所保持的“承租”关系。考虑到緬甸方面的实际需要，中国方面同意把这个地区（面积約为 220 平方公里，85 平方英里，如附图所标明）移交給緬甸，成为緬甸联邦領土的一部分。作为交換，同时为了照顧历史关系和部落的完整，緬甸方面同意把按照 1941 年 6 月 18 日中英两国政府換文的規定屬於緬甸的班洪、班老部落轄区（面积約为 189 平方公里，73 平方英里，如附图所标明）划归中国，成为中国領土的一部分。

第 三 条

为了便于双方各自的行政管理，照顧当地居民的部落关系和生产、生活上的需要，双方同意对 1941 年 6 月 18 日中英两国政府換文划定的界綫中的一小段，作一些公平合理的調整，把永和寨和龙乃寨划归中国，把羊柏寨、班孔寨、班弄寨和班歪寨划归緬甸，使这些騎綫村寨不再被边界綫所分割。

第 四 条

中国政府根据一貫反对外国特权和尊重其他国家主权的政策，

声明放棄1941年6月13日中英两国政府換文規定的、中国参加經營緬甸燧房矿产企业的权利。

第五 条

締約双方同意，从尖高山到緬中边界西端終点的一段边界，除片馬、古浪、尚房地区以外，按照传统的习惯綫定界，也就是从尖高山起，沿着以太平江、瑞丽江、怒江、西靖丹以上的独龙江为一方、恩梅开江为另一方的分水岭向北，直到在西靖丹以西独龙江南岸的一点，由此跨过独龙江，然后繼續沿着以西靖丹以上的独龙江和察隅河为一方和除西靖丹以上的独龙江以外的全部伊洛瓦底江上游支系为另一方的分水岭，直到緬中边界西端終点为止。

第六 条

締約双方确认，从尖高山到南帕河和南定河汇合处以及从南卡江和南永河汇合处到緬中边界东南端終点南腊河和瀾滄江(湄公河)汇合处的两段边界，过去已經划定，无需加以更改，界綫如本条約附图所标明。

第七 条

一、根据本条約第一条和第五条的規定，从尖高山到緬中边界西端終点的一段边界綫的位置如下：

(1) 从尖高山(木浪凸)起，界綫沿着以太平江(大盈江)、龙川江(瑞丽江)、怒江(薩尔温江)为一方、恩梅开江为另一方的分水岭向北轉东南再向东北行，經過水城山口(馬赤伊車特山口)、班瓦山口、大沙明山、派賴山口(耶冒隆古基特山口)、茨竹山口(拉桂山口)，到楚衣大河(楚衣和大河)源头。

(2) 从楚衣大河源头起，界綫沿楚衣大河西北行，到該河和

从北面流来的該河一支流的汇合处，即沿該支流北行，到以片馬河（唐恰因河）的支流为一方，王克河（莫庫河）及其支流楚衣大河为另一方的分水岭上的一点，轉沿該分水岭西行，經馬赤洛瓦辰（2423公尺，7950英尺），再轉北到片馬寨以西穿过片馬河，沿山脊北行，經魯克桑坂山并穿过干河（康好河）到吳中河（瓦索考河），然后沿吳中河西行到該河和小江（瑙漳卡河）汇合处，再溯小江北上，到該江和大巴底河（保德河）汇合处。从此，界綫經過崗房寨以北，大体向东再向东南，沿着以小巴底河（泡西河）、吳中河为一方、大巴底河为另一方的分水岭，直到怒江和恩梅开江分水岭上的一点。

(3) 从怒江和恩梅开江分水岭上的上述一点起，界綫沿着以怒江、西靖丹以上的独龙江为一方、恩梅开江为另一方的分水岭大体向北，經過加俄都山口（沙燕山口）、沙拉山口、鳴克山口（納开山口）、泥自谷山口（吉吉薩拉山口）、考赤薩拉山口、琮吉山口、麻古赤山口后，再向北大体轉西行，經阿弄山口、麦瓦山口、邦唐山（邦唐拉孜）、容朗山口、柯拉拉孜，到土色邦拉孜。

(4) 从土色邦拉孜起，界綫沿山脊大体西北行，經2892公尺高地和2140.3公尺高地，到西靖丹以西独龙江南岸的一点，由此跨过独龙江，到独龙江和它的北边一支流的汇合处，然后沿山脊向西北，到扛丹拉孜（龙戛旁）。

(5) 从扛丹拉孜起，界綫沿着以西靖丹以上的独龙江为一方和伊洛瓦底江上游支系（不包括西靖丹以上的独龙江）为另一方的分水岭大体向北再西北行，經過薩拉山口、聰惹山口（阿曼三山口）到宇朗山口。

(6) 从宇期山口起，界綫沿着以察隅河为一方和伊洛瓦底江上游支系为另一方的分水岭大体向西南行，經過貢拉山口到緬中边界西端終点。

二、根据本条約第一条、第二条、第三条和第六条的規定，从尖高山到緬中边界东南端終点的一段边界綫的位置如下：

(1) 从尖高山起，界綫沿着以太平江上游支系、勐戛河、大巴江上游支系为一方、恩梅开江下游支系为另一方的分水岭大体向西南，經大了口(隴率克特)，轉西北到小雀了口(大巴枯克特)。

(2) 从小雀了口起，界綫順大巴江、勐戛河，再溯石竹河(巴乃卡，上游名卡同卡)，到石竹河源头。

(3) 从石竹河源头起，界綫沿着以勐来河为一方、巴密卡河、瑪琍卡河、南山河为另一方的分水岭向西南轉西，到拉沙河源头。

(4) 从拉沙河源头起，界綫順拉沙河、溯穆雷江和羯羊河(既陽江)，經馬脖子(阿路克特)，順南奔江南下，到南奔江和太平江汇合处，再溯太平江东行，到太平江和枯利河汇合处以西的小山梁和太平江相遇处。

(5) 从太平江和上述小山梁相遇处起，界綫沿着以枯利河、戶撒河(南撒河)、南碗河的支流为一方、枯利河以西的太平江支流为另一方的分水岭到邦千山(板凳山)。

(6) 从邦千山起，界綫向南接金跌河，然后順該河和南洼河(兵岭河)，到曼允海寨东南、弄沙寨以北南洼河南岸一点，然后以直綫向西南，轉南行，到南洒河(曼丁河)，从此順过去划定界綫时南洒河的河道到該河和南碗河汇合处，再順当时南碗河的河道到該河道和当时瑞丽江的河道汇合处。

(7) 从过去划定界线时南碗河和瑞丽江的河道汇合处到瑞丽江和碗町河(南阳河)汇合处, 界线的位置如本条约附图所示。从此, 界线溯过去划定界线时碗町河的河道和街上河, 然后转西北沿南遮河(南色河)一支流到和南遮河汇合处, 从此溯南遮河东行, 经青树丫口, 再沿勐龙河和过去划定界线时勐古河(南戈河)的河道, 溯南开河和南邦瓦河, 经一丫口, 然后沿曼辛河〔南棒河, 上游名南跌河(南勒普河)〕, 到和怒江汇合处, 从此溯怒江东行直到和地界沟(南捫河)相遇处。

(8) 从怒江和地界沟相遇处起, 界线向南沿地界沟而行, 然后沿以勐棒河(南朋河上游)为一方、怒江的支流为另一方的分水岭向西南转南到炮楼山。

(9) 从炮楼山起, 界线向东南沿瓦密沟、麦地河南面的坡岭板桥河和小鹿场河(新寨沟)而行, 直到小鹿场河的源头。从该河的源头直到南帕河和南定河汇合处, 界线的位置如本条约附图所示。然后, 界线溯南定河东行约四公里(约三英里)后, 即向东南沿公母大山(来兴山)西北山坡到公母大山山顶。

(10) 从公母大山山顶起, 界线向东南沿恭勐河(南涝沙河)一支流, 到和从东南流来的另一支流汇合处, 再溯后一支流到马落寨西北的一点。从此, 界线以直线到马落寨西南一点, 再以直线穿过云兴河(南大河)的一条支流, 到上述支流和云兴河另一支流汇合处以东的仙人山, 然后再沿云兴河上述两条支流的分水岭而行, 到其中西面支流的源头, 再沿勐林山脊向西转西南, 到勐林山山顶。从此, 界线沿南板河向东转东南行, 到该河和从西南流来的在垭口寨东北面的一支流汇合处, 溯该支流西南行, 到垭口寨东北

一点，从此轉南，經過埡口寨以东的一点，穿过埡口寨南面的南板河一支流，即折向西行，到招保寨（达克萊諾）稍东的南衣河源头。从此，界綫沿南衣河、南模河南行，再轉东沿南滾河、巧克河而行，到巧克河的东北源头。

(11) 从巧克河的东北源头起，界綫沿着以南滾河上游支系为一方、巧克河的南面支流和南丁河（南屯河）为另一方的分水岭向南轉东而行，到羊柏寨西側一点，向东經過羊柏寨以北100公尺处，再向东直到一小河在上述分水岭上的源头，然后沿山脊东行到勐董河（南董河，上游名大董河）一支流的源头，再沿該支流向东轉东北行到和勐董河另一从东南流来的支流的汇合处，从此沿該支流到勐董河和龙达小河（南浪河）之間的分水岭上的該支流源头。然后界綫向东穿过分水岭到龙达小河的源头，再沿該河而行，到該河和从北面流来的支流汇合处，再沿該支流向北，然后穿过崗冥脑山脊上的一点，沿一河谷大体东行，穿过龙达小河一支流的两个分支流的汇合处，轉向东北，到以勐董河为一方、南馬河为另一方的分水岭，直到1941.8公尺（6370英尺）高地。从此，界綫沿着以勐董河、腊勐河（南勐河）、黑河、庫杏河（南卡藍河）、南卡鎬河（南項河）为一方、南馬河为另一方的分水岭，向东轉南再轉西北，直到来劳寨西北該分水岭上的一点。

(12) 从来劳寨西北上述分水岭上的一点起，界綫順最近的南卡鎬河支流而下，然后順南卡鎬河到其和从西南流来的支流的汇合处，再溯該支流大体向西南，到該支流在2180公尺（7152英尺）高地东北、离該高地最近的源头，然后在上述高地东南150公尺（492英尺）处穿过山脊，轉南到发源于上述高地最近的南弄河（南洒克

河)一支流的源头,然后沿該支流到和南弄河汇合处,再沿南弄河、南锡河、南卡江,到南卡江和南永河汇合处,再溯南永河而上,到其源头。

(13)从南永河源头起,界綫向东南到納烏河和南配河(南亚河)的分水岭,再沿該分水岭大体向东,繼沿納烏河,到和南来河的汇合处,再沿納烏河和南来河的分水岭而行,到昂朗山(洛昂朗)山脊,向北沿山脊到昂朗山山頂,再大体向东沿山脊穿过南洞基克河,然后沿着以拉定河(会缺台河)以北的南奎河西岸的支流和南腊河(南馬河的支流)为一方、拉定河以南的南奎河西岸的支流为另一方的分水岭而行,到邦順山(洛邦順)山頂。

(14)从邦順山山頂起,界綫大体向东沿着拉定河、南奎河、过去划定界綫时南乐河的河道、南臥河(南卜河),到南臥改乃山(洛外南)上的南臥河源头。

(15)从南臥改乃山上的南臥河源头起,界綫大体向东沿着以南腊河(南奎河的支流)、南派河、南西河(南霍河)为一方、南品河、南卯河、南西板河为另一方的分水岭而行,到三面坡(洛三勤)。

(16)从三面坡起,界綫大体向东北,到南览河西岸的一点,然后順該河而下,到南览河南岸的鳩那山脚,再大体东南行,經過灰令亮(灰莫秋)、拉地、南孟号,到麦牛栋,再大体向东北行,穿过龙曼当,到灰腊小河,再沿該河向北行,到該河和南览河汇合处。然后,界綫向东轉南沿南览河、南桔河(南舍河)、南甲河(同洒河),到奎連底法山。然后界綫沿南摩特河(南麦河)、南

洞河、南达河，到悻崗垒山（馬行拱山）。

(17) 从悻崗垒山起，界綫向东沿着以南阿河及其上游支系为一方、南洛河（包括其支流南黑河）为另一方的分水岭而行，直到广变乃山頂。

(18) 从广变乃山頂起，界綫大体向东北沿同勒河（南勒河）、过去划定界綫时南阿河的河道而行，到南阿河和瀾滄江（湄公河）汇合处，即順瀾滄江而下，直到緬中边界东南端終点南腊河和瀾滄江汇合处止。

三、本条所述的两国全部边界綫以及双方在联合勘察时所樹立的临时分界标志的位置，标明在本条约所附的二十五万分之一的全綫图和某些地区的五万分之一的地图上。

第 八 条

締約双方同意，凡是以河流为界的地段，不能通航的河流以河道中心綫为界，能够通航的河流以主要航道（水流最深处）的中心綫为界；如果界河改道，除双方另有协议外，两国的边界綫維持不变。

第 九 条

締約双方同意：

一、本条约第二条所規定应该移交给緬甸的猛卯三角地，在本条约生效后，即成为緬甸联邦的領土。

二、本条约第一条所規定应该归还中国的片馬、¹古浪、崗房地区和本条约第二条所規定应该划归中国的班洪、班老轄区，在本条约生效

后四個月內，由緬甸政府移交給中國政府。

三、本條約第三條所規定的調整地區，在本條約生效後四個月內，分別由締約一方政府移交給另一方政府。

第十條

在本條約簽訂後，根據1960年1月28日雙方關於兩國邊界問題的協定成立的緬中邊界聯合委員會，將繼續對兩國的邊界綫進行必要的勘察，樹立新界桩和訂修、改造舊界桩，然後草擬一項議定書，詳細載明整個邊界綫的走向和全部界桩的位置，並且附入標明界綫和界桩位置的詳圖。上述議定書經兩國政府簽訂後，即成為本條約的附件，該項詳圖將代替本條約的附圖。

在上述議定書簽訂後，緬中邊界聯合委員會的任務即告終止，1960年1月28日雙方關於兩國邊界問題的協定即行失效。

第十一條

締約雙方同意，在兩國邊界正式划定後，如果發生任何邊界爭議，應由雙方友好協商解決。

第十二條

本條約須經批准，批准書應盡速在仰光互換。

本條約自互換批准書之日起生效。

在本條約生效後，除1960年1月28日雙方關於兩國邊界問題的協定在本條約第十條中另有規定外，過去一切有關兩國邊界的條約、換文和有關文件即行失效。

本条約于 1960 年 10 月 1 日在北京簽訂，共兩分，每分都用緬文、中文和英文寫成，三種文本具有同等效力。

緬甸聯邦全權代表

中華人民共和國全權代表

吳 努

周 恩 來

(簽字)

(簽字)

BOUNDARY TREATY¹ BETWEEN THE UNION OF BURMA AND THE PEOPLE'S REPUBLIC OF CHINA

The President of the Union of Burma and the Chairman of the People's Republic of China,

Being of the agreed opinion that the long outstanding question of the boundary between the two countries is a question inherited from history, that since the two countries successively won independence, the traditional friendly and good-neighbourly relations between the two countries have undergone a new development, and the fact that the Prime Ministers of the two countries jointly initiated in 1954 the Five Principles of Peaceful Coexistence among nations with different social systems as principles guiding relations between the two countries has all the more greatly promoted the friendly relations between the two countries and has created conditions for the settlement of the question of the boundary between the two countries;

Noting with satisfaction that the successive Governments of the Union of Burma and the Government of the People's Republic of China, conducting friendly consultation and showing mutual understanding and mutual accommodation in accordance with the Five Principles of Peaceful Coexistence, have overcome various difficulties, and have eventually reached a successful and overall settlement of the question of the boundary between the two countries; and

Firmly believing that the formal delimitation of the entire boundary between the two countries and its emergence as a boundary of peace and friendship not only represent a milestone in the further development of the friendly relations between Burma and China, but also constitute an important contribution to the safeguarding of Asian and world peace;

Have resolved for this purpose to conclude the present Treaty on the basis of the Agreement on the Question of the Boundary Between the Two Countries signed by Prime Minister Ne Win and Premier Chou En-lai on January 28, 1960, and appointed their respective plenipotentiaries as follows:

U Nu, Prime Minister, for the President of the Union of Burma, and

Chou En-lai, Premier of the State Council, for the Chairman of the People's Republic of China,

Who, having mutually examined their full powers and found them in good and due form, have agreed upon the following:

Article I. In accordance with the principle of respect for sovereignty and territorial integrity and in the spirit of friendship and mutual accommodation, the Union of Burma agrees to return to China the area of Hpimaw, Gawlum and Kangfang (measuring about 153 square kilometres, 59 square miles, and as indicated in the attached map)² which belongs to China; and the People's Republic of China agrees to delimit the section of the boundary from the junction

¹ Came into force on 4 January 1961 by the exchange of the instruments of ratification, which took place at Rangoon, in accordance with article XII.

² See insert in a pocket at the end of this volume.

of the Nam Hpa and the Nam Ting Rivers to the junction of the Nam Hka and the Nam Yung Rivers in accordance with the notes exchanged between the Chinese and the British Governments on June 18, 1941,¹ with the exception of the adjustments provided for in Articles II and III of the present Treaty.

Article II. In view of the relations of equality and friendship between Burma and China, the two Parties decide to abrogate the "perpetual lease" by Burma of the Meng-Mao Triangular area (Namwan Assigned Tract) which belongs to China. Taking into account the practical needs of the Burmese side, the Chinese side agrees to turn over this area (measuring about 220 square kilometres, 85 square miles, and as indicated in the attached map)² to Burma to become part of the territory of the Union of Burma. In exchange, and having regard for the historical ties and the integrity of the tribes, the Burmese side agrees to turn over to China to become part of Chinese territory the areas (measuring about 189 square kilometres, 73 square miles, and as indicated in the attached map) under the jurisdiction of the Panhung and Panlao tribes, which belong to Burma according to the provision in the notes exchanged between the Chinese and the British Governments on June 18, 1941.

Article III. For the convenience of administration by each side and having regard for the intratribal relationship and production and livelihood needs of the local inhabitants, the two Parties agree to make fair and reasonable adjustments to a small section of the boundary line as defined in the notes exchanged between the Chinese and the British Governments on June 18, 1941, by including in China Yawng Hok and Lungnai Villages and including in Burma Umhpa, Pan Kung, Pan Nawng and Pan Wai Villages, so that these boundary-line-intersected villages will no longer be intersected by the boundary line.

Article IV. The Chinese Government, in line with its consistent policy of opposing foreign prerogatives and respecting the sovereignty of other countries, renounces China's right of participation in mining enterprises at Lufang of Burma as provided in the notes exchanged between the Chinese and the British Governments on June 18, 1941.

Article V. The Contracting Parties agree that the section of the boundary from the High Conical Peak to the western extremity of the Sino-Burmese boundary, with the exception of the area of Hpimaw, Gawlum and Kangfang, shall be fixed along the traditional customary line, i.e., from the High Conical Peak northwards along the watershed between the Taping, the Shweli and the Nu Rivers and the section of the Tulung (Taron) River above Western Chingdam Village on the one hand and the Nmai Hka River on the other, to a point on the south bank of the Tulung (Taron) River west of Western Chingdam Village, thence across the Tulung (Taron) River and then further along the watershed between the section of the Tulung (Taron) River above Western Chingdam Village and the Tsayul (Zayul) River on the one hand and all the upper tributaries of the Irrawaddy River excluding the section of the Tulung (Taron) River above Western Chingdam Village on the other, to the western extremity of the Sino-Burmese boundary.

Article VI. The Contracting Parties affirm that the two sections of the boundary from the High Conical Peak to the junction of the Nam Hpa and the

¹ United Nations, *Treaty Series*, vol. 10, p. 227.

² See insert in a pocket at the end of this volume.

Nam Ting Rivers and from the junction of the Nam Hka and the Nam Yung Rivers to the southeastern extremity of the Sino-Burmese boundary at the junction of the Nam La and the Lanchang (Mekong) Rivers were already delimited in the past and require no change, the boundary being as delineated in the maps attached to the present Treaty.

Article VII. 1. In accordance with the provisions of Articles I and V of the present Treaty, the alignment of the section of the boundary line from the High Conical Peak to the western extremity of the Sino-Burmese boundary shall be as follows:

(1) From the High Conical Peak (Mu-Lang Pum, Manang Pum) the line runs northwards, then southeastwards and then northeastwards along the watershed between the Taping River (Ta Ying Chiang), the Lung Chuan Chiang (Shweli) and the Nu (Salween) River on the one hand and the Nmai Hka River on the other, passing through Shuei Cheng (Machyi Chet) Pass, Panwa Pass, Tasamin Shan, Hpare (Yemawlaunggu Hkyet) Pass and Chitsu (Lagwi) Pass to the source of the Chu-i Ta Ho (Chu-iho Ta Ho).

(2) From the source of the Chu-i Ta Ho (Chu-iho Ta Ho) the line runs northwestwards along the Chu-i Ta Ho (Chu-iho Ta Ho) to its junction with its tributary flowing in from the north, thence northwards along this tributary to a point on the watershed between the tributaries of the Hpimaw (Htangkyam Kyaung) River on the one hand and the Wang Ke (Moku Kyaung) River and its tributary, the Chu-i Ta Ho (Chu-iho Ta Ho), on the other, thence westwards along this watershed, passing through Ma Chu Lo Waddy (height 2423 metres, 7950 feet), thence northwards till it crosses the Hpimaw (Htangkyam Kyaung) River west of Hpimaw Village; thence northwards along the ridge, passing through Luksang Bum and crossing the Gan (Kang Hao) River to reach the Wu Chung (Wasok Kyaung) River; thence westwards along the Wu Chung (Wasok Kyaung) River to its junction with the Hsiao Chiang (Ngawchang Hka) River; thence northwards up the Hsiao Chiang (Ngawchang Hka) River to its junction with the Ta Hpawte (Hpawte Kyaung) River. Thence the line runs north of Kangfang Village generally eastwards and then southeastwards along the watershed between the Hsiao Hpawte (Hpawshi Kyaung) River and the Wu Chung (Wasok Kyaung) River on the one hand and the Ta Hpawte (Hpawte Kyaung) River on the other, to a point on the watershed between the Nu (Salween) and the Nmai Hka Rivers.

(3) From the above-mentioned point on the watershed between the Nu (Salween) and the Nmai Hka Rivers, the line runs generally northwards along the watershed between the Nu (Salween) River and the section of the Tulung (Taron) River above Western Chingdam Village on the one hand and the Nmai Hka River on the other, passing through Kia Ngo Tu (Sajyang) Pass, Sala Pass, Ming Ke (Nahke) Pass, Ni Chi Ku (Gi Gi Thara) Pass, Kawchi Thara Pass, Jongit L'ka and Maguchi Pass; thence the line continues to run northwards and then generally westwards, passing through Alang L'ka, Mawa L'ka, Pang Tang Shan (Pumtang Razi), Lonlang L'ka, Hkora Razi to Tusehpong Razi.

(4) From Tusehpong Razi, the line runs generally northwestwards along the ridge, passing through height 2892 metres and height 1240.3 metres, to a point on the south bank of the Tulung (Taron) River west of Western Chingdam Village. Thence it crosses the Tulung (Taron) River to its junction with its

tributary on its northern bank, and thence northwestwards along the ridge to Kundam Razi (Lungawng Hpong).

(5) From Kundam Razi (Lungawng Hpong) the line runs generally northwards and northwestwards along the watershed between the section of the Tulung (Taron) River above Western Chingdam Village on the one hand, and the upper tributaries of the Irrawaddy River [excluding the section of the Tulung (Taron) River above Western Chingdam Village] on the other, passing through Thala Pass, Sungya (Amansan) L'ka to Yulang Pass.

(6) From Yulang Pass the line runs generally southwestwards along the watershed between the Tsayul (Zayul) River on the one hand and the upper tributaries of the Irrawaddy River on the other, passing through Gamlang L'ka to the western extremity of the Sino-Burmese boundary.

2. In accordance with the provisions of Articles I, II, III and VI of the present Treaty, the alignment of the section of the boundary line from the High Conical Peak to the south-eastern extremity of the Sino-Burmese boundary shall be as follows:

(1) From the High Conical Peak, the line runs generally southwestwards along the watershed between the upper tributaries of the Taping River, the Mong Ka Hka and the upper tributaries of the Ta Pa Chiang (Tabak Hka) Rivers on the one hand and the lower tributaries of the Nmai Hka River on the other passing through Ta Ya Kou (Lunghkyen Hkyet), and thence northwestwards to Hsiao Chueh Pass (Tabak-Hku Hkyet).

(2) From Hsiao Chueh Pass (Tabak-Hku Hkyet), the line runs down the Ta Pa Chiang (Tabak Hka), the Mong Ka Hka and up the Shih Tzu (Paknoi Hka) River (the upper stretch of which is known as the Hkatong Hka River) to its source.

(3) From the source of the Shih Tzu (Paknoi Hka) River the line runs southwestwards and then westwards along the watershed between the Monglai Hka on the one hand and the Pajao Hka, the Ma Li Ka River and the Nan Shan (Namsang Hka) River on the other, to the source of the Laisa Stream.

(4) From the source of the Laisa Stream, the line runs down the Laisa Stream and up the Mu Lei Chiang (Mole Chaung) and the Ga Yang Hka (Cheyang Hka), passing through Ma Po Tzu (A-law-Hkyet), and then runs southwards down the Nan Pen Chiang (Nampaung Hka) to its junction with the Taping River; thence eastwards up the Taping River to the point where the Taping River meets a small ridge west of the junction of the Kuli Hka Stream with the Taping River.

(5) From the point where the Taping River meets the above-mentioned small ridge, the line runs along the watershed between the Kuli Hka Stream, the Husa (Namsa Hka) River and the tributaries of the Namwan River on the one hand and the tributaries of the Taping River west of the Kuli Hka Stream on the other, up to Pang Chien Shan (Pan Teng Shan).

(6) From Pang Chien Shan (Pan Teng Shan), the line runs southwards to join the Kindit Hka, then down the Kindit Hka and the Nam Wa Hka (Pang Ling River) to a point on the south bank of the Nam Wa Hka (Pang Ling River) southeast of Man Yung Hai Village and north of Nawng Sa Village, thence in a straight line southwestwards and then southwards to the Nan Sali

(Manting Hka) River; then it runs down the course of the Nan Sah (Manting Hka) River as at the time when the boundary was demarcated in the past, to its junction with the Namwan River, thence down the course of the Namwan River as it was at that time, to its junction with the course of the Shweli River as it was at that time.

(7) From the junction of the courses of the Namwan River and the Shweli River as at the time when the boundary was demarcated in the past, to the junction of the Shweli and the Wanting (Nam Yang) Rivers, the location of the line shall be as delineated on the maps attached to the present Treaty. Thence the line runs up the course of the Wanting (Nam Yang) River as at the time when the boundary was demarcated in the past, and the Weishang Hka, then turns northwestwards along a tributary of the Nam Che Hka (Nam Hse) River to its junction with the Nam Che Hka (Nam Hse) River, thence eastwards up the Nam Che Hka (Nam Hse) River, passing through Ching Shu Pass, and thence along the Monglong Hka and the course of the Mong Ko (Nam Ko) River as at the time when the boundary was demarcated in the past, thence up the Nam Hkai and the Nam Pang Wa Rivers, passing through a pass, and then along the Man Hsing (Nam Hpawn) River [whose upper stretch is known as the Nam Tep (Nam Lep) River] to its junction with the Nu (Salween) River, thence eastwards up the Nu (Salween) River to its junction with the Ti Kai Kou (Nan Men) Stream.

(8) From the junction of the Nu (Salween) River with the Ti Kai Kou (Nan Men) Stream, the line runs southwards along the Ti Kai Kou (Nan Men) Stream, then southwestwards then southwards along the watershed between the Meng Peng Ho (the upper stretch of the Nam Peng River) on the one hand and the tributaries of the Nu (Salween) River on the other, up to Pao Lou Shan.

(9) From Pao Lou Shan, the line runs southeastwards along the Wa Yao Kou Stream, the ridge south of the Mai Ti (Mai Ti Ho) River, the Pan Chiao Ho and the Hsiao Lu Chang (Hsin Chai Kou) Stream up to the source of the Hsiao Lu Chang (Hsin Chai Kou) Stream. From the source of the above stream to the junction of the Nam Hpa and the Nam Ting Rivers, the location of the line shall be as delineated on the maps attached to the present Treaty. The line then runs eastwards for about four kilometres (about three miles) up the Nam Ting River and thence southeastwards along the northwest slope of Kummuta Shan (Loi Hseng) to the top of Kummuta Shan (Loi Hseng).

(10) From the top of Kummuta Shan (Loi Hseng), the line runs southeastwards along a tributary of the Kung Meng Ho (Nam Loi-hsa) River to its junction with another tributary flowing in from the southeast; thence up the latter tributary to a point northwest of Maklawt (Ma-Law) Village. Thence, the line runs in a straight line to a point southwest of Maklawt (Ma-Law) Village, and again in a straight line across a tributary of the Yun Hsing (Nam Tap) River to Shien Jen Shan, located east of the junction of the above-mentioned tributary with another tributary of the Yun Hsing (Nam Tap) River; thence along the watershed between the above two tributaries of the Yun Hsing (Nam Tap) River to the source of the one to the west and then turns westwards and southwestwards along the Mong Ling Shan ridge, up to the top of Mong Ling Shan. Thence it runs eastwards and southeastwards along the Nam Pan River to its junction with a tributary, northeast of Yakaw Chai (Ya Kou Sai) Village, which flows in

from the southwest; thence in a south-westerly direction up that tributary, to a point northeast of Yakaw Chai (Ya Kou Sai) Village, from where it turns southwards passing through a point east of Yakaw Chai (Ya Kou Sai) Village, and crosses a tributary of the Nam Pan River south of Yakaw Chai (Ya Kou Sai) Village, thence westwards to the source of the Nam It River a little east of Chao Pao (Taklyet No) Village. Thence the line runs southwards along the Nam It and the Nam Mu Rivers, and then turns eastwards along the Nam Kunglong and the Chawk Hkrak Rivers to the northeast source of the Chawk Hkrak River.

(11) From the northeast source of the Chawk Hkrak River, the line runs southwards and eastwards along the watershed between the upper tributaries of the Nam Kunglong River on the one hand and the southern tributaries of the Chawk Hkrak River and the Nan Tin (Nam Htung) River on the other, to a point on the west side of Umhpa Village. Thence it runs eastwards passing a point 100 metres north of Umhpa Village, and then eastwards up to the source of a small river on the above-mentioned watershed; thence along the ridge eastwards to the source of a tributary of the Mongtum (Nam Tum) River (the upper stretch of which is called the Ta Tung River), which it follows in an easterly and north-easterly direction to its junction with another tributary of the Mongtum (Nam Tum) River flowing in from the southeast; thence it follows this tributary to its source on the watershed between the Mongtum (Nam Tum) and the Lung Ta Hsiao Ho (Nam Lawng) Rivers. It then crosses the watershed in an easterly direction to the source of the Lung Ta Hsiao Ho (Nam Lawng) River which it follows to its junction with its tributary flowing in from the north, thence in a northerly direction along the above-mentioned tributary, passing through a point on the Kanpinau Ridge, thence generally eastwards along a valley, crossing the junction of two subtributaries of a tributary of the Lung Ta Hsiao Ho (Nam Lawng) River, then northeastwards to the watershed between the Mongtum (Nam Tum) River on the one hand, and the Nam Ma River on the other, until it reaches height 1941.8 metres (6373 feet). Thence the line runs eastwards, then southwards and then northwestwards along the watershed between the Mongtum (Nam Tum), the La Meng (Nam Meng Ho), the He (He Ho), the Ku Hsing Ho (Nam Hka Lam) and the Nam Hka Hkao (Nam Hsiang Ho) Rivers on the one hand and the Nam Ma River on the other, up to a point on this watershed northwest of La Law Village.

(12) From the point on the above-mentioned watershed northwest of La Law Village, the line runs down the nearest tributary of the Nam Hka Hkao River and thence down the Nam Hka Hkao River to its junction with a tributary flowing in from the southwest. Thence the line runs generally southwestwards up that tributary to its source, which is northeast of and nearest to height 2180 metres (7152 feet). Thence it crosses the ridge at a point 150 metres (492 feet) southeast of the above-mentioned height and then turns southwards to the source of the nearest tributary of the Nam Lung (Nam Sak) River, rising at the above-mentioned height. Thence it runs along this tributary to its junction with the Nam Lung (Nam Sak) River, from where it proceeds along the Nam Lung (Nam Sak), the Nam Hse and the Nam Hka Rivers to the junction of the Nam Hka and the Nam Yung Rivers, and thence up the Nam Yung River to its source.

(13) From the source of the Nam Yung River the line runs in a south-easterly direction to the watershed between the Na Wu (Nam Wong) and the Nam Pei (Nam Hpe) Rivers; thence generally eastwards along the abovementioned watershed, and then eastwards along the Na Wu (Nam Wong) River, which it follows to its junction with the Nan Lai (Nam Lai) River, thence along the watershed between the Na Wu (Nam Wong) and the Nan Lai (Nam Lai) Rivers to the Anglang Shan (Loi Ang Lawng) ridge; thence northwards along the ridge to the top of Anglang Shan (Loi Ang Lawng), thence generally eastwards along the ridge, crosses the Nam Tung Chik (Nam Tonghkek) River and then follows the watershed between the tributaries on the west bank of the Nam Lei (Nam Lwe) River at the north of the La Ting (Hwe-kye-tai) River and the Nan La Ho [a tributary of the Nan Ma (Nam Ma) River] on the one hand and the tributaries on the west bank of the Nam Lei (Nam Lwe) River at the south of the La Ting (Hwe-kye-tai) River on the other, up to the top of Pang Shun Shan (Loi Pang Hsun).

(14) From the top of Pang Shun Shan (Loi Pang Hsun) the line runs generally eastwards along the La Ting (Hwe-kye-tai) River, the Nam Lei (Nam Lwe) River, the course of the Nan Lo (Nam Law) Stream as at the time when the boundary was demarcated in the past, and the Nan Wo (Nambok) River to the source of the Nan Wo (Nambok) River at Nan Wo Kai Nan Shan (Loi Kwainang).

(15) From the source of the Nan Wo (Nambok) River at Nan Wo Kai Nan Shan (Loi Kwainang) the line runs generally eastwards along the watershed between the Nan La (Nam Lak) [a tributary of the Nam Lei (Nam Lwe) River], the Nan Pai (Nam Hpe) and the Nan Hsi (Nam Hok) Rivers on the one hand and the Nan Ping (Nam Hpen), the Nan Mau (Nam Mawng) and the Nan Hsi Pang (Nam Hsi Pang) Rivers on the other, up to San Min Po (Loi Hsammong).

(16) From San Min Po (Loi Hsammong) the line runs in a general north-easterly direction to a point on the west bank of the Nam Lam River. Thence it descends the Nam Lam River to the foot of Chiu Na Shan (Kyu-nak) on the south bank of the Nam Lam River and then runs in a general south-easterly direction passing through Hue Ling Lang (Hwe Mawk-hkio), La Ti (La Tip), Nan Meng Hao (Nam-mong Hau) to Mai Niu Tung (Mai Niu-tawng); thence the line runs in a general north-easterly direction passing through Lung Man Tang (Long-man-tang) to the Hui La (Hwe-La) Stream, which it follows northwards to its junction with the Nam Lam River. Thence the line runs eastwards and southwards along the Nam Lam, the Nan Chih (Nam Se) Rivers and the Nam Chia (Hwe Sak) Stream, to Lei Len Ti Fa Shan (Loi Len Ti Hpa). The line then follows the Nam Mot (Nan Mai), the Nan Tung (Nam Tung) and the Nam Ta Rivers to Hsing Kang Lei Shan (Loi Makhin kawng).

(17) From Hsing Kang Lei Shan (Loi Makhin-kawng) the line runs eastwards along the watershed between the Ngam Nga River and its upper tributaries on the one hand and the Nam Loi River (including its tributary the Nam He River) on the other, to the top of Kwang Pien Nei Shan (Kwang Peknoi).

(18) From the top of Kwang Pien Nei Shan (Kwang Peknoi) the line runs generally northeastwards along the Hue Le (Nam Luk) River and the course of the Nam Nga River as at the time when the boundary was demarcated in the past, to the junction of the Nam Nga and the Lanchang (Mekong) Rivers;

thence down the Lanchang (Mekong) River up to the southeastern extremity of the Sino-Burmese boundary line at the junction of the Nam La and the Lanchang (Mekong) Rivers.

3. The alignment of the entire boundary line between the two countries described in this Article and the location of the temporary boundary marks erected by both sides during joint survey are shown on the 1/250,000 maps indicating the entire boundary and on the 1/50,000 maps of certain areas, which are attached to the present Treaty.

Article VIII. The Contracting Parties agree that wherever the boundary follows a river, the midstream line shall be the boundary in the case of an unnavigable river, and the middle line of the main navigational channel (the deepest watercourse) shall be the boundary in the case of a navigable river. In case the boundary river changes its course, the boundary line between the two countries shall remain unchanged in the absence of other agreements between the two sides.

Article IX. The Contracting Parties agree that:

1. Upon the coming into force of the present Treaty, the Meng-Mao Triangular Area to be turned over to Burma under Article II of the present Treaty shall become territory of the Union of Burma;

2. The area of Hpimaw, Gawlum and Kangfang to be returned to China under Article I of the present Treaty and the areas under the jurisdiction of the Panhung and Panlao tribes to be turned over to China under Article II shall be handed over by the Burmese Government to the Chinese Government within four months after the present Treaty comes into force;

3. The areas to be adjusted under Article III of the present Treaty shall be handed over respectively by the Government of one Contracting Party to that of the other within four months after the present Treaty comes into force.

Article X. After the signing of the present Treaty, the Burmese-Chinese Joint Boundary Committee constituted in pursuance of the Agreement between the two Parties on the Question of the Boundary Between the Two Countries of January 28, 1960, shall continue to carry out necessary surveys of the boundary line between the two countries, to set up new boundary markers and to examine, repair and remould old boundary markers, and shall then draft a protocol¹ setting forth in detail the alignment of the entire boundary line and the location of all the boundary markers, with detailed maps² attached showing the boundary line and the location of the boundary markers. The above-mentioned protocol, upon being concluded by the Governments of the two countries, shall become an annex to the present Treaty and the detailed maps shall replace the maps attached to the present Treaty.

Upon the conclusion of the above-mentioned protocol, the tasks of the Burmese-Chinese Joint Boundary Committee shall be terminated, and the Agreement between the two Parties on the Question of the Boundary Between the Two Countries of January 28, 1960 shall cease to be in force.

Article XI. The Contracting Parties agree that any dispute concerning the boundary, which may arise after the formal delimitation of the boundary

¹ See p. 162 of this volume and United Nations, *Treaty Series*, vol. 1011.

² *Ibid.*, vols. 1012 and 1013.

between the two countries shall be settled by the two sides through friendly consultations.

Article XII. The present Treaty is subject to ratification and the instruments of ratification will be exchanged in Rangoon as soon as possible.

The present Treaty shall come into force on the day of the exchange of the instruments of ratification.

Upon the coming into force of the present Treaty, all past treaties, exchanged notes and other documents relating to the boundary between the two countries shall be no longer in force, except as otherwise provided in Article X of the present Treaty with regard to the Agreement between the two Parties on the Question of the Boundary Between the Two Countries of January 28, 1960.

DONE in duplicate in Peking on October 1, 1960, in the Burmese, Chinese and English languages, all three texts being equally authentic.

Plenipotentiary
of the Union of Burma:

U NU

Plenipotentiary
of the People's Republic
of China:

CHOU EN-LAI

EXCHANGE OF NOTES CONSTITUTING AN AGREEMENT¹
BETWEEN THE UNION OF BURMA AND THE PEOPLE'S
REPUBLIC OF CHINA ANNEXED TO THE BOUNDARY
TREATY OF 1 OCTOBER 1960²

I

[CHINESE TEXT — TEXTE CHINOIS]

緬甸聯邦總理吳努閣下：

在中華人民共和國和緬甸聯邦邊界條約的談判過程中，我們雙方曾就下列各項問題達成了諒解，現在我謹代表中華人民共和國政府確認如下：

一、根據中緬邊界條約第一條、第二條和第三條的規定由一方移交給另一方的地區的居民，在各該地區移交給另一方以後，應該被確認為該地區所屬一方的公民，如果該地區的居民中有人不願意隨地區轉移到另一方，可以在條約生效後一年內聲明選擇原來一方的國籍，並可在兩年以內遷入原來一方的境內居住。上述居民遷移時，其動產可以攜帶出境，不動產可以折價出讓。

二、雙方根據互相尊重主權和領土完整的原則，並且為了便於各自的行政管理和避免雙方邊民間的糾紛，以利于促進兩國邊民友好和睦關係的發展，一致認為中緬邊境地區現存的和因這次劃界及調整騎線村寨而產生的過界耕地問題，應該予以解決。為此，確定原則如下：

¹ Came into force on 4 January 1961, the date of entry into force of the Boundary Treaty of 1 October 1960,* in accordance with the provisions of the said notes.

* See p. 135 of this volume.

² See p. 135 of this volume.

(1) 双方保证本国边民今后不再在对方境内发展新的过界耕种关系，并不得恢复已经放棄耕种或經營的过耕土地。

(2) 对于边民过界耕地现象，双方政府应采取措施在条约生效后三年内逐步加以消除。

(3) 双方边民在以上规定的期间内继续过界耕地时，应遵守耕地所在国的法令。

(4) 为了执行上述协议，双方地方官员可以根据情况需要举行会晤，协商解决有关问题。会晤的程序由两国政府商定。

三、为了促进双方在边境地区的友好关系，两国的地方官员将根据需要举行会晤，以解决双方边境上发生的地方性的问题。

上述各点在获得閣下的确认后，本照会和您的复照即成为中华人民共和国政府和緬甸联邦政府之间的协议，同中緬边界条约同时生效。

順致最崇高的敬意。

中华人民共和国国务院总理



1960年10月1日于北京

[AUTHENTICATED ENGLISH TRANSLATION —
TRADUCTION ANGLAISE AUTHENTIFIÉE]

Peking, October 1, 1960

Your Excellency Mr. Prime Minister,

During the negotiations for the Boundary Treaty between the People's Republic of China and the Union of Burma, our two Parties have reached an understanding on points which I now have the honour, on behalf of the Government of the People's Republic of China, to confirm as follows:

1. The inhabitants of the areas to be handed over by one side to the other in pursuance of the provisions of Articles I, II and III of the Sino-Burmese Boundary Treaty shall, after the handing over of the areas, be definitely considered citizens of the side to which the areas belong. Any inhabitants of these areas who do not wish to be transferred to the other side along with the areas may within one year of the coming into force of the Treaty, declare their choice of the nationality of the original side and may, within two years, move into the territory of the original side. When moving, the movables of the above-mentioned inhabitants may be taken out of the country and their real estates transferred in return for payments.

2. In accordance with the principle of mutual respect for sovereignty and territorial integrity, and in order to facilitate administration by each side and to avoid disputes between the border inhabitants of the two sides, so as to facilitate the promotion of the development of friendly and amicable relations between the border inhabitants of the two countries, the two sides are of the agreed opinion that the question of the cultivation of trans-frontier lands, which exists now in the Sino-Burmese border areas and may arise from the present delimitation of the boundary and adjustment of boundary-line-intersected villages, should be settled. For this purpose, the following principles are defined:

- (1) Each side shall see to it that no new cases of trans-frontier cultivation of lands shall be allowed for its border inhabitants, nor the cultivation or management of trans-frontier cultivation lands, which has been given up, shall be resumed in the territory of the other side.
- (2) Both Governments shall adopt measures to eliminate step by step within three years of the coming into force of the Treaty the situation of the cultivation of trans-frontier lands by border inhabitants.
- (3) Border inhabitants of each side, while continuing to cultivate trans-frontier lands within the above prescribed period, shall observe the laws and regulations of the country in which the lands are situated.
- (4) To implement the above-mentioned agreements, local officials of the two sides may hold meetings as required by the circumstances to settle related questions through consultation. Procedures for the meetings shall be discussed and determined by the Governments of the two countries.

3. With a view to promoting friendly relations between the two sides in the border areas, local officials of the two countries shall hold meetings as required to settle questions of a local nature which may arise in the border areas of the two sides.

If the above points receive Your Excellency's confirmation, the present note and your reply shall form an agreement between the Government of the People's Republic of China and the Government of the Union of Burma and shall come into effect at the same time as the Sino-Burmese Boundary Treaty.

I avail myself of this opportunity to express to Your Excellency the assurances of my highest consideration.

[Signed]

CHOU EN-LAI

Premier of the State Council
of the People's Republic of China

His Excellency U Nu
Prime Minister of the Union of Burma
Peking

II

[BURMESE TEXT — TEXTE BIRMAN]

ပီကင်းမြို့၊ ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်။

ဝန်ကြီးချုပ်ခင်ဗျား၊

အောက်တွင် ဖော်ပြသည့်အတိုင်း ပါရှိသော၊ ယနေ့ ရက်စွဲပါ ဝန်ကြီးချုပ်၏ စာကို ရရှိပါကြောင်း။

“ တရုတ်ပြည်သူ့ သမတနိုင်ငံတော်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် နယ်နိမိတ် စာချုပ် ချုပ်ဆိုရန် စေ့စပ်နေစဉ်အတွင်း၊ ကျွန်ုပ်တို့ နှစ်ပြည်ထောင်တို့သည်၊ အောက်ပါ အချက်အလက်များနှင့် စပ်လျဉ်း၍၊ နားလည်မှု ရရှိကြပါသည်။ ထိုအချက်အလက်များကို တရုတ်ပြည်သူ့ သမတ နိုင်ငံတော် အစိုးရကိုယ်စား၊ ကျွန်ုပ်က အောက်ပါအတိုင်း ယခုအတည်ပြုအပ်ပါသည်။

၁။ ။ တရုတ်-မြန်မာ နယ်နိမိတ်စာချုပ် အပိုဒ် ၁၊ ၂ နှင့် ၃ ပါပြဋ္ဌာန်းချက်များနှင့် အညီ၊ တဘက်မှ တဘက်သို့ လွှဲအပ်ရမည့် ဒေသများ၌ နေထိုင်သူတို့သည်၊ ထိုဒေသများ လွှဲအပ်ပေးပြီးသည့် နောက်တွင်၊ ထိုဒေသများကို ပိုင်ဆိုင်သော ဘက်၏ နိုင်ငံသားဖြစ်ကြသည်ဟု အတိအကျ ယူဆရမည်။ အခြားတဘက်သို့ လွှဲအပ်ရမည့် ဒေသများနှင့် အတူပြောင်းရွှေ့၍ မသွားလိုကြ သည့်၊ ထိုဒေသများတွင် နေထိုင်သူများသည်၊ အဆိုပါစာချုပ် စတင်အာဏာတည်ပြီးနောက်၊ တနှစ်အတွင်း၊ မိမိနှင့် မူလသက်ဆိုင်သည့်နိုင်ငံ၏နိုင်ငံသားအဖြစ် ရွေးချယ်ကြောင်းကို အတိ အလင်းကျေညာနိုင်သည့်ပြင်၊ နှစ်နှစ်အတွင်း မူလသက်ဆိုင်သည့် နိုင်ငံပိုင် နယ်မြေအတွင်းသို့ ပြောင်းရွှေ့သွားနိုင်သည်။ ယင်းသို့ ပြောင်းရွှေ့သွားသောအခါ၊ အထက်တွင် ဖော်ပြထား သူတို့၏ ရွေးပြောင်းနိုင်သည့်ပစ္စည်းများကို ထိုနယ်မြေ မြင်ပသို့ ယူဆောင်သွားနိုင်၍၊ မရွေး ပြောင်းနိုင်သည့် ပစ္စည်းများကို အဘိုးစားနားဖြင့် လွှဲပြောင်း ရောင်းချနိုင်သည်။

၂။ ။ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော်ပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို အချင်းချင်း ရိုသေ လေးစားရန် လိုက်နာ ကျင့်သုံးသည့် ဝါဒစည်းမျဉ်းနှင့် အညီ၊ ထို့ပြင် နှစ်ပြည်ထောင် နယ်ခြား တွင် နေထိုင်သူတို့ အချင်းချင်း ခင်မင် ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံရေး တိုးတက် ကောင်း မွန်လာအောင် အလွယ်တကူ အားပေး စီမံသောငှါ၊ တဘက် တဘက်စီ အုပ်ချုပ်ရေး လွယ်ကူ စေရန်နှင့် နှစ်ဘက်လုံးနှင့် သက်ဆိုင်သည့် နယ်ခြားတွင် နေထိုင်သူတို့ တဦးနှင့် တဦး အပြင်း ပွားမှုများ မဖြစ်ပေါ်စေရန် နယ်ခြား ကျော်လွန်၍ မြေများစိုက်ပျိုး လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်း သည့်၊ တရုတ်- မြန်မာနယ်ခြား ဒေသတွင် ယခုလက်ရှိ ပြဿနာကို၎င်း၊ ဤနယ်နိမိတ် သတ်မှတ် ခြင်းနှင့် နယ်နိမိတ် မျဉ်းကြောင်း ပြတ်သန်းရာ ရွာများ ပြင်ဆင်ညှိနှိုင်းခြင်းမှ ပေါ်ပေါက် လာနိုင်သည့် ပြဿနာကို၎င်း၊ ဖြေရှင်းသင့်သည်ဟု နှစ်ဘက်လုံး သဘောတူ ယူဆကြပါသည်။ ဤကိစ္စ အလို့ငှါ အောက်ပါ မူများကို သတ်မှတ်ထားပါသည်။

(၁) စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင် အသီးသီးက၊ မိမိတို့ဆိုင်ရာ နယ်ခြား ဒေသတွင် နေထိုင်သူများအား၊ နယ်ခြားကျော်လွန်၍ မြေများအသစ်စိုက်ပျိုး လုပ်ကိုင်ခြင်းကို ခွင့်မပြုစေရန်၎င်း၊ စွန့်လွှတ်ပြီးဖြစ်သော ထဘက်နယ်ခြားရှိ လယ်ယာခြေများကို၊ အခြားပြည်ထောင်ပိုင် နယ်မြေ အတွင်း ထိုသူများက ပြန်လည်စိုက်ပျိုး လုပ်ကိုင်ခြင်း၊ သို့တည်းမဟုတ် စီမံခန့်ခွဲခြင်း မပြုလုပ်ကြစေရန်၎င်း ဂရုစိုက်ကြရမည်။

- (၂) နှစ်ပြည်ထောင် အစိုးရတို့သည်၊ နယ်ခြား ဒေသတွင် နေထိုင်သူတို့ နယ်ခြား ကျော်လွန်၍ မြေယာများ စိုက်ပျိုးလျက် ရှိသည့် အခြေ အနေမျိုး တဖြည်းဖြည်း ပပျောက်စေခြင်းငှါ၊ ထိုစာချုပ် စတင် အာဏာတည်ပြီးနောက်၊ သုံးနှစ်အတွင်း အစီအရင်များ ပြုလုပ်ရမည်။
- (၃) တဘက် တဘက်စီရှိ နယ်ခြားဒေသတွင် နေထိုင်သူတို့သည်၊ အထက်တွင် သတ်မှတ်ထားသည့် ကာလ အပိုင်း အခြားအတွင်း၊ တဘက်နယ်ခြားရှိ မြေယာများကို၊ ဆက်လက်စိုက်ပျိုး လုပ်ကိုင်နေစဉ်၊ ထိုမြေယာများ တည်ရှိသည့် နိုင်ငံဆိုင်ရာ တရားဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို လိုက်နာရမည်။
- (၄) အထက် ဖော်ပြရာပါ သဘောတူညီချက် များ အထမြောက်အောင် ဆောင်ရွက်ရန်၊ နှစ်ပြည်ထောင်၏ ဒေသန္တရဆိုင်ရာ အရာရှိများသည်၊ စပ်ဆိုင်သော ပြဿနာများကို နှီးနှော တိုင်ပင်၍ ဖြေရှင်းရန် အကြောင်းအားလျော်စွာ လိုအပ်သည့်အတိုင်း အစည်းအဝေးများ ကျင်းပနိုင်သည်။ ထိုအစည်းအဝေးများအတွက် လိုက်နာရမည့် စည်းကမ်း နည်းလမ်းများသည်၊ နှစ်ပြည်ထောင် အစိုးရတို့ နှီးနှောတိုင်ပင်၍ ဆုံးဖြတ်သည့် အတိုင်း ဖြစ်စေရမည်။

၃။ ။ နယ်ခြားဒေသများတွင် နှစ်ပြည်ထောင်သားတို့ အချင်းချင်း ခင်မင်စွာ ပေါင်းသင်း ဆက်ဆံရေးကို အားပေးရန် ရည်ရွယ်ချက်ဖြင့်၊ နှစ်ပြည်ထောင်၏ ဒေသန္တရ ဆိုင်ရာ အရာရှိများသည်၊ နယ်ခြား ဒေသများတွင် နှစ်ပြည်ထောင်သားတို့ အချင်းချင်း ဖြစ်ပေါ်နိုင်သည့် ဒေသန္တရ သဘော သက်ဝင်သော မြဿနာများကို ဖြေရှင်းရန်၊ လိုအပ်သည့်အတိုင်း အစည်းအဝေးများ ကျင်းပရမည်။

အထက်ပါ အချက်အလက်များကို ဝန်ကြီးချုပ်က အတည်ပြုပါလျှင်၊ ဤစာနှင့် ဝန်ကြီးချုပ်၏ ပြန်ကြားစာသည်၊ တရုပ်ပြည်သူ့ သမတ နိုင်ငံတော် အစိုးရနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရတို့၏ သဘောတူညီချက်ဖြစ်စေရမည့်ပြင်၊ တရုပ်-မြန်မာ နယ်နိမိတ် စာချုပ်နှင့် တချိန်တည်းပင်စတင် အာဏာ တည်စေရမည်။”

အထက်ပါ အချက်များကို ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၏ ကိုယ်စား၊ ကျွန်ုပ်က အတည်ပြုကြောင်း ပြန်ကြားအပ်ပါသည်။

ယခု အခွင့်ကြံ့ခိုက်၊ ဝန်ကြီးချုပ်အား အထူး လေးစားလျက်ရှိကြောင်း ထပ်လောင်း ဖော်ပြအပ်ပါသည်။

(ပုံ) မောင်နု၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဝန်ကြီးချုပ်။

တရုပ်ပြည်သူ့ သမတ
နိုင်ငံတော်ကောင်စီအဖွဲ့
ဝန်ကြီးချုပ် မစုတာ ချူအင်လိုင်။

[AUTHENTICATED ENGLISH TRANSLATION —
TRADUCTION ANGLAISE AUTHENTIFIÉE]

Peking, October 1, 1960

Your Excellency Mr. Prime Minister,

I have the honour to acknowledge the receipt of Your Excellency's Note of to-day's date, which reads as follows:

[See note I]

In reply I have the honour, on behalf of the Government of the Union of Burma, to confirm the above points.

I avail myself of this opportunity to express to Your Excellency the assurances of my highest consideration.

MAUNG NU
Prime Minister of the Union of Burma

His Excellency Mr. Chou En-lai
Premier of the State Council
of the People's Republic of China

[TRADUCTION — TRANSLATION]

TRAITÉ DE FRONTIÈRE¹ ENTRE L'UNION BIRMANE ET LA RÉPUBLIQUE POPULAIRE DE CHINE

Le Président de l'Union birmane et le Président de la République populaire de Chine,

Reconnaissant que la question depuis longtemps en souffrance de la frontière entre les deux pays est une question héritée de l'histoire, que depuis l'accession successive des deux pays à l'indépendance les relations traditionnelles d'amitié et de bon voisinage existant entre eux ont pris une nouvelle extension, et que le fait que les premiers ministres des deux pays ont pris ensemble en 1954 l'initiative d'adopter les cinq principes de coexistence pacifique entre nations ayant des systèmes sociaux différents en tant que principes directeurs des relations entre les deux pays a encore favorisé les relations amicales entre ceux-ci et a créé des conditions favorables au règlement de la question de leur frontière commune;

Notant avec satisfaction que les gouvernements successifs de l'Union birmane et le Gouvernement de la République populaire de Chine, ayant mené des consultations amicales et manifesté un esprit de compréhension mutuelle et de conciliation réciproque conformément aux cinq principes de coexistence pacifique, ont surmonté diverses difficultés et finalement abouti à un règlement satisfaisant de l'ensemble de la question de la frontière entre les deux pays; et

Fermement convaincus que la délimitation officielle de la totalité de la frontière entre les deux pays et son institution en tant que frontière de paix et d'amitié représentent non seulement un jalon dans le développement de relations encore plus amicales entre la Birmanie et la Chine mais également une contribution importante à la sauvegarde de la paix en Asie et dans le monde;

Ont décidé à cette fin de conclure le présent Traité sur la base de l'Accord relatif à la question de la frontière entre les deux pays signé par le Premier Ministre Ne Win et le Premier Ministre Chou En-lai le 28 janvier 1960, et ont à cet effet désigné les plénipotentiaires suivants :

U Nu, Premier Ministre, pour le Président de l'Union birmane, et

Chou En-lai, Premier Ministre du Conseil d'Etat, pour le Président de la République populaire de Chine,

Lesquels, ayant mutuellement examiné leurs pleins pouvoirs et les ayant trouvés en bonne et due forme, sont convenus de ce qui suit :

Article premier. Conformément au principe du respect de la souveraineté et de l'intégrité territoriale et dans un esprit d'amitié et de conciliation réciproque, l'Union birmane accepte de rendre à la Chine la région de Hpimaw, Gawlum et Kangfang (représentant environ 153 km² ou 59 miles carrés, et telle qu'elle est indiquée sur la carte ci-jointe)², qui appartient à la Chine; et la

¹ Entré en vigueur le 4 janvier 1961 par l'échange des instruments de ratification, qui a eu lieu à Rangoon, conformément à l'article XII.

² Voir hors-texte dans une pochette à la fin du présent volume.

République populaire de Chine accepte de délimiter le secteur de la frontière allant du confluent des fleuves Nam Hpa et Nam Ting au confluent des fleuves Nam Hka et Nam Yung conformément aux notes échangées entre les Gouvernements chinois et britannique le 18 juin 1941¹, sous réserve des ajustements prévus aux articles II et III du présent Traité.

Article II. Eu égard aux relations d'égalité et d'amitié existant entre la Birmanie et la Chine, les deux Parties décident de résilier le « bail perpétuel » au profit de la Birmanie de la zone triangulaire de Meng-Mao (secteur de Namwan) appartenant à la Chine. Compte tenu des besoins pratiques de la Partie birmane, la Partie chinoise consent à remettre à la Birmanie cette zone (d'une superficie d'environ 220 kilomètres carrés ou 85 miles carrés, comme indiqué dans la carte ci-jointe)² qui deviendra partie intégrante du territoire de l'Union birmane. En échange, et compte tenu des liens historiques et de l'unité des tribus intéressées, la partie birmane accepte de remettre à la Chine, du territoire de laquelle elles deviendront parties intégrantes, les zones (d'une superficie totale d'environ 189 kilomètres carrés ou 73 miles carrés, comme indiqué dans la carte ci-jointe), relevant de la juridiction des tribus Panhung et Panlao et appartenant à la Birmanie conformément à la disposition contenue dans les notes échangées entre les Gouvernements chinois et britannique le 18 juin 1941.

Article III. Aux fins de faciliter l'administration de ces zones par chacune des Parties et eu égard aux relations intertribales et aux besoins des habitants en matière de production et de moyens d'existence, les deux Parties conviennent de procéder à une rectification équitable et raisonnable d'un petit secteur de la frontière défini dans les notes échangées entre les Gouvernements chinois et britannique le 18 juin 1941, en incorporant à la Chine les villages de Yawng Hok et Lungnai, et à la Birmanie les villages de Umhpa, Pan Kung, Pan Nawng et Pan Wai, de façon à ce que ces villages actuellement séparés par la ligne frontière ne soient plus ainsi divisés.

Article IV. Le Gouvernement chinois, conformément à sa politique constante de s'opposer à toute prérogative étrangère et de respecter la souveraineté des autres pays, renonce aux droits de la Chine de participer aux exploitations minières sur les versants du Lufang appartenant à la Birmanie, comme stipulé dans les notes échangées entre les Gouvernements chinois et britannique le 18 juin 1941.

Article V. Les Parties contractantes conviennent que le secteur de la frontière allant du Haut Sommet Conique à l'extrémité occidentale de la frontière sino-birmane, à l'exception de la zone de Hpimaw, Gawlum et Kangfang, sera déterminé suivant la ligne coutumière traditionnelle, à savoir selon la ligne allant du Haut Sommet Conique vers le nord le long de la ligne de partage des eaux entre le Taping, le Shweli et le Nu et la section du Tulung (Taron) située au-dessus de la partie occidentale du village de Chingdam, d'une part, et le Nmai Hka, de l'autre, jusqu'à un point situé sur la rive méridionale du Tulung (Taron), à l'ouest de la partie occidentale du village de Chingdam, traversant ensuite le Tulung (Taron), et suivant ensuite la ligne de partage des eaux entre la section du Tulung (Taron) au-dessus de la partie occidentale du village de Chingdam et le Tsayul (Zayul), d'une part, et tous les affluents d'amont de

¹ Nations Unies, *Recueil des Traités*, vol. 10, p. 227.

² Voir hors-texte dans une pochette à la fin du présent volume.

l'Irrawaddy, à l'exclusion de la section du Tulung (Taron) au-dessus de la partie occidentale du village de Chingdam, de l'autre, jusqu'à l'extrémité occidentale de la frontière sino-birmane.

Article VI. Les Parties contractantes constatent que les deux secteurs de la frontière allant du Haut Sommet Conique au confluent du Nam Hpa et du Nam Ting et du confluent du Nam Hka et du Nam Yung jusqu'à l'extrémité sud-est de la frontière sino-birmane, située au confluent du Nam La et du Lanchang (Mékong), ont déjà été délimités dans le passé et n'appellent pas de changement, la frontière suivant le tracé indiqué dans les cartes jointes au présent Traité.

Article VII. 1. Conformément aux dispositions des articles premier et V du présent Traité, le secteur de la ligne frontière allant du Haut Sommet Conique à l'extrémité occidentale de la frontière sino-birmane suit la ligne suivante :

1) A partir du Haut Sommet Conique (Mu-Lang Pum, Manang Pum), la ligne se dirige vers le nord puis vers le sud, puis vers le nord-est, le long de la ligne de partage des eaux entre le Taping (Ta Ying Chiang), le Lung Chuan Chiang (Shweli) et le Nu (Salouen), d'une part, et le Mnai Hka, de l'autre, en passant par les cols de Shuei Cheng (Machyi Chet), Panwa, Tasamin Shan, Hpare (Yemawlaunggu Hkyet) et Chitsu (Lagwi), jusqu'à la source du Chu-i Ta Ho (Chu-iho Ta Ho);

2) A partir de la source du Chu-i Ta Ho (Chu-iho Ta Ho), la ligne se dirige vers le nord-ouest, le long du Chu-i Ta Ho (Chu-iho Ta Ho), jusqu'à son confluent avec un affluent venant du nord, pour continuer ensuite vers le nord le long de cet affluent jusqu'à un point situé sur la ligne de partage entre les affluents du Hpimaw (Htangkyam Kyaung), d'une part, et le Wang Ke (Moku Kyaung) et son affluent, le Chu-i Ta Ho (Chu-iho Ta Ho), de l'autre, puis vers l'ouest, le long de cette ligne de partage des eaux, en passant par Ma Chu Lo Waddy (à une hauteur de 2 423 mètres ou 7 950 pieds), puis vers le nord, en traversant le Hpimaw (Htangkyam Kyaung), à l'ouest du village de Hpimaw; la ligne se dirige ensuite vers le nord, le long de la crête, en passant par Luksang Bum et en traversant le Gan (Kang Hao) jusqu'à atteindre le Wu Chung (Wasok Kyaung); de là, elle se dirige vers l'ouest le long du Wu Chung (Wasok Kyaung) jusqu'à son confluent avec le Hsiao Chiang (Ngawchang Hka); la ligne se dirige ensuite vers le nord en remontant le Hsiao Chiang (Ngawchang Hka), jusqu'à son confluent avec le Ta Hpawte (Hpawte Kyaung). La ligne passe ensuite au nord du village de Kangfang, en se dirigeant d'une manière générale vers l'est puis vers le sud-est, le long de la ligne de partage des eaux entre le Hsiao Hpawte (Hpawashi Kyaung) et le Wu Chung (Wasok Kyaung), d'une part, et le Ta Hpawte (Hpawte Kyaung), de l'autre, jusqu'à un point situé sur la ligne de partage des eaux entre le Nu (Salouen) et le Nmai Hka;

3) A partir de ce dernier point situé sur la ligne de partage des eaux entre le Nu (Salouen) et le Nmai Hka, la ligne se dirige d'une manière générale vers le nord, le long de la ligne de partage des eaux entre le Nu (Salouen) et la section du Tulung (Taron) située au-dessus de la partie occidentale du village de Chingdam, d'une part, et le Nmai Hka, de l'autre, en passant par les cols de Kia Ngo Tu (Sajyang), Sala, Ming Ke (Nahke), Ni Chi Ku (Gi Gi Thara),

Kawchi Thara, Jongit L'ka et Maguchi; la ligne continue ensuite vers le nord puis vers l'ouest, d'une manière générale, en passant par Alang L'ka, Mawa L'ka, Pang Tang Shan (Puntang Razi), Lonlang L'ka et Hkora Razi jusqu'à Tuschpong Razi;

4) A partir de Tuschpong Razi, la ligne se dirige vers le nord-ouest, d'une manière générale, le long de la crête, en passant par une hauteur de 2 892 mètres puis de 1 240,3 mètres, jusqu'à un point situé sur la rive méridionale du Tulung (Taron), à l'ouest de la partie occidentale du village de Chingdam. Elle traverse ensuite le Tulung (Taron) pour se diriger vers son confluent avec un affluent venant le rejoindre sur sa rive septentrionale, puis vers le nord-ouest, le long de la crête, jusqu'à Kundam Razi (Lungwang Hpong);

5) De Kundam Razi (Lungwang Hpong), la ligne se dirige d'une manière générale vers le nord et le nord-ouest, le long de la ligne de partage des eaux entre la section du Tulung (Taron), au-dessus de la partie occidentale du village de Chingdam, d'une part, et les affluents d'amont de l'Irrawaddy [à l'exclusion de la section du Tulung (Taron) située au-dessus de la partie occidentale du village de Chingdam], d'autre part, en passant par les cols de Thala et Sungya (Amansan) L'ka jusqu'au col de Yulang;

6) A partir du col de Yulang, la ligne se dirige d'une manière générale vers le sud-ouest, le long de la ligne de partage des eaux entre le Tsayul (Zayul), d'une part, et les affluents d'amont de l'Irrawaddy, de l'autre, en passant par Gamlang L'ka jusqu'à l'extrémité occidentale de la frontière sino-birmane.

2. Conformément aux dispositions des articles premier, II, III et VI du présent Traité, le secteur de la ligne frontière allant du Haut Sommet Conique jusqu'à l'extrémité sud-est de la frontière sino-birmane suit la ligne ci-après :

1) A partir du Haut Sommet Conique, la ligne se dirige d'une manière générale vers le sud-ouest, le long de la ligne de partage des eaux entre les affluents d'amont du Taping, le Mong Ka Hka et les affluents d'amont du Ta Pa Chiang (Tabak Hka), d'une part, et les affluents d'aval du Nmai Hka, d'autre part, en passant par Ta Ya Kou (Lunghkyen Hkyet), puis se dirige vers le nord-ouest jusqu'à Haiao Chuch Pass (Tabak-Hku Hkyet);

2) De Hsiao Chuch Pass (Tabak-Hku Hkyet), la ligne descend le long du Ta Pa Chiang (Tabak Hka) et du Mong Ka Hka et remonte le Shih Tzu (Paknoi Hka) (dont la partie amont est désignée sous le nom de Hkatong Hka), jusqu'à la source de cette dernière;

3) De la source du Shih Tzu (Paknoi Hka), la ligne se dirige vers le sud-ouest puis vers l'ouest, le long de la ligne de partage des eaux entre le Monglai Hka, d'une part, et le Pajao Hka et le Ma Li Ka et Nan Shan (Namsang Hka), de l'autre, jusqu'à la source de la rivière Laisa;

4) De la source du Laisa, la ligne descend le long de ce dernier et remonte le Mu Lei Chiang (Mole Chaung) et le Ga Yang Hka (Cheyang Hka), en passant par Ma Po Tzu (A-law-Hkyet), puis se dirige vers le sud le long du Nan Pen Chiang (Nampaung Hka) jusqu'à son confluent avec le Taping; de là elle se dirige vers l'est en remontant le Taping jusqu'au point où ce dernier passe par une petite crête à l'ouest du confluent du Kuli Hka et du Taping;

5) A partir du point où le Taping passe par la petite crête susmentionnée, la ligne se dirige le long de la ligne de partage des eaux entre le Kuli Hka, le Husa (Namsa Hka) et les affluents du Namwan, d'une part, et les affluents du Taping, à l'ouest de la rivière Kuli Hka, de l'autre, en remontant jusqu'à Pang Chien Shan (Pan Teng Shan);

6) A partir de Pang Chien Shan (Pan Teng Shan), la ligne se dirige vers le sud jusqu'au Kindit Hka, puis descend le long du Kindit Hka et du Nam Wa Hka (Pang Ling) jusqu'à un point situé sur la rive méridionale du Nam Wa Hka (Pang Ling), au sud-est du village de Man Yung Hai et au nord du village de Nawng Sa, puis se dirige, selon une ligne droite, vers le sud-ouest puis vers le sud jusqu'au Nan Sah (Manting Hka); la ligne descend ensuite le cours de ce dernier, conformément à la délimitation précédente, jusqu'à son confluent avec le Namwan, puis descend le cours de celui-ci, comme dans la délimitation antérieure, jusqu'à son confluent avec le Shweli, comme précédemment;

7) Du confluent du Namwan et du Shweli, comme c'était le cas dans la délimitation antérieure, jusqu'au confluent du Shweli et du Wanting (Nam Yang), la ligne suit le tracé indiqué dans les cartes jointes au présent Traité. La ligne remonte ensuite le Wanting (Nam Yang), comme dans la délimitation antérieure, et le Wwishing Hka, puis se dirige vers le nord-ouest le long d'un affluent du Nam Che Hka (Nam Hse) jusqu'à son confluent avec le Nam Che Hka (Nam Hse), puis vers l'est en remontant le Nam Che Hka (Nam Hse), en passant par le col de Ching Shu, puis le long du Monglong Hka et du Mong Ko (Nam Ko), comme dans la délimitation antérieure, pour remonter ensuite le Nam Hkai et le Nam Pang Wa, en passant par un col, et suit ensuite le Man Hsing (Nam Hpawn) [dont la partie amont est désignée sous le nom de Nam Tep (Nam Lep)] jusqu'au confluent de ce dernier avec le Nu (Salouen), et se dirige vers l'est en remontant le Nu (Salouen) jusqu'à son confluent avec le Ti Kai Kou (Nan Men);

8) A partir du confluent du Nu (Salouen) et du Ti Kai Kou (Nan Men), la ligne se dirige vers le sud le long du Ti Kai Kou (Nan Men), puis vers le sud-ouest et le sud, le long de la ligne de partage des eaux entre le Meng Peng Ho (partie amont du Nam Peng), d'une part, et les affluents du Nu (Salouen), de l'autre, jusqu'à Pao Lou Shan;

9) De Pao Lou Shan, la ligne se dirige vers le sud-est, le long du Wa Yao Kou, la crête située au sud du Mai Ti (Mai Ti Ho), du Pan Chiao Ho et du Hsiao Lu Chang (Hsin Chai Kou), en remontant jusqu'à la source de ce dernier. De ladite source jusqu'au confluent du Nam Hpa et du Nam Ting, la ligne suit le tracé figurant dans les cartes jointes au présent Traité. La ligne se dirige ensuite vers l'est, sur quatre kilomètres environ (trois milles à peu près) jusqu'au Nam Ting, puis vers le sud-est, le long du versant nord-ouest du Kummuta Shan (Loi Hseng) jusqu'au sommet de ce dernier;

10) Du sommet du Kummuta Shan (Loi Hseng), la ligne se dirige vers le sud-est le long d'un affluent du Kung Meng Ho (Nam Loi-hsa) jusqu'à son confluent avec un autre affluent venant du sud-est; de là, la ligne remonte ce dernier affluent jusqu'à un point situé au nord-ouest du village de Maklawt (Ma-Law). La ligne se dirige ensuite selon une ligne droite jusqu'à un point situé au sud-ouest du village de Maklawt (Ma-Law), puis traverse, selon une autre ligne droite, un affluent du Yun Hsing (Nam Tap) jusqu'à Shien Jen Shan, situé à l'est du confluent de cet affluent avec un autre affluent du Yun Hsing

(Nam Tap); puis la ligne suit la ligne de partage des eaux entre les deux affluents susmentionnés du Yun Hsing (Nam Tap) jusqu'à la source de l'affluent situé à l'ouest, et se dirige ensuite vers l'ouest et le sud-ouest, le long de la crête Mong Ling Shan jusqu'au sommet de cette montagne. De là, la ligne se dirige vers l'est et le sud-est le long du Nam Pan jusqu'à son confluent, au nord-est du village de Yakaw Chai (Ya Kou Sai), avec un affluent venant du sud-ouest; puis la ligne se dirige vers le sud-ouest le long de cet affluent, jusqu'à un point situé au nord-est du village de Yakaw Chaim (Ya Kou Sai), d'où elle se dirige vers le sud, en passant par un point situé à l'est du village de Yakaw Chai (Ya Kou Sai), traverse un affluent du Nam Pam au sud du village de Yakaw Chai (Ya Kou Sai), pour se diriger ensuite vers l'ouest jusqu'à la source du Nam It, un peu à l'est du village de Chao Pao (Taklyet No). De là, la ligne se dirige vers le sud, le long du Nam It et du Nam Mu, puis vers l'est, le long du Nam Kunglong et du Chawk Hkrak, jusqu'à la source nord-est du Chawk Khrak;

II) De la source nord-est du Chawk Hkrak, la ligne se dirige vers le sud puis vers l'est le long de la ligne de partage des eaux entre les affluents d'amont du Nam Kunglong, d'une part, et les affluents méridionaux du Chawk Hkrak et du Nam Tin (Nam Htung), de l'autre, jusqu'à un point situé dans la partie occidentale du village Umhpa. La ligne continue ensuite vers l'est, en passant par un point situé à 100 m au nord du village de Umhpa, puis vers l'est jusqu'à la source d'une petite rivière sur la ligne de partage des eaux susmentionnée; de là, la ligne suit la crête vers l'est jusqu'à la source de l'affluent du Mongtum (Nam Tum) (dont la partie amont est désignée sous le nom Ta Tung) qu'elle suit vers l'est et le nord-est jusqu'à son confluent avec un autre affluent du Mongtum (Nam Tum) venant du sud-est; la ligne suit ensuite cet affluent jusqu'à sa source sur la ligne de partage des eaux entre le Mongtum (Nam Tum) et le Lung Ta Hsiao Ho (Nam Lawng). Elle traverse ensuite cette ligne de partage des eaux vers l'est vers la source du Lung Ta Hsiao Ho (Nam Lawng), qu'elle suit jusqu'à son confluent avec un affluent venant du nord, pour se diriger ensuite vers le nord, le long de cet affluent, en passant par un point situé sur la crête Kanpinan, puis, d'une manière générale, vers l'est, le long d'une vallée, en passant par le confluent de deux sous-affluents d'un affluent du Lung Ta Hsiao Ho (Nam Lawng), puis vers le nord-est jusqu'à la ligne de partage des eaux entre le Mongtum (Nam Tum), d'une part, et le Nam Ma, de l'autre, jusqu'à atteindre une hauteur de 1 941,8 m (6 373 pieds). La ligne se dirige ensuite vers l'est, puis vers le sud et le nord-est le long de la ligne de partage des eaux entre le Mongtum (Nam Tum), le La Meng (Nam Meng Ho), le He (He Ho), le Ku Hsing Ho (Nam Hka Lam) et le Nam Hka Hkao (Nam Hsiang Ho), d'une part, et le Nam Ma, de l'autre, jusqu'à un point situé sur cette ligne de séparation des eaux au nord-ouest du village de La Law;

12) De ce point situé sur la ligne de partage des eaux susmentionnée au nord-ouest du village de La Law, la ligne descend le long du plus proche affluent du Nam Hka Hkao puis ce dernier cours d'eau jusqu'à son confluent avec un affluent venant du sud-ouest. De là, la ligne se dirige d'une manière générale vers le sud-ouest en remontant cet affluent jusqu'à sa source, au nord-est à proximité immédiate d'une hauteur de 2 180 m (7 152 pieds). La ligne traverse ensuite la crête à un point situé à 150 m (492 pieds) au sud-est de la hauteur susmentionnée, puis se dirige vers le sud jusqu'à la source du plus

proche affluent du Nam Lung (Nam Sak), qui se trouve à la hauteur susmentionnée. La ligne suit ensuite cet affluent jusqu'à son confluent avec le Nam Lung (Nam Sak), d'où elle continue le long du Nam Lung (Nam Sak), du Nam Hse et du Nam Hka, jusqu'au confluent du Nam Hka et du Nam Yung, pour remonter ensuite le Nam Yung, jusqu'à sa source;

13) De la source du Nam Yung, la ligne se dirige ensuite vers le sud-est jusqu'à la ligne de partage des eaux entre le Na Wu (Nam Wong) et le Nam Pei (Nam Hpe); elle se dirige ensuite d'une manière générale vers l'est, le long de la ligne de partage des eaux susmentionnée, puis vers l'est, le long du Na Wu (Nam Wong) qu'elle suit jusqu'à son confluent avec le Nan Lai (Nam Lai), pour se diriger ensuite le long de la ligne de partage des eaux entre le Na Wu (Nam Wong) et le Nan Lai (Nam Lai) jusqu'à la crête de l'Anglang Shan (Loi Ang Lawng); la ligne se dirige ensuite vers le nord, le long de la crête, jusqu'au sommet de l'Anglang Shan (Loi Ang Lawng), et continue d'une manière générale vers l'est, le long de la crête, traverse le Nam Tung Chik (Nam Tonghkek) et suit ensuite la ligne de partage des eaux entre les affluents de la rive occidentale du Nam Lei (Nam Lwe), au nord du La Ting (Hwe-kye-tai) et du Nan La [affluent du Nan Ma (Nam Ma)], d'une part, et les affluents de la rive occidentale du Nam Lei (Nam Lwe), au sud de La Ting (Hwe-kye-tai), de l'autre, et remonte jusqu'au sommet du Pang Shun Shan (Loi Pang Hsun);

14) Du sommet du Pang Shun Shan (Loi Pang Hsun), la ligne se dirige d'une manière générale vers l'est le long du La Ting (Hwe-kye-tai) et du Nam Lei (Nam Lwe) et suit le cours du Nan Lo (Nam Law) comme dans la délimitation antérieure, et le Nan Wo (Nambok) jusqu'à sa source à Nan Wo Kai Nan Shan (Loi Kwainang);

15) De la source du Nan Wo (Nambok) à Nan Wo Kai Nan Shan (Loi Kwainang), la ligne se dirige d'une manière générale vers l'est le long de la ligne de partage des eaux entre le Nan La (Nam Lak) [affluent de la rivière Nam Lei (Nam Lwe)] et le Nan Pai (Nam Hpe) et le Nan Hsi (Nam Hok), d'une part, et le Nan Ping (Nam Hpen), le Nan Mau (Nam Mawng) et le Nan Hsi Pang (Nam Hsi Pang), de l'autre, jusqu'à San Min Po (Loi Hsammong);

16) De San Min Po (Loi Hsammong), la ligne se dirige d'une manière générale vers le nord-est jusqu'à un point situé sur la rive occidentale du Nam Lam. De là, elle descend le long de ce dernier jusqu'au pied du Chiu Na Shan (Kyu-nak), sur la rive méridionale du Nam Lam, pour se diriger ensuite vers le sud-est d'une manière générale, en passant par Hue Ling Lang (Hwe Mawk-hkio), La Ti (La Tip), Nan Meng Hao (Nam-mong Hau), jusqu'à Mai Niu Tung (Mai Niu-tawng); de là, la ligne se dirige d'une manière générale vers le nord-est, en passant par Lung Man Tang (Long-man-tang) jusqu'au Hui La (Hwe-La), qu'elle suit vers le nord jusqu'à son confluent avec le Nam Lam. La ligne se dirige ensuite vers l'est et le sud, le long du Nam Lam, du Nan Chih (Nam Se) et du Nam Chia (Hwe Sak), jusqu'à Lei Len Ti Fa Shan (Loi Len Ti Hpa). La ligne suit ensuite le Nam Mot (Nan Mai), le Nan Tung (Nam Tung) et le Nam Ta, jusqu'à Hsing Kang Lei Shan (Loi Makhin kawng);

17) De Hsing Kang Lei Shan (Loi Makhin-kawng), la ligne se dirige vers l'est le long de la ligne de partage des eaux entre le Ngam Nga et ses affluents d'amont, d'une part, et le Nam Loi (y compris son affluent le Nam He), de l'autre, jusqu'au sommet du Kwang Pien Nei Shan (Kwang Peknoi);

18) Du sommet du Kwang Pien Nei Shan (Kwang Peknoi), la ligne se dirige d'une manière générale vers le nord-est, le long du Hue Le (Nam Luk) et du Nam Nga, comme dans la délimitation antérieure, jusqu'au confluent du Nam Nga et du Lanchang (Mékong); la ligne descend ensuite le long du Lanchang (Mékong) jusqu'à l'extrémité sud-est de la frontière sino-birmane, au confluent du Nam La et du Lanchang (Mékong).

3. Le tracé de l'ensemble de la ligne frontière entre les deux pays, tel que décrit dans le présent article, et l'emplacement des repères provisoires mis en place par les deux Parties au cours de leur étude commune sont indiqués dans les cartes au 250 000^e faisant ressortir l'ensemble de la ligne frontière, et dans les cartes au 50 000^e de certaines zones, ces cartes étant jointes au présent Traité.

Article VIII. Les Parties contractantes conviennent, que chaque fois que la frontière suit un cours d'eau, la frontière est la ligne médiane de ce cours d'eau, s'il n'est pas navigable, et la ligne médiane du principal canal navigable (là où le lit est le plus profond), si le cours d'eau est navigable. Si le cours d'eau frontière change de cours, la ligne frontière entre les deux pays restera inchangée à défaut d'accord ultérieur entre les deux Parties.

Article IX. Les Parties contractantes sont convenues des dispositions suivantes :

1. A l'entrée en vigueur du présent Traité, la zone triangulaire de Meng-Mao, qui doit être remise à la Birmanie conformément à l'article II du présent Traité, deviendra partie intégrante du territoire de l'Union birmane.

2. La zone de Hpimaw, Gawlum et Kangfang, qui doit être remise à la Chine conformément à l'article premier du présent Traité, et les zones relevant de la juridiction des tribus Panhung et Panlao, qui doivent être remises à la Chine conformément à l'article II, seront transférées par le Gouvernement birman au Gouvernement chinois dans un délai de quatre mois à compter de la date d'entrée en vigueur du présent Traité.

3. Les zones devant faire l'objet d'une rectification de frontière conformément à l'article III du présent Traité seront remises par le Gouvernement de chaque Partie contractante au Gouvernement de l'autre Partie dans un délai de quatre mois à compter de la date d'entrée en vigueur du présent Traité.

Article X. Après la signature du présent Traité, le Comité commun de frontière birmano-chinois établi en application de l'Accord entre les deux Parties sur la question de la frontière entre les deux pays en date du 28 janvier 1960, continuera de réaliser les études nécessaires relatives à la ligne frontière entre les deux pays, de mettre en place de nouveaux repères de frontière et d'examiner, réparer ou remplacer d'anciens repères de frontière, et élaborera ensuite un protocole¹ précisant le tracé de l'ensemble de la ligne frontière et l'emplacement de tous les repères de frontière, auquel seront jointes des cartes détaillées² montrant la ligne frontière et l'emplacement des repères de frontière. Une fois conclu par les Gouvernements des deux pays, ledit protocole deviendra une annexe au présent Traité et les cartes détaillées remplaceront les cartes jointes au présent Traité.

¹ Voir p. 162 du présent volume et Nations Unies, *Recueil des Traités*, vol. 1011.

² *Ibid.*, vols. 1012 et 1013.

A la conclusion du protocole susmentionné, les tâches du Comité commun de frontière birmano-chinois seront achevées et l'Accord entre les deux Parties sur la question de la frontière entre les deux pays du 28 juin 1960 cessera d'être en vigueur.

Article XI. Les Parties contractantes conviennent que tout différend concernant la frontière pouvant s'élever après la délimitation formelle de la frontière entre les deux pays sera réglé par les deux Parties au moyen de consultations amicales.

Article XII. Le présent Traité est sujet à ratification et les instruments de ratification seront échangés à Rangoon dès que possible.

Le présent Traité entrera en vigueur le jour de l'échange des instruments de ratification.

A l'entrée en vigueur du présent Traité, tous traités, notes échangées et autres documents antérieurs relatifs à la frontière entre les deux pays cesseront d'être en vigueur, sous réserve des dispositions de l'article X du présent Traité concernant l'Accord entre les deux Parties sur la question de la frontière entre les deux pays en date du 28 janvier 1960.

FAIT à Pékin le 1^{er} octobre 1960, en double exemplaire, en langues anglaise, birmane et chinoise, les trois versions faisant également foi.

Le plénipotentiaire
de l'Union birmane :

U NU

Le plénipotentiaire
de la République populaire
de Chine :

CHOU EN-LAI

[TRADUCTION — TRANSLATION]

ÉCHANGE DE NOTES CONSTITUANT UN ACCORD¹ ENTRE
L'UNION BIRMANE ET LA RÉPUBLIQUE POPULAIRE DE
CHINE ANNEXÉ AU TRAITÉ DE FRONTIÈRE DU 1^{ER} OCTO-
BRE 1960²

1

Pékin, le 1^{er} octobre 1960

Monsieur le Premier Ministre,

Au cours des négociations relatives au Traité de frontière entre la République populaire de Chine et l'Union birmane², nous, les deux Parties, avons abouti à un accord sur des points que j'ai maintenant l'honneur, au nom du Gouvernement de la République populaire de Chine, de confirmer comme suit :

1. Les habitants des régions devant être remises par une Partie à l'autre conformément aux dispositions des articles I, II et III du Traité de frontière sino-birman seront, après la remise desdites régions, définitivement considérés comme citoyens du pays auquel appartiennent ces régions. Tous les habitants de ces régions qui ne souhaitent pas être transférés dans l'autre pays en même temps que ces régions peuvent, dans le délai d'un an après l'entrée en vigueur du Traité, déclarer qu'ils choisissent la nationalité du pays originel et, dans un délai de deux ans, réintégrer le territoire dudit pays. A cette occasion, les habitants susmentionnés peuvent emporter leurs biens meubles avec eux, et le transfert de leurs biens immobiliers pourra donner lieu à une indemnisation.

2. Conformément au principe du respect mutuel de la souveraineté et de l'intégrité territoriale, et afin de faciliter à chaque Partie l'exercice de sa fonction d'administration ainsi que d'éviter les litiges entre les habitants des zones frontalières des deux pays, en vue de favoriser le développement de relations amicales entre les frontaliers des deux pays, les deux Parties sont convenues qu'il y a lieu de régler la question de la culture des parcelles de terre s'étendant de part et d'autre de la frontière, question qui se pose actuellement dans les zones frontalières sino-birmanes et qui peut se poser du fait de la présente délimitation de la frontière et des ajustements nécessaires dans les villages que traverse la ligne frontière. A cette fin sont ici définis les principes suivants :

- 1) Chaque Partie veillera à ce qu'aucun nouveau cas de culture de parcelles s'étendant de part et d'autre de la frontière ne soit autorisé en ce qui concerne ses propres frontaliers, et veillera aussi à ce que la culture ou la gestion, précédemment abandonnée, de parcelles s'étendant de part et d'autre de la frontière, ne soit pas reprise sur le territoire de l'autre Partie.
- 2) Les deux Gouvernements adopteront des mesures pour éliminer graduellement, dans un délai de trois ans après l'entrée en vigueur du Traité, la culture par les frontaliers de parcelles de terre s'étendant de part et d'autre de la frontière.
- 3) Les frontaliers de chacune des Parties, en continuant à cultiver pendant la période indiquée ci-dessus les parcelles de terre s'étendant de part et d'autre de la frontière, observeront les lois et règlements du pays dans lequel se trouvent les terres.

¹ Entré en vigueur le 4 janvier 1961, date de l'entrée en vigueur du Traité de frontière du 1^{er} octobre 1960*, conformément aux dispositions desdites notes.

* Voir p. 151 du présent volume.

² Voir p. 151 du présent volume.

4) Aux fins de l'application des dispositions susmentionnées, les fonctionnaires locaux des deux Parties peuvent comme l'exigent les circonstances tenir des réunions pour régler par voie de consultations les questions s'y rapportant. Les procédures régissant ces réunions seront étudiées et définies par les Gouvernements des deux pays.

3. En vue de promouvoir les relations amicales entre les deux Parties dans leurs régions frontalières respectives, les fonctionnaires locaux des deux pays tiendront des réunions, selon que de besoin, pour régler les questions de caractère local qui pourraient se poser dans ces régions.

Si les points susmentionnés font l'objet d'une confirmation de votre part, la présente note et votre réponse constitueront un accord entre le Gouvernement de la République populaire de Chine et le Gouvernement de l'Union birmane et entreront en vigueur en même temps que le Traité de frontière sino-birmane.

Veuillez agréer, etc.

[Signé]

CHOU EN-LAI

Premier Ministre du Conseil d'Etat
de la République populaire de Chine

Son Excellence U Nu
Premier Ministre de l'Union birmane
Pékin

II

Pékin, le 1^{er} octobre 1960

Monsieur le Premier Ministre,

J'ai l'honneur d'accuser réception de votre note en date de ce jour, libellée comme suit :

[Voir note I]

En réponse, je confirme, au nom du Gouvernement de l'Union birmane, les points susmentionnés.

Veuillez agréer, etc.

MAUNG NU

Premier Ministre de l'Union birmane

Son Excellence Monsieur Chou En-lai
Premier Ministre du Conseil d'Etat
de la République populaire de Chine

[BURMESE TEXT — TEXTE BIRMAN]

နှစ်ပြည်ထောင်စပ်ကြား နယ်နိမိတ်နှင့်စပ်လျဉ်း၍
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အစိုးရ
ချုပ်ဆိုကြသည့် အခြေပြစာချုပ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အစိုးရတို့သည်၊

၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာပြည်နှင့် တရုတ်ပြည် ချုပ်ဆိုသည့် နယ်နိမိတ် စာ ချုပ် ပါ ပြဋ္ဌာန်းချက်များ နှင့် အညီ၊ မြန်မာ-တရုတ်နယ်နိမိတ် ပူးတွဲကော်မီတီက၊ နှစ်ပြည်ထောင်စပ်ကြား နယ်နိမိတ်မျဉ်းကြောင်း တိုင်းတာမှုနှင့် နယ်နိမိတ်မှတ်တိုင်များ စိုက်ထူမှု လုပ်ငန်းကို ထမြောက်အောင်ပြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်သည့်ပြင်၊ ထိုသို့ ဆောင်ရွက် ပြီးစီးခဲ့ခြင်းဖြင့်၊ နှစ်ပြည်ထောင်စပ်ကြား နယ်နိမိတ်မျဉ်းကြောင်းတို့လည်း တိတိကျကျသားစွာ သတ်မှတ်ခဲ့ပြီးဖြစ်သည်ကို ထောက်ရှု၍တကြောင်း၊

နှစ်ပြည်လောင်အချင်းချင်း ငြိမ်းချမ်းစွာအတူနေထိုင်ရေး မူကြီးငါးချက်ကို အခြေခံကာ တည်ထောင်ထားသည့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး နယ်နိမိတ် တည်တံ့ခိုင်မြဲသည်ထက် တည်တံ့ ခိုင်မြဲအောင်၊ ယခုကဲ့သို့ နယ်နိမိတ် သတ်မှတ်ပြီးစီးခဲ့ခြင်းက အကူအညီ အထောက်အပံ့ ဖြစ်စေလိမ့် မည်ဟု လေးနက်စွာ ယုံကြည်စိတ်ချ၍တကြောင်း၊

ထို့အကြောင်းများကြောင့်၊ မြန်မာပြည်နှင့် တရုတ်ပြည် ချုပ်ဆိုသည့် နယ်နိမိတ်စာချုပ်အပိုင်း ၁၀ နှင့်အညီ၊ ဤအခြေပြစာချုပ်ကို ချုပ်ဆိုကြသည်။

အပိုင်း ၁။ ။ ယေဘုယျပြဋ္ဌာန်းချက်များ။

အပိုင်း ၁

မြန်မာပြည်နှင့် တရုတ်ပြည်စပ်ကြားနယ်နိမိတ်မျဉ်းကြောင်းတွင် အပြီးအပြတ်ဆုံးပြတ်သတ်မှတ် ခြင်း မပြုရသေးသော အနောက်ဘက်စွန်းကိုချန်လှပ်၍၊ ကျန်နယ်နိမိတ်မျဉ်းကြောင်းကို၊ မြန်မာပြည် နှင့် တရုတ်ပြည် ချုပ်ဆိုသည့် နယ်နိမိတ် စာချုပ် အပိုင်း ၇ နှင့်အညီ၊ စာချုပ်ဝင် နှစ်ပြည်ထောင်

တိက၊ မြေပေါ်တိုင်းတာ၍ သတ်မှတ်ပြီးဖြစ်သည်။ ထိုစာချုပ်ဝင် နှစ်ပြည်ထောင်တို့ တိုင်းတာ သတ်မှတ်ထားသည့် နယ်နိမိတ်မျဉ်းကြောင်းသွယ်တန်းနေပုံကို၊ ထိုနှစ်ပြည်ထောင်တို့ချုပ်ဆိုကြသည့် နယ်နိမိတ် စာချုပ်တွင် ဖော်ပြထားသည်ထက်၊ ဤအခြေပြစာချုပ်တွင် ပိုမို၍ အသေးစိတ် ဖော်ပြ ထားသည်။ ဤအခြေပြစာချုပ် ချုပ်ဆိုပြီးစီးသည့် အချိန်မှ နောက်တွင် ထိုနှစ်ပြည်ထောင်စပ်ကြား နယ်နိမိတ်မျဉ်းကြောင်း အတိအကျ သွယ်တန်းမှုမှာ၊ ဤယခု ချုပ်ဆိုသော အခြေပြစာချုပ်တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်စေရမည်။

အပိုဒ် ၂

မြန်မာပြည်နှင့် တရုတ်ပြည် ချုပ်ဆိုသည့် နယ်နိမိတ်စာချုပ် အပိုဒ် ၇ တွင် စည်းကမ်းချက် အတိအကျ သတ်မှတ်ထားသည်နှင့်အညီ၊ နယ်နိမိတ်မျဉ်းကြောင်းကို ရေဝေတောင်တန်းအတိုင်း လိုက်၍ သတ်မှတ်ရမည့် နေရာမှန်သမျှ ရေဝေတောင်တန်း တောင်ရိုးသည်သာလျှင် နှစ်ပြည်ထောင် စပ်ကြား နယ်နိမိတ်မျဉ်းကြောင်းဖြစ်စေရမည်။ နယ်နိမိတ်မျဉ်းကြောင်း၏ ထူးခြားသည့် အစိတ် အပိုင်းအချို့တွင် စာချုပ်ဝင် နှစ်ပြည်ထောင်ထို့က မြေပြင်၏ လက်ရှိ အနေအထားကို၎င်း၊ နှစ်ပြည် ထောင်တို့၏ စီရင်အုပ်ချုပ်ပိုင်ခွင့်ကို၎င်း၊ ထိုက်သင့်စွာ ထောက်ထားလျက် နယ်နိမိတ်မျဉ်းကြောင်း ကို အတိအကျ သတ်မှတ်ခဲ့သည်။

အပိုဒ် ၃

မြန်မာပြည်နှင့် တရုတ်ပြည် ချုပ်ဆိုသည့် နယ်နိမိတ်စာချုပ် အပိုဒ် ၇ တွင် စည်းကမ်းချက် အတိအကျ သတ်မှတ်ထားသည်နှင့်အညီ၊ ရှေးအခါ နယ်နိမိတ် သတ်မှတ်စဉ်အချိန်ကရှိသကဲ့သို့ မြစ် ကြောင်းအလိုက် သတ်မှတ်ရမည့် နယ်နိမိတ် အစိတ်အပိုင်းများရှိ အချို့သောနေရာများတွင် စာချုပ် ဝင် နှစ်ပြည်ထောင်တို့သည်၊ နှစ်ပြည်ထောင်၏ စီရင်အုပ်ချုပ်ပိုင်မှုအတွက် ထွယ်ကူရေးနှင့်တကွ ပြေ ပြင်၏ လက်ရှိ အနေအထားတို့ကိုပင် ထောက်ချင့်လျက်၊ နယ်နိမိတ်မျဉ်းကြောင်းကို အတိအကျ သတ်မှတ်ခဲ့သည်။

အပိုဒ် ၄

မြန်မာပြည်နှင့် တရုတ်ပြည်စပ်ကြား နယ်နိမိတ်မြစ်များကို၊ ရေကြောင်း မသွားလာနိုင်သော မြစ်များအဖြစ်ဖြင့် ယခုအခါ မှတ်ယူပြီး ဖြစ်သည့်အလျောက်၊ နယ်နိမိတ်သည်၊ မြန်မာပြည်နှင့် ထရုတ် ပြည် ချုပ်ဆိုသည့် နယ်နိမိတ်စာချုပ် အပိုဒ် ၈ တွင်၊ စည်းကမ်းချက် အတိအကျ သတ်မှတ်ထားသည် နှင့် အညီ၊ မြစ်၏ ရေလယ်ကြော မျဉ်းကြောင်းအလိုက် ဖြစ်ရမည်။ အဆိုပါ ရေလယ်ကြော မျဉ်း ကြောင်းကို၊ မြစ်၏ ပျမ်းမျှအပြင့်ရေချိန်ကိုတည်၍ သတ်မှတ်ထားသည်။

အပိုဒ် ၅

နယ်နိမိတ်မြစ်များအတွင်း ရေလယ်ကြော မျဉ်းကြောင်းမှ တရုပ်ပြည်ဘက်တွင် တည်ရှိသော ကျွန်းများနှင့် သောင်များမှာ၊ တရုပ်ပြည်ပိုင်ဖြစ်ရမည်။ ရေလယ်ကြော မျဉ်းကြောင်းမှ မြန်မာပြည်ဘက်တွင် တည်ရှိသော ကျွန်းများနှင့် သောင်များမှာ၊ မြန်မာပြည်ပိုင်ဖြစ်ရမည်။ ရေလယ်ကြော မျဉ်းကြောင်း ဖြတ်သန်းသည့် တျန်းများနှင့် သောင်များ ပိုင်ဆိုင်မှုကို၊ တရားမျှတမှုနှင့် လျော်ကန်သင့်မြတ်မှုပေါ်မူတည်၍ နှစ်ပြည်ထောင်အချင်းချင်း ညှိနှိုင်းတိုင်ပင်ကာ ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

ဤစာချုပ် ချုပ်ဆိုပြီးစီးသည့်အချိန်နောက်မှ နယ်နိမိတ်မြစ်များအတွင်း ကျွန်းများနှင့်ဘောင်များ အသစ်ပေါ် ထွန်းလာပါက၊ ရေလယ်ကြော မျဉ်းကြောင်းတို့ အလယ်ထားလျက် တရုပ်ပြည်ဘက် ကျရောက်တည်ရှိသော ကျွန်းများနှင့်သောင်များမှာ တရုပ်ပြည်ပိုင်ဖြစ်ရမည်။ ထို့အတူ မြန်မာပြည်ဘက် ကျရောက်တည်ရှိသောကျွန်းများနှင့် သောင်များမှာ မြန်မာပြည်ပိုင် ဖြစ်ရမည်။ ရေလယ်ကြောမျဉ်းကြောင်း ဖြတ်သန်းသွားသော၊ အသစ်ပေါ် ထွန်းလာသည့် ကျွန်းများနှင့် သောင်များ၏ ပိုင်ဆိုင်မှုကို၊ တရားမျှတမှုနှင့် လျော်ကန်သင့် မြတ်မှုပေါ် မူတည်၍ နှစ်ပြည်ထောင်အချင်းချင်း ညှိနှိုင်း တိုင်ပင်ကာ ဆုံးဖြတ်ရမည်။

အပိုဒ် ၆

နှစ်ပြည်ထောင်စပ်ကြား နယ်နိမိတ်တလျှောက်၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့ စိုက်ထူထားသည့် နယ်နိမိတ်မှတ်တိုင်များကို၊ တောင်ထိပ်ချွန်းမှ မြောက်ဘက်နှင့် တောင်ဘက်အလိုက်၊ အမှတ်စဉ် ရေးထိုးထားသည်။ တောင်ထိပ်ချွန်းသည် နယ်နိမိတ်မြောက်ပိုင်းနှင့် တောင်ပိုင်း နှစ်ခုလုံး၏ စတည်ရာ အမှတ်ဖြစ်သည်။ တောင်ထိပ်ချွန်းမှ မြောက်ဘက်အလိုက် အမှတ်စဉ်များမှာ၊ အမှတ် ၁ မှ အမှတ် ၄၇ ထိဖြစ်၍၊ တောင်ဘက်အလိုက် နမ့်လနှင့် လန်ဆန် (မဲခေါင်) မြစ်ဆုံရာ အရှေ့တောင်ဘက်စွန်းထိ အမှတ်စဉ်များမှာ၊ အမှတ် ၁ မှ အမှတ် ၂၄၄ ထိဖြစ်သည်။

အမှတ်စဉ်ပေးထားသော နယ်နိမိတ်မှတ်တိုင် တထိုင် တတိုင်အနေနှင့်၊ တတိုင်၊ သို့မဟုတ် နှစ်တိုင်၊ သို့မဟုတ် သုံးတိုင်အထိ၊ အမှတ်စဉ်တခုထည်း ရေးထိုးနိုင်သည်။ အမှတ်စဉ်တခုထည်း ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် တတိုင်ကိုဖြစ်စေ၊ နှစ်တိုင်ကိုဖြစ်စေ၊ သို့တည်းမဟုတ် သုံးတိုင်ကိုဖြစ်စေ၊ စိုက်ထူရာတွင် လိုက်နာသည့်မူများမှာ အောက်ပါအတိုင်းဖြစ်သည်။

- (၁) မည်သည့်နေရာ၌မဆို နယ်နိမိတ်မှတ်တိုင်တခုသည် မြေပေါ် သွားနေသော နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တည်ရှိပါက နယ်နိမိတ်မှတ်တိုင်တတိုင်ထည်းကိုသာစိုက်ထူသည်။
- (၂) မည်သည့်နေရာ၌မဆို မြေပေါ် သွားနေသော နယ်နိမိတ်မျဉ်းကြောင်းသည် မြစ်ရိုးအတိုင်း လိုက်ရမည့် နယ်နိမိတ်ဖြစ်တခုနှင့်ဆုံလျှင်သော်၎င်း၊ သို့မဟုတ် နယ်နိမိတ်မြစ်ရိုးအတိုင်း သွားနေသော နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုမြစ်မှဖွဲ့ခွဲ၍ မြေပေါ်သို့ တက်သွားလျှင်သော်၎င်း၊ နယ်နိမိတ်မျဉ်းကြောင်း အဖြတ်ခံရသည့် မြစ်ကမ်းပေါ်၌၊ မှတ်တိုင်တတိုင်လည်း ဖြစ်စေ စိုက်ထူနိုင်သည်။ သို့တည်းမဟုတ် အမှတ်စဉ်တခုထည်း ရေးထိုးထားသော မှတ်တိုင် နှစ်တိုင်ကိုဖြစ်စေ၊ ဖြစ်၏ကမ်း တဘက်တချက်ပေါ်တွင် ထတိုင်စီစိုက်ထူနိုင်သည်။

- (၃) မည်သည့်နေရာ၌မဆို နယ်နိမိတ်မှတ်တိုင်တိုင်သည် မြစ်ရိုးအတိုင်း လိုက်ရသော နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တည်ရှိပါက၊ အမှတ်စဉ် တခုထည်း ရေးထိုးထားသော မှတ်တိုင်နှစ်တိုင်ကို ထိုမြစ်ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီ စိုက်ထူနိုင်သည်။
- (၄) မည်သည့်နေရာ၌မဆို နယ်နိမိတ်မှတ်တိုင် တတိုင်သည် နယ်နိမိတ်မြစ် တခုနှင့် နယ်နိမိတ်မဟုတ်သော မြစ်တခုတို့ဆုံရာ မြစ်ဆုံ၌ တည်ရှိပါက၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော မှတ်တိုင်နှစ်တိုင်ကို၊ နယ်နိမိတ် မြစ်၏ ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီစိုက်ထူနိုင်သည်။
- (၅) မည်သည့်နေရာ၌မဆို နယ်နိမိတ်မှတ်တိုင်တတိုင်သည်၊ နယ်နိမိတ်မြစ်နှစ်သွယ် ဆုံရာ မြစ်ဆုံ၌ တည်ရှိပါက၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော မှတ်တိုင် သုံးတိုင်ကို၊ မြစ်ဆုံ၏ ကမ်းတခုစီပေါ်တွင်၊ တတိုင်စီ စိုက်ထူနိုင်သည်။ သို့ဖြစ်လင့်ကစား၊ အချို့နေရာများ၌ အမှတ်စဉ်တခုထည်း ရေးထိုးထားသော မှတ်တိုင် နှစ်တိုင်ထည်းကိုသာ၊ နယ်နိမိတ်မြစ်တခု၏ ကမ်းတဘက်တချက်ပေါ်တွင် စိုက်ထူနိုင်သည်။

အပိုဒ် ၇

၁။ ။နယ်နိမိတ်မှတ်တိုင်များမှာ၊ အကြီးစား၊ အလတ်စားနှင့် အငယ်စား မှတ်တိုင်များဟူ၍ အရွယ်အစား သုံးမျိုးရှိရာ၊ အကြီးစားမှာ မြေမှ အထက် ၁.၇၁ မီတာ၊ အလတ်စားမှာ၊ မြေမှ အထက် ၁.၄၁ မီတာ၊ အငယ်စားမှာ၊ မြေမှ အထက် ၁.၀၆ မီတာ အသီးသီး အမြင့်ရှိသည်။ အကြီးစား၊ အလတ်စားနှင့် အငယ်စား မှတ်တိုင်များကို စိုက်ထူရာတွင် လိုက်နာသည့် မူများမှာ အောက်ပါ အတိုင်းဖြစ်သည်။

- (၁) အကြီးစား နယ်နိမိတ်မှတ်တိုင်များကို၊ ဆက်သွယ်ရေး လမ်းကြောင်းကြီးများပေါ်တွင်၎င်း၊ လူဦးရေ ထူထပ်သော ဒေသများတွင်၎င်း၊ စိုက်ထူထားသည်။
- (၂) အလတ်စား နယ်နိမိတ်မှတ်တိုင်များကို၊ ဆက်သွယ်ရေး လမ်းကြောင်းကြီးများအနီး ပတ်ဝန်းကျင်တွင်၎င်း၊ လူဦးရေအသင့်အတင့် ထူထပ်သောဒေသများတွင်၎င်း၊ စိုက်ထူထားသည်။
- (၃) အငယ်စား နယ်နိမိတ်မှတ်တိုင်များကို၊ မြင့်မားသော တောင်များပေါ်တွင်၎င်း၊ လူဦးရေနည်းပါး၍ ဝေးခေါင်သော ဒေသများတွင်၎င်း၊ စိုက်ထူထားသည်။

၂။ ။နယ်နိမိတ်မျဉ်းကြောင်းကို ပိုမိုပေါ်လွင်ထင်ရှားစေရန်အလို့ငှါ၊ အထောက်အထား မှတ်တိုင်များကို၊ အချို့သော နယ်နိမိတ်မှတ်တိုင်များ စပ်ကြားတွင် စာချုပ်ဝင် နှစ်ပြည်တောင်တို့ စိုက်ထူခဲ့သည်။ အတောက်အထားမှတ်တိုင်ကို ၎င်းထက်အလျင် စိုက်ထူသော ပင်မမှတ်တိုင်အတိုင်း အမှတ်စဉ် ရေးထိုးထားသည်။

၃။ ။နယ်နိမိတ်မှတ်တိုင်များကို တမျိုးတစားထည်း ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့်ပြင်၊ ၎င်းတို့၏ အောက်ခံ အလယ်ဗဟိုအောက်တွင် သံချောင်းကြီးများကိုလည်း မြှုပ်ထားသည်။ နယ်နိမိတ် မှတ်တိုင်အသီးသီးပေါ်တွင် တရုပ်နယ်မြေသို့ မျက်နှာမူရာဘက်၌ “တရုပ်ပြည်” ဟူ၍ တရုပ်စာလုံးဖြင့်၎င်း၊ ပြန်မာနယ်မြေသို့ မျက်နှာမူရာဘက်၌ “မြန်မာပြည်” ဟူ၍ ပြန်မာစာလုံးဖြင့်၎င်း၊ ကမ္ဘာလုံးထိုးထားသည်။ တိုင်းပြည်အမည်များအောက်တွင် ထိုနယ်နိမိတ်မှတ်တိုင်စိုက်ထူသည့် ခုနှစ်ကို ကမ္ဘာလုံးထိုးထားသည်။ နယ်နိမိတ်မှတ်တိုင်၏ အခြားမျက်နှာနှစ်ဘက်တွင် နယ်နိမိတ်မှတ်တိုင် အမှတ်စဉ်ကို၊ အာရပ်ဂဏန်းဖြင့်၎င်း၊ မြန်မာဂဏန်းဖြင့်၎င်း၊ အသီးသီး ကမ္ဘာလုံးထိုးထားသည်။ နယ်နိမိတ်မှတ်တိုင် နှစ်တိုင်ကို အမှတ်စဉ်တခုထည်း ရေးတိုးသည့်အခါ၊ နှစ်ထိုင် စိုက်ထူထားကြောင်း သိသာစေရန် ထိုနယ်နိမိတ်မှတ်တိုင်များ၏ အမှတ်စဉ်အောက်တွင် အထောက်အထား ဂဏန်း (၁) နှင့် (၂) များကို ထပ်လောင်း ရေးထိုးထားသည်။ ထို့အတူမှတ်တိုင်သုံးထိုင်ကို အမှတ်စဉ်တခုထည်း ရေးထိုးသည့်အခါ၊ ထိုနယ်နိမိတ်မှတ်တိုင်များ၏ အမှတ်စဉ်အောက်တွင် အထောက်အထား ဂဏန်း (၁) (၂) နှင့် (၃) များကို ထပ်လောင်းရေးထိုးထားသည်။

အထောက်အထား မှတ်တိုင် အမျိုးအစားနှင့် အရွယ်မှာ ၎င်း၏ ပင်မမှတ်တိုင်အတိုင်း တရွယ်ထည်း တစားတည်းဖြစ်သည်။ ထို့ပြင် မှတ်တိုင်စိုက်ထူသည့် ခုနှစ်ကမ္ဘာလုံးထိုးအောက်တွင် တရုပ်-မြန်မာနှစ်ဘာသာဖြင့် “အထောက်အထားမှတ်တိုင်” ဆိုသည့် စာလုံးများကို အသီးသီးထပ်လောင်း ဖြည့်သွင်းထားသည်။

နယ်နိမိတ်မှတ်တိုင် အမျိုးအစားနှင့် အရွယ်ကို နောက်ဆက်တွဲတွင် ဖော်ပြထားသည်။

၄။ ။အချို့သော နယ်နိမိတ် အစိတ်အပိုင်းများတွင် နယ်နိမိတ် မျဉ်းကြောင်းကို အလွယ်တကူ မှတ်မိစေရန်အလို့ငှာ၊ အဆိုပါ အစိတ်အပိုင်းများတွင် နယ်နိမိတ်မျဉ်းကြောင်းပေါ် အထောက်အထား အမှတ်အသားများအဖြစ်ဖြင့် သစ်ပင်များကို စာချုပ်ဝင် နှစ်ပြည်ထောင်တို့က စိုက်ပျိုးထားကြသည်။

အပိုဒ် ၈

နှစ်ပြည်ထောင်စပ်ကြား နယ်နိမိတ် မျဉ်းကြောင်း၏ ပထဝီဝင်အရ တည်နေရာကို သိပ္ပံနည်းကျကျ သတ်မှတ်ရန်အလို့ငှာ၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့က နယ်နိမိတ်မှတ်တိုင်နေရာပေါင်း ၁၂ နေရာမှနေ၍၊ နက္ခတ္တဗေဒနည်းဖြင့် လေ့လာတိုင်းတာချက်များကို၊ တသီးတခြားစီ ပြုလုပ်ရယူခဲ့ပြီးဖြစ်သည်။ စာချုပ်ဝင် နှစ်ပြည်ထောင်တို့ မှတ်တိုင် တနေရာ တနေရာ၌ တသီးတခြားစီ လေ့လာရရှိသော တိုင်းတာချက်ချင်း၏ ကွာခြားမှုသည်၊ လောင်ဂျီတွဒ် ဘက်တွင် ၃.၇၅" ထက်သော်၎င်း၊ လတ္တီတွဒ် ဘက်တွင် ၂.၅" ထက်သော်၎င်း လျော့နည်းလျှင်၊ ထိုတိုင်းတာချက်များ၏ မဇ္ဈိမကို တိုင်းတာချက် ယူစဉ်က အမြေပြုသော နယ်နိမိတ် မှတ်တိုင်၏ လောင်ဂျီတွဒ် နှင့် လတ္တီတွဒ်ဟူ၍ မှတ်ယူလက်ခံထားပြီးဖြစ်သည်။ အထက်ဖော်ပြပါ နယ်နိမိတ်မှတ်တိုင် ၁၂ နေရာအသီးသီး၏ လောင်ဂျီတွဒ် နှင့် လတ္တီတွဒ် တို့ကို ယခုချုပ်ဆိုသော အခြေပြုစာချုပ်၏ အပိုဒ် ၃ တွင် သက်ဆိုင်ရာ နယ်နိမိတ်မှတ်တိုင်များ၏ တည်နေရာများ ရှင်းလင်း ဖော်ပြရာတွင် မှတ်တမ်းတင်ပြီးဖြစ်သည်။

အပိုင်း ၂။ ။နယ်နိမိတ်မျဉ်းကြောင်းသွယ်တန်းပုံ။

အပိုင်း ၉

မြန်မာပြည်နှင့် တရုတ်ပြည်စပ်ကြား နယ်နိမိတ်တွင်၊ တောင်ထိပ်ချွန်းမှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၇ စိုက်ထူရန်အမှတ် (၄င်းမှတ်တိုင်စိုက်ထူရန်နေရာမှာ၊ အနောက်ဘက်စွန်းကို အပြီးအမြတ် ဆုံးဖြတ်သတ်မှတ်ခြင်း မပြုရသေးမီအတွင်း ယာယီအနောက်ဘက်စွန်းဖြစ်သည်) သို့သွားသော မြောက်ပိုင်းနယ်နိမိတ်သည်၊ ကီလိုမီတာပေါင်း ၇၄၂.၈၉၈၄ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ်ဖော်ပြချက်မှာ၊ ဤအခြေပြစာချုပ်ပါ အပိုင်း ၁၀ မှ ၁၅ တို့၌ ပါရှိသည်။ တောင်ထိပ်ချွန်းမှ နမ့်လနှင့် လန်ဆန် (မဲခေါင်) မြစ်တို့ဆုံရာ နေရာရှိ မြန်မာပြည်နှင့် တရုတ်ပြည် စပ်ကြား၊ နယ်နိမိတ်အရှေ့တောင်ဘက်စွန်းထိ သွားသော တောင်ပိုင်း နယ်နိမိတ်သည်၊ ကီလိုမီတာ ပေါင်း ၁၄၄၂.၈၄၇၂၅ ရှည်လျား၍၊ ဤနယ်နိမိတ်အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ် ဖော်ပြ ချက်မှာ၊ ဤအခြေပြ စာချုပ်ပါ အပိုင်း ၁၆ မှ ၃၃ တို့၌ပါရှိသည်။

ဤအခြေပြစာချုပ်၌ မြေပေါ်တိုင်းထွာထားသည်ဟု အတိအကျ ဖော်ပြထားသည့် အရှည် အလျားနှင့် အကွာအဝေးများမှအပ၊ အထက်ဖော်ပြပါ နယ်နိမိတ်မျဉ်းကြောင်း၏ အရှည်အလျား တို့ကို၎င်း၊ ဤအခြေပြစာချုပ်ပါ အခြားအပိုင်းများတွင်ဖော်ပြထားသည့် အရှည်အလျားနှင့် အကွာ အဝေးတို့ကို၎င်း၊ ဤအခြေပြစာချုပ်နှင့်အတူ ပူးတွဲပါ “ တရုတ်-မြန်မာနယ်နိမိတ်စာချုပ်နှင့် ပူးတွဲပါ အသေးစိတ်မြေပုံများ ” ပေါ်တွင် တိုင်းထွာရသောကြောင့်၊ ထိုအရှည်အလျားနှင့် အကွာအဝေးများ မှာ၊ အနီးစပ်ဆုံး အရှည်အလျားနှင့် အကွာအဝေးမျှသာဖြစ်သည်။ မြေပေါ်တွင် တိုင်းထွာရ အကွာ အဝေးအားလုံးမှာ၊ ပြေပြင်နှင့် တပြေးထည်းတိုင်းထွာရ အကွာအဝေးများဖြစ်သည်။

အပိုင်း ၁၀

တောင်ထိပ်ချွန်းမှ မြောက်ဘက်အလိုက် ချူအီးတဟို(ချူအီးဟိုတဟို)မြစ်ဖျားတိ သွားသော နယ်နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၁၂၀.၇၇၈ ရှည်လျား၍၊ ဤနယ်နိမိတ်အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ် ဖော်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

တောင်ထိပ်ချွန်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁ မှ မျဉ်းကြောင်းသည်၊ တဘက်ထွင် တေပိန် (ထာပိန်) မြစ်၏ အထက်လက်တက်ဖြစ်သော [မြစ်ညာပိုင်းမှာ ချန်တီဖန်မြစ် (တချုံတို) ဖြစ်သည်] ကချုပ် (တချုံဟို) နှင့် အခြားတဘက်ကွင် မေခမြစ်၏ လက်တက်ဖြစ်သော ရှင်ဂေါ်ခ၏ အထက်လက်တက်များစပ်ကြား ရေဝေတောင်ထန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့မြောက် ဘက်အလိုက်၊ ရှိချန်(ရှိချင်)တောင်ကြားလမ်းကို ဖြတ်သန်းပြီးလျှင်၊ ချူဖီလင်(ချောင်ဖီလင်)ထိ၊ ထို့နောက် ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း ပြောက်ဘက်အလိုက်၊ ထိုရေဝေတောင်တန်း တလျှောက်၊ ရှိယင်ထို(ကျောက်ကမ်းပါးတောင်)နှင့် လျန်ထိုပို(လှေခါးထစ်တောင်)ကို ဖြတ်သန်း ပြီးလျှင်၊ ချန်တီဖန်(အောက်ဘွမ်) တောင်ကြားလမ်း အနောက်ဘက်၊ ချန်တီဖန်ပြစ် (တချုံဟို)နှင့် ရှင်ဂေါ်ခပြစ်ညာပိုင်းပြစ်သော ကိုင်ဇေခစပ်ကြား ရေဝေတောင်တန်းပေါ်တွင်တည်ရှိသည့် နယ်နိမိတ် မှတ်တိုင်အမှတ် ၂ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ တီလိုမီတာပေါင်း ၁၁.၆၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် တေပိန်(တပိန်)မြစ်၏ အထက်လက်တက်များဖြစ်သော ချန်တီဖန်မြစ် (တချံဟို)၊ ပတန်ဟို (ပိုင်တန်ဟို)၊ ပဲမရှန် (ပိုင်မရှန်) ၏အရှေ့တောင်ဘက်ရှိ မြစ်ငယ်၊ ရှန်ပိုင်ချန် ရှောင်ဟို(ဆန်ပိုင်စံဆော်ဟို)၊ ထို့ပြင် ရွှေလီမြစ်၏ အထက် လက်တက်ဖြစ်သော မုလျန် (ဝေကောက်) ဟိုနှင့် အခြားတဘက်တွင် မေခမြစ်၏ လက်တက်များ ဖြစ်သော တမူခ၊ တဝန်ခ၊ ပန်ချန်ခ၊ ချီဖေ(ချီပို) ဟို များစပ်ကြား ရေဝေတောင်တန်းတလျှောက်၊ မြောက်ဘက်အလိုက်၊ ဂူမီဟာမျှသွားပြီးနောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက် ချန်တီဖန် (အောက်ဘွမ်) တောင်ကြားလမ်းထိ၊ ထိုမှ အရှေ့ဘက်နှင့် အရှေ့ဟောင်ဘက်အလိုက် ချန်တီဖန်ရှန် (အောက်ဘွမ်) ထိ၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အလိုက် ဝူတာရှန်ထိပီတီ၊ ထိုမှယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ယောင်ဆောင်လင် (ဇော်ဂျီ တောင်)၊ ရှိတုန်ရှန်(ဆန်နမ်ဘွမ်)၊ ဆုမူရှီ (စုမူရှီ)ရှန်နှင့် ချီဖေဟိုထို(ဂျီပိုင်ဟိုတောင်)တို့ ဖြတ်သန်း ပြီးလျှင်၊ လန်ယာရှန်ထို (ရွှေချင်ဘွမ်) ထိ၊ ထိုမှ အရှေ့မြောက်ဘက်အလိုက် မုလျန်ဟိုလင်း (ဝေကောက်ဘွမ်)ကို ပြတ်သန်းပြီးလျှင်၊ ရွှေချင်(မချီချက်) တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃ တို့ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အလက်ဖေါပြပါ ရေဝေတောင်တန်းပေါ် တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂၇.၅၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် ရွှေလီမြစ်၏ အထက် လက်တက်များဖြစ်သော မုလျန် (ဝေကောက်)ဟို၊ မာချောင်(မာဂျီ)ဟိုနှင့် အခြားတဘက်တွင် မေခမြစ်၏ လက်တက်ဖြစ်သော ချီပိုခ၏ အတက်လက်တက်များစပ်ကြား ရေဝေတောင်တန်း တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက် တချို(တာစုံ)ရှန်တီ၊ ထိုမှ ယေဘုယျအား ဖြင့် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်အလိုက်၊ ထိုရေဝေတောင်တန်း တလျှောက်၊ ပန်းဝါ တောင်ကြားထမ်းကို ပြတ်သန်းပြီးလျှင်၊ ထိုတောင်ကြားလမ်း အရှေ့ဘက်တောင်ထိပ်ပေါ်ရှိ နယ်နိမိတ် မှတ်တိုင် အမှတ် ၄ တို့သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၄.၈၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် ရွှေလီမြစ်၏ အထက် လက်တက်များဖြစ်သော မာချောင်(မာဂျီ)ဟို၊ ရှောင်ဟေပမြစ် (ခေါဝေပီဟို)များနှင့် အခြား တဘက်တွင် မေခမြစ်၏လက်တက်များဖြစ်သော ချီပိုခ၊ တူးမာလီရှူဟို (အူဟောက်ဂျီလီ) စပ်ကြား ရေဝေတောင်တန်း တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက် ဖေဖန်ပို (ပန်ဗူဘွမ်) တီ၊ ထို့နောက် ယေဘုယျအားဖြင့် မြောက်ဘက်အလိုက် ချာရှန်ရှီ (ရှောင်ဟေပကုံး) တောင်ကြား ထမ်း၊ တာပီယံရှန်၊ ရှောင်ဟေဟိုထို (ဆဇမ်ဘွမ်)၊ ရှောင်ကန်းချိုင်လင်း (ဆော်ကန်ချိုင်လင်) နှင့် တကန်းချိုင်လင်း (ထာကန်ချိုင်လင်)ကို ဖြတ်သန်းပြီးလျှင်၊ ပင်းလင်ဆူရှန် (ပင်လီယင်ဆီ တောင်)ထိ၊ ထိုမှ အရှေ့မြောက်ဘက်အလိုက် ရှုစုမေရှန်(ရှာစီမိုင်ရှန်)ကို ဖြတ်သန်းပြီးလျှင်၊ ရှုစုမေ (အောက်တာစမင်) တောင်ကြားလမ်း လို၊ ထိုမှအရှေ့မြောက်ဘက်နှင့် မြောက်ဘက်အလိုက် ရှန်စု မေရှန် (တာစမင်ရှန်) လိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၅ ထိသွားသည်။ ဤနယ်နိမိတ်အစိတ် အပိုင်းမှာ၊ အထက်ဖေါပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၄.၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅ မှ မျဉ်းကြောင်းသည် တဘက်တွင် ရွှေလီမြစ်၏ အထက် လက်တက်များဖြစ်သော ရှောင်ဟေ့ပု (စောဝေပဟို) မြစ်၊ ယုဆုန် (ယိုစွန်း)ဟို၊ ပွန်ချမ်းဟိုနှင့် အခြားတဘက်တွင် မေခမြစ်၏ လက်တက်များဖြစ်သော ချန်လုန်ဟို (စူဒီဗျုဗျုလီ)၊ ချန်ကိုဟို (ချန်ကု လု)၊ ဖရဲမြစ် (ခိုင်ရှန်ခ) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်း ယွန်း အရွှေဘက်အလိုက်၊ ရှန်စုမေ (အထက်တာစမင်) တောင်ကြားလမ်းကိုဖြတ်သန်းပြီးလျှင်၊ ရဲချူ ခွန်ထန်ရှန် (ရေထူကွန်ထန်းရှန်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက် အလိုက်၊ ရှောင်ချိုင်ဟိုထို (ရှောင်ကြိုက်ဟိုထို) ကို ဖြတ်သန်းပြီးလျှင်၊ ဝူချမ်ပို (ချာချာဟိုအု) ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ရှန်မူလင်ထို (စာကျဟိုအု) ကို ဖြတ်သန်းပြီးလျှင်၊ ရှောင်ပန်ကျန်လျန်စု (ရှောင်ပန်ကြန်လျမ်ဇု) ထိ၊ ထိုမှအရှေ့မြောက်ဘက် အလိုက် ဖရဲ (ရေမော်လောင်ဂူ) တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၆ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၂.၂၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆ မှ မျဉ်းကြောင်းသည် တဘက်တွင် ရွှေလီမြစ်၏ အထက် လက်ထက်များဖြစ်သော ပွန်ချမ်းဟို၊ ရှောင်ထန်ဟို (ရှောက်တန်းလန်)၊ လင်ကျားထန်ဟိုနှင့် အခြားတဘက်တွင် မေခမြစ်၏လက်တက်များဖြစ်သော ဖရဲမြစ် (ခိုင်ရှန်ခ)၊ မိုင်ဆန်းလန် (မရှန်း လမ်း)ဟို၊ ချစ်စုတိမြစ် (မိုင်ဆန်းလန်းခ) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ အရှေ့မြောက် ဘက်အလိုက် တယကိုတို (ရေမော်လောင်ဂူဘွမ်) ထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း မြောက် ဘက်အလိုက်၊ ရှီထိုပလျန်စု (ဝနေတောင်ဘွမ်) နှင့် ရှောင်ပေယင်ထို (ဂျမ်ရှန်ဘွမ်) ကို ဖြတ်သန်း ပြီးလျှင်၊ အားထိုက်ပို (နေက်ဘွမ်) ထိ၊ ထိုမှ အရှေ့မြောက်ဘက်အလိုက် ရှောင်ထန်ဟိုထို (မရှန် မိုင်ဘွမ်) ကို ဖြတ်သန်းပြီးလျှင်၊ အာတရှူဟိုထို (ကိုပြီမိုင်ဘွမ်) ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ ကိုပြီပွမ် (ကိုပြီဘွမ်) ထိ၊ ထိုမှ အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက် တတရှူဟိုထို (ဘွမ်နေဘွမ်) ထိ၊ ထိုမှမြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ချစ်စု (လဂ္ဂီ) တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၇ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၁၀.၂၈၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇ မှ မျဉ်းကြောင်းသည် ထဘက်တွင် ရွှေလီမြစ်၏ အထက် လက်တက်များဖြစ်သော လင်ကျားထန်ဟို၊ ရှိကျန်ဟို (ကျောက်ကြူလန်)၊ လိုက်ရိုထိုမြစ် (လိုက်ဆူတူ ဟို)၊ ချမုစုမ် (ချောင်မုဆွမ်း)၊ ချောင်းနှင့် အခြားတဘက်တွင် မေခမြစ်၏ လက်တက်များဖြစ်သော ချစ်စုတိမြစ် (မိုင်ဆန်းလန်းခ)၊ တဝမ်ကိုင် (တဝမ်ကိုက်)ဟို၊ ရှောင်ဝမ်ကိုင် (ရှောင်ဝန်းကိုက်)ဟို၊ ကာရိပိဟိုစပ်ကြား ရေဝေထောင်တန်းတလျှောက်၊ အရှေ့မြောက်ဘက်အလိုက်၊ လာဂူပွမ် (လုပ်ဆီ ဘွမ်) ကိုဖြတ်သန်းပြီးလျှင်၊ ယန်းမောင်ကန်းထို (ရန်မူခွန်ထို) ထိ၊ ထိုမှယေဘုယျအားဖြင့် မြောက် ဘက်နှင့်အနောက်မြောက်ဘက်အလိုက်၊ ရှောင်ရှိုကျန်ထို (မိုက်လန်းဘွမ်) ထိ၊ ထိုမှ အရှေ့မြောက် ဘက်အလိုက် တချန်ချူထို (ငုချမ်းဘွမ်) ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ထို နောက် အရှေ့တောင်ဘက်အလိုက်၊ ချောင်ချီကွမ်လျန်စု (ကျောက်ကျီကွမ်လျမ်စု) ထိ၊ ထိုမှ အရှေ့ ခပ်ယွန်းယွန်း မြောက်ဘက်အလိုက် ချီချန်လင်း (ကျီကျန်လင်း) ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့

ဘက်အလိုက်၊ ထို့နောက် အရှေ့တောင်ဘက်အလိုက် တချိန်ကုန်းထို (တကျန်ခွန်းထို)၊ ဖင်ဟိုထို (ရှောင်နန်းကိုက်ရှန်)၊ လိုင်ရှိထိုဟိုထို (လိုင်ဆူတူဟိုထို)၊ စွန်ချူယွမ်ထို (ချွန်ကြူရွန်ထို) နှင့် ချောင်မု စွမ်းကို ထို (ချောင်းမူစွမ်းကိုထို) ကို ဖြတ်သန်းပြီးလျှင်၊ လုန်တဟိုထို (လုန်တဟိုထို) ထိပီရှိ နယ်နိမိတ် မှတ်တိုင် အမှတ် ၈ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ အထက်ဖော်ပြပါ ရေဝေတောင် တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၉.၄၇၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက် အလိုက်၊ တဘက်တွင် ရွေ့လီမြစ်၏ အထက်လက်တက်ဖြစ်သော မင်ကွမ်းမြစ်နှင့် အခြားတဘက်တွင် ကာယိပီဟို စပ်ကြား ရေဝေတောင်တန်းတလျှောက် ယေချိရှိဖန်ထို (ရေကြည်ရှစ်ဖန်ထို)၊ ရှိရဲရှန် (ရှစ်အိုင်ရှန်) နှင့် ရှိန်လျင်တုန်ထို (ရှင်ရင်တုန်ထို) ကိုဖြတ်သန်းပြီးလျှင်၊ ဖန်ချိုလင် တောင်ကြား လမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၉ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျား မှာ၊ ကီလိုမီတာပေါင်း ၄.၂၄၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် မင်ကွမ်း(မင်ကွမ်း) မြစ်၊ နှ (သံလွင်) မြစ်၏လက်တက်များဖြစ်သော ဖင်းဟိုတကျွဲပထို (ချာကုရှန်) အရှေ့ဘက်ရှိ မြစ်ငယ်၊ ထို့ပြင် စန်ချဟို နှင့် အခြားတဘက်တွင် မေခမြစ်၏လက်တက်များဖြစ်သော ပိဟိုနှင့် ၎င်း၏လက်တက် များ၊ ထို့ပြင် ချန်ကိုဝေပ (ချန်ကိုဝေပ) ချောင်းစပ်ကြား ရေဝေတောင်တန်းထလျှောက်၊ တောင် ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက် ဖန်ရွေလင်ထို (ဖန်ချိုလင်တောင်) ထိ၊ ထိုမှ အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ပင်းဟို တောင်ကြားလမ်းထိ၊ ထိုမှအရှေ့မြောက်ဘက်အလိုက်၊ ဖင်းဟိုတကျွဲပထို (ချာကုရှန်) ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ဟုန်းနီထန် (ဟုန်းနီထန်) ချောင်း၊ ဟုန်လူ (ဟိုလူ) တောင်ကြားလမ်း၊ လူထန်ကိုထို (လူထန်ကိုထို)၊ ချန်ဝေပ (ချောင်းဝေပ) ရှန် နှင့် ရှုမိုဟိုရှန်ကို ဖြတ်သန်းပြီးလျှင်၊ ချူအီးတဟို (ချူအီးဟိုတာဟို) ပြစ်ဖျား၏ အရှေ့တောင်ဘက် တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀ ထိ သွားသည်။ ဤနယ် နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၁၅.၉၉၂ ဖြစ်သည်။

အပိုဒ် ၁၁

ချူအီးတဟို (ချူအီးဟိုတာဟို) မြစ်ဖျားမှ နှ (သံလွင်) နှင့် မေခမြစ်စပ်ကြား ရေဝေ တောင်တန်းပေါ်ရှိ ဝူချူန်ရှန် (ခဆုထံတောင်) ထိ သွားသော နယ်နိမိတ်အစိတ်အပိုင်းမှာ၊ ကီလိုမီတာ ပေါင်း ၅၁.၅၄၉ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ် ဖော်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

ချူအီးတဟို (ချူအီးဟိုတာဟို) မြစ်ဖျား အရှေ့တောင်ဘက်တောင်ကြားလမ်းရှိ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၀ မှ မျဉ်းကြောင်းသည်၊ အနောက်မြောက်ဘက်အလိုက် ရေစီးကြောင်း အောက် ဘက်တလျှောက်၊ ချူအီးတဟို (ချူအီးဟိုတာဟို) မြစ်ဖျားထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက် မြောက်ဘက်အလိုက်၊ ထိုမြစ်ထလျှောက်၊ အမှတ်စဉ် ၁၁ ချည်းသာ ရေးထိုးထားသည့် နယ်နိမိတ်

မှတ်တိုင် သုံးတိုင်တည်ရှိရာ ချူအီးတဟို (ချူအီးဟိုတာဟို) မြစ်နှင့် အရှေ့မြောက်ဘက်မှ စီးဝင် လာသော၊ ၎င်း၏လက်တက် ချူလူဟို (ဇနုလူဟို) ဆုံသည့် နေရာထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆.၄၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁ သုံးတိုင် တည်ရှိသည့် အထက်ဖော်ပြပါမြစ်နှင့် လက်တက် ဆုံသည့်နေရာမှ၊ မျဉ်းကြောင်းသည်၊ မြောက်ဘက်အလိုက်၊ မီတာပေါင်း ၁၆၀ မျှ၊ ချူလူဟို (ဇနုလူဟို) မြစ်ညာတလျှောက်၊ ထို့နောက် ထိုမြစ်မှဖွဲ့ခွဲ၍၊ မြောက်ဘက်အလိုက် တောင်ကြားငယ် တလျှောက်၊ ၄၇၅ မီတာမျှ၊ ချဖီစုဝချီ (ဇပီဇီဂါကျီ) တောင်ရိုးထိ၊ ထိုမှ ဆက်လက်၍ မြောက်ဘက် အလိုက် ထိုတောင်ရိုးတလျှောက်၊ ၃၄၀ မီတာမျှ၊ ဖီမော်မြစ်၏လက်တက်ဖြစ်သော ချူတီလူခဟို နှင့် ချူအီးတဟို (ချူအီးဟိုဟာဟို) ၏ လက်တက်ဖြစ်သော နီပူလူချူလူခဟို စပ်ကြား ရေဝေတောင် တန်းပေါ် ချူတီးသွမ် ထိပ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ် အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၉၅၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက်ဘက် အလိုက်၊ တဘက်တွင် ဖီမော်မြစ်၏ လက်တက်များဖြစ်သော ချူတီလူခဟို၊ တရောက်ရွေဟို (ထရောက်ရွေချောင်း) နှင့် အခြားတဘက်တွင် ချူအီးတဟို (ချူအီးဟိုကာဟို)၊ ထို့မြင်၎င်း၏ လက်တက်ဖြစ်သော နီပူလူချူလူခဟို စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ စူပကို (ဇီပခု) တောင်ကြားလမ်းကို ဖြတ်သန်းပြီးလျှင်၊ မချူလူဝါဒီရှန်ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၇၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ဘက် အလိုက်၊ တရောက်ရွေဟို (ထရောက်ရွေချောင်း) နှင့် ဝမ်ခဲမြစ် (မိုးကူကျောင်) စပ်ကြား ရေဝေ တောင်ထန်းတလျှောက်၊ နောင်အိပွမ် (ညောင်ဦးဘွမ်) တောင်ကြားလမ်းကို ဖြတ်သန်းပြီးလျှင်၊ ပေါင်ဝေချန် (ဖေါဝီဂျန်) တောင်စောင်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄ ထိ သွားသည်။ ဤ နယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၇၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄ မှ မျဉ်းကြောင်းသည်၊ မြောက်စူးစူးမျဉ်းမြောင့်ကြောင်း အတိုင်း၊ အောက်ဖီမော်ရွာ အနောက်ဘက် အမှတ်တခွဲ ဖီမော်မြစ်ကို ဖြတ်သန်းပြီးလျှင်၊ ထိယုချမ် (ထိဦးကြွက်) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ မျဉ်းမြောင့်ကြောင်းထလျှောက်၊ အောက်ဖီမော်တရပ်ရွာမှ တတီယင်ပ (လာဂျန်တန်) မြန်မာရွာ သို့ သွားသောလမ်းကို ဖြတ်သန်းပြီးလျှင်၊ ဝုချောက်တို (ဝူးဆောက်တော) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏အရှည်အလျားမှာ (မြေပေါ်ထိုင်းထွာရ) မီတာပေါင်း ၁၇၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှ မျဉ်းကြောင်းသည်၊ တဘက်တွင်ညံ့မု (ညန်မု) ဟိုနှင့် အခြားတဘက်တွင် လိယုချမ် (လီဦးကြွက်) အနောက်ဘက် ဖီမော်မြစ်၊ ထို့မြင် ဖီမော်မြစ်မြောက် ဘက် ဝမ်ခဲမြစ် (မိုးကူကျောင်) ၏ လက်တက် စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ အရှေ့

မြောက်ဘက်အလိုက်၊ နိစိုချင်ရှုန် (ညီဇောဂျိန်တောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်
 ခပ်ယွန်းယွန်း မြောက်ဘက်အလိုက် ထိုရေဝေတောင်တန်းတလျှောက်၊ ဝိုတောင်ချန် (ဝူထောက်ချန်)
 တောင်ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ လုတ်ဆန်းဘွမ်ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ ထိ သွား
 သည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၆၄၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ မှ မျဉ်းကြောင်းသည်၊ မြောက်ဘက်အလိုက်၊ လုကန် (လုပ်
 ကန်) လင်းတောင်ရိုးတလျှောက်၊ ဂန် (ကန်တော်) မြစ်တောင်ဘက်ကမ်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင်
 အမှတ် ၁၈ လို သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၆၃
 ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈ မှ မျဉ်းကြောင်းသည်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ယေဘုယျ
 အားဖြင့် အနောက်မြောက်ဘက်အလိုက်၊ ဂန် (ကန်ဟော်) ဟိုကို ဖြတ်သန်းပြီးလျှင်၊ ဂန် (ကန်ဟော်)
 ဟို မြောက်ဘက်ကမ်း၊ တန်ချိုင်လင်း (တန်ဆပ်တောင်ရိုး) တောင်ခြေရှိ နယ်နိမိတ်မှတ်တိုင် အမှတ်
 ၁၉ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာ
 ပေါင်း ၃၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ဘက်
 အလိုက် ကန်ချိုင်လင်း (ကန်ဆပ်တောင်ရိုး) တောင်ရိုးတလျှောက်၊ ချိုင်လုတုန်ရှုန် (ဆပ်ထူးထူး
 တောင်) ထိပ်ထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက် ရှုမူရှုန် (ရှိုမိုတောင်) ဘောင်ရိုး
 တလျှောက်၊ ရှုမူရှုန် (ရှိုမိုတောင်) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ အမှတ်စဉ် ၂၀ ချဉ်းသာရေးထိုးထား
 ဘည့် နယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြားရှိ ဝူချုန်ဟို (ဝဆုတ်ကျောင်) ရေလယ်ကြော အမှတ်ထိ
 သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၄၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀ နှစ်တိုင်စပ်ကြားရှိ အထက်ပေါ်မြပါရေလယ်ကြောအမှတ်မှ၊
 မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ ဝူချုန်ဟို (ဝဆုတ်ကျောင်)
 အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၂၁ ချဉ်းသာ ရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင် သုံးတိုင်
 တည်ရှိရာ ဝူချုန်ဟို (ဝဆုတ်ကျောင်) နှင့် ရှောင်ကျန် (ငေါ်ချောင်းခ) ဆုံသည့်နေရာထိ သွားသည်။
 ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၅၃၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ သုံးတိုင်တည်ရှိသည့် အထက်ပေါ်မြပါမြစ်များဆုံသည့်နေရာမှ၊
 မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက် ရှောင်ကျန် (ငေါ်ချောင်းခ) မြစ်ညာ
 တလျှောက်၊ အမှတ်စဉ် ၂၂ ချဉ်းသာရေးထိုးလားသည့် နယ်နိမိတ်မှတ်တိုင်နှစ်တိုင် တည်ရှိသော
 နေရာတွင်၊ ထိုမြစ်နှင့် တဖော်တယ်မြစ် (ဖော်တယ်ကျောင်) ဆုံရာ နေရာထိ သွားသည်။ ဤ
 နယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၉.၈၆၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ နှစ်တိုင် တည်ရှိသည့် အလက်ပေါ်မြပါမြစ်များဆုံရာနေရာမှ၊
 မျဉ်းကြောင်းသည်၊ မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ရှောင်ကျန် (ငေါ်ချောင်းခ) မြစ်
 အရှေ့ဘက်ကမ်းပေါ် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ ထိ၊ ထိုမှ ယေဘုယျအားဖြင့်
 မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ တဖော်တယ်မြစ် (ဖော်တယ်ကျောင်) တောင်ဘက်ကမ်း

တလျှောက်၊ မိတာပေါင်း ၁၃၆ မျှ သွား၍၊ ထိုမှ အရှေ့ဘက်အလိုက် ကန်ဖန်ရွာ အရှေ့မြောက်ဘက်ရှိ တောင်ကြားငယ်တလျှောက်၊ မိတာပေါင်း ၁၇၅ မျှ သွားသည်။ ထိုမှ မြောက်ဘက်တောင်ကြားငယ် တလျှောက်၊ ကန်ဖန်ရွာ (ကန်ဖန်တောင်) ထိပ်ထိ၊ ထိုမှ အရှေ့တောင်ဘက်အလိုက်၊ ဝါနဲကြီ ဝါကျီရွာ (ဝါနဲကြီဝါကျီတောင်) တောင်ရိုးတလျှောက်၊ နာယာဝါတရွာ (နာရာဝါတတောင်) ထိပ် ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျား မှာ၊ ကီလိုမီတာပေါင်း ၂.၇၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့မြောက် ဘက်အလိုက်၊ ရှောင်ဖေါ်တယ်မြစ် (ဖေါ်ရှီကျောင်) နှင့် တဖေါ်တယ်မြစ် (ဖေါ်တယ်ကျောင်) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ နာယာဝါပေ တောင်ကြားလမ်းကို ဖြတ်သန်းပြီးလျှင်၊ ချီနိုင်လှရွာ (ချင်နယ်ထူတောင်) ထိပ်ထိ၊ လိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်နှင့် တောင် ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထိုရေဝေတောင်တန်းတလျှောက်၊ မားရှားဝမ်ဖေတောင်ကြားလမ်း ကို ဖြတ်သန်းပြီးလျှင်၊ ဖေါ်ရှီရွာ (ဖေါ်ရှီတောင်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆.၈၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄ မှ မျဉ်းကြောင်းသည်၊ ထဘက်တွင် ရှောင်ဖေါ်တယ်မြစ်၊ (ဖေါ်ရှီကျောင်)၊ လှိုင်ပြင် ဝူချန်ဟို (ဝဆုတ်ကျောင်) ၏ အထက်လက်တက်မြစ်သော ညူလန် (ညိုလန်)ဟိုနှင့် အခြားတဘက်တွင် တဖေါ်တယ်မြစ် (ဖေါ်တယ်ကျောင်) ၏ အထက် လက်တက်ဖြစ် သော စဒုလောချောင်းစပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင် ဘက်အလိုက်၊ ဖေါ်မာရွာ (ဖေါ်မာတောင်) ထိပ်ထိ၊ ထိုမှ အနောက်တောင်ဘက်အလိုက် ညူလန် ရွာ (ညိုလန်တောင်) တို့၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက် အလိုက် နှင့် (သံလွင်) နှင့် မေခမြစ်စပ်ကြား ရေဝေတောင်တန်းပေါ် တည်ရှိသော ဝူချန်ရွာ (ဝဆုတ်တောင်) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖေါ်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆.၃၅ ဖြစ်သည်။

အပိုဒ် ၁၂

ဝူချန်ရွာ (ဝဆုတ်တောင်) မှ တူစဲဖုန်လှရွာ (တူစယ်ဖုံရာဇီ) ထိပ်ထိ နယ်နိမိတ်အစိတ်အပိုင်း မှာ၊ ကီလိုမီတာပေါင်း ၃၀၃.၀၆၇ ရှည်လျား၍၊ ဤနယ်နိမိတ်အစိတ်အပိုင်းသွယ်ထန်းပုံ၏ အသေးစိတ် ဖေါ်ပြချက်မှာ၊ အောက်ပါအတိုင်း ဖြစ်သည်။

ဝူချန်ရွာ (ဝဆုတ်တောင်) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နှင့် (သံလွင်) ပြစ်၏လက်တက်များဖြစ်သော တင်းမင်း (တိမ်)ဟို၊ ယာရွေလို (ယာရွေထို) ဟို၊ နန်မိ (နတ်မိ) ဟို၊ ရှန်ရှင်ရွာ တျင်ဟို (မိစီချီမူပူ) နှင့် အခြားတဘက်တွင် တဖေါ်တယ်မြစ် (ဖေါ်တယ်ကျောင်)၊ တို့ပြင် ၎င်း၏လက်တက်ဖြစ်သော စဒုလောချောင်းစပ်ကြား ရေဝေတောင်တန်း တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ တင်းမင်းရွာ (တိမ်တောင်) နှင့် ပေလရွာ (ပေလတောင်) ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ ပိုတေရွာ (ဖွတ်တွဲတောင်) ထိပ်ထိ၊

ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ပါကောင်ရှန် (ပါကော တောင်) တိပ် အရှေ့မြောက်ဘက်၊ မီတာပေါင်း ၁၃၀ ကွာ အမှတ်တိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ စုကေအိုင်လိပိရှန် (စုကီအေးလိပိတောင်) တိပ်ကို ဖြတ်သန်းပြီးလျှင်၊ စန်ယို ယွမ်ရှန် (ချောင်းသုံးဦးတိုက်ကောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ နန်မိရှန် (နတ်မိတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ တိုဖန်ရှန် (ထေသာ တောင်) ကိုဖြတ်သန်းပြီးလျှင်၊ ပြုရှီလိရှန် (ပြာရှီလောတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ယွမ်ရှေရှန် (နှင်းလုံးတောင်) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ပိုင်ပါ (ချင်မလီ) တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ တိ သွားသည်။ ဤနယ် နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်ကန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၆.၉၃၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နု (သံလွင်) ပြစ်၏ လက် တက်များဖြစ်သော လားမန်ကဟို၊ လီမီဟို၊ စူပ (စီပါ)ဟို၊ ကျင်မေ (ချင်မေ) ဟိုနှင့် ငိုဂ (ဝေါကာ) ဟိုနှင့် အခြားတဘက်တွင် မေခမြစ်၏လက်တက်များဖြစ်သော တဖေါ်တယ်ပြစ် (ဖေါ်ထယ်ကျောင်)၊ ရှောင်ကျွန်း (ငေါ်ချောင်းခ)၊ လဘန်ရမဲစပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း ပြောက်ဘက်အလိုက်၊ စူပရှန် (စူပြာတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ တူကူလိရှန် (ကူတူလိကောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ လားပဲလိရှန် ထိပ်ထိ၊ တိုမှ မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ တူမိရှန် (တူမိကောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း ပြောက်ဘက်အလိုက်၊ ပါလောရှန်တိပ်ကိုဖြတ်သန်းပြီးလျှင်၊ လာလုရှန်လိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ၃၉၉၇-၉ မီတာအမြင့်ထိ၊ ထို့နောက် အရှေ့ပြောက်ဘက်အလိုက် ဝူးရှန် ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း ဖြောက်ဘက်အလိုက်၊ ဝူးရှန် တောင်ကြား လမ်းကို ဖြတ်သန်းပြီးလျှင်၊ ၃၉၇၇ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ စူပ (စီပါ) ရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် ပြောက်ခပ်ယွန်းယွန်း အရှေ့ ဘက်အလိုက်၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ စူစောင် (စစ်ဆောင်) တောင်ကြားလမ်းကို ဖြတ်သန်းပြီးလျှင်၊ ကျင်မေ (ချင်မေ) ရှန်လိပ်ထိ၊ ထိုမှ ယေဘုယျ အားဖြင့် အနောက်မြောက်ဘက်အလိုက်၊ စောင်ပိုဝါပိ (ဆောင်ပိုဝါပိ) ထောင်ကြားလမ်းကို ဖြတ်သန်း ပြီးလျှင်၊ ငိုဂရှန် (ဝေါကာတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက် အလိုက်၊ ဇီလူဝါဒီဝတ်တောင်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ပြောက်ဘက်အလိုက်၊ လာကုရှန်ထိပ်ထိ၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ချင်တု (ဆာဂျန်း) တောင် ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ တိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက် ဖော်ပြပါ ရေဝေတောင်ထန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅၀.၁၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နု (သံလွင်) မြစ်၏ လက်ကက်များဖြစ်သော ငိုဂ (ဝေါကာ) ဟို၊ လပုလိဟို၊ ဆာထာဟို (ဖိရှောအိုင်ဇလော) နှင့် အခြားတဘက်တွင် လဘန်ရမဲ၊ ထို့ပြင် ၎င်း၏လက်တက်ဖြစ်သော မိဇု (နီဇွန်ထားမိဝမ်) ဟို

စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ မိဇူရှန် (ရှီဟွန်တောင်)ထိပ်ထိ၊ ထို့နောက် အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်အလိုက်၊ ရီမရှန်မြောက်ဘက်ထိပ်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ရီလာဟုရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ၄၀၀၅ မီတာအမြင့်ထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ ၄၀၀၇.၃ မီတာအမြင့်ထိ၊ တဖန် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ချန်ထို (ချန်တို) ရှန်ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ဆာလာတောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၆.၁၈၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နု(သံလွင်) မြစ်၏ လက်တက်များဖြစ်သော ဆာလာဟို(ဖိရှောအိုင်ဇလော)၊ ဂျဲလီဟို၊ လာမူချီရာယို၊ လီမန်ဂျန်ကီဟို၊ ကူချမ်ဟိုနှင့် အခြားတဘက်တွင် မေခမြစ်၏ လက်တက်များဖြစ်သော လဘန်ရမဲ၊ မရမ်ရမဲ စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ မရူးဖွန်ဆီဘွမ် နှင့် ဆာလာရှန် ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ မီတာပေါင်း ၃၉၇၀ အမြင့်ထိ၊ ထိုမှ အရှေ့မြောက်ဘက်အလိုက်၊ ၄၀၀၈ မီတာအမြင့်ထိ၊ တဖန် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ဂျဲလီတောင်ကြားလမ်းထိ၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ လာချီ ရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်နှင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ရှုတာရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ရှုတာတောင်ကြားလမ်း၊ ချာကို (ချာကဲ) တောင်ကြားလမ်းများနှင့် လဲထိုင် (လဲတီ)ရှန်ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ချာမိဇူကူရှန်(တွန်ရာကူတောင်) ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ပဆူကွာကူရှန် (ပါဆူကွာကူ) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ မင်းကဲ (နာခဲ) တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၂၉ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃၀.၆၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နု(သံလွင်) မြစ်၏ ထက်တက်များဖြစ်သော ကူချမ်ဟို၊ လတူတီဟို၊ ရှိတဲ(ရှီတာ)ဟို၊ ရှိဖီဟို (အာမက်ဒါဘာရမဲ)၊ ကဲချီ(ချီဇအစ်မာ)ဟို၊ လုတိုလိုဟို(ချီဇရမဲ) နှင့် အခြားတဘက်တွင် မေခမြစ်၏ လက်တက်များဖြစ်သော မရမ်ရမဲ၊ ရှာဖီရမဲ၊ ဆီမီရမဲ စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ မကရူ (မကရူး) ဘွမ် ထိပ်ထိ၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ မေချီမေရှန်(ချူမာလီရာဇီ)ထိပ်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ညံစိဆူ (နိုင်စစ်စီ)တောင်ကြားလမ်း၊ ညံစိ(နိုင်နာစီ) တောင်ကြားလမ်းများနှင့် ၃၇၅၈ မီတာ၊ ၃၇၉၅ မီတာ၊ ၃၇၈၁.၆ မီတာမြင့်သော နေရာအမှတ်များကို မြတ်သန်းပြီးလျှင်၊ ရှာဖီတောင်ကြားလမ်းထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ ရှပ်ဆူ(ရှပ်စီ)ရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ကဲစီ(ကေစီ)ရှန်ထိပ်ထိ

ထိုမှ ယေဘုယျအားဖြင့် အရွှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ကဲစီ(ကက်စီ)တောင်ကြားလမ်း ကို ဖြတ်သန်းပြီးလျှင်၊ နိဆူကုရှန် (ဂီဂီရာဇီ) ထိပ်ထိ၊ ထို့နောက် မြောက်ဘက်နှင့် အနောက်မြောက် ဘက်အလိုက်၊ နိဆူကုတောင်ကြားလမ်း (ဂီဂီသာရာ)ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀ ထိ သွား သည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေထောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂၇.၇ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နု (သံလွင်) မြစ်၏ လက်တက်များဖြစ်သော လုတိုလိုဟို (ချီဒူရမဲ)၊ ယမုဟို (ဝမိုလောရမဲ) နှင့် အခြားတဘက်တွင် မေခမြစ်၏ လက်တက်များဖြစ်သော ဆီမီရမဲနှင့် အမတ်ရမဲ စပ်ကြားရှိ ရေဝေထောင်တန်းကလျောက်၊ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ လုရှီ (လူစီ) ရှန်ထိပ်ထိ၊ ထို့နောက်တောင် ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ပဝရှန် (ဆီမီရာဇီ) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ ၂၆၇၅ မီတာ အမြင့်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ အလူရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ ချီဒူသာရာနှင့်ရှိမာရှန်ထိပ်တို့ ဖြတ်သန်းပြီးလျှင်၊ ယမရှန် (နုကုရာမီတောင်) ထိပ်ထိ၊ တိုမှ ယေဘုယျအားဖြင့် အနောက် မြောက်ဘက်အလိုက်၊ ကော်ချီ သာရာ (ကော်ချီသာရာ) တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၁ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေထောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂၀.၂၃ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၁ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နု(သံလွင်) မြစ်၏ လက်တက်များဖြစ်သော ယမုဟို (ဝမိုလောရမဲ)၊ မူကဲချီဟို(ဂျူဂျစ်ချီ)နှင့် အခြားတဘက်တွင် မေခ မြစ်၏ လက်တက်များဖြစ်သော ချီရမဲ (ချီလုန်) ချီ၊ ဆပ်ချီ စပ်ကြား ရေဝေထောင်တန်း တလျောက်၊ ယေဘုယျအားဖြင့် အရွှေ့ခပ်ယွန်းယွန်း မြောက်ဘက် အလိုက်၊ ရှိကွန် (ရှိကွန်) သာရာထိ၊ ထို့နောက်အရွှေ့ဘက်အလိုက်၊ ရှိကွန်ရှန် (ရှိကွန်တောင်) ထိပ်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရွှေ့ဘက် အလိုက်၊ ဟချီကု (ဟတ်ချီကု) ရာဇီထိပ်ထိ၊ တိုမှ ယေဘုယျ အားဖြင့် မြောက်ဘက်အလိုက်၊ ဟချီ (ဟာဇာ) သာရာထိ၊ ထို့နောက် အနောက်မြောက်ဘက် အလိုက်၊ ဟချီရှန် (နမ်တောင်ခါရာဇီ) ထိပ်ထိ၊ ထို့နောက် အရွှေ့မြောက်ဘက်အလိုက်၊ ချီပုရှန် ထိပ်ထိ၊ ထို့နောက် တောင်ခပ်ယွန်းယွန်း အရွှေ့ဘက်အလိုက်၊ ၃၇၉၀ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ နုကူကူချီရှန် (နုကူကူချီတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ ၃၇၁၃ မီတာ အမြင့်ထိ၊ ထို့နောက် အရွှေ့ ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ချူကူ (ချီကူ) တောင်ကြားလမ်းကိုဖြတ်သန်းပြီးလျှင်၊ ကုချီပိ (ဂျူဂျစ်လခါး) တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၂ တိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေထောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျား မှာ၊ တီလိုမီတာပေါင်း ၁၂.၇၈ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၂ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နု(သံလွင်) မြစ်၏ လက်တက်ဖြစ်သော မူကဲချီဟို (ဂျူဂျစ်ချီ) နှင့် အခြားတဘက်တွင် မေခမြစ်၏ လက်တက် ဖြစ်သော ကျစ်ဆာချီ စပ်ကြား ရေဝေထောင်တန်းတလျောက်၊ ယေဘုယျအားဖြင့် အရွှေ့ မြောက်ဘက်အလိုက်၊ ကုချီရှန် (ကူဂျီတောင်) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ကုချီရှန် (ဟူရှီတောင်)

ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရွှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ နီချီရှန် ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ၃၅၂၁ မီတာ အမြင့်ထိ၊ ထို့နောက် အနောက်မြောက်ဘက် အလိုက်၊ ၃၅၂၆ မီတာအမြင့်ထိ၊ ထို့နောက် အရွှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ချင်ရှီရှန် (ကျောက် ချန်ဘွမ်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ မဂူချီထောင်ကြားလမ်း အရွှေ့ဘက်၊ မီတာပေါင်း ၉၈၀ အကွာတွင် ထည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၃၃ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက် ဖေါ်မြပါ ရေဝေထောင်ထန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၀.၀၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၃ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နု (သံလွင်) မြစ်၏ လက်ထက်များဖြစ်သော ချီတိုလိုဟို (အလန်ချီ)၊ မုလဲက (မူလိုင်ခ) ဟို၊ လူချယ်လို (လူချီလို) ဟို၊ လော်ခဲ၊ လီချီတဟို (တာစံတင်လော်) နှင့် အခြားတဘက်တွင် မေခမြစ်၏ လက်ထက်များ ဖြစ်သော ကျစ်ဆာချီ၊ နဂျီချီ၊ ထို့မြင် ဇစ်တားလော်အရွှေ့ဘက် လက်တက်များစပ်ကြား ရေဝေ တောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ မဂူချီ တောင်ကြားလမ်းကိုဖြတ်သန်းပြီးလျှင်၊ ၃၅၄၇ မီတာအမြင့်ထိ၊ ထိုမှ အနောက်မြောက်ဘက်အလိုက်၊ မုထုန်ရှန် (ကောင်းဘိုင်ဘွမ်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက် အလိုက်၊ ၃၆၈၃ မီတာအမြင့်ထိ၊ ထို့ဖြင့် အရွှေ့မြောက်ဘက်အလိုက်၊ ၃၇၁၀ မီတာအမြင့်ထိ၊ ထို့နောက် မြောက်ဘက်နှင့် အနောက်မြောက်ဘက်အလိုက်၊ မူတာတောင်ကြားလမ်းထိ၊ ထိုမှ ယေဘုယျအား ဖြင့် အနောက်မြောက်ဘက်နှင့် အရွှေ့မြောက်ဘက်အလိုက်၊ မီတာပေါင်း ၃၇၅၀ အမြင့်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် မြောက်ဘက်နှင့် အရွှေ့ဘက်အလိုက်၊ မူဆူ (မူစီ) ရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျ အားဖြင့် မြောက်ဘက်အလိုက်၊ ကလိုင်ရှန်ထိပ်ထိ၊ လိုမှ ယေဘုယျအားဖြင့် အနောက်မြောက် ဘက်အလိုက်၊ လူဆူ (လူစီ) ရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရွှေ့ခပ်ယွန်းယွန်း မြောက်ဘက် နှင့် အနောက်မြောက်ဘက်အလိုက်၊ ဘဇစ်ရာဇီထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရွှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ထို့နောက် အရွှေ့ဘက်အလိုက်၊ ယိုဟောင်ရှန် (မိတ်ဆွေတောင်) ထိပ်ထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ဘဇစ်တောင်ကြားလမ်းမှ အရွှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ မီတာပေါင်း ၆၅၀ ခန့် အကွာရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၄ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖေါ်မြပါ ရေဝေတောင်ထန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂၆.၆၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၄ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နု (သံလွင်) မြစ်၏ လက်ထက်များဖြစ်သော လီချီတဟို (တာစံတင်လော်)၊ တယ်လိုင်လို (တလိုက်လို) ဟို၊ ယွေကဲ (ယွယ်ကို) ဟို၊ ထန်ချူ (ထောင်ချူ) ဟို၊ တဆူးလော် နှင့် အခြားတဘက်တွင် မေခမြစ်၏ လက်ထက်များဖြစ်သော ပွန်တန်ချီ၊ လောင်ခူချီ၊ အလန်ချီစပ်ကြား ရေဝေတောင်ထန်းထလျှောက်၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ဘဇစ်ထောင်ကြားလမ်းကိုဖြတ် သန်းပြီးလျှင်၊ ထစန်တင်ရှန် (တာစံတင်ဘွမ်) ထိပ်ထိ၊ ထို့နောက် မြောက်ဘက်နှင့် အရွှေ့မြောက် ဘက်အလိုက်၊ မီတာပေါင်း ၃၉၆၀ အမြင့်ထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ပန်းတဲရှန် (ပွန်တန်တောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ ယွေတန်ရှန် (ယွယ်တန်တောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့်

မြောက်ခပ်ယွန်းယွန်း အနောက်ဘက်နှင့် အနောက်တောင်ဘက်အလိုက်၊ တောင်တော်မူခူး ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်နှင့် အနောက်တောင်ဘက်အလိုက်၊ ၃၇၂၀ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်နှင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ အစိုရှုန် (မတူမခူးတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက် ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ အလန်တောင်ကြားလမ်း (အလန်လခါး) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ လီ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်း ပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂၅.၇၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နု (သံလွင်) မြစ်၏ လက် တက်များဖြစ်သော တဆူးလော်၊ လိုင်တု (လိုတူ) ဟို၊ ချူရီဒန်လောနှင့် အခြားတဘက်တွင် မေခ မြစ်၏ လက်တက်များဖြစ်သော အလန်ချို၊ မဝါချီစပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘု ယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ အလန်ချိုတောင်(ထိပ်)ထိပ် ကို ဖြတ်သန်းပြီးလျှင်၊ လိုင်အာရှန် (လိုင်အာတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက် တောင်ဘက်နှင့် တောင်ဘက်အလိုက်၊ လုံလင်မခူးထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ မဝါတောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၂.၄၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နု (သံလွင်) မြစ်၏ လက်တက်များဖြစ်သော ချူရီဒန်လော၊ ချစ်စီချို၊ ထို့ပြင် တူလုန် (တရန်) မြစ်၏ လက်တက် ပန်း ထန် (ပန်တန်) ဟိုနှင့် အခြားတဘက်တွင် မေခ၏ အထက်လက်တက်ဖြစ်သော လတကော် (ချန်) ချို စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ မဝါရှန်ထိပ် ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ချူမေရှန် (ချူမိုက် တောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်နှင့် အနောက်ပြောက်ဘက်အလိုက်၊ တုနု ရှန် (တူနူးတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ပွန်းမရှန် (ပန်းမတောင်) ထိပ်ထိ၊ တိုမှ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ ပုဟချီရှန် (ခလား ရာဇီ) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ ပွန်တန်ရာဇီထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၇ ထိ သွား သည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၆.၁၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၇ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် တူလုန် (တရန်) မြစ်၏ လက်တက်များဖြစ်သော ပန်းထန် (ပန်တန်) ဟို၊ ထဲလာ (ထဲရာ) ဝမ် နှင့် အခြားတဘက်တွင် လတကော် (ချန်) ချို စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် ထောင်ဘက် အလိုက်၊ လုံလန်ရာဇီ ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ လုံလန်ထောင်ကြားလမ်း (လုံလန်လခါး) ရှိ နယ် နိမိတ်မှတ်တိုင် အမှတ် ၃၈ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆.၃၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၈ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် ထဲလာ (ထဲရာ) ဝမ်၏ လက်တက်များနှင့် အခြားတဘက်တွင် မေခမြစ်၏ အထက်လက်တက်များဖြစ်သော ဝီဝမ်ချို၊ မန်ချယ် (မန်ခ)ချို၊ လလွန်တီချောင်း၊ ထို့ပြင် တူလုန် (တရုန်) မြစ်၏ လက်တက်ဖြစ်သော လဝမ် (လဝိုင်းချောင်း) ၏ အရှေ့ဘက် လက်တက်များစပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ဝမ်ချေဟေရှန် (ဝမ်ချိုဟေတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ တို့နောက် အနောက်တောင်ဘက်အလိုက်၊ လုံလန်မူတီလီလခါး (ရုံလုံမူတီလီလခါး) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ တယ်လုန် (ထလုန်) ရှန်ထိပ်ထိ၊ ထိုမှယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်းအနောက်ဘက်အလိုက်၊ မီတာပေါင်း ၃၅၄၀ အမြင့်ထိ၊ ထို့နောက် မြောက်ဘက်နှင့် အနောက်မြောက်ဘက်အလိုက်၊ ခေါ်ရာရာထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ ကွန်တန်း (ခုံတင်ရာဇီ) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ၃၄၀၅ မီတာအမြင့်ထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ချာရာမကိုဇီနှင့် တီကူးမန် ထောင်ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ တီကူးကျန်ရှန် (တီကူးချန်းတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ မန်ချူကဲ (မန်ချိုက) ဘွမ် ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ တုပုလု (မရုံ) တောင်ကြားလမ်းကို ဖြတ်သန်းပြီးလျှင်၊ ဟူစပုလုရှန် (တူစယ်ဖုံရာဇီ) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၉ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ပေါ်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃၀.၀၆ ဖြစ်သည်။

အပိုဒ် ၁၃

တူစပုလုရှန် (တူစယ်ဖုံရာဇီ) ထိပ်မှ ကုန်ဒမ်ရာဇီ (လွန်ကောင်ဖုန်တောင်) လိပ်ထိ သွားသော နယ်နိမိတ်အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၁၃.၇၆၉၄ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ် ပေါ်မြေချက်မှာ၊ အောက်ပါအတိုင်း ဖြစ်သည်။

တူစပုလုရှန် (တူစယ်ဖုံရာဇီ) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၉ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် တူလုန် (တရုန်) မြစ်၏ လက်တက်များဖြစ်သော တုံးဝမ်တုံးဟို၊ မဝမ်တုန် (မဝမ်တွင်း) ဟိုနှင့် အခြားတဘက်တွင် တူလုန် (တရုန်) မြစ်၏ လက်တက်များဖြစ်သော လဝမ် (လဝိုင်းချောင်း)၊ အားလန်ဝမ်တုန် (ယလောင်အုံရွန်) ချောင်း စပ်ကြား မေဝေတောင်တန်း တလျှောက်၊ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ ထို့နောက် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ လုချင်ဘွမ် (လူချန်ဘွမ်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ ၂၁၄၀.၃ မီတာ မြင့်သော နေရာအမှတ်ကို ဖြတ်သန်းပြီးလျှင်၊ အားလန်ဝမ်တုန် (ယလောင်အုံရွန်) ချောင်းဖျား၊ ၂၀၈၄.၄ မီတာ အမြင့်ထိ၊ ထို့နောက် တောင်ရိုး အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ၂၁၄၀.၃ မီတာ ခြင့်ဘောနေရာအမှတ်မှ၊ (မြေပေါ်တိုင်းထွာရ) ထိုက်ရိုက်အကွာ အဝေး မီတာပေါင်း ၁၁၉၀ ရှိ အမှတ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက် ခပ်ယွန်းယွန်း မြောက်

ဘက်အလိုက်၊ မျဉ်းပြောင်းကြောင်းအတိုင်း တူလုန်(တရုန်)မြစ် တောင်ဘက်ကမ်း၊ အနောက် ချင်းဒန်ရွာတည်ရာ နေရာဟောင်း အနောက်ဘက် လမေကုန်ထန် (ရှဝမ်ဒမ်) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၀ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်း ပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅.၈၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၀ မှ မျဉ်းပြောင်းသည်။ ယေဘုယျအားဖြင့် အနောက်ခပ် ယွန်းယွန်း မြောက်ဘက်အလိုက်၊ မျဉ်းပြောင်းကြောင်းအတိုင်း၊ တူလုန် (တရုန်) မြစ်ကို ဖြတ်သန်း ပြီးလျှင်၊ ထိုမြစ် မြောက်ဘက်ကမ်းနှင့် ၎င်းလက်တက် လုန်လုန်ဝမ်တုန် (လုံရောင်ဒန်) ချောင်း အရှေ့ဘက်ကမ်း ဆုံရာနေရာရှိ အမှတ်တံ၊ ထိုမှ ယေဘုယျအားဖြင့် ပြောက်ဘက်အလိုက်၊ မျဉ်း ပြောင်းကြောင်းအတိုင်း၊ (မြေပေါ် တိုင်းထွာရ) ၄.၂.၄ မီတာမျှ၊ တူလုန် (တရုန်) မြစ် မြောက်ဘက် ကမ်း၊ လုန်လုန်ဝမ်ထူ (လုံရောင်ဒန်) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၁ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၂၀၉.၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၁ မှ မျဉ်းပြောင်းသည်။ တဘက်တွင် တူလုန် (တရုန်)မြစ်၏ လက်တက်များဖြစ်သော ဟပန်းဝမ် (ဟန်ဖန်ချောင်း)၊ လတပုလိုဟို (ဂျပမ်ချောင်း) နှင့် အခြား တဘက်တွင် တူလုန် (တရုန်) မြစ်၏ လက်တက်များဖြစ်သော လုန်လုန်ဝမ်တုန် (လုံရောင်ဒန်) ချောင်း၊ ငရုန်ဝမ် (အိုင်ရန်ဟို) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက် ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ဟပန်ကွီရှန် (ဟန်ကွန်းတောင်) ထိပ်ထိ၊ ထိုမှ အနောက် ပြောက်ဘက်အလိုက်၊ ဟပန်လိချီရှန် (မဒင်ဒဗယ်) တိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် ပြောက်ဘက် အလိုက်၊ လုန်စံလုန်ကုရှန် (လုဆန်လုံတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ပြောက် ဘက်အလိုက်၊ ကုန်ဒမ်ရာဇီ (လွန်ကောင်ဖုန်တောင်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၂ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အလက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝ တည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၇.၇၂ ဖြစ်သည်။

အပိုဒ် ၁၄

ကုန်ဒမ်ရာဇီ (လွန်ကောင်ဖုန်တောင်) ထိပ်မှ ယကလ (ယူလန်တောင်ကြားလမ်း) ထိ သွားသော နယ်နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၁၆၉ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ် ဖော်မြဲချက်များမှာ၊ အောက်ပါအတိုင်း ဖြစ်သည်။

ကုန်ဒမ်ရာဇီ (လွန်ကောင်ဖုန်တောင်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၂ မှ မျဉ်း ပြောင်းသည်။ တဘက်တွင် တူလုန် (တရုန်) မြစ်၏ လက်တက်များဖြစ်သော ဂျပမ်ဝမ် (ဂျပမ် ချောင်း)၊ တစယ်ဝမ်၊ ပုခ (ပုခ) ဝမ်၊ တန်ထန်ဝမ် (တန်တန်ဟို)၊ ထို့ပြင် လုန်ယိုဝမ် (ပေါင်အာ မုဝမ်) ဟိုနှင့် အခြားတဘက်တွင် တက်လင်း (တခဲလင်) ဝမ်၊ တတ်ဇု (ထဇု) ဝမ် [၎င်း၏ လက်တက် များဖြစ်သော တရုတရာဝမ်၊ ထူလူဝမ်၊ တိန္နန်ချာဟို (ဆုတုန်ဝမ်)၊ ကုန်တလိုဟို (ဝင်ဟုန်ဝမ်)၊

ရှိကျင်လိုဟို (စချမ်းဝမ်) အပါအဝင်]၊ ထို့ပြင် သာလာဝမ် စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရွှေခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ထဲမယ်ဘွမ် ထိပ်ထိ၊ ထိုမှ အရွှေ မြောက်ဘက်အလိုက်၊ လောင်ပွန်လခ (လောင်ပွန်လခါး) ရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း ပြောက်ဘက်အလိုက်၊ ၃၇၂၆ မီတာအမြင့်ထိ၊ ထို့နောက် မြောက်ခပ် ယွန်းယွန်း အနောက်ဘက်အလိုက်၊ နန်ပိုင်လိုလခ (နန်ပလိုလခါး) ထိပ်ထိ၊ ထိုမှ ယေဘုယျအား ဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ၃၆၆၅ မီတာအမြင့်ထိ၊ ထို့နောက် ယေဘုယျ အားဖြင့် မြောက်ဘက်အလိုက်၊ တဲကိုချိုလခါး (ပုပေါရာဇီ) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ ထဲလူ လခါး (တရုတရာ တောင်ကြားလမ်း) ကိုဖြတ်သန်းပြီးလျှင်၊ ပါတီရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း ပြောက်ဘက်အလိုက်၊ မီတာပေါင်း ၃၇၂၀ အမြင့်ထိ၊ ထို့နောက် အရွှေ မြောက်ဘက်အလိုက်၊ ပုခလခ (ဖုခါလခါး) ထိပ်ထိ၊ ထို့နောက် အနောက်ခပ်ယွန်းယွန်း မြောက်ဘက် အလိုက်၊ ပုခ (ပခဲလ) တောင်ကြားလမ်းထိ၊ ထိုမှ ယေဘုယျအားဖြင့် အရွှေမြောက်ဘက်အလိုက်၊ ၃၇၃၀ မီတာအမြင့်ထိ၊ ထို့နောက် မြောက်ဘက်အလိုက်၊ ကုန်တလခ (ခွန်တလခါး) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရွှေဘက်အလိုက်၊ ထို့နောက် အရွှေခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ နုမေဟေရှန် (ခွန်ဂျန်ရာဇီ) ထိပ်ထိ၊ ထို့နောက် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ နုချယ်ဟေရှန် (နုချိုဟေတောင်) တိပ်ကို ဖြတ်သန်းပြီးလျှင်၊ ပန်းပုဟေရှန် (မလွန်ရာဇီ) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ မတီပုလုန်ရှန် (မတီပုလောင်တောင်) ထိပ်ထိ၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ တချူခဲဟေရှန် (တချူခဲရာဇီ) ထိပ်ထိ၊ ထိုမှ ယေဘုယျ အားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ဟိုမေဟေရှန် (ဟိုမေဟေတောင်) ထိပ်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် မြောက်ဘက်နှင့် အရွှေဘက်၊ ထို့နောက် မြောက်ဘက်အလိုက်၊ နင်စီဝမ်မေဟေရှန် (ဇလွန်ရာဇီ) ထိပ်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် အရွှေခပ်ယွန်းယွန်း မြောက် ဘက်အလိုက်၊ တန်ထန်လုန်ပုလုန်ရှန် (ဇလာရာဇီ) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက် မြောက်ဘက်အလိုက်၊ တီယုလုန်ပုလုန်ရှန် (တီယိုလုန်ပုတောင်) ထိ၊ ထို့နောက် အနောက်မြောက် ဘက်အလိုက်၊ ထို့နောက် အရွှေမြောက်ဘက်အလိုက်၊ သာနာလခါး (သာလာတောင်ကြားလမ်း) ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၄၃ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖေါ်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆၅-၀၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၃ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် တူလုန် (ထရုန်) မြစ်၏ အထက် လက်တက်များဖြစ်သော လုန်ယိုဝမ်၊ ဝဲလန်လောင် (ဝဲလန်လွန်ဟို)၊ တကိုပုဂ္ဂယု (တခိုပုဂ္ဂယု) ဟို၊ ချူတင်းလောင် (ချူတန်လွန်ဟို)၊ တီလိတန်ဟို၊ စိုတိုင်လုံ (ချိုယူကိုင်လန်ဟို)၊ ချမ်မာဟို၊ ပုဆန် (ပုစန်) ချူ၊ ထို့ပြင် ကိုဟာလင်ဟို (တန်လုံဝမ်) နှင့် အခြားတဘက်ထွင် မေခမြစ်၏ အထက်လက်တက်တချုဖြစ်သော၊ တိုလိုချိုင် (အတွန်းဝမ်) ၏ လက်တက်များ ဖြစ်သည့် သာလာဝမ် [၎င်း၏ လက်တက်များဖြစ်သော တူစီလိဂျန်အားထောင် (တူစီလိဂျာ နန်လန်)၊ တရုလောင် (တရုလန်)၊ နုန်ရှီလောင် (လောင်ရှေလွန်)၊ တဲမလောင် (ထီမာလန် လန်)၊ လုန်ကွန်ထန်လောင် (ဖေါင်တွန်းချောင်း)၊ ရှင်မုလလောင် (ရှန်မုလလွန်) ဟို၊ လုန်ထွန်

လလွန် (လွန်တန်လလွန်)၊ ပုဂ္ဂကန်းလောင် (ပုဂ္ဂကန်လွန်)၊ ရှစ်ပန်း (ရှစ်ပန်) ချူ၊ ချူငုက (ချူစိခ) ဟိုအပါအဝင်]၊ ထို့ပြင် လုံစချူ (တာလီဝမ်) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျ အားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ လုန်ယိုလခါး (လန်ယူလခါး တောင်ကြားလမ်း) နှင့် လိုကွမ်လခါး (လိုကွမ်လခါး တောင်ကြားလမ်း) ကို ဖြတ်သန်းပြီးလျှင်၊ လိုကွမ်လဂွန် (လိုကွမ်လခါး) ထိပ်ထိ၊ ထို့နောက် အနောက်မြောက်ဘက်နှင့် အနောက်ဘက်အလိုက်၊ တူဝရန် (တူဝတောင်) ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ၄၅၇၁ မီတာအမြင့်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထို့နောက် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ရင်းမဲလခါး (ရင်းမာလခါး) တောင်ကြားလမ်းထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ ထို့နောက် တောင်ဘက်အလိုက်၊ ၄၆၇၅ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်နှင့် အနောက်မြောက်ဘက်အလိုက်၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ၄၇၃၃ မီတာ အမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ လုန်ချိုင်ဂျူရှန် (လန်ချောင်ယူတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်နှင့် အနောက်မြောက်ဘက်အလိုက်၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ ဆင်ကိုင်ကယ်စယ် (ခါခါပူလခါး) တောင်ကြားလမ်းထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထို့နောက် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ တဲမချာနီရှန် (တီမာချီယာနီတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ ရှစ်ပန်းလခါး (ဆိုင်ဆိပန်လခါး) တောင်ကြားလမ်းကို ဖြတ်သန်းပြီးလျှင်၊ ချမ်မဂျီရှန် (ရှင်ကာလာရာဇီ) ထိပ်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ ပူဆန်လ (ပူစန်လတောင်ကြားလမ်း) ကို ဖြတ်သန်းပြီးလျှင် ပူဆန်လဂွန် (ပူစန်လခါး) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ၄၄၇၉ မီတာအမြင့်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ တန်ဝမ်ယလဂွန် (တန်ဝမ်ယာလတောင်) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ မီတာပေါင်း ၄၇၈၀ အမြင့်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ အမေစန်ရှန် (အမန်စံတောင်) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ စွန်ကျ (အမန်စံ) တောင်ကြားလမ်းထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထို့နောက် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ပူလာဆိုင်ပူလောင် (ပူလချိုင်ပူလောင်) ရှန်ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ နန်နီလ (နမ်နီ တောင်ကြားလမ်း) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၄ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆၈.၆၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၄ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် တူလုန် (တရန်) မြစ်၏ အထက်လက်တက်များဖြစ်သော ကိုဟာလင်ဟို (တန်လုံငမ်)၊ ဟူဂျီ (ဟိုယွေ) ဟို၊ ချူရှမ (ဇူရှန်မာ) ဟို၊ စိုန (ချူနာ) ဟို၊ ဂျီမ (ဂျမ) ဟို၊ ထို့ပြင် စာယူ (ဇာယူ) မြစ်၏ လက်တက်များဖြစ်သော ချူလင်ဟို၊ တာတူဟိုနှင့် အခြားတဘက်တွင် ထိုလိုကျန့် (အတုန်ဝမ်) အထက် လက်ထက်များဖြစ်သော လုံရှချူ (တာထီဝမ်)၊ လုံဘာဒီဝမ်၊ ကုန်ပု (ကွန်ဖူး) ဟို၊ ယောင်ပု (ရောက်ဖူး) ဟို၊ ပါပူဟို၊ ရာကာဟို စပ်ကြား ရေဝေတောင်ထန်းတလျှောက်၊ ယေဘုယျအားဖြင့်

အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ နန်နီလရှန် (နမ်နီတောင်) ထိပ်ထိ၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ မတန်ရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက် အလိုက်၊ ဒင်ဒေါ်ရာဇီထိပ်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် အနောက် မြောက်ဘက် အလိုက်၊ စုလီအပ (စုလီရာဇေ) ရာဇီထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ပင်ချန်တော့ (မာပင်ခံတယူတောင်) ရှန်ထိပ်ထိ၊ ထိုမှ အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ကုန်ပုလခ (ကွန်ဖူးလခါးတောင်ကြား လမ်း) ကို ဖြတ်သန်းပြီးလျှင်၊ ကုန်ပုထရှန် (ကွန်ဖူးလတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ထို့နောက် မြောက်ခပ်ယွန်းယွန်း အနောက်ဘက် အလိုက်၊ ချူရှုမလရှန် (ဇူရှီရမာလာတောင်) ထိပ်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် မြောက်ဘက် အလိုက်၊ စိုရှီလရှန် (ချူရှီလာတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်မြောက်ဘက် အလိုက်၊ ထို့နောက် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ချူယုလရှန် (ဇူယုလာတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ၄၇၀၅ မီတာအမြင့်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထို့နောက် အနောက် ဘက်အလိုက် ကန်းတန်ရှန် (ကန်တန်တောင်) တိပ်ကို ဖြတ်သန်းပြီးလျှင်၊ ယူလန်လရှန် (ယူလန်လ တောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ယကလ(ယူလန်) တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၅ လီ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ဝေဝေတောင်ထန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၃၅.၂၄ ဖြစ်သည်။

အပိုဒ် ၁၅

ယကလ (ယူလန်)တောင်ကြားလမ်းမှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၇ စိုက်ထူရန်အမှတ် (၎င်းမှတ်တိုင်စိုက်ထူရန်နေရာမှာ၊ အနောက်ဘက်စွန်းကို အပြီးအဖြတ် ဆုံးဖြတ်သတ်မှတ်ခြင်း မပြုရ သေးမီအတွင်း၊ ယာယီအနောက်ဘက်စွန်းဖြစ်သည်)ထိသွားသော နယ်နိမိတ်အစိတ်အပိုင်းမှာ၊ ကီလို မီတာပေါင်း ၈၄.၇၃၅ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ်ဖော်ပြ ချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

ယကလ(ယူလန်)တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၅ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် စာယူ (ဇာယူ)မြစ်၏ အထက်လက်တက်များဖြစ်သော တာတူဟို၊ ချာချ (ကျားဇာ)ဟို၊ ကန်လန်တုန် (ကန်လန်ထုန်)ဟို၊ ဟလလုန်ပ(ဟလလုံပ)ဟိုနှင့် အခြားတဘက်တွင်၊ တိုလိုကျွန်း(အတုံ ဝမ်)၏ လက်တက်များဖြစ်သော မလောင်ဝမ်၊ စုန်အင်လချာ(ဆုံအင်လာကျား)ဟို၊ ဒန်ဒီဝမ်၊ ဂန်လန်ဝမ်၊ ခဲယင်ဝမ် စပ်ကြား ရေဝေတောင်တန်းထလျှောက်၊ ယေဘုယျအားဖြင့် အနောက် ဘက်အလိုက်၊ မလုန်လရှန် (မာလုံလတောင်)ထိပ်ထိ၊ ထို့နောက် အရှေ့မြောက်ဘက် အလိုက်၊ ကုန် တဂျယ်(ကုန်တာရီ)တောင်ကြားလမ်းထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ ချာချလရှန် (ကျားဇာလတောင်)ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ ၄၇၈၆ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ၄၆၃၆ မီတာမြင့်သော နေရာအမှတ်ကိုဖြတ်သန်းပြီးလျှင်၊ ၄၅၅၅ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ၄၆၆၂ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့်အနောက်တောင်ဘက်အလိုက်၊

၄၆၇၇ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ ၄၆၉၆ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထို့နောက် တောင်ဘက်အလိုက်၊ ၄၆၈၁ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ၄၇၇၀ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့်အနောက်တောင်ဘက်အလိုက်၊ ထို့နောက် အရှေ့တောင်ဘက် အလိုက်၊ ၄၉၂၀ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့်အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထို့နောက် အနောက်တောင်ဘက်အလိုက်၊ ၄၉၈၇ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထို့နောက် အနောက်တောင်ဘက်အလိုက်၊ ထို့နောက် အရှေ့ ခပ်ယွန်းယွန်း ထောင်ဘက်အလိုက်၊ ထို့နောက် ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက် ဘက်အလိုက်၊ ၅၃၂၂ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက် အလိုက်၊ ထို့နောက် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ၅၆၉၆ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ဂန်လန်ရာဇီထိပ်ထိ၊ ထိုမှ ယေဘုယျအား ဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ဂန်လန်တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၆ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေဘောင်တန်း ပေါ်တွင် လုံးဝထည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅၁-၀၁၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၆ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် စာယူ(ဇာယူ)မြစ်၏ အထက်လက်တက်များဖြစ်သော ဟလလုနပ် (ဟလလုပ်)ဟို၊ ခိုဇီကုန်တုန်ဟို၊ အန်စုန်လုနပ်(အန်ဇုန် လုပ်)ဟို၊ ဂျီစေလုပ်(ရော်စက်လုပ်)ဟို၊ ဒီဖူးချာချူ(ဒီဖူးကျားချို) နှင့် အခြားတဘက်တွင် တိုလို ကျန့်(အတုံဝမ်)၏ လက်တက် တငုံဝမ် ထက်တက်များဖြစ်သော ကဲရင်ဝမ်၊ တထာဝမ်၊ ဆထောဝမ်၊ ထို့ပြင် တိုလိုကျန့်(အတုံဝမ်)၏လက်တက် စိန်ခူဝမ်လက်တက်များဖြစ်သော တုန်လီလုန့်(တွန်ဘာဝမ်)၊ ဇလာဝမ်စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ခဲရင်ရာဇီထိပ်ကိုဖြတ်သန်းပြီးလျှင်၊ ကဲတလ(ခဲတလ)ရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက် မြောက်ဘက်အလိုက်၊ ဟနလရှန် (တာထာရာဇီ) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင် ဘက်အလိုက်၊ ၄၇၈၃ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့်အရှေ့ခပ်ယွန်းယွန်းတောင်ဘက်အလိုက်၊ အန်စုန်လုန့်(အန်ဇုန်လတောင်)ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက် ဘက်အလိုက်၊ ၄၈၃၂ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့်၊ အနောက်ဘက်အလိုက်၊ ၄၈၄၈ မီတာ အမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် ဘောင်ဘက်အလိုက်၊ ၄၉၅၄ မီတာအမြင့်ထိ၊ ထိုမှ ယေဘုယျ အားဖြင့် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်နှင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ စန်ဆီလ (ဆန်ရှီလ)ရှန်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ မီတာပေါင်း ၄၇၈၀ အမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ မီတာပေါင်း ၄၇၁၀ အမြင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ ၄၆၅၄ မီတာ အမြင့်ထိ၊ ထိုမှ ယေဘုယျ အားဖြင့် ဟောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၇ စိုက်ထူရန် အမှတ်ထိသွားသည်။ ၎င်း၏တည်နေရာအတိအကျမှာ ယခုချုပ်ဆိုသော အခြေပြစာချုပ်နှင့် အတူ ပူးတွဲပါမြေပုံများတွင် ဖော်ပြထားသည့်အတိုင်းဖြစ်သည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလို မီတာပေါင်း ၃၃-၇၂ ဖြစ်သည်။

အပိုင်း ၁၆

တောင်ထိပ်ချွန်းမှ တောင်ဘက်အလိုက်၊ ရှောင်ရွှေ တောင်ကြားလမ်း (တဘက်ချွန်) ထိသွားသော နယ်နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၇၀.၇၄၅ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်းသွယ်တန်းပုံ၏ အသေးစိတ် ဖော်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

တောင်ထိပ်ချွန်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁ မှ မျဉ်းကြောင်းသည်၊ ကဘက်တွင် တေပိန် (တာပိန်) မြစ်၏ အထက်လက်တက်များဖြစ်သော တချမြစ် (တချဟို)၊ ထို့မြင်ရှောင်ချ (ရှောဇာ) ဟိုနှင့်အခြားတဘက်တွင် မေခမြစ်၏လက်တက်ဖြစ်သော ပန်စန်ခစပ်ကြား ရေဝေတောင်ထန်းတ သျှောက်၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ချင်းချူလင် (ဝါးတောင်) ကိုဖြတ်သန်းပြီးလျှင်၊ ယုချမ်ရှုန်း (ပန်စန်ချက်) တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၄၁၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် တေပိန် (တာပိန်) မြစ်အထက်ပိုင်းဖြစ်သော ပင်လန်း (ပင်လောင်) မြစ်၏ လက်တက်များနှင့် အခြားတဘက်တွင်၊ မေခမြစ်၏ အောက်လက်တက်များဖြစ်သော ပန်စန်ခ၊ နော်ကူးခ၊ ထတ်စမြစ် (အုမောခ)၊ လန်ဟိုချောင်း (လမ်ကွန်ခ)၊ ထို့ပြင် မြင်းလိုင် (မြင်းလိုင်) ခစပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ယန်ပိပိုထို (ရန်ဖိဖိုထို) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ပီချိုင်ဟိုထို (ဖြေဆိုက်ဟိုထို) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ပေါင်ရှိချွန် (ပေါစီ) ရှန်၊ ဟွမ်ညူ (ဝမ်ညို) ရှန်၊ တင်ထိုပို (တိန်ထိုပို) ထိပ်များနှင့် တလဟိုတောင်ကြားလမ်း (အုမောချက်) ကို ဖြတ်သန်းပြီးလျှင်၊ ဟေတောင်ဟိုထို (ဟေထော်ဟိုထို) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက် ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ချူးရှန်ဟိုထို (ရှောရှန်ဟိုထို) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ချီချောင်ရှန် (ဝချောင်ဘွမ်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ စန်ချအိုင် (စံချဟိုလူ) ကို ဖြတ်သန်းပြီးလျှင်၊ ရှောင်ကောင်လျန်ကွန် (ရှောကောလျံကုန်း) ၏ အမြင့်ဆုံးထိပ် အနောက်ဘက် မီတာပေါင်း ၂၉၀ ကွာအမှတ်ထိ၊ ထိုမှ အနောက်တောင်ဘက်နှင့် တောင်ဘက် အလိုက်၊ ချေယေပိုရှန် (ကျေယေဖို) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ဇုတန်တီ တောင်ကြားလမ်း (မြင်းပြေးချက်) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၀.၉၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ မာလုချေရှန် (မာလုကျယ်) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ ဟိုင်ပို (ဟိုင်ပေါ) ရှန် ထိပ်မြောက်ဘက်၊ မီတာ ပေါင်း ၃၄၀ ကွာအမှတ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ ထိုရေဝေတောင်တန်း တလျှောက်၊ ဟေနိုတန်တောင်ကြားလမ်း (မြင်းလိုင်ချက်) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၂၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် ပင်လန်း (ပင်လောင်) မြစ်၏ လက်တက်များဖြစ်သော ဟေနီတန် (ဟေနီတန်) ဟို၊ ငိုထို (အာထို) ဟို၊ ထို့ပြင် တင်းချောင်ပါ (တိန်စောပ) ဟိုနှင့် အခြားတဘက်တွင် မေခမြစ်၏ အောက်လက်တက်များဖြစ်သော မြင်းလိုင်ခ၊ ကုနော (ကုနော) ခ၊ ထို့ပြင် ရှိတုံးခ စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် ပြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ဟေနီတန်ဟိုထို (လူထောင်ဘွမ်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ထိုနောက် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ရှောင်လာပွမ် (ရှောင်လာဘွမ်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ထိုနောက် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ မိဆိုင်ပိုရှန် (မဂဘွမ်) ထိပ်နှင့် ဖန်ချေတောင်ကြား လမ်း (မဂချက်) ကိုဖြတ်သန်းပြီးလျှင်၊ ယေညှပိုရှန် (ယေညှပို) ထိပ်အနောက်ပြောက်ဘက် မိတာပေါင်း ၄၀၀ ကွာအမှတ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ ထိုနောက် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ယေလျန်ရှိုတောင်ကြားထမ်း (လဂေါင်ချက်) ကိုဖြတ်သန်းပြီးလျှင်၊ ချီယင်ပိုရှန် (ချိုင်းနားဘွမ်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ မာအန်ရှန် (တလရှန်လ) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၅ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင်လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂၀၂၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ တလရှန်အနောက်တောင်ဘက် တောင်စောင်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၆ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မိတာပေါင်း ၅၀၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆ မှ မျဉ်းကြောင်းသည်၊ ကဘက်တွင် ပင်လန်း (ပင်လောင်) မြစ်၏ လက်တက်များဖြစ်သော တင်းချောင်ပါ (တိန်စောပ) ဟို၊ ရှင်ရှန် (ရှင်ရှန်) ဟို၊ ရှန်ပိုင်မြစ်၊ ထို့ပြင် မုန်ကားနှင့် အခြားတဘက်တွင် မေခမြစ်၏ အောက်လက်တက်များဖြစ်သော ကဇွမ် (ကဇွန်း) ခ၊ စကားခ၊ ထို့ပြင် ဟိုတောခ စပ်ကြား ရေဝေတောင်ကန်းတလျှောက်၊ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ တရွေရှန် တောင်ကြားလမ်း (တဘုဘွမ်ချက်) ကို ဖြတ်သန်းပြီးလျှင်၊ တရွေရှန် (တဘုဘွမ်) လိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထိုနောက် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ အားညှန် (အညှန်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ဆိုင်ယွန်တင်းရှန် (မချူလင်ဂန်) နှင့် ဖျတ်ပြန်ပွမ် (ဖျတ်ပြန်ဘွမ်) တိပ်များကို၎င်း၊ ရှန်ပိုင်တောင်ကြားလမ်း (ရှန်ပိုင်ယာချီ) ကို၎င်း၊ တုန်ရှန် (ထုံရှန်) ထိပ်ကို၎င်း ဖြတ်သန်းပြီးလျှင်၊ ချန်တိဖန် ဘောင်ကြားလမ်း (ဖျက်ပြန်ချက်) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၇ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၁၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် မုန်ကားခ၊ ထို့ပြင် ၎င်း၏ လက်တက် လောင်မ (လောမာ) ဟိုနှင့် အခြားတဘက်တွင် မေခ၏ လက်တက်ဖြစ်သော နမ်းလီခ စပ်ကြား ရေဝေတောင်တန်း တလျှောက်၊ ယေဘုယျအားဖြင့် အနောက်မြောက်သက် အလိုက်၊

ယင်ဖန်ရှန် (ကြိကောရေမိတောင်)ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ညှုချောင်ရှန် (တဗျက်ဘွမ်)ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ချမ်ချူတာမောင်ပိုရှန် (မောဘွမ်)ထိပ်လီ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ တယာကို (လုံချန်ချက်) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၈ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖေါ်ပြပါ ရေဝေတောင်တန်း ပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၇.၃၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈ မှ မျဉ်းကြောင်းသည်၊ တဘက်တွင်လောင်မ(လောမာ)ဟို၊ တပချန် (တဘက်ခ)၏ လက်တက်များဖြစ်သော မူလန် (မုလုံ)ဟို၊ ထို့ပြင် ဝါကူ (ဝါခူ)ဟိုနှင့် အခြား တဘက်တွင် မေခမြစ်၏ အောက်လက်တက်များဖြစ်သော နမ်းလီခ၊ ထို့ပြင် ဂွမ်ကွဲခုံခ စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ ရှောင်ချင်ရှန် (ရှော်ကျန်ရှန်) လိပ်ကို ဖြတ်သန်းပြီး လျှင်၊ မထီရန် (မတူဘွမ်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၉ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၇.၇၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် တပချန် (တဘက်ခ)၊ ထို့ပြင် ၎င်း၏လက်တက် ဝါကူ (ဝါခူ) ဟိုနှင့် အခြားတဘက်တွင် မေခမြစ်၏ အောက်ထက်တက်များ ဖြစ်သော ဂွမ်ကွဲခုံခ၊ ထို့ပြင် လို (လုငု)ခ စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျ အားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ဝိုညူရှန် (ဝေါညိုရှန်) ထိ၊ လိုမှ ထိုရေဝေ တောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ထို့နောက် မြောက် ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထိုဖွန်ရှန် (ရှုန်ဘွမ်)ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ရှောင်ချူ တောင်ကြားလမ်း (တဘက်ခချက်)ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၃၈ ဖြစ်သည်။

အပိုဒ် ၁၇

ရှောင်ချူ တောင်ကြားလမ်း (တဘက်ခချက်)မှ ရှုချူမြစ် (ပက်နွယ်ခ)ဖျားထိ သွားသော နယ်နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၆၆.၂၉ ရှည်လျား၍၊ ဤနယ်နိမိတ်အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ် ဖေါ်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

ရှောင်ချူတောင်ကြားလမ်း (တဘက်ခချက်) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀ မှ မျဉ်း ကြောင်းသည်၊ တောင်ဘက်အလိုက်၊ ထို့နောက် အနောက်တောင်ဘက်အလိုက်၊ ရေစီးကြောင်း အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၁ ချည်းသာခရီးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင် တည်ရှိသည်။ ဗဟချန် (တဘက်ခ) အသက်ပိုင်းဖြစ်သော ရှောင်ချူ (ရှော်ချော) ဟိုမြစ်ဖျားထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၁၀၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁ နှစ်တိုင်တည်ရှိသည့်အထက်ဖေါ်ပြပါမြစ်ဖျားမှ မျဉ်းကြောင်း သည်၊ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ ထို့နောက် အနောက်ခပ်ယွန်းယွန်း တောင်ဘက် အလိုက်၊ ရှောင်ချူ (ရှော်ချော) ဟို အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၂ ချည်းသာ ရေးထိုး

ထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် ဝါကူ(ဝါခူ)ဟိုမြစ်ပေါင်းဆုံ၍၊ တပချန်(တဘက်ခ) မြစ်ဖြစ်လာသော နေရာထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၅.၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ နှစ်တိုင် တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါမြစ်များ ဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ တပချန်(တဘက်ခ) ပြစ်အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထိုမြစ်ကို၊ လူပြင် (လွတ်မြန်) တရုပ်ရွာမှ နဂျန်မြန်မာရွာသို့သွားသောလမ်း ဖြတ်သန်းသည့်နေရာတွင်၊ အမှတ်စဉ် ၁၃ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား မြစ်ရေလယ်ကြော အမှတ်ထိသွားသည်။ ဤတပချန် (တဘက်ခ) အစိတ်အပိုင်းတွင်၊ ယခုအခါမြောက်ဘက်မှ တောင်ဘက်သို့ အမှတ်စဉ် ရေးထိုးထားသော ကျွန်းကိုးကျွန်းရှိသည့်အနက်၊ ပဌမ၊ တတိယနှင့် သတ္တမ ကျွန်းပေါင်း သုံးကျွန်းကို၊ တရုပ် နယ်မြေအတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းများအနောက်ဘက်တွင်၊ ထိုမြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်းတလျှောက်သွားသည်။ ကျန်ကျွန်းခြောက်ကျွန်းကို၊ ပြန်မာ့ နယ်မြေအတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းများအရှေ့ဘက်တွင်၊ ထိုမြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်းတလျှောက်သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၁၇.၉၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ်မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ တပချန် (တဘက်ခ) အောက်ဘက်တလျှောက်၊ ယေဘုယျအား ပြင် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ အမှတ်စဉ် ၁၄ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင် တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် မုန်ကခ တွေ့ဆုံရာ နေရာထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ၁၀.၀၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ မုန်က(တဘက်)ခ အောက်ဘက်ထလျှောက်၊ ယေဘုယျအား ဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထိုမြစ်ကို၊ လိုလန်း (နောလန်)တရုပ်ရွာမှ နဂျန်း (နဂျန်)မြန်မာရွာသို့သွားသောလမ်း ဖြတ်သန်းသည့်နေရာတွင်၊ အမှတ်စဉ် ၁၅ ချဉ်းသာ ရေးထိုး ထားသော နယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ပြစ်ရေလယ်ကြောအမှတ်ထိသွားသည်။ ဤနယ် နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၇၀၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ နှစ်တိုင် စပ်ကြားရှိအထက်ဖော်ပြပါ ရေလယ်ကြောအမှတ်မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ မုန်က(တဘက်)ခ အောက်ဘက်ထလျှောက်၊ ယေဘုယျအား ဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ၎င်းနှင့် ဖန်တူခ(ဖုံတူဟို) တွေ့ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်သို့ လှည့်သွားပြီးနောက်၊ မြောက်ဘက်အလိုက်၊ ထိုမြစ်ကွေ့ သွားသည့်နေရာတွင်တည်ရှိသော၊မြန်မာ့နယ်မြေအတွင်းထည့်သွင်းထားသည့် ကျွန်းအနောက်တောင် ဘက် မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်းထလျှောက်၊ ထိုနောက်ဆက်လက်၍၊ ထိုမြစ်အောက်ဘက် တလျှောက်၊ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ ထိုနောက် အနောက်တောင်ဘက်အလိုက်၊

အမှတ်စဉ် ၁၆ ချဉ်းသာရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် သုံးတိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် ရှိချူမြစ်(ပက်နွယ်ခ) ပေါင်းဆုံ၍ နန်ထိုင်ပိုင်ကျန် (နမ့်တဘက်) ဖြစ်လာသည့်နေရာထိသွားသည်။ [ဤမှန်ကား (တဘက်ခ) အစိတ်အပိုင်းတွင်၊ ယခုအခါအထက်ဖော်ပြပါ ကျွန်းတကျွန်း ထည်းသာရှိသည်။] ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၉၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ သုံးတိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါမြစ်များ ဆုံရာနေရာမှ မျဉ်းကြောင်းသည် ရှိချူမြစ်(ပက်နွယ်ခ) မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထိုနောက်အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ အမှတ်စဉ် ၁၇ ချဉ်းသာရေးထိုးထားသော နယ်နိမိတ်မှတ်တိုင်နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့်မင်းတင်မြစ် (ခေါက်နာခ) တွေ့ဆုံရာနေရာထိသွားသည်။ ဤရှိချူမြစ် (ပက်နွယ်ခ) အစိတ်အပိုင်းတွင်၊ ယခုအခါ မြောက်ဘက်မှတောင်ဘက်သို့ အမှတ်စဉ်ရေးထိုးထားသည့် ကျွန်းလေးကျွန်းရှိသည့်အနက်၊ ပဌမ၊ ဒုတိယနှင့် စတုတ္ထကျွန်းများကို တရပ်နယ်မြေအတွင်း တည့်သွင်းထား၍၊ တတိယကျွန်းကို မြန်မာ့ နယ်မြေအတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ပဌမနှင့် စတုတ္ထကျွန်း၏ အနောက်ဘက် မြစ်ရိုးရေလယ်ကြောမျဉ်းကြောင်းတလျှောက်၊ ထို့ပြင် တခုနှင့်တခု ဘေးချင်းကပ် လျက်တည်ရှိသည့် ဒုတိယနှင့် တတိယကျွန်းများစပ်ကြား မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်း တလျှောက်သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆.၀၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ရှိချူမြစ်(ပက်နွယ်ခ) မြစ်ညာတလျှောက်၊ ယေဘုယျ အားဖြင့် တောင်ဘက်အလိုက်၊ ထိုမြစ်ကို၊ ဝုရာ တရပ်ရွာမှ ပါလေ(ဖလပ်) မြန်မာရွာသို့သွားသော လမ်းဖြတ်သန်းသည့်နေရာတွင်၊ အမှတ်စဉ် ၁၈ ချဉ်းသာရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား မြစ်ရေလယ်ကြောအမှတ်ထိသွားသည်။ ဤရှိချူမြစ်(ပက်နွယ်ခ) အစိတ်အပိုင်းတွင်၊ ယခုအခါ မြောက်ဘက်မှ တောင်ဘက်သို့ အမှတ်စဉ် ရေးထိုးထားသည့် ကျွန်းသုံးကျွန်းရှိသည့်အနက်၊ ပဌမနှင့် ဒုတိယကျွန်းများကို တရပ်နယ်မြေအတွင်းထည့်သွင်းထား၍၊ တတိယကျွန်းကို မြန်မာ့ နယ်မြေအတွင်းထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ပဌမကျွန်းအနောက်ဘက် မြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်းတလျှောက်၊ ထို့ပြင် တခုနှင့်တခု ဘေးချင်းကပ်လျက်တည်ရှိသည့် ဒုတိယ နှင့် တတိယကျွန်းများစပ်ကြား မြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်းတလျှောက်သွားသည်။ ဤ နယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆.၁၃၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ်မှ၊ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ရှိချူမြစ် (ပက်နွယ်ခ) မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ နရ (နရ) ရွာအရှေ့ဘက်တွင် တည်ရှိသည့်၊ တရပ်နယ်မြေအတွင်း ထည့်သွင်း ထားသော ကျွန်းအနောက်ဘက် မြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်းတလျှောက်၊ ထို့နောက် ယေဘု ယျ အားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထိုနောက်အရှေ့တောင်ဘက်အလိုက်၊ အမှတ် စဉ် ၁၉ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့်

ဟွာချောင်ဟို (ပါဂျော်ခ) တွေ့ဆုံရာနေရာထိသွားသည်။ [ဤရှိချူမြစ် (ပက်နွယ်ခ) အစိတ်အပိုင်း တွင်၊ ယခုအခါ အထက်ဖော်ပြပါ ကျွန်းတကျွန်းထည်းသာရှိသည်။] ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၁-၂၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ရှိချူမြစ်(ပက်နွယ်ခ) မြစ်ညာတလျှောက်၊ ယေဘုယျ အားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ထို့နောက်အရှေ့မြောက်ဘက်အလိုက်၊ တပန်အရှေ့တောင်ဘက် အလိုက်၊ အမှတ်စဉ် ၂၀ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်တည်ရှိသည့်နေရာ တွင်၊ ၎င်းနှင့် ပေရေ (ပေရီ)ခ တွေ့ဆုံရာနေရာထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ရှိချူမြစ်(ပက်နွယ်ခ)မြစ်ညာတလျှောက်၊ ယေဘုယျ အားဖြင့် အရှေ့ခပယ်နွန်းယွန်း တောင်ဘက်အလိုက်၊ ၎င်းနှင့်မဟင်းလို (မာဟင်းလို) ချောင်း တွေ့ဆုံ ရာနေရာထိ၊ ထို့နောက်ဆက်လက်၍ ရှိချူမြစ် (ပက်နွယ်ခ) မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့်၊ အရှေ့ဘက်နှင့် တောင်ဘက်အလိုက်၊ ထို့ပြင်ဖျား၌တည်ရှိသည့် နယ်နိမိတ်မှတ်တိုင်အမှတ် ၂၁ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄-၃၅၅ ဖြစ်သည်။

အပိုဒ် ၁၈

ရှိချူမြစ် (ပက်နွယ်ခ) မြစ်ဖျားမှ လိုင်ဆကို (လာဆာခို) ထိသွားသော နယ်နိမိတ်အစိတ် အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၁၉-၃၄၆၅ ရှည်လျား၍၊ ဤနယ်နိမိတ်အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ်ဖော်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

ရှိချူမြစ် (ပက်နွယ်ခ) မြစ်ဖျားရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ မှ မျဉ်းကြောင်းသည် တောင်ခပယ်နွန်းယွန်းအရှေ့ဘက် (သံလိုက်ဘယ်ရင် ၁၁၉°) အလိုက်၊ မျဉ်းမြေငုံကြောင်းအတိုင်း၊ ဟေကိုင်ပို(ဟေကိုင်ဖို) တောင်ရိုး အနောက်တောင်ဘက်စွန်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၀ ဖြစ်သည်။

နယ်နိမိတ် မှတ်တိုင်အမှတ် ၂၂ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် မုန်လိုင်ခ နှင့် အခြား တဘက်တွင် ဟွာချောင်ဟို (ပါဂျော်ခ)၊ ထို့ပြင် ၎င်း၏လက်တက်ဖြစ်သော လောင်ဝုတ်လိုချောင်း (လော်ဝူးတီးလော)စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်တောင် ဘက်အလိုက်၊ ချင်ရှန် (တောင်ချွန်း) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ စံချ (စံဆာ) တောင်ကြားလမ်း၌ တည်ရှိသော နယ်နိမိတ် မှတ်တိုင်အမှတ် ၂၃ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာ ၁-၁၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေ တောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ရှိဟို့ယောင်ရှန် (ရှေ့ဘွဲ့ ရောင်တောင်) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ ချီမဂ္ဂရှန် (ချင်မာစုတောင်) ထိပ်ထိ၊ ထိုမှယေဘုယျအား ဖြင့် အနောက်မြောက်ဘက်အလိုက်၊ တွန်ယန်ဟိုတို (တိုင်ယိုင်ဟိုထို) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်နှင့် အနောက်မြောက်ဘက်အလိုက်၊ ချာဟိုထို (ဆာဟိုထို) ထိပ်ထိ၊ ထိုနောက် ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ ထိုရေဝေတောင်တန်းကို၊ စီမ (အိမား) တရုပ်ရွာမှ ယန်ကျင်ချိုင် (ပက်နွယ်ဂျံ) မြန်မာရွာသို့သွားသော လမ်းဖြတ်သန်းသည့် နေရာ၏ အနောက်ဘက် (မြေပေါ်တိုင်းထွာရ) ၂၂ မီတာအကွာ၌တည်ရှိသော နယ်နိမိတ် မှတ်တိုင်အမှတ် ၂၄ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅.၉၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ လဲတင်ပွမ် (လုံကိုင်ဘွမ်) ထိပ်ထိ၊ ထိုနောက် ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ မူတပိုယာကို (မဟာဘွမ်တောင်ကြားလမ်း) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၀၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ တရှိတုန်ရှန် (တာရှိတုန်တောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ တရှိတုန် (တာရှိတုန်) တောင်ကြားလမ်းကို ဖြတ်သန်းပြီးလျှင်၊ ဝလပွမ် (ဝါလာဘွမ်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ ထိုနောက် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ လုန်လေပွမ် (လုံရစ်ဘွမ်) အရှေ့တောင်ဘက်ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ လုန်လေပွမ် (လုံရစ်ဘွမ်) ကျောတန်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၃.၅၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ မှ မျဉ်းကြောင်းသည်၊ တဘက်တွင်မုန်လိုင်ခနင့် အခြား တဘက်တွင် မလိခ၊ ထို့ပြင် နန်ရှန်မြစ် (နမ်စန်ခါ) စပ်ကြား ရေဝေကောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်မြောက်ဘက် အလိုက်၊ လုန်လေပွမ် (လုံရစ်ဘွမ်) အနောက်မြောက် ဘက် ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ရီရှန်ဟိုတို (ရီစံဟိုထို) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက် တောင်ဘက်အလိုက်၊ ထိုရေဝေတောင်တန်းတလျှောက်၊ တရှိတုန်ပိုရှန် (တာရှိတုန်ပိုတောင်) နှင့် ရီပ ဆရှန် (ရီပါဆာတောင်) ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ ကုန်းတုံပွမ် (ကွမ်တောင်ဘွမ်) ထိပ်၏ အနောက်တောင်ဘက်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း ၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆.၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ဘက် (သံလိုက်ဘယ်ရင် ၁၇၁.၅၅) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ လိုင်ဆာကို (လာဆာခို) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည် အလျားမှာ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၈၆.၅ ဖြစ်သည်။

အပိုဒ် ၁၉

လိုင်ဆာကို (လာဆာခို) မှ တေပိန် (တာပိန်) မြစ်နှင့် ကူးလီခ ဆုံရာနေရာ အနောက်တောင်ဘက်ရှိ အနီးဆုံး တောင်ရိုးငယ်ထိ သွားသော နယ်နိမိတ်အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၇၅.၅၉၄ ရှည်လျား၍၊ ဤနယ်နိမိတ်အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ်ဖော်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

လိုင်ဆာကို (လာဆာခို) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈ မှ မျဉ်းကြောင်းသည်၊ အနောက်တောင်ဘက်အလိုက်၊ ရေစီးကြောင်း အောက်ဘက်တလျှောက်၊ လိုင်ဆာခ ချောင်းဖျားထိ၊ ထို့နောက် လိုင်ဆာခချောင်း အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အနောက်တောင်ဘက် အထိုက်၊ အမှတ်စဉ် ၂၉ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် သုံးတိုင် တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် မူလချန် (မူလချောင်း) တွေဆုံရာနေရာထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၁၇.၉၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ သုံးတိုင် တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ ချောင်း များ ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ မူလချန် (မူလချောင်း) အထက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်နှင့် တောင်ဘက် အလိုက်၊ ဂရန် (ချေရန်) ခ နှင့် မုန်လိုင်ခ ပေါင်းဆုံ၍ မူလချန် (မူလချောင်း) ဖြစ်လာသည့် နေရာ မြောက်ဘက်ဘက်၊ အမှတ်စဉ် ၃၀ ချဉ်းသာ ရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင် နှစ်တိုင် စပ်ကြားရှိ မူလချန် (မူလချောင်း) ၏ အနောက်ဘက် ချောင်းရိုး ရေလယ်ကြော အမှတ်ထိသွားသည်။ ဤမူလချန် (မူလချောင်း) အစိတ်အပိုင်းတွင်၊ ယခု အခါ မြောက်ဘက်မှ တောင်ဘက်သို့ အမှတ်စဉ် ရေးထိုးထားသော ကျွန်းခြောက်ကျွန်း ရှိသည့်အနက်၊ ပဌမ၊ ဒုတိယ၊ တတိယ၊ ပဉ္စမ နှင့် ဆဌမ ကျွန်း၊ ဝေးငါးကျွန်းကို၊ တရပ် နယ်ပြေအတွင်း ထည့်သွင်း ထား၍၊ စတုတ္ထကျွန်းကို မြန်မာ့ နယ်မြေအတွင်းထည့်သွင်း ထားရာ၊ နယ်နိမိတ် မျဉ်းကြောင်းသည်၊ ပဌမ၊ ဒုတိယ၊ ပဉ္စမ နှင့် ဆဌမ ကျွန်းများ အနောက်ဘက်မြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်း တလျှောက်၊ ထို့ပြင် တခုနှင့်တခုဘေးချင်းကပ်လျက်တည်ရှိသည့် တတိယကျွန်းနှင့် စတုတ္ထကျွန်း စပ်ကြား ပြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်းတလျှောက်သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၈၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြော အမှတ်မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ မူလချန် (မူလချောင်း) အထက်ဘက်တလျှောက်၊ တချပ်နယ်မြေအတွင်း ထည့်သွင်းထားသည့်ကျွန်းတကျွန်း အနောက်ဘက် မြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်းတလျှောက်၊ အမှတ်စဉ် ၃၁ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင် တည်ရှိသည့်နေရာတွင်၊ ဂရန် (ချေရန်) ခ နှင့် မုန်လိုင်ခ ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၄၀၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၁ နှစ်တိုင် တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်နှင့် ချောင်းဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ဂရန် (ချေရန်)ခ မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ ၎င်း၏ မြစ်ဖျားချောင်း နှစ်ခုဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက် တောင်ဘက် (သံလိုက်ဘယ်ရင် ၂၂၀°) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ် တိုင်းထွာရ) ၂၃ မီတာမှမပိုဆု (အလောချက်) မြောက်ဘက် တောင်စောင်းပေါ်ရှိ နယ်နိမိတ်မှတ် တိုင်အမှတ် ၃၂ ထိသွားသည်။ ဤဂရန် (ချေရန်) ခ အစိတ်အပိုင်းတွင်၊ ယခုအခါ မြောက် ဘက်မှ ဆောင်ဘက်သို့ အမှတ်စဉ် ရေးထိုးထားသော ကျွန်းရှစ်ကျွန်း ရှိသည့်အနက်၊ ပဌမ၊ စတုတ္ထ၊ ဆဋ္ဌမနှင့် သတ္တမ ကျွန်းပေါင်း လေးကျွန်းကို မြန်မာ့နယ်မြေအတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ် မျဉ်းကြောင်းသည်၊ ထိုကျွန်းများ၏ အရှေ့ဘက် မြစ်ရိုးရေလယ်ကြောမျဉ်းကြောင်းတလျှောက်သွား သည်။ ကျန်ဒုတိယ၊ တတိယ၊ ပဉ္စမနှင့် အဋ္ဌမ ကျွန်းပေါင်းလေးကျွန်းကို တရပ်နယ်မြေအတွင်း ထည့်သွင်း ထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းများ၏အနောက်ဘက် မြစ်ရိုး ရေလယ်ကြောမျဉ်း ကြောင်းတလျှောက် သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၂၀.၀၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၂ မှ မျဉ်းကြောင်းသည်၊ မပိုဆု (အလောချက်) တောင်စောင်း အထက်ဘက် တလျှောက်၊ အနောက်တောင်ဘက် (သံလိုက် ဘယ်ရင် ၂၂၆°၃၀')အလိုက်၊ မျဉ်း ဖြောင့်ကြောင်းအတိုင်း၊ မပိုဆု(အလောချက်)ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၃ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၄ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၃ မှ မျဉ်းကြောင်းသည်၊ အနောက်ခပ်ယွန်းယွန်း တောင်ဘက် (သံလိုက် ဘယ်ရင် ၂၀၃°၃၀') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ လန်းစု (လန်စု) တရပ်ရွာမှ ဟိုရန်ရှန် (အလောဘွမ်) မြန်မာ့ရွာသို့သွားသောလမ်းကို ဖြတ်သန်းပြီးလျှင်၊ မပိုဆု (အလောချက်) ကောင်ဘက် တောင်စောင်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၄ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၄ မှ မျဉ်းကြောင်းသည်၊ အနောက်ခပ်ယွန်းယွန်း တောင်ဘက် (သံလိုက်ဘယ်ရင် ၁၉၅°) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၂၆ မီတာ မျှ၊ နန်ပင်ချန် (နမ့်ပေါင်ခ) ဖျားထိ၊ ထို့နောက် နန်ပင်ချန် (နမ့်ပေါင်ခ) အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ နန်ပင်ချန် (နမ့်ပေါင်ခ) နှင့် ဝမ်ပို (ဝမ်ပို)ခ ဆုံရာနေရာ တောင်ဘက်တွင် တည်ရှိသည့်၊ ဖြန်မာ့နယ်မြေ အတွင်း ထည့်သွင်းထားသော ကျွန်းတကျွန်း၏အရှေ့ဘက် မြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်း တလျှောက်၊ နန်ပင်ချန် (နမ့် ပေါင်ခ) နှင့် ခေါ်စန်းခ ဆုံရာနေရာ မြောက်ဘက်တွင်၊ အမှတ်စဉ် ၃၅ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင် စပ်ကြား နန်ပင်ချန် (နမ့်ပေါင်ခ) ရေလယ်ကြောအမှတ် ထိသွားသည်။ [ဤနန်ပင်ချန် (နမ့်ပေါင်ခ) အစိတ်အပိုင်းတွင်၊ ယခုအခါ အထက်ဖော်ပြပါကျွန်းထကျွန်းထည်းသာ ရှိသည်။]။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၈.၄၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ချောင်း ရေလယ်ကြော အမှတ်မှ၊ မျဉ်းကြောင်းသည်၊ ဆက်လက်၍ နန်ပင်ချန် (နမ့်ပေါင်ခ) အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အနောက်ပယ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထိုမြစ်တို့၊ ရှုရီတီ (မန်းရော်) တရပ်ရွာမှ ဝန်လျှို မြန်မာရွာသို့သွားသောလမ်း ဖြတ်သန်းသည့်နေရာတွင်၊ အမှတ်စဉ် ၃၆ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြော အမှတ်ထိသွားသည်။ ဤနန်ပင်ချန် (နမ့်ပေါင်ခ) အစိတ်အပိုင်းတွင်၊ ယခုအခါ တရပ်နယ်မြေအတွင်း ထည့်သွင်းထားသည့် ကျွန်းနှစ်ကျွန်း ရှိရာ၊ နယ်နိမိတ် မျဉ်းကြောင်းသည်၊ ထိုကျွန်းများ၏ အနောက်ဘက် မြစ်ရိုး ရေလယ်ကြော မျဉ်းကြောင်းတလျှောက်သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၄၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ မြစ်ရေလယ်ကြော အမှတ်မှ၊ မျဉ်းကြောင်းသည်၊ ဆက်လက်၍ နန်ပင်ချန် (နမ့်ပေါင်ခ) အောက်ဘက်တလျှောက်၊ အနောက်ပယ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထိုနောက် ယေဘုယျအားဖြင့် အရှေ့ပယ်ယွန်းယွန်း တောင်ဘက် အလိုက်၊ အမှတ်စဉ် ၃၇ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် သုံးတိုင်တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် တေပိန် (တာပိန်) မြစ် တွေ့ဆုံရာနေရာထိသွားသည်။ ဤနန်ပင်ချန် (နမ့်ပေါင်ခ) အစိတ်အပိုင်းတွင်၊ ယခုအခါ မြောက်ဘက်မှ တောင်ဘက်သို့ အမှတ်စဉ် ရေးထိုးထားသည့်ကျွန်း သုံးကျွန်းရှိသည့်အနက်၊ ပဌမ ကျွန်းကို ပြန်မာ့နယ်မြေအတွင်း ထည့်သွင်းလားရာ၊ နယ်နိမိတ် မျဉ်းကြောင်းသည်၊ ထိုကျွန်း အရှေ့ဘက် မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်းတလျှောက်သွားသည်။ ကျန်ကျွန်း နှစ်ကျွန်းကို၊ တရပ်နယ်မြေအတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်း ကြောင်းသည်၊ ထိုကျွန်းများ၏ အနောက်ဘက် မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်းတလျှောက် သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၇၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၇ သုံးတိုင် တည်ရှိသည့် နေရာတွင်၊ အလက် ဖော်ပြပါ ချောင်းနှင့်မြစ် ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ တေပိန် (တာပိန်) မြစ် အထက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် မြောက်ပယ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထိုမြစ်နှင့် ကူးလီခ ဆုံရာနေရာ အနောက်ဘက်၊ မီကာပေါင်း ၁၆၀ အကွာ မြောက်ဘက်ကမ်းပေါ်ရှိ၊ ကျောက်ဆောင်မျက်နှာပြင် ပေါ်တွင် မှတ်သားထားသည့် အထောက်အထားမှတ်တိုင် အမှတ် ၃၈ တောင်ဘက် ထိုမြစ်ရေလယ် ကြော အမှတ်ထိ၊ ထိုမှ တောင်ဘက်အလိုက်၊ ထိုမြစ်မှ ဖဲ့ခွါပြီးနောက်၊ ၎င်းနှင့် ကူးလီခ တွေ့ဆုံရာ နေရာ၏ အနောက်တောင်ဘက် ကူးလီခ အနောက်ဘက်၊ အနီးဆုံးတောင်ရိုးငယ် တလျှောက်၊ ထိုတောင်ရိုးငယ်ပေါ်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၃၈ ထိသွားသည်။ ဤတေပိန်(တာပိန်)မြစ်အစိတ်အပိုင်းကွင်၊ ယခုအခါ ကျွန်းနှစ်ကျွန်းရှိ၍ ထိုကျွန်းနှစ်ကျွန်းကို မြန်မာ့ နယ်မြေအတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းများ၏ မြောက်ဘက် မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်းတလျှောက်သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၁၆.၆၇ ဖြစ်သည်။

အပိုင်း ၂၀

တေပိန်(တာပိန်)မြစ်နှင့် ကူးလီခ ဆုံရာနေရာ အနောက်တောင်ဘက် အနီးဆုံးတောင်ရိုးငယ်မှ ပန်တီရှန် (ပန်တင်တောင်) ထိပ်ထိ သွားသော နယ်နိမိတ်အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၂၀.၆၀၅ ရှည်လျား၍၊ ဤနယ်နိမိတ်အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ်ဖော်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

တေပိန် (တာပိန်) မြစ်နှင့် ကူးလီခ ဆုံရာနေရာ အနောက်တောင်ဘက် အနီးဆုံးတောင်ရိုး ငယ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၈ မှ မျဉ်းကြောင်းသည်၊ တဘက်တွင်ကူးလီခနှင့် အခြား တဘက်တွင် ကူးလီခ အနောက်ဘက်ရှိ၊ တေပိန်(တာပိန်)မြစ်၏တောင်ဘက်လက်တက်များစပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ပေရှိ တိုရှန် (ပိုင်ရှုထိုဘောင်) ထိပ်ထိ၊ လိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ထို့နောက် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ရှီဟိုရှန် (ရှုခေတောင်)ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက်အလိုက်၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်း တောင် ဘက်အလိုက်၊ ကေချန်ရှန် (ခကျန်းတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ လျိုင်ဆင် (လွယ်ရှင် တောင်) အနောက်မြောက်ဘက်တောင်စောင်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၃၉ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေထောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၀.၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၉ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အတက်ဖော်ပြပါ ရေဝေ တောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ လျိုင်ဆင်(လွယ်ရှင်တောင်) ၏ အမြင့်ဆုံးတိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ရွမ်ချင်ရှန် (တောင်ညီနောင်) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ ချောင်ယန်းရှန် (ချောင်ရန်တောင်) ၏ အမြင့်ဆုံး ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၀ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏အရှည်အလျား မှာ၊ ကီလိုမီတာ ၁၀.၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၀ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် ဟုဖမြစ် (နမ့်စခ) နှင့် အခြားတဘက်တွင် ကူးလီခ အနောက်ဘက်ရှိ တေပိန် (တာပိန်) မြစ်၏တောင်ဘက် လက်တက်များ စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထို့နောက် တောင်ဘက်အလိုက်၊ တဖန် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ဂျန်မိုင်ပွမ် (ဂျန် မိုင်ဘွမ်)ထိပ် တောင်ပူစာထိပ်တခုပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၄၁ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၁၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၁ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နမ့်ဝါခ၏လက်တက်များ နှင့် အခြားတဘက်တွင် ကူးလီခ အနောက်ဘက်ရှိတေပိန်(တာပိန်)မြစ်၏တောင်ဘက်လက်တက်များ စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ပန်ချင် ရန်(ပန်ချင်တောင်)ထိပ်ထိ၊ ထို့နောက် ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ ဂျေကော

(ဂျပန်ကောင်)ရွာ အရှေ့တောင်ဘက် အနီးဆုံးတောင်ထိပ်ပေါ်ရှိ အထောက်အထားမှတ်တိုင် အမှတ် ၄၁ ထိ သွားသည်။ ထိုမှမျဉ်းကြောင်းသည်၊ ထိုရေဝေတောင်တန်းမှဖွဲ့၍၊ မြောက်ပိုင်းယွန်းယွန်း အနောက်ဘက် (သံလိုက်ဘယ်ရင် ၂၇၂°၄၅') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မိတာပေါင်း ၈၅၀ မျှ၊ တောင်ပူစာထိပ်တခုပေါ်ရှိ အထောက်အထားမှတ်တိုင်အမှတ် ၄၂ ထိ၊ ထိုမှတဖန် အထက်ပေါ်ပြုပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့်၊ အရှေ့တောင်ဘက်အလိုက်၊ ထိုနောက် အနောက်တောင်ဘက်အလိုက်၊ ထိုနောက် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ စန်တိုင်ရှန် (စန်ထိုင်တောင်)ထိပ် တောင်ဘက်မိတာပေါင်း ၁၉၀ အကွာ၊ တောင်စောင်းပေါ်အမှတ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၂ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၀.၇၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၂ မှ မျဉ်းကြောင်းသည်၊ဆက်လက်၍ အထက်ပေါ်ပြုပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ လျှို့ဝှက် (ခိုင်ဘန်တောင်) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ပန်တိုင်ရှန် (ပန်တင်တောင်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၄၃ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၇၄ ဖြစ်သည်။

အပိုဒ် ၂၁

ပန်ထိုင်ရှန် (ပန်တင်တောင်) ထိပ်မှ၊ နမ့်ဝမ်နှင့် ဧရွလီမြစ် ဆုံရာနေရာထိသွားသော နယ်နိမိတ်အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၉၉.၆၉၆ ရှည်လျား၍၊ ဤနယ်နိမိတ်အစိတ်အပိုင်း သွယ်တန်းပုံ၏အသေးစိတ် ပေါ်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

ပန်တိုင်ရှန် (ပန်တင်တောင်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၃ မှ မျဉ်းကြောင်းသည်၊တောင်စူးဖူးမျဉ်းဖြောင့်ကြောင်းအတိုင်း၊ ခင်ဒစ်ခ ထိ၊ ထိုမှ ခင်ဒစ်ခ အောက်ဘက်ထလျှောက်၊ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ အမှတ်စဉ် ၄၄ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင်နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် နမ့်ဝါခ တွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၆၈၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၄ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အထက်ပေါ်ပြုပါ မြစ်များ ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ နမ့်ဝါခအောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊၎င်းနှင့် နမ့်ဖခ တွေ့ဆုံရာနေရာအရှေ့ဘက်တွင်၊ အမှတ်စဉ် ၄၅ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား၊ နမ့်ဝါခ ရေလယ်ကြော အမှတ်ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၂၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၅ နှစ်တိုင်စပ်ကြားရှိ အထက်ပေါ်ပြုပါ ရေလယ်ကြောအမှတ်မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ နမ့်ဝါခ အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ၎င်းနှင့် ကန်မ(ခေါင်မ)ဟို တွေ့ဆုံရာနေရာအနောက်ဘက်ရှိ ကျွန်းငယ်တကျွန်းထိ၊ ထိုကျွန်းငယ်အလယ်ကို ဖြတ်သန်းပြီးလျှင်၊ မြောက်ပိုင်းတဝက်ကို၊ ထိုအပိုင်းရှိရေပူဖမ်းနှင့်တကွ၊ တရုတ်

ပြည်ဘက်တွင်ထားရစ်ခဲ့၍၊ တောင်ပိုင်းတဝက်ကို ထိုအပိုင်းရှိရေပူစမ်းနှင့်တကွ မြန်မာပြည်ဘက်တွင် ထားရစ်ခဲ့ပြီးနောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ နမ့်ဝါခ အောက်ဘက်တလျှောက်၊ လွယ်ရင်ဟိုင် ရွာ အရှေ့ဘက်ရှိ အထောက်အထားမှတ်တိုင် အမှတ် ၄၆ မြောက်ဘက် မြစ်ရေလယ်ကြောအမှတ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက် (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၅၀ မျှ၊ ထိုမြစ်တောင်ဘက်ကမ်းပေါ်ရှိ အထောက်အထားမှတ်တိုင် အမှတ် ၄၆ ထိ၊ ထိုမှအနောက်တောင်ဘက် (သံလိုက်ဘယ်ရင် ၂၂၀°) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (ငမြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၇၀ မျှ၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၆ ထိသွားသည်။ ဤ နယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၁.၂၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၆ မှ မျဉ်းကြောင်းသည်၊ အနောက်တောင်ဘက်(သံလိုက် ဘယ်ရင် ၂၃၂° ၁၅' ၃၀'') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ အံ့လုံ ပြန်မာရွာအရှေ့တောင်ဘက် တွင်တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၄၇ ထိသွားသည်။ (ဤနယ်နိမိတ် အစိတ်အပိုင်း တလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။) ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) ကီလိုမီတာ ၁.၅၀၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၇ မှ မျဉ်းကြောင်းသည်၊ အနောက်တောင်ဘက် (သံလိုက် ဘယ်ရင် ၂၄၄° ၄၃' ၃၀'') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ နမ့်ဆမ် (နမ့်မန်းဆန်) ကို ဖြတ်သန်းပြီးလျှင်၊ အံ့လုံ ရွာအနောက်တောင်ဘက်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၈ တီသွားသည်။ (ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများအဖြစ် စိုက် ပျိုးထားသည်။) ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) ကီလို မီတာ ၁.၃၃၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၈ မှ မျဉ်းကြောင်းသည်၊ အနောက်တောင်ဘက် (သံလိုက်ဘယ် ရင် ၂၁၀° ၅၁') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ နမ့်စန်ကို ဖြတ်သန်းပြီးလျှင်၊ ရန်မန်းလင်း (မန့် လင်း) မြန်မာရွာ အနောက်တောင်ဘက်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၄၉ ထိသွား သည်။ (ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများ အဖြစ် စိုက်ပျိုးထားသည်။) ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) ကီလိုမီတာပေါင်း ၂.၅၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၉ မှ မျဉ်းကြောင်းသည်၊ အနောက်ခပ်ယွန်းယွန်း တောင်ဘက် (သံလိုက်ဘယ်ရင် ၁၀၅° ၃၀') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ နမ့်ဟန်ဆိုင် (နမ့်ဟောင်ရှင်) နှင့် နမ့်တိုင့် (နမ့်တုံအော်) ကိုဖြတ်သန်းပြီးလျှင်၊ လာရင်းတရပ်ရွာအနောက်မြောက်ဘက်နှင့် ရန်ဂျင် ချယ် (လွယ်ဂျယ်) မြန်မာရွာ အရှေ့မြောက်ဘက်တွင်တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၅၀ လီ သွားသည်။ (ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများ အဖြစ် စိုက်ပျိုးထားသည်။) ဤနယ်နိမိတ်အစိတ်အပိုင်း၏အရှည်အလျားမှာ၊ (မြေပေါ် တိုင်းထွာရ) ကီလိုမီတာပေါင်း ၃.၀၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၀ မှ မျဉ်းကြောင်းသည်၊ အရှေ့ခပ်ယွန်းယွန်း တောင်ဘက်(သံ လိုက်ဘယ်ရင် ၁၇၁°) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ နမ့်ဟောင် (နမ့်ဟွမ်) တို့ဖြတ်သန်း၍

နမ်ဆာ(မန်တင်ခ) မြောက်ဘက်ကမ်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၁ ကို ဖြတ်သန်းပြီးလျှင် အမှတ်စဉ် ၅၁ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ်ထိသွားသည်။ (ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။) ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ (မြေပေါ်တိုင်းထွာရ) ကီလိုမီတာပေါင်း ၁.၇၂၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၁ နှစ်တိုင်စပ်ကြားရှိ အထက်ပေါ်ပြပါ ရေလယ်ကြောအမှတ်မှာ မျဉ်းကြောင်းသည်၊ နမ်ဆာ (မန်တင်ခ) မြစ်အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ အမှတ်စဉ် ၅၂ ချည်းသာ ရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင် သုံးတိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် နမ့်ဝမ် တွေ့ဆုံရာနေရာထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅.၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ သုံးတိုင်တည်ရှိသည့်နေရာတွင်၊ အထက်ပေါ်ပြပါ မြစ်များ ဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ နမ့်ဝမ် အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ၎င်းနှင့် မွန်ဘာခ တွေ့ဆုံရာနေရာထိ၊ ထိုမှဆက်လက်၍ နမ့်ဝမ်အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ ပန်ခမ်း မြန်မာရွာ မြောက်ဘက်တွင်၊ အမှတ်စဉ် ၅၃ ချည်းသာရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြော အမှတ်ထိသွားသည်။ ဤနမ့်ဝမ်အစိတ်အပိုင်းတွင်၊ နမ့်ဝမ်နှင့် မွန်ဘာခ ဆုံရာနေရာတောင်ဘက်၌၊ ယခုအခါ ကျွန်းနှစ်ကျွန်းရှိသည့်အနက်၊ မြောက်ဘက်ကျွန်းကို၊ မြန်မာ့နယ်မြေအတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းအရှေ့ဘက် မြစ်ရိုးရေလယ်ကြောမျဉ်းကြောင်းတလျှောက်သွားသည်။ တောင်ဘက်ကျွန်းကို၊ တရုတ်နယ်မြေအတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းအနောက်ဘက် မြစ်ရိုးရေလယ်ကြောမျဉ်းကြောင်း တလျှောက်သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅၇.၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၃ နှစ်တိုင်စပ်ကြားရှိ အလက်ပေါ်ပြပါ ရေလယ်ကြောအမှတ်မှာ မျဉ်းကြောင်းသည်၊ အရှေ့ဘက်အလိုက်၊ နမ့်ဝမ်အောက်ဘက်တလျှောက်၊ မြန်မာ့နယ်မြေအတွင်းထည့်သွင်းထားသည့် ကျွန်းတကျွန်း၏ မြောက်ဘက်ရှိ မြစ်ရေလယ်ကြော မျဉ်းကြောင်းကို ဖြတ်သန်းပြီးနောက်၊ ဆက်လက်၍ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ နမ့်ဝမ်အောက်ဘက်တလျှောက်၊ ဟန်ပန်း (ခမ်းပန်း) တရပ်၌ အနောက်တောင်ဘက်နှင့် နောင်မွန်း မြန်မာရွာ အရှေ့ဘက်၊ နမ့်ဝမ် ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ အမှတ်ထိ၊ ထို့နောက် တောင်ဘက်အလိုက်၊ ဇွန် မီတာမျှ၊ ထိုမြစ်အနောက်တောင်ဘက်ကမ်းထိ၊ ထို့နောက် အနောက်တောင်ဘက်သို့၎င်း၊ အရှေ့တောင်ဘက်သို့၎င်း၊ တောင်ဘက်သို့၎င်း၊ လှည့်၍၊ လယ်ကန်သင်းတလျှောက်၊ မီတာပေါင်း ၃၄၀ အကွာထိ၊ ထို့နောက် အနောက်ဘက်နှင့် အနောက်တောင်ဘက်အလိုက်၊ ၂၁၅ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ ဆည်ရေသွင်းမြောင်းများ၏ အလယ်ဗဟိုမျဉ်းကြောင်းနှင့် လယ်ကန်သင်းများတလျှောက်၊ ၃၅၂ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်သို့လှည့်၍၊ ဆည်ရေသွင်းမြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ မီတာပေါင်း ၃၀ အကွာထိ၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ ၄၁၅ မီတာမျှ၊ မြောင်းကြီး တောင်

ဘက်ကမ်းပေါ် မြင့်သော တာတမံတလျှောက်၊ နမ့်ဝမ်အနောက်ဘက်ကမ်းထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ ၁၃၄ မီတာမျှ၊ တိန်ဆန်(တိန်းဆိုင်)တရုပ်ရွာ အနောက်ဘက်နှင့် မန့်အိုင်တော မြန်မာရွာ အရှေ့မြောက်ဘက်၊ နမ့်ဝမ် ရေလယ်ကြော မျဉ်းကြောင်းပေါ်ရှိအမှတ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ တို့မြစ် အောက်ဘက်တလျှောက်၊ မီတာပေါင်း ၉၈၀ အကွာထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ ၁၅၇ မီတာမျှ၊ ၎င်းနှင့် နမ့်ဝမ်တောင်ဘက်ကမ်းရှိ မြောင်းငယ်ဆုံရာနေရာထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ ထိုမြောင်းငယ်အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၁၂၂ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင်ဘက်နှင့် တောင်ဘက်အလိုက်၊ လယ်ကန်သင်းတလျှောက်၊ ၁၆၈ မီတာအကွာထိ၊ လို့နောက် အရှေ့တောင်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မီတာပေါင်း ၆၀ မျှသွားပြီးလျှင်၊ တောင်ဘက်သို့ လှည့်၍၊ ၁၂၈ မီတာမျှ၊ နမ်လော (လမ်လောင်) တရုပ်ရွာမှ မန့်ဆောင် (မန့်စောင်) မြန်မာရွာသို့သွားသော လမ်းပေါ်ရှိ (နမ့်ဝမ်အနောက်ဘက်ကမ်းမှ ၁၃ မီတာကွာ) အမှတ်ထိ၊ ထို့နောက် တောင်ဘက်အလိုက်၊ ၁၀၉ မီတာမျှ၊ လယ်ကန်သင်းတခုထိ၊ ထို့နောက် ထိုလယ်ကန်သင်းတလျှောက်၊ အနောက်တောင်ဘက်အလိုက်၊ မီတာပေါင်း ၂၂၀ အကွာထိ၊ ထို့နောက် အနောက်မြောက်ဘက်နှင့် အနောက်တောင်ဘက်အလိုက်၊ ၂၅၉ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ၂၄ မီတာအကွာထိ၊ ထို့နောက် ဘောင်ဘက်အလိုက်၊ ၄၅ မီတာအကွာထိ၊ ထို့နောက် အနောက်ဘက်အလိုက်၊ ၁၀ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ မီတာပေါင်း ၁၂၀ အကွာထိ၊ ထို့နောက် ယောင်ပန်းအွန် တရုပ်ရွာမှ မန့်ဆောင် (မန့်စောင်) ရွာသို့သွားသော လူသွားလမ်းကို ဖြတ်ကျော်ပြီးလျှင်၊ အရှေ့တောင်ဘက်အလိုက်၊ ၃၆ မီတာမျှ၊ လယ်ကန်သင်းတလျှောက်၊ မန့်ဆောင်(မန့်စောင်) ရွာအရှေ့ဘက်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၅၄ တိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၇.၂၆၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၄ မှ မျဉ်းကြောင်းသည် လယ်ကန်သင်းတလျှောက်၊ အရှေ့တောင်ဘက်အလိုက်၊ ၄၅ မီတာအကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ ၂၃ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ ၂၄၁ မီတာအကွာထိ၊ ထို့နောက် အနောက်တောင်ဘက်အလိုက်၊ ၁၀ မီတာမျှ၊ ရေကန်မြောက်ဘက်စွန်းရှိ လယ်ကန်သင်းတလျှောက်၊ ထိုကန်မြောက်ဘက်ကန်ပေါင်ရိုး အလယ်ဗဟိုအမှတ်ထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ ၁၄၉ မီတာမျှ၊ တိုရေကန် အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ရေကန်အရှေ့တောင်ဘက် ကန်ပေါင်ရိုး အလယ်ဗဟိုအမှတ်ထိ၊ ထို့နောက် ဆည်ရေသွင်းမြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ အရှေ့မြောက်ဘက်အလိုက်၊ ၉ မီတာအကွာမျှ၊ အရှေ့တောင်ဘက် အလိုက်၊ ၁၀၉ မီတာမျှ၊ ထိုမြောင်းနှင့် နမ့်ဝမ် ဆုံရာ အမှတ်ထိသွားသည်။ [ထိုအမှတ်မှ သံလိုက်ဘယ်ရင် ၃၄၂ ၁၈' ၄၅" အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၁၉၉.၇ မီတာအကွာတွင် လဲမို့ ပင်တပင် တည်ရှိသည်။] (ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။) ထို့နောက် မျဉ်းကြောင်းသည်၊ အရှေ့ပယ်ယွန်းယွန်း တောင်ဘက်(သံလိုက်ဘယ်ရင် ၁၆၇ ၁၂' ၅၆")အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မီတာပေါင်း ၄၅၀ မျှ၊ နမ့်ဝမ်နှင့် ရွှေလီမြစ်တွေ့ဆုံသည့်နေရာ၌ နယ်နိမိတ်မျဉ်းကြောင်း ကျွေသွားရာ အမှတ်ထိသွားသည်။ ထိုအမှတ်မှာ၊ အမှတ်စဉ် ၅၅

ချည်းသာ ရေးထိုးထားသော နယ်နိမိတ် မှတ်တိုင် နှစ်တိုင်စပ်ကြား ရွေ့လိမ့်မိ ရေလယ်ကြောအမှတ် အနောက်ဘက်၊ ၂၆၂.၅ မီတာအကွာတွင် ထည်ရှိသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျား မှာ၊ ကီလိုမီတာပေါင်း ၁.၀၃၆ ဖြစ်သည်။

အပိုဒ် ၂၂

နယ်နိမိတ်နှင့် ရွေ့လိမ့်မိဆုံရာနေရာမှ ရှိချွမ်တောင်ကြားလမ်း (စီစွမ်ယာကီ) ထိ သွားသော နယ် နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၁၉၆.၈၀၇၂၅ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ် ဖော်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ နှစ်တိုင်စပ်ကြား ရေလယ်ကြောအမှတ် အနောက်ဘက်၊ နမ့် ဝမ်နှင့် ရွေ့လိမ့်မိဆုံသည့် နေရာကွင် နယ်နိမိတ်မျဉ်းကြောင်း ကွေ့သွားရာအမှတ်မှ၊ မျဉ်းကြောင်း သည်၊ မြောက်ပယ်ယွန်းယွန်း အရှေ့ဘက် (သံလိုက်ဘယ်ရင် ၇၈°၄၃'၃၀")အလိုက်၊ မျဉ်းဖြောင့် ကြောင်းအကိုင်၊ ၃၅၇.၅ မီတာအကွာထိ၊ ထို့နောက်ပြောက်ဘက် (သံလိုက်ဘယ်ရင် ၃၁၁') အလိုက်၊ ၂၉၅ မီတာမျှ၊ ရွေ့လိမ့်မိမြောက်ဘက် ကမ်းပေါ်ရှိ လယ်ကန်သင်းတို၊ ထို့နောက်မြောက် ဘက်အလိုက်၊ ထိုလယ်ကန်သင်းတလျှောက်၊ ၁၄ မီတာအကွာထိ၊ ထို့နောက် မြောင်းငယ်အလယ် ဗဟိုမျဉ်းကြောင်းတလျှောက်၊ မီတာပေါင်း ၂၁၀ အကွာထိ၊ ထို့နောက် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်အလိုက်၊ မြင့်သော လယ်ကန်သင်းတလျှောက်၊ ၈၁ မီတာအကွာလိ၊ ထို့နောက် ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ မြေနိမ့်ကို ဖြတ်ကျော်ပြီးလျှင်၊ ၂၅၇ မီတာ အကွာထိ၊ ထို့နောက် တာတမံတလျှောက်၊ ၆၄ မီတာအကွာထိ၊ ထို့နောက် ပြင်င်းကို ဖြတ်ကျော်ပြီးလျှင်၊ ၆၂ မီတာအကွာထိ၊ ထို့နောက် ဆည်ရေသွင်းမြောင်း အလယ်ဗဟို မျဉ်းကြောင်းကလျှောက်၊ ၁၃၉ မီတာအကွာထိ၊ ထို့နောက် ၁၇၂ မီတာမျှ၊ လယ်ကန်သင်းတလျှောက်၊ နောင်ယုန်ပန် (နောင် ရောင်ပန်) ရေကန်တောင်ဘက်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၆၅၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ မှ မျဉ်းကြောင်းသည်၊ အရှေ့မြောက်ဘက်အလိုက်၊ ၉၁၈ မီတာအကွာထိ၊ ထို့နောက် နောင်ယုန်ပန် (နောင်ရောင်ပန်)ရေကန်နှင့် နံမ (နောင်တော) မြန်မာ ရွာမှ ရောင်ပန်းနွမ်း(ရောင်ပန်းထု)တရပ်ရွာသို့သွားသော လူသွားလမ်းကို ပြတ်ကျော်ပြီးလျှင်၊ နောင် ထော (လောင်တောင်) ထရပ်ရွာတောင်ဘက်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၇ တိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတွင် သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများအဖြစ် စိုက်ပျိုး ထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၉၈၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၇ မှ မျဉ်းကြောင်းသည်၊ အရှေ့မြောက်ဘက်အလိုက်၊ မြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၇၂ မီတာအကွာထိ၊ ထို့နောက် ၁၅၉ မီတာ ရှည်လျား သော ညွန်ပြောင်းကို ဖြတ်ကျော်၍၊ နုံတို (ထောင်တောင်) ရွာနှင့် နံမ (နောင်တော) ရွာ စပ်ကြား ငါးတံတား အလယ်ဗဟိုကိုဖြတ်သန်းပြီးနောက်၊ အရှေ့မြောက်ဘက်အလိုက်၊ ဆည်ရေသွင်း မြောင်း အလယ်ဗဟိုမျဉ်းကြောင်းနှင့် ရေကန်အလယ် ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၁၇၃ မီတာ

အကွာထိ၊ ထို့နောက် မြောက်ဘက်အလိုက်၊ ဆည်ရေသွင်းမြောင်း အလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ ၂၁၄ မီတာမျှ၊ နံတို (လောင်တောင်) ရွာ အရှေ့မြောက်ဘက်တွင် တည်ရှိသော ရေကန်တောင်ဘက်ဖွန်းတံ၊ ထို့နောက် အရှေ့ဘက် အလိုက်၊ ထိုကန်တောင်ဘက် ကန်ပေါင်ရိုး ပေါ်ရှိ လယ်ကန်သင်းတလျှောက်၊ ၁၇ မီတာအကွာထိ၊ ထို့နောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက် အလိုက်၊ ထိုရေကန်အရှေ့ဘက်ကန်ပေါင်ရိုးပေါ်ရှိ လယ်ကန်သင်းတလျှောက်၊ ၄၃၈ မီတာအကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ ဆည်ရေသွင်းမြောင်း အလယ်ဗဟို မျဉ်းကြောင်းတလျှောက်၊ ၁၉၅ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ မီတာပေါင်း ၂၀ မျှ၊ လယ်ကန်သင်း တလျှောက်၊ ဝါးတံတား တောင်သက်ဆုံး အမှတ်ထိသွားသည်။ [ထိုအမှတ်မှ မန့်အိုင် တရပ်ရွာ အနောက်မြောက်ဘက်တွင် ငီးထီးတည်ရှိသော ညောင်ပင်ထိ၊ သံလိုက်ဘယ်ရင်မှာ၊ ၅၈'၄၁'၃" ဖြစ်၍၊ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၈၂ မြစ်သည်]။ ထိုမှ မျဉ်းကြောင်းသည်၊ တတောင်ဆစ် အချိုးအတိုင်း ကွေ့ကောက်၍၊ အရှေ့တောင်ဘက်နှင့် တောင်ဘက်အလိုက်၊ ၁၀၄၉၈ ကီလိုမီတာမျှ၊ မန့်အိုင်နှင့် နံမ (နောင်ထော) ရွာများစပ်ကြား ရေခန်းခြောက် နေသော မြစ်ရိုးအလယ်ဗဟို မျဉ်းကြောင်းတလျှောက်၊ ပင်းမော (ပျိုန်းမိုင်) တရပ်ရွာအနောက် ဘက်ရှိ လမ်းကို ဖြတ်ကျော်ပြီးလျှင်၊ နံမ (နောင်ထော) ရွာ အရှေ့ဘက်နှင့် ပင်းမော (ပျိုန်းမိုင်) ရွာဘုန်းကြီးကျောင်းမှ အနောက်ခပ်ယွန်းယွန်း တောင်ဘက်တွင်ရှိသော အမှတ်ထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ၄၀၉ မီတာမျှ၊ နံမ (နောင်ဟော) ရွာ အရှေ့တောင်ဘက်ရှိ လယ်ကန်သင်းထိ၊ လို့နောက် အရှေ့မြောက်ဘက် (သံလိုက်ဘယ်ရင် ၆၅°၂၆'၂၄") အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၄၅၉ မီတာမျှ၊ ပင်းမော (ပျိုန်းမိုင်) ရွာ အရှေ့တောင်ဘက်တွင် တည်ရှိသော နယ်နိမိတ်မှတ်တိုင် အမှတ် ၅၈ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများ အဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၆၅၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၈ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ဘက် အလိုက်၊ လယ်ကန်သင်း ထလျှောက်၊ မီတာပေါင်း ၆၀ အကွာထိ၊ ထို့နောက် အရှေ့ဘက်သို့ လှည့်၍၊ ၂၂.၅ မီတာမျှ၊ ရေကန်အလယ်ဗဟိုထိ၊ ထို့နောက် အနောက်မြောက်သက်အလိုက်၊ ထိုရေကန် အလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ ၁၃၉ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက် ၂၂ မီတာမျှ၊ ထိုရေကန် အရှေ့ဘက် ကန်ပေါင်ရိုးထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ လယ်ကန်သင်းနှင့် မြောင်း အလယ်ဗဟို မျဉ်းကြောင်းတလျှောက်၊ တဖန် လယ်ကန်သင်းတလျှောက်၊ ၉၄ မီတာ အကွာ ထိ၊ ထို့နောက် လယ်ကန်သင်းများ တလျှောက်၊ မြောက်ဘက်နှင့် အရှေ့ဘက်အလိုက်၊ ၇၇ မီတာအကွာ ထိ၊ ထို့နောက် မြောက်ဘက်အလိုက်၊ ၁၀၈ မီတာ အကွာထိ၊ ထို့နောက် လယ်ကန်သင်းများတလျှောက်၊ အနောက်ဘက်အလိုက်၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ ၃၂၉ မီတာ အကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်နှင့် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထို့ဖြင့်အရှေ့ မြောက်ဘက်အလိုက်၊ မြောင်းအလယ် ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၆၁၂.၅ မီတာအကွာထိ၊ ထို့ နောက် လယ်ကန်သင်းများတလျှောက်၊ အရှေ့မြောက်ဘက် အလိုက်၊ ၃၅ မီတာ အကွာထိ၊ ထို့နောက်

အရှေ့တောင်ဘက်အလိုက်၊ ၁၆၉ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ၁၂ မီတာနှင့် အရှေ့တောင်ဘက်အလိုက် ၂၇၇.၅ မီတာအကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ ၅၉ မီတာမျှ၊ နံဟန် (နောင်ခမ်း) မြန်မာရွာ မြောက်ဘက်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၉ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသား များအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ တိလိမီတာပေါင်း ၂.၀၉၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၉ မှ မျဉ်းကြောင်းသည်၊ လယ်ကန်သင်းများ တလျှောက်၊ အရှေ့ဘက်အလိုက်၊ ၄၆ မီတာအကွာထိ၊ ထို့နောက် မြောက်ဘက်အလိုက်၊ ထို့နောက် အရှေ့ပင်ယွန်း ယွန်း မြောက်ဘက်နှင့် အနောက်မြောက်ဘက်သို့၊ ၈၁၅.၅ မီတာမျှ၊ ရေကန် အနောက် တောင်ထောင့်ရှိ တာတမံထိ၊ ထိုမှ အရှေ့မြောက်ဘက်အလိုက်၊ ထိုတာတမံတလျှောက်၊ မီတာပေါင်း ၂၀ အကွာထိ၊ ထို့နောက် အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက် အလိုက်၊ ၁၉၂ မီတာမျှ၊ ထိုရေကန် အလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ ချီမော (စယ်မော) တရုပ်ရွာ ထောင်ဘက်ထွင် အမှတ်စဉ် ၆၀ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြားရှိ၊ ထိုရေကန်အလယ် ဗဟိုအမှတ်ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ် အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၁.၀၇၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၀ နှစ်တိုင်စပ်ကြားရှိ အထက် ဖေါ်မြပါ ရေကန်အလယ်ဗဟို အမှတ်မှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ ချီမော (စယ်မော) ရွာနှင့် ကွန်ဟေနဲ့ (ကွန်ဟိုင်းလုံ) မြန်မာရွာ စပ်ကြားရှိ၊ မြောင်းကြီးအလယ်ဗဟိုမျဉ်းကြောင်း ထလျှောက်၊ မီတာပေါင်း ၅၇၀ အကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်နှင့် မြောက်ဘက်အလိုက်၊ ဆည်ရေသွင်းမြောင်း အလယ်ဗဟိုမျဉ်းကြောင်းထလျှောက်၊ ၁၀၂ မီတာအကွာထိ၊ ထို့နောက် မြောက်ဘက်အလိုက်၊ ၂၉၂ မီတာမျှ၊ လယ်ကန်သင်းနှင့် ဆည်ရေသွင်းမြောင်း အလယ်ဗဟိုမျဉ်း ကြောင်းတလျှောက်၊ တဖန် လယ်ကန်သင်းတလျှောက်၊ ကွန်ဟေဝမ် (ကွန်ဟိုင်းအွန်) မြန်မာရွာ အနောက်တောင်ဘက်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၁ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း ထလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ် နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၉၆၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၁ မှ မျဉ်းကြောင်းသည်၊ အရှေ့မြောက်ဘက်အလိုက်၊ ၈၄ မီ တာမျှ၊ လယ်ကန်သင်းတလျှောက်၊ ဆက်လက်၍ အရှေ့မြောက်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်း အတိုင်း၊ ၅၂ မီတာကျယ်သော မြက်ခင်းကိုဖြတ်ကျော်ပြီးနောက်၊ အနောက်မြောက်ဘက်နှင့် အရှေ့ မြောက်ဘက်အလိုက်၊ ကွန်ဟေဝမ်(ကွန်ဟိုင်းအွန်)မြန်မာရွာ၌ ရှိသော ဥယျာဉ်စွန်းရှိမြောင်းငယ် အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၁၀၅ မီတာအကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ လူသွားလမ်းအလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ မီတာပေါင်း ၁၂၀ အကွာထိ၊ ထို့နောက် အနောက် မြောက်ဘက်အလိုက်၊ ၇၇ မီတာမျှ၊ ဝါးခင်းနံဘေးရှိ မြောင်းငယ်အလယ်ဗဟိုမျဉ်းကြောင်း တ လျှောက်၊ ကွန်ဟေဝမ်(ကွန်ဟိုင်းအွန်)ရွာနှင့် တိန်ဆူ(ထိန်းရှောင်)တရုပ်ရွာ စပ်ကြားရှိ မြောင်းကြီး

တောင်ဘက်ကမ်းထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ၆၂၇ မီတာမျှ၊ ထိုမြောင်းတောင်ဘက်ကမ်းတလျှောက်၊ ကွန်ဟေဝမ်(ကွန်ဟိုင်းအွန်)ရွာ အရှေ့မြောက်ဘက်နှင့် ရွေ့လီ-နောင်တော တရပ်လမ်းမကြီးတောင်ဘက်ရှိ အမှတ်ထိ သွားသည်။ ထိုအမှတ်မှ ထိုလမ်းမကြီး အလယ်ဗဟို မျဉ်းကြောင်းထိ အနီးဆုံးအကွာအဝေးမှာ၊ မီတာပေါင်း ၄၈ ဖြစ်သည်။ ထိုမှ မျဉ်းကြောင်းသည်၊ တောင်ဘက်အလိုက်၊ မြောင်းအလယ်ဗဟို မျဉ်းကြောင်းတလျှောက်၊ ၂၇ မီတာအကွာထိ၊ ထိုနောက် အရှေ့တောင်ဘက်အလိုက်၊ တောင်ဆစ်အချိုးအတိုင်း ကွေ့ကောက်၍၊ မီတာပေါင်း ၃၆၀ မျှ၊ လယ်ကန်သင်းတလျှောက်သွားပြီးလျှင်၊ ဟန်တိန် (ခန့်တိန်) တရပ်ရွာအနောက်ဘက်တွင် တည်ရှိသော သင်းချိုင်းမြောက်ဘက် မြက်ခင်းအရှေ့မြောက်ဘက်ထောင့်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ဘက်နှင့် တောင်ဘက်အလိုက်၊ ၂၅၄ မီတာမျှ၊ ထိုမြက်ခင်းနှင့် သင်းချိုင်းမြောက်ဘက်နှင့် အနောက်ဘက်စပ်တလျှောက်၊ ထိုသင်းချိုင်းတောင်ဘက်၊ မြက်ခင်း အနောက်တောင်ထောင့်ထိ၊ လှိုင်းနောက် အနောက်တောင်ဘက်အလိုက်၊ ဟန်တိန် (ခန့်တိန်) ရွာမှ ကွန်ဟေန့် (ကွန်ဟိုင်းလုံ) ရွာသို့ သွားသော လမ်းအနောက်မြောက်ဘက်ဘေး၊ လယ်ကန်သင်းတလျှောက်၊ ၆၇ မီတာ အကွာထိ၊ ထိုနောက် အဆိုပါလမ်းကို ဖြတ်ကျော်ပြီးလျှင်၊ အနောက်တောင်ဘက်နှင့် တောင်သက်အလိုက်၊ ၈၈ မီတာ မျှ၊ ထိုလမ်းအရှေ့တောင်ဘက်ဘေးရှိ မြောင်းအလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ တိုမြက်ခင်း အရှေ့ဘက်စွန်း၊ ညောင်ပင်အရှေ့ဘက်ရှိ အမှတ်ထိ၊ ထိုနောက် အနောက်တောင်သက်အလိုက်၊ တာတမံ တလျှောက်၊ ၁၁၉ မီတာအကွာထိ၊ ထိုနောက် တိဆ (ကေဆာ) တရပ်ရွာမှ ကွန်ဟေန့် (ကွန်ဟိုင်းလုံ) ရွာသို့ သွားသောလူသွားလမ်းကို ဖြတ်ကျော်ပြီးလျှင်၊ အနောက်တောင်ဘက်အလိုက်၊ ထို့ပြင် ကောင်ဘက်နှင့် အရှေ့တောင်ဘက်အထိုက်၊ ၅၄၁ မီတာမျှ၊ အဆိုပါရွာနှစ်ရွာစပ်ကြား ရေခန်းခြောက်နေသော မြောင်းအနောက်ဘက်ကမ်းတလျှောက်၊ တိဆ (ကေဆာ) ရွာ အနောက်တောင်ဘက်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၂ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၅၃၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၂ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အရှေ့တောင်ဘက်အလိုက်၊ အဆိုပါ ရေခန်းခြောက်နေသောမြောင်း အနောက်ဘက်ကမ်းတလျှောက်၊ တိဆ (ကေဆာ) ရွာမှ ကွန်ဟေန့် (ကွန်ဟိုင်းလုံ) ရွာသို့ သွားသောလမ်းကို ဖြတ်ကျော်ပြီးလျှင်၊ ၅၂ မီတာမျှ၊ ထိုမြောင်းခြောက်ဘက်ကမ်းထိ၊ ထိုနောက် အရှေ့ဘက်အလိုက်၊ ၆၃ မီတာကျယ်သောမြောင်းကို ဖြတ်ကျော်ပြီးလျှင်၊ အရှေ့ဘက်အလိုက်၊ ကွန်ဟေန့် (ကွန်ဟိုင်းလုံ) ရွာမှ မန့်ကွန်တရပ်ရွာသို့ သွားသော လူသွားလမ်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၂၅၂ မီတာအကွာထိ၊ ထိုနောက် အရှေ့တောင်ဘက်အလိုက်၊ ၁၅၃ မီတာမျှ၊ တာတမံအောက် လယ်ကွင်းအစပ်တလျှောက်၊ ရွေ့လီမြစ်မြောက်ဘက်ကမ်းပေါ်ရှိ အမှတ်ထိသွားသည်။ [ထိုအမှတ်မှ တိဆ (ကေဆာ) ရွာ တောင်ဘက်ရှိ ညောင်ပင်ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၉၉' ၆" ၄၂" ဖြစ်၍၊ ၎င်းတို့စပ်ကြား အကွာအဝေးမှာ၊ (ခြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၂၇.၉၂ ဖြစ်သည်]။ ထိုမှ မျဉ်းကြောင်းသည်၊ ရွေ့လီမြစ်ထဲသို့ဝင်၍၊ တိုမြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်နှင့် အရှေ့ဘက်အလိုက်၊ ထိုနောက် အရှေ့မြောက်ဘက်နှင့် မြောက်ဘက်အလိုက်၊ ထိုမြစ်နှင့် နန်လိုင်ပန် (နမ့်ခေးအွန်) ဆုံရာနေရာထိ၊ ထိုမှ နန်လိုင်ပန် (နမ့်ခေးအွန်) မြစ်ညာတလျှောက်၊ မြောက်ဘက်နှင့် အနောက်မြောက်ဘက်အလိုက်၊ မီတာပေါင်း

၁၀၀ မျှ၊ မန်ကွန်ရွာအရွှေ့ဘက်တွင် အမှတ်စဉ် ၆၃ ချဉ်းသာရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား မြစ်ရေလယ်ကြောအမှတ်ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း ၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၄၃၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၃ နှစ်တိုင်စပ်ကြားရှိ အထက်ပေါ်ပြပါရေလယ်ကြောအမှတ် မှ၊ မျဉ်းကြောင်းသည်၊ ဆက်လက်၍ နန်လိုင်ပန်(နမ်းခမ်းအွန်)ဖြစ်ညာ တလျှောက်၊ ယေဘုယျ အားဖြင့် အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်အလိုက်၊ ထို့နောက် တောင်ခပ်ယွန်းယွန်း အရွှေ့ဘက်နှင့်အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ တိုမြစ်နှင့် တရုပ်နယ်မြေမှ စီးဝင်လာ သော ချောင်းငယ်ဆုံရာနေရာအရွှေ့တောင်ဘက်ရှိ(နယ်နိမိတ်မှတ်တိုင်အမှတ် ၆၄ အနောက်တောင် ဘက် ၈၆ မီတာကွာ)အမှတ်တံ၊ တို့မှ အရှေ့မြောက်ဘက်အလိုက်၊ တိုမြစ်မှဖွဲ့ခွဲ၍၊ ထိုမြစ်ကမ်းပေါ် တက်သွားပြီးလျှင်၊ အရှေ့မြောက်ဘက်အလိုက်၊ လူသွားလမ်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ တိန်ဟန်ဝမ် (ထိန်းခမ်းအွန်)တရုပ်ရွာအနောက်တောင်ဘက်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၄ ထိသွား သည်။ ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၆၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၄ မှ မျဉ်းကြောင်းသည်၊ အရွှေ့ဘက်အလိုက်၊ လယ်ကန်သင်း တလျှောက်၊ ၃၁ မီတာအကွာထိ၊ ထို့နောက် ဆည်ရေသွင်းမြောင်း အလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ အရွှေ့ဘက်အလိုက်၊ ၂၃၅ မီတာအကွာထိ၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ မီတာပေါင်း ၁၄၀ အကွာထိ၊ ထို့နောက် မြောက်ဘက်အလိုက်၊ မီတာပေါင်း ၄၀ အကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ လယ်ကန်သင်းတလျှောက်၊ မီတာပေါင်း ၆၀ အကွာထိ၊ ထို့နောက် ဆည်ရေသွင်းမြောင်းငယ်နှစ်ခုအနက်၊ အရွှေ့ဘက်မြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၁၀၇ မီတာအကွာထိ၊ ထိုမှ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်အလိုက်၊ မြောင်းငယ်အရွှေ့ထောင်ဘက် စွန်း တလျှောက်၊ ၉၀ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင်ဘက်သို့လှည့်၍၊ ရေခန်းခြောက်နေ သော မြောင်းငယ်အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၉၃ မီတာအကွာထိ၊ ထို့နောက် အရွှေ့ဘက် အလိုက်၊ ၁၄၇ မီတာမျှ၊ ထိန်ဟန်ဝမ်(ထိန်းခမ်းအွန်) တရုပ်ရွာနှင့် ဟသင်(ဟတ်ထင်)မြန်မာရွာ အနောက်ဘက်ရှိ ဖြက်ခင်းစပ်ကြား မြောင်းအလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ တိန်ဟန်ဝမ်(ထိန်း ခမ်းအွန်)ရွာ အရွှေ့တောင်ဘက်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၅ ထိသွားသည်။ ဤနယ်နိမိတ်အစိတ် အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ် နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၉၅၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၅ မှ မျဉ်းကြောင်းသည်၊ အရွှေ့တောင်ဘက်အလိုက်၊ မျဉ်း ဖြောင့်ကြောင်းအတိုင်း၊ တိန်ဟန်ဝမ် (ထိန်းခမ်းအွန်) ရွာမှ တသင်(ဟတ်ထင်)ရွာသို့ သွားသော လမ်းကို ဖြတ်ကျော်ပြီးနောက်၊ ယေဘုယျအားဖြင့် အရွှေ့ဘက်နှင့်မြောက်ခပ်ယွန်းယွန်း အရွှေ့ဘက် အလိုက်၊ ၁၉၂ မီတာမျှ၊ အထက်ပေါ်ပြပါ ရွာနှစ်ရွာစပ်ကြား မြောင်းငယ်အလယ်ဗဟို မျဉ်းကြောင်း တလျှောက်၊ တိန်ဟန်ဝမ်(ထိန်းခမ်းအွန်)ရွာ အရွှေ့တောင်ဘက်နှင့် ဟသင်(ဟတ်ထင်)ရွာမြောက်

ဘက်၊ ရေခန်းခြောက်နေသော မြစ်ရိုး အလယ်ဗဟိုမျဉ်းကြောင်းပေါ်ရှိ အမှတ်ထိ၊ ထိုမှ ယေဘုယျ အားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အထိုက်၊ တိန်ဟန်ငမ် (ထိန်းခမ်းအွန်) ရွာ အရှေ့ဘက် ဘေးရှိ ထိုရေခန်းခြောက်နေသောမြစ်ရိုးအလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၃၆၃ မီတာအကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ ၃၁ မီတာမျှ၊ ထိုရေခန်းခြောက်နေသော မြစ်ရိုးအရှေ့ဘက် ကမ်းနှင့် ဆည်ရေသွင်းမြောင်းဆုံရာ နေရာအမှတ်ထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ ထို ဆည်ရေသွင်းမြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ မီတာပေါင်း ၁၇၀ အကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ တာတမံတလျှောက်၊ ၄၃၂ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင် ဘက်နှင့် အရှေ့ဘက်အလိုက်၊ မီတာပေါင်း ၆၆၀ မျှ၊ နံဟင် (နောင်ခိန်) မြန်မာရွာမြောက်ဘက် ဆည်ရေသွင်းမြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ထိုရွာအရှေ့မြောက်ထောင့်ထိ၊ ထို့ နောက် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်အလိုက်၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ လယ် ကန်သင်းတလျှောက်၊ ၂၁၆ မီတာအကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ လယ်ကန်သင်း နှင့် ဆည်ရေသွင်းမြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၃၂၇ မီတာအကွာထိ၊ ထို့နောက် လယ်ကန်သင်းများတလျှောက်၊ အရှေ့တောင်ဘက်အလိုက်၊ ၂၉ မီတာအကွာထိ၊ ထို့နောက် အရှေ့ မြောက်ဘက်အလိုက်၊ ၆၈ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ ၂၉ မီတာအကွာ ထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ ၃၂ မီတာအကွာထိ၊ ထို့နောက် တောင်ဘက်အလိုက်၊ ၁၇ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ၉ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင် ဘက်အလိုက်၊ ၇၅ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ မီတာပေါင်း ၂၃၀ အကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ မြောင်းငယ်အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ မီတာပေါင်း ၈၀ အကွာထိ၊ ထို့နောက် တောင်ဘက်အလိုက်၊ မီတာပေါင်း ၄၀ အကွာထိ၊ ထို့နောက် အရှေ့တောင် ဘက်အလိုက်၊ ၁၂၁ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ၁၃၄ မီတာမျှ၊ နမ်ရှေ့ဝမ် (နောင်ဖိုချောင်း) အနောက်ဘက်ကမ်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၆ ထိသွားသည်။ ဤနယ် နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထား သည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၂၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၆ မှ မျဉ်းကြောင်းသည်၊ ကွေ့ကောက်၍၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ မန့်ဟောင်းတုံ မြန်မာရွာအနောက်ဘက်၊ နမ်ရှေ့ဝမ် (နောင်ဖိုချောင်း) ဖြစ်ညာတလျှောက်၊ ပန်ကွမ် (ပန်းကွမ်) ခြန်မာရွာနှင့် ချေရှုန်နောင် (စေစိုင်လန်) တရပ်ရွာစပ်ကြား တွင်၊ ၎င်းနှင့် ချေရှုန် (စေစိုင်) မြစ် တွေ့ဆုံရာနေရာထိ၊ ထိုမှ ကွေ့ကောက်၍၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ နမ်ရှေ့ဝမ် (နောင်ဖိုချောင်း) ခြစ်ညာတလျှောက်၊ တိန်ဟ (တုံးခါ) မြန်မာရွာ အရှေ့ဘက်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၆၇ ထိသွားသည်။ ဤနယ်နိမိတ်အစိတ် အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၁၀၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၇ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ယေဘုယျအားဖြင့် အရှေ့ မြောက်ဘက်အလိုက်၊ ၃၈၄ မီတာမျှ၊ နမ်ရှေ့ဝမ် (နောင်ဖိုချောင်း) မြစ်ညာတလျှောက်၊ ထိုမြစ်နှင့် နောင်လင် (နောင်လျန်) မြန်မာ့ရေကန်ဆုံရာအမှတ်ထိ၊ ထိုမှ အနောက်မြောက်ဘက်နှင့် အရှေ့

မြောက်ဘက်အလိုက်၊ ၃၄၇ မီတာမျှ၊ ထိုရေကန်စွန်းပေါ် တာတမံတလျှောက်၊ ထိုရေကန်နှင့် မြောင်းငယ်ဆုံရာအမှတ်ထိ၊ ထိုမှ မြောက်ဘက်နှင့် အနောက်မြောက်ဘက်အလိုက်၊ ၄၂၇ မီတာမျှ၊ ထိုမြောင်းအလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ထိုမြောင်းနှင့် နောင်ပန်မောင် (နောင်ပါမန်း) တရုပ် ရေကန်အရှေ့ တောင်ထောင့် ဆုံရာအမှတ်ထိ၊ ထိုမှမြောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အနောက်ဘက်အလိုက်၊ ၄၀၃ မီတာမျှ၊ ထိုရေကန်အရှေ့ဘက်စွန်းနှင့် မြောက်ဘက်စွန်းတလျှောက်၊ ထိုရေကန်နှင့် ရေခန်းခြောက်နေသောမြောင်း အလယ်ဗဟိုမျဉ်းကြောင်းဆုံရာ အမှတ်ထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ၂၁၉ မီတာမျှ၊ ထိုရေခန်းခြောက်နေသောမြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ နောင်ဟိုဟ (နောင်ခတ်ခ) တရုပ်ရေကန် တောင်ဘက်ကန် ပေါင်ရိုးထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ မီတာပေါင်း ၃၆၀ မျှ၊ ထိုရေကန်တောင်ဘက် စွန်းပေါ် တာတမံတလျှောက်၊ ထိုရေကန်နှင့် မြောင်းငယ်ဆုံရာအမှတ်ထိ၊ ထိုမှ ထိုမြောင်းငယ် အလယ် ဗဟိုမျဉ်းကြောင်းတလျှောက်၊ အရှေ့မြောက်ဘက်အလိုက်၊ မီတာပေါင်း ၉၀ အကွာထိ၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ ၆၉ မီတာအကွာထိ၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ၄၃၁ မီတာအကွာထိ၊ ထို့နောက် အနောက်ဘက်အလိုက်၊ ၂၄ မီတာ အကွာထိ၊ ထို့နောက် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ အခြားမြောင်းအလယ်ဗဟိုမျဉ်း ကြောင်းတလျှောက်၊ ၂၂၄ မီတာအကွာထိ၊ ထို့နောက် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ၁၈၇ မီတာမျှ၊ လယ်ကန်သင်းတလျှောက်၊ တိုလယ်ကန်သင်းနှင့် မြောင်းတို့ဆုံရာအမှတ်ထိ၊ ထိုမှ အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ ၂၅၂ မီတာမျှ၊ ထိုမြောင်းအလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ ထိုမြောင်းနှင့် အခြားမြောင်းနှစ်ခုဆုံရာအမှတ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ မြက်ခင်းကိုဖြတ်ကျော်၍၊ ၇၈ မီတာမျှ၊ ဟလင် (ခါးလျန်) မြန်မာရွာအနောက်ဘက်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၆၈ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုး ထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၄၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၈ မှ မျဉ်းကြောင်းသည်၊ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက် အလိုက်၊ ဟလင် (ခါးလျန်) ရွာ မြောက်ဘက်ရှိ ရေကန်တောင်ဘက် ကန်ပေါင်ရိုးပေါ် တာတမံ ထလျှောက်၊ ၆၅၁ မီတာ အကွာထိ၊ ထို့နောက် မြောက်ဘက်အလိုက်၊ ၁၇၆ မီတာမျှ၊ ဆည်ရေသွင်း မြောင်း အလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ ရွှေလီ-နောင်တော တရုပ်လမ်းမကြီး အလယ်ဗဟို မျဉ်းကြောင်းတောင်ဘက် ၈၇ မီတာအကွာ အမှတ်ထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ထိုမြောင်း တလျှောက်၊ ၉၃ မီတာအကွာထိ၊ ထို့နောက် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ လယ်ကန်သင်း ထလျှောက်၊ ၁၆၅ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ ဆည်ရေသွင်းမြောင်း အလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ ၄၅ မီတာအကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ လယ်ကန်သင်းတလျှောက်၊ ၁၇၃ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ ဆည် ရေသွင်းမြောင်း အလယ်ဗဟို မျဉ်းကြောင်းထလျှောက်၊ ၁၃၈ မီတာအကွာထိ၊ ထို့နောက် အရှေ့ မြောက်ဘက်အလိုက်၊ လယ်ကန်သင်းထလျှောက်၊ ၈၃ မီတာအကွာထိ၊ ထို့နောက် ဆည်ရေသွင်း မြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ အရှေ့တောင်ဘက် အလိုက်၊ ၈၇ မီတာနှင့် မြောက်

ဘက်အလိုက်၊ ၁၀၆ မီတာမျှ၊ ကော့ခွတ် (ကောင်ကွတ်) မြန်မာရွာ အနောက်မြောက်ဘက်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၆၉ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ် အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၇၁၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၉ မှ မျဉ်းကြောင်းသည်၊ အရှေ့မြောက်ဘက် (သံလိုက်ဘယ်ရင် ၂၄°) အလိုက်မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းတွာရ) ၁၀.၇၅ မီတာအကွာဘက်၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ကောက်ကွတ်(ကောင်းကွတ်)ရွာ မြောက်ဘက်ရှိ မြောင်းငယ် အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၃၅၉.၃၆ မီတာအကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ ကောင်းရွှေငါး (ကောင်းဆောင်) တရပ်ရွာ တောင်ဘက်ဘေး ကပ်လျက်ရှိ သည့် မြောင်းငယ် အလယ်ဗဟိုမျဉ်းကြောင်းထလျှောက်၊ ကော့ခွတ်(ကောင်ကွတ်)ရွာ အရှေ့မြောက် ဘက်စွန်းတွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၇၀ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း တလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၇၂၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၀ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ မြောင်းအလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ ၄၅.၇၂ မီတာအကွာထိ၊ ထို့နောက် မြောက်ဘက် အလိုက်၊ ၄၉.၆၈ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ၄၃.၈၉ မီတာမျှ၊ ၎င်းနှင့် မြောင်းငယ် တခုတော့ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ထိုမြောင်းငယ် အလယ် ဗဟိုမျဉ်းကြောင်းထလျှောက်၊ ၂၀၄.၈၂ မီတာအကွာအထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ မြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၁၉.၂ မီတာအကွာထိ၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့ ဘက်အလိုက်၊ ၆၄.၉၂ မီတာမျှ၊ လယ်ကန်သင်းတလျှောက်၊ ထို့ပြင်အရှေ့ဘက်အလိုက်၊ ၅၃.၆၄ မီတာမျှ၊ မြောင်းငယ် အလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ ၎င်းနှင့် ချောင်းတခု တော့ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက် အလိုက်၊ ၄၇၉.၁၄ မီတာမျှ၊ ထိုချောင်းအလယ်ဗဟို မျဉ်းကြောင်းတလျှောက်၊ ထို့ပြင် အရှေ့ဘက်အလိုက်၊ ၆၇.၆၆ မီတာမျှ၊ မြောင်းငယ်အလယ်ဗဟို မျဉ်းကြောင်းတလျှောက်၊ ၎င်းနှင့် ရေခန်းခြောက်နေသော မြစ်ရိုး တော့ဆုံရာ အမှတ်ထိ၊ ထိုမှ တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အထိုက်၊ ထိုရေခန်းခြောက်နေသော မြစ်ရိုးအလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ ၂၃၃.၄၈ မီတာအကွာထိ၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ၉၇.၈၄ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ၂၅၃.၂၉ မီတာအကွာလီ၊ ထို့နောက်မြောက်ဘက် အလိုက်၊ ၅၃.၀၄ မီတာအကွာထိ၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ ၁၃၂.၅၉ မီတာမျှ၊ နောင်နောင်ရင်ချင်း (နောင်နောင်အင်ကျင်) တရပ်ရေကန် တောင်ဘက် ကန်ပေါင်ရိုးထိ၊ ထိုမှ အရှေ့မြောက်ဘက်နှင့် မြောက်ဘက်အလိုက်၊ ထိုရေကန်အရှေ့တောင်ဘက် ကန်ပေါင်ရိုးတလျှောက်၊ ထိုရေကန်နှင့် မြောင်းငယ်တခုဆုံရာ အမှတ်ထိ၊ ထိုမှမြောက်ဘက်အလိုက်၊ ထိုမြောင်းငယ် အလယ် ဗဟိုမျဉ်းကြောင်းထလျှောက်၊ ရင်ချင် (အင်ကျင်) တရပ်ရွာနှင့် မန်ရှု (မန်ဟူး) မြန်မာရွာ စပ်ကြားရှိ ထိုမြောင်းဝထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မန်ရှု (မန်ဟူး) ရွာ အနောက်မြောက်ဘက်စွန်း၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၇၁ တိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများ

အဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၁၄၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၁ မှ မျဉ်းကြောင်းသည်၊ အရှေ့တောင်ဘက်အလိုက်၊ မန်ဂ္ဂ (မန်ဟူး) ရွာမြောက်ဘက်ရှိ လမ်းမြောက်သက်ဘေး၊ တာတမံတလျှောက်၊ ထိုရွာဘုန်းကြီးကျောင်း အရှေ့မြောက်ဘက်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၇၂ တိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၈၅၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၂ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အရှေ့ဘက်အလိုက်၊ အထက်ဖေါ်ပြပါ လမ်းမြောက်ဘက်စွန်းပေါ် တာတမံတလျှောက်၊ ၆၆၁.၁၁ မီတာအကွာထိ၊ လှို နောက် မြောက်ဘက်အလိုက်၊ နန်မောင်နောင်ရင်ချင်း (နမ်မောင်းလုံအင်ကျင်) တရုပ်ရေကန်အရှေ့ ဘက် ကန်ပေါင်ရိုးတလျှောက်၊ ဟိုလွမ်ရှောင်တန် (ဟိုလွန်ကန်) မြန်မာ့ရေကန်ငယ်အဝကို ဖြတ် ကျော်ပြီးနောက်၊ တမန်အထက်ဖေါ်ပြပါ တရုပ်ရေကန်အရှေ့ဘက် ကန်ပေါင်ရိုးတလျှောက်၊ မြောက် ဘက်အလိုက်၊ ထိုရေကန်နှင့် မြောင်းငယ်တခုဆုံရာနေရာထိ၊ ထိုမှ အရှေ့မြောက်ဘက်အလိုက်၊ ၅၁.၂၁ မီတာမျှမြောင်းငယ်အလယ် ဗတိုမျဉ်းကြောင်းတလျှောက်၊ ဟန်ရှု (ဟန်းဆာ) တရုပ်ရွာမှ ဟိုလွမ် (ဟိုလွန်) မြန်မာရွာသို့ သွားသော လူသွားလမ်းကိုဖြတ်ကျော်ပြီးနောက်၊ အရှေ့မြောက်ဘက်အလိုက်၊ ထိုလူသွားလမ်း အရှေ့တောင်ဘက်ဘေးရှိ မြောင်းငယ် အလယ်ဗတိုမျဉ်းကြောင်းတလျှောက်၊ ဟိုလွမ် (ဟိုလွန်) ရွာ မြောက်ဘက်နှင့် မန်ဆိုင်တရုပ်ရွာတောင်ဘက်၌တည်ရှိသည့် နယ်နိမိတ်မှတ်တိုင်အမှတ် ၇၃ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသား များအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၇၆၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၃ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့ဘက် အလိုက်၊ ဟိုလွမ် (ဟိုလွန်) ရွာ မြောက်ဘက်ရှိ မြောင်းငယ် အလယ်ဗတိုမျဉ်းကြောင်းတလျှောက်၊ ၅၀၀.၁၈ မီတာအကွာထိ၊ ထိုနောက် အရှေ့တောင်ဘက်အလိုက်၊ ၂၇၈.၈၉ မီတာမျှ၊ နောင်ဟိုလွမ် (ဟိုလွန်အင်းကြီး) ရေကန်ထိ၊ ထိုနောက် ထိုရေကန်ကို ဖြတ်ကျော်ပြီးလျှင်၊ တောင်ဘက်အလိုက်၊ နောင်ဟိုလွမ် (လောင်ဟိုလွန်) ဟိုထိ၊ ထိုနောက် ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင် ဘက်အလိုက်၊ ထိုမြစ်အောက်ဘက်တလျှောက်၊ ၎င်းနှင့် နောင်လိုင်ဟိန် (နောင်လိုင်တိန်း) ဟို တွေ့ဆုံ ရာနေရာထိ၊ ထိုနောက် ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ နောင်လိုင်တိန် (နောင်လိုင် တိန်း) ဟိုမြစ်ညာတလျှောက်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၄ အနောက်တောင်ဘက်၊ ၁၁၄.၃ မီတာ ကွာအမှတ်ထိ၊ ထိုမှ အရှေ့ပြောက်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ထနောင်မင် (နောင် မွန်း) မြန်မာရွာ အနောက်ဟောင်ဘက်တွင်တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၇၄ လိုသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုး ထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၄၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၄ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ဘက်နှင့် အရှေ့ပတ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ မြင့်သော လယ်ကန်သင်းတလျှောက်၊ ၅၉၆-၁၉ မီတာ အကွာထိ၊ ထို့နောက် ယေဘုယျအားဖြင့် မြောက်ပတ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ မြောင်းအလယ် ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၁-၁၆၁ ကီလိုမီတာအကွာထိ၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ လူသွားလမ်းမြောက်ဘက် နံဘေးတလျှောက်၊ ၁၈၂-၈၈ မီတာအကွာထိ၊ ထို့နောက် အရှေ့မြောက် ဘက်နှင့် အနောက်မြောက်ဘက်အလိုက်၊ လယ်ကန်သင်းတလျှောက်၊ ၂၁-၉၄ မီတာအကွာထိ၊ ထို့ နောက် မြောက်ဘက်အလိုက်၊ ၁၈၇-၄၅ မီတာမျှ၊ မြောင်းအလယ်ဗဟို မျဉ်းကြောင်းတလျှောက်၊ ပိန်းအူ တရင်ရွာမှ နောင်မ မြန်မာရွာသို့သွားသောလူသွားလမ်းထိ၊ ထို့နောက် အနောက်ဘက်အလိုက်၊ ထိုလူသွားလမ်း အလယ်ဗဟို မျဉ်းကြောင်းတလျှောက်၊ ၂၈-၃၅ မီတာအကွာထိ၊ ထို့နောက် ထိုလူ သွားလမ်းမှ ဖဲခွါရွာ၊ အနောက်ပတ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ၂၅၃-၂၉ မီတာမျှ၊ လယ်ကန်သင်း တလျှောက်၊ မြောင်းကိုဖြတ်ကျော်ပြီးနောက်၊ အရှေ့မြောက်ဘက်နှင့် အနောက်မြောက်ဘက်အလိုက်၊ လူသွားလမ်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၁၂၉-၁၆ မီတာအကွာထိ၊ ထို့နောက် အနောက် မြောက်ဘက်အလိုက်၊ မြောင်းငယ်နစ်ခဲ စပ်ကြားရှိ တာရိုးတလျှောက်၊ ၅၄-၈၆ မီတာအကွာထိ၊ ထို့နောက် ထိုမြောင်းကိုဖြတ်ကျော်ပြီးလျှင်၊ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ လယ်ကန် သင်းတလျှောက်၊ ၁၂၁-၆၂ မီတာအကွာထိ၊ မြောင်းငယ် အလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ ၁၅၂-၇ မီတာအကွာထိ၊ လယ်ကန်သင်းတလျှောက်၊ ၄၈-၁၂ မီတာအကွာထိ၊ ထို့နောက် အနောက် တောင်ဘက်အလိုက်၊ လယ်ကန်သင်းတလျှောက်၊ ၁၉-၂ မီတာအကွာထိ၊ ထို့နောက် အနောက်မြောက် ဘက်အလိုက်၊ မြောင်းငယ် အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၂၉၃-၅၂ မီတာ အကွာထိ၊ ထို့ပြင် မြောက်ဘက်အလိုက်၊ မြောင်းနစ်ခဲအနက် အနောက်ဘက်မြောင်း အလယ်ဗဟို မျဉ်းကြောင်း တလျှောက်၊ ၂၆၅-၁၈ မီတာအကွာထိ၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ နောင်မရွာ အရှေ့မြောက်ဘက်တွင်တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၇၅ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ် အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၅၄၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၅ မှ မျဉ်းကြောင်းသည်၊ အရှေ့တောင်ဘက်အလိုက်၊ မျဉ်း မြောင့်ကြောင်းအတိုင်း၊ ၁၃၄-၄၂ မီတာမျှ၊ နောင်ဟတိုထိန်ဟို (လောင်ရှတောင်တိန်ခို) ရေကန် အလယ်ဗဟိုမျဉ်းကြောင်းပေါ်ရှိ အမှတ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ ထိုရေကန် အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၆၂၂-၇၁ မီတာအကွာထိ၊ ထို့နောက် အရှေ့တောင်ဘက် အလိုက်၊ ၆၀၁-၆၈ မီတာမျှ၊ နောင်မရွာ အရှေ့ဘက်ရှိ နောင်ချယ်လိုတိန်ဟို (နောင်စယ်လိုတုန်ခေါ) ရေကန်တွင် တရပ်၏ စိုက်ပျိုးရေးမြေ အနောက်ဘက်ဘေး၊ ထိုရေကန် အလယ်ဗဟိုမျဉ်းကြောင်း တလျှောက်သွားပြီးနောက်၊ ယေဘုယျအားဖြင့် အရှေ့ထောင်ဘက်အလိုက်၊ ထိုရေကန်တောင်ဘက် ရှိ မြင့်သောလယ်ကန်သင်းထိ၊ ထိုမှ မြောက်ပတ်ယွန်းယွန်း အရှေ့ဘက်နှင့် အရှေ့ပတ်ယွန်းယွန်း မြောက် ဘက်အလိုက်၊ ထိုလယ်ကန်သင်းတလျှောက်၊ တတိန်ဟို (တတိန်းခို) တရပ်ရွာ အရှေ့တောင်ဘက်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၇၆ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ်စိုက်ပျိုးထားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၅၁၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၆ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ မြောက်ဘက်အလိုက်၊ အထက်ပေါ်ပြု မြင့်သောလယ်ကန်သင်းတလျှောက်၊ ၁၇၄-၆၅ မီတာအကွာထိ၊ ထို့နောက် မြောက်ဘက်အလိုက်၊ ၄၄-၈ မီတာမျှ၊ မြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ တချန် (တာစန့်) မြန်မာရွာမှ တထိန်ဟို(တတိန်းခို) တရုပ်ရွာသို့သွားသောလမ်းကို၊ ရေခန်းခြောက်နေသော မြောင်းတွင် ဖြတ်ကျော်ပြီးနောက်၊ မြောက်ဘက်အလိုက်၊ မြောင်းငယ်အလယ်ဗဟို မျဉ်းကြောင်းတလျှောက်၊ ၂၀-၃၅ မီတာအကွာထိ၊ ထို့နောက် အနောက်ဘက်အလိုက်၊ ၈၉-၆၁ မီတာအကွာထိ၊ ထို့နောက် မြောက်ဘက်အလိုက်၊ လယ်ကန်သင်းတလျှောက်၊ ၄၃၅-၂၅ မီတာအကွာထိ၊ ထို့နောက် အနောက်မြောက်ဘက်နှင့် မြောက်ဘက်အလိုက်၊ မြန်မာသင်းချိုင်းနှင့် မြက်ခင်းအနောက်ဘက်ဘေးရှိ မြောင်းငယ် အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၃၇၁-၂၅ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ၃၆-၅၈ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ၂၆၁-၅၂ မီတာမျှ၊ လမ်းမြောက်ဘက်နံဘေးရှိ မြင့်သောတာတမံတလျှောက်၊ တချန် (တာစန့်)ရွာစပ်ထိ၊ ထိုမှ အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်နှင့် အရှေ့ဘက်အလိုက်၊ မြောင်းငယ်အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ဟိုဟ(ဟောဟတ်)တရုပ်ရွာမှ တချန် (တာစန့်)ရွာသို့သွားသော လမ်းကိုဖြတ်ကျော်ပြီးလျှင်၊ ထိုလမ်းအရှေ့ဘက်ဘေးနှင့်ဟိုဟ(ဟောဟတ်)ရွာအရှေ့တောင်ဘက်တွင် တည်ရှိသော နယ်နိမိတ်မှတ်တိုင် အမှတ် ၇၇ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁-၇၄၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၇ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့်အရှေ့တောင်ဘက်အလိုက်၊ မြောင်းငယ် အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၁၂၈-၃၂ မီတာအကွာထိ၊ ထို့နောက် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ၇၉-၅၅ မီတာအကွာထိ၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်းတောင်ဘက်အလိုက်၊ တချန် (တာစန့်)ရွာ အရှေ့ဘက်ရှိ ရေခန်းခြောက်နေသော မြောင်းအလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ တချန် (တာစန့်)ရွာ အရှေ့ဘက်တွင် အမှတ်စဉ် ၇၈ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင် စပ်ကြားရှိ ရေခန်းခြောက်နေသော မြောင်းအလယ်ဗဟိုအမှတ်ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏အရှည်အလျားမှာ၊ မီတာပေါင်း ၅၉၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၈ နှစ်တိုင်စပ်ကြားရှိ အထက်ပေါ်ပြု ရေခန်းခြောက်နေသော မြောင်းအလယ်ဗဟို အမှတ်မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အရှေ့တောင်ဘက်အလိုက်၊ ထိုရေခန်းခြောက်နေသော မြောင်း အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၁၂၅-၂၇ မီတာ အကွာထိ၊ ထို့နောက် အရှေ့တောင်ဘက်နှင့် အရှေ့မြောက်ဘက်အလိုက်၊ စက်ဝိုင်းပြတ် ပုံသဏ္ဍာန်အတိုင်း၊ ရွှေလီမြစ်အတွင်း ၂၇၀-၀၅ မီတာအကွာအထိ၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ရွှေလီမြစ်ညာတလျှောက်၊ မြန်မာ့နယ်မြေအတွင်းထည့်သွင်းထားသော ဟန်ဆိုင် (ဟန်ဆိုင်) ကျွန်းမြောက်ဘက်၊ မြစ်ကြောင်း ရေလယ်ကြော မျဉ်းကြောင်းတလျှောက် သွားပြီးနောက်၊ အရှေ့တောင်ဘက်အလိုက်၊ တရုပ်နယ်မြေအတွင်း ထည့်သွင်းထားသော သောင်၏တောင်ဘက်၊ မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်းတလျှောက်၊ အမှတ်စဉ် ၇၉ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြားရှိ သောင်၏တောင်ဘက်၊ မြစ်ရိုးရေလယ်ကြော အမှတ်

ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများ အဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၀၀၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၉ နှစ်တိုင်စပ်ကြားရှိ အတက်ဖေါ်ပြပါ ရေလယ်ကြော အမှတ်မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ရွှေလီမြစ်အတွင်း မီတာပေါင်း ၃၇၀ ခန့်မျှ၊ နမ့်ပေါမြစ်ဝအလယ်ဗဟိုတို၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ နမ့်ပေါမြစ်ညာတလျှောက်၊ ၎င်းနှင့် အရှေ့ဘက်မှ စီးဝင်လာသော မြောင်းငယ် တွေဆုံရာအမှတ်ထိ၊ တို့မှ မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ တို့ပြောင်း အလယ်ဗဟိုမျဉ်း ကြောင်းတလျှောက်၊ မန့်ကွန်တရပ်ရွာ အနောက်တောင်ဘက်တွင် တည်ရှိသော နယ်နိမိတ်မှတ်တိုင် အမှတ် ၈၀ ထိသွားသည်။ (တိုမြောင်းဘေး နှစ်ဘက်လုံးတွင် သစ်ပင်များကို၊ နယ်နိမိတ် အမှတ် အသားများအဖြစ် စိုက်ပျိုးထားသည်။) ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလို မီတာပေါင်း ၁.၀၃၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၀ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ယေဘုယျအားဖြင့် အရှေ့ တက်အလိုက်၊ အထက်ဖေါ်ပြပါ မြောင်းငယ်အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၁၅၁-၇၉ မီ တာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ လယ်ကန်သင်းတလျှောက်၊ ၁၀၉-၇၃ မီတာအကွာထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ မြောင်းငယ်အလယ်ဗဟိုမျဉ်းကြောင်းအလိုက်၊ ၇၃-၁၅ မီတာအကွာ ထိ၊ ထို့နောက် အရှေ့ဘက်အလိုက်၊ လယ်ကန်သင်းတလျှောက်၊ ၅၄-၈ မီတာအကွာထိ၊ ထို့နောက် ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ၂၁၅-၈ မီတာမျှ၊ မြောင်းငယ်အလယ် ဗဟိုမျဉ်းကြောင်းတလျှောက်၊ တို့ပြင် ပြောက်ဘက်အလိုက်၊ လယ်ကန်သင်းတလျှောက်၊ ၎င်းနှင့် မန့်ကွန်ရွာ အရှေ့တောင်ဘက်စွန်းရှိ မြောင်းငယ်တခုတွေ့ဆုံရာအမှတ်ထိ၊ ထိုမှ အရှေ့မြောက် ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ လိုမြောင်းငယ် အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ၁၆၈-၂၅ မီတာအကွာထိ၊ ထို့နောက် ထိုမြောင်းမှဖွဲ့ခွဲ၍၊ ပြက်ခင်းငယ်ကိုဖြတ်ကျော်ပြီးလျှင်၊ ယေ ဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ စတင်ပတ်ပုံသဏ္ဍာန်အတိုင်း၊ ထိုမြက်ခင်း အရှေ့ဘက်ဘေးရှိ မြောင်းငယ်တို၊ ထိုမှ မြောက်ဘက်အလိုက်၊ ထိုမြောင်းအလယ်ဗဟို မျဉ်းကြောင်း တလျှောက်၊ ၃၂ မီတာအကွာထိ၊ ထို့နောက် အခြားမြောင်းတခု၏ အလယ်ဗဟိုမျဉ်းကြောင်းတ လျှောက်၊ အရှေ့ဘက်အလိုက်၊ ၁၁၀-၆၄ မီတာအကွာနှင့် အရှေ့ကောင်ဘက်အလိုက်၊ ၄-၅၇ မီတာ အကွာထိ၊ ထို့နောက် ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ မန့်ယွန် (မန့်ဝိုင်း)မြန်မာရွာပြောက်ဘက်ရှိ ရေတင်းကြီးအနောက်ဘက် ၅ မီတာအကွာထိ၊ ထိုမှ အရှေ့ မြောက်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ၁၈၁-၃၆ မီတာမျှ၊ မူချယ်(မူစယ်)-နမ့်ခမ်း မြန်မာလမ်းမကြီးပေါ်ရှိ သစ်ဘားတံတားအလယ်ဗဟိုမှ အနောက်ဘက် (မြေပေါ်တိုင်းထွာရ) ၂၃-၇၅ မီတာကွာ အမှတ်တို၊ ထိုမှ မြောက်ဘက်အလိုက်၊ ထိုလမ်းမကြီးနှင့် မျဉ်းပြိုင် မျဉ်းဖြောင့် ကြောင်းအတိုင်း၊ ချယ်ကောင် (စယ်ကောင်) တရပ်ရွာ အရှေ့ဘက်တွင် တည်ရှိသည့် နယ်နိမိတ် မှတ်တိုင် အမှတ် ၈၁ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ် နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျား မှာ၊ ကီလိုမီတာပေါင်း ၁-၇၅၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၁ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ မြောက်ဘက်အလိုက်၊ အထက်ပေါ်ပြပါ လမ်းမကြီးနှင့် မျဉ်းပြိုင်၊ ၃၅၂.၉၆ မီတာအကွာထိ၊ ထို့နောက် အနောက်ဘက် (သံလိုက်ဘယ်ရင် ၅၅၆'၁၁')အလိုက်၊ မျဉ်းပြောင်ကြောင်းအတိုင်း၊ ၂၇၆.၁၅ မီတာမျှ၊ နမ့်ရှီဟန် (နမ့်ခေးခမ်)နှင့် မြောင်းငယ်ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထို့နောက် အနောက်မြောက်ဘက်အလိုက်၊ ထိုမြောင်းအလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ချယ်ကို (စယ်ကောင်)ရွာ မြောက်ဘက်တွင်ထည့်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၈၂ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ ဘစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၃၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၂ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ မြောင်းငယ် အလယ်ဗဟိုမျဉ်းကြောင်း တလျှောက်၊ ၁၂၅.၂၇ မီတာအကွာထိ၊ ထို့နောက် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ၆၀.၃၅ မီတာမျှ၊ လယ်ကန်သင်းတလျှောက်၊ နမ့်ရှီဟန် (နမ့်ခေးခမ်)ချောင်း တောင်ဘက်ကမ်းထိ၊ ထို့နောက် ထိုချောင်းကို ဖြတ်ကျော်ပြီးလျှင်၊ မျဉ်းပြောင်ကြောင်းအတိုင်း၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ မြောင်းငယ် အလယ်ဗဟိုမျဉ်းကြောင်းတလျှောက်၊ ဟိုရှောင် (ဟော်ဆောင်း) မြန်မာရွာဘောင်ဘက်တွင် တည့်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၈၃ လိုသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၆၂၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၃ မှ မျဉ်းကြောင်းသည်၊ အနောက်မြောက်ဘက် (သံလိုက်ဘယ်ရင် ၃၁၆' ၅၅' ၅၂.၅'')အလိုက်၊ မျဉ်းပြောင်ကြောင်းအတိုင်း၊ မြက်ခင်းကိုဖြတ်ကျော်ပြီးလျှင်၊ ၁၆၁.၈၅ မီတာအကွာထိ၊ (ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်)။ ထို့နောက် အဆိုပါမျဉ်းပြောင်ကြောင်းအတိုင်း၊ ရွှေလီမြစ်ထဲသို့ဝင်ပြီးနောက်၊ အရှေ့မြောက်ဘက်အလိုက်၊ ထိုမြစ်ညာတလျှောက်၊ တွန်ဟန် (တွန်ဟွန်း) တရပ်ရွာ အရှေ့ဘောင်ဘက်တွင်၊ အမှတ်စဉ် ၈၄ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ်ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၃၀၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၄ နှစ်တိုင်စပ်ကြားရှိ အထက်ပေါ်ပြပါ မြစ်ရေလယ်ကြောအမှတ်မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ရွှေလီမြစ်ညာတလျှောက်၊ ထို့နောက် တရပ်နယ်မြေအတွင်း ထည့်သွင်းထားသည့် ဟိုပေ (ဟောဖိုင်) ကျွန်းအရှေ့တောင်ဘက်ရှိ ထိုမြစ်ရိုးရေလယ်ကြော မျဉ်းကြောင်းတလျှောက်၊ အမှတ်စဉ် ၈၅ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြားတွင်၊ အရှေ့တောင်ဘက်အလိုက် စီးသွားသော ထိုမြစ်ရိုး ရေလယ်ကြောအမှတ်ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၉၆၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၅ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ မြစ်ရေလယ်ကြော အမှတ်မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ယေဘုယျအားဖြင့် အရွှေ့ဘက်အလိုက်၊ ရွှေ့လီမြစ်ညာ တလျှောက်၊ မြန်မာ့နယ်မြေအတွင်း ထည့်သွင်းထားသော ကျွန်းငယ်မြောက်ဘက်ဘေးရှိ ထိုမြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်းအတိုင်း သွားပြီးလျှင်၊ အမှတ်စဉ် ၈၆ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် သုံးတိုင်တည်နေရာတွင်၊ ရွှေ့လီမြစ်နှင့် ဝမ်တိမ်မြစ်(နမ့်ယန်း)ဆုံရာနေရာထိ သွား သည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၀.၄၁၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၆ သုံးတိုင်တည်ရှိသည့် အထက်ဖော်ပြပါမြစ်ဆုံမှ၊ မျဉ်းကြောင်း သည်၊ ဝမ်တိမ် (နမ့်ယန်း) မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် အရွှေ့မြောက်ဘက်အလိုက်၊ မန်မန် (မန်မောင်) တရုတ်ရွာ တောင်ဘက် အမှတ်စဉ် ၈၇ ချဉ်းသာ ရေးထိုးထားသည့် နယ်နိမိတ် မှတ်တိုင်နှစ်တိုင် တည်ရှိသည့် နေရာတွင်၊ ထိုမြစ်နှင့် တောင်ဘက်မှ စီးဝင်လာသော မြောင်းဆုံရာ နေရာထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၅၂၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၇ နှစ်တိုင် တည်ရှိသည့် အထက်ဖော်ပြပါ မြစ်နှင့်မြောင်း ဆုံရာ နေရာမှ မျဉ်းကြောင်းသည်၊ ဝမ်တိမ်မြစ် (နမ့်ယန်း) မှပွဲခွါ၍၊ အထက်ဖော်ပြပါ မြောင်းတ လျှောက်၊ ယေဘုယျအားဖြင့် တောင်ဘက်နှင့် အရွှေ့မြောက်ဘက်အလိုက်၊ တဖန်တောင်ဘက်အ လိုက်၊ ထို့နောက် အရွှေ့ဘက်အလိုက်၊ ထို့နောက် အရွှေ့မြောက်ဘက်အလိုက်၊ ၃၉၅ မီတာခန့် အကွာထိ၊ ထိုမှလယ်ကန်သင်းတလျှောက်၊ ယေဘုယျအားဖြင့် တောင်ဘက်နှင့် အနောက်ဘက် အလိုက်၊ တဖန်တောင်ဘက်အလိုက်၊ ထို့နောက် အရွှေ့ဘက်အလိုက်၊ ၃၀၄ မီတာခန့် အကွာထိ၊ ထိုမှမြောင်းတလျှောက်၊ ယေဘုယျအားဖြင့် အရွှေ့မြောက်ဘက်အလိုက်၊ ၂၁၇ မီတာခန့်အကွာထိ၊ ထိုမှလယ်ကန်သင်းတလျှောက်၊ ယေဘုယျအားဖြင့် အရွှေ့တောင်ဘက်၊ မြောက်ဘက်နှင့် အနောက် မြောက်ဘက်အလိုက်၊ ထို့နောက် အနောက်ဘက်နှင့် မြောက်ဘက်အလိုက်၊ ၃၉၄ မီတာခန့် အကွာထိ၊ ထိုမှမြောင်းတလျှောက်၊ ယေဘုယျအားဖြင့် အရွှေ့မြောက်ဘက်အလိုက်၊ ထို့နောက် အရွှေ့တောင် ဘက်အလိုက်၊ ၉၇ မီတာခန့် အကွာထိ၊ ထိုမှလယ်ကန်သင်းတလျှောက်၊ ယေဘုယျအားဖြင့် တောင် ဘက်အလိုက်၊ ထို့နောက် အရွှေ့မြောက်ဘက်အလိုက်၊ ၃၇၇ မီတာခန့် အကွာထိ၊ ထိုမှမြောင်း တလျှောက်၊ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ ထို့နောက် အရွှေ့မြောက်ဘက် အလိုက်၊ ၈၃ မီတာခန့် အကွာထိ၊ ထိုမှလယ်ကန်သင်းတလျှောက်၊ ယေဘုယျအားဖြင့် တောင်ဘက် နှင့် အရွှေ့ဘက်အလိုက်၊ ထို့နောက် အရွှေ့မြောက်ဘက်အလိုက်၊ ၇၇ မီတာခန့် အကွာထိ၊ ထိုမှ မြောင်းတလျှောက်၊ ယေဘုယျအားဖြင့် အရွှေ့မြောက်ဘက်အလိုက်၊ ထို့နောက် တောင်ဘက်အလိုက်၊ ၁၂၈ မီတာခန့် အကွာထိ၊ ထိုမှလယ်ကန်သင်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်ဘက်နှင့် တောင်ဘက်အလိုက်၊ ၁၃၈ မီတာခန့်မျှ၊ မန်မန် (မန်မောင်) တရုတ်ရွာ အရွှေ့တောင်ဘက်နှင့် နှစ်ယွန်း (လွမ်းအင်) မြန်မာရွာ အနောက်ဘက်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၈၈ ထိ သွားသည်။ (ဤနယ်နိမိတ် အစိတ်အပိုင်းတွင် မြောင်းများ၊ ဘေးနှစ်ဘက်နှင့် လယ်ကန်သင်းများ တလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ်စိုက်ပျိုးထားသည်။) ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၂၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၈ မှ မျဉ်းကြောင်းသည်၊ မြောင်းတလျှောက်၊ ယေဘုယျ အားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ထို့နောက် မြောက်ဘက်အလိုက်၊ ၆၉ မီတာခန့် အကွာထိ၊ ထိုမှလယ်ကန်သင်းတလျှောက်၊ အရှေ့မြောက်ဘက်အလိုက်၊ ၆၂ မီတာခန့် အကွာထိ၊ ထိုမှအရှေ့ မြောက်ဘက်အလိုက်၊ မြက်ခင်းကိုဖြတ်သန်းပြီးလျှင်၊ မီတာပေါင်း ၃၀ ခန့်မျှ၊ ဝမ်တိမ်မြစ် (နမ့်ယန်း) ရေလယ်ကြောအမှတ်ထိ၊ ထိုမှ ထိုမြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ဝမ်တိမ်မြစ် (နမ့်ယန်း) နှင့် နမ့်ကွေး ဆုံရာနေရာ အရှေ့ဘက်၌ တည်ရှိသည့်၊ တရုပ်နယ်မြေအတွင်း ထည့်သွင်းထားသော သောင်ပြင်၏တောင်ဘက် မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်းတလျှောက်၊ ဟွန်ပန် (ခွန်ပန်) တရုပ်ရွာ အရှေ့တောင်ဘက်နှင့် ကျင်းယန်းတုန် (ကျင်းယန်းတုံ) ပြန်မာရွာ မြောက်ဘက်တွင်၊ အမှတ်စဉ် ၈၉ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား မြစ်ရေလယ်ကြော အမှတ်ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏အရှည်အလျားမှာ၊ ကီလို မီတာပေါင်း ၂.၆၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၉ နှစ်တိုင် စပ်ကြားရှိ အထက်ဖော်ပြပါ မြစ်ရေလယ်ကြော အမှတ်မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ဝမ်တိမ် (နမ့်ယန်း) မြစ်ညာတလျှောက်၊ ယေဘုယျ အားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ဝမ်တိမ် တရုပ်မြို့အနောက်ဘက်နှင့် ပန်ဆိုင်း မြန်မာမြို့ မြောက်ဘက်တွင်၊ အမှတ်စဉ် ၉၀ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင် စပ်ကြား မြစ်ရေလယ်ကြောအမှတ်ထိ သွားသည်။ ဤဝမ်တိမ်မြစ် (နမ့်ယန်း) အစိတ်အပိုင်းတွင်၊ ယခုအခါ အနောက်ဘက်မှ အရှေ့ဘက်သို့ အမှတ်စဉ် ရေးထိုးထားသော သောင်ပြင် ငါးခုရှိသည့် အနက်၊ ပဌမ၊ တတိယ နှင့် စတုတ္ထသောင်ပြင် သုံးခုကို၊ တရုပ်နယ်မြေအတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုသောင်ပြင်များတောင်ဘက် မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်း တလျှောက်သွားသည်။ ကျန်ဒုတိယနှင့် ပဉ္စမသောင်ပြင်နှစ်ခုကို မြန်မာ့နယ်မြေအတွင်းထည့်သွင်းထား ရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုသောင်ပြင်များမြောက်ဘက်မြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်း တလျှောက်သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅.၇၄၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၀ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ်မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ဝမ်ထိမ် (နမ့်ယန်း) မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ ထို့နောက်တဖန် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ၎င်းနှင့် နမ့်ဟေ့ပယု (နမ့်ဟေ့ပရိုး) တွေ့ဆုံရာနေရာထိ၊ ထိုမှဆက်လက်၍ ဝမ်ထိမ် (နမ့်ယန်း) မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့်၊ အရှေ့တောင်ဘက် အလိုက်၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်း ပြောက်ဘက်အလိုက်၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ တရုပ်နယ်မြေအတွင်း ထည့်သွင်းထားသည့် သောင်ပြင်၏ အနောက်တောင်ဘက်စွန်းတိသွားသည်။ ထို့နောက် မျဉ်းကြောင်းသည်၊ တိုမြစ်မှဖွဲ့၍၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ထိုသောင်ပြင် ၏ တောင်ဘက် ချိုင့်တလျှောက်၊ ၅၃ မီတာခန့် အကွာထိ၊ ထိုမှ အနောက် ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ စိုက်ပျိုးခင်းကို ဖြတ်သန်းပြီးလျှင်၊ ၅၇ မီတာခန့်မျှ၊ ရေမြောင်းတခုထိ၊ ထိုမှယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ထိုပြောင်းတလျှောက်၊ ၄၈ မီတာခန့်အကွာထိ၊ ထိုမှ ဆက်လက်၍ အရှေ့ဘက်အလိုက်၊ ပြက်ခင်းတောင်ဘက် ချိုင့်တလျှောက်၊ ၈၇ မီတာခန့်မျှ၊

ဝမ်တိမ်မြစ် (နမ့်ယန်း)ထိ၊ ထိုမှ ထိုမြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ ထို့နောက် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ဝမ်တိမ်မြစ် (နမ့်ယန်း)၊ နမ့်ကြောင်ဖန်နှင့် နမ့်ဟူးမြစ်သုံးသွယ် ဆုံရာ နေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ နမ့်ကြောင်ဖန် မြစ်ညာတလျှောက်၊ ၁၁၇ မီတာခန့်မျှ၊ မြန်မာ့နယ်မြေအတွင်းထည့်သွင်းထားသည့် ကျွန်းတကျွန်း၏မြောက်ဘက် မြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်းတလျှောက်၊ တိုမှဆက်သက်၍ နမ့်ကြောင်ဖန် မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ထို့နောက် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ၎င်းနှင့်ရေမြောင်းတခု ဆုံရာနေရာလိသွားသည်။ ထို့နောက် မျဉ်းကြောင်းသည်၊ နမ့်ကြောင်ဖန် မြစ်မှဖွဲ့၍၊ ယေဘုယျအားဖြင့်၊ အရှေ့မြောက်ဘက်အလိုက်၊ ထိုမြောင်းထလျှောက်၊ ၈၄ မီတာခန့်အကွာထိ၊ ထိုမှယေဘုယျအားဖြင့်၊ အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်အလိုက်၊ တဖန် အရှေ့မြောက်ဘက်အလိုက်၊ ကျောက်ခဲများ ပြန့်ကျဲထွက်ရှိသောဖြက်ခင်း၊ ချိုင့်နှင့် ကျောက်ခဲများ ပြန့်ကျဲလျက်ရှိသော အခြားမြက်ခင်းတလျှောက်၊ စုစုပေါင်း ၃၀၆ မီတာခန့်အကွာထိ၊ ထိုမှရေမြောင်းတလျှောက်၊ အရှေ့ဘက်အလိုက်၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ စုစုပေါင်း ၃၁၃ မီတာခန့်အကွာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ စိုက်ပျိုးခင်း၊ ရေမြောင်းနှင့် အခြားစိုက်ပျိုးခင်းကို ဖြတ်သန်းပြီးလျှင်၊ စုစုပေါင်း ၅၃ မီတာခန့်အကွာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ရေမြောင်းတလျှောက်၊ ၆၃ မီတာခန့်အကွာထိ၊ ထိုမှအရှေ့မြောက်ဘက်အလိုက်၊ ပြက်ခင်းကိုဖြတ်သန်းလျက်၊ ၃၂ မီတာခန့်မျှ၊ ဝမ်တိမ်မြစ် (နမ့်ယန်း) ထိ သွားသည်။ [အထက်ဖော်ပြပါ အစိတ်အပိုင်းတွင်၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ဝမ်တိမ် (နမ့်ယန်း) မြစ်အတိုင်း မလိုက်သည့်နေရာ၌၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်]။ ထိုမှမျဉ်းကြောင်းသည်၊ ဝမ်တိမ် (နမ့်ယန်း) မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ အမှတ်စဉ် ၉၁ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်တည်ရှိသည့်နေရာထွင်၊ ဝယ်ရှန်ခန့် ခါချန်းဟို (ခကျန်းခရော့) ပေါင်းဆုံ၍၊ ဝမ်တိမ်မြစ် (နမ့်ယန်း) ဖြစ်လာသည့်နေရာထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၁.၅၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၁ နှစ်တိုင်ထည့်ရှိသည့်အထက်ဖော်ပြပါမြစ်များ ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ဝယ်ရှန်ခ မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထိုမြစ်ဖျားထိ၊ ထိုမှ ထိုမြစ်၏ရေစီးကြောင်းတလျှောက်၊ အရှေ့ဘက်အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၀၀ မျှ၊ တရုပ်ပြည်အတွင်းရှိ ဆရာကွမ်ပို (ဆရာကောင်) နှင့် မြန်မာပြည်အတွင်းရှိ ကောင်းကွေ (ကောင်းဂွေ) တောင်စပ်ကြား ကျောတန်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၉၂ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၄၅၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၂ မှ၊ မျဉ်းကြောင်းသည်၊ အနောက်ခပ်ယွန်းယွန်း မြောက်ဘက် (သံလိုက်ဘယ်ရင် ၃၄၅ ၄၇') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၅၅.၇ မီတာမျှ၊ ဆရာကွမ်ပို (ဆရာကောင်) တောင်စောင်းပေါ်တွင်၊ ကြက်ခြေအမှတ် မှတ်သားထားသည့် သစ်ပင်ကြီးတပင်ထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း မြောက်ဘက် (သံလိုက်ဘယ်ရင် ၃၄၄*) အထိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၁၇.၄ မီတာမျှ၊ ကြက်ခြေအမှတ် မှတ်သား

ထားသည့် အခြားသစ်ပင်ကြီးတပင်ထိ ထိုမှ အနောက်ပင်ယွန်းယွန်း မြောက်ဘက် (သံလိုက်ဘယ်ရင် ၃၅၅') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၄၉.၉ မီတာမျှ၊ နမ့်ခဲ (နမ့်ဆဲ)ခ၏ လက်တက်ဖြစ်သော ပုန့်ယိုင်ဟို(ပုံရဲခရောက်) နှင့် အရှေ့ဘက်မှ စီးလာသော ရေစီးကြောင်းဆုံရာ နေရာထိ၊ ထိုမှ အနောက်မြောက်ဘက်အလိုက်၊ ပင်ရဲဟို (ပုံရယ်ခရော့) အောက်ဘက်ဘလျောက်၊ အမှတ်စဉ် ၉၃ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင်နှစ်တိုင် တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် နမ့်ခဲ (နမ့်ဆဲ) ခ ကွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၈၀၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၃ နှစ်တိုင်တည်ရှိသည့် အထက်ဖော်ပြပါ မြစ်များဆုံရာ နေရာမှ၊ မျဉ်းကြောင်းသည်၊ အရှေ့ဘက်အလိုက်၊ နမ့်ခဲ (နမ့်ဆဲ) ခ မြစ်ညာတလျှောက်၊ ၎င်းနှင့် ကချန်ဟို (ခဲခဲခရော့) ဆုံရာ နေရာအရှေ့ဘက်၊ (မြေပေါ်တိုင်းထွာရ)မီတာပေါင်း ၁၅၀ အကွာ ခြံတည်ရှိသည်။ အမှတ်စဉ် ၉၄ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင်နှစ်တိုင် စပ်ကြား နမ့်ခဲ (နမ့်ဆဲ)ခ ပြစ်ရေလယ်ကြောအမှတ်ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၉၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၄ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ်မှ၊ မျဉ်းကြောင်းသည်၊ မြောက်ပင်ယွန်းယွန်း အရှေ့ဘက် (သံလိုက်ဘယ်ရင် ၇၆၁၀') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ၇၉၉ မီတာမျှ၊ ချင်ရှူတောင်ကြားလမ်းတောင်ဘက်အနီးရှိ ညောင်ပင်ကြီး တပင်ထိ၊ (ဤနယ်နိမိတ်အစိတ်အပိုင်းတွင် သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများ အဖြစ် စိုက်ပျိုးထားသည်)။ ထိုမှ မြောက်ဘက်အလိုက်၊ ရေစီးကြောင်းအထက်ဘက် တလျှောက်၊ ချင်ရှူ တောင်ကြားလမ်းထိ၊ ထိုမှဆက်လက်၍ ပြောက်ဘက်အလိုက်၊ ရေစီးကြောင်းအောက်ဘက် တလျှောက်၊ ထိုတောင်ကြားလမ်းမြောက်ဘက်တောင်စောင်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၅ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၈၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၅ မှ မျဉ်းကြောင်းသည်၊ မြောက်ဘက် အလိုက်၊ ရေစီးကြောင်း အောက်ဘက်တလျှောက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၉ မီတာမျှ၊ မေအော (မိုက်အော)ခ ချောင်း ဖျားထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ ထို့နောက် အရှေ့မြောက်ဘက် အလိုက်၊ မေအော (မိုက်အော)ခ အောက်ဘက် တလျှောက်၊ ၎င်းနှင့် နမ့်ခဲ (နမ့်ဆဲ)ခ ချောင်းနှစ်ခု ပေါင်းဆုံ၍၊ မုန်းလုံခ ပြစ် ဖြစ်လာသည့်နေရာထိ၊ ထိုမှအရှေ့ဘက်အလိုက်၊ မုန်းလုံခ အောက်ဘက် တလျှောက်၊ ပင်ချာချိုင် (ဖုံကြားကျိုက်)တရပ်ရွာ အနောက်တောင်ဘက်နှင့် ဟေမုန်လုန် (မုန်းလုံ) မြန်မာရွာ အနောက်မြောက်ဘက်တွင်၊ အမှတ်စဉ် ၉၆ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ် မှတ်တိုင်နှစ်ထိုင်စပ်ကြား မြစ်ရေလယ်ကြော အမှတ်ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၁၄၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၆ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ်မှ၊ မျဉ်းကြောင်းသည်၊ ဆက်လက်၍ မုန်းလုံခ အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက် အလိုက်၊ ၎င်းနှင့် လန်းယွေဟို (နန်းယောခ) မြစ်နှစ်ခုပေါင်းဆုံ၍၊ မုန်ကိုခ မြစ် ဖြစ်လာသည့်နေရာထိ၊

ထိုမှ မုန်ကိုခ အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရွှေဘက်အလိုက်၊ ဟူးနား တရပ်ရွာတောင်ဘက်နှင့် မန်ချယ် (မန်ဂျယ်) ဖြန့်မာရွာ အနောက်မြောက်ဘက်တွင်၊ အမှတ်စဉ် ၉၇ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား မြစ်ရေလယ်ကြော အမှတ်ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၀.၄၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၇ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ်မှာ မျဉ်းကြောင်းသည်၊ ဆက်လက်၍ မုန်ကိုခ အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် မြောက် ခပ်ယွန်းယွန်း အရွှေဘက်အလိုက်၊ မန်ဟိုင် (မန်ဟိုင်း) တရပ်ရွာတောင်ဘက်နှင့် ပန်လောင် (ပန်းလှ) မြန်မာရွာ မြောက်ဘက်တွင်၊ အမှတ်စဉ် ၉၈ ချည်းသာ ရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင်နှစ်တိုင် စပ်ကြား မြစ်ရေလယ်ကြောအမှတ် ထိသွားသည်။ ဤ မုန်ကိုခ အစိတ်အပိုင်းတွင်၊ ယခုအခါ အနောက်ဘက်မှအရွှေဘက်သို့ အမှတ်စဉ်ရေးထိုးထားသည့် ကျွန်းနှစ်ကျွန်းရှိသည့်အနက်၊ ပဌမ ကျွန်းလေးကျွန်းနှင့် သတ္တမကျွန်း ပေါင်းငါးကျွန်းကို တရပ်နယ်မြေအတွင်း တည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းများ၏တောင်ဘက် မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်း တလျှောက်သွားသည်။ ကျန် ပဌမနှင့် ဆဌမကျွန်းနှစ်ကျွန်းကို မြန်မာပြည်အတွင်းထည့်သွင်းထား ရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းများမြောက်ဘက် မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်း တလျှောက်သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၆၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၈ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ်မှာ မျဉ်းကြောင်းသည်၊ ဆက်လက်၍ မုန်ကိုခ အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အရွှေ ဘက်အလိုက်၊ အမှတ်စဉ် ၉၉ ချည်းသာ ရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင်နှစ်တိုင် တည့်ရှိ သည့် နေရာတွင်၊ ၎င်းနှင့် နမ့်ခိုင် ဆုံရာနေရာထိ သွားသည်။ ဤမုန်ကိုခမြစ် အစိတ်အပိုင်းတွင် ယခုအခါ အနောက်ဘက်မှ အရွှေဘက်သို့ အမှတ်စဉ်ပေးထားသော ကျွန်းသုံးကျွန်းရှိသည့်အနက်၊ ပဌမကျွန်းနှစ်ကျွန်းကို မြန်မာပြည်အတွင်း တည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းနှစ်ကျွန်း၏မြောက်ဘက်မြစ်ရေလယ်ကြောမျဉ်းကြောင်းတလျှောက်သွားသည်။ ကျန်ကျွန်း တကျွန်းကို တရပ်ပြည်အတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းတောင် ဘက် မြစ်ရေလယ်ကြောမျဉ်းကြောင်းတလျှောက်သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၅.၈၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉ နှစ်တိုင်ထည့်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ နမ့်ခိုင်မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် မြောက်ထက် အလိုက်၊ ထိုနောက် အရွှေမြောက်ဘက်အလိုက်၊ ၎င်းနှင့် နမ့်ပန်ဝါး ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျ အားဖြင့် အရွှေမြောက်ဘက်အလိုက်၊ နမ့်ပန်ဝါးမြစ်ညာတလျှောက်၊ ကောင်းမှုတရပ်ရွာ အနောက် တောင်ဘက်နှင့် မန်ပင်း (မန်ပင်) မြန်မာရွာ အနောက်ဘက်တွင် အမှတ်စဉ် ၁၀၀ ချည်းသာ ရေးထိုး ထားသည့် နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ်ထိ သွားသည်။ ဤနယ်နိ မိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၆၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၀ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ဆက်လက်၍ နမ့်ပန်ဝါးမြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ၎င်းနှင့် ခါချင်ချောင်း (ရေနီချောင်း) ဆုံရာ နေရာထိ၊ ထိုမှ ခါချင်ချောင်း (ရေနီချောင်း) အထက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ပန်ဝါပို (ပန်ဝါ) တောင်ကြားလမ်း တောင်ဘက်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၁ မှ အရှေ့ခပ်ယွန်းယွန်း မြောက်ဘက် (သံလိုက်ဘယ်ရင် ၂၁° ၂၀') အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁.၂၈ မီတာ အကွာတွင် တည်ရှိသည့် ချောင်းရေလယ်ကြောအမှတ်ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၁ အနီးရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ်မှ၊ မျဉ်းကြောင်းသည်၊ ခါချင်ချောင်း (ရေနီချောင်း) မှ ဖဲ့ခွဲ၍၊ အရှေ့မြောက်ဘက်အလိုက်၊ ရေစီးကြောင်း အထက်ဘက်တလျှောက်၊ ပန်ဝါပို (ပန်ဝါ) တောင်ကြားလမ်းရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၀၂ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၁၀၉.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၂ မှ မျဉ်းကြောင်းသည်၊ ရေစီးကြောင်း အောက်ဘက် တလျှောက်၊ အရှေ့မြောက်ဘက်အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၉၄ မီတာမျှ၊ ချင်ဆာချောင်း (ချင်ဆိုင်ကို) နှင့် နမ့်လက် ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ နမ့်လက်အောက်ဘက်တလျှောက်၊ (မြေပေါ်တိုင်းထွာရ) ၃၃.၂၅ မီတာမျှ၊ အမှတ်စဉ် ၁၀၃ ချဉ်းသာ ရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြားရှိ မြစ်ရေလယ်ကြော အမှတ်ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၂၇.၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၃ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ် မှ၊ မျဉ်းကြောင်းသည်၊ နမ့်လက်အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ၎င်းနှင့် ဆန်ပေး (ဟူဘွမ်) ဟို ပေါင်းဆုံ၍၊ မန်ရှင်မြစ် (နမ့်ဖေါင်) ဖြစ်လာသည့် နေရာထိ၊ တိုမှ မန်ရှင်မြစ် (နမ့်ဖေါင်) အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ အမှတ်စဉ် ၁၀၄ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင် တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် ချင်းရွှေဟို (နမ့်ယု) ဆုံရာ နေရာထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၇.၀၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၄ နှစ်တိုင် တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ဆက်လက်၍၊ မန်ရှင်မြစ် (နမ့်ဖေါင်) အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့်အရှေ့ဘက်အလိုက်၊ ၎င်းနှင့် ချုံရှန် (ဂျန်ရှန်) ဟို တွေ့ဆုံရာနေရာထိသွားသည်။ [ဤ မန်ရှင်မြစ် (နမ့်ဖေါင်) မြစ်အစိတ်အပိုင်းတွင်၊ ယခုအခါ အနောက်ဘက်မှ အရှေ့ဘက်သို့ အမှတ်စဉ် ရေးထိုးထားသော ကျွန်းသုံးကျွန်း ရှိသည့်အနက်၊ ပဌမကျွန်းနှစ်ကျွန်းကို၊ မြန်မာ့နယ်ပြေအတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ တိုကျွန်းများမြောက်ဘက် မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်းတလျှောက် သွားသည်။ ကျန်ကျွန်းကို၊ တရပ်နယ်မြေအတွင်း ထည့်သွင်းထားရာ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းတောင်ဘက် မြစ်ရိုးရေလယ်ကြော မျဉ်းကြောင်းတလျှောက်

သွားသည်။ ထိုမှ မျဉ်းကြောင်းသည် ဆက်လက်၍ မန်ရှင်မြစ် (နမ့်ဖေါင်) အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ထို့နောက် တောင်ဘက်အလိုက်၊ ထို့နောက် အရှေ့ တောင်ဘက်အလိုက်၊ အမှတ်စဉ် ၁၀၅ ချဉ်းသာ ရေးလိုးထားသော နယ်နိမိတ် မှတ်တိုင်သုံးတိုင်တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် န (သံလွင်) မြစ်ဆုံရာနေရာထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၁၉.၀၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၅ သုံးတိုင် တည်ရှိသည့် အထက်ဖော်ပြပါ မြစ်များဆုံရာ နေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ဥပယုန်းယုန်း အရှေ့ဘက်အလိုက်၊ န (သံလွင်) မြစ်ညာထလျှောက်၊ ၎င်းနှင့် တီကိုင်ကို (တီကိုင်ကို) တွေ့ဆုံရာ နေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ တီကိုင်ကိုအထက်ဘက်တလျှောက်၊ ချင်းမူစိုကျင် (ချင်းမူစိုကျင် ဆန်)တောင်ထိပ် အနောက်မြောက်ဘက်တွင်၊ အမှတ်စဉ် ၁၀၆ ချဉ်းသာ ရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ချောင်းရေလယ်ကြော အမှတ်ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃၄.၉၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၆ နှစ်တိုင် စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ် မှ၊ မျဉ်းကြောင်းသည်၊ ဆက်လက်၍ တီကိုင်ကို အထက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ ခပ်ယုန်းယုန်း တောင်ဘက်အလိုက်၊ ချင်ကွေ (ချင်ကူအေး) တရုပ်ရွာမှ မန်းရင် မြန်မာရွာသို့ သွားသော လမ်းနံဘေး၊ ဖန်တောင် (ဖွန်စန်ထို) အနောက်တောင်ဘက် တောင်စောင်းခြေရင်း အနီးတွင်၊ အမှတ်စဉ် ၁၀၇ ချဉ်းသာရေးထိုးထားသော နယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ချောင်း ရေလယ်ကြောအမှတ်ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၁.၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၀၇ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ် မှ၊ မျဉ်းကြောင်းသည်၊ ဆက်လက်၍ တီကိုင်ကိုအလက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ တောင်ဘက်အလိုက်၊ ထို့နောက် အနောက်တောင်ဘက်အလိုက်၊ တဟိုတီတောင် (ထဟိုတီပေါက် ပေါက်) အနောက်ဘက်တောင်စောင်း ခြေရင်း၏ အနောက်ဘက်၊ (မြေပေါ်တိုင်းထွာ) မိတာကွာ အမှတ်ကို ဖြတ်သန်းပြီးလျှင်၊ ထိုချောင်းဖျားထိ၊ ထို့နောက် ထိုချောင်းရေစီးကြောင်း အထက်ဘက် တလျှောက်၊ ရှိချွမ် တောင်ကြားလမ်း (စီစွမ်ယာကျီ) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၈ ထိသွား သည်။ ထိုနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၅၁ ဖြစ်သည်။

အပိုဒ် ၂၃

ရှိချွမ်တောင်ကြားလမ်း (စီစွမ်ယာကျီ) မှ ပေါင်လိုတောင်ကြားလမ်း (ပေါင်းလိုယာကျီ) ထိ သွားသော နယ်နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၆၈.၄၆၅ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ်ဖော်ပြချက်မှာ၊ အောက်ပါအတိုင်း ဖြစ်သည်။

ရှိချွမ်တောင်ကြားလမ်း (စီစွမ်ယာကျီ) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၈ မှ၊ မျဉ်းကြောင်းသည်၊ တဘက်တွင် မန်းပိန် မြစ်လက်တက်များနှင့် အခြားတဘက်တွင် တီကိုင်ကို အနောက်ဘက်ရှိ န (သံလွင်) မြစ်၏ တောင်တက် လက်တက်များစပ်ကြား ရေဝေတောင်တန်း တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ထက်အလိုက်၊ မုချန်ဝါတောင် (မူချန်ဝါရှန်)

ထိပ်ထိ၊ ထိုမှယေဘုယျအားဖြင့် အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ လိုတုန် တောင် (လိုတုန်ရှန်) ထိပ်ထိ၊ ထိုမှယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ တယင်တောင် (တယင် စန်) ထိပ်ထိ၊ ထိုမှ အနောက်တောင်ဘက်အလိုက်၊ ဟေ့ချမ်ဝဆု (ဟေ့ကျမ်ဝါစေး) ၌ ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၉ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၆၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၉ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ မဟွမ်းတောင် (မဟွမ်းပေါက်ပေါက်) ထိပ်နှင့် မဟွမ်းဝဆု (မဟွမ်းဝကျီ) ကိုပြတ်သန်းပြီးလျှင်၊ ယန်ယုတီတုန်တောင် (ရန်ယုတီတုန်ပေါက်ပေါက်) ထိပ်ထိ၊ ထိုမှအနောက်ဘက်အလိုက်၊ ယန်ယုတီဆီတောင် (ရန်ယုတီဆီ ပေါက်ပေါက်) ထိပ်ထိ၊ ထိုမှအနောက်တောင်ဘက်အလိုက်၊ ယုတန်တောင်ကြားလမ်း (ရိတန်ယာကို) ကိုပြတ်သန်းပြီးလျှင်၊ တဟိုတီဟောင် (တဟိုတီပေါက်ပေါက်) ထိပ်ထိ၊ ထိုမှ တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ချင်းရှူယာကို (ချင်းဆွေယာကို) နှင့် စွန်းရှူလင်တောင် (စုံရှူလင်ပေါက် ပေါက်) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ အောချင်မူချဖန်လင်တောင် (အကျင်မူကျာဖွင်လင်းရှန်) ထိပ်ထိ၊ ထိုမှ အနောက်တောင်ဘက်နှင့် တောင်ဘက်အလိုက်၊ ချန်ကန်လင်ကန် (ဆုံကန်လင်ကန်) တောင်ရိုး တလျှောက်၊ ရှောင်ဆွေကျင်တောင်ကြားလမ်း (ရှောင်ဆွေကျင်ယာကို) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၀ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ အထက်ဖော်ပြပါ ရေဝေတောင်တန်း ပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၀ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်နှင့် တောင်သက်အလိုက်၊ ရှောင်မင်းတောင် (ရှောင်မင်ရှန်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ရှောင်မင်းရှန် တောင်ကြားလမ်း (ရှောင်မင်ရှန်ယာကို) ကို၎င်း၊ စန်ချတီတောင် (စန်ဆာတီ)၊ ရှန်ချချင်တောင် (ရှမ်းချချင်ရှန်)၊ ရှောင်ရွေကီတီတောင် (ရှူရွေထိုရှန်)၊ ပိုရှောင်ယန်တောင် (ပိုရှောင်ရန်ပေါက်ပေါက်) ထိပ်များကို၎င်း၊ ဖြတ်သန်းပြီးလျှင်၊ တတီတောင် (တတီရှန်ထို)ထိ၊ တို့ နောက် တောင်ဘက်အလိုက်၊ လျှန်ဖင်ရွေတောင် (လျှန်ဟူရွေ) ထိပ်ထိ၊ ထိုမှယေဘုယျအားဖြင့် ပြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ဟိုဆူရွှံ ထန်တောင် (ဟိုကျီရွေထန်တောင်) ထိပ်ကိုဖြတ် သန်းပြီးလျှင်၊ ရှိချူလင်ချင်းတောင် (ရှိကျူလင်ချင်းရှန်) ထိပ်ထိ၊ ထိုမှယေဘုယျအားဖြင့် အနောက် ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ချင်စိုင်တန်တောင် (ချင်ဆိုင်ထန်ပေါက်ပေါက်) ထိပ်ကို ဖြတ် သန်းပြီးလျှင်၊ တနယူချန်တောင် (တနယူချန်ပေါက်ပေါက်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ မော်ကူချန် တောင်ကြားလမ်း (မော်ကူချန်ယာကို) ကို ဖြတ်သန်းပြီးလျှင်၊ တာချန်းတောင် (တာကျန်ရှန်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက် ဘက် အလိုက်၊ လန်မူတီတောင် (လာမိုးထိုပေါက်ပေါက်) ထိပ်ထိ၊ တို့နောက် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ တူခြာတင်ထိုတောင် (ဖူကြာတင်ထိုပေါက်ပေါက်) ထိပ်ထိ၊ ထိုမှ ယေဘုယျ အားဖြင့် အနောက်ဘက်အလိုက်၊ ချူချိုင်ယာကို (ကျူကျိုင်ယာကို) ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ လောင်ချာချိုင်တောင် (လောင်ချာချိုင်ပေါက်ပေါက်)

ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ရှိမင်ကန်တောင် (ရှင်မင်တောင်) ထိပ်ထိ၊ ထိုမှယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ ပယုဟိုတောင် (ပရေဟိုရှန်) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ဟိုက်ဆွေတန်ကိုတိုတောင် (ဟိုက်ဆွေတန်ကိုထိုစန်ပေါက်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ဟိုင်ဆွေတန်တောင် (ဟိုင်ဆွေထန်ဆန် ပေါက်) နှင့် တိမ်ဆောင်ပိုတောင် (တင်စာပစန်ပေါက်) ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ ဆုချိုလင်း (ဆီချိုလင်း) မြန်မာရွာတောင်ဘက်ရှိ မိဖန်ချိုင်းထောင် (မိဖုချယ်စန်ပေါက်ပေါက်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ရင်ဆူရွှေတောင် (ရင်ကျင်ဆွေ ပေါက်ပေါက်) နှင့် ပိဆီစိုယိစုတောင် (ဖျီစုရီစု ပေါက်ပေါက်) ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ ဆောကန်တောင် (ရိဝမ်ရွှေပေါက်ပေါက်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၁ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃၄.၁၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၁ မှ၊ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ လပါချိုင်းဟိုရှန် တောင်ကြားလမ်း (လပါကျိုင်းဟိုဆိုင်ယာကို) (တာတိုလိုချန်ဟုလည်းခေါ်သည်။) ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထိုရေဝေတောင်တန်းတလျှောက်၊ ကွမ်းတောင် (ကွမ်းရှန်ပေါက်ပေါက်) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ တယောင်တီတောင် (တိုင်ဆောက်တီပေါက်ပေါက်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၂ တီသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅.၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၂ မှ၊ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ ထို့နောက် အနောက်တောင်ဘက်အလိုက်၊ မော်ကုထန်တောင် (မောကိုတန်ပေါက်ပေါက်) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ ကျင်ချိုလင်းဟိုတောင် (ကျင်ချိုလင်းဟုန်ရန်ပေါက်ပေါက်) ထိပ်ထိ၊ ထိုမှယေဘုယျအားဖြင့်တောင်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ ရှောင်မီတောင် (ရှောင်မီရှန်) တိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ တဝမ်တန်တို (တာဝမ်ထန်ထို) ထိပ်တိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်နှင့် တောင်ဘက်အလိုက်၊ လောင်ဂျင်ချိုင်းကိုထို တောင် (လောက်ရင်ကျိုင်းကိုထိုပေါက်ပေါက်) ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ လူရွှီဟိုယွမ်ထိုတုန်းရှန် (လူရွှေဟော်ရန်ထိုတုန်းရှမ်း) အရှေ့ဘက်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ လူရွှီဟိုယွမ်ထိုရှန် (လူရွှေဟော်ရန်ထိုဆီရှမ်း) အနောက်ဘက် ထိပ်ထိ၊ ထိုမှ တောင်ဘက်အလိုက်၊ မောင်လောင်ဟေတီတောင် (မောက်လောက်ဟယ်တီရှန်) ထိပ်တိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ လန်းရွီတောင် (လိမ်ရှမ်းပေါက်ပေါက်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ဖြိပရိုတောင် (ဖြိပရိုလင်ကန်) နှင့် ရှောင်ဟိုတီတောင် (ရှောင်ဟိုတီရှမ်း) ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ ရှိချိုလင်းချင်းတောင် (ရှိကျိုလင်းချင်းရှန်) ထိပ်ထိ၊ ထိုမှမြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ စန်ချာဝါတီဘောင် (စကြာကြိုင်ဟိုတီပေါက်ပေါက်) ထိပ်တိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ပေါင်းလိုရှန် ထိပ်ထိ၊ ထိုမှ အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ပေါင်လိုတောင်ကြားလမ်း

(ပေါင်းလိုယာကို) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၃ တီသွားသည်။ ဤနယ်နိမိတ်အစိတ် အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂၁-၉၆ ဖြစ်သည်။

အပိုဒ် ၂၄

ပေါင်လို တောင်ကြားလမ်း (ပေါင်းလိုယာကို) မှ ကုမူတရုန် (လွိုင်ဆိုင်) အပြင်ဆုံးထိပ်ထိ နယ်နိမိတ်အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၇၃-၉၅၇ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ်ဖော်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

ပေါင်လို တောင်ကြားလမ်း (ပေါင်းလိုယာကို) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၃ မှ မျဉ်းကြောင်းသည်၊ တောင်ခပ်ယွန်းယွန်း အရွှေဘက် (သံလိုက်ဘယ်ရင် ၁၀၂) အလိုက်၊ မျဉ်း ဖြောင့်ကြောင်းအတိုင်း၊ ပေါင်းလိုရှန် တောင်စောင်းအောက်ဘက် တလျှောက်၊ အမှတ်စဉ် ၁၁၄ ချဉ်းသာ ရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင် နှစ်တိုင်တည်ရှိရာ ဝါရောင်ကို (ဝါရောင်ကုချောင်း) ဖျားထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၂၀၅ ပြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၄ နှစ်ထိုင်တည်ရှိသည့်အထက်ဖော်ပြပါ မြစ်ဖျားမှ၊ မျဉ်း ကြောင်းသည်၊ ယေဘုယျအားဖြင့် အရွှေဘက်နှင့် အရွှေတောင်ဘက်အထိုက်၊ ဝါရောင်ကို (ဝါရောင် ကုချောင်း) အောက်ဘက်တလျှောက်၊ ၎င်းနှင့် ချင်မာလင်ချောင်း (ချင်မာလင်ကော) ပေါင်း ဆုံ၍ မိုင်တီဟို (မယ်တိုဟို) မြစ်ဖြစ်လာသည့်နေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရွှေဘက်အလိုက်၊ မိုင်တီဟို (မယ်တိုဟို) အောက်ဘက်တလျှောက်၊ (ပြေပေါ်တိုင်းထွာရ) မီတာပေါင်း ၆၅၀ အကွာထိ သွားသည်။ ထို့နောက် မျဉ်းကြောင်းသည်၊ ထိုမြစ်မှဖွဲ့ခဲ့၍၊ အရွှေဘက် (သံလိုက်ဘယ်ရင် ၈၁) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၁၀ မျှ၊ ရယ်မောင်ရွှီ တောင် (ရယ်မောင်စုစန်) အနောက်ဘက် တောင်စောင်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၅ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃-၉၆၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၅ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် ပြောက်ခပ် ယွန်းယွန်း အရွှေဘက်အလိုက်၊ မိုင်တီဟိုတောင်ဘက် တောင်ရိုးတလျှောက်၊ ရယ်မောင်ရွှီထောင် (ရယ်မောင်စုစန်) နှင့် ချူကွမ်တီတောင် (ကျူကွမ်တီပေါက်ပေါက်) ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ ရန်ချမ်ပိုတောင် (ရန်ကျမ်ဖိုဆန်ပေါက်) ထိပ်ထိ၊ ထိုမှ အရွှေမြောက်ဘက်အလိုက်၊ ထိုတောင်ရိုး တလျှောက်၊ ထိုထောင်ရိုးကို၊ မိုင်တီဟို (မေးထီယေ) တရပ်ရွာမှ ရှေ့ပုံထန် မြန်မာရွာသို့သွားသော လမ်း ဖြတ်သန်းရာ နေရာအနီးရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၆ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ် အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁-၀၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၆ မှ မျဉ်းကြောင်းသည်၊ ပြောက်ခပ်ယွန်းယွန်း အရွှေဘက် အလိုက်၊ ရန်ချမ်ပိုထောင် (ရန်ကျမ်ဖိုဆန်ပေါက်) အရွှေမြောက်ဘက် တောင်ရိုးတလျှောက်၊ တယင်ဖန်ချောင်း (တရန်ဖန်ချောင်း) နှင့် မိုင်တီဟို ပေါင်းဆုံ၍၊ ပန်ချော (ပန်ချောင်း) တို့ ဖြစ်လာသည့် နေရာထိ၊ ထိုမှယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရွှေဘက်အလိုက်၊ ပန်ချော

(ပန်ချောင်း)ဟို အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၁၇ ချဉ်းသာရေးထိုးထားသောနယ်နိမိတ် မှတ်တိုင် သုံးတိုင် တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့်ဟွန်ဆီထို(ဟုံဆီထို)ဟို ဆုံရာနေရာထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၀၅၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၇ သုံးတိုင် တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ဟွန်ဆီထို(ဟုံဆီထို)ဟို မြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ၎င်းနှင့် ရှောင်လူချန်ချောင်း (ရှောင်လူချန်ဟို) တွေ့ဆုံရာ နေရာထိ၊ ထိုမှယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ရှောင်လူချန်ချောင်း (ရှောင်လူချန်ဟို) အထက်ဘက်တလျှောက်၊ ရှောင်လူချန် (ချာလူချိုင်း) မြန်မာရွာ မြောက်ဘက် တွင် အမှတ်စဉ် ၁၁၈ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား မြစ်ရေထယ် ကြောအမှတ်ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၈၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၈ နှစ်တိုင်စပ်ကြားရှိ အထက်ဖော်ပြပါ ရေလယ်ကြောအမှတ် မှ၊မျဉ်းကြောင်းသည်၊ ဆက်လက်၍ ရှောင်လူချန်ချောင်း (ရှောင်လူချန်ဟို) အထက်ဘက်တလျှောက်၊ ထိုချောင်းဖျားထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထိုချောင်း ရေစီးကြောင်း အထက်ဘက်တလျှောက်၊ ရှောင်ရွှီချန်းတောင်ကြားလမ်း (ရှောင်ရွှေကျင်ယာကို) ထိ၊ ထိုမှ မြောက်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ၁၇၅ မီတာမျှ၊ ရှောင်ရွှီချန်း ယာကိုတောင် (ရှောင်ရွှေကျင်ယာကိုပေါက်ပေါက်) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၉ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၁၀၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၉ မှမျဉ်းကြောင်းသည်၊ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ရှောင်ရွှီချန်းယာကိုတောင် (ရှောင်ရွှေကျင်ယာကိုပေါက်ပေါက်)အရှေ့ဘက် တောင်စောင်းတလျှောက်၊ ရှိမင်ကန် တောင် (ရှိမင်ခန်) မြောက်ဘက် တောင်စောင်းကို ဖြတ်သန်းပြီးလျှင်၊ ထိုမှချန်းလင်းကန်း (ချန်လင်ကန်) တောင်ရိုးတလျှောက်၊ ထို့နောက် ချိုင့်တခုကို ဖြတ်သန်းပြီးလျှင်၊ ရင်ထိုချန်တောင် (ရင်ထိုကျမ်ပေါက်ပေါက်) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၀ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၅၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၀ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့တောင် ဘက်အလိုက်၊ တိမ်သောရေစီးကြောင်းအောက်ဘက်တလျှောက်၊ ဟာဝိုကန်တီ(တအိုချုတီ)ချိုင့်ထိ၊ ထိုမှ အရှေ့ခပ်ယွန်းယွန်း တောင်သက်အလိုက်၊ကောင်ရှိုထို(ကော်ရှည်ထို)ကျောက်ဆောင်အနောက် မြောက်ဘက်၊ (မြေပေါ်တိုင်းတွာရ) ၄၁ မီတာကွာ တောင်ပူစာပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၁ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၉၃၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၁ မှ မျဉ်းကြောင်းသည်၊ အရှေ့တောင်ဘက် (သံထိုက်သယ် ရင် ၁၃၉၃၀) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းတွာရ) ၄၁ မီတာမျှ၊ ကောင်ရှိုထို(ကော်ရှည်ထိုရှန်)ကျောက်ဆောင်ထိ၊ ထိုမှတိမ်သောရေစီးကြောင်းနှင့် ဟိုကွန်တန်ကို (ဟိုကွင်ထင်ချောင်း) တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ထရပ်နယ်မြေ အတွင်းရှိ နန်စန်တကို(နမ်ဆာတာကို)ဆည်မြောင်းအနောက်ဘက်၊ (မြေပေါ်တိုင်းတွာရ)၁၆ မီတာ

ကွာအမှတ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ (ထိုဆည်မြောင်းမှ အစဉ်မပြတ် ၁၆ မီတာခွါ၍)၊ ထိုဆည်မြောင်းနှင့်တပြေးထည်း မီတာပေါင်း ၇၀၀ မျှ၊ ဟွမ်နုပူ ချကို (ဖွမ်လာပူခပ်ချောင်း) ထိ၊ ထိုမှ ထိုချောင်းအထက်ဘက်တလျှောက်၊ ယေဘုယျအား ဖြင့် အရွှေခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ကွမ်းဟေလုံး(ကွမ်ဖွေလုံ) ထိပထိ၊ ထိုမှ အရွှေ တောင်ဘက်အလိုက်၊ တောင်စွယ်အောက်ဘက်တလျှောက်၊ နမ့်တုန်ကိုချောင်းထိ၊ ထိုမှ ထိုချောင်း အောက်ဘက်တလျှောက်၊ ထိုချောင်းကို၊ နန်စန်တရပ်ရွာမှ ကွမ်ပိုချိုင် (မန်ပန်း) မြန်မာရွာ သို့သွားသော လမ်းဖြတ်သန်းရာ နေရာနှင့်ကပ်လျက်၊ အမှတ်စဉ် ၁၂၂ ချဉ်းသာ ရေးထိုးထား သော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ချောင်းရေလယ်ကြော အမှတ်ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၇၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၂ နှစ်တိုင်စပ်ကြားရှိ အထက်ပေါ်မြပါ ရေလယ်ကြောအမှတ် မှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရွှေထောင်ဘက်အလိုက်၊ နမ့်ထွန်ကိုချောင်း တလျှောက်၊ ထိုချောင်းရေငုပ်တွင်းတို့၊ ထိုမှ အရွှေခပ်ယွန်းယွန်း ထောင်ဘက်အလိုက်၊ မျဉ်း ဖြောင့်ကြောင်းအတိုင်း၊ ကွမ်းဟန်နန်တုန်ကို (ကွမ်ဟန်နန်တုန်ကို) ထိ၊ ထိုမှယေဘုယျအားဖြင့် အရွှေထောင်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ရန်လန်ချိုင်ရွှီချင်း တောင်ကြားလမ်း (ရမ်လုံကျိုင်စို့ကျင်ယာကို)ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရွှေခပ်ယွန်းယွန်း တောင်ဘက်အလိုက် ချောင်းငယ်အောက်ဘက်တလျှောက်၊ ရေငုပ်တွင်းတခုကို ဖြတ်သန်းပြီးလျှင်၊ လှိုရွီတောင် (လောရွီ ရှန်) ထိပ်မြောက်သက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၃၀ ကွာ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၃ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၇၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၃ မှ မျဉ်းကြောင်းသည်၊ အရွှေခပ်ယွန်းယွန်း တောင်ဘက် အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ရှိဟွာပင်းတောင် (ရှိဟွာဖျင်ရှန်) လိပ်ထိ၊ ထိုမှ အရွှေထောင် တက် အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၂၄ မီတာမျှ၊ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၂၄ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၈၉၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၄ မှ မျဉ်းကြောင်းသည်၊ အရွှေထောင်ဘက် (ဘယ်ရင်မှန် ၁၂၀'၄၅') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ လန်တန်ပ (လုံထန်ပ) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၅ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၉၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၅ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက် တောင်ဘက် (ဘယ်ရင်မှန် ၂၂၂'၄၅')အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ၁၂ ကီလိုမီတာ မျှ၊ ရှောင်ချောင်လီစုတိုရွှ တောင်ကြားလမ်း (ရှောင်ချိုလီကျိုကိုစုယာကို) ထိ၊ ထိုမှယေဘုယျ အားဖြင့် အနောက်တောင်ဘက် (ဘယ်ရင်မှန် ၂၀၃'၅၅')အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မီတာပေါင်း ၆၃၀ မျှ၊ ရင်းကျန်ထင်ကြူကြိုဟိုထောင် (ရင်ကျန်ထင်ကြူကြိုဟိုရှန်) ထိပထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း တောင်ဘက် (ဘယ်ရင်မှန် ၂၀၁'၁၅')အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊

မီတာပေါင်း ၅၀၀ မျှ၊ တောင်တတောင်ထိ၊ ထိုမှအနောက်ခပ်ယွန်းယွန်း တောင်ဘက် (ဘယ်ရင် မှန် ၁၈၀၄၀') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မီတာပေါင်း ၂၁၀ မျှ၊ ဖန်ချောင်တောင် (ဟုန်ဆောက်ပေါက်ပေါက်) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၆ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၅၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၆ မှ မျဉ်းကြောင်းသည်၊ အရှေ့ခပ်ယွန်းယွန်း တောင်ဘက် (ဘယ်ရင်မှန် ၁၇၅၃၀') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ၁.၁၃၅ ကီလိုမီတာမျှ၊ ယင်ဖန် ပတောင် (အိုင်ဖွမ်ပေါက်ပေါက်) ထိ၊ ထိုမှ အရှေ့ခပ်ယွန်းယွန်း တောင်ဘက် (ဘယ်ရင်မှန် ၁၆၄၃၀') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မီတာပေါင်း ၃၈၅ မျှ၊ ယင်ဖန်ပ (အိုင်ဖွမ်ပေါက်) ၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင်အမှတ် ၁၂၇ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၅၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၇ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့တောင် ဘက် (ဘယ်ရင်မှန် ၁၂၀၃၀') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ၉၂၀ မီတာမျှ၊ စုဆောင် တောင် (ကျိဆောက်ပေါက်ပေါက်) ထိပ်ထိ၊ ထိုမှ အရှေ့မြောက်ဘက် (ဘယ်ရင်မှန် ၄၃၀') အလိုက် မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မီတာပေါင်း ၂၄၀ မျှ၊ ဖန်ဟွမ်တောင် (ဟုံဟွမ်ပေါက်ပေါက်) ထိပ် ပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၂၈ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျား မှာ၊ ကီလိုမီတာပေါင်း ၁.၁၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၈ မှ မျဉ်းကြောင်းသည်၊ တောင်ခပ်ယွန်းယွန်း အရှေ့ ဘက်အလိုက်၊ တောင်ရိုးတလျှောက်၊ ညူဝေပရူတောင် (ညူဝေပပေါက်ပေါက်) ထိပ်ကိုဖြတ်သန်း ပြီးနောက်၊ ချန်တီလင်ကန်း (ချန်တီလင်ကန်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ ထိုတောင်ရိုးတလျှောက်၊ ရန်ဖန်ဝ (ရန်ဝှမ်ဝ) ထိ၊ ထိုမှတောင်ဘက် အလိုက်၊ ကွမ်ညူရန် (ကွမ်ညူဆန်) ထိပ်တခုကိုဖြတ်သန်းပြီးလျှင်၊ ရှောင်လျန်တီတောင် (ဆိုင်လျင် တီပေါက်ပေါက်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ရှောင်လျန်တီတောင် (ဆိုင်လျင်တီပေါက်ပေါက်) ထိပ်မှ၊ ၁၄၅ မီတာအကွာတွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၉ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၉ မှ မျဉ်းကြောင်းသည်၊ တောင်ဘက် (ဘယ်ရင်မှန် ၁၈၀၀) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မာလီရှု (မာလီစု) ယာကိုပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၃၀ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၀ မှ မျဉ်းကြောင်းသည်၊ အရှေ့တောင်ဘက်အလိုက်၊ ရင်ဆင် မြန်မာရွာမှ တရွှီကျင်း (တရွှီကျင်) တရုပ်ရွာသို့သွားသောလမ်းတလျှောက်၊ ရှောင်တုမ်ချင်း (ရှောင် တုမ်ချင်) ယာကိုထိ၊ ထိုမှ အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ (အရပ်ခေါ် ကျီမူစုလင်တန်ယာ ကို) တောင်ကြားလမ်းငယ်နှင့် အရပ်ခေါ်၊ ယာပချင် နေရာဒေသကို ဖြတ်သန်းပြီးလျှင်၊ တချူချင်း (တာချူချင်) ရွာမှ အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၅၀ ခန့်အကွာ၊ တရုပ်နယ်မြေအတွင်းရှိ တောင်ပူစာထိပ်တခု၏ အနောက်တောင်ဘက်ရှိ အမှတ်ထိ

သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ ထိုလမ်းမှဖွဲ့ခဲ့၍၊ အရှေ့ခပ်ယွန်းယွန်း တောင်ဘက် (ဘယ်ရင်မှန် ၁၆၆°) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မီတာပေါင်း ၅၂၀ မျှ၊ မာလီဂူတောင် (မာလီဂူ ပေါက်ပေါက်) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၃၁ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၇၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၁ မှ မျဉ်းကြောင်းသည်၊ အရှေ့ခပ်ယွန်းယွန်း တောင်ဘက် အလိုက်၊ ရင်ဆင်နှင့် တရွီကျင်း (တရွီကျင်) ရွာများစပ်ကြားရှိ လမ်းလီ၊ ထိုနောက် ထိုလမ်း တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ တချူချင်းရှန်ပေါက် တောင်ကြားလမ်း (တချူချင်ရှန်ပေါက်ယာကီ)၊ ပေါင်ဆုတုန် ပင်းချန် (ပေါက်ကျိတံ့ဖျင်ကျန်) နှင့် (အရပ်ခေါ် ကျူကြာဝုမ်ပေါက်ပေါက်) တောင်ပူစာများကို ဖြတ်သန်းပြီးလျှင်၊ တိရီဖင်ပင်းချန် (တိရီဖျင်ဖျင်ကျန်) ထိ၊ ထိုမှ ထိုလမ်းတလျှောက်၊ အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ လန်ပတန်တောင်ကြားလမ်း (လံပတန်ယာကီ) ထိ၊ ထိုမှဆက်လက်၍ ထိုလမ်းထလျှောက်၊ အရှေ့ တောင်ဘက်အလိုက်၊ လန်ပတန် (လံပတန်) တရုပ်ရွာနှင့် အမည်တူ မြန်မာရွာစပ်ကြား တလင်းကန်း (တလင်ကန်) တောင်ခြေပေါ် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင်အမှတ် ၁၃၂ ထိသွားသည်။ ဤ နယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၅၇၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၂ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ အလက်ပေါ်ဖြပါလမ်းတလျှောက်၊ ရှီချောင်လင်တောင် (ရှီကိုလင်ရှန်) ခြေရင်းအတိုင်း၊ ရှောင်တုန်ဆီတောင်ကြားလမ်း (ရှောင်တုံစီယာကီ) တိ၊ ထိုမှဆက်လက်၍ ထိုလမ်း အတိုင်း၊ အရှေ့တောင်ဘက်အလိုက်၊ ဖြောက်ဘက်တောင်စောင်း ခြေရင်းတလျှောက် တည်ရှိသော အရပ်ခေါ် ရှောင်တုန်ဝက်တောင်ကြားလမ်း အလယ်ဗဟိုကိုဖြတ်သန်းပြီးလျှင်၊ ထာတုံ မြန်မာရွာ အရှေ့မြောက်ဘက်ရှိ အရှေ့ရှောင်တုံတုံ တောင်ကြားလမ်း (ရှောင်ထုံယာကီ) ပေါ်ရှိ နယ်နိမိတ် မှတ်တိုင်အမှတ် ၁၃၃ လိုသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၃.၀၃၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၃ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ အထက်ပေါ်ဖြပါ လမ်းတလျှောက်၊ တတုံပင်းချန်း (တာတုန်ဖျင်ကျန်) ရှိ နယ် နိမိတ်မှတ်တိုင် အမှတ် ၁၃၄ တိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာ ပေါင်း ၅၉၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၄ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ယေဘုယျအားဖြင့် အရှေ့တောင်ဘက် (ဘယ်ရင်မှန် ၁၁၉° ၄၀') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ပေါက်ပေါက်ချိုင့် (ပေါက်ပေါက်ကြိုက်စံပေါက်) ထိပ်မြောက်ဘက် မီတာပေါင်း ၇၀ ကွာ ဆိုတောင်၏ မြောက်ဘက် တောင်စောင်းဖြေရင်း၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၅ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၆၂၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၅ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အရှေ့တောင်ဘက် အလိုက်၊ ရင်ဆင်ရွာနှင့် တရွှီကျင်း (တရွှီကျင်) ရွာစပ်ကြားရှိ လမ်းတလျှောက်၊ ယုယီတန် (ချစ်ကြည်ရေးကန်) ထိ၊ ထိုမှ မျဉ်းပြောင်းကြောင်းအတိုင်း၊ ထိုကန်အလယ်ဗဟိုကို ဖြတ်သန်း ပြီးနောက်၊ ဆက်လက်၍၊ အထက်ဖော်ပြပါ လမ်းတလျှောက်၊ အရှေ့တောင်ဘက်အလိုက်၊ ကန်ရှန်ရွှီ (ကန်ရှန်းစို)ယာကို ထိ၊ ထိုမှတောင်ဘက်အလိုက်၊ ထိုလမ်းအတိုင်း၊ တာယင်းပန်တောင်(တရင် ဖန်ရှန်) နှင့် အားတိုင်တောင် (အိုင်ထဲရှန်) အရှေ့တောင်စောင်းများ အောက်ပိုင်းတလျှောက်၊ မပုမ်ချင်း (မာဟွမ်ချင်)၌တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၆ လိုသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၂၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၆ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အနောက်တောင်ဘက် အလိုက်၊ အထက်ဖော်ပြပါလမ်းအတိုင်း၊ ချိုင့်နှစ်ခုအရှေ့ဘက်စွန်းများတလျှောက်၊ ထို့နောက် အရပ် ခေါ် တလင်းကန်တောင်၏ အနောက်မြောက်ဘက် ထောင်စောင်းခြေရင်းတလျှောက်၊ ညူကွန်တန် (ညူးကွင်ထန်အိုင်)အနောက်မြောက်ဘက်ထိ၊ ထိုမှ တောင်စောင်းအောက်ဘက်ထလျှောက်၊ ချွေခို တုံတောင်(ချိုခိုတုံရှန်)ခြေရင်းအတိုင်း၊ တရွှီကျင်း (တရွှီကျင်)ကရပ်ရွာမှ မလိလင်း မြန်မာရွာသို့ သွားသောလမ်းနှင့်ကပ်လျက်၊ ကျူကိုယင်းပလွင်ပြင် (ချူကိုရင်ပါး)၌ တည်ရှိသည့် နယ်နိမိတ်မှတ် တိုင် အမှတ် ၁၃၇ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၁.၂၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၇ မှ မျဉ်းကြောင်းသည်၊ အနောက်တောင်ဘက် (ဘယ်ရင်မှန် ၂၂၂°၄၅')အလိုက်၊ မျဉ်းပြောင်းကြောင်းအတိုင်း၊ မီတာပေါင်း ၆၀၅ မျှ၊ ပန်ကိုချင်းချန်တောင် (ပန်ကောချင်ကျန် ပေါက်ပေါက်) အရှေ့ဘက်ထိထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ် ယွန်းယွန်း အနောက်ဘက်အလိုက်၊ တောင်ခိုးတလျှောက်၊ အလက်ဖော်ပြပါ တောင်ထိပ်အနောက် ဘက်၊ ပန်ကိုချင်းချန်တောင်(ပန်ကောချင်ကျန်တောင် ပေါက်ပေါက်) ၏ အခြားထိပ်နှစ်ခုကို၎င်း၊ တမာလီရွှီတောင် (ပေါက်ပေါက်) နှင့် တရဲရွှီတောင် (တရဲစုပေါက်ပေါက်) တိပ်များကို၎င်း၊ ပြတ် သန်းပြီးလျှင်၊ တကန်စုတောင် (ပေါက်ပေါက်) တိပ်ထိ၊ ထိုမှ ပြောက်ခပ်ယွန်းယွန်း အနောက်တတ် (သံလိုက်ဘယ်ရင် ၂၈၆°၃၀') အလိုက်၊ မျဉ်းပြောင်းကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၁၅၂ မီတာမျှ၊ ရှင်ချမ်တောင်ကြားလမ်း (ရှင်ကွမ်ယာကို) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၈ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၈၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၈ မှ မျဉ်းကြောင်းသည်၊ အနောက်တောင်ဘက်အလိုက်၊ ကိုချယ်တန်ဝ (ကိုးကိုင်တန်ဝ) တောင်ကြားအလယ်ဗဟိုတလျှောက်၊ ထို့နောက် အနောက်ခပ် ယွန်းယွန်း တောင်ဘက်အလိုက်၊ ရှိပင်ရွှီဝ (ရှင်ဖင်စိုဝ) ချိုင့်နှင့် ကောင်ရှီထို (ကောက်စိထို)ကျောက် ဆောင်ကိုဖြတ်သန်းပြီးလျှင်၊ ကောင်ရှီထိုတောင်ကြားလမ်း(ကောက်စိထိုယာကို)ထိ၊ ထိုမှ ယေဘုယျ အားဖြင့် အနောက်တောင်ဘက် (ဘယ်ရင်မှန် ၂၃၇°)အလိုက်၊ မျဉ်းပြောင်းကြောင်းအတိုင်း၊ မီတာ ပေါင်း ၁၆၀ မျှ၊ချူဟောင်ဖန်တောင် (ကျူဟိုဟွမ်ပေါက်ပေါက်)တောင်ဘက် တောင်စောင်းခြေရင်း ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၉ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျား မှာ၊ ကီလိုမီတာပေါင်း ၁.၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၉ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက်ဘက် အလိုက်၊ တောင်ကြားအလယ်ဗဟိုတလျှောက်၊ လမုချွန်ဝိုင်း (လမုချွန်အိုဝ်) ချိုင့်နှင့် (အရပ်ခေါ် တဝကျီ) ချိုင့်ကြီးကိုဖြတ်သန်းပြီးလျှင်၊ ပေါင်စုချင်တောင် (ပေါက်ကျီချင်ယာကျီ) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၀ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၅၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၀ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ တောင်ကြားအလယ်ဗဟိုတလျှောက်၊ (အရပ်ခေါ် တဝကျီ) ချိုင့်ကြီး၊ တလန်တိတောင်ကြားလမ်း (တလန်တိယာကျီ)၊ လောင်လိုင်တန်းဝ (နောင်နိုင်ထန်ဝ) ချိုင့်၊ လောင်လိုင်တန်းဝ တောင်ကြားလမ်း (နောင်နိုင်ထန်ဝယာကျီ) နှင့် တဟူလူဝိုက် (တဟူလူအိုင်) ချိုင့်များကို ဖြတ်သန်းပြီးလျှင်၊ ကျန်ဖေကြာဖန်တောင် (ကျန်ဖေကြာဟွန်ပေါက်ပေါက်) ထိ အရှေ့တောင်ဘက် တဝိုပုချူချိုင့် (တော်အူးပု) ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၁ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၃၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၁ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက်တောင်ဘက် (ဘယ်ရင်မှန် ၅၅၂၁၀) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မီတာ ၈၀၀ မျှ၊ အားတေတိတောင် (အိုင်တဲထိပေါက်ပေါက်) ထိ တောင်ဘက် မီတာ ၃၄၅ အတွာ၊ တောင်ရိုးပေါ်ရှိ တောင်ထိပ်ငယ်တခုထိ၊ ထိုမှတောင်ဘက် (ဘယ်ရင်မှန် ၁၈၇၁၀) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မီတာ ၂၃၀ မျှ၊ တပေါင်ပေါင်တောင် (တပေါက်ပေါက်တို) ထိ၊ ထိုမှ အနောက်တောင်ဘက် (ဘယ်ရင်မှန် ၂၄၉၅၅) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ တရှုဝတောင်ကြားလမ်း (တရှုဝယာကျီ) ကိုဖြတ်သန်းပြီးလျှင်၊ ကီလိုမီတာ ၁.၂၀၅ မျှ၊ ချူချိုင့်တောင် (ကျူကျိုင့်ပေါက်ပေါက်) ထိ ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၂ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၂၃၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၂ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း ကောင်ဘက်အလိုက်၊ တောင်ရိုးတလျှောက်၊ ချူချိုင့်တောင် (ကျူကျိုင့် ပေါက်ပေါက်) ၏ အခြားထိပ်ထိ၊ ထိုမှယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ (အရပ်ခေါ် ချန်တိဝ) တောင်ကြားအနောက်မြောက်ဘက်တွင်ကည်ရှိသည့် တောင်ရိုးတလျှောက်၊ အရပ်ခေါ် ရှောင်ပကျီမြေပြန့်ငယ်တိုဖြတ်သန်းပြီးလျှင်၊ ရှောင်ဖန်းရှန်ပေါင်ယာကျီ (စောက်ဟွမ်ပေါက်ပေါက်ယာကျီ) ထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း တောင်ဘက်အထိုက်၊ ရှန်ချွန်လင်ယာကျီ (ရှန်ချွန်လင်ယာကျီ) တိ၊ တိုမှ အနောက်ခပ်ယွန်းယွန်းတောင်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ တီရှယ်ရှု (တီကိုင်းရှု) ခေါ် နေရာဒေသထိ၊ ထိုမှအနောက်တောင်ဘက်အလိုက်၊ ချာလူချိုင်းတရပ်ရွာမှ ဟိုစုတန် (ဟိုစုတန်) မြန်မာရွာသို့သွားသော လမ်းတလျှောက်၊ ဟိုချာဖန်တောင် (ဟိုကျာဝုမ်ပေါက်ပေါက်) နှင့် ချရယ်လင် (ဆရယ်လင်) ယာကျီများကို ဖြတ်သန်းပြီးလျှင်၊ ပင်အန်ကို (ပင်အန်ကို) တောင်ကြားအတွင်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၃ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၄၈၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၄ မှ မျဉ်းကြောင်းသည်၊ အရွေ့ခပ်ယွန်းယွန်း တောင်ဘက် အလိုက်၊ အထက်ပေါ်ပြုပါ ပင်အန်ကို (ပင်အန်ကိုး) တောင်ကြားတလျှောက်၊ ကုန်ကုထန် (တည်မြဲရေကန်) အလယ်ဗဟိုကို ဖြတ်သန်းပြီးလျှင်၊ ကျောတန်းတလျှောက်၊ ထိုနောက် ဟိုပင်ထန် (ငြိမ်းချမ်းရေးရေကန်) အလယ်ဗဟိုကို ဖြတ်သန်းပြီးလျှင်၊ ဟိုပင်တောင်ကြားလမ်း (ဟိုဖျင်ယာကို) ပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၄၄ တိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျား မှာ၊ ကီလိုမီတာပေါင်း ၁.၈၂၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၄ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက် ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ တဟွန်မူရှု မြန်မာရွာမှ ဆောင်ပချိုင် (ဆောင်ပစိုင်) တရုပ်ရွာသို့ သွားသောလမ်းတလျှောက်၊ တတိုလိုချန်း (တတိုလိုချန်) အလယ်ဗဟိုကို ဖြတ်သန်းပြီးလျှင်၊ ကျာကြူပန်ဝ(ကျာကြူဖုံဝ) ချိုင့်တိသွားသည်။ ထိုမှမျဉ်းကြောင်းသည်၊ အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထိုချိုင့်ကို ဖြတ်သန်းပြီးလျှင်၊ ယေဘုယျအားဖြင့် အနောက်တောင်ဘက် (ဘယ်ရင်မှန် ၂၁၂°) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း မီတာ ၃၀၀ မျှ၊ ရှိရှုဝှမ်းတောင် (ရှိရှုတုမ်ရှန်) ထိပ်ထိ၊ ထိုမှအရှေ့တောင်ဘက် (ဘယ်ရင်မှန် ၁၂၃°၃၀') အလိုက်၊ မျဉ်းဖြောင့် ကြောင်းအတိုင်း၊ မီတာ ၄၆၅ မျှ၊ ဝါစချိုင်တောင် (ဝါကျီကြိုက်တရှန်) ထိပ်ထိ၊ ထိုမှအရှေ့တောင် ဘက် (ဘယ်ရင်မှန် ၁၅၄°၆') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ၁.၅၇၃ ကီလိုမီတာမျှ၊ တရိုဖန် တောင် (တာရှိုဖင်ရှန်) ထိပ်ထိ၊ ထိုမှတောင်ဘက် (ဘယ်ရင်မှန် ၁၇၁°၃၀') အလိုက်၊ မျဉ်းဖြောင့် ကြောင်းအတိုင်း၊ မီတာပေါင်း ၈၃၈ မျှ၊ ချင်းဆူရှန် (ချင်စူတောင်) ထိပ်ထိ၊ ထိုမှအရွေ့ခပ်ယွန်းယွန်း တောင်ဘက် (ဘယ်ရင်မှန် ၁၆၇°) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မီတာ ၂၀၅ မျှ၊ တဟွန်မူရှု မြန်မာရွာမှ ချင်ရွီဟို (ချင်စူဟို) တရုပ်ရွာသို့သွားသော၊ ချန်တိတောင်ကြား (ချန်တိဝါတို) အလယ် ဗဟိုရှိ လမ်းတို၊ ထိုမှ ထိုလမ်းတလျှောက်၊ ရှေးဦးစွာ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ (ပြေပေါ်တိုင်းတွာရ) ၃၃၃ မီတာမျှ၊ ထို့နောက် ယေဘုယျအားဖြင့် အနောက်ဘက်အလိုက်၊ (ပြေပေါ်တိုင်းထွာရ) ၄၉၅ မီတာမျှ၊ ထို့နောက်ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ (မြေပေါ်တိုင်းလွာရ) ကီလိုမီတာ ၁.၃၅ မျှ၊ ရှောင်လန်ထန်တောင်ကြား (ရှောင်လန်ထန်ဝကို) နှင့် နမ့်ဖ တွေ့ဆုံရာနေရာမှအနောက်မြောက်ဘက် (မြေပေါ်တိုင်းထွာရ) ၇၁ မီတာအကွာတွင်တည်ရှိသည့် အမှတ်ထိ၊ တိုမှတဖန် ထိုလမ်းတလျှောက်၊ ယေဘုယျအားဖြင့် တောင်ဘက်အလိုက် (မြေပေါ်တိုင်း ထွာရ) ၉၅၄.၅ မီတာအကွာလိ သွားသည်။ ထိုမှမျဉ်းကြောင်းသည်၊ ထိုလမ်းမှဖွဲ့ချိ၍၊ အရှေ့ဘက် အလိုက်၊ နမ့်ဖအရှေ့ဘက်သို့ ကွေ့သွားသည့်နေရာရှိ ထိုမြစ်ရေလယ်ကြောအမှတ်ထိ၊ ထိုမှ ယေဘုယျ အားဖြင့် မြောက်ခပ်ယွန်းယွန်းအရှေ့ဘက်အလိုက်၊ ထိုနောက်တောင်ဘက်အလိုက်၊ နမ့်ဖအောက်ဘက် တလျှောက်၊ အမှတ်စဉ် ၁၄၅ ချည်းသာရေးတိုးထားသော နယ်နိမိတ်မှတ်တိုင် သုံးတိုင် တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် နမ့်တင် တွေ့ဆုံရာနေရာထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၈.၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၅ သုံးတိုင် တည်ရှိသည့် အထက်ပေါ်ပြုပါ မြစ်ဆုံမှ၊ မျဉ်း ကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ နမ့်တင်မြစ်ညာ တ လျှောက်၊ ကျီစုချောင်းနှင့် နမ့်တင် ဆုံရာနေရာ အရှေ့ဘက် မီတာပေါင်း ၁၀၀ အကွာတွင် တည်ရှိသည့်၊

အမှတ်စဉ် ၁၄၆ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ် မှတ်တိုင်နှစ်တိုင်စပ်ကြားရှိ ထိုမြစ် ရေလယ် ကြောအမှတ်ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၆ နှစ်တိုင် စပ်ကြားရှိ အထက်ဖော်ပြပါ မြစ်ရေလယ်ကြော အမှတ်မှာ မျဉ်းကြောင်းသည်၊ နမ့်တင်တောင်ဘက်ကမ်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ ကို ဖြတ်သန်းပြီးနောက်၊ ယေဘုယျအားဖြင့် အရှေ့ထောင်ဘက်အလိုက်၊ တောင်ရိုးငယ်တလျှောက်၊ မန်တိုရှန် (မန်တိုတောင်) ပေါ်ရှိ အထောက်အထား မှတ်တိုင် အမှတ် ၁၄၆ ထိ၊ တိုမှ အရှေ့ထောင် ဘက်အလိုက်၊ ဝူထင်ချောင်းနှင့် တိုလင်ချောင်းစပ်ကြား တောင်စွယ်တလျှောက်၊ ကူမူတရှန် (လွိုင် ဆိုင်) အမြင့်ဆုံး တောင်ထိပ် အနောက်သက် တည့်တည့် အနီးဆုံး တောင်ပူစာထိပ်လီ၊ ထိုမှ အရှေ့ ဘက်သို့လှည့်၍၊ ကူမူတရှန် (လွိုင်ဆိုင်) အမြင့်ဆုံး ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၇ တိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၅၂၅ ဖြစ်သည်။

အပိုဒ် ၂၅

ကူမူတရှန် (လွိုင်ဆိုင်) အမြင့်ဆုံး ထိပ်မှ ချောက်ခရတ် (ချောက်ကရတ်)၏ အရှေ့မြောက် ဘက် မြစ်ဖျားထိ သွားသော နယ်နိမိတ်အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၇၁.၅၇ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ် ဖော်ပြချက်မှာ၊ အောက်ပါ အတိုင်းဖြစ် သည်။

ကူမူတရှန် (လွိုင်ဆိုင်) အမြင့်ဆုံးတိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၇ မှ၊ မျဉ်း ကြောင်းသည်၊ အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ကွန်းနန် (ကွန်းနန်း) ချောင်းဖျားထိ၊ တိုချောင်းတလျှောက်၊ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၈ ၏ အရှေ့မြောက်ဘက်တွင်၊ ၎င်းနှင့် ကွန်းမိုင်းချောင်း (နမ့်လွိုင်ဆာ) တွေ့ဆုံရာ နေရာထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၀၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၈ ၏ အရှေ့မြောက်ဘက်တွင်၊ အထက်ဖော်ပြပါ ချောင်းနှစ်ခု ဆုံရာ နေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ကွန်းမိုင်းချောင်း (နမ့်လွိုင်ဆာ) အထက်ဘက်တလျှောက်၊ ၎င်းနှင့် လိုင်ဆာချောင်း တွေ့ဆုံရာ နေရာထိ၊ ထိုမှ ယေဘု ယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ လိုင်ဆာချောင်း အထက်ဘက်တလျှောက်၊ ၎င်းနှင့် ဖင်ချန်း (ဖျင်ကျန်) ချောင်း တွေ့ဆုံရာ နေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ဖင်ချန်း (ဖျင်ကျန်) ချောင်း အထက်ဘက်တလျှောက်၊ တို့နောက် ယေဘုယျအားဖြင့် အရှေ့တောင် ဘက်အလိုက်၊ မတ်စောက်သော တောင်စောင်းအထက်ဘက်တလျှောက်၊ တဖန် ဖင်ချန်း (ဖျင်ကျန်) ချောင်းထိ၊ ထိုချောင်းအထက်ဘက်တလျှောက်၊ ၎င်းနှင့် ထျန်ချီ (လင်ကျီ) ချောင်း တွေ့ဆုံရာ နေရာ

ထိုမှဆက်လက်၍ ဖင်ချန်း (ဖျင်ကျန်) ချောင်းအထက်ဘက်တလျှောက်၊ မီတာပေါင်း ၂၀၀ အကွာထိ၊ ထိုမှ အနောက်တောင်ဘက်အလိုက်၊ တောင်စောင်း အထက်ဘက်ထလျှောက်၊ ဟိုးဟို့ပေ (ဟိုဟိုပေ) ရှန်ထိပ်မှ အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ၅၉၂ မီတာ အကွာရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၉ တိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၂၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၉ မှ မျဉ်းကြောင်းသည်၊ အနောက်ခပ်ယွန်းယွန်းတောင်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ကံတုံပါရှန် (ကံတုံပါထောင်) ကိုဖြတ်သန်းပြီးလျှင်၊ ရှန်းရွေဝရှန် (ရှမ်းရွေဝါတောင်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၀ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၈၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၀ မှ မျဉ်းကြောင်းသည်၊ အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ရှင်ဂျင်ရှန် (ရှင်ဂျင်တောင်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၁ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၉၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၁ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက်အလိုက်၊ ချာရွမ်းချောင်းနှင့် နမ်တပ် စပ်ကြား ရေဝေတောင်တန်းထလျှောက်၊ လိုလီရှန် (လိုလီတောင်) လိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်နှင့် တောင်ဘက်အလိုက်၊ တိုရေဝေတောင်တန်းတလျှောက်၊ တဟိုဖန်ဟိုရှန် (တာဟိုဖန်ဟိုတောင်) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ယင်ချောင်ဟိုရှန် (အိုက်ကျော့ဟိုတောင်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၂ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅.၅၅၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၂ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ တဘက်တွင် နမ်ထပ်၊ ထို့ပြင် နမ်စွမ်း (နမ်ဆွမ်) နှင့် အမြားထဘက်တွင် နမ်ပန်စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ နမ်ဖု (နမ်ဖူ) နှင့် ဟန်စွန်း (ဟန်ဆွ) တောင်ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ တချင်းစုရှန် (တာချင်ကျီတောင်) ထိပ်ထိ၊ ထိုမှ အနောက်တောင်ဘက်အလိုက်၊ ထိုရေဝေကောင်တန်းတလျှောက်၊ မုန်းလင်ရှန် (မုန်းလင်တောင်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၃ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆.၂၀၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၃ မှ မျဉ်းကြောင်းသည်၊ အရှေ့မြောက်ဘက်အလိုက်၊ နမ်ပန်မြစ်ဖျားထိ၊ ထိုမြစ်တလျှောက်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထို့နောက်အရှေ့တောင်ဘက်အလိုက်၊ အမှတ်စဉ် ၁၅၄ ချည်းဘာ ရေးထိုးထားသည့်နယ်နိမိတ်မှတ်တိုင် သုံးတိုင်တည် ရှိသည့်နေရာတွင်၊ ၎င်းနှင့် လှန်လိုင် (လှန်လိုင်) ချောင်း တွေ့ဆုံနေရာထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၉.၀၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၄ သုံးတိုင်တည်ရှိသည့် နေရာတွင်၊ အထက်ဖော်ပြပါ မြစ်နှင့် ချောင်း ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အနောက်တက် အလိုက်၊ လွန်လိုင် (လွန်လိုင်) ချောင်းအသက်ဘက်တလျှောက်၊ ၎င်းနှင့် တွိုင်ချောင်း တွေ့ဆုံရာ နေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ ရေစီးကြောင်းတလျှောက်၊ ယားကိုရှန် (ယာ ကူတောင်) နှင့် ချန်ရှန် (ချန်ရှန်) စပ်ကြား ကျောတန်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၅ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၄၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၅ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ဘက် အလိုက်၊ ဖင်း (ဖျင်) ချောင်း အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၅၆ ချည်းသာ ရေးထိုးထား သော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် နမိုင်း (နမ့်မုန်း) ချောင်း၊ ထို့ဖြင့် အန်ရှင်း (အိုက်ရှင်) ချောင်း တွေ့ဆုံရာ နေရာထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည် အလျားမှာ ၁ ကီလိုမီတာဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ နှစ်တိုင် တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ ချောင်း များဆုံရာ နေရာမှ၊ မျဉ်းကြောင်းသည်၊ တောင်ခပ်ယွန်းယွန်း အနောက်သက်အလိုက်၊ အန်ရှင်း (အိုက်ရှင်) ချောင်းအထက်ဘက်တလျှောက်၊ ထိုချောင်းဖျားလီ၊ ထိုမှ ယေဘုယျအားဖြင့် အနောက် ဘက်နှင့် အနောက်မြောက်ဘက်အလိုက်၊ အန်ရှင်း (အိုက်ရှင်) တောင်ရိုးတလျှောက်၊ ထိုတောင်ရိုး ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ချန်တန်ရှန် (ဆန်ဟုံတောင်) နှင့် စေ့ရှင်း (ဆက်ရှင်) တောင်စပ်ကြား ကျောတန်းပေါ်ရှိ နယ်နိမိတ် မှတ်တိုင်အမှတ် ၁၅၇ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၂၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၇ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက် တောင်ဘက်အလိုက်၊ အထက်ဖော်ပြပါ ကျောတန်းမှစ၍ စီးဆင်းသည့် နမ့်အစ် လက်တက်အောက် ဘက်တလျှောက်၊ ၎င်းနှင့် နမ့်အစ် တွေ့ဆုံရာ နေရာထိ၊ ထိုမြစ်တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ ခပ်ယွန်းယွန်း တောင်ဘက်နှင့် အနောက်တောင်ဘက်အလိုက်၊ ၎င်းနှင့် နမ့်မူ တွေ့ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် ထောင်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ နမ့်မူ အောက်ဘက်တလျှောက်၊ (ဤနမ့်မူ အပိုင်းကို နမ့်အစ်ဟုလည်းခေါ်သည်) အမှတ်စဉ် ၁၅၈ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် နမ့်ကွန်လုံ တွေ့ဆုံရာ နေရာထိသွား သည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၇၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၈ နှစ်တိုင်တည်ရှိသည့် နေရာတွင် အထက်ဖော်ပြပါ မြစ်နှစ်ခု ဆုံရာ နေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ တို့နောက် အရှေ့ ပြောက်ဘက်အထိုက်၊ ထို့နောက် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ နမ့်ကွန်လုံ မြစ်ညာ

တလျှောက်၊ အမှတ်စဉ် ၁၅၉ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ် မှတ်တိုင်နှစ်တိုင်တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် ချောက်ခရတ်(ချောက်ကရတ်) တွေ့ဆုံနေရာထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆.၆၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၉ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်နှစ်ခု ဆုံရာ နေရာမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ချောက်ခရတ် (ချောက်ကရတ်) ပြစ်ညာတလျှောက်၊ ၎င်းနှင့် အရှေ့တောင်ဘက်မှစီးဝင်လာသော နမ့်ခရတ် တွေ့ဆုံ ရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ချောက်ခရတ်(ချောက်ကရတ်) ပြစ်ညာ တလျှောက်၊ [ဤချောက်ခရတ် (ချောက်ကရတ်) အပိုင်းကို နမ့်ခ (နန်ခ) ဟုလည်း ခေါ်သည်]။ ထိုမြစ်၏ အရှေ့မြောက်ဘက် မြစ်ဖျား၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၀ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၄.၁၃ ဖြစ်သည်။

အပိုဒ် ၂၆

ချောက်ခရတ် (ချောက်ကရတ်) ၏ အရှေ့မြောက်ဘက် မြစ်ဖျားမှ နမ့်ခခေါင်နှင့် နမ့်မ စပ်ကြား ရေဝေထောင်တန်းပေါ်ရှိ ပင်လလောရှန် (ပင်လလောတောင်) ထိပ်ထိ သွားသော နယ်နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၁၁၃.၁၄၆ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ်ဖော်ပြချက်မှာ၊ အောက်ပါအတိုင်း ဖြစ်သည်။

ချောက်ခရတ်(ချောက်ကရတ်) ၏ အရှေ့မြောက်ဘက် မြစ်ဖျား၌ တည်ရှိသည့် နယ်နိမိတ် မှတ်တိုင် အမှတ် ၁၆၀ မှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက်ပယ်ယွန်းယွန်း တောင်ဘက်အလိုက်၊ တဘက်တွင် နမ့်ကွန်လုံ၏ အထက်လက်တက်များနှင့် အခြားတဘက်တွင် နမ့်က၊ ထို့ပြင် နမ့်ခရတ် စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ကွန်ယူမန်၊ ကောင်းပန်းတုံး (ကွန်ပန်ထုံ)၊ ကောင်းယွန်းကွိုင် (ကွန်ယုံကွဲ)၊ ကောင်းမောင်ဂျီဖန် (ကွန်မောက်ရပန်း)၊ ကောင်း ကလန်လေ (ကွန်ကလောင်လွဲ) နှင့် ကောင်းအောင်ချ (ကွန်ငေါက်ကျ) ထိပ်များကို ဖြတ်သန်းပြီး လျှင်၊ ကောင်းခေါင်ချ (ခေါက်ကျကောင်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၁ ထိ သွား သည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆.၄၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၁ မှ မျဉ်းကြောင်းသည်၊ တဘက်တွင်ကလောင်ဂျုန်ရွှေ(ယွန်မ ဆွေးချောင်း)၊ ထို့ပြင် ကလောင်ကွန် (ကွန်းချောင်း) (နမ့်ကွန်လုံအထက်လက်တတ်များ) နှင့် အမြားတဘက်တွင် ကလောင်နီမူ (နမ့်တင်ချောင်း)၊ ကလောင်ပုလော်ကို (ဘဏောက်ချောင်း)၊ ထို့ပြင် ကလောင်ယတင်း (ရတ်တိန်းချောင်း) ချောင်းများ (နမ့်တင်လက်တက်များ) စပ်ကြား ရေဝေထောင် ထန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ဟုန်တူရှန် (ပန်နီတောင်)၊ ခေါင်ဟိုရှန် (မီးလုံထောင်)၊ ကောင်းကျီရှန် (ကောင်းကျီတောင်) နှင့် ကောင်းဖန်လျန်မူ (ဖန်လျန်းတောင်) ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ ကောင်းလဂျု (လိုက်ကျတောင်) အနောက်ဘက်စွန်းပေါ်ရှိ ထောင် ပူစာထိပ်ထိ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ကောင်းဂျုန်ရှင် (ယွန်မရှမ်းတောင်) အရှေ့

ဘက်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ကလောင်ဂျွန်ရွှေ (ယွန်းမဆွေး ချောင်း) အထက်ပိုင်း လက်တက်ငယ် စတင်အဖျားခံရာ နေရာအရှေ့ဘက်ရှိ မြေမြှင့်ငယ်တခု၏ အရှေ့ မြောက်လောင်ကို ဖြတ်သန်းပြီးလျှင်၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ ကောင်းစန်ပူလ (စံပရတောင်) နှင့် အန်ထိုင်ရှန် (ဘောင်သာယာ) ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ အန်ထိုင်ရှန် (ဘောင်သာယာ) ထိပ်မှ အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ မီတာပေါင်း ၃၀၀ နှင့် ငိုကွတ် တောင်ထိပ်၏ တောင်ဘက် မီတာပေါင်း ၂၃၀ အကွာရှိ ကွိုင်ဝမ်းတိ (တောင်ကျောဒေါင့်) ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ဟေယူရှန် (မိတ်ဆုံတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ထောင်ဘက်နှင့် အရှေ့ဘက်အလိုက်၊ ခါချျန်ရှန် (ချယ်ဆုံထောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ တိုပင်းရှန် (ငြိမ်းချမ်းတောင်) နှင့် ကောင်းပန်းလိုင် (ဖန်လိုက်တောင်) ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ ကောင်းပန်းလိုင် (ဖန်လိုက် တောင်) ၏ အရှေ့တောင်ဘက် တောင်ရိုးပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၂ ထိ သွားသည်။ ဤ နယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ပေါ်ပြပါ ရေဝေတောင်တန်းပေါ်တွင် ထုံးဝထည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၄.၃၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၂ မှ မျဉ်းကြောင်းသည်၊ တောင်ခပ်ယွန်းယွန်း အရှေ့ဘက် အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ကောင်းပန်းလိုင် (ဖန်လိုက်ထောင်) တောင်စောင်း အောက် ဘက်ထလျှောက်၊ ကလောင်ကွန် (ကွန်းချောင်း) အနောက်ဘက်ကမ်းပေါ် အမ်ဖရွာ၏ မြောက် ဘက်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၃ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အ လျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၀၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၃ မှ မျဉ်းကြောင်းသည်၊ အရှေ့တောင်ဘက် (သံလိုက်ဘယ် ရင် ၁၄၇°) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းလွှာရ) မီတာပေါင်း ၂၀ အကွာ တွင်၊ ကလောင်ကွန် (ကွန်းချောင်း) နှင့် အနောက်တောင်ဘက်မှ စီးဝင်လာသော လက်တက်ဆုံရာ နေရာထိ၊ ထိုမှ အရှေ့ဘက်အလိုက်၊ ကလောင်ကွန် (ကွန်းချောင်း) အထက်ဘက်တထွေ့၍၊ ၎င်း၏ တောင်ဘက် လက်တက်ဖျားထိ၊ ထိုမှ အရှေ့မြောက်ဘက် (သံလိုက်ဘယ်ရင် ၅၇°) အလိုက်၊ မျဉ်း ဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၅၀.၈ မီတာအကွာတွင်၊ ကောင်းစီမိုပေ (ဆီမောက် ဖိုက်ထောင်) မြောက်ဘက် ထောင်ငယ်တခု၏ အရှေ့ထောင်ဘက် တောင်စောင်းပေါ်ရှိ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၆၄ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၁.၀၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၄ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့မြောက် ဘက်နှင့် အရှေ့ဘက်အလိုက်၊ စဗျိုင်ရမ်းတောင်နှင့် ကောင်းပန်းရှတ် (ပန်ဆပ်တောင်) တောင်များ စပ်ကြားတောင်ရိုးတလျှောက်၊ တောင်ပူစာနှစ်ခုကြား ဖြတ်သန်းသွားပြီးနောက်၊ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ရေစီးကြောင်းအောက်ဘက်တလျှောက်၊ ကလောင်စီမန် (ဆိန်းမချောင်း) ဖျားလီ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်နှင့်အရှေ့တောင်ဘက်အလိုက်၊ ကလောင် စီမန် (ဆိန်းမချောင်း) အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၆၅ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင်နှစ်တိုင် တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် တတန်း (နမ့်တမ်း) မြစ် တွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ ကီလိုမီတာပေါင်း ၂.၇၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၅ နှစ်တိုင် တည်ရှိသည့်နေရာတွင် အထက်ဖော်ပြပါ ချောင်းနှင့် မြစ်ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရွှေ့မြောက်ဘက်နှင့် ကောင်ခပ်ယွန်း ယွန်း အရွှေ့ဘက်အလိုက်၊ တတုန် (နမ့်တမ်း) ပြစ် အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၆၆ ချည်း သာ ရေးတိုးထားသောနယ်နိမိတ်မှတ်တိုင် သုံးတိုင်တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် ကလောင်နိုင် (ကလျာညန်ချောင်း) တွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၅၅၅ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၆ သုံးတိုင် တည်ရှိသည့် နေရာတွင်၊ အထက်ဖော်ပြပါ မြစ်နှင့် ချောင်းဆုံရာ နေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရွှေ့ခပ်ယွန်းယွန်း တောင်ဘက်နှင့် အရွှေ့တောင်ဘက် အလိုက်၊ ထို့နောက်အရွှေ့ဘက်အလိုက်၊ ကလောင်နိုင် (ကလျာညန်ချောင်း) အထက်ဘက်တလျှောက်၊ ၎င်းနှင့်ကလောင်ကွိုင် (ကလောင်ကွ) တွေ့ဆုံရာနေရာထိ၊ ထိုမှဆက်လက်၍ အရွှေ့ဘက်အလိုက် ကလောင်နိုင် (ကလျာညန်ချောင်း) အထက်ဘက် တလျှောက်၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၂၉၀ အကွာထိ၊ ထိုမှ အရွှေ့စူးစူး မျဉ်းပြောင့်ကြောင်းအတိုင်း၊ တောင် စောင်း အထက်ဘက်တလျှောက်၊ (မြေပေါ် တိုင်းထွာရ) ၁၀၃ မီတာအကွာတွင်၊ ကောင်းယပိုင် (ယာပိုင်ရှန်) နှင့် ကောင်းလိုက်ပိုင် (လိုက်ပိုင်းတောင်) စပ်ကြား ယုကျိုင် (ရီကွက်) ကျောတန်း ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၇ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၄ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၇ မှ မျဉ်းကြောင်းသည်၊ တောင်ခပ်ယွန်းယွန်း အရွှေ့ဘက် (သံလိုက်ဘယ်ရင် ၁၀၅) အလိုက်၊ မျဉ်းပြောင့်ကြောင်းအတိုင်း၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၁၇၀ မျှ၊ တောင်စောင်း အောက်ဘက်တလျှောက်၊ လုံတရောင်ယို (နမ့်ထောင်း) ၏ လက် တက်ဖျား တခုထိ၊ ထိုမှ တောင်ခပ်ယွန်းယွန်း အရွှေ့သက်အလိုက်၊ ထိုလက်တက် အောက်ဘက် တလျှောက်၊ ၎င်းနှင့် လုံထရောင်ဟို (နမ့်ထောင်း) တွေ့ဆုံရာ နေရာထိ၊ ထိုမှ ယေဘုယျ အားဖြင့် အရွှေ့ခပ်ယွန်းယွန်း တောင်ဘက်နှင့် မြောက်ခပ်ယွန်းယွန်း အရွှေ့ဘက်အလိုက်၊ လုံကရောင်ဟို (နမ့်လောင်း) အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၆၈ ချည်းသာ ရေးတိုးထားသော နယ်နိမိတ် မှတ်တိုင် နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် ကလောင်ဂျန်စေ့ (ရမ်ဆေးချောင်း) တွေ့ဆုံရာနေရာ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၅၅ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၈ နှစ်တိုင် တည်ရှိသည့် နေရာတွင်၊ အထက်ဖော်ပြပါ ချောင်းများဆုံ ရာနေရာမှ၊ မျဉ်းကြောင်းသည်၊ အနောက်ခပ်ယွန်းယွန်း မြောက်ဘက်နှင့် အရွှေ့ခပ် ယွန်းယွန်း မြောက်ဘက်အလိုက်၊ ကလောင်ဂျန်စေ့ (ရမ်ဆေးချောင်း) အထက်ဘက် တလျှောက်၊ ၎င်းနှင့် တပ်ကရပ်၊ တို့ပြင် ကလောင်ဝင်းပု (အွန်ပုတ်ချောင်း) များ တွေ့ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျ အားဖြင့် အရွှေ့မြောက်ဘက် အလိုက်၊ ကလောင်ဝင်းပု (အွန်ပုတ်ချောင်း) အထက်ဘက် တလျှောက်၊ ကောင်းယုဉ်နေ့ (ပြင်နေ့တောင်) တောင်ရိုးပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၉ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ ၂ ကီလိုမီတာဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၉ မှ မျဉ်းကြောင်းသည်၊ တောင်ခပ်ယွန်းယွန်း အရှေ့ဘက်(သံလိုက်ဘယ်ရင် ၉၅°) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ကောင်းပျဉ်နေ့ (ပြင်နေ့တောင်) အရှေ့ဘက် တောင်စောင်း တလျှောက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၆ မီတာအကွာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ တောင်ဘက်အလိုက်၊ တောင်ရိုးငယ် အောက်ဘက် တလျှောက်၊ ထို့နောက် လန်နီင် (ရောင်နိုး) တရုပ်ရွာနှင့် မွတ်လှောင် မြန်မာရွာစပ်ကြား ရှိလမ်းကို ကလောင်လန်ပန်ဂျီ (လောင် ပေါက်ရောက်ချောင်း) အထက် လက်တက်နှစ်ခု ဆုံရာနေရာတွင် တည်ရှိသော ကျောက်လုံးကြီး တလုံး၏ တောင်ဘက် မီတာပေါင်း ၃၀ ကွာ အမှတ်၌ ဖြတ်သန်းသည့် နေရာထိ၊ ထိုမှ တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ မျဉ်းဖြောင့်ကြောင်း အတိုင်း (ဘယ်ရင်မှန် ၉၉°၁၀' အလိုက်)၊ ကောင်းပျဉ်နေ့ (ပြင်နေ့တောင်)အရှေ့ဘက် တောင်စောင်း အောက်ဘက်တလျှောက်၊ ကလောင်လန်ပန်ဂျီ (လောင်ပေါက်ရောက်ချောင်း)ထိ၊ ထိုမှ အရှေ့ဘက်အလိုက်၊ ကလောင်လန်ပန်ဂျီ (လောင်ပေါက်ရောက်ချောင်း) အောက်ဘက်တလျှောက်၊ ၎င်းနှင့် ကလောင်ချောင်ပျောင်း (ကျောက်ပြောချောင်း) တွေ့ဆုံရာနေရာထိ၊ ထိုမှ အရှေ့တောင်ဘက် အလိုက်၊ ကလောင်ချောင်ပျောင်း (ကျောက်ပြောချောင်း) အောက်ဘက်တလျှောက်၊ (မြေပေါ်တိုင်းထွာရ) ၅၄ မီတာ မျှ၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၀ မှ အနောက်စူးစူး (မြေပေါ်တိုင်းထွာရ) ၁၉.၀ မီတာအကွာရှိ ကလောင်ချောင်ပျောင်း (ကျောက်ပြောချောင်း) ရေလယ်ကြောအမှတ်ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၉၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၀ အနောက်ဘက်တွင် အထက်ဖော်ပြပါ ရေလယ်ကြော အမှတ်မှ၊ မျဉ်းကြောင်းသည်၊ အရှေ့တောင်ဘက်အလိုက်၊ ကလောင်ချောင်ပျောင်း (ကျောက်ပြောချောင်း) အောက်ဘက်တလျှောက်၊ ၎င်းနှင့် ကလောင်ယုံတင် (ရုံတင်ချောင်း) တွေ့ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း ပြောက်ဘက်အလိုက်၊ ကလောင်ယုံတင် (ရုံတင်ချောင်း) အထက်ဘက်တလျှောက်၊ ၎င်းနှင့် ပိုင်းပင်ရှန် (တဲဖြူတောင်) တောင်ရိုး အရှေ့ဘက်တွင် တည်ရှိသည့် လက်တက် တခုတွေ့ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ ထိုလက်တက်နှင့် ၎င်း၏ ရေစီးကြောင်း အထက်ဘက်တလျှောက်၊ ကောင်းတိုင်ပူလေး (သိုင်ပလဲတောင်) အနောက်တောင်ဘက် ကောင်စောင်း ပေါ်တွင်၊ ကောင်းတိုင်ပူလေး (သိုင်ပလဲတောင်)အမြင့်ဆုံးထိပ် (အမြင့် ၁၉၄၁-၈ မီတာ)၏အနောက်ဘက်(ဘယ်ရင်မှန် ၂၇၇°၃၀') အလိုက်၊မီတာပေါင်း ၄၄၀ အကွာရှိ အမှတ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ထိုတောင်၏ ရေစီးကြောင်း တလျှောက်၊ ကောင်းတိုင်ပူလေး (သိုင်ပလဲတောင်) အမြင့်ဆုံးထိပ် အနောက်မြောက်ဘက် မီတာပေါင်း ၁၁၀ အကွာ တောင်ရိုးပေါ် အမှတ်၌ တည်ရှိသော နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၁ ထိသွားသည်။[ကောင်းတိုင်ပူလေး(သိုင်ပလဲတောင်)၏ အနောက်တောင်ဘက်တောင်စောင်း ပေါ်ရှိ အထက်ဖော်ပြပါ အမှတ်မှ၊ ထိုနယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၁ လီ သံလိုက်ဘယ်ရင်မှာ၊ ၉၄°၁၃' ပြစ်၍၊ ပြေပေါ်တိုင်းထွာရ အကွာအဝေးမှာ၊ မီတာပေါင်း ၃၆၀ ဖြစ်သည်]။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ကလိုမီတာပေါင်း ၁.၇၃၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၁ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် မုန့်တုမ် (နမ့်တုမ်) မြစ်လက်တက်များနှင့် အခြားတဘက်တွင် လုံတရွှောင်ဟို (နမ့်လောင်း)၊ ထို့ပြင် ကလောင်ယွန်း မန်ဂေါင်(ရွန်မငေါင်းချောင်း) (နမ့်မ၏ လက်တက်များ)စပ်ကြား ရေဝေတောင်တန်းတလျှောက်၊

ယေဘုယျအားဖြင့် အရှေ့ထောင်ဘက်အလိုက်၊ ကောင်းကိုင်ပူလေး (သိုင်ပလဲတောင်) ထိပ်ထိ၊ လိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အလိုက်၊ ကောင်းနန်းမူဂျီ (နှုန်းမရီဘောင်) ၏ တောင်ဘက်စွန်း ကောင်းပူစာ ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ကောင်းတေရှ (တဆားတောင်) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ကောင်းပျင်းယာ (ပျန်ရတောင်) ထိပ်ထိ၊ ထိုမှ မြောက်ဘက်အလိုက်၊ ကောင်းပျင်းယာ (ပျန်ရတောင်) နှင့် ကောင်းလန်းလန် (လောင်းလောင်တောင်) စပ်ကြား ကျောတန်းထိ၊ တို့မှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ကောင်းလန်းလန် (လောင်းလောင်တောင်) အမြင့်ဆုံးတောင်ထိပ်၏ အနောက်ဘက် တောင်ပူစာတခုထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၂ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်း ပေါ်တွင်လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၈၂ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၂ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်နှင့် အနောက်မြောက်ဘက် အလိုက်၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းတလျှောက်၊ ကောင်းတုပြန်စန်း (တူပျန်စန်တောင်) လိပ်တိ၊ တို့မှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း ပြောက်ဘက်အလိုက်၊ ထို ရေဝေတောင်တန်းတလျှောက်၊ ကောင်းပျင်းလိုင် (ပျန်လိုင်တောင်) အမြင့်ဆုံးထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ကောင်တဲမေး (တက်မေတောင်) ပေါ်တွင်ထောင်ပူစာတခု ထိပ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၃ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၄၂၇ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၃ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ တုန်တင် (တုံတင်) မြစ်နှင့် ကလောင်ယွန်းမန်ဂေါင် (ရွန်မငေါင်းချောင်း) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ကောင်းပူလိုင်ကူး (ဘလိုက်ကူးကောင်) တောင်ရိုးပေါ်တွင်၊ တောင်ပူစာတခုထိပ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၄ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၂၄၂ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၄ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ တဘက်တွင် တုန်တင် (တုံတင်) မြစ်နှင့် အခြားတသက်တွင် ကလောင်ယွန်းမန်ဂေါင် (ရွန်မငေါင်းချောင်း)၊ ကလောင်ငါး(ငါးချောင်း)၊ ထို့ပြင် ကလောင်ငူ (ငူချောင်း)၊ (နမ့်မမြစ်လက်တက်များ) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ကောင်းပင်းဖေ (ပျန်ဖေးထောင်) နှင့် ကောင်းတုလင် (ထုလိန်တောင်) တိပ်များကို ဖြတ်သန်းပြီးလျှင်၊ ကောင်းတုယန်းခ (သူရောင်ခရမ်းတောင်) အရှေ့မြောက်ဘက် ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ကောင်းလုံချူ (နုံမကြိုတောင်) အမြင့်ဆုံးထိပ် အနောက်ဘက်ရှိ တောင်ငယ် တခုထိပ်ထိ၊ ထိုမှ မြောက် ခပ်ယွန်းယွန်း အရှေ့ဘက် အလိုက်၊ ကောင်းလုံချူ (နုံမကြိုတောင်) အမြင့်ဆုံးထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၅ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၃.၀၅ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၅ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ အထက်ပေါ်ပြုပါ ရေဝေတောင်တန်းတလျှောက်၊ ကောင်းပုလိုင်ချို (ပလိုက်ကီး တောင်) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ ဟိုအိုးရွာအရှေ့မြောက်ဘက် ကောင်းလိုင်တူ (လိုက်တူးတောင်) အမြင့်ဆုံးထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၆ တိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ၃ ကီလိုမီတာဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၆ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့ဘက် အလိုက်၊ တဘက်တွင် လမင့် (နမ့်မိုင်)မြစ်၏ လက်တက်များဖြစ်သော တုန်တင် (တုတင်)၊ ထို့ပြင် ဂလုံဟုန် (နမ့်ဝါ)နှင့် အခြားတဘက်တွင် ကလောင်ငူ (ငုချောင်း)စပ်ကြား ရေဝေတောင်တန်းတ လျှောက်၊ ကောင်းတန်းတိ (တောင်တေတောင်)၊ ကောင်းပန်လိုင် (ပန်လိုက်တောင်) နှင့် ကောင်း လှိုင်ကျွန်း (လှိုင်ကျွန်းတောင်) ထိပ်များကိုဖြတ်သန်းပြီးလျှင်၊ ကောင်းမို့ပျေခွ (မေ့ပြောင်းတောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ တိုရေဝေတောင်တန်းတလျှောက်၊ လွန်ရှန် နုံးတောင်ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ တာဟေရှန် (တဟတ်စံ) တောင်ထိပ်တခုထိ၊ ထိုမှ ယေဘုယျ အားဖြင့် အနောက်တောင်ဘက်အလိုက်၊ ထိုရေဝေတောင်တန်းတလျှောက်၊ တာဟေရှန် (တဟတ်စံ) ၏ အခြားထိပ်ပေါ်တွင်တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၇ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၇.၂၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၇ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ဘက် အလိုက်၊ တဘက်တွင် ဟဲခြစ် (ဟဲဟိုး)၊ ချရှင် (နမ့်ခလမ်)မြစ်၊ ထို့ပြင် နမ့်ခခေါင်နှင့် အခြားတဘက် တွင် နမ့်မ၏အထက်လက်တက်များစပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ထူးယိုပိုလေးတောင်ကြား လမ်းနှင့်တူမလောင် (ထူမလောင်း) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ ကောင်းလုန်ရွှေ (ဂုံလုံဆွ) ထိပ်ထိ၊ ထိုမှ အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ အထက်ပေါ်ပြုပါ ရေဝေတောင်တန်းတလျှောက်၊ ကောင်းလုံ တင် (ဂုံလုံတင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ ထိုနောက် အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက်အလိုက်၊ ထိုရေဝေတောင်တန်းတလျှောက်၊ ထူးတို့ခေါင် (ထူးတို့ခေါင်) ထိပ်ထိ၊ လိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထိုရေဝေတောင်တန်းတလျှောက်၊ ချထိုရှန် (ကြတိုးစံ) ထိပ်ထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ မြောက်ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ချထိုရှန် (ကြတိုးစံ) တောင်စောင်း အောက်ဘက် တလျှောက်၊ ချောင်းတခုကိုဖြတ်သန်းပြီးနောက်၊ အထက်ပေါ်ပြုပါ ရေဝေတောင်တန်းမြောက်ဘက် တူယခေါင် (ထူရာခေါက်) တောင်ရိုး၏ အရှေ့ဘက်တောင်စောင်း အထက်တလျှောက်၊ တူယခေါင် (ထူရာခေါက်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၈ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း ၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃၁.၄၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၈ မှ မျဉ်းကြောင်းသည်၊ မြောက်ခပ်ယွန်းယွန်း အနောက် ဘက်အလိုက် တူယခေါင် (ထူရာခေါက်) တောင်ရိုး၏ အနောက်ဘက် တောင်စောင်းအောက်ဘက် တလျှောက်၊ ချောင်းတခုကိုဖြတ်သန်းပြီးလျှင်၊ ထိုတောင်စောင်းအထက်သက်တလျှောက်၊ နမ့်ခခေါင် နှင့် နမ့်မ စပ်ကြားရှိ ရေဝေတောင်တန်းနှင့် ထိုတောင်စောင်းထူးဆုံရာ နေရာထိ၊ ထိုမှ ယေဘုယျ

အားဖြင့် အနောက်မြောက်ဘက်အလိုက်၊ ထိုရေဝေတောင်တန်းတလျှောက်၊ ရှောင်လလော် (လလောရွာ) အနောက်မြောက်ဘက် ပင်လလောရှန် (ပင်လလောတောင်) ထိပ်ပေါ်ရှိ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၇၉ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၇.၁၃၅ ဖြစ်သည်။

အပိုဒ် ၂၇

ပင်လလောရှန် (ပင်လလောတောင်) ထိပ်မှ ကောင်းလတင်း (လပ်တင်ခေါ)နှင့် ချောင်လုန် ရှန် (ကျိုလုံးတောင်) စပ်ကြား ကျောတန်းထိ သွားသောနယ်နိမိတ်အစိတ်အပိုင်းမှာ၊ ကီလိုမီတာ ပေါင်း ၁၄၄.၈၈၁ ရှည်လျား၍၊ ဤနယ်နိမိတ်အစိတ်အပိုင်း သွယ်ထန်းပုံ၏ အဘေးစိတ်ဖော်မြူချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

ပင်လလောရှန် (ပင်လလောတောင်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၉ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ နမ့်ခခေါင် လက်တက်ဖြစ်သော ဂလုံ အိုလုံ၏ အနီးဆုံးမြစ်ဖျားချောင်းထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း ကောင်ဘက် အလိုက်၊ ဂလုံအိုလုံ အောက်ဘက်တလျှောက်၊ ၎င်းနှင့် နမ့်ခခေါင် တွေ့ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျ အားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ နမ့်ခခေါင် အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၈၀ ချဉ်းသာ ရေးလီးလားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်ထည့်ရှိသည့်နေရာတွင်၊ ၎င်းနှင့် ဂလုံ ဂိန်ဒူး တွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၁၂.၁၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၀ နှစ်တိုင်ထည့်ရှိသည့်နေရာတွင်၊ အထက်ပေါ်ပြပါမြစ်ဖျား ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက်ဘက်နှင့် အနောက်တောင်ဘက် အလိုက်၊ ဂလုံဂိန်ဒူး အထက်ဘက်တလျှောက်၊ လုန့်တို့စေ့တောင် (ဝန်တို့စေ့တောင်) ထိပ်၏ အရှေ့ တောင်ဘက်လောက်တွင် တည်ရှိသည့် ရေတံခွန်တခုကို ဖြတ်သန်းပြီးလျှင်၊ အိုမလုန်တောင်ထိပ် (အမြင့်မီတာပေါင်း ၂၁၈၀)မှ ပြောက်ခပ်ယွန်းယွန်း အရှေ့ဘက် (ဘယ်ရင်မှန် ၇၇'၃၀') အလိုက်၊ ၇၇၈ မီတာအကွာရှိ တိုပြစ်ဖျားတခုထိ၊ ထိုမှ တောင်ခပ်ယွန်းယွန်း အနောက်ဘက် (ဘယ်ရင်မှန် ၂၄၉'၃၀')အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ၆၆၅ မီတာမျှ ထူကိန်းတူထိပ် အနောက်ဘက်ထွင် အိုမလုန်တောင်ထိပ် အရှေ့တောင်ဘက်၊ မီတာပေါင်း ၁၅၀ အကွာတွင် တည်ရှိသည့် နယ်နိမိတ် မှတ်တိုင် အမှတ် ၁၈၁ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၁၀.၁၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၁ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ဘက် အလိုက်၊ ရေစီးကြောင်း အောက်ဘက်တလျှောက်၊ နမ့်လုန် (နမ့်စတ်) လက်တက်ဖြစ်သော ဂလုံ ဂလေး၏ အနီးဆုံးချောင်းဖျားထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ ဂလုံဂလေး

အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၂ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင် တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် နမ့်လုန် (နမ့်စတ်) မြစ်တွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅.၈၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ ချောင်းနှင့် မြစ်ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အနောက်ဘက်နှင့် အနောက်တောင်ဘက် အလိုက်၊ နမ့်လုန် (နမ့်စတ်) အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၂ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် နမ့်စယ်မြစ် တွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၀.၁၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အလက်ဖော်မြူ မြစ်များ ဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ နမ့်စယ် အောက်ဘက်တလျှောက်၊ ၎င်းနှင့် နမ့်ကန်း (နမ့်ခခေါင်) ပေါင်းဆုံ၍ နမ့်ခမြစ်ဖြစ်လာသည့် နေရာထိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက် အလိုက်၊ ထို့နောက် အနောက်တောင်ဘက်အလိုက်၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ နမ့်ခ အောက်ဘက်တလျှောက်၊ ၎င်းနှင့် ဂလုံယန် (နမ့်ရန်) တွေ့ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ နမ့်ခအောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၂ ချဉ်းသာ ရေးထိုး ထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် နမ့်ဆစ် တွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅၂.၄၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ နမ့်ခ အောက်ဘက် တလျှောက်၊ ၎င်းနှင့် ဂလုံဝိုင် (နမ့်ဝဲ) တွေ့ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်တောင် ဘက်အလိုက်၊ နမ့်ခ အောက်ဘက်တလျှောက်၊ ၎င်းနှင့် ဝေ့နမ့်မြစ်တွေ့ဆုံရာနေရာထိ၊ ထိုမှ ယေဘု ယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထို့နောက် တောင်ခပ်ယွန်းယွန်း အနောက် ဘက်အလိုက်၊ နမ့်ခ အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၁၂ ချဉ်းသာ ရေးထိုးထားသော နယ် နိမိတ်မှတ်တိုင် သုံးတိုင်တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် နမ့်ယွန်း တွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄၁.၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ သုံးတိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ နမ့်ယွန်းမြစ်ညာ တလျှောက်၊ နမ့်ယွန်းကို၊ နမ့်ယွန်းတရပ်ရွာမှ ယောင်ဟေ့ (မိုင်ကော်မုန်း) ပြန်မာရွာသို့ သွား သည့်လမ်းဖြတ်သန်းရာ နေရာအရှေ့ဘက်တွင်၊ အမှတ်စဉ် ၁၂ ချဉ်းသာ ရေးထိုးထားသော နယ် နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား နမ့်ယွန်း ရေလယ်ကြောအမှတ်ထိ သွားသည်။ ဤနယ်နိမိတ်အစိတ် အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၆.၇၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈ နှစ်တိုင်စပ်ကြားရှိအထက်ဖော်ပြပါ ရေလယ်ကြောအမှတ်မှ၊ မျဉ်းကြောင်းသည် ဆက်လက်၍ နမ့်ယွန်းမြစ်ညာတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက် အလိုက်၊ ၎င်းနှင့် မေကိုးကွမ်ဟို (မေကူကွန်ချောင်း)၊ ထို့ပြင် ပန်ရုပ်ချောင်း (နမ့်ယွန်းအထက်ပိုင်း) တွေဆုံရာနေရာတိ သွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ပိုင်းယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထို့နောက် တောင်ဘက်အလိုက်၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ထို့နောက် အရှေ့တောင်ဘက်အလိုက်၊ မေကိုးကွမ်ဟို (မေကူကွန်ချောင်း) အထက်ဘက်တလျှောက်၊ ၎င်းနှင့် ၎င်း၏လတ်တက် ချစ်ကြည်ရေးချောင်း ဆုံရာနေရာထိ၊ ထိုမှ ထိုချောင်းတလျှောက်၊ ယေဘုယျ အားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ထိုချောင်းဖျားထိ၊ ထို့နောက် ထိုချောင်း၏ ရေစီးကြောင်း အထက်ဘက်တလျှောက်၊ ကောင်ဖြတ်ထိပ်အရှေ့ဘက် ၂၇၅ မီတာခန့်အကွာ၊ ကျောတန်းပေါ်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၇ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၄၃ ပြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၇ မှ မျဉ်းကြောင်းသည်၊ အရှေ့တောင်ဘက်အလိုက်၊ တောင် စောင်းအောက်ဘက်တလျှောက်၊ ၇၆ မီတာခန့်မျှ၊ ပန်ရုပ်ချောင်း အထက်ပိုင်းဖြစ်သော လေ့ရုပ် ချောင်း ရေလယ်ကြောအမှတ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ ထိုချောင်းအထက်သက်တလျှောက်၊ တိုချောင်းဖျားထိ၊ ထို့နောက် ထိုချောင်း၏ ရေစီးကြောင်း အထက်ဘက်တလျှောက်၊ နဝ (နမ့်ဝန်) မြစ်နှင့် နမ့်ဖဲ့ စပ်ကြားရေဝေတောင်တန်းပေါ်တွင်၊ ကောင်း လတင်း (လပ်တင်ခေါ)နှင့် ချောင်လုံ့ရှန် (ကျိုလုံးတောင်) စပ်ကြားကျောတန်းပေါ်တွင် တည်ရှိ သည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၈ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ၁.၆၁၆ ပြစ်သည်။

အပိုဒ် ၂၈

ကောင်းလတင်း (လပ်တင်ခေါ)နှင့် ချောင်လုံ့ရှန် (ကျိုလုံးတောင်)စပ်ကြားရှိ ကျောတန်းမှ ပန်းရွှန်ရွှန် (လွယ်ပန်ဆွန်) ထိပ်ထိ သွားသောနယ်နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၄၇.၂၃၁ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ်ဖော်ပြချက်မှာ၊ အောက်ပါ အတိုင်းဖြစ်သည်။

ကောင်းလတင်း (လပ်တင်ခေါ)နှင့် ချောင်လုံ့ရှန် (ကျိုလုံးကောင်) စပ်ကြား ကျော တန်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၈၈ မှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ နဝမြစ် (နမ့်ဝန်)နှင့် နမ့်ဖဲ့ စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ နာလို့ချ (နာလောစ) ကျောတန်းကိုဖြတ်သန်းပြီးလျှင်၊ ထိုကျောတန်း အရှေ့ဘက် မီတာပေါင်း ၈၀ ကွာအမှတ်၌၊ တောင်ရိုးပေါ်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၉ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၅ ပြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၉ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့မြောက် ဘက်အလိုက်၊ တောင်စောင်း အောက်ဘက်တလျှောက်၊ မီတာပေါင်း ၃၁၀ ခန့်အကွာထိ။ (ဤနယ် နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင်များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထား

သည်။ ထိုမှ အရှေ့ခပ်ယွန်းယွန်းမြောက်ဘက်အလိုက်၊ လတဲခေါ် (လတဲခေါ်) တောင်စွယ်အောက် ဘက်တလျှောက်၊ နဝ (နမ့်ဝန်) မြစ်တောင်ဘက်ကမ်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၂ ကို ဖြတ်သန်းပြီးလျှင်၊ နဝ (နမ့်ဝန်) မြစ်ကို၊ နမ့်ဖဲ မြန်မာရွာမှ ဆီဒီ (ဟီဒီ) တရုပ်ရွာသို့သွားသည့် လမ်းဖြတ်သန်းရာ နေရာအနီးရှိ၊ အမှတ်စဉ် ၁၉၀ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင် စပ်ကြား၊ နဝ (နမ့်ဝန်) မြစ်ရေလယ်ကြောအမှတ်ထိ သွားသည်။ ဤနယ်နိမိတ်အစိတ် အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၈၅၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၀ နှစ်တိုင်စပ်ကြားရှိ အတက်ပေါ်ပြုရေလယ်ကြောအမှတ်မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ နဝ (နမ့်ဝန်) မြစ်ညာတလျှောက်၊ ၎င်းနှင့် နမ့်လိုင် (နမ့်ဝူနွယ်) တွေ့ဆုံရာနေရာထိ၊ ထိုမှ အရှေ့တောင် ဘက်အလိုက်၊ နမ့်လိုင် (နမ့်ဝူနွယ်) အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင်အမှတ် ၁၉၁ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၃၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၁ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့တောင် ဘက်နှင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ နဝ (နမ့်ဝန်) နှင့် နမ့်လိုင် (နမ့်ဝူနွယ်) စပ်ကြား ရေဝေတောင်တန်းထလျှောက်၊ ရှိဒေးခေါ် ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက် အလိုက်၊ အထက်ပေါ်မြို့ ရေဝေထောင်တန်းထလျှောက်၊ ပိဒေးခေါ် ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ ထိုရေဝေတောင်တန်းတလျှောက်၊ တတုန်လုံ (တုန်လုံး) မြန်မာရွာအနောက်ဘက်ထိသွားသည်။ ထိုမှ မျဉ်းကြောင်းသည်၊ တိုရေဝေကောင်ထန်းမှ ဖဲခွါရွာ၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ တုန်လုံလုံ (တုန်လုံးလော်) ချောင်းကို ဖြတ်သန်းပြီးလျှင်၊ တောင်စောင်းအထက်ဘက်တလျှောက်၊ အရှေ့မြောက်ဘက်အလိုက်၊ ၃၂၆ မီတာ မျှ၊ တတုန်လုံ (တုန်လုံး) ရွာနှင့် ချပို့လုံ (ဂျပ်ပီလော်) စပ်ကြား တောင်ရိုးပေါ်တွင်တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၂ ထိသွားသည်။ (ထိုရေဝေကောင်ထန်းက မျဉ်းကြောင်း ဖဲခွါသည့် အမှတ်မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၂ ထိသွားသော နယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ သစ်ပင် များကို၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။) ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅.၀၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၂ မှ မျဉ်းကြောင်းသည်၊ တောင်ခပ်ယွန်းယွန်း အရှေ့ဘက် အလိုက်၊ ချပို့လုံ (ဂျပ်ပီလော်) နှင့် ထုန်လုံလုံ (ထုန်လုံးလော်) စပ်ကြား တောင်ရိုးထလျှောက်၊ ထိုနောက် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်နှင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ထဘက်တွင် ချပို့လုံ (ဂျပ်ပီလော်) နှင့် အပြားတဘက်တွင် နမ့်လိုင် (နမ့်ဝူနွယ်)၊ ထိုမြင် မိုင်ဟိုင်တီလုံ (မှန်ဟိုင်း တီလော်) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ချပို့လုံခေါ် (ဂျပ်ပီလော်ခေါ်) ထိပ်ကို ဖြတ်သန်း ပြီးလျှင်၊ အန်းလန်းရှန် (လွယ်အောင်းလောင်း) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၃ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၇၃၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၃ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ခပ်ယွန်း ယွန်း အရွှေဘက်နှင့် အရွှေခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ တဘက်တွင် နမ့်မ (နမ့်မလော်)၊ ထို့ပြင် ဟေရှလို (ဟဲရှာလော) မြောက်ဘက်ရှိ နမ့်တုံချစ် အနောက်ဘက်လက်တက်များနှင့် အခြားတဘက် တွင် ဟေရှလို (ဟဲရှာလော)၊ ထို့ပြင် ဟေရှလို (ဟဲရှာလော) တောင်ဘက် နမ့်တုံချစ်၏ အခြား အနောက်ဘက်လက်တက်များစပ်ကြား ရေဝေတောင်တန်းတလျှောက်၊ အဝဲခေါ် ထိပ်ထိ၊ ထိုမှ မြောက်ခပ်ယွန်းယွန်း အရွှေဘက်နှင့် အရွှေတောင်ဘက်အလိုက်၊ ထိုရေဝေတောင်တန်းတလျှောက်၊ ထိုရေဝေတောင်တန်းကို ဟိုတုံမြန်မာရွာမှ လာဖုတချိုက် (လာဖုတ်) တရပ်ရွာသို့သွားသော လမ်း ဖြတ်သန်းရာအမှတ်အရွှေတောင်ဘက် ၁၆ မီတာအကွာရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၄ ထိသွား သည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၀.၅၇၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၄ မှ မျဉ်းကြောင်းသည်၊ တောင်စွယ် အောက်ဘက် တလျှောက်၊ အရွှေတောင်ဘက်အလိုက်၊ နမ့်တုံချစ်နှင့် ဟေရှလို (ဟဲရှာလော) ဆုံရာနေရာ၌ နမ့်တုံ ချစ်ကို ဖြတ်သန်းပြီးလျှင်၊ တိုတောင်စွယ်အတက်ဘက်တလျှောက်၊ မြောက်ဘက်အလိုက် ဝပခေါ် (ဝဘူခေါ်) ထိပ်ထိ၊ ထိုမှ အရွှေမြောက်ဘက်အလိုက်၊ ဝပခေါ် (ဝဘူခေါ်) ၏ ကျောတန်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၉၅ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၂၅၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၅ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ခပ် ယွန်းယွန်း အရွှေဘက်အလိုက်၊ နန်လလို (နမ့်လပ်) နှင့် ဟိုတုလို (ကီဒေါလော်) မြစ်များ (နမ့်တုံချစ် လက်တက်များ) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ နန်းကျယ်ခေါ်နှင့် ဝတီခေါ် လိပ်များကို ဖြတ်သန်းပြီးလျှင်၊ ဝတီခေါ် ထိပ်၏အရွှေဘက် ၁၅၃ မီတာအကွာ၊ ဝတီခေါ် တောင်စောင်းပေါ် တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၆ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၆၅၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၆ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရွှေမြောက် ဘက်အလိုက်၊ နန်လလို (နမ့်လပ်) နှင့် နမ့်လွေ၏ လက်တက်ဖြစ်သော နမ့်တုံ (နမ့်ထုံ) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ မန်ကော်ပူခေါ် ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၇ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၆၄၆ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၇ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နမ့်မဟို (နမ့်မ) ၏ လက်တက်ဖြစ်သော နမ့်လို့ (နမ့်လုံး)၊ ထို့ပြင် နမ့်လွေ၏ လက်တက်ဖြစ်သော ယုန်ယုမ်လို့ (ဘိန်း ယမ်းလော်) မြစ်၏ အထက်လက်တက်များနှင့် အခြားတဘက်တွင် နမ့်တုံ (နမ့်ထုံ) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရွှေမြောက်ဘက်အလိုက်၊ ဟတိုင်ခေါ် လိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရွှေဘက်နှင့် အရွှေခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ဖါးဝါ (ဖာ) ခေါ် ၏ ကျောက်တောင်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရွှေဘက်အလိုက်၊ မာရှ (မရှ)

ခေါ် ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ ဟတွံခေလိ (ဖထဲကာလိ) ကျောတန်းထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ လွယ်နာမုမာလိ (လျှိုင်နမ်မောမလဲ) ထိပ်ထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ကွမ်မာလိ (လပ်တင်ခေါ်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၈ တိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ တိလိမီတာပေါင်း ၉.၇၄၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၈ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် ယုန်ယွမ်လိ (ဘိန်းယမ်းလော့) ဖြစ် အထက်လက်တက်များနှင့် အခြားတဘက်တွင် နမ့်လွေ၏ လက်တက်ဖြစ်သော ဟိုကားလိ စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ပန်ကျိုင်ရှန် (တကူခေါ်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တက်အလိုက်၊ ပန်ပူရဲကာလိ (ပန်ပူလုံကလိ) ကျောတန်းကိုဖြတ်သန်းပြီးလျှင်၊ မိချို (မိကျို) ခေါ် ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ပန်းရွှန်ရှန် (လွယ်ပန်ဆွန်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၉ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၉၂၅ ဖြစ်သည်။

အပိုဒ် ၂၉

ပန်းရွှန်ရှန် (လွယ်ပန်ဆွန်) ထိပ်မှ နန်ဂိုကိုင်နန်ရှန် (လွယ်ကျိုင်နန်း) ထိပ် တောင်ဘက်တည့်တည့် အနီးဆုံးကျောတန်းထိသွားသော နယ်နိမိတ်အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၁၃.၁၇၉ ရှည်လျား၍၊ ဤနယ်နိမိတ်အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ်ဖော်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

ပန်းရွှန်ရှန် (လွယ်ပန်ဆွန်) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၉ မှ မျဉ်းကြောင်းသည်၊ အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ရေစီးကြောင်း အောက်ဘက်တလျှောက်၊ လတင်း (ဟွေကျယ်တိုင်) မြစ်ဖျားထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်နှင့် အရှေ့တောင်ဘက်အလိုက်၊ လတင်း (ဟွေကျယ်တိုင်) မြစ်အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၂၀၀ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် သုံးတိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် နမ့်လွေ တွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၆၅၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၀ သုံးတိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်ဖျားဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ထိုနောက် မြောက်ဘက်အလိုက်၊ နမ့်လွေမြစ်ညာတလျှောက်၊ အမှတ်စဉ် ၂၀၁ ချည်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် နမ့်လော တွေ့ဆုံရာနေရာထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၃၈၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၁ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ အရှေ့ဘက်အလိုက်၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ နမ့်လော အထက်ဘက်တလျှောက်၊ အမှတ်စဉ် ၂၀၂ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင် တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် နမ့်ဝို (နမ့်ဘုတ်) တွေ့ဆုံရာနေရာထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၃၁၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၂ နှစ်တိုင် တည်ရှိသည့် နေရာတွင်၊ အထက်ဖော်ပြပါ မြစ်များ ဆုံရာနေရာမှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ထို့နောက် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ နမ့်ဝို (နမ့်ဘုတ်) အထက်ဘက် တလျှောက်၊ ၎င်း၏ ပင်မပြစ်ဖျားထိ၊ ထိုမှ အရှေ့ဘက် အလိုက်၊ ၎င်း၏ ရေစီးကြောင်း အထက်ဘက်တလျှောက်၊ နန်ဝိုကိုင်နန်ရှန် (လွယ်ကျိုင်နန်း) ထိ တောင်ဘက်တည့်တည့် အနီးဆုံးကျောတန်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၃ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၈၂၃ ဖြစ်သည်။

အပိုဒ် ၃၀

နန်ဝိုကိုင်နန်ရှန် (လွယ်ကျိုင်နန်း) ထိပ် .တောင်ဘက်တည့်တည့် အနီးဆုံးကျောတန်းမှ ဆန်မင်းပို (လွယ်ဆယ်မုန်း) ထိသွားသောနယ်နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၅၅.၂၅၅ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ် ဖော်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

နန်ဝိုကိုင်နန်ရှန် (လွယ်ကျိုင်နန်း) ထိပ် တောင်ဘက်တည့်တည့် အနီးဆုံးကျောတန်းပေါ်ရှိ၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၃ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ဘက်နှင့်အရှေ့တောင်ဘက်အလိုက်၊ ထို့ဖြင့် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ တဘက်တွင် နန်လ (နမ့်လားလို့) ၏ လက်တက်များနှင့်အခြားတဘက်တွင် နမ့်ဝို (နမ့်ဘုတ်)၊ ကျာဆားလို့၊ ထို့ပြင် နမ့်ဖင်းစပ်ကြား ရေဝေတောင်တန်းတလျှောက်၊ လျိုင်ပန်စန်ရှ (လွယ်ပန်ဆာစ) အနောက်ဘက်တောင်စောင်း ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၄ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၇.၈၂၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၄ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ဆီတိုးပ (ဆင်တော်ဖ) ခေါ်ထိပ်ပေါ်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၅ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၁၄၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၅ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ခပ် ယွန်းယွန်း အရွှေဘက်အလိုက်၊ ထို့နောက် အရွှေမြောက်ဘက်အလိုက်၊ တဘက်တွင် နန်လ (နမ့်လားလီ) လက်တက်ဖြစ်သော ပန်ချောင် (ပန်ကျော်) လို နှင့် အခြား တဘက်တွင် နမ့်မောင်း၊ ထို့ပြင် ၎င်း၏ လက်တက် ဖြစ်သော နမ့်ခက် (နမ့်ခါးခ) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ လာတက်ခေါ် ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ လာတက်ခေါ် ထိပ်အရွှေမြောက်ဘက် မိတာပေါင်း ၅၀၀ ခန့်အကွာ တောင်ရိုးပေါ်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၆ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၀၀၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၆ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နန်လ (နမ့်လားလီ) လက်တက်များဖြစ်သော ပန်ချောင် (ပန်ကျော်)လို၊ ထို့ပြင် နမ့်စုပလို (နမ့်စစ်ပါလို) နှင့် အခြားတဘက်တွင် နမ့်မောင်း၏ အထက်လက်တက်များစပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် ခြောက်ဘက်နှင့် အရွှေမြောက်ဘက် အလိုက်၊ ကိုက်ရှင်ခေါ်ထိပ် တောင်ဘက် ၆၃ မီတာအကွာ ရှိအမှတ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရွှေဘက်အလိုက်၊ ထို ရေဝေတောင်တန်း တလျှောက်၊ မြို့ပါကိုခေါ်ထိပ်ထိ၊ ထိုမှ ယေဘုယျ အားဖြင့် အရွှေမြောက်ဘက်အလိုက်၊ လှိုပြင် တောင်ခပ်ယွန်းယွန်း အရွှေဘက်အလိုက်၊ထိုရေဝေတောင်တန်းတလျှောက်၊ တဆာကိုသူခေါ်ထိပ်ပေါ် ရှိနယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၇ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၇.၅၉၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၇ မှ မျဉ်းကြောင်း သည်၊ ယေဘုယျအားဖြင့် အရွှေ တောင်ဘက်အလိုက်၊ တဘက်တွင် နန်လ (နမ့်လားလီ) နှင့် အခြားတဘက်တွင် နမ့်မောင်း၊ နမ့်မယ်လီ မြစ်နစ်ခဲလုံး၏ လက်တက်များ စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ပါးဖဲ့ခေါ်ထိပ် လီ၊ ထိုမှ ဆက်လက်၍ အရွှေတောင်ဘက် အလိုက်၊ တို့နောက် ယေဘုယျအားဖြင့် အရွှေဘက်နှင့် အရွှေတောင်ဘက်အလိုက်၊ ထိုရေဝေတောင်တန်း တလျှောက်၊ တကျပ် (တာကျယ်) ခေါ်ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ပပိုင် (ပါးဖဲ့) ခေါ် ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၈ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၉.၇၇၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၈ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အနောက်တောင်ဘက်အလိုက်၊ ဝမ်န့ကို (ဝမ်န့ကော်) ခေါ်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရွှေဘက်အလိုက်၊ လှိုနောက် မြောက်ခပ်ယွန်းယွန်း အရွှေဘက်အလိုက်၊ ထိုရေဝေတောင်တန်းတလျှောက်၊ ဖပု (ဖါးပူ) ခေါ်နှင့် နိုပယ်ခေါ်စပ်ကြား နိုပယ်ကာလိ ကျောတန်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၉ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၇၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၉ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ဘက် အလိုက်၊ ထို့နောက်မြောက်ခပ်ယွန်းယွန်း အရွှေဘက်အလိုက်၊ တဘက်တွင် နန်လ (နမ့်လားလီ) အထက်ပိုင်းနှင့် အခြားတဘက်တွင် နမ့်ဆီပန်၊ ထို့ပြင် ၎င်း၏ လက်တက် ဝါတာလို့စပ်ကြား ရေဝေ

တောင်တန်းတလျှောက်၊ နဟိုကျေ (နီဟိုကျယ်) ခေါ် ထိပ်တောင်ဘက်၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၃၉၀ အကွာ ထောင်ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၀ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၉၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၀ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေတောင်တန်း တလျှောက်၊ အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ နဟိုကျေ (နီဟိုကျယ်) ခေါ်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အနောက်မြောက်ဘက်အလိုက်၊ ထိုရေဝေတောင်တန်း တလျှောက်၊ ချကန် (ကျာကန်) ခေါ် ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၁ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၃၄၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၁ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နန်လ (နမ့်လားလို) ၏ လက်တက်ဖြစ်သော နမ့်တွမ်လီ (နမ့်တွမ်လီ)၊ ထို့မြင် နမ့်ဖိုင် (နမ့်ဖ)နှင့် အခြားတဘက်တွင် နမ့်ဆီပန် စပ်ကြား ရေဝေတောင်တန်း တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ လီရှီကော်ထူးခေါ် ထိပ်လိ၊ ထိုမှ ယေဘုယျအားဖြင့်၊ အရှေ့ဘက်အလိုက်၊ ထိုရေဝေတောင်တန်း တလျှောက်၊ ရှလချန် (ဆာလကြီး) ခေါ် နှင့် ဝကူခေါ်စပ်ကြား ကျောတန်းပေါ်ရှိ နယ်နိမိတ် မှတ်တိုင် အမှတ် ၂၁၂ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၅.၁၆၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၂ မှ မျဉ်းကြောင်းသည်၊ နမ့်ရှိ (နမ့်ဟောက်) နှင့် နမ့်ဆီ ပန် စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက် အလိုက်၊ ထို့နောက် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ဝန္တခေါ်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက် အလိုက်၊ ထို့နောက် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထိုရေဝေတောင် တန်း တလျှောက်၊ ဆန်မင်းပို (လွယ်ဆယ်မုန်း) အရှေ့ဘက်ဆုံး ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၂၁၃ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၇.၇၇ ဖြစ်သည်။

အပိုဒ် ၃၁

ဆန်မင်းပို (လွယ်ဆယ်မုန်း) မှ ကွမ်မိဟန်ကို (ကွန်မီးဟိန်းကော့) တောင်ရိုးထိ သွားသော နယ်နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၁၄၂.၆၁၆၆ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ် အပိုင်း သွယ်တန်းပုံ ၏ အသေးစိတ် ဖော်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

ဆန်မင်းပို (လွယ်ဆယ်မုန်း) အရှေ့ဘက်ဆုံး ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၃ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်အလိုက်၊ ၎င်း၏ တောင်ရိုးတလျှောက်၊ ၁.၂၀၇ ကီလိုမီတာခန့်အကွာထိ၊ ထိုမှ အရှေ့တောင်ဘက်အလိုက်၊ ကောင်စွယ် ငယ် အောက်ဘက်တလျှောက်၊ နမ့်လံ အနောက်ကမ်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၄ ကို ဖြတ်သန်းပြီးလျှင်၊ အမှတ်စဉ် ၂၁၄ ချည်းသာ ရေးထိုးထားသည့်နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ် ကြားရှိ နမ့်လ ရေလယ်ကြောအမှတ်ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၅၇၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၄ နှစ်တိုင် စပ်ကြား၍ အထက်ဖော်ပြပါ ရေလယ်ကြော အမှတ်မှ မျဉ်းကြောင်းသည်၊ နမ့်လံ အောက်ဘက် တလျှောက်၊ ယေဘုယျအားဖြင့် အနောက် ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထို့နောက် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထို့နောက် တဖန် အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ၎င်းနှင့် နမ့်မောင်း တွေ့ဆုံရာ နေရာထိ၊ ထိုမှ ဆက်လက်၍ နမ့်လံ အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ ထို့နောက် အရှေ့ဘက်အလိုက်၊ ချူနုရှန် (ကြူနတ်) တောင်ခြေအနီး အမှတ်စဉ် ၂၁၅ ချည်းသာ ရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား၍ ထိုမြစ်ရေလယ်ကြောအမှတ်ထိဘူးသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၅၀.၈၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၅ နှစ်တိုင် စပ်ကြား၍ အလက်ဖော်ပြပါ ရေလယ်ကြောအမှတ် မှ မျဉ်းကြောင်းသည်၊ နမ့်လံ တောင်ဘက်ကမ်း ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၅ ကို ဖြတ်သန်းပြီးလျှင်၊ ထိုမှ တောင်ဘက် (သံလိုက်ဘယ်ရင် ၁၈၁°) အလိုက်၊ မျဉ်းဖြောင့်ကြောင်း အတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၃၁၃ မီတာမျှ၊ ဟေ့မိုချူ (ဟေ့မောက်ခယို) တောင်ကြားတွင် တည်ရှိသည့် အထောက်အထား မှတ်တိုင် အမှတ် ၂၁၅ ထိ၊ ထိုမှ အရှေ့တောင်ဘက် (သံလိုက်ဘယ်ရင် ၁၃၆°၅၀') အလိုက်၊ မျဉ်းဖြောင့်ကြောင်း အတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၃၆၁ မီတာမျှ၊ ကွမ်လင် လန် (ကောင်းလင်လန်) အရှေ့ဘက် တောင်စောင်းပေါ်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၆ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၇၄၃.၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၆ မှ မျဉ်းကြောင်းသည်၊ အနောက်စူးစူး မျဉ်းပြောင့် ကြောင်း အတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၃၁၁ မီတာမျှ၊ ကွမ်လင်လန် (ကောင်းလင်လန်) ထိပ် အရှေ့တောင်ဘက် ဟေ့လင်လန် တောင်ကြားတွင် တည်ရှိသည့် အထောက် အထား မှတ်တိုင် အမှတ် ၂၁၆ ထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း တောင်ဘက် (သံလိုက်ဘယ်ရင် ၁၉၁°၂၇') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၀၀ မျှသွား၍၊ ဟေ့ဟွမ် (ဟေ့ခိုက်) တောင်ကြားကို ဖြတ်သန်းပြီးလျှင်၊ ကွမ်ခိုင်ကိုင်း (ကောင်ခိုက်ကိုက်)အရှေ့တောင်ဘက် တောင်စောင်းခြေရင်းတွင် မေမူမန် (လကွမ်မူကီပန်) ၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၇ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏အရှည်အလျားမှာ၊ မီတာပေါင်း ၆၁၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၇ မှ မျဉ်းကြောင်းသည်၊ အနောက်ခပ်ယွန်းယွန်း တောင် ဘက် (သံလိုက်ဘယ်ရင် ၁၉၇°၄၃') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ဟေ့ပန်ချောင်းကို ဖြတ်သန်းပြီးလျှင်၊ ကွမ်ဝယ်န်းပန် (ကောင်ဝယ်န်းပန်) ထိပ် အရှေ့မြောက်ဘက် ဝယ်န်းပန် (ဝယ်န်းပန်) ၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၈ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည် အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၆၂၂.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၈ မှ မျဉ်းကြောင်းသည်၊ အရှေ့ခပ်ယွန်းယွန်း တောင်ဘက် (သံလိုက်ဘယ်ရင် ၁၇၁°၂၂') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ နန်လိုင် (နမ့်မ)ကို ဖြတ်သန်း ပြီးလျှင်၊ ထိုမြစ်အရှေ့ဘက်ကမ်းပေါ်တွင် လတီ (လတစ်)၌တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၉ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၂၉၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၉ မှ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ မန်ဂျင်တ (မုမ်ကျင်သ) နှင့်ကွမ်ခဲယုန် (ကောင်ခုဂွင်း)စပ်ကြားရှိ ဟွေဟိုပန် (ဟွေဟိုပုံ)တောင်ကြားတလျှောက်၊ ကွမ်ခဲယုန် (ကောင်ခုဂွင်း) အနောက်တောင်ဘက် တောင်စောင်းခြေရင်း၌ထိုတောင်ကြားအတွင်းတည်ရှိသည့် အထောက်အထားမှတ်တိုင်အမှတ် ၂၁၉ ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ကွမ်ခဲယုန် (ကောင်ခုဂွင်း) တောင်ဘက်တောင်စောင်းများ၏ ခြေရင်းရှိ ဟွေဟိုမလ တောင်ကြားတလျှောက်၊ ထိုတောင်ကြားအတွင်းတည်ရှိသည့် အထောက်အထားမှတ်တိုင် အမှတ် ၂၂၀ ထိ၊ ထိုမှ မြောက်ခပ်ယွန်းယွန်း အရှေ့ဘက် (သံလိုက်ဘယ်ရင် ၆၇°၁၁′) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၃၆၉.၆ မီတာမျှ၊ မန်စန် (မန်စန်) တရပ်ရွာ ထောင်ဘက် ကွမ်ဝ(ကောင်ဝပ်) တောင်ဘက်တောင်စောင်းပေါ်တွင် ထည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၀ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၃၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၀ မှ မျဉ်းကြောင်းသည်၊ တောင်ခပ်ယွန်းယွန်း အရှေ့ဘက် (သံလိုက်ဘယ်ရင် ၁၀၀°)အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ကွမ်ဝ (ကောင်ဝပ်) တောင်စောင်းအောက်ဘက်တလျှောက်၊ (မြေပေါ်ထိုင်းထွာရ) ၆၉.၆ မီတာမျှ၊ နမ့်ဟောင်း အနောက်သက်ရှိ နန်မုန်ချန် (နမ့်မုံကျန်) ဆည်မြောင်းအနောက်ဘက်ကမ်းထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ထိုဆည်မြောင်းအနောက်ဘက်ကမ်းတလျှောက်၊ကွမ်ဖလ (ကောင်ဖါလ)၊ ကောင်းကွမ်ဟွေဟွေ (ကောင်ဟွေဟီး)၊ ကွမ်ပီဖ (ကောင်ဖျီဘ)နှင့် ကွမ်ဟွေဟွေ (ကောင်ဟွေဟွေ) တောင်ခြေရင်းရှိ တောင်ပူစာများအလိုက်၊ ကွမ်ပုကန်း (ကောင်ပုကန်) အရှေ့တောင်ဘက်တောင်စောင်းခြေရင်းလီထိုမှတောင်ခပ်ယွန်းယွန်း အရှေ့ဘက် (သံလိုက်ဘယ်ရင် ၉၇°၃၂′) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၈၁.၉ မီတာမျှ၊ နမ့်ဟောင်း အနောက်ဘက်ကမ်းပေါ်ရှိ မိုင်ကျူတန်(မိုင်ကျူတောင်)၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၁ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁.၆၈၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၁ မှ မျဉ်းကြောင်းသည်၊ အရှေ့စူးစူး မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၉၀ မျှ၊ နမ့်ဟောင်းချောင်းနှင့် ထိုချောင်းအရှေ့ဘက်ရှိ နန်မုန်ပေါင်း (နမ့်မုံပေါင်း) ဆည်မြောင်းကို ဖြတ်သန်းပြီးလျှင်၊ တိုဆည်မြောင်းအရှေ့ဘက်ကမ်းပေါ်၌ တည်ရှိသည့် အထောက်အလားမှတ်တိုင် အမှတ် ၂၂၁ ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ထိုနောက် အနောက်ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ထိုဆည်မြောင်းအရှေ့ဘက်ကမ်းတလျှောက်၊ ဝမန်ဟောင် (ဝပ်မန်ဟောင်း)၌ တည်ရှိသည့်နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၂ ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏အရှည်အလျားမှာ၊ မီတာပေါင်း ၈၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၂ မှ မျဉ်းကြောင်းသည်၊ အရှေ့မြောက်ဘက် (သံလိုက်ဘယ်ရင် ၃၁°၂၆′)အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ တွေ့မို့ (ဟွေမုတ်)ချောင်းကို ဖြတ်သန်းပြီးလျှင်၊ ကွမ်လာလျန် (ကောင်လာလျန်)၏ ကျောတန်းပေါ်၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၃ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၃၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၃ မှ မျဉ်းကြောင်းသည်၊ အရှေ့မြောက်ဘက် (သံလိုက်ဘယ်ရင် ၄၂° ၄') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ နဟေပို (နဟေပတ်) တောင်ကြားဝ၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၄ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၁၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၄ မှ မျဉ်းကြောင်းသည်၊ အရှေ့မြောက်ဘက် (သံလိုက်ဘယ်ရင် ၄၄° ၁') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ ကွမ်လောင်လန် (ကောင်လောက်လုံ) ထိပ်မှ မြောက် ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ ထိုတောင်ခြေရင်း မန်ပုံ တရပ်ရွာ၏အရှေ့တောင်ဘက်၊ မေမန် စံကို (မယ်မုံစံတော်) ၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၅ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၃၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၅ မှ မျဉ်းကြောင်းသည်၊ တောင်ခပ်ယွန်းယွန်း အရှေ့ဘက် (သံလိုက်ဘယ်ရင် ၉၅° ၃၅') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၃၃၆.၈ မီတာမျှ၊ ကွမ်လောင်လန် (ကောင်လောက်လုံ) အနောက်မြောက်ဘက် တောင်စောင်းများ၏ ခြေ ရင်း၌ တည်ရှိသည့် အထောက်အထားမှတ်တိုင် အမှတ် ၂၂၅ ထိ၊ ထိုမှ အရှေ့မြောက်ဘက် (သံလိုက် ဘယ်ရင် ၅၈° ၃၁') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၄၁၄ မီတာမျှ၊ ကွမ်ထ (ကောင်ထပ်) တောင်ခြေရှိ ဟေပုဖ (စွပ်ဟောင်) တောင်ကြားဝတွင် တည်ရှိသည့် အထောက်အထားမှတ်တိုင် အမှတ် ၂၂၅ ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက် အလိုက်၊ ကွမ်ထ (ကောင်ထပ်) အနောက်မြောက်ဘက်တောင်စောင်း ခြေရင်းတလျှောက်၊ [မန်ပန်း (မန်ပုံ) နှင့် လန်ထီ (လုံလီ) ရွာများစပ်ကြားရှိလမ်းကို၊ တရပ်မြည်ဘက်တွင် ချန်ရစ်ခဲ့ပြီးလျှင်] ကွမ်ထ (ကောင်ထပ်) အနောက်မြောက်ဘက်တောင်စောင်းခြေရင်း၌ ညောင်ပင် တပင် စိုက်တားသည့် အမှတ်ထိ၊ ထိုမှ မြောက်စူးစူး မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၆၂ မီတာမျှ၊ လန်မန်ထန် (လန်မန်တန်) ၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၆ ထိသွားသည်။ ဤနယ် နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၀၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၆ မှ မျဉ်းကြောင်းသည်၊ အရှေ့တောင်ဘက် (သံလိုက်ဘယ် ရင် ၁၃၅°) အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၅၆ မီတာမျှ၊ ညောင်ပင် တပင်စိုက်ထားသည့်အမှတ်ထိ၊ ထိုမှယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်းအရှေ့ဘက်အလိုက်၊ ထို နောက် တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ကွမ်ထ (ကောင်ထပ်) အရှေ့မြောက်ဘက်တောင် စောင်းများ၏ ခြေရင်းတလျှောက်၊ ကွမ်ဝမုပို (ကောင်ဝမုပို) အရှေ့မြောက်ဘက် တောင်စောင်း များ၏ ခြေရင်း၌ ဆည်မြောင်းငယ် အနောက်ဘက်ကမ်းပေါ် တည်ရှိသည့် အထောက်အထား မှတ်တိုင်အမှတ် ၂၂၆ ထိ၊ ထိုမှ မြောက်ခပ်ယွန်းယွန်း အရှေ့ဘက် (သံလိုက်ဘယ်ရင် ၇၃° ၄၄') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၉၇ မီတာမျှ သွား၍၊ ထိုဆည်မြောင်းနှင့် ဟေရီ (ဟေ့အစ်) ချောင်းကို ဖြတ်သန်းပြီးလျှင်၊ ထိုချောင်းအရှေ့ဘက်ကမ်းပေါ်ရှိ မေပျောစန်းကို (မဟ်ပျို စံကော်) ၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင်အမှတ် ၂၂၇ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ မီတာပေါင်း ၈၉၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၇ မှ မျဉ်းကြောင်းသည်၊ မြောက်ခပ်ယွန်းယွန်း အရှေ့ဘက် (သံလိုက်ဘယ်ရင် ၇၃° ၄၄') အလိုက်၊ မျဉ်းဖြောင့်ကြောင်းအတိုင်း၊ မေတုန်းနှင့် (နတုန်းတော်) ၌

တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၀ ထိသွားသည်။ (ဤနယ်နိမိတ်မျဉ်းကြောင်းအစိတ်အပိုင်းတလျှောက်၊ အကျယ် ၁ မီတာရှိ မြေတာရိုးတခုကို ဖွဲ့လုပ်ထားသည့်ပြင်၊ ညောင်ပင်များကိုလည်း၊ နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးထားသည်။) ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၄၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၀ မှ မျဉ်းကြောင်းသည်၊ အရှေ့စူးစူး မျဉ်းဖြောင့်ကြောင်းအတိုင်း၊ (မြေပေါ်တိုင်းထွာရ) ၃၀၇ မီတာမျှ၊ ဟေ့လချောင်း အနောက်ဘက်ကမ်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၂၂၅ ထိ၊ (ဤနယ်နိမိတ်အစိတ်အပိုင်းတလျှောက်၊ အကျယ် ၁ မီတာရှိ မြေတာရိုးတခုကို ဖွဲ့လုပ်ထားသည့်ပြင်၊ ညောင်ပင်များကိုလည်း နယ်နိမိတ်အမှတ်အသားများအဖြစ် စိုက်ပျိုးလားသည်။) ထို့နောက် ထိုမျဉ်းဖြောင့်ကြောင်းအတိုင်း၊ ကွမ်မို (ကောင်မောက်) အနောက်မြောက်ဘက်တောင်စောင်း ခြေရင်းအနီးတွင်၊ အမှတ်စဉ် ၂၂၉ ချဉ်းသာ ရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြားရှိ ဟေ့လချောင်း ရေလယ်ကြောအမှတ်ထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏အရှည်အလျားမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၂၀.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၉ နှစ်တိုင် စပ်ကြားရှိ အတက်ဖော်ပြပါ ရေလယ်ကြောအမှတ်မှာ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ဟေ့လချောင်းအောက်ဘက်တလျှောက်၊ ၎င်းနှင့် နမ့်လံ တွေ့ဆုံရာနေရာထိ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်သက်အလိုက်၊ နမ့်လံ အောက်သက်တလျှောက်၊ ကင်လိုင် (ကျင်လိုင်) ရွာအနီး၊ တရပ်ပြည်ပိုင် လွှမ်းကောင်လုန် (လွမ်းကန်လုံ) ကျွန်းအရှေ့တောင်ဘက်ဘေးရှိ တိုမြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်း တလျှောက် သွားပြီးနောက်၊ ဆက်လက်၍ နမ့်လံ အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ တာတုံရွာအနီး၊ ပြန်မာပြည်ပိုင် လွမ်းကန်နွဲ့ (လွမ်းကန်နွဲ့ငါး) ကျွန်းမြောက်ဘက်ဘေးရှိ မြစ်ရိုး ရေလယ်ကြော မျဉ်းကြောင်းတလျှောက် သွားပြီးလျှင်၊ ဆက်လက်၍ နမ့်လံ အောက်ဘက်တလျှောက်၊ မြောက်ဘက်အလိုက်၊ တို့နောက် ယေဘုယျအားဖြင့် အရှေ့တောင်ဘက် အလိုက်၊ ၎င်းနှင့် နမ့်ရှောင်ဖင့် (နမ့်ဆောက်ဖုန်း) တွေ့ဆုံရာ နေရာထိ ထိုမှ နမ့်လံ အောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် အနောက်ဘက်နှင့် အနောက်တောင်ဘက်အလိုက်၊ ၎င်းနှင့် ဝင်စပုလန်ချောင်း (ဟေ့မိုက်အတ်) တွေ့ဆုံရာ နေရာထိ ထိုမှ နမ့်လံအောက်ဘက်တလျှောက်၊ ယေဘုယျအားဖြင့် တောင်ဘက်နှင့် အရှေ့တောင်ဘက် အလိုက်၊ အမှတ်စဉ် ၂၃၀ ချဉ်းသာ ရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင် သုံးတိုင် တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် နမ့်ချီ (နမ့်ဆယ်) တွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄၂.၄၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၀ သုံးတိုင်တည်ရှိသည့် နေရာတွင်၊ အထက်ဖော်ပြပါ ချောင်းများ ဆုံရာနေရာမှာ မျဉ်းကြောင်းသည်၊ အရှေ့ခပ်ယွန်းယွန်း ပြောက်ဘက်အလိုက်၊ နမ့်ချီ (နမ့်ဆယ်) အတက်ဘက် တလျှောက်၊ အမှတ်စဉ် ၂၃၁ ချဉ်းသာရေးထိုးထားသည့် နယ်နိမိတ်မှတ်တိုင် ၂ နှစ်တိုင် တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် နမ့်ချီ (ဟေ့ဆတ်) တွေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၄.၀၆၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၁ နှစ်တိုင် တည်ရှိသည့် နေရာတွင်၊ အထက်ဖော်ပြပါ ချောင်းများ ဆုံရာနေရာမှာ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ခပ်ယွန်းယွန်း အရှေ့

ဘက်အလိုက်၊ နမ့်ချ (ဟွေဆတ်) မြစ်ညာတလျှောက်၊ ထိုမြစ်ဖျားထိ၊ ထိုမှ ၎င်း၏ ရေစီးကြောင်း အထက်ဘက် တလျှောက်၊ လျှိုင်လင်တီဖါ (လျှိုင်လင်တီဖ) တောင်ရိုးလီ၊ လိုမှ ယေဘုယျအားဖြင့် တောင်ဘက် အလိုက်၊ လိုတောင်ရိုးတလျှောက်၊ ၇၁ မီတာမျှ၊ လျှိုင်လင်တီဖါ (လျှိုင်လင်တီဖ) ထိပ်မြောက်ဘက် မီတာပေါင်း ၃၀ ကွာအမှတ်၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၂ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၁၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၂ မှ မျဉ်းကြောင်းသည်၊ အနောက်ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ လျှိုင်လင်တီဖါ (လျှိုင်လင်တီဖ) တောင်ရိုးတလျှောက်၊ ထိုတောင်ရိုးထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ၁၀၅ မီတာအကွာလီ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ရေစီးကြောင်း အောက်ဘက်တလျှောက်၊ နမ့်မုတ်မြစ်ဖျားထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ နမ့်မုတ် အောက်ဘက် တလျှောက်၊ အမှတ်စဉ် ၂၃၃ ချဉ်းသာ ရေးတိုးတားသော နယ်နိမိတ်မှတ်တိုင် သုံးတိုင်တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် နမ့်တုန် တွေ့ဆုံရာ နေရာထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၇.၁၉၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၃ သုံးတိုင် တည်ရှိသည့် နေရာတွင်၊ အထက်ပေါ်ဖြူ မြစ်ဖျား ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထို့နောက် အရှေ့တောင်ဘက်နှင့် အရှေ့မြောက်ဘက်အလိုက်၊ နမ့်တုန် မြစ်ညာတလျှောက်၊ အမှတ်စဉ် ၂၃၄ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် နှစ်တိုင် တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် နမ့်တော ဟွေဆုံရာနေရာ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၈.၄၆၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၄ နှစ်တိုင်တည်ရှိသည့်နေရာတွင်၊ အထက်ပေါ်ဖြူ မြစ်ဖျား ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ နမ့်တော မြစ်ညာတလျှောက်၊ ၁.၇၁ ကီလိုမီတာမျှ၊ ၎င်းနှင့် အတက်မြစ်လက်တက်တခုတွေ့ဆုံရာနေရာထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ ထိုမြစ်နှင့်ထိုလက်တက်စပ်ကြားရှိ တောင်စွယ်အထက်ဘက်တလျှောက်၊ ကွမ်မိုင်ဟန်ကို (ကွမ်မီးဟိန်းကော့) ထောင်ရိုးတီ၊ ထို့နောက် ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ ထိုတောင်ရိုးတလျှောက်၊ ထိုတောင်ရိုးပေါ် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၅ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃.၅၄၉ ဖြစ်သည်။

အပိုဒ် ၃၂

ကွမ်မိုင်ဟန်ကို (ကွမ်မီးဟိန်းကော့) တောင်ရိုးမှ တွမ်ပျင့်နိုင် (ကောင်းပိုင်နွဲ) ထိပ်ထိ သွားသော နယ်နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၇၀.၀၈၆ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ၏ အသေးစိတ်ပေါ်ဖြူချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

ကွမ်မိုင်ဟန်ကို (ကွမ်မီးဟိန်းကော့) တောင်ရိုးပေါ်ရှိ နယ်နိမိတ် မှတ်တိုင် အမှတ် ၂၃၅ မှ၊ မျဉ်းကြောင်းသည်၊ တဘက်တွင် နမ့်တုန်လုန် (နမ့်တုံမြစ်ထက်တက်)၊ နမ့်မူလား (နမ့်လပ်)၊ ထို့ပြင် နန်ငိုလောကော (နမ်ဝေါလောကော) မြစ်ဖျား (နမ့်င အထက်လက်တက်ဖျား) နှင့် အခြား တဘက်တွင် နမ့်ကော်၊ ထို့ပြင် နန်နုလောတော (နမ့်နပ်) ပြစ်ဖျား (နမ့်လွယ်လက်တက်ဖျား) စပ်ကြား

ရေဝေတောင်တန်း တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့တောင်ဘက် အလိုက်၊ ထို့နောက်အရှေ့ မြောက်ဘက်အလိုက်၊ ရှင်ကန်လေရှန် (လွယ်မတ်ဟင်ကောင်) နှင့် လျိုင်ချူမောင် (လွယ်ကျူ မောင်) ထိပ်များကို ဖြတ်သန်းပြီးလျှင်၊ ကွမ်စန်ပြန် (လွယ်နောက်ဆောက်) ထိပ်ထိ၊ ထိုမှ ယေဘုယျ အားဖြင့် အရှေ့ကောင်ဘက်အလိုက်၊ လခန်ရှန် (လွယ်ဝန်လ) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် တောင် ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ မာအိကိုရှန် (လွယ်လတ်ခမ်း) ထိပ်မှ တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ၂၆.၆ မီတာကွာ အမှတ်၌ တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၆ ထိသွား သည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါရေဝေတောင်တန်းပေါ်တွင် လုံးဝ တည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၁.၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၆ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နန်ချီလောကောမြစ် (နမ့်လက်တက်) ၏ အထက်လက်တက်များနှင့် အခြားတဘက်တွင် နန်နုလောကော (နမ့်နပ်) ၊ ထို့ပြင် နန်တောင်လောကော (နမ့်ဟွယ်ထော်) မြစ်များ (နမ့်လွယ်လက်တက်များ) ၏ အထက် လက်တက်များ စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ စန်းတောကော့ကျော့ထိပ်ထိ၊ ထိုမှ အနောက်ခပ်ယွန်းယွန်း တောင်ဘက် အလိုက်၊ လွယ်မိုင်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ နန်ဟောင်ကော ကျော် (မောင်ဖတ်ဝါတောင်) နှင့် ပါဝါပုလုထိပ်များကို ဖြတ်သန်းပြီးလျှင်၊ မပိုင်ဟာပယ် (လွယ်ဟိုင် ဖီ) တောင်ရိုး အရှေ့ဘက်စွန်းထိပ်ထိ၊ ထိုမှ အရှေ့ခပ်ယွန်းယွန်းမြောက်ဘက်အလိုက်၊ လွယ်ခန် ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အလိုက်၊ ပညူလို့မာရှန် (လွယ်နောင်လွန်) ထိပ်ထိ၊ ထိုမှ အရှေ့တောင်ဘက်အလိုက်၊ ပညူလို့မာရှန် (လွယ်နောင်လွန်) နှင့် နန်ချီစောရှန် (နန်ချီစောတောင်) စပ်ကြား ကျော့တန်းပေါ်ရှိ နယ်နိမိတ်မှတ်တိုင်အမှတ် ၂၃၇ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အလက်ဖော်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝ ထည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၂.၇၇၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၇ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အထက်ဖော်ပြပါ ရေဝေတောင်တန်း တလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ မောင်ချီပျောင်ရှန် (ကီယူ ပတ်တူလုံတောင်) ထိပ် အနောက်တောင်ဘက် တောင်ရိုးပေါ်တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၈ ထိသွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂.၅၂၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၈ မှ မျဉ်းကြောင်းသည်၊ ဆက်လက်၍ အလက်ဖော်ပြပါ ရေဝေတောင်တန်းထလျှောက်၊ အရှေ့မြောက်ဘက်အလိုက်၊ မောင်ချီပျောင်ရှန် (ကီယူပတ်တူလုံ တောင်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့တောင်ဘက်အလိုက်၊ လွယ်အန်ထိပ်ထိ၊ ထိုမှ မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ချီမာလန်ထလူ (ကီယူမတ်လန်ပန်တရီ) ထောင်ရိုးပေါ် တွင် တည်ရှိသည့် နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၉ ထိ သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်းမှာ၊ အထက်ဖော်ပြပါ ရေဝေတောင်ထန်းပေါ်တွင် လုံးဝ တည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာ ပေါင်း ၃.၃၂၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၉ မှ မျဉ်းကြောင်းသည်၊ တဘက်တွင် နန်ချီလောကောမြစ်နှင့် အခြားတဘက်တွင် နမ့်လွယ် လက်တက်များဖြစ်သော နန်ထောင်လောကော (နမ့်ဟွယ်ထော်)၊ နမ့်ဟွယ်ဝင်၊ နမ့်ပန်၊ နမ့်ကြာလောကော စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျ အားဖြင့် အရှေ့ဘက်နှင့် တောင်ဘက်အလိုက်၊ လွယ်စီထိပ်ထိ၊ ထိုမှ အရှေ့ထောင်ဘက်အလိုက်၊ အိုင်မန်လုန်ရှန် (အိုင်မန်းလုံတောင်) ထိပ်ထိ၊ ထိုမှ မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ မန်ပရုမုန်ဖုလူ (မန်ဖိုင်ဆာမုဖုလူ) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ထို့နောက် အရှေ့ဘက်အလိုက်၊ လွယ်ငင်းထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ဟောင်လေ့ကိုဖူရှီ (ဟော်လယ်ကောဖူရှီ) ထိပ်ကိုဖြတ်သန်းပြီးလျှင်၊ လိုချူဖူရှီ (လောထုဖူရှီ) ထိပ်မှ မြောက်ခပ်ယွန်းယွန်း အနောက်ဘက်တောင်ရိုးပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၀ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ပေါ်ပြပါ ရေဝေတောင်တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၂.၃၄၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၀ မှ မျဉ်းကြောင်းသည်၊ တဘက်ထွင် နမ့်ငါ၊ ထို့မြင် ၎င်း၏ လက်တက်များနှင့် အခြားထဘက်တွင် နမ့်လွယ်၊ တို့ပြင် ၎င်း၏လက်တက်ဖြစ်သော နမ့်ဟ်၊ ထို့ပြင် နမ့်ရှန် (နမ့်နမ့်လက်တက်) စပ်ကြား ရေဝေတောင်တန်းတလျှောက်၊ ယေဘုယျအားဖြင့် အရှေ့ဘက် အလိုက်၊ လိုချူဖူရှီ (လောထုဖူရှီ) လိပ်ကိုဖြတ်သန်းပြီးလျှင်၊ ခါပေါင်ဖူရှီ (ခါးပေါင်ဖူရှီ) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ပြောက်ဘက်အလိုက် ပူချူပီဖူရှီ (ဖူးကျူးပြဲ ဖူရှီ) နှင့် နီမောင်အန်လန်ဖူရှီ (ညီမောင်ငါလန်ဖူရှီ) ထိပ်များကိုဖြတ်သန်းပြီးလျှင်၊ လွယ်မီထိပ်တိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ တောင်ဘက်အလိုက်၊ လွယ်လိန်ထိပ်လိ၊ လိုမှ မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ချယ်ဝမ့်ရှီန် ဖူရှီ (လွယ်စောင်ဝန်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ချယ်ခဖူရှီ (ကောင်ဝန်ပတ်)၊ ကြည်ပေါ်ဖူရှီနှင့် စံပန်ဖူရှီ ထိပ်များကိုဖြတ်သန်းပြီးလျှင်၊ လွယ်ကွပ်ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် ထောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ လွိုင်ဝမ့် (လွယ်ဝန်) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် မြောက်ဘက်အလိုက်၊ ထို့မြင် အရှေ့ခပ်ယွန်းယွန်း မြောက်ဘက်အလိုက်၊ ပေါင်ဟို ဖူရှီ (ပါဟော်ဖူရှီ) ထိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ဘက်အလိုက်၊ နလီအလန်ဖူရှီ (နာလီအာ လန်ဖူရှီ) လိပ်ထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့ခပ်ယွန်းယွန်း ပြောက်ဘက်အလိုက်၊ နထောင်ဖူရှီ (လွယ်ကွမ်မုန်း) ထိပ်ကို ဖြတ်သန်းပြီးလျှင်၊ ကွမ်ပျင့်နိုင် (ကောင်းပိုက်နွဲ့) လိပ်ပေါ်ရှိ နယ်နိမိတ် မှတ်တိုင် အမှတ် ၂၄၁ ထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်းမှာ၊ အထက်ပေါ်ပြပါရေဝေတောင် တန်းပေါ်တွင် လုံးဝတည်ရှိ၍၊ ၎င်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂၀.၀၁ ဖြစ်သည်။

အပိုဒ် ၃၃

ကွမ်ပျင့်နိုင် (ကောင်းပိုက်နွဲ့) ထိပ်မှ၊ မြန်မာမြည်နှင့် တရပ်မြည်စပ်ကြား နယ်နိမိတ်အရှေ့ တောင်ဘက်စွန်းတွင် နမ့်လ နှင့် လန်ဆန် (မဲခေါင်) မြစ်များဆုံရာနေရာထိ သွားသောနယ်နိမိတ် အစိတ်အပိုင်းမှာ၊ ကီလိုမီတာပေါင်း ၇၇.၃၇၄ ရှည်လျား၍၊ ဤနယ်နိမိတ် အစိတ်အပိုင်း သွယ်တန်းပုံ ၎င်းအသေးစိတ် ပေါ်ပြချက်မှာ၊ အောက်ပါအတိုင်းဖြစ်သည်။

ကွမ်ပျင်နိုင် (ကောင်းပိုက်နွဲ့) ထိပ်ပေါ်ရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၁ မှ မျဉ်းကြောင်းသည်၊ တောင်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ရေစီးကြောင်းအောက်ဘက်တလျှောက်၊ ဟေ့လယ် (နမ့်လုတ်)မြစ်ဖျားထိ၊ ထိုမှ ယေဘုယျအားဖြင့် အရှေ့မြောက်ဘက်အလိုက်၊ ဟေ့လယ် (နမ့်လုတ်) မြစ်အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၂၄၂ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် သုံးတိုင်တည်ရှိသည့်နေရာတွင်၊ ၎င်းနှင့် နမ့်င ဝေ့ဆုံရာနေရာထိ သွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၁၂.၉၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၂ သုံးတိုင်တည်ရှိသည့်နေရာတွင်၊ အထက်ပေါ်ပြပါ မြစ်များ ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် မြောက်ခပ်ယွန်းယွန်း အရှေ့ဘက်အလိုက်၊ ထို့နောက် အရှေ့မြောက်ဘက်အလိုက်၊ ထို့နောက် အရှေ့ဘက်အလိုက်၊ နမ့်င အောက်ဘက်တလျှောက်၊ အမှတ်စဉ် ၂၄၃ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင် သုံးတိုင်တည်ရှိသည့် နေရာတွင်၊ ၎င်းနှင့် ထန်ဆန် (မဲခေါင်) မြစ်ဝေ့ဆုံရာနေရာထိသွားသည်။ ဤနမ့်င အစိတ်အပိုင်းတွင်၊ ယခုအခါ ထိုမြစ်ထလျှောက်၊ အနောက်မှ အရှေ့သို့ အမှတ်စဉ်ရေးထိုးထားသော ကျွန်းပေါင်းငါးဆယ် ရှိရာ၊ ထိုကျွန်းများအနက်၊ ထိုမြစ်၏ရေလယ်ကြောမျဉ်းကြောင်းမှ တရပ်ဘက်တွင်တည်ရှိသော ကျွန်းဆယ်ကျွန်းမှာ၊ တရပ်ပြည်ပိုင်ကျွန်းများဖြစ်သည်။ (၎င်းတို့၏ အမှတ်စဉ်များမှာ ၃၊ ၅၊ ၁၈၊ ၂၀၊ ၂၂၊ ၂၈၊ ၃၄၊ ၃၇၊ ၄၁၊ ၄၈ ဖြစ်သည်)။ လွိုင် ထိုမြစ်၏ ရေလယ်ကြောမျဉ်းကြောင်းမှ မြန်မာဘက်တွင် တည်ရှိသောကျွန်းတဆယ်နှစ်ကျွန်းမှာ၊ မြန်မာပြည်ပိုင် ကျွန်းများဖြစ်သည်။ (၎င်းတို့၏အမှတ်စဉ်များမှာ ၄၊ ၁၆၊ ၁၉၊ ၂၁၊ ၂၄၊ ၂၇၊ ၂၉၊ ၃၁၊ ၃၃၊ ၃၅၊ ၄၂၊ ၄၆ ဖြစ်သည်)။ ထိုမြစ်၏ ရေလယ်ကြောမျဉ်းကြောင်းဖြတ်သန်းသွားသည့် ကျွန်းပေါင်း နှစ်ဆယ်ရှစ်ကျွန်းနှင့် စပ်ထျဉ်း၍၊ နမ့်ငနှင့် ပူလူလောကော (ဖုလီလောကော) ဆုံရာနေရာ၏ အနောက်ဘက်တွင်တည်ရှိသော ကျွန်းပေါင်း တဆယ်ရှစ်ကျွန်းကို၊ မြန်မာ့နယ်မြေအတွင်းတည့်သွင်းထားသည်။ (၎င်းတို့၏အမှတ်စဉ်များမှာ ၁၊ ၂၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၇၊ ၂၃၊ ၂၅၊ ၂၆၊ ၃၀၊ ၃၂ ဖြစ်သည်)။ ထိုမြင်နယ်နိမိတ်မျဉ်းကြောင်းသည်၊ တရပ်ပြည်သို့ တိုကျွန်းများမျက်နှာမူရာဘက်တွင် ထိုမြစ်ရိုး ရေလယ်ကြောမျဉ်းကြောင်းတလျှောက်သွားသည်။ ထိုမြစ်များဆုံရာနေရာ၏ အရှေ့ဘက်တွင်တည်ရှိသော ကျွန်းပေါင်း ဆယ်ကျွန်းကို၊ တရပ်နယ်မြေအတွင်း ထည့်သွင်းထားသည်။ (၎င်းတို့၏ အမှတ်စဉ်များမှာ ၃၆၊ ၃၈၊ ၃၉၊ ၄၀၊ ၄၃၊ ၄၄၊ ၄၅၊ ၄၇၊ ၄၉၊ ၅၀ ဖြစ်သည်)။ ထိုမြင်နယ်နိမိတ်မျဉ်းကြောင်းသည်၊ မြန်မာပြည်သို့ ထိုကျွန်းများ မျက်နှာမူရာဘက်တွင်၊ ထိုမြစ်ရိုးရေလယ်ကြောမျဉ်းကြောင်းတလျှောက်သွားသည်။ တရပ်ပြည်ပိုင် ကျွန်းဘကျွန်းနှင့် ပြန်မာပြည်ပိုင် ကျွန်းတကျွန်း သေးချင်းကပ်နေသည့်အခါ၊ နယ်နိမိတ်မျဉ်းကြောင်းသည်၊ ထိုကျွန်းနှစ်ကျွန်းစပ်ကြား မြစ်ရိုးရေလယ်ကြောမျဉ်းကြောင်းတလျှောက်သွားသည်။ ဤနယ်နိမိတ် အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၃၄.၉၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၃ သုံးတိုင်တည်ရှိသည့်နေရာတွင်၊ အထက်ပေါ်ပြပါ မြစ်များ ဆုံရာနေရာမှ၊ မျဉ်းကြောင်းသည်၊ ယေဘုယျအားဖြင့် တောင်ဘက်အလိုက်၊ လန်ဆန် (မဲခေါင်) မြစ်အောက်ဘက်တလျှောက်၊ မြန်မာပြည်နှင့် တရပ်ပြည်စပ်ကြား နယ်နိမိတ်အရှေ့တောင်ဘက်စွန်းတွင်၊ အမှတ်စဉ် ၂၄၄ ချဉ်းသာ ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင်နှစ်တိုင် တည်ရှိသည့်နေရာ၌၊ နမ့်လနှင့် လန်ဆန် (မဲခေါင်) မြစ် ဆုံရာနေရာထိသွားသည်။ ဤနယ်နိမိတ်အစိတ်အပိုင်း၏ အရှည်အလျားမှာ၊ ကီလိုမီတာပေါင်း ၂၉.၅၄၄ ဖြစ်သည်။

အပိုင်း ၃။ ။နယ်နိမိတ်မှတ်တိုင်များ၏တည်နေရာများ။

အပိုင်း ၃၄

ဤအခြေပြစာချုပ်၏အပိုင်း ၆ ပါပြဋ္ဌာန်းချက်များနှင့်အညီ၊ ပြန်မာပြည်နှင့် တရုတ်ပြည် စပ်ကြား နယ်နိမိတ်တလျှောက် နယ်နိမိတ်မှတ်တိုင်များအတွက် စုစုပေါင်း အမှတ်စဉ် ၂၉၀ ခုကို ပေးထားသည်။ ဤအမှတ်စဉ် စုစုပေါင်းအနက်၊ အမှတ်စဉ်ပေါင်း ၂၇၉ ခု ရေးထိုးထားသော နယ်နိမိတ်မှတ်တိုင်များကိုမူ စိုက်ထူပြီးဖြစ်၍၊ နယ်နိမိတ်မြောက်ပိုင်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ်စဉ် ၄၇ တခုကိုသာ စိုက်ထူခြင်း မပြုရသေးချေ။ အထက်ဖော်ပြပါ အမှတ်စဉ် ပေါင်း ၂၇၉ ခု အနက်၊ ၂၀၇ ခုသော အမှတ်စဉ်များကို မှတ်တိုင်ပေါင်း ၂၀၇ ခုအတွက် ပေးထားပြီးဖြစ်သည်။ ဆိုလိုရင်းမှာ၊ မှတ်တိုင် တတိုင် အတွက် အမှတ်စဉ် တခုဖြစ်သည်။ အမှတ်စဉ်ပေါင်း ၆၄ ခုကို မှတ်တိုင် ၁၂၇ တိုင် အတွက်ပေးထားသည်။ ဆိုလိုရင်းမှာ၊ မှတ်တိုင် နှစ်တိုင်အတွက် အမှတ်စဉ်တခု ဖြစ်သည်။ အမှတ်စဉ် ပေါင်း ၁၈ ခုကို မှတ်တိုင်ပေါင်း ၅၄ တိုင်အတွက်ပေးလားသည်။ ဆိုလိုရင်းမှာ၊ မှတ်တိုင်သုံးတိုင်အတွက် အမှတ်စဉ် တခုဖြစ်သည်။ ထို့ပြင် ကျောက်တုံးတံတား၏ မျက်နှာပြင်ပေါ် ၌ရေးထိုးထားသော ကိုယ်စား မှတ်တိုင် တတိုင် အပါအဝင်၊ အထောက်အထား မှတ်တိုင် ၁၃ တိုင် ကိုလည်း စိုက်ထူပြီး ဖြစ်သည်။ စိုက်ထူပြီးသော နယ်နိမိတ်မှတ်တိုင်မှာစုစုပေါင်း ၄၀၂ တိုင်ဖြစ်သည်။

အထက်ဖော်ပြပါ နယ်နိမိတ်မှတ်တိုင်များအနက် ၆၅ တိုင်မှာ၊ အမှတ်စဉ်ပေါင်း ၄၆ ခုရေးထိုး ထားသော အကြီးစား မှတ်တိုင်များဖြစ်သည်။ မှတ်တိုင်ပေါင်း ၁၁၄ တိုင်မှာ၊ အမှတ်စဉ်ပေါင်း ၇၁ ခု ရေးထိုးထားသော အလတ်စားမှတ်တိုင်များဖြစ်သည်။ မှတ်တိုင်ပေါင်း ၂၂၂ တိုင်မှာ၊ အမှတ်စဉ် ပေါင်း ၁၇၂ ခု ရေးထိုးထားသော အငယ်စား မှတ်တိုင်များဖြစ်သည်။ ထို့ပြင် တခုသော မှတ်တိုင်မှာ ကျောက်တုံးတံတား မျက်နှာပြင်ပေါ် ၌ အမှတ်စဉ် ရေးထိုးထားသော အထောက်အထား မှတ်တိုင် တတိုင်ဖြစ်သည်။

နယ်နိမိတ် မြောက်ပိုင်းနှင့် တောင်ပိုင်းတွင်၊ နယ်နိမိတ်မှတ်တိုင်များ၏ အတိအကျတည်နေရာ များကို၊ ဤအခြေပြစာချုပ် အပိုင်း ၃၅ နှင့် ၃၆ တွင် အသီးသီး ဖော်ပြထားသည်။ လိုနယ်နိမိတ် မှတ်တိုင်များ၏ တည်နေရာများကိုဖော်ပြရန်၊ ထိုအပိုင်းနှစ်ပိုင်းတွင်အသုံးပြုသည့် သယ်ရင်များအနက်၊ သံထိုက်ဘယ်ရင်များမှာ၊ မြေပေါ်တိုင်းထွာရ ဘယ်ရင်များဖြစ်၍၊ ဘယ်ရင်မှန်များမှာ၊ ဤအခြေပြ စာချုပ်နှင့်အတူ ပူးတွဲပါမြေပုံပေါ် ထိုင်းလွှာရ ဘယ်ရင်များဖြစ်သည်။

အပိုင်း ၃၅

တောင်ထိပ်ချွန်းမှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၇ စိုက်ထူရန် အမှတ် တိသွားသော မြန်မာပြည် နှင့်တရုတ်ပြည် စပ်ကြား နယ်နိမိတ်မြောက်ပိုင်းတွင်၊ နယ်နိမိတ်မှတ်တိုင် အားလုံး တည်နေရာ များမှာ၊ အောက်ပါအတိုင်းဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁

ထိုမှတ်တိုင်မှာ၊ အလတ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ တောင်ထိပ်ချွန်း ထိပ်ပေါ်တွင်၊ မြောက် လတ္တီတွဒ် ၂၅° ၃၂' ၄၆.၃၁"၊ အရှေ့လောင်ဂျီတွဒ် ၉၈° ၉' ၁၈.၀၃" ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ

သံလိုက်ဘယ်ရင် ၁၄၉ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၂၄ မီတာအကွာတွင် လေးထောင့် ပတ်လည် အင်္ဂတေတိုင်တိုင် တတိုင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၅၂၀' အလိုက် (မြေပေါ်တိုင်းထွာရ) ၂၀၂ မီတာအကွာတွင်၊ တောင်ထိပ်တစ်ခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၇၉၅၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၂ မီတာအကွာတွင်၊ အခြားတောင်ထိပ် တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်း ဖြစ်၍၊ ချန်တီဖန် (အောက်ဘွမ်) တောင်ကြားလမ်း အနောက်ဘက်၌၊ တဘက်တွင် ချန်ထီဖန်မြစ်နှင့် အခြားထောက်တောင် ကိုင်ဇေမ၊ ထိုပြင် တမူခ စပ်ကြား ရေဝေတောင်ကန်းသည်၊ မြောက်ဘက်မှ အရှေ့ဘက်သို့ ကွေ့သွား သည့် အမှတ်၏ တောင်ဘက် (မြေပေါ်တိုင်းထွာရ) ၇၇ မီတာအကွာ ထောင်ထိပ်ပေါ်ထွင်တည်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၅၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၃၈ မီတာ အကွာတွင်၊ ကျောက်ဆောင်တခုသည်၊ မြစ်ငယ်တခု၏ ကမ်းပေါ်တွင် ထီးထီးတည်ရှိသည်။ ထိုမှတ် တိုင်မှ သံလိုက်ဘယ်ရင် ၃၁၀၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၈ မီတာအကွာတွင်၊ ကျောက်တုံး ကြီး ထထုံးသည်၊ ထောင်ထိပ်ပေါ်၌ ထီးထီးထည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၃၅၀' အ လိုက်၊ ၃၄၅ မီတာအကွာတွင်၊ မြင့်သော တောင်ထိပ် ထည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁ ထိ ဘယ်ရင်မှန်မှာ၊ ၁၈၃၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား ကိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၉.၀၀၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ရွှေချင် (မချီချက်) တောင်ကြား လမ်း အလယ်ဗဟိုမှ အရှေ့ဘက်၊ (မြေပေါ်တိုင်းထွာရ) ၁၉ မီတာအကွာ၊ ထိုတောင်ကြားထမ်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၃၀ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၆ မီတာအကွာ တွင်၊ ကျောက်တုံးကြီးတတုံး ထီးထီးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၃၄၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၃၄ မီတာအကွာတွင်၊ အခြားကျောက်တုံးကြီးထထုံးထီးထီးတည်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၇၀ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂၇ မီတာအကွာတွင်၊ တောင်ထိပ်တစ်ခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂ ထိ ဘယ်ရင်မှန်မှာ၊ ၂၈၆၀ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၈.၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄

ထိုမှတ်တိုင်မှာ၊ အလတ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ပန်းဝါတောင်ကြားလမ်း အရှေ့ဘက် တောင်ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၈၁၂' အထိုက်၊ (မြေပေါ် တိုင်းထွာရ) ၆၈ မီတာအကွာတွင်၊ ထိုထောင်ထိပ်နှင့် ကဆက်ထည်း၊ ၎င်းထက်မြင့်သော တောင်ထိပ်

တစ်ခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၁° အလိုက်၊ ၃၁၅ မီတာအကွာတွင်၊ တောင်ထိပ်တစ်ခု ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၇°၃၀' အလိုက်၊ မီတာပေါင်း ၃၄၅ အကွာတွင်၊ တောင်ပူ စာ ထိပ်တစ်ခုရှိသည်။ သံလိုက်ဘယ်ရင် ၈၇°၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၇.၂ မီတာအကွာ တွင်၊ ကျောက်တုံးကြီးတုံး ထည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃ ထိ ဘယ်ရင်မှန်မှာ၊ ၂၃၇° မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၆၆၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ရှန်စုမေ (တာစမင်) ရှန်ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၉°၄၀' အလိုက်၊ ၃၃၄ မီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ တောင်ထိပ်တစ်ခုရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၀°၂၅' အလိုက်၊ ၂၇၅ မီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း တောင်ထိပ်တစ်ခုရှိသည်။ သံလိုက်ဘယ်ရင် ၂၇၃° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀.၃ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း လီစုသစ်ပင်တပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄ ထိ ဘယ်ရင်မှန်မှာ၊ ၂၀၉°၄၂' မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀.၆၅၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ဖရဲ (ရေမော်လောင်ဂူ) တောင်ကြား လမ်း အလယ်ဗဟိုတည့်တည့်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၀°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၃.၅ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း လီစုသစ်ပင်တပင်တည်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၁°၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၉.၅ မီတာအကွာ တွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ထိပ်တစ်ခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၀၇°၁၅' မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၈.၉၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ချစ်စု (လူဝီ)တောင်ကြားလမ်း အလယ် ဗဟိုတွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၃° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၇ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ထိပ်တစ်ခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၈၅°၂၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၄.၁ မီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း တင်းရှူးပင်တပင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၀°၃၀' အလိုက်၊ (မြေပေါ်တိုင်း ထွာရ) ၂.၈၈ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ကျောက်တုံးတုံးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆ ထိ ဘယ်ရင်မှန်မှာ၊ ၂၀၇°၄၀' မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၇.၈၇၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင်တိုင်ထည်းဖြစ်၍၊ လွန်တဟိုတို (လွန်တာဟိုထို) ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၈' ၃၀" အလိုက်၊ ၂.၅ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ရှစ်ရင် (ရှစ်အိုင်) ရှန်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သယ်ရင်မှန် ၁၈၂' ၅" အလိုက်၊ မီတာပေါင်း ၉၆၀ အကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ရှမ်ပိုင်လင်း (ရှန်ပိုင်လင်း) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၁၉' ၄၅" အလိုက်၊ ၄.၆၂ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ တောင်ချူလူနုစု (ကာရီပိတောင်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇ ထိဘယ်ရင်မှန်မှာ၊ ၂၇၈' ၂" မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ တီလိုမီတာပေါင်း ၁၃.၁၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် ထတိုင်ထည်းဖြစ်၍၊ ဖန်ချီလင်တောင်ကြားလမ်း အလယ်ဗဟိုတွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၃' ၅၆" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇.၁၂ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ကျောက်တုံးကြီးတုံးတည်းတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၇' ၄၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၂.၄၇ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ တရုပ်နယ်မြေအတွင်း ရေကန်မြောက်ဘက်ကမ်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၀' ၄၄" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၇.၈၅ မီတာအကွာတွင်၊ ကျောက်တုံးကြီးတုံးသည်၊ မြန်မာ့နယ်မြေအတွင်း၌ ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၈ ထိဘယ်ရင်မှန်မှာ၊ ၂၃၁' ၃၀" မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၇၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ရှမ့်ဟိုရှန်ထိပ်မှ အရှေ့ခပ်ယွန်းယွန်းမြောက်ဘက်အလိုက်၊ ၁ ကီလိုမီတာအကွာရှိ ချူအိတတို (ချူအီးဟိုတာဟို) ပင်မမြစ် (တောင်ဘက်) ဖျား၏ အရှေ့တောင်ဘက် တောင်ကြားထမ်းတွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀' ၃၀" အလိုက်၊ မီတာပေါင်း ၉၄၀ အကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ကျောက်တောင် ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၉' ၃၀" အလိုက်၊ ၆.၇၀ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း တောင်ကြားလမ်းတခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၂' ၃၀" အလိုက်၊ မီတာပေါင်း ၂၂၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉ ထိ ဘယ်ရင်မှန်မှာ၊ ၁၈၈' ၅၅" မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၂.၀၁၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁

ထိုမှတ်တိုင်များမှာ အမှတ်စဉ်တစ်ခုထည်း ရေးတိုးထားသည့် အငယ်စား မှတ်တိုင် သုံးတိုင် ဖြစ်၍၊ ချူအိတဟို (ချူအီးဟိုတာဟို)နှင့် ချာညူလီ (ဇနုလီ) ဟို အရွှေဘက်ရေလမ်းကြောင်း ဆုံရာနေရာ၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁ မှာ၊ မြန်မာ့နယ်မြေအတွင်း ချူအိတဟို (ချူအီးဟိုတာဟို) တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၁°၄၀' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၁၉.၃ မီတာအကွာတွင်၊ ချူအိတဟို (ချူအီးဟိုတာဟို) ရေလယ်ကြောများ ကြောင်းနှင့် ချာညူလီ (ဇနုလီ)ဟို အရွှေဘက်ရေလမ်းကြောင်း ရေလယ်ကြောများကြောင်းဆုံသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၅°၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၈.၅ မီတာအကွာတွင်၊ ကျောက်ဆောင်တစ်ခုသည်၊ မြန်မာ့နယ်မြေအတွင်း၌ ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ မှာ၊ တရုတ်နယ်မြေအတွင်း ချူအိတဟို (ချူအီးဟိုတာဟို) မြောက်ဘက်ကမ်းနှင့် ချာညူလီ (ဇနုလီ)ဟို အရွှေဘက်ရေလမ်းကြောင်း အရွှေဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၄°၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၉.၅ မီတာအကွာတွင်၊ ထိုမြစ်နှစ်ခု၏ ရေလယ်ကြောများကြောင်းများဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ မှာ၊ မြန်မာ့နယ်မြေအတွင်း ချူအိတဟို (ချူအီးဟိုတာဟို) မြောက်ဘက်ကမ်းနှင့် ချာညူလီ (ဇနုလီ) ဟို အရွှေဘက်ရေလမ်းကြောင်း အနောက်ဘက် ကမ်းပေါ် တွင်တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၁°၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၂ မီတာအကွာတွင်၊ ထိုမြစ်နှစ်ခု၏ ရေလယ်ကြောများကြောင်းများဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄ မှာ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၆°၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ (မြေပေါ်တိုင်းထွာရ) ၅၉.၈ မီတာ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၅ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၃၁°၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၁.၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀ လို ဘယ်ရင်မှန်မှာ၊ ၁၃၂°၅၂' ဖြစ်၍၊ တိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၄၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တစ်ခုထည်းဖြစ်၍၊ ချူတီးဘမ်ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၁°၃၀' အလိုက်၊ ၁.၉၆၅ ကီလိုမီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း ထောင်ထိပ်တစ်ခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၅°၂၀' အလိုက်၊ ၃.၇၀၂ ကီလိုမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၌ တောင်ထိပ်တစ်ခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁ ထိ ဘယ်ရင်မှန်မှာ၊ ၁၇၉° ဖြစ်၍၊ တိုမှတ်တိုင်များစပ်ကြား ထိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၉၄၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မချူလီဝါဒီတောင်ထိပ်ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၅၂၀' အလိုက်၊ ၁.၇၉ ကီလိုမီတာ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ထိပ် တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၉၅၀' အလိုက်၊ ၄.၀၄ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း တောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ ထိ ဘယ်ရင်မှန်မှာ၊ ၇၉၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၂၅၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်လည်းဖြစ်၍၊ ဖီမော်မြစ် တောင်ဘက်ကမ်းရှိ ပေါင်ဝေချန် (ဖေါဝိကျန်) တောင်စောင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၃၂၂၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၅၀ အကွာတွင် လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်သည်၊ မြန်မာ့နယ်မြေ အတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၉၄၀၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁၃ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ တရပ်နယ်မြေအတွင်း၌ လီးလီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ ထိ ဘယ်ရင်မှန်မှာ၊ ၁၆၉၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄.၃၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဖီမော်မြစ်မြောက်ဘက် (မြေပေါ်တိုင်းထွာရ) ၃၆ မီတာအကွာတွင်၊ လီယုချမ် (လိဦးကြွက်) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၇၀၅၅' အလိုက်၊ ၉၀၇ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ထိပ် တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၇၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁၈ မီတာ အကွာတွင်၊ ကျောက်ဆောင်တခုသည်၊ မြန်မာ့နယ်မြေအတွင်း၌ ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၈၁၇' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဝူချောက်တို (ဝူးဆောက်တော) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၆၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၅၅ မီတာ အကွာတွင်၊ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင်သည်၊ မြန်မာ့နယ်မြေအတွင်း၌ တည်ရှိသည်။

ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၀၄၅' အလိုက်၊ ၁-၁၆ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ တောင်ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၆ ° အလိုက်၊ (မြေပေါ် တိုင်းတွာရ) မီတာပေါင်း ၆၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ သင်းချိုင်းဂူတခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ ထိ ဘယ်ရင်မှန်မှာ၊ ၁၈၀ ° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၁၇၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ လုတ်ဆန်းဘွမ်ထိပ်ပေါ်တွင် တည်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၉ ° ၂၀' အလိုက်၊ ၁-၁၅၅ ကီလိုမီတာအကွာတွင်၊ တရုပ် နယ်မြေအတွင်း တောင်ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၇ ° အလိုက်၊ ၁-၀၅၇ ကီလို မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း တောင်ထိပ်တခုရှိသည်။ သံလိုက်ဘယ်ရင် ၁၅၀' အလိုက်၊ ၂-၄၉၅ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ ချိုင်းလုတုန်ရှန် (ဆပ်လူးတုံးတောင်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ ထိ ဘယ်ရင်မှန်မှာ၊ ၁၆၃ ° ၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂-၀၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကန်ချိုင်းလင်း (ကန်ဆပ်တောင်ရိုး) နှင့် လုကန်လင်း (လုပ်ကန်တောင်ရိုး) စပ်ကြားရှိ ဂန် (ကန်ဟော်) ဟို တောင်ဘက်၊ (မြေပေါ် တိုင်း ထွာရ) ၁၁ မီတာအကွာ အမှတ်၌ တည်ရှိသည်။ ထိုမှတ်တိုင် မှ သံလိုက်ဘယ်ရင် ၆၃ ° ၁၅' အလိုက်၊ (မြေ ပေါ် တိုင်းထွာရ) ၂၄၆ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း တောင်ထိပ်တခုရှိသည်။ ထိုမှတ် တိုင်မှ သံလိုက်ဘယ်ရင် ၁၈၃ ° အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၉ မီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ ကျောက်ဆောင်တခုတည်ရှိသည်။ သံလိုက်ဘယ်ရင် ၂၇၄ ° ၅၅' အလိုက်၊ ၃-၅၄ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း တောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ ထိ ဘယ်ရင်မှန်မှာ၊ ၁၇၈ ° ၁၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁-၅၁၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဂန် (ကန်ဟော်) ဟို မြောက်ဘက်၊ (မြေပေါ် တိုင်းထွာရ) ၁၅ မီတာအကွာတွင်၊ ကန်ချိုင်းလင်း (ကန်ထပ်တောင်ရိုး) ခြေရင်း၌ တည်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၃ ° ၅' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၂၅၃ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း တောင်ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၆ ° ၅၈' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၉၂ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ အခြားတောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၄၅' ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသည့် အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ဝူးချွန်ဟို (ဝါဆုတ်ကျောင်) ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀ မှာ၊ ဝူးချွန်ဟို (ဝါဆုတ်ကျောင်)တောင်ဘက်ကမ်း၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်ရှိ ရှုမူနု (ရှုမိုတောင်) ခြေရင်း၊ ဝမ်ကျန်းချင်း (ဝင်းချန်ကျင်)၌ တည်ရှိသည်။ ဝူးချွန်ဟို (ဝါဆုတ်ကျောင်)ရေလယ်ကြောမျဉ်းကြောင်းထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) ၃၃.၈ မီတာဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၉' ၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈.၅ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ကျောက်တမ်းပါးတခုတည်ရှိသည်။ သံလိုက်ဘယ်ရင် ၈၇' ၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၉၃ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ တရပ်နယ်မြေအတွင်း၌ ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ မှာ၊ တရပ်နယ်မြေအတွင်း ဝူးချွန်ဟို (ဝါဆုတ်ကျောင်) မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ တိုမြစ်ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၄.၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ လိုသံလိုက်ဘယ်ရင်မှာ၊ ၃၂၇' ၃၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၈.၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉ ထိ ဘယ်ရင်မှန်မှာ၊ ၁၆၆' ၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၂၀၈ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်ကခုထည်း ရေးထိုးထားသည့် အငယ်စား မှတ်တိုင်သုံးတိုင် ဖြစ်၍၊ ရှောင်ကျွန်း (ငေါ်ချောင်းခ) နှင့် ဝူးချွန်ဟို (ဝါဆုတ်ကျောင်) ဆုံရာနေရာတွင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ မှာ၊ ဖြန်မာ့နယ်မြေအတွင်း၊ ရှောင်ကျွန်း (ငေါ်ချောင်းခ) အရှေ့ဘက်ကမ်းနှင့် ဝူးချွန်ဟို (ဝါဆုတ်ကျောင်) တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်နှင့် အနီးဆုံး၊ ဝူးချွန်ဟို (ဝါဆုတ်ကျောင်) ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ အမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂' ၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၇.၅၅ မီတာ အကွာ၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၄' ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၆ မီတာအကွာတွင်၊ ထိုမြစ်နှစ်ခေါ် ရေလယ်ကြောမျဉ်းကြောင်းများဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၇' ၄၅' အလိုက်၊ မီတာပေါင်း ၃၅၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်းလီလီဂွန် (လီလောတောင်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ မှာ၊ တရုတ်နယ်မြေအတွင်း၊ ရှောင်ကျွန်း (ငေါ်ချောင်းခ) အရှေ့ဘက်ကမ်းနှင့် ဝူးချွန်ဟို (ဝါဆုတ်ကျောင်) မြစ်မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၅၉° ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၅.၃၈ မီတာအကွာတွင်၊ ထိုမြစ်နှစ်ခု၏ ရေလယ်ကြောမျဉ်းကြောင်းများဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ မှာ၊ မြန်မာ့နယ်မြေအတွင်း ရှောင်ကျွန်း (ငေါ်ချောင်းခ) အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၉° ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၅.၃၈ မီတာအကွာတွင်၊ ရှောင်ကျွန်း (ငေါ်ချောင်းခ) ရေလယ်ကြောမျဉ်းကြောင်းနှင့် ဝူးချွန်ဟို (ဝါဆုတ်ကျောင်) ရေလယ်ကြောမျဉ်းကြောင်းဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄ ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၇၃° ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၆၀.၂၅ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၁၇° ၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၈၇.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈ တိ ဘယ်ရင်မှန်မှာ၊ ၇၆° ၃၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၂၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်ထုထုထည်း ရေးထိုးထားသည့် အလတ်စားမှတ်တိုင်နှစ်ထိုင်ဖြစ်၍၊ ရှောင်ကျွန်း (ငေါ်ချောင်းခ) နှင့်တပေါ်တယ်မြစ် (ပေါ်တယ်ကျောင်) ဆုံရာနေရာ၏တောင်ဘက်တွင်၊ ရှောင်ကျွန်း (ငေါ်ချောင်းခ) ကမ်းတဘက်တချက်ပေါ်၌ တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ရှောင်ကျွန်း (ငေါ်ချောင်းခ) အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ တပေါ်တယ်မြစ် (ပေါ်တယ်ကျောင်) ရေလယ်ကြောမျဉ်းကြောင်းနှင့် ရှောင်ကျွန်း (ငေါ်ချောင်းခ) ရေလယ်ကြောမျဉ်းကြောင်းဆုံရာနေရာထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၂.၂၅ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၈° ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၄၆ မီတာအကွာတွင်၊ ချိုလိပင်းတန် ရှိယင် (ကျိုလိဘွမ်တန် ကျောက်ဆောင်) သည်၊ မြန်မာ့နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၆° အလိုက်၊ ၁.၃ ကီလိုမီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း မိဝိုကာ (မြို့ဝတ်ခါး) ရှန်ထိပ်ရှိသည်။ သံလိုက်ဘယ်ရင် ၂၈၇° ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၅ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ မြန်မာ့နယ်မြေအတွင်း၌ တီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ မှာ၊ ရှောင်ကျွန်း (ငေါ်ချောင်းခ) အရှေ့ဘက်ကမ်းနှင့် တပေါ်တယ်မြစ် (ပေါ်တယ်ကျောင်) တောင်ဘက်ကမ်း၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ထိုမြစ်နှစ်ခု၏ ရေလယ်ကြောမျဉ်းကြောင်းများ ဆုံရာနေရာအထိ၊ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၀၀.၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၀၄' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၄၂.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ ထိ ဘယ်ရင်မှန်မှာ၊ ၁၈၀' ၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၇.၉၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ နာယာဝါတရှန် (နာရာဝါတတောင်) ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၃' ၃၀' အလိုက်၊ ၂.၈၅ ကီလိုမီတာ အကွာ တွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ချိန်လှေရှန် (ချင်နယ်လှေတောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၈' ၃၀' အလိုက်၊ ၄.၅ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း တူနီတာရှန် ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၉' အလိုက်၊ ၃.၁၁ ကီလိုမီတာအကွာတွင်၊ မြန်မာ့ နယ်မြေအတွင်း၊ အာညီကုဝါစိတောင် ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၃' ၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၄၈ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မေဂျီရှန် (မေဂျီတောင်) ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၀' ၁၈' အလိုက်၊ ၃.၇၇ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ညွလန်ရှန် (ညိုလန်တောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၂၄' ၄၅' အလိုက်၊ ၁.၈၈ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း မဟဲဝဲထိ ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈၀' ၁၅' အလိုက်၊ ၃.၁၈ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်း ကြောင်းပေါ်၌ ချိန်လှေရှန် (ချင်နယ်လှေတောင်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃ ထိ ဘယ်ရင်မှန်မှာ၊ ၂၆၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၃၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဝူချူရှန် (ဝဆုတ်တောင်) ထိပ် မြောက်ဘက်၊ (မြေပေါ်တိုင်းထွာရ) ၉ မီတာအကွာအမှတ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၃၄၉' အလိုက်၊ ၁.၆၇ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်း ပေါ်၌ ညွလန် ရှန် (ညိုလန်တောင်) ထိပ်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄ ထိ ဘယ်ရင်မှန်မှာ၊ ၃၅၆' ၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၄၁၈ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်း ဖြစ်၍၊ ပိုင်ပါ (ချင်မလီ)တောင်ကြားလမ်း မြောက်ဘက်၊ (မြေပေါ်တိုင်းထွာရ) ၁၂.၂ မီတာကွာ အမှတ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၅၄°၃၀' အလိုက်၊ ၂.၁၃၅ တီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း စုကဲ (စုကီ) တောင်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈.၉ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ကျောက်ပုံတခု ရှိသည်။

နယ်နိမိတ် မှတ်တိုင် အမှတ် ၂၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၅°၅၂' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၂.၇၄၅ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ချင်တူ (ဆာလျန်း) တောင်ကြားလမ်း တွင်၊ ထိုတောင်ကြားလမ်းရှိ လူသွားလမ်း မြောက်ဘက်၊ (မြေပေါ်တိုင်းထွာရ) ၁၁ မီတာအကွာ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂°၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၆ မီတာ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ထိပ် တခုရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၆၂°၂၀' အလိုက်၊ ၁.၉၂ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း တန်တို (တန်တို)ရှန်ထိပ် ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ ထိ ဘယ်ရင်မှန်မှာ၊ ၁၈၂°၁၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃၆.၄၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ဆာလာတောင်ကြားလမ်းမြောက်ဘက်၊ (မြေပေါ်တိုင်းထွာရ) ၅၂ မီတာကွာ အမှတ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၀°၃၀' အလိုက်၊ ၇.၉၀ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ မောင်ထို(မော်ထို)ရှန်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၅°၄၅' အလိုက်၊ ၅.၁၀ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်း ပေါ်၌ ချန်ထို(ချန်ထို) ရှန်လိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၈°၃၀' အလိုက်၊ ၂၂၀ မီတာ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ မရူးဖွန်ဆီဘွမ်တိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ ထိ ဘယ်ရင်မှန်မှာ၊ ၁၈၉° ဖြစ် ၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၃.၈၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ မင်းကဲ (နာခဲ) တောင်ကြားလမ်းတွင်၊ ထိုတောင်ကြားလမ်းရှိ လူသွားလမ်း မြောက်ဘက်၊ (မြေပေါ်တိုင်းထွာရ) ၂၅ မီတာအကွာ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၉°၃၀' အလိုက်၊ မီတာပေါင်း ၄၀၀ အကွာတွင်၊

နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ပါစူကွာကုရှန် (ပါဆူကွာကူတောင်) ထိပ် ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၇°၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၆ မီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ တောင်ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၅° အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၇၇ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ တောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈ ထိ ဘယ်ရင်မှန်မှာ၊ ၁၇၁° ၂၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၄.၇၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ နိစုကု (ဂီဂီသာရာ) တောင်ကြားလမ်း အလယ်ဗဟို၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၁° ၂၄' အလိုက်၊ ၁၄၆.၂ မီတာအကွာ တွင်၊ မြန်မာ့ နယ်မြေအတွင်း၊ တောင်ပူစာထိပ် တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈၉° ၂၈' အလိုက်၊ ၂.၂၂၅ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ပဝရှန် (ဆီမီရာဇီ) ထိပ် ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ ထိ တယ်ရင်မှန်မှာ၊ ၁၈၄° ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၂.၉၃၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၁

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်ကတိုင်ထည်းဖြစ်၍၊ ကော်ချီသာရာတောင်ကြားလမ်းတွင်၊ တိုတောင်ကြားလမ်းရှိ လူသွားလမ်း အရှေ့မြောက်ဘက်၊ (မြေပေါ်တိုင်းလွှာရ) ၁၄ မီတာခန့် အကွာ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၂° ၃၀' အလိုက်၊ ၅၃၅ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ လိပ်လျို (နီဖဲလိ) ရှန်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၀° ၃၀' အလိုက်၊ ၆၉၅ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကူချူရှန် (ရှိုကူတောင်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀ ထိ ဘယ်ရင်မှန်မှာ၊ ၁၅၉° ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၆.၄၈၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၂

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ကုချိပိ တောင်ကြားလမ်း (ဂျူဂျစ် လခါး) တွင်၊ ထိုတောင်ကြားလမ်းရှိ လူသွားလမ်း အရှေ့ဘက်၊ (မြေပေါ်တိုင်းထွာရ) ၆ မီတာခန့် အကွာ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၁° အလိုက်၊ ၉၇၅ မီတာအကွာတွင်၊ နယ် နိမိတ်မျဉ်းကြောင်းပေါ်၌ ကူချူရှန် (ကူဂျူတောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင်

၇၇° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၄ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ကျောက် တုံးတတုံးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၄°၂၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂.၅ မီတာအကွာတွင်၊ ကျောက်တုံးတတုံးသည်၊ မြန်မာ့နယ်မြေအတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၁ ထိ ဘယ်ရင်မှန်မှာ၊ ၁၉၈°၅၂' မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၈.၅၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၃

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ မဂူချီတောင်ကြားလမ်း အလယ်ဗဟို အရှေ့ဘက်၊ မီတာပေါင်း ၉၈၀ ကွာအမှတ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၉° အလိုက်၊ ၁.၃၈ ကီလိုမီတာအကွာတွင်၊ ဘရပ်နယ်မြေအတွင်း၊ မာဆင်တီရှန် (မာရှင်တီးဘွမ်) တိပ် ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၄၅° အလိုက်၊ မီတာပေါင်း ၂၀၀ အကွာတွင်၊ နယ်နိမိတ်မျဉ်း ကြောင်းပေါ်၌ ချင်ရှီရှန် (ကျောက်ချွန်ဘွမ်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၂ ထိ ဘယ်ရင်မှန်မှာ၊ ၁၈၈°၃၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၈.၅၆၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၄

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ဘဇစ်တောင်ကြားလမ်း အလယ် ဗဟိုမှ အရှေ့ခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ မီတာပေါင်း ၆၅၀ ကွာအမှတ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၁° အလိုက်၊ ၈၄၀ မီတာအကွာတွင်၊ တရပ်နယ်မြေအတွင်း၊ မဲချီကူ (မောချီကူ) ရှန်ထိပ်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၁° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၈ မီတာအကွာတွင်၊ ငေါထွက်နေသော ကျောက်စွန်းတခုသည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၃ ထိ ဘယ်ရင်မှန်မှာ၊ ၁၇၀°၅၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား ထိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၉.၁၁ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ အလန်တောင်ကြားလမ်း (အလန် လခါး) အရှေ့ဘက်၊ (မြေပေါ်တိုင်းထွာရ) ၇၂ မီတာကွာအမှတ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၅°၁၀' အလိုက်၊ မီတာပေါင်း ၁၄၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၄°၃၅' အလိုက်၊ ၃၉၅ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ အလချီကူရှန် (အလန်ချီခိုတောင်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၄ ထိ ဘယ်ရင်မှန်မှာ၊ ၁၂၆°၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၅.၄၃ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မဝါတောင်ကြားလမ်း (မဝါလခါး) အရှေ့ဘက်၊ (မြေပေါ်တိုင်းတွာရ) ၁၉.၁၀ မီတာအကွာ အမှတ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၀၆° ၃၀' အလိုက်၊ ၁.၄၈ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင် ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၅° ၂၅' အလိုက်၊ ၂၃၀ မီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ မဝါရန် ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ ထိ သယ်ရင်မှန်မှာ၊ ၁၀၈° ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၇.၀၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၇

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ပွန်တန်ရာဇီလိပ်ပေါ် တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၂° ၃၀' အလိုက်၊ ၄၈၀ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်း ပေါ်၌ တောင်ထိပ်ထခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆ ထိ ဘယ်ရင်မှန်မှာ၊ ၈၂° ၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၇.၇၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၈

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ လုံလန်တောင်ကြားလမ်း (လုံလန် လခါး) ရှိ လူသွားလမ်းတောင်ဘက်၊ (မြေပေါ်တိုင်းတွာရ) ၁၈.၉ မီတာအကွာတွင်၊ ထိုတောင်ကြား လမ်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀° ၄၅' အလိုက်၊ မီတာပေါင်း ၆၇၀ အကွာ တွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ လုံလန်ရာဇီ ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၇ ထိ ဘယ်ရင်မှန်မှာ၊ ၃၆၀° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၇၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၉

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ တူစပုလုရှန် (ထူစယ်ဖိုရာဇီ) ထိပ်ပေါ် တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၂° ၂၅' အလိုက်၊ မီတာပေါင်း ၉၆၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ မန်ချီက (မန်ချီက) ဘွမ်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၆° ၂၀' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၇၄.၈၅ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ပူစာတခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၈ ထိ ဘယ်ရင်မှန်မှာ၊ ၁၂၀° ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား ထိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၅.၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၀

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ တူလုန် (တရုန်) မြစ်တောင်ဘက်ကမ်းရှိ လမေကုန်ထန် (ရှုမ်ဒမ်) တောင်စောင်းပေါ်တွင်၊ မြောက်လတ္တီတွဒ် ၂၇° ၃၉' ၄၀" နှင့် အရှေ့လောင်ဂျီတွဒ် ၉၈° ၁၅' ၃၉.၇၁" ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅° ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄.၆၁ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ တရုန်နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၇ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ တူလုန် (တရုန်) မြစ်မြောက်ဘက်ကမ်း၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၉ တိ ဘယ်ရင်မှန်မှာ၊ ၁၃၅° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄.၂၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၁

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ တူလုန် (တရုန်) မြစ်မြောက်ဘက်ကမ်းပေါ်တွင်၊ ဤမြစ် မြောက်ဘက်ကမ်းနှင့် ၎င်း၏ လက်တက် လုန်လုန်ဝမ်ထန် (လုံဆောင်ဒန်) ချောင်းအရှေ့ဘက်ကမ်းဆုံရာနေရာ မြောက်ဘက်၊ (မြေပေါ်တိုင်းထွာရ) ၄၂.၄ မီတာအကွာ၊ လုန်လုန်ဝမ်တူ (လုံဆောင်ဒန်) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၇° ၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁.၁ မီတာအကွာတွင်၊ ကျောက်ဆောင်ကြီး တခုသည်၊ တရုန် နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၇° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၄.၈ မီတာအကွာတွင်၊ ကျောက်တုံးတတုံးသည်၊ မြန်မာ့ နယ်မြေအတွင်း၊ တောင်ထိပ် ပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၀ ထိ ဘယ်ရင်မှန်မှာ၊ (မြေပေါ်တိုင်းထွာရ) ၁၇၁° ၂၇' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၀၆.၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၂

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကွန်ဒမ်ရာဇီ (လွန်ကောင်ဖုန်) ထိပ်ပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၅° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃.၂ မီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ ကျောက်ချွန်းထိပ် တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၃° ၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄.၁ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း ကျောက်တုံးထိပ်ချွန်း တခု ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၁ ထိ ဘယ်ရင်မှန်မှာ၊ ၁၄၅° ၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၆.၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၃

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ သာနာလခါး (သာလာတောင်ကြားလမ်း) အလယ်ဗဟို၌ တည်ရှိသည်။ လိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၂'၃၀' အလိုက်၊ ၉၂၅ မီတာ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တီယုလွန်ပုလုန် (တီယိုလွန်ပု) ကျောက်တောင် ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၂ လို ဘယ်ရင်မှန်မှာ၊ ၁၅၅° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄၅.၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၄

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ နန်နီလ (နမ်နီ) တောင်ကြားလမ်း တောင်ဘက်၊ (မြေပေါ်တိုင်းထွာရ) ၁၂.၃ မီတာကွာ နေရာ၌ တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၀° အလိုက်၊ မီတာပေါင်း ၇၄၀ အကွာတွင်၊ တရုပ် နယ်မြေအတွင်း၊ တောင်ထိပ် တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၃ ထိ ဘယ်ရင်မှန်မှာ၊ ၁၂၄° ၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄၂.၂၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ယကလ (ယုလန်) တောင်ကြားလမ်း အလယ်ဗဟို၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈၆°၁၀' အလိုက်၊ ၂၅၅ မီတာ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ (၄၆၅၀ မီတာမြင့်သော) တောင်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၄ ထိ ဘယ်ရင်မှန်မှာ၊ ၁၃၇°၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၂.၆၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၆

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဂန်လန်တောင်ကြားလမ်း မြောက်ဘက်၊ (မြေပေါ်တိုင်းထွာရ) ၄၇.၄ မီတာအကွာ၊ တောင်ထိပ်ပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄°၅၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၉၈.၄ မီတာအကွာတွင်၊ ကျောက်တုံး တတုံးသည်၊ မြန်မာ့နယ်မြေအတွင်း တသီးတခြား တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၄°၃၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၇.၄ မီတာအကွာတွင်၊ ဂန်လန် တောင်ကြားလမ်း အလယ်ဗဟိုသည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ် ကျရောက်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၀°၃၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀.၇ မီတာအကွာတွင်၊ ကျောက်တုံးတတုံးသည် တရုပ် နယ်မြေအတွင်း၊ တသီးတခြား တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၅ ထိ ဘယ်ရင်မှန်မှာ၊ ၃၅ ဖြစ်၍၊ တိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာ အဝေးမှာ၊ ကီလိုမီတာပေါင်း ၂၀.၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၇ စိုက်ထူရန်အမှတ်

စာချုပ်ဝင် နှစ်ပြည်ထောင်တို့ တိုင်းတာ၍ ယာယီ သတ်မှတ်ထားသည့် ဤနယ်နိမိတ် မှတ်တိုင် စိုက်ထူရန် အမှတ်မှာ၊ ဤအခြေပြ စာချုပ်နှင့်အတူ ပူးတွဲပါ မြေပုံများတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။ သို့ရာတွင် ထိုနယ်နိမိတ်မှတ်တိုင်ကိုမူ၊ စိုက်ထူခြင်း မပြုရသေးချေ။ ဤအခြေပြ စာချုပ် အပိုဒ် ၁ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း၊ အနောက်ဘက်စွန်းကို အပြီး အပြတ် ဆုံးဖြတ် သတ်မှတ် ခြင်းမပြုရသေးမီအတွင်း၊ ဤနယ်နိမိတ်မှတ်တိုင် စိုက်ထူရန်နေရာမှာ ယာယီ အနောက်ဘက်စွန်း ဖြစ်သည်။ ဤအမှတ်မှာ၊ ကုန်မာဆို (ကုန်မာချို) အိုင်မှ အရှေ့ခပ်ယွန်းယွန်း တောင်ဘက် အလိုက်၊ ၁.၂ ကီလိုမီတာခန့် ကွာ နေရာတွင်၊ ဒီဖူးချာချူ (ဒီဖူးကျားချို) နှင့် ဇလာဝမ် အထက်ပိုင်း ချာ ကယ်ကယ် (ဇလာဝမ်) စပ်ကြား ရေဝေတောင်တန်းပေါ်ရှိ တောင်ကြားလမ်း၌ တည်ရှိသည်။ ထိုအမှတ်မှ သံလိုက်ဘယ်ရင် ၈၇' ၃' ၃၈" အလိုက်၊ ၂၇၂ မီတာအကွာတွင်၊ ကျောက်ကမ်းပါး တည်ရှိသည်။ ထိုအမှတ်မှ သံလိုက်ဘယ်ရင် ၁၁၀' ၃၅' ၅၅" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၄ မီတာအကွာတွင်၊ ကျောက်တုံးငယ် တတုံးသည်၊ ချွန်းထွက်နေသော တောင်ထိပ်ပေါ်၌ တသီးတခြား တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၇ စိုက်ထူရန် အမှတ်မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၆ ထိ ဘယ်ရင် မှန်မှာ၊ ၃၀' ၅၅' ဖြစ်၍၊ ၎င်းတို့ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ တီလိုမီတာပေါင်း ၁၀.၃၃ ဖြစ်သည်။

အပိုဒ် ၃၆

ယုချမ်ရှန့် (ပန်စန်ချက်) တောင်ကြားလမ်းမှ၊ နမ့်လနှင့် လန်ဆန် (မဲခေါင်) ပြစ်ဆုံရာ နေရာထိသွားသော မြန်မာပြည်နှင့်တရုတ်ပြည်စပ်ကြား နယ်နိမိတ်တောင်ပိုင်းတွင်၊ နယ်နိမိတ်မှတ် တိုင်အားလုံး တည်နေရာများမှာ၊ အောက်ပါအတိုင်းဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ယုချမ်ရှန့် (ပန်စန်ချက်) တောင်ကြား လမ်း၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂၂ မီတာအကွာတွင်၊ တောင်ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၀' ၃၆' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၂၆ မီတာအကွာတွင်၊ ကျောက်တုံးကြီးတတုံး တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၄၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆.၅ မီတာအကွာတွင်၊ အခြားကျောက်တုံး တတုံး တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁ တိ၊ ဘယ်ရင်မှန်မှာ၊ ၂၆° ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၇၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဆုတူနီတီတောင်ကြားလမ်း (မြင်ပြုးချက်) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၉° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆.၇ မီတာအကွာတွင်၊ ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခု (ကွန်ကရစ်တိုင်တတိုင်) သည်၊ နယ်နိမိတ်မျဉ်းကြောင်း ကွေ့သွားရာအမှတ်၌ တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၇.၆ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၌ ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခု (ကွန်ကရစ်တိုင်တတိုင်) တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၂° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၂ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၌ ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထု (ကွန်ကရစ်တိုင်တတိုင်) တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၁° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၈ မီတာအကွာတွင်၊ တောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂ ထိ ဘယ်ရင်မှန်မှာ၊ ၀° ၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၃.၁၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဟေနီတန်တောင်ကြားလမ်း (မြင်လိုင်ချက်) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၉° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၅ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၌ ကျောက်၊ ကွန်ကရစ်ဖြင့်ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခု တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၇° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၀.၈ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၌ ကျောက်၊ ကွန်ကရစ်ဖြင့်ပြုလုပ်ထားသော အခြားအကိုးအကား အရာဝတ္ထုဟခု တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၁° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၃ မီတာအကွာတွင်၊ တရုပ် နယ်မြေအတွင်း၌၊ ကျောက်ဖြင့် ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထု တခုဟည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၆° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၁၄ မီတာအကွာတွင်၊ ဟရုပ်နယ်မြေအတွင်း၌ ကျောက်ဖြင့်ပြုလုပ်ထားသည့် အခြားအကိုးအကား အရာဝတ္ထု တခုတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃ ထိ ဘယ်ရင်မှန်မှာ၊ ၅၃° ၃၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၁၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မအန်ရှန် (တလူရှန်လူ) ကျောက်တန်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၆° ၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ)

၂၉-၄ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ် ရှောင်မတို (ရန်ဂ) ရှန်ထိပ်ရှိသည်။ ထိုမှတိုင် မှ ဘယ်ရင်မှန် ၁၇၉'၁၀' အလိုက်၊ ၄-၆၄ ကီလိုမီတာ အကွာတွင်၊ တရပ်နယ်မြေ အတွင်း တည် (တနိုင်) ရှန်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄ ထိ ဘယ်ရင်မှန်မှာ၊ ၄၇'၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၂.၉၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ တလှရှန် အနောက်တောင်ဘက် တောင်စောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၂'၅' အလိုက်၊ ၃.၃၇ ကီလို မီတာ အကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ် ချမ်ပိုရှန် (ချိုင်းနားဘွမ်) တိပ်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၅၅'၄၂'၃၀" အလိုက်၊ ၁.၀၇ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ် ရှူရှန်တန်ဖန် (ရှ်ရှန်ထုံ) ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၅၆'၅၃' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၃၄၄.၇ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ချန်တီဖန်တောင်ကြားလမ်း (ဖျက် ပြန်ချက်) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၆'၁၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃၉ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၌၊ ကျောက်၊ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အကိုး အကားအရာဝတ္ထု ထခု ကည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၄'၈' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၄၃.၇ မီတာအကွာတွင်၊ ကျောက်၊ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အခြား အကိုး အကား အရာဝတ္ထုတခုသည်၊ နယ်နိမိတ်မျဉ်းကြောင်း ပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၆၈'၄၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂၅.၆ မီတာအကွာတွင်၊ ထရပ်နယ်မြေအတွင်း၌ ကျောက်၊ ကွန်ကရစ်ဖြင့်ပြုလုပ်ထားသော အရာဝတ္ထုတခု တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆ ထိ ဘယ်ရင်မှန်မှာ၊ ၃၈' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၉.၉၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ တယာကို (လုံချန်ချက်) တောင်ကြား လမ်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄'၅၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၁.၅ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၌ ကျောက်၊ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အကိုး အကား အရာဝတ္ထုတခုတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၁'၈' အလိုက်၊ (မြေပေါ်

တိုင်းထွာရ) ၂၆ မီတာအကွာတွင်၊ တရပ်နယ်မြေအတွင်း၌ ကျောက်၊ ကွန်ကရစ်ဖြင့်ပြုလုပ်ထားသော အကိုးအကားအရာဝတ္ထုတခု တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၅°၂၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၉.၈ မီတာအကွာတွင်၊ မြန်မာ့ နယ်မြေအတွင်း၌ ကျောက်၊ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အခြားအကိုးအကားအရာဝတ္ထုတခု တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇ ထိ ဘယ်ရင်မှန်မှာ၊ ၅၉° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၅၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မထိုရှန် (မတူဘွမ်) ထိပ်ပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၈° အလိုက်၊(မြေပေါ်တိုင်းထွာရ) ၃၁.၈ မီတာအကွာ တွင်၊ အခြေခံတြိဂံ ဖွဲ့ မြေတိုင်းအမှတ်အသားရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၇၂°၁၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၀ အကွာတွင်၊ တရပ်နယ်မြေအတွင်း၌ ကျောက်၊ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခုတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၃၃၃°၁၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၉ မီတာအကွာတွင် မြန်မာ့ နယ်မြေအတွင်း၌ ကျောက်၊ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အကိုးအကားအရာဝတ္ထုတခု တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၈ ထိ ဘယ်ရင်မှန်မှာ၊ ၁၄၁° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၆.၈၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ရှောင်ချူတောင်ကြားလမ်း (တဘက်ချချက်)အလယ်ဗဟို၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈၁°၂၇'၃၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၉ မီတာအကွာတွင် ကျောက်တုံးတတုံးသည်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈၃°၂၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇ မီတာ အကွာတွင်၊ ကျောက်တုံးတတုံးသည်၊ မြန်မာ့ နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၉၇°၃၄'၃၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၆.၈ မီတာအကွာတွင်၊ မြန်မာ့ နယ်မြေ အတွင်း၌ ကျောက်၊ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခု တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉ ထိ ဘယ်ရင် မှန်မှာ၊ ၁၀၇°၄၀' ဖြစ်၍၊ လိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၈၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်းရေးထိုးထားသော အငယ်စားမှတ်တိုင် နှစ်တိုင်ဖြစ်၍၊ တပချန် (တဘက်ခ) အထက်ပိုင်း ဖြစ်သော ရှောင်ချူ (ရှောင်ချော) ဟို မြစ်ဖျားချောင်းကမ်း တဘက် တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ် မှတ်တိုင် အမှတ် ၁၁ မှာ၊ မြန်မာ့ နယ်မြေအတွင်း၊ ရှောင်ချူ၊ တောင်ကြားလမ်း (တဘက်ခုချက်) တောင်ဘက်၊ (မြေပေါ် တိုင်းထွာရ) ၁၂၈ မီတာအကွာ၊ ရှောင်ချူ (ရှောင်ချော) ဟို မြစ်ဖျား ချောင်း အနောက်ဘက်ကမ်းပေါ် တွင် တည်ရှိသည်။ နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ် တိုင်စပ်ကြား အကွာအဝေးမှာ (မြေပေါ် တိုင်းထွာရ) ၁၂ မီတာဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၅° ၅၆' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၆၁ မီတာ အကွာတွင်၊ မြန်မာ့ နယ်မြေ အတွင်း၌ ကျောက်၊ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အကိုးအကား အဝဝတ္ထုတခု တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၁° ၂၆' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၄၄ မီတာအကွာတွင်၊ တရပ် နယ်မြေအတွင်း၌ ကျောက်တုံးတတုံးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၀° ၄၀' အလိုက်၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၄၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၌ ကျောက်တုံး တတုံး တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ မှာ၊ တရပ်နယ်မြေအတွင်း၊ ရှောင်ချူ၊ တောင်ကြားလမ်း (တဘက် ခုချက်) တောင်ဘက်၊ (မြေပေါ် ထိုင်းထွာရ) ၁၃၅ မီတာအကွာ၊ ရှောင်ချူ (ရှောင်ချော) ဟိုမြစ်ဖျား ချောင်းအရှေ့ဘက် ကမ်းပေါ် တွင်တည်ရှိသည်။ နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၁၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၂၀° ၄၄' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၂၈.၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၇° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား ထိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၁၂၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်ထခုထည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ရှောင်ချူ (ရှောင်ချော) ဟိုနှင့် ဝကူ (ဝါခူ) ဟိုဆုံရာနေရာ၌၊ ရှောင်ချူ (ရှောင်ချော) ဟို ကမ်းတဘက် တချက်ပေါ် တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှာ၊ မြန်မာ့နယ်မြေအတွင်း ရှောင်ချူ (ရှောင်ချော) ဟို အနောက်ဘက် ကမ်းပေါ် ထွင်တည်ရှိသည်။ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင် စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၁၅ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၉° ၁၀' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၇၆.၅ မီတာအကွာတွင်၊ ကျောက်တုံး တတုံးသည်၊ မြန်မာ့နယ်မြေအတွင်း၌တည်ရှိသည်။ သံလိုက်ဘယ်ရင် ၂၈၉° ၄၀' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၆ မီတာအကွာတွင်၊ ကျောက်တုံးတတုံးသည်၊ မြန်မာ့နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၀° ၅၄' အလိုက်၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၇၀ အကွာတွင်၊ ကျောက်တုံးတတုံးသည်၊ တရပ်နယ်မြေအတွင်း၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၉° အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၈၁.၈ မီတာအကွာတွင်၊ အခြားကျောက်တုံးတတုံးသည်၊ တရပ် နယ်မြေအတွင်း၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ မှာ၊ တရုတ်နယ်မြေအတွင်း၊ ရှောင်ချူ (ရှောင်ချော) အရှေ့ဘက် ကမ်းနှင့် ဝကု (ဝါချ) ဟို မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ရေလယ်ကြော နယ်နိမိတ် မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ် တိုင်းတွာရ) မီတာပေါင်း ၄၀ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၂ ထိ သံလိုက်ဘယ်ရင်မှာ ၁၁၀° ၄၇' မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ (မြေပေါ် တိုင်းတွာရ) မီတာပေါင်း ၅၅ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁ ထိ ဘယ်ရင်မှန်မှာ ၂၂° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၂၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်းရေးထိုးထားသော အလတ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ထပ်ချန် (တဘက်ခ) ကို၊ လူမင် (လွတ်မြန်) တရုပ်ရွာမှ နဂျန်း (နဂျန်) ဖြန့်မာရွာသို့သွားသော လမ်းဖြတ်သန်းရာနေရာတွင်၊ တပ်ချန် (တသက်ခ) ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိ သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ တပ်ချန် (တဘက်ခ) အနောက် ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ် တိုင်းတွာရ) မီတာပေါင်း ၃၉ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၄° ၃၀' အလိုက်၊ (မြေပေါ် တိုင်းတွာရ) ၈၃.၅ မီတာအကွာတွင်၊ ကျောက်တုံးတုံးသည်၊ တရုပ် နယ်မြေအတွင်း ထီးထီးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၀° ၃၀' အလိုက်၊ (မြေပေါ် တိုင်းတွာရ) ၂၆၉.၅ မီတာအကွာတွင်၊ ကျောက်တုံးတုံးသည်၊ မြန်မာ့နယ်မြေအတွင်း ထီးထီး တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၅° အလိုက်၊ (မြေပေါ် တိုင်းတွာရ) ၁၉ မီတာ အကွာတွင်၊ အခြားကျောက်တုံးတုံးသည်၊ မြန်မာ့နယ်မြေအတွင်း တီးလီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ မှာ၊ တရုပ်နယ်မြေအတွင်း၊ တပ်ချန် (တဘက်ခ) အရှေ့ဘက် ကမ်းပေါ်တွင်တည်ရှိသည်။ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အကွာ အဝေးမှာ၊ (မြေပေါ် တိုင်းတွာရ) မီတာပေါင်း ၅၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ ထိ သံလိုက်ဘယ်ရင်မှာ ၁၆၇° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ် တိုင်းတွာရ) မီတာပေါင်း ၉၀ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ ထိ ဘယ်ရင်မှန်မှာ၊ ၂၂° ၅၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၅.၀၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄

ထိုမှတ်တိုင်များမှာ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အငယ်စား မှတ်တိုင်နှစ်တိုင် ဖြစ်၍၊ တပချန် (တဘက်ခ) နှင့် မုန်ကော ဆုံရာနေရာတွင် တပချန် (တဘက်ခ) ကမ်းတဘက် တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ တပချန် (တဘက်ခ) အနောက် ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ တပချန် (တဘက်ခ) ရေလယ်ကြောနယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၅ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၆°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၉ မီတာအကွာတွင်၊ ကျောက်ဆောင် တခုထီးထီးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၅° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၇.၅ မီတာအကွာတွင်၊ အခြားကျောက်ဆောင်တခု ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှာ၊ တရပ်နယ်အတွင်း၊ တပချန် (တဘက်ခ) အရှေ့ဘက် ကမ်းနှင့်မုန်ကော ခြောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ တပချန် (တဘက်ခ) ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၆.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၅၇° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၆၁.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၉ လို ဘယ်ရင်မုန်မှာ၊ ၂၆.၁၅' ဖြစ် ၍၊ ထိုမှတ်တိုင်များစပ်ကြားထိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀.၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅

ထိုမှတ်တိုင်များမှာ အမှတ်စဉ်တခုထည်း ရေးထိုးထားသော မှတ်တိုင်နှစ်တိုင်ဖြစ်၍၊ မုန်ကော (တဘက်ခ) ကို၊ လိုလမ် (နော်လန်) တရပ်ရွာမှ၊ နဂျန်း (နဂျန်) မြန်မာရွာသို့သွားသောလမ်းဖြတ် သန်းသည့်နေရာတွင်၊ မုန်ကော (တဘက်ခ) ကမ်းတဘက်ထချက်ပေါ်၌ တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ မုန်ကော (တဘက်ခ) အနောက်ဘက် ကမ်း၊ အထက်ပေါ်ပြုလ် လမ်းအရှေ့ဘက်တွင်တည်ရှိသည်။ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်း နှင့် ထိုမှတ်တိုင်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၃ ဖြစ်သည်။ ထို မှတ်တိုင်မှသံလိုက်ဘယ်ရင် ၁၆၄°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၃ မီတာအကွာတွင်၊ မုန်ကော (တဘက်ခ) မြစ်အတွင်း ကျောက်ဆောင်ကြီးတခု ထီးထီးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၂၅° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၇ မီတာအကွာတွင်၊ အခြားကျောက်ဆောင်တခု ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ မှာ၊ တရပ်နယ်မြေအတွင်း၊ မုန်ကော (တဘက်ခ) အရှေ့ဘက် ကမ်း၊ အထက်ပေါ်ပြုလ်လမ်း တောင်ဘက်တွင် တည်ရှိသည်။ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်း နှင့် ထိုမှတ်တိုင်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၃၇' ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၉၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ ထိ ဘယ်ရင်မှန်မှာ၊ ၇၅' ၄၉' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၆၇၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်သုံးတိုင်ဖြစ်၍၊ မှန်ကော (တဘက်ခ) နှင့် ရွှေချမြစ် (ပက်နွယ်ခ) ပေါင်းဆုံ၍၊ နမ်တဘက် (နမ့်တဘက်) ဖြစ်လာသည့်နေရာတွင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ မှန်ကော (တဘက်ခ) မြောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ မှန်ကော (တဘက်ခ) ရေလယ်ကြောမျဉ်းကြောင်းနှင့် ရွှေချမြစ် (ပက်နွယ်ခ) ရေလယ်ကြောမျဉ်းကြောင်းဆုံရာ အမှတ်ထိ သံလိုက်ဘယ်ရင်မှာ ၂၇၃' ဖြစ်၍၊ ထိုမှတ်တိုင်နှင့် ထိုဆုံရာအမှတ်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၀၀ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၆ နှင့် ၁၆ စပ်ကြား၊ မှန်ကော (တဘက်ခ) ရေလယ်ကြောအမှတ်မှ ထိုမှတ်တိုင်ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၂၁' ၃၀' ဖြစ်၍၊ ထိုရေလယ်ကြောအမှတ်နှင့်ထိုမှတ်တိုင်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၈ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂.၂ မီတာအကွာတွင် ကျောက်ဆောင်တခု ထီးထီးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁၅ မီတာအကွာတွင်၊ အခြားကျောက်ဆောင်တခုသည်၊ ထိုမြစ်တွင်မြစ်ဆုံအနီး ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှာ၊ တရပ်နယ်မြေအတွင်း၊ မှန်ကော (တဘက်ခ) တောင်ဘက်ကမ်းနှင့် ရွှေချမြစ် (ပက်နွယ်ခ) အရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ထိုမြစ်နှစ်ခု၏ ရေလယ်ကြော မျဉ်းကြောင်းများ ဆုံရာအမှတ်ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၃၉' ၁၅' ဖြစ်၍၊ ထိုမှတ်တိုင်နှင့် ထိုဆုံရာ နေရာစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၀၀ ဖြစ်သည်။ ထိုမှတ်တိုင်မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၆ နှင့် ၁၆ စပ်ကြား မှန်ကော (တဘက်ခ) ရေလယ်ကြောအမှတ်ထိ သံလိုက်ဘယ်ရင်မှာ၊ ၄၁' ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်နှင့်ထိုရေလယ်ကြောအမှတ်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၆၂ ဖြစ်သည်။ ရွှေချမြစ် (ပက်နွယ်ခ) ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ရွှေချမြစ် (ပက်နွယ်ခ) အနောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ရွှေချမြစ် (ပက်နွယ်ခ) ရေလယ်ကြော မျဉ်းကြောင်းနှင့် မှန်ကော (တဘက်ခ) ရေလယ်ကြောမျဉ်းကြောင်း ဆုံရာ အမှတ်ထိ သံလိုက်ဘယ်ရင်မှာ၊ ၆၉' ဖြစ်၍၊ ထိုမှတ်တိုင်နှင့် ထိုဆုံရာနေရာစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၅ ဖြစ်သည်။ ရွှေချမြစ် (ပက်နွယ်ခ) ရေလယ်ကြောနယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၃.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၂၁°၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၀၀ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၆၁°၅၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၅၄.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ ထိ ဘယ်ရင်မှန်မှာ၊ ၆၈°၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၀၂၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ရှုချူမြစ် (ပက်နွယ်ခ) နှင့် မင်တင်မြစ် (ခေါက်နာခ) ဆုံရာနေရာတောင်ဘက်ဘေး၊ ရှုချူမြစ် (ပက်နွယ်ခ) ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ မှ၊ မြန်မာ့နယ်မြေအတွင်း၊ ရှုချူမြစ် (ပက်နွယ်ခ) အနောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ဤမှတ်တိုင်မှထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ်ထိ သံလိုက်ဘယ်ရင်မှာ ၁၁၆° ဖြစ်၍၊ ဤမှတ်တိုင်နှင့် ထိုမြစ်ရေလယ်ကြော အမှတ်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၂.၅ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၁° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂၇ မီတာအကွာတွင်၊ ကျောက်ဆောင်တခု လီးထီးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၅°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၈ မီတာအကွာ၊ မင်တင်မြစ် (ခေါက်နာခ) တောင်ဘက်ကမ်းပေါ်တွင်၊ အခြားကျောက်ဆောင်တခု ထီးထီးတည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၁၁၉°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၄ မီတာအကွာတွင်၊ အခြားကျောက်ဆောင်တခု ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ မှ၊ တရပ်နယ်မြေအတွင်း၊ ရှုချူမြစ် (ပက်နွယ်ခ) အရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ဤမှတ်တိုင်မှထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြော အမှတ်ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၉၆° ဖြစ်၍၊ ဤမှတ်တိုင်နှင့် ထိုမြစ်ရေလယ်ကြော အမှတ်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၁၆° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၂.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ ထိ ဘယ်ရင်မှန်မှာ၊ ၃၅၈°၃၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၇၃၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အလတ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ရှုချူမြစ် (ပက်နွယ်ခ) ကို၊ ဝုရာ တရပ်ရွာမှ ပါလေ (ဖလပ်) မြန်မာရွာသို့သွားသောလမ်း ဖြတ်သန်းရာနေရာတွင်၊ ရှုချူမြစ် (ပက်နွယ်ခ) ကမ်း တဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ရှုချူမြစ် (ပက်နွယ်ခ) အနောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ဤမှတ်တိုင်မှ ထိုနယ်နိမိတ်မှတ်တိုင်နှစ်ကိုစပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ်ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၁၀၀၄၅' ဖြစ်၍၊ ဤမှတ်တိုင်နှင့် ထိုမြစ်ရေလယ်ကြောအမှတ်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၇ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၀' ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂ မီတာအကွာ၊ ရှုချူမြစ် (ပက်နွယ်ခ) အနောက်ဘက်ကမ်းပေါ်တွင်၊ ကျောက်ဆောင်တခု ထီးထီးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၁၀' ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၁.၅ မီတာအကွာ၊ ရှုချူမြစ် (ပက်နွယ်ခ) အရှေ့ဘက်ကမ်းပေါ်တွင်၊ အခြားကျောက်ဆောင်တခု ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂ မှာ၊ တရုပ်နယ်မြေအတွင်း၊ ရှုချူမြစ် (ပက်နွယ်ခ) အရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ဤမှတ်တိုင်မှ ထိုနယ်နိမိတ်မှတ်တိုင်နှစ်ကိုစပ်ကြား ထိုမြစ်ရိုးရေလယ်ကြောအမှတ်ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၉၀၀၄၅' ဖြစ်၍၊ ဤမှတ်တိုင်နှင့်ထိုမြစ်ရိုးရေလယ်ကြောအမှတ်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၂ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၁၀၀၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ ထိ ဘယ်ရင်မှန်မှာ၊ ၅၀' ဖြစ်၍ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄.၉၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသောအငယ်စား မှတ်တိုင်နှစ်ခုတိုင်ဖြစ်၍၊ ရှုချူမြစ်(ပက်နွယ်ခ)နှင့် ဟွာချောင်ဟို(ပါဂျော်ခ)မြစ်ဆုံရာ နေရာတွင်၊ ရှုချူမြစ်(ပက်နွယ်ခ) ကမ်းတဘက်ထချက်ပေါ်တွင် တတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ရှုချူမြစ် (ပက်နွယ်ခ) တောင်ဘက်ကမ်းနှင့် ဟွာချောင်ဟို(ပါဂျော်ခ)မြစ်အရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ဤမှတ်တိုင်မှ ထိုနယ်နိမိတ်မှတ်တိုင် နှစ်ကိုစပ်ကြား ရှုချူမြစ်(ပက်နွယ်ခ)ရေလယ်ကြော အမှတ်ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၄၄၀' ဖြစ်၍၊ ဤမှတ်တိုင်နှင့် ထိုမြစ်ရေလယ်ကြောအမှတ် စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၇.၄ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၀' အလိုက်၊ ၄၈၄ မီတာအကွာတွင်၊ တောင်ထိပ် တခု တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၅၂၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၄.၆၅ မီတာအကွာတွင်၊ ကျောက်ဆောင်တခု ထီးထီးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၄ မီတာအကွာတွင်၊ အခြား ကျောက်ဆောင်တခု ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇ မှာ၊ တရုပ်နယ်မြေ အတွင်း၊ ရှုချူမြစ် (ပက်နွယ်ခ) မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ဤမှတ်တိုင်မှ ထိုနယ်နိမိတ်မှတ်တိုင် နှစ်ကိုစပ်ကြား ရှုချူမြစ် (ပက်နွယ်ခ) ရေလယ်ကြော အမှတ်ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၆၄၀' ဖြစ်၍၊ ဤမှတ်တိုင်နှင့် ထိုမြစ်ရေလယ်ကြောအမှတ်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၆.၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၄၄' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၃၃.၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀ ထိ ဘယ်ရင်မှန်မှာ၊ ၃၄၆' ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၉.၆၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်း ရေးထိုးတား သော အငယ်စား မှတ်တိုင် နှစ်တိုင် ဖြစ်၍၊ ရှိချူမြစ် (ပက်နွယ်ခ) နှင့် ပီရပ် (ပေရီခ) ဆုံရာနေရာ တောင်ဘက်ဘေး၊ ရှိချူမြစ် (ပက်နွယ်ခ) ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ရှိချူမြစ် (ပက်နွယ်ခ) အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ဤမှတ်တိုင်မှ တိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ရှိချူမြစ် (ပက်နွယ်ခ) ရေလယ်ကြော အမှတ်ထိ သံလိုက်ဘယ်ရင်မှာ၊ ၅၉' ၄၅' ဖြစ်၍၊ ဤမှတ်တိုင်နှင့် ထိုမြစ် ရေလယ်ကြော အမှတ် စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၀.၁၅ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၁ မီတာအကွာတွင်၊ ကျောက်ဆောင် တခုသည် ရှိချူမြစ် (ပက်နွယ်ခ) အရှေ့ဘက်ကမ်း၊ ဘောင်ခြေရင်း၌ ထီးထီး တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၆' ၄၅' အလိုက်၊ ၁.၃၇ ကီလိုမီတာ အကွာတွင်၊ ရှိစိုတို (ရှီဆိုတိုတောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၉၅' ၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၈ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည် ရှိချူမြစ် (ပက်နွယ်ခ) အနောက် ထောင်ဘက်ကမ်းပေါ်၌ ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ မှာ၊ တရုတ်နယ်မြေအတွင်း၊ ရှိချူမြစ် (ပက်နွယ်ခ) အရှေ့ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ဤမှတ်တိုင်မှ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ရှိချူမြစ် (ပက်နွယ်ခ) ရေလယ်ကြော အမှတ်ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၃၉' ၄၅' ဖြစ်၍၊ ဤမှတ်တိုင် နှင့် ထိုမြစ် ရေလယ်ကြော အမှတ် စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၆.၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ ထိ သံလိုက် ဘယ်ရင်မှာ၊ ၅၉' ၄၅' ဖြစ်၍၊ တိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၆.၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၀' ၂၄' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၁၁ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်း ဖြစ်၍၊ ဟေကိုင်ပို (ဟေကိုင်ဖို) အနောက်ဘက် တောင်စောင်းခြေရင်းတွင်၊ ဆယ်နှစ်ရာသီ ရေမခန်းသော ရှိချူ (ပက်နွယ်ခ) မြစ်ဖျားမှ (မြေပေါ်တိုင်းထွာရ) ၃၁.၅ မီတာအကွာ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၇°၃၀' အလိုက်၊ ၄၇၀ မီတာအကွာတွင်၊ ချူရယ်ပို (ကြွယ်ရယ်ဖို) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၄° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၇ မီတာအကွာတွင်၊ ကျောက်တုံးတတုံး သည်၊ လောင်ဂျီတိုင် (လောင်ဂျီတီးလော) ချောင်းဖျား၌ ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၂၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ ထိ ဘယ်ရင် မှန်မှာ၊ ၃၃၀°၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ရှိချူ (ပက်နွယ်ခ) မြစ်ဖျားမှ အရှေ့တောင်ဘက်၊ ဟေကိုင်ပို (ဟေကိုင်ဖို) တောင်ရိုးအနောက်တောင်ဘက်စွန်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၆°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၄ မီတာ အကွာတွင်၊ တရပ်နယ်မြေအတွင်း ဟေကိုင်ပို (ဟေကိုင်ဖို) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၂°၂၀' အလိုက်၊ ၂၄၀ မီတာအကွာတွင်၊ ချန်းထွက်နေသော တောင်ထိပ် တခုသည်၊ နယ်နိမိတ် မျဉ်းကြောင်း ပေါ်၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၀°၅၂' အလိုက်၊ ၁၉၅ မီတာအကွာတွင်၊ မြန်မာ့ နယ်မြေအတွင်း၊ ဟွံဟို (ဆုံ) တောင်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၉၉° ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၇၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ယန်ဂျန်ချိုင် (ပက်နွယ်ပရံ) မြန်မာရွာမှ တရပ် နယ်မြေအတွင်းသို့ သွားသော လမ်းအနောက်ဘက်၊ (မြေပေါ်ထိုင်းထွာရ) ၈ မီတာ အကွာ၊ စန်ချ (စံဆာ) တောင်ကြားလမ်း၌ တည်ရှိသည်။ ထိုမှတ်တိုင် မှ သံလိုက်ဘယ်ရင် ၇၃°၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၄.၃ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်း ပေါ်၌ တောင်ပူစာထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၃°၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၄.၅ မီတာအကွာတွင်၊ ထရပ်နယ်မြေအတွင်း၊ တူတင် (တိုတင်) ရှန်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၈°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂၂.၅ မီတာအကွာတွင်၊ မြန်မာ့ နယ်မြေအတွင်း၊ တောင်ပူစာထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ ထိ ဘယ်ရင်မှန်မှာ၊ ၄၀° ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မုန်လိုင်ခန့်ဟွာချောင်ဟို(ပါဂျော်ခ) စပ်ကြား ရေဝေတောင်တန်းကို၊ စီမ (ဆီမား) တရုပ်ရွာ ယန်ဂျန်ချိုင် (ပက်နွယ်ယရ) မြန်မာရွာ သို့သွားသောလမ်း ဖြတ်သန်းသည့် နေရာ အနောက်ဘက် ၂၂ မီတာ အကွာတွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၅၅၂' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၄၅.၅ မီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ လမ်း၏ အနောက်ဘက်ဘေး၌ ကျောက်တုံး ထတုံး ထီးထီးတည်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၃၅ မီတာအကွာတွင်၊ ကျောက်တုံးကြီး တတုံးသည်၊ လဲတင်ပွန် (လုံကိုင်ဘွမ်) အရွှေဘက်ဘေး၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၄၇' ၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၀.၂ မီတာ အကွာတွင်၊ ကျောက်တုံး တတုံးသည်၊ တရုပ်နယ်မြေအတွင်း၊ တောင်ရိုးပေါ်၌ လီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃ ထိ ဘယ်ရင်မှန်မှာ၊ ၆၀° ၂၀' ဖြစ် ၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄၅၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မူတာဝို(မတာဘွမ်) တောင်ကြားလမ်း တွင်၊ ဟွာချောင်ချိုင်(ပါဂျော်) မြန်မာရွာမှ၊ ချဟို(ဆာဟို) တရုပ်ရွာသို့သွားသော လမ်းအနောက် ဘက်၊ (မြေပေါ်တိုင်းထွာရ) ၃ မီတာအကွာ၌တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၂၀° အလိုက်၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၈၀ အကွာတွင်၊ကျောက်တုံးတတုံးသည်၊မြန်မာ့နယ်မြေ အတွင်း၊ တောင်နံဘေးပေါ်၌ ထီးထီးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၀' ၄၅' အလိုက်၊ မီတာပေါင်း ၂၂၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄ ထိ ဘယ်ရင်မှန်မှာ၊ ၈၀° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀၄၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ လန်လီပွန် (လုံရစ်ဘွမ်) ကျောတန်း ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၃° ၂၂' အလိုက် (မြေပေါ်တိုင်းထွာရ) ၄၉.၅ မီတာအကွာတွင်၊ကျောက်တုံးတတုံးသည်၊မြန်မာ့နယ်မြေအတွင်း တောင်စောင်းပေါ်၌ ထီးထီးတည်ရှိ သည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၅၆° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၈.၅ မီတာအကွာတွင်၊ အခြားကျောက်တုံးတတုံးသည်၊ မြန်မာ့နယ်မြေအတွင်း၊ တပန်ချိုင် (တာပန်ချောင်) ယို ကမ်းဘေး၌ ထီးထီးဟည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၂၅၈' ၃၀' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၄၈.၅ မီတာအကွာတွင်၊ ကျောက်တုံးကတုံးသည်၊ တရုပ်နယ်မြေအတွင်း၊ တောင်နံဘေးပေါ်၌ထီးထီးတည်ရှိ သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ ထိ ဘယ်ရင်မှန်မှာ၊ ၁၁၄' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၀၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်လည်းဖြစ်၍၊ ကုန်းကုံပွန် (ကွမ်တောင်ဘွမ်) ထိပ်ပေါ် ထီးထီးဘည်ရှိသော ကျောက်တုံးအနောက်တောင်ဘက် (သံလိုက်ဘယ်ရင် ၂၁၅°၅၂') အလိုက်၊ ၇၄' မီတာအကွာ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၄°၁၅' အလိုက်၊ မီတာပေါင်း ၁၃၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း တောင်ပူစာထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ ထိ ဘယ်ရင်မှန်မှာ၊ ၅၉°၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄.၄၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ လိုင်ဆာခမြစ်မဖျားအရှေ့မြောက်ဘက်၊ လိုင်ဆကို (လာဆာခို) ၌တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၁၉၁°၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၉၅' မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ လိုင်ဆကို (လာဆာခို) ရှန် တောင်တက်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၃°၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၀ အကွာတွင်၊ တရုပ်နယ်မြေအတွင်း၊လိုင်ဆကို (လာဆာခို)ရှန်မြောက်ဘက်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၇°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၆.၅' မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ တောင်ပူစာထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ ထိ သံလိုက်ဘယ်ရင်မှာ ၃၅၁°၅၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၈၆.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်သုံးတိုင်ဖြစ်၍၊ လိုင်ဆာခနှင့် မူလဲချန် (မူလဲချောင်း) ဆုံရာနေရာတွင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ လိုင်ဆာခ အနောက်ဘက်ကမ်းနှင့် မူလဲချန် (မူလဲချောင်း) မြောက်ဘက်ကမ်းပေါ်တွင် ထည့်ရှိသည်။ လိုင်ဆာခ ရေလယ်ကြော နယ်နိမိတ် မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၄.၅၅ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၂° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၃.၅' မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ မြန်မာ့နယ်မြေအတွင်း၊ ပင်းကိုကောင် (ဖုံကိုကွမ်) တောင်မြေရင်း၌ ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ မှာ၊ တရုတ်နယ်မြေအတွင်းလိုင်ဆာခအရွှေဘက်ကမ်းနှင့်မူလဲချန် (မူလဲချောင်း) မြောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ လိုင်ဆာခရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၁.၂၅ ဖြစ်သည်။ မူလဲချန် (မူလဲချောင်း) ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၁.၁၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ မူလဲချန် (မူလဲချောင်း) တောင်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ မူလဲချန် (မူလဲချောင်း) ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၉.၈၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ ထိသံလိုက်ဘယ်ရင်မှာ၊ ၁၂၇° ၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၅.၅ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၆၁° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၂၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၂၉ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၂၈ တိ ဘယ်ရင်မှန်မှာ၊ ၅၇° ၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၅.၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်းရေးထိုးထားသော အငယ်စား မှတ်တိုင်နှစ်တိုင်ဖြစ်၍၊ မုန်လိုင်ခနှင့် ဂရန် (ချေရန်) ခ ပေါင်းဆုံ၍၊ မူလဲချန် (မူလဲချောင်း) ဖြစ်လာသည့်နေရာ မြောက်ဘက်၊ မူလဲချန် (မူလဲချောင်း) ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ မူလဲချန် (မူလဲချောင်း) အနောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၇.၇ ဖြစ်သည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၈၉° ၅၀' အလိုက်၊ ၁.၃၄ ကီလိုမီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ ဝူလုပွန် (ဝူလုဘွမ်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၉၃° ၃၀' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၉၆.၅ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ မူလဲချန် (မူလဲချောင်း) အရွှေဘက်ကမ်း၌ ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀ မှာ၊ တရုတ်နယ်မြေအတွင်း၊ မူလဲချန် (မူလဲချောင်း) အရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်နှင့် ထိုမြစ်ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၈၀.၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀ လိ သံလိုက်ဘယ်ရင်မှာ၊ ၉၅° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၉၈.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ ထိ ဘယ်ရင်မှန်မှာ၊ ၂၃၀° ၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၃၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၁

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တစ်ခုထည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ဂရန် (ချေရန်) ခနှင့် မုန်လိုင်ခဆုံရာနေရာတွင်၊ ဂရန် (ချေရန်) ခ ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၁ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ဂရန် (ချေရန်) ခ အနောက်ဘက် ကမ်းပေါ်တွင်တည်ရှိသည်။ ဂရန် (ချေရန်) ခ ရေလယ်ကြောနယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင် စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၃.၂ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၉.၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၈.၅ မီတာအကွာတွင်၊ ကျောက်ဆောင် တခုတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၄' အလိုက်၊ ၁.၃၅ ကီလိုမီတာအကွာတွင်၊ တရုပ် နယ်မြေအတွင်း၊ ဝူလုပွန် (ဝူလုဘွမ်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၂ မှာ၊ တရုပ်နယ်မြေအတွင်း၊ ဂရန် (ချေရန်) ခ အရှေ့ဘက်ကမ်း ပေါ်တွင်တည်ရှိသည်။ ဂရန် (ချေရန်) ခ ရေလယ်ကြောနယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ် ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၇.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၂ ထိ သံလိုက်ဘယ်ရင်မှာ၊ ဂဝံ ဖြစ်၍၊ လိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၆၀.၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၃ လို သံလိုက်ဘယ်ရင်မှာ၊ ၃၅၅' ၁၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၃၈၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၂

လိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မပိုဆု(အလောချက်) မြောက်ဘက် တောင်စောင်း၊ ဂရန် (ချေရန်) ခ မြစ်ဖျား ချောင်းနှစ်ခု ဆုံရာနေရာ အနောက်ထောင်ဘက် (သံ လိုက်ဘယ်ရင် ၂၂၀') အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၃ မီတာအကွာအမှတ်၌တည်ရှိသည်။ လို မှတ်တိုင်မှ ဘယ်ရင်မှန် ၃၇' ၂၀' အလိုက်၊ ၄.၃၈ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ကျပ် ဆဂတောင်ပွန် (ကြာစာကထုံဘွမ်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၂ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ တရုပ်နယ်မြေအတွင်း၊ ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၄ ထိ ဘယ်ရင်မှန်မှာ၊ ၁' ၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၇.၂၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၃

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်လည်းဖြစ်၍၊ လန်းစု (လန်စု) တရုပ်ရွာမှ ဟိုရန် ဆန်ချိုင်(အလောဘွမ်)မြန်မာရွာသို့ သွားသောလမ်း မြောက်ဘက်၊ (မြေပေါ်တိုင်းထွာရ) ၃ မီတာ

အကွာ၊ မပိုဆု (အလောချက်) ပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၅၉°၁၀' အလိုက်၊ မီတာပေါင်း ၅၂၅ အကွာတွင်၊ မြန်မာ့နယ်မြေ အတွင်း၊ အလောကျက် (အလောချက်) တောင် ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၂ ထိ သံလိုက်ဘယ်ရင်မှာ၊ ၄၆°၃၀' ဖြစ်၍၊ တိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၄

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်လည်း ဖြစ်၍၊ မပိုဆု (အလောချက်) တောင်ဘက် တောင်စောင်း ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၇° အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၃ မီတာ အကွာတွင်၊ ကျောက်တုံးတတုံးသည်၊ ဖြန့်မာ့ နယ်မြေအတွင်း ထီးထီး တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၄° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၈.၇ မီတာ အကွာတွင်၊ ကျောက်တုံးတတုံးသည်၊ ဖြန့်မာ့နယ်မြေအတွင်း၊ ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၃ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၃° ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် ကခုတည်း ရေးထိုးထားဘော အငယ်စား မှတ်တိုင် နှစ် တိုင်ဖြစ်၍၊ နန်ပင်ချန် (နမ့်ပေါင်ခ) နှင့် ခေါ်စန်းခ ဆုံရာနေရာမြောက်ဘက်ဘေး၊ နန်ပင်ချန် (နမ့်ပေါင်ခ) ကမ်းတဘက်ထချက်ပေါ်တွင် တတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ မှာ၊ မြန်မာ့ နယ်မြေ အတွင်း၊ နန်ပင်ချန် (နမ့်ပေါင်ခ) အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ နန်ပင်ချန် (နမ့်ပေါင်ခ) ရေလယ်ကြောနယ်နိမိတ် မျဉ်းကြောင်းနှင့် တိုမှတ်တိုင်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၆.၇၅ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၃°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၀.၅ မီတာအကွာတွင်၊ ကွန်ကရစ်ဖြင့်ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခုသည်၊ မြန်မာ့ နယ်မြေအတွင်း၌တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၁° အလိုက်၊ မီတာပေါင်း ၆၁၅ အကွာတွင်၊ တရုပ်နယ်မြေ အတွင်း၊ ပန်ဖူပွန် (ဖြင့်ဖူဘွမ်) ထိပ်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၉°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၇ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ တရုပ်နယ်မြေအတွင်း၊ နန်ပင်ချန် (နမ့်ပေါင်ခ) အရှေ့ဘက်ကမ်းပေါ်တွင် ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ မှာ၊ တရုပ်နယ်မြေ အတွင်း၊ နန်ပင်ချန် (နမ့်ပေါင်ခ) အရှေ့ ဘက်ကမ်းပေါ်တွင် ထည်ရှိသည်။ နန်ပင်ချန် (နမ့်ပေါင်ခ) ရေလယ်ကြော နယ်နိမိတ် မျဉ်းကြောင်း နှင့် တိုမှတ်တိုင် စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၅.၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၉၆° ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၂.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၄ ထိ ဘယ်ရင်မှန်မှာ၊ ၇°၁၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၇.၉၇၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုတည်း ရေးထိုး တားသော အလတ်စား မှတ်တိုင်နှစ် တိုင်ဖြစ်၍၊ နန်ပင်ချန် (နမ့်ပေါင်ခ) ကို၊ ရှောင်ရှိုတီ (မန်းချော်)တရုပ် ရွာမှ ဝန်ဂျီ မြန်မာရွာသို့ သွားသောလမ်း ဖြတ်သန်းသည့် နေရာတွင်၊ နန်ပင်ချန် (နမ့်ပေါင်ခ)ကမ်းတဘက် တချက်ပေါ်၌ တတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆ မှာ၊ မြန်မာ့ နယ်မြေအတွင်း၊ နန်ပင်ချန် (နမ့်ပေါင်ခ) အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ နန်ပင်ချန် (နမ့်ပေါင်ခ) ရေလယ်ကြော နယ်နိမိတ် မျဉ်းကြောင်း နှင့် ထိုမှတ်တိုင် စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၄ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၅° အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၀၀ အကွာတွင်၊ ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခုသည်၊ တရုပ် နယ်မြေအတွင်း၊ တောင် စောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၃°၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာ ရ) ၂၂ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ တရုပ် နယ်မြေအတွင်း၊ ထိုမြစ်အရှေ့ ဘက်ကမ်း ပေါ်ထီးထီး တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၆°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၀ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ တရုပ်နယ်မြေအတွင်း၊ တီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆ မှာ၊ တရုပ်နယ်မြေအတွင်း၊ နန်ပင်ချန် (နမ့်ပေါင်ခ) အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ နန်ပင်ချန် (နမ့်ပေါင်ခ) ရေလယ်ကြော နယ်နိမိတ်မျဉ်း ကြောင်းနှင့် ထိုမှတ်တိုင် စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၃ ဖြစ် သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၈°၅၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၅၀.၅ မီတာအကွာတွင်၊ ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခုသည်၊ မြန်မာ့နယ်မြေအတွင်း၊ တောင်စောင်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၃၀° ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၀° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄.၁၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၇

ထိုမှတ်တိုင်များမှာ အမှတ်စဉ် တခုထည်း ရေးထိုးထားသော အလတ်စားမှတ်တိုင် သုံးတိုင် ဖြစ်၍၊ နန်ပင်ချန် (နမ့်ပေါင်ခ) နှင့် တေပိန် (တာပိန်) မြစ်ဆုံရာနေရာ၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၇ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နန်ပင်ချန် (နမ့်ပေါင်ခ) အနောက်ဘက်ကမ်းနှင့် တေပိန် (တာပိန်) မြစ် မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ နန်ပင်ချန် (နမ့်ပေါင်ခ) ရေလယ်ကြောနယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင် စပ်ကြား အကွာ အဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၂၀ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၉၂° အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၁၄၁ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ တရုပ်နယ်မြေ အတွင်း၊ လီးတီး တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၃° အလိုက်၊ (မြေပေါ် တိုင်း ထွာရ) ၃၅ မီတာ အကွာတွင်၊ အခြား ကျောက်တုံးတုံးသည်၊ မြန်မာ့ နယ်မြေအတွင်း၊ တေပိန် (တာပိန်) မြစ် မြောက်ဘက်ကမ်းပေါ် ထီးတီး တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၈ မှာ၊ တရုပ်နယ်မြေအတွင်း၊ နန်ပင်ချန် (နမ့်ပေါင်ခ) အရှေ့ဘက်ကမ်းနှင့် တေပိန် (တာပိန်) မြစ် မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ နန်ပင်ချန် (နမ့်ပေါင်ခ) ရေလယ်ကြောနယ်နိမိတ် မျဉ်းကြောင်းနှင့် ထိုမှတ်တိုင် စပ်ကြား အကွာအဝေးမှာ (မြေ ပေါ် တိုင်းထွာရ) မီတာပေါင်း ၄၅ ဖြစ်သည်။ တေပိန် (တာပိန်) မြစ်ရေလယ်ကြော နယ်နိမိတ်မျဉ်း ကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၁၁၇.၅ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၉ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ တေပိန် (တာပိန်) မြစ် တောင် ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ တေပိန် (တာပိန်) မြစ် ရေလယ်ကြော နယ်နိမိတ် မျဉ်းကြောင်း နှင့် ထိုမှတ်တိုင် စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၆၀.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^{၁၀} မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉^{၁၁} ထိ သံလိုက်ဘယ်ရင်မှာ၊ ၇၃° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၇၃ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၉^{၁၁} မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉^{၁၂} ထိ သံလိုက် ဘယ်ရင်မှာ၊ ၁၄၁° ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၁၉၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^{၁၂} မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉^{၁၃} ထိ ဘယ်ရင်မှန်မှာ ၂° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ၁.၉၁ ကီလိုမီတာဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၈

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ တေပိန် (တာပိန်) မြစ်နှင့် ကူးလီခ တွေ့ဆုံရာနေရာအနောက်တောင်ဘက်အနီးဆုံးတောင်ရိုးငယ်ပေါ် တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံ လိုက်ဘယ်ရင် ၃၀° ၁၁' အလိုက်၊ ၁.၃၄၅ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ တပန်ရှန် (တာပန်ရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၆° ၁၁' အလိုက်၊ ၁.၃၂ ကီလိုမီတာ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ရှိဟိုရှန် (ရှေ့ခွေတောင်) ထိပ်ရှိသည်။ သံလိုက်ဘယ်ရင် ၃၁၂° ၄၁' အလိုက်၊ ၈၁၅ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ရင်ဒေါင် (ရင်တုံး) ရှန်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၉ ထိ ဘယ်ရင်မှန်မှာ၊ ၂၆၀၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားတိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၄.၀၅ ဖြစ်သည်။

အထောက်အထားမှတ်တိုင် အမှတ် ၃၈

ထိုမှတ်တိုင်မှာ၊ တရပ်နယ်မြေအတွင်းတွင်တည်ရှိ၍၊ တေပိန် (ထာပိန်) မြစ်နှင့် ကွန်ပွန် (ကွန် ပန်) ဟို ဆုံရာနေရာအရှေ့ဘက်၊ တေပိန် (ထာပိန်)မြစ် မြောက်ဘက်ကမ်းတွင်၊ ကျောက်ဆောင် မျက်နှာဖြင့်၌ မှတ်တိုင်အဖြစ်ကမည်းထိုးထားသော ကျောက်ဆောင်ဖြစ်သည်။ ၎င်းသည်၊ ထိုမြစ် တဘက်ကမ်းရှိ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၈ နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။

အထောက်အထားမှတ်တိုင် အမှတ် ၃၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၈ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၅၀ ခန့်ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၁၂၂.၅ ခန့်ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၉

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ခရုန် (ခရုန်) ဖြန်မာရွာမှ ပင်းရှန် (ဖြင့်စန်) တရပ်ရွာသို့သွားသောလမ်းနှင့် ရှန်တင်ဆ (ဆင်ဂျ) တရပ်ရွာမှ ပင်းရှန် (ဖြင့်စန်) ထရပ်ရွာသို့သွားသော လမ်းတွေဆုံရာနေရာမှ တောင်ခပ်ယွန်းယွန်း အရှေ့ဘက် (သံလိုက်ဘယ်ရင် ၁၁၁) အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၆.၇ မီတာအကွာ၊ လိုင်ဆင်(လွယ်ရှင်တောင်) အနောက် မြောက် တောင်စောင်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၁'၄၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၄၆ မီတာအကွာတွင်၊ မြန်မာနယ်မြေအတွင်း စမ်းတောင်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၂၉၀'၅၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၉၁ မီတာအကွာတွင်၊ ကျောတန်းတခု၏ အလယ်ဗဟိုအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၈ ထိ ဘယ်ရင်မှန်မှာ၊ ၃၄၄'၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၇.၆၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၀

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ချိုရမ်ရှန် (ချောင်ရန်တောင်) ၏ အမြင့်ဆုံးထိပ်ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၂၈၆'၁၁' အလိုက်၊ (မြေပေါ် ထိုင်းထွာရ) မီတာပေါင်း ၅၈၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌၊ ရှန်ချင်ရှန် (ထောင်ညီ နောင်) အရှေ့ဘက်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၄၅'၄၁' အလိုက်၊ ၁.၇၆ ကီလိုမီတာ အကွာတွင်၊ တိုမင် (တွေမန်) ရှန်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၉ ထိ ဘယ်ရင်မှန်မှာ၊ ၂၈၉' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၁

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်တည်းဖြစ်၍၊ ယုရပွန် (ဝါရဘွမ်) ထိပ်မှ တောင်ခပ်ယွန်းယွန်း အရှေ့ဘက် (သံလိုက်ဘယ်ရင် ၉၈°၄၁') အလိုက်၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၆၈၀ အကွာ၊ ဂျန်မေပွန် (ဂျန်မိုင်ဘွမ်) အနောက်ဘက်ဆုံးထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈၃°၂၆' အလိုက်၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၅၇၀ အကွာတွင်၊ တရုတ်နယ် ဖြေအတွင်း၊ ဂျန်မေပွန် (ဂျန်မိုင်ဘွမ်) တပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၀ တိ ဘယ်ရင်မှန်မှာ၊ ၃၂၃°၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၃၆ ဖြစ်သည်။

အထောက်အထားမှတ်တိုင် အမှတ် ၄၁

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်တည်းဖြစ်၍၊ ဂျေကော (ဂျယ်ကောင်) ရွာ အရှေ့တောင်ဘက် တောင်ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှဘယ်ရင်မှန် ၃၁၀°၂၂' အလိုက်၊ ၁.၂၅၅ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ဂျေကော (ဂျယ်ကောင်) တောင်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၉၈°၂၀' အလိုက်၊ ၁.၄၄ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ရင်တိုရှန် (ဂျယ်ကောင်တောင်) ထိပ်ရှိသည်။

အထောက်အထားမှတ်တိုင် အမှတ် ၄၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၁ တိ ဘယ်ရင်မှန်မှာ၊ ၆၁° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄.၆၇ ဖြစ်သည်။

အထောက်အထားမှတ်တိုင် အမှတ် ၄၂

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်တည်းဖြစ်၍၊ ဂျေကော (ဂျယ်ကောင်) ရွာ၊ အနောက်တောင်ဘက် ဘောင်ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှဘယ်ရင်မှန် ၁၁၇°၂၅' အလိုက်၊ ၁.၇၃၅ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌၊ ပန်ချိန်ရှန် (ပန်ချင်တောင်) ထိပ်ရှိသည်။

အထောက်အထားမှတ်တိုင် အမှတ် ၄၂ မှ အထောက်အထားမှတ်တိုင် အမှတ် ၄၁ ထိ တယ်ရင်မှန်မှာ၊ ၁၀၂° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၈၅၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၂

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်တည်းဖြစ်၍၊ ဆန်တီရှန် (စန်ထိုင်တောင်) တောင်ဘက်တောင်စောင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆°၂၆' အလိုက်၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၁၉၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ် ဆန်တီရှန် (စန်ထိုင်တောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၂°၅၆' အလိုက်၊ ၁.၀၉ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ လယူလရှန် (ခိုင်ဘန်တောင်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၁ ထိ ဘယ်ရင်မှန်မှာ၊ ၅၅'၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၇.၁၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၃

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ပင်တိန်ရှန် (ပန်တင်တောင်) ၏ အမြင့်ဆုံးထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၃၄၃'၄၁' အလိုက်၊ ၁၀.၄၃ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌၊ လယူလရှန် (ခိုင်ဘန်တောင်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၂ ထိ ဘယ်ရင်မှန်မှာ၊ ၃၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၅၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၄

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ခင်ဒစ်ခနှင့် နမ့်ဝါခ ကွေ့ဆုံရာနေရာ အနောက်ဘက်၊ ခင်ဒစ်ခ ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ခင်ဒစ်ခ တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အတိုဆုံးအကွာအဝေး မှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၆ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၅°၂၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၈ မီတာကွာအမှတ်တွင်၊ ခင်ဒစ်ခ ရေလယ်ကြော မျဉ်းကြောင်းနှင့် နမ့်ဝါခ ရေလယ်ကြော မျဉ်းကြောင်းတွေ့ဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၇'၄၁' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) မီတာပေါင်း ၂၆၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ဝါ တောင်ထိပ် ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၄၆°၁၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၁၈ မီတာအကွာ တွင်၊ တရုပ်နယ်မြေအတွင်း၊ ပင်ဆီကန် (ပန်ရှီကောင်) ရှန်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှာ၊ တရုပ်နယ်မြေအတွင်း၊ ခင်ဒစ်ခ မြောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ရေလယ်ကြောနယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အတိုဆုံးအကွာအဝေး မှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၆ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၃°၁၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၉ မီတာကွာအမှတ်တွင်၊ ခင်ဒစ်ခ ရေလယ်ကြော မျဉ်းကြောင်းနှင့် နမ့်ဝါခ ရေလယ်ကြော မျဉ်းကြောင်းဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ ထိ သံလိုက်သယ်ရင်မှာ၊ ၂၇°၁၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၃ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၂'၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၈၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၅

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အလတ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ နမ့်ဝါခနှင့် နမ့်ဖခ ဆုံရာနေရာအရွေ့ဘက်၊ နမ့်ဝါခ ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ဝါခ တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၄.၇ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၂ ၂၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၈၈ မီတာကွာအမှတ်တွင် နမ့်ဝါခ ရေလယ်ကြော မျဉ်းကြောင်းနှင့် နမ့်ဖခ ရေလယ်ကြောမျဉ်းကြောင်းဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၉၀ ၄၁' အလိုက်၊ ၃.၁၉ ကီလိုမီတာအကွာတွင်၊ ကွန်ယွန် (ကွမ်ရင်) ရှန်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၃၄၆ ၄၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၄ မီတာအကွာတွင်၊ သစ်သားတံကားအလယ်ဗဟိုအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှာ၊ တရုတ်နယ်မြေအတွင်း၊ နမ့်ဝါခ မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင် စပ်ကြား အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၃.၃ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၅ ၁၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၅၄ မီတာ ကွာအမှတ်တွင်၊ နမ့်ဝါခ ရေလယ်ကြောမျဉ်းကြောင်းနှင့် နမ့်ဖခ ရေလယ်ကြောမျဉ်းကြောင်းဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၃၆ ၁၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၆၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၆၀ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား ထိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၆၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၆

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ လွယ်ရင်ဟိုင် မြန်မာရွာ အရှေ့တောင်ဘက်နှင့် လမ်ရှ (လုံဆ) တရုတ်ရွာ မြောက်ဘက်ရှိ နမ့်ဝါခ တောင်ဘက်ကမ်း မြက်ခင်းပေါ်တွင်၊ မြောက်လတ္တီတွဒ် ၂၄ ၁၅' ၄၁.၆၂"၊ အရှေ့လောင်ဂျီတွဒ် ၉၇ ၄၆' ၈.၆၅" ဌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၀ ၄၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁.၅၈ ကီလိုမီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ “ + ” အမှတ် အသား ထွင်းထားသည့် ညောင်ပင်တပင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၁ ၅၈' အလိုက်၊ ၉.၂၃ ကီလိုမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ရန်ဂျင်ကျယ် (လွယ်ဂျယ်) အနောက်ဘက် ဘုရားဖြူထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၅ ဖြစ်၍၊ လိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၆.၆၈ ဖြစ်သည်။

အထောက်အထားမှတ်တိုင် အမှတ် ၄၆

ထိုမှတ်တိုင်မှာ၊ အကြီးစား မှတ်တိုင် တတိုင်တည်း ဖြစ်၍၊ နမ့်ဝါခ အနောက်တောင်ဘက် ကမ်းပေါ်ရှိ လယ်ကွက်တွင် တည်ရှိသည်။ ရေလယ်ကြော နယ်နိမိတ် မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ် ကြား အတိုဆုံး အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၀ ဖြစ်သည်။

အတောက်အထားမှတ်တိုင် အမှတ် ၄၆ မှ နယ်နိမိတ် မှတ်တိုင် အမှတ် ၄၆ ထိ သံလိုက် ဘယ်ရင် မှာ၊ ၂၂၁°၂၇' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၁၇၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၇

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ အံ့လုံ မြန်မာရွာ တောင်ဘက်စွန်းရှိ စိုက်ပျိုးခင်းတွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၃°၄၃'၃၀" အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၁၁၀ မီတာ အကွာတွင်၊ ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထု (ကွန်ကရစ်တိုင်) တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၄°၂၅'၃၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၂၀ အကွာတွင်၊ တရုပ်နယ်မြေအတွင်း “+” အမှတ်အသား ထွင်းထားသောညောင် ပင်တပင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၂°၄၀' အလိုက်၊ ၇.၇၇ ကီလိုမီတာအကွာ တွင်၊ မြန်မာ့နယ်မြေအတွင်း၊ ရန်ဂျင်ကျယ် (လွယ်ဂျယ်) အနောက်ဘက် ဘုရားဖြူထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၆ ထိ သံလိုက် ဘယ်ရင်မှာ၊ ၅၃°၄၃'၃၀" ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) ကီလိုမီတာပေါင်း ၁.၅၀၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၈

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ အံ့လုံ မြန်မာရွာ အနောက်တောင် ဘက်နှင့် လာဝမ်တရုပ်ရွာ အနောက် မြောက်ဘက် အမှတ်တခု၌ ထည့်ရှိသည်။ ထိုမှတ်တိုင် မှ သံလိုက် ဘယ်ရင် ၉၁°၁၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁.၈၁ ကီလိုမီတာအကွာတွင်၊ တရုပ်နယ် မြေအတွင်း၊ “+” အမှတ်အသားထွင်းထားသော ညောင်ပင် တပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၇ ထိ သံလိုက် ဘယ်ရင်မှာ၊ ၆၆°၁၁'၃၀" ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) ကီလိုမီတာပေါင်း ၁.၃၃၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၉

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်တည်း ဖြစ်၍၊ ရှမ်းမင်လင် (မန့်လင်း) မြန်မာရွာ အနောက်တောင်ဘက်နှင့် ရှားမင်လင် (ရှားမန့်လင်း) တရုပ်ရွာအနောက်ဘက် လယ်ကွက်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၃°၄၁' အလိုက်၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၅၀၀

အကွာတွင် (မြောက်လတ္တီတွဒ် ၂၄° ၁၃' ၅၉.၉၄"၊ အရှေ့လောင်ဂျီတွဒ် ၉၇° ၄၃' ၅၄.၅၈၆" ၌) အကိုးအကားအရာဝတ္ထု အဖြစ် ပြုလုပ်ထားသည့် ကွန်ကရစ်တိုင် တတိုင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၉° ၁၁' အလိုက်၊ ၃.၉၅ ကီလိုမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ရန်ဂျင်ကျယ် (လွယ်ဂျယ်) အနောက်ဘက် ဘုရားဖြူထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၄၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၈ ထိ သံလိုက်ဘယ်ရင်မှာ ၄၀° ၁၉' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) ကီလိုမီတာပေါင်း ၂.၅၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၀

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မြန်မာပြည်ပိုင် ရန်ဂျင်ကျယ် (လွယ်ဂျယ်) အရှေ့မြောက်ဘက်နှင့် လာရင်း တရပ်ရွာ အနောက်မြောက်ဘက်အမှတ်၌ တည်ရှိသည်။ ထိုမှတ်တိုင် မှ သံလိုက်ဘယ်ရင် ၁၈၃° ၄၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၆၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း ညောင်ပင်တပင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၆° ၁၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၄၇ မီတာအကွာတွင်၊ ရေတွင်းတတွင်းရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၄၉ လို၊ သံလိုက်ဘယ်ရင်မှာ ၃° ၄၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) ကီလိုမီတာပေါင်း ၃.၀၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၁

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် ထခုထည်း ရေးထိုးထားသော အကြီးစား မှတ်တိုင် နှစ်တိုင် ဖြစ်၍၊ လာရင်း တရပ်ရွာ တောင်ဘက်နှင့် မြန်မာပြည်ပိုင် ရန်ဂျင်ကျယ် (လွယ်ဂျယ်) အရှေ့တောင်ဘက်၊ နမ်ဆ (မန်တင်ခ) ကမ်းတဘက်တချက် ပေါ်တွင် တတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၁ မှာ၊ မြန်မာ့ နယ်မြေအတွင်း၊ နမ်ဆ (မန်တင်ခ) တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၉° ၁၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၈ မီတာအကွာအမှတ်တွင်၊ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်း ကွေ့သွားသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ မှာ၊ နမ်ဆ (မန်တင်ခ) မြောက်ဘက်ကမ်းရှိ နယ်နိမိတ်မျဉ်းကြောင်း ပေါ်တွင်၊ မြောက်လတ္တီတွဒ် ၂၄° ၁၁' ၂၀.၃၆"၊ အရှေ့လောင်ဂျီတွဒ် ၉၇° ၄၃' ၄၆.၉၇၂" ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၉° ၁၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၅ မီတာအကွာ အမှတ်တွင်၊ ရေလယ်ကြော နယ်နိမိတ် မျဉ်းကြောင်း ကွေ့သွားသည်။ ထိုမှတ်တိုင် မှ သံလိုက်ဘယ်ရင် ၁၄၀° ၁၁' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၂.၅၈ ကီလိုမီတာ အကွာတွင်၊ မြန်မာ့ နယ်မြေအတွင်း လွယ်ဂျယ် တောင်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ ထိ သံလိုက် ဘယ်ရင် မှာ၊ ၃၄၉° ၁၁' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၂၃၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၀ ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၄၉ ဝာ' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) ၁.၇၈၉ ကီလိုမီတာဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်း ရေးထိုးထားသော အလတ်စား မှတ်တိုင် သုံးတိုင် ဖြစ်၍၊ နမ့်ဆ (မန်တင်ခ) နှင့် နမ့်ဝမ် ဆိုရာနေရာ၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ မှာ၊ မြန်မာ့နယ်မြေအတွင်း နမ့်ဆ (မန်တင်ခ) အနောက်ဘက် ကမ်း နှင့် နမ့်ဝမ် မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၉ ဝာ' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂၈ မီတာ အကွာအမှတ်တွင်၊ ထိုမြစ်နှစ်ခု၏ ရေလယ်ကြော မျဉ်းကြောင်းများ ဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၂၅၆' အလိုက်၊ (မြေပေါ်တိုင်းထွာ ရ) မီတာပေါင်း ၁၂၀ အကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၁ နှင့် ၅၂ စပ်ကြား နမ့်ဆ (မန်တင်ခ) ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၇၀ ဝာ' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၁၇၆ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ နှင့် ၅၂ စပ်ကြား နမ့်ဝမ်ရေလယ်ကြော အမှတ် ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၀၂၆' အလိုက်၊ မီတာပေါင်း ၇၆၀ အကွာတွင်၊ ထရပ်နယ်မြေအတွင်း၊ နန့်တို (နမ်ထော်) ရှန်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၉၂၁ ဝာ' အလိုက်၊ ၁.၀၁ ကီလိုမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း လွယ်ဂျယ် တောင်ထိပ် ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ မှာ၊ တရပ် နယ်မြေအတွင်း၊ နမ့်ဆ (မန်ထင်ခ) အရှေ့ဘက် ကမ်းနှင့် နမ့်ဝမ် မြောက်ဘက် ကမ်းပေါ်တွင် ထည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၀ ဝာ' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇၈ မီတာ အကွာ အမှတ်တွင်၊ ထိုမြစ်နှစ်ခု၏ ရေလယ်ကြော မျဉ်း ကြောင်းများ ဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၂၅၆' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၆၃ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ နှင့် ၅၂ စပ်ကြား နမ့်ဆ (မန်တင်ခ) ရေလယ်ကြော အမှတ် ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ မှာ၊ တရပ်နယ်မြေအတွင်း၊ နမ့်ဝမ် တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၉ ဝာ' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၀၆ မီတာ ကွာ အမှတ်တွင်၊ နမ့်ဝမ်ရေလယ်ကြော မျဉ်းကြောင်းနှင့် နမ့်ဆ (မန်တင်ခ) ရေလယ်ကြော မျဉ်း ကြောင်းဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၇ ဝာ' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁၆ မီတာ အကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ နှင့် ၅၂ စပ်ကြား နမ့်ဝမ် ရေလယ်ကြော အမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ ထိ၊ သံလိုက် ဘယ်ရင်မှာ၊ ၅၂၅၆' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၈၃ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ ထိ သံလိုက် ဘယ်ရင်မှာ ၁၅၇၀ ဝာ' ဖြစ်၍၊ လိုမှတ်တိုင်များ စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၉၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၁ ထိ ဘယ်ရင်မှန်မှာ၊ ၃၁၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၃၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၃

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တစ်ခုထည်း ရေးထိုးထားသော အကြီးစားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ပင်ဟန် (ပန်ခမ်း) မြန်မာရွာမြောက်သက် နမ့်ဝမ်ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိ သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ မှ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ဝမ်တောင်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၆° ၃၇' ၂၇" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၉.၈ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား တိုမြစ်ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၇° ၁၀' ၂၆" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၁၆.၅၂ မီတာအကွာတွင်၊ ညောင်ပင် တပင်သည်၊ တရုပ်နယ်မြေအတွင်း၊ တောင်ပူစာထိပ်ပေါ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၀° ၂၈' ၃၄" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၆၂.၆၆ မီတာအကွာတွင်၊ သစ်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ ပင်ဟန် (ပန်ခမ်း) ရွာအရှေ့ဘက်၊ လယ်ကန်သင်းပေါ်၌တည်ရှိသည်။ ထို မှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၉° ၅' ၄၅" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၂.၃၁ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ ပင်ဟန် (ပန်ခမ်း) ရွာမြောက်ဘက်၊ မြင့်သော လယ်ကန်သင်းပေါ်၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၃ မှ၊ တရုပ်နယ်မြေအတွင်း၊ နမ့်ဝမ်မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၆° ၃၇' ၂၇" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၁.၅၇ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား တိုမြစ်ရေလယ်ကြောအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၄၆° ၃၇' ၂၇" ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၃၁.၃၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၂ ထိ ဘယ်ရင်မှန်မှာ၊ ၂၅၂၃၀' ဖြစ် ၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃၃.၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၄

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မန့်စွမ်း မြန်မာရွာအရှေ့ဘက်နှင့် ယောင်ပန်းအွန် တရုပ်ရွာ အနောက်ဘက်တွင်၎င်း၊ ထိုရွာနှစ်ရွာကား လူသွားလမ်းအရှေ့တောင်ဘက် တွင်၎င်း၊ လယ်ကန်သင်းပေါ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၂° ၆' ၃၆" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇၀.၆၈ မီတာအကွာတွင်၊ သရက်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၊ ယောင်ပန်းအွန်ရွာ အနောက်ဘက်၊ လမ်းနံဘေး၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင်

၁၃၀° ၅၁' ၄၂" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၆၈.၁၈ မီတာအကွာတွင်၊ သစ်ပင်တပင်သည်၊ ယောင်ပန်းအွန်ရွာ တောင်ဘက်၊ လယ်ကန်သင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၉၅° ၂၃' ၅၇" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇၆.၇၈ မီတာအကွာတွင်၊ သရက်ပင်တပင် သည်၊ မန့်စွမ်းရွာအရှေ့ဘက်၊ လမ်းနံဘေး၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ ထိ ဘယ်ရင်မှန်မှာ၊ ၃၂၂' ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၆၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အကြီးစားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ရွှေလီမြစ်နှင့် နမ့်ဝမ်ဆုံရာနေရာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းကွေ့သွားရာ အမှတ်မှ အရှေ့ဘက် ၂၆၂.၅ မီတာအကွာ၊ ရွှေလီမြစ်ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှ၊ မြန်မာ့နယ်မြေအတွင်း၊ ရွှေလီမြစ်တောင်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၁° ၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၆၅.၅ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၀° ၉' ၁၂" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၇၆ မီတာအကွာတွင်၊ ညောင်ပင်တပင် သည်၊ မြန်မာ့နယ်မြေအတွင်း၊ နောင်မိတ် (နောင်မ) မြန်မာရွာအနောက်တောင်ဘက်ရှိ ထမ်း အနောက်ဘက်ဘေး၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၈° ၈' ၄၈" အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၆၀၈ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ နောင်ကောင် (နောင်ကောင်) မြန်မာ ရွာ အနောက်တောင်ဘက်၊ မြင့်သောလယ်ကန်သင်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှ၊ တရုတ်နယ်မြေအတွင်း၊ ရွှေလီမြစ်မြောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၁° ၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၂၆.၅ မီတာ အကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၅၁° ၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၈၉၂ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၄ ထိ ဘယ်ရင်မှန်မှာ၊ ၃၂၉' ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၄၇၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆

လိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မန်ကွန်တ (မန့်ဂွန်) မြန်မာရွာ အနောက်မြောက်ဘက်နှင့် နောင်ယုံပန် (နောင်ရောင်ပန်) ရေကန်တောင်ဘက်၊ လယ်ကန်သင်းပေါ် တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၁၂၁° ၄၉' ၆" အလိုက်၊ (မြေပေါ်တိုင်းထွာရ)

၂၇၇.၃၁ မိတာအက္ခရာတွင်၊ သစ်ပင်တပင်သည်၊ မန်ကွန်တ (မန်ဂွန်) မြန်မာရွာ အနောက်မြောက်ဘက်၊ ဥယျာဉ်အတွင်းတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၅၀'၅၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၁၉.၃၂ မိတာအက္ခရာတွင်၊ သစ်ပင်တပင်သည်၊ ယောင်ပန်းအွန် တရုပ်ရွာအရှေ့မြောက်ဘက်၊ လမ်းအနောက်ဘက်ဘေး၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ ထိ ဘယ်ရင်မှန်မှာ၊ ၁၇၇' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အက္ခရာအဝေးမှာ၊ တီလီမီတာပေါင်း ၁.၇၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၇

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင်တတိုင်တည်းဖြစ်၍၊ နံမ (နောင်တော) မြန်မာရွာအနောက်ဘက်နှင့် နံတော(လောင်တောင်)တရုပ်ရွာတောင်ဘက်၊ နောင်ယုံပန် (နောင်ရောင်ပန်)ရေကန်အရှေ့မြောက်ဘက်ကန်ပေါင်ရိုးပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၆' ၂၇" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃၂ မိတာအက္ခရာတွင်၊ ညောင်ပင်တပင်သည်၊ နံတော(လောင်တောင်)ရွာဘုန်းကြီးကျောင်း အရှေ့တောင်ဘက်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၄'၅၅' ၅၄" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၉၆ မိတာအက္ခရာတွင်၊ သစ်ပင်တပင်သည်၊ နံမ (နောင်တော) ရွာအနောက်ဘက်မြက်ခင်း၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၄'၄၅' ၅၁" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၇၃ မိတာအက္ခရာတွင်၊ ညောင်ပင်တပင်သည်၊ နံတော(လောင်တောင်)ရွာအနောက်တောင်ဘက်မြက်ခင်း၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၂၀' ၁၃' ၃" ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အက္ခရာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မိတာပေါင်း ၉၇.၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၈

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ တရုပ်မြည်၏ နံနံဟို (နောင်လောင်ဟုတ်) ရေကန်အနောက်ဘက်ကန်ပေါင်ရိုးနှင့် ရွှေလီမြစ်မြောက်ဘက်ကမ်းပေါ်တွင်၊ နံဟန် (နောင်ခမ်း) မြန်မာရွာ အနောက်ဘက်နှင့် ပင်မော (ပျိုန်းမိုင်) တရုပ်ရွာ အရှေ့တောင်ဘက်၊ မြက်ခင်း၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၃' ၂၄' ၃၃" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၆၃.၃၃ မိတာအက္ခရာတွင်၊ တယ်တောင်မူ (မဲလီ) ပင်တပင်သည်၊ နံဟန် (နောင်ခမ်း) ရွာ အနောက်ဘက်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၆' ၃၉' ၃၈" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၈.၉ မိတာအက္ခရာတွင်၊ ကွန်ကရစ်တိုင် (အကိုးအကားအဖြစ်ပြုလုပ်ထားသော အရာဝတ္ထု) သည်၊ ပင်မော (ပျိုန်းမိုင်) ရွာမှ နံဟန် (နောင်ခမ်း) ရွာသို့သွားသောလမ်း အနောက်တောင်ဘက်ဘေး၊ ပင်မော (ပျိုန်းမိုင်)ရွာအရှေ့တောင်ဘက်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၂' ၁၈' ၃၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၈၈.၂၃ မိတာအက္ခရာတွင်၊ ညောင်ပင်တပင်သည်၊ ပင်မော (ပျိုန်းမိုင်) ရွာအရှေ့တောင်ဘက် လမ်းအနောက်ဘက်ဘေး၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၇ ထိ ဘယ်ရင်မှန်မှာ၊ ၂၉၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အက္ခရာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၅၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၉

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ နံဟန် (နောင်ခမ်း) မြန်မာရွာခမြောက်ဘက်၊ လယ်ကန်သင်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇° ၃၀' ၂၁" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၈၀.၂ မီတာအကွာတွင်၊ ရေတွင်းတစ်ခုရှိသည်။ ကွန်ဟေန့် (ကွန်ဟိုင်းလုံ) မြန်မာရွာအနောက်ဘက် လမ်းအနောက်ဘက်ဘေး၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၁° ၂၅' ၄၆" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၄၄.၆၅ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ ကွန်ဟေန့် (ကွန်ဟိုင်းလုံ) ရွာအနောက်တောင်ဘက်၊ ရွှေလီမြစ်မြောက်ဘက်ကမ်းပေါ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၉° ၄၆' ၂၉" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၉၁.၉၈ မီတာအကွာတွင်၊ တယ်တောင်မု (မဲလီ) ပင်တပင်သည်၊ နံဟန် (နောင်ခမ်း) ရွာ မြောက်ဘက်၊ လယ်ကန်သင်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၈ ထိ ဘယ်ရင်မုန်မှာ၊ ၂၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၁၈၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၀

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အလတ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ကွန်ဟေန့် (ကွန်ဟိုင်းလုံ) မြန်မာရွာအနောက်ဘက်နှင့် ချီမော (စယ်မော) တရုတ်ရွာ အရှေ့တောင်ဘက်၊ မြောင်းကြီးကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၀ မှာ၊ မြန်မာ့ နယ်မြေအတွင်း၊ ထိုမြောင်း အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၂° ၅၅' ၃" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၉ မီတာအကွာတွင်၊ ထိုမှတ်တိုင် နှစ်တိုင် စပ်ကြား ထိုမြောင်း အလယ်ဗဟို အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၆° ၄၂' ၅၄" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၁.၂ မီတာ အကွာတွင်၊ ရေတွင်း တတွင်းသည်၊ ကွန်ဟေန့် (ကွန်ဟိုင်းလုံ) ရွာအနောက်ဘက်၊ ရေကန် အရှေ့မြောက်ဘက် ကန်ပေါင်ရိုးပေါ်၌ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၃° ၃၉' ၃၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၅.၈၅ မီတာ အကွာတွင်၊ ညောင်ပင်တပင်သည်၊ ကွန်ဟေန့် (ကွန်ဟိုင်းလုံ) ရွာအနောက်ဘက်၊ လမ်းအရှေ့ဘက်ဘေး၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၄° ၅၄' ၄၈" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၉၆.၃၁ မီတာအကွာတွင်၊ ရှန်ဟွမ်ကို (သမြေ) ပင်တပင်သည်၊ ချီမော (စယ်မော) တရုတ်ရွာ တောင်ဘက်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၁ မှာ၊ တရုတ်နယ်မြေအတွင်း၊ ထိုမြောင်း အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၁၂° ၅၅' ၃" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၇ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြောင်း အလယ်ဗဟို အမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၁ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၉၂° ၅၅' ၃" ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၅.၇၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၉ ထိ ဘယ်ရင်မှန်မှာ၊ ၁၉၀၁၅' ဖြစ်၍၊ တိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၉၇၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၁

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကွန်ဟေဝမ် (ကွန်ဟိုင်းအွန်) မြန်မာရွာ အနောက်ထောင်ဘက်နှင့် ကျယ်မိုပေဝမ် (စယ်မိုင်ဖိုင်အွမ်) တရုပ်ရွာထောင်ဘက်၊ လယ်ကန်သင်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၇'၃၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၇'၉၁' မီတာအကွာတွင်၊ တချာ (မက်မောက်) ပင်တပင်သည်၊ ကွန်ဟေဝမ်(ကွန်ဟိုင်းအွမ်) ရွာအနောက်ဘက်၊ လူသွားလမ်း မြောက်ဘက်စွန်း၌ တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၂'၇'၁၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၉၄'၄၂' မီတာ အကွာတွင်၊ သရက်ပင် တပင်သည်၊ ကွန်ဟေနွံ (ကွန်ဟိုင်းလုံ) ရွာအနောက် မြောက်ဘက်ဘေး၊ ဝင်းခြံအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၆'၂၃' ၁၁" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇၄'၉၅' မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ ချီမော (စယ်မော) ရွာမြောက်ဘက်လမ်းမကြီးအရှေ့ဘက်ဘေး၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၀ ထိ ဘယ်ရင်မှန်မှာ၊ ၁၇၉'၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၉၄၃.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၂

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကွန်ဟေနွံ (ကွန်ဟိုင်းလုံ) မြန်မာရွာ အရှေ့ဘက်နှင့် တီဆ (ထေဆာ) တရုပ်ရွာ အနောက်တောင်ဘက် ရေခန်းခြောက်နေသောမြောင်းအနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၉'၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁၅.၂၁' မီတာအကွာတွင်၊ ညောင်ပင် တပင်သည်၊ တီဆ (ထေဆာ) ရွာတောင်ဘက်၊ ထိုမြောင်း မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၀' ၃၂' ၃၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၅.၆' မီတာအကွာတွင်၊ မိုင်ကမ်ပင် တပင်သည်၊ တီဆ (ထေဆာ) ရွာအနောက် တောင်ဘက်နှင့် သင်းချိုင်းခြောက်ဘက်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၇' ၁၅' ၃၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁၃.၃၇' မီတာအကွာတွင်၊ ရှုနပင် (ကရဝေးပင်)တပင်သည်၊ ကွန်ဟေနွံ(ကွန်ဟိုင်းလုံ) ရွာအရှေ့ဘက်ဘေး၊ ဥပျာဉ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၁ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၉' ၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၁၄၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၃

ထိုမှတ်တိုင်များမှာ အမှတ်စဉ် တခုထည်းရေးတိုးထားသော အကြီးစား မှတ်တိုင်နှစ်တိုင်ဖြစ်၍၊ မန်ကွန် (မန်ဂွန်) တရပ်ရွာအရှေ့ဘက်၊ နမ်လိုင်ပန် (နမ်ခေးအွန်) ကမ်း တဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၃ မှာ မြန်မာ့နယ်မြေအတွင်း၊ နမ်လိုင်ပန် (နမ်ခေးအွန်) အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၄°၅၅' ၅၂" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၁.၇၅ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈°၂၀' ၈" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၀၃.၄၄ မီတာအကွာတွင် ညောင်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ ရှောင်ဟန် (ခေးခွန်) ရွာအနောက်တောင်ဘက်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၇°၅၅' ၅၇" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၂.၀၆ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ တရပ်နယ်မြေအတွင်း၊ မန်ကွန် (မန်ဂွန်) ရွာအရှေ့ဘက်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၃ မှာ တရပ်နယ်မြေအတွင်း၊ နမ်လိုင်ပန် (နမ်ခေးအွန်) အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄°၅၅' ၅၂" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇.၅၅ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား၊ ထိုမြစ်ရေလယ်ကြော အမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၈၄°၅၅' ၅၂" ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၉.၀၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၂ ထိ၊ ဘယ်ရင်မှန်မှာ၊ ၂၆၃°၃၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၅၀၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၄

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ရှောင်ဟန် (ခေးခွန်) မြန်မာရွာ မြောက်ဘက်နှင့် တိန်ဟန်ဝမ် (ထိန်းခမ်းအွမ်) တရပ်ရွာ အနောက်တောင်ဘက်၊ နမ်လိုင်ပန် (နမ်ခေးအွန်) အရှေ့မြောက်ဘက်ကမ်း၊ လယ်ကန်သင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၀°၅၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၆၀.၅၃ မီတာအကွာတွင်၊ သဖန်းပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ ဟသင် (ဟတ်ထင်) ရွာ အနောက်ဘက်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈၂°၂၇' ၅၇" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၄၃.၁၃ မီတာအကွာတွင်၊ ရေတွင်းတတွင်းသည်၊ မြန်မာ့နယ်မြေအတွင်း၊ ဟသင် (ဟတ်ထင်) ရွာ အနောက်တောင်ဘက်၌ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၅° ၄၃' ၉" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၁၆.၃၇ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ တရပ်နယ်မြေ အတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၅ ထိ၊ ဘယ်ရင်မှန်မှာ၊ ၁၉၄°၁၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၅၇၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၅

ထိုမှတ်တိုင်မှာ၊ အကြီးစား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ တိန်ဟန်ဝမ် (ထိန်းခမ်းအွမ်) တရပ်ရွာ အရှေ့တောင်ဘက်နှင့် ဟသင် (ဟတ်ထင်) မြန်မာရွာ အနောက်မြောက်ဘက်တွင်၊ ထိုရွာနှစ်ရွာကူး လမ်းအနောက်ဘက်ဘေး၊ မြောင်းတဲ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၅ ၂၁' ၉" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၄ မီတာအကွာတွင်၊ ရှိထိုကွို (ကမုန်း) ပင်တပင်သည်၊ မြန်မာ့ နယ်မြေအတွင်း၊ ဟသင် (ဟတ်ထင်) ရွာ အနောက်ဘက်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၇၃ ၉' ၅၇" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၃၄-၃၅ မီတာအကွာတွင်၊ ရေကင်းတတွင်း သည်၊ မြန်မာ့နယ်မြေအတွင်း၊ ဟသင် (ဟတ်ထင်) ရွာ အနောက်တောင်ဘက်၌ ရှိသည်။ ထိုမှတ်တိုင် မှ သံလိုက်ဘယ်ရင် ၂၅၂ ၄၂' ၆" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၁၆-၇ မီတာအကွာတွင်၊ သဖန်းပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ ဟသင် (ဟတ်ထင်) ရွာ အနောက်ဘက်၌ တည်ရှိ သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၄ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၁ ၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား ထိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၆၅၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၆

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မန့်ဟောင်းတုံ မြန်မာရွာ အနောက် တောင်ဘက်၊ နမ်ရှေ့ဝမ် (နောင်ဖိုချောင်း) အနောက်ဘက်ကမ်း၊ မြောင်းဆုံ၌ တည်ရှိသည်။ ထို မှတ်တိုင်မှသံလိုက်ဘယ်ရင် ၁၄ ၅၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၆၅-၁ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ တရပ်နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၉ ၄၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၇၉-၄၉ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ သဖန်းပင်တပင် သည်၊ မန့်ဟောင်းတုံရွာ အနောက်တောင်ဘက်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၅၃ ၁၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၁၀-၈၂ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း တယ်တောင်မု (မဲလီ) ပင်တပင်သည်၊ နံဟင် (နောင်ခိန်) ရွာ အရှေ့ဘက်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၄၀ ၃၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂-၂၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၇

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ရွှေလီမြစ်မြောက်ဘက်ဘေး ထိန်ဟ (တုံးခါ) မြန်မာရွာအရှေ့ဘက်၊ နမ်ရှေ့ဝမ် (နောင်ဖိုချောင်း) အထက်ပိုင်း ရေခန်းခြောက်နေသော နေရာ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၃၁ ၁၂' ၄၂" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁၃-၆၈ မီတာအကွာတွင်၊ ရေဟာ (ကဆစ်) ပင်တပင်သည်၊ တရပ်နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၀ ၁' ၁၂" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၇-၁၂ မီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ပြုလုပ်ထားသည့် အကိုးအကား အရာဝတ္ထုတခုသည်၊ တိန်ဟ (တုံးခါ) ရွာ အရှေ့ဘက်၊ ရွှေလီမြစ်မြောက်ဘက်ကမ်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၆ ထိ ဘယ်ရင်မှန်မှာ၊ ၂၄၇၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၀၇၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၈

ထိုမှတ်တိုင်မှာ၊ အကြီးစား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဟလင် (ခါးလျန်) မြန်မာရွာ အနောက် ဘက်စွန်း၊ ရွှေလီ-နံတော (လောင်တောင်) လမ်းမကြီးတောင်ဘက်၊ (မြေပေါ်တိုင်းတွာရ) ၂၂၇.၅ မီတာ အကွာတွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၃° ၅၆' ၃၆" အလိုက်၊ (မြေပေါ် တိုင်းတွာရ) ၄၄၃.၇၇ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ညောင်ပင်တပင်သည်၊ ဟလင် (ခါးလျန်) ရွာ အရှေ့မြောက်ဘက်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၃° ၅၈' ၆" အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၄၀၀.၄၉ မီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ ညောင်ပင် တပင်သည်၊ ဟိုရှောင် (ဟော်ဆောင်း) ရွာ အရှေ့မြောက်ဘက်၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၇ ထိ ဘယ်ရင်မှန်မှာ၊ ၁၈၅၅၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၄၁၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၉

ထိုမှတ်တိုင်မှာ၊ အကြီးစား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကောင်းရှောင် (ကောင်းဆောင်) တရုတ် ရွာ အနောက်တောင်ဘက်နှင့် ကောက်ကွတ် (တောင်းကွတ်) မြန်မာရွာ အနောက်မြောက်ဘက်၊ ဆည်ရေသွင်းမြောင်းတဲ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၉° ၅၇' ၂၄" အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၈၅.၉၅ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ရေတွင်းတတွင်းသည်၊ ကောက်ကွတ် (ကောင်းကွတ်) ရွာ အနောက်မြောက်ဘက်၊ ဘုန်းကြီးကျောင်းမြောက်ဘက်ဘေး၌ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၉° ၄၅' ၉" အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၁၁၈.၅၆ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ တယ်တောင်မု (မဲလီ) ပင် တပင်သည်၊ ကောက်ကွတ် (ကောင်းကွတ်) ရွာ အနောက်တောင်ဘက်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၃° ၁၂' ၂၇" အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၁၃၉.၉ မီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခုသည်၊ ကောင်းရှောင် (ကောင်းဆောင်) ရွာမှ ဟလင် (ခါးလျန်) ရွာသို့ သွားသော လူသွားလမ်းနံဘေး၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၆၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၈ ထိ ဘယ်ရင်မှန်မှာ၊ ၂၃၂၄၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀၂၂၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၀

ထိုမှတ်တိုင်မှာ၊ အကြီးစား မှတ်တိုင် တတိုင်လည်းဖြစ်၍၊ ကောက်ကွတ် (ကောင်းကွတ်) မြန်မာ ရွာ အရှေ့ဘက်နှင့် ကောင်းရှောင် (တောင်းဆောင်) တရုတ်ရွာ အရှေ့တောင်ဘက်တွင်၊ ထိုရွာ နှစ်ရွာ စပ်ကြားရှိ မြောင်းအလယ်ဗဟို၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၇၄၈' ၂၂"

အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၈ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ မန်းမောက်ပင်တပင် သည်၊ ကောက်ကွတ် (ကောင်းကွတ်) ရွာ အရှေ့မြောက်ဘက်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၃၃၇°၄၅'၂၆" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၉.၃၈ မီတာအကွာတွင်၊ တရုတ်နယ်မြေ အတွင်း၊ မန်းမောက်ပင်တပင်သည်၊ ကောင်းရွှေ (ကောင်းဆောင်) ရွာ အရှေ့တောင်ဘက်၌ တည် ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၆၉ တိ သယ်ရင်မုန်မှာ၊ ၂၅၆'၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၆၁၆.၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၁

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ရင်ချင်း (အင်ကျင်) တရပ်ရွာ အရှေ့ ဘက်နှင့် မန်ရှု (မန်ဟူး)မြန်မာရွာအနောက်မြောက်ဘက်၊ ထိုရွာနှစ်ရွာစပ်ကြား လမ်းမြောက်ဘက် စွန်း၊ ရွှေလီ-နံတော (လောင်တောင်) လမ်းမကြီးမှ၊ (မြေပေါ်တိုင်းထွာရ) ၁၄ မီတာအကွာ၌တည်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၈°၄၆'၄၅" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၉.၃ မီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ သယန်းပင်တပင်သည်၊ မန်ရှု (မန်ဟူး) ရွာ၌တည်ရှိသည်။ ထိုမှတ် တိုင်မှသံလိုက်ဘယ်ရင် ၃၀၄°၂၃'၃၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၅.၁၇ မီတာ အကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ သယန်းပင်တပင်သည်၊ ရွှေလီ-နံတော(လောင်တောင်) လမ်းမကြီးမြောက်ဘက် ဘေး၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၇°၅၅'၁၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၁၈.၅ မီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ ရွှေလီ-နံတော (လောင်တောင်) လမ်းမကြီးပေါ်မှ တံတားအလယ်ဗဟိုအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၀ တိ ဘယ်ရင်မုန်မှာ၊ ၂၁၇'၁၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၂၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၂

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မန်ရှု (မန်ဟူး) မြန်မာရွာ အရှေ့ တောင်ဘက်၊ ထိုရွာဘုန်းကြီးကျောင်း အရှေ့မြောက်ထောင့်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက် ဘယ်ရင် ၆°၁၈'၅၁" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၄၄.၉၂ မီတာအကွာတွင်၊ တရုတ်နယ်မြေ အတွင်း၊ ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခုသည်၊ နမ်မောင်နောင်ရင်ချင် (နမ်မောင်း လုံအင်ကျင်) ရေကန်အရှေ့မြောက်ဘက်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၁°၁'၅၇" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၅.၃ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ မြန်မာ့နယ်မြေ အတွင်း၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၂°၅၇'၂၈" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၄.၃၉ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ မိုင်ဟောင်ပင်တပင်သည်၊ မန်ရှု (မန်ဟူး) ရွာ ဘုန်းကြီးကျောင်း ပရဂဏ်အတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၁ ထိ ဘယ်ရင်မုန်မှာ၊ ၂၉၃'၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၈၂၂.၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၃

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မန်ဆိုင်း တရပ်ရွာ တောင်ဘက်နှင့် ဟိုလွမ် (ဟိုလွန်) မြန်မာရွာမြောက်ဘက်၊ နောင်ဟိုလွမ် (ဟိုလွန်အင်းကြီး) ရေကန်နှင့် ဆက်စပ် လျက်ရှိသော မြောင်းအလယ်ဗဟိုတွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၄°၁၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၉.၅ မီတာအကွာတွင်၊ တယ်တောင်မု (မဲဇလီ) ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၁°၄၁'၁၅" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၄.၆၈ မီတာအကွာတွင်၊ သဖန်းပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၁°၂၄'၁၅" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၆.၂၄ မီတာအကွာတွင် ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခုသည်၊ တရပ်နယ်မြေ အတွင်း၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၂ တိ ဘယ်ရင်မှန်မှာ၊ ၂၂၁° ၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၂၄၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၄

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ တနောင်မင် (နောင်မွန်း) မြန်မာရွာ အနောက်တောင်ဘက်နှင့် နောင်လိုင်တိန် (နောင်လိုင်တိန်း) ဟို အရှေ့ဘက်ကမ်း၊ လယ်ကွက် ထောင့်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၁°၁၅'၅၃" အလိုက်၊ (မြေပေါ်တိုင်းထွာ ရ) ၁၅၂.၂၂ မီတာအကွာတွင်၊ မန်းမောက်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း နောင်လိုင်တိန် (နောင်လိုင်တိန်း) ဟို အရှေ့တောင်ဘက်ကမ်းပေါ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၃°၁၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၉ မီတာအကွာတွင်၊ ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခုသည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၃ ထိ ဘယ်ရင်မှန်မှာ၊ ၃၃၆° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၆၆၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၅

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ နောင်မ မြန်မာရွာ အရှေ့မြောက်ဘက် တွင်၎င်း၊ ထိုရွာမြောက်ဘက်ရှိ မြောင်းငယ်နှင့် နောင်ဟတိုတိန်ဟို (လောင်ရှတောင်တိန်ခို) ရေကန် တွေ့ဆုံရာနေရာ အနောက်တောင်ဘက်တွင်၎င်း တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၅° ၂၃'၄" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃၃.၅၇ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ညောင် ပင် တပင်သည်၊ နောင်မရွာ အရှေ့မြောက်ထောင့်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၆°၅၂'၄၇" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁၄.၆၆ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း ရေတွင်းတတွင်းသည်၊ နောင်မရွာ မြောက်ဘက်အစွန်ဆုံး၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၂°၅၃'၅၄" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၄၁.၄၂ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ တရပ်နယ်မြေအတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၄ ထိ ဘယ်ရင်မှန်မှာ၊ ၂၀၄° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၈၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၆

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်တည်းဖြစ်၍၊ တချန် (တာစန့်) မြန်မာရွာ အနောက်တောင်ဘက်နှင့် တတိန်ဟို (တတိန်းခို) တရပ်ရွာ အရှေ့တောင်ဘက်၊ မြင့်သော လယ်ကန် သင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၉°၁၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂၉°၅၉ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ မူချယ် (မူစယ်) နှမ့်ခမ်း လမ်းမကြီး မြောက်ဘက်ဘေး၌ စေတီတဆူရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၇°၅၄'၅၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၈ မီတာအကွာတွင်၊ တရပ်နယ်မြေအတွင်း၊ ညောင်ပင်တပင်သည်၊ တတိန်ဟို (တတိန်းခို) ရွာ အရှေ့တောင်ဘက်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၉°၅၄'၅၉" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၈.၂၅၂ မီတာအကွာတွင်၊ တရပ်နယ်မြေအတွင်း၊ ညောင်ပင် တပင်သည်၊ တတိန်ဟို (တတိန်းခို) ရွာ အရှေ့ဘက်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၉၈° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၅၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၇

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ဟိုဟ (ဟောဟတ်) တရပ်ရွာ အရှေ့ တောင်ဘက်နှင့် တချန် (တာစန့်) ဖြန်မာရွာ မြောက်ဘက်၊ ထိုရွာ နှစ်ရွာစပ်ကြား လမ်းအရှေ့ ဘက်ဘေး၊ မြောင်းထဲတွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၆°၈၃'၅၅" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၅.၅၁ မီတာအကွာတွင်၊ တရပ်နယ်မြေအတွင်း၊ ပြုလုပ်ထားသော အကိုး အကား အရာဝတ္ထုတခုသည်၊ ဟိုဟ (ဟောဟတ်) ရွာ တောင်ဘက်စွန်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၁°၉'၁" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၀.၁၉ မီတာအကွာတွင်၊ ဖြန်မာ့ နယ်မြေအတွင်း၊ သစ်ပင်တပင်သည်၊ တချန် (တာစန့်) ရွာအရှေ့မြောက်ဘက်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၄°၉'၂၉" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၆.၅၄ မီတာအကွာ တွင်၊ သစ်ပင်တပင်သည်၊ တရပ်နယ်မြေအတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၆ ထိ ဘယ်ရင်မှန်မှာ၊ ၁၉၁°၁၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၁၂၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၈

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုတည်း ရေးထိုးထားသော အကြီးစားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ တချန် (တာစန့်) မြန်မာရွာ အရှေ့ဘက်၊ ရေခန်းခြောက်နေဘော မြောင်းဘေး တဘက်တချက်တွင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇^၈ မှာ၊ တရုတ်နယ်မြေအတွင်း ထိုရေခန်းခြောက်နေသော မြောင်း အရှေ့ဘက်ဘေး၌ ထည့်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၇'၃၀'၅၉" အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၁၄-၈၉ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်ထိုင်စပ်ကြား မြောင်းနယ်နိမိတ် မျဉ်းကြောင်း ပေါ်၌ အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၅'၁၃'၁၈" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၈-၆၂ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခု သည်၊ တိုမြောင်းအနောက်ဘက်ဘေး၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၇'၂၁'၅၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၅-၁၈ မီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း ပြုလုပ်ထားသော အကိုးအကား အရာဝတ္ထုတခုသည်၊ ထိုမြောင်းအရှေ့ဘက်ဘေး၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇^၉ မှာ၊ မြန်မာ့နယ်မြေအတွင်း ရေခန်းခြောက်နေသော မြောင်း အနောက်ဘက်ဘေး၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၇'၃၀'၅၉" အလိုက်၊ (မြေ ပေါ် တိုင်းထွာရ) ၁၄-၈၉ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်ထိုင်စပ်ကြား မြောင်းနယ်နိမိတ် မျဉ်း ကြောင်းပေါ်၌ အမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇^{၁၀} မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇^၉ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၄၇'၃၀'၅၉" ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၉-၇၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇^{၁၁} မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၇ ထိ ဘယ်ရင်မှန်မှာ၊ ၃၃၀'၁၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၄၉၆-၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၉

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်ထနေထည်း ရေးထိုးထားသော အလတ်စားမှတ်တိုင် နှစ်ထိုင်ဖြစ်၍၊ ရွှေလီမြစ်နှင့် နမ့်ပေါ ဆုံရာနေရာ အနောက်ဘက်ဘေး၊ ရွှေလီမြစ်ကမ်း တဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇^၉ မှာ၊ တရုတ်နယ်မြေအတွင်း၊ ချင်ခန်း (ကျင်းခန်း) တရပ်ရွာ အနောက်တောင်ဘက်၊ ရွှေလီမြစ် မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၆၄'၃၆'၂၈" အလိုက်၊ ၆၈၉ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်ထိုင်စပ်ကြား ထိုမြစ် ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆'၅၈'၅၄" အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၄၂-၉၁ မီတာအကွာတွင်၊ သဖန်းပင်တပင်သည်၊ တရုတ်နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၈'၅၁'၁၈" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂၂-၆၉ မီတာ အကွာတွင်၊ ညောင်ပင်တပင်သည်၊ ထရပ်နယ်မြေအတွင်း၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇^၉ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ပင်ဟန် (ပန်ခန်း) မြန်မာရွာ အရှေ့မြောက်ဘက်၊ ရွှေလီမြစ်တောင်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၄'၃၆'၂၈" အလိုက်၊ ၂၁၉-၄၆ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်ထိုင်စပ်ကြား ထိုမြစ်ရေလယ် ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၃'၁၂'၄" အလိုက်၊ (မြေပေါ်တိုင်းထွာရ)

၁၃၉ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း သစ်ပင်တပင်သည်၊ ပင်ဟန် (ပန်ခန်း) ရွာ အရှေ့မြောက်ဘက်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၄'၃၄'၃၃" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၂.၀၈ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ သစ်ပင်တပင်သည်၊ ပင်ဟန် (ပန်ခန်း) ရွာ မြောက်ဘက်၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၉ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၆၄'၃၆'၂၈" ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၈၉၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၇၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၉ ထိ ဘယ်ရင်မှန်မှာ၊ ၂၄၇'၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၉၇၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၀

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ မန့်ကွန်တရပ်ရွာ အနောက်ထောင်ဘက် နမ့်ပေါအတွင်းသို့ စီးဝင်လာသော မြောင်းငယ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၀'၄၄'၄၁" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၄.၀၆ မီတာအကွာတွင်၊ သစ်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၉'၃၃'၉.၅" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၆၈.၅၁ မီတာအကွာတွင်၊ မူချယ် (မူစယ်)-နမ့်ခမ်း လမ်းမကြီးပေါ် ပေါင်းကူးတံတား ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၄'၈'၁၆" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၉၂.၉၆ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၇၉ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၄၀၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၁

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တိုင်ထည်းဖြစ်၍၊ ချယ်ကို (စယ်ကောင်) ကရပ်ရွာ အရှေ့ဘက်နှင့် ကောင်းမွဲတုန် မြန်မာရွာ တောင်ဘက်၊ မူချယ် (မူစယ်)-နမ့်ခမ်း လမ်းမကြီး အနောက်ဘက်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈'၁၉'၁၃" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၃.၉၇ မီတာအကွာတွင်၊ မိုင်တိုင် “၁၁၁” သည်၊ မြန်မာ့နယ်မြေအတွင်း၊ မူချယ် (မူစယ်)-နမ့်ခမ်း လမ်းမကြီးပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၀'၃၈'၃၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၄၆.၂၈ မီတာအကွာတွင်၊ ရေတွင်းတပင်သည်၊ မြန်မာ့နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၄'၉'၁၃" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၁၃.၀၆ မီတာအကွာတွင်၊ သစ်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၈၀ ထိ ဘယ်ရင်မှန်မှာ၊ ၂၄၃'၅၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၄၄၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၂

ထိုမှတ်တိုင်မှာ၊ အကြီးစား မှတ်တိုင်တိုင်ထည်းဖြစ်၍၊ ကောင်းမွန်တုန် မြန်မာရွာ အနောက် ဘက်နှင့် ချယ်ကို (စယ်ကောင်) တရုပ်ရွာ မြောက်ဘက်၊ ညောင်ပင်အောက် မြောင်းငယ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၀'၂'၄၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၇၅.၈၄ မီတာအကွာတွင် ညောင်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၃၇'၅၀'၄၀" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃.၆၆ မီတာအကွာတွင်၊ အခြား ညောင်ပင် တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၈၁ လို တယ်ရင်မှန်မှာ၊ ၁၂၃'၅၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၁ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၃

ထိုမှတ်တိုင်မှာ၊ အကြီးစား မှတ်တိုင်တိုင်ထည်းဖြစ်၍၊ ရွှေလီမြစ် အရှေ့ဘက်ကမ်း၊ ဟိုရှောင် (ဟော်ဆောင်း) မြန်မာရွာဘောင်ဘက်၊ မြောင်းတွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၅'၄'၃၈.၅" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂.၂၅ မီတာအကွာတွင်၊ ပြုလုပ်ထားသော အကိုး အကား အရာဝတ္ထုတခုသည်၊ မြန်မာ့နယ်မြေ အတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၂'၃၆'၅၉.၅" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁.၁၄၆ ကီလိုမီတာ အကွာတွင်၊ သစ်ပင်တပင် သည်၊ တရုပ်နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၈၂ ထိ ဘယ်ရင်မှန်မှာ၊ ၁၆၃'၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၅၉၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၄

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်းရေးထိုးထားသော အကြီးစား မှတ်တိုင်နှစ်တိုင် ဖြစ်၍၊ ဟိုရှောင် (ဟော်ဆောင်း) မြန်မာရွာ အနောက်မြောက်ဘက်နှင့် ထွန်ဟုန် (တွန်ဟုန်း) တရုပ်ရွာအရှေ့တောင်ဘက်၊ ရွှေလီမြစ်ကမ်း တဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၄ မှာ၊ တရုပ်နယ်မြေအတွင်း၊ ရွှေလီမြစ် မြောက်ဘက်ကမ်း၊ တွန်ဟုန် (တွန်ဟုန်း) တရုပ်ရွာရှိ ဥယျာဉ်ထဲ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၂'၂၀'၂၂" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၅၉.၄၂ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၇၃'၃'၁၃.၅" အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၇၀.၆၈ မီတာအကွာတွင်၊ မန်ဟောင်ပင်တပင်သည်၊ တရုပ်နယ်မြေ အတွင်း၌ တည်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၀'၅၈'၄၂.၈" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၇.၉၅ မီတာအကွာတွင်၊ မစပင်တပင်သည်၊ တရုပ်နယ်မြေ အတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၃၄၃'၅၀'၁၅" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၂.၄၈ မီတာအကွာတွင်၊ ဝမ်မန် (သနတ်) ပင်တပင်သည်၊ တရုပ်နယ်မြေ အတွင်း၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ရွှေလီမြစ်တောင်ဘက်ကမ်း ဟိုရှောင် (ဟော်ဆောင်း) မြန်မာရွာရှိ ဥယျာဉ်ထဲ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၂၂၀'၂၂" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၀၈.၉၁ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၇၄၇'၆.၇" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၅.၄ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ သစ်ပင်တပင်သည်၊ ဟိုရှောင် (ဟော်ဆောင်း) ရွာ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၃၀၅၅'၃၄.၅" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၃.၈ မီတာအကွာတွင်၊ မစန် (မရှန်) ပင်တပင်သည်၊ မြန်မာ့နယ်မြေ အတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၃၂၂၀'၂၂" ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၅၆၈.၃၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၈၃ ထိ ဘယ်ရင်မှန်မှာ၊ ၁၆၈၅၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၂၆၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၅

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုတည်းရေးထိုးထားသော အကြီးစားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ဟိုမန် (ဟောမန်) ထရပ်ရွာတောင်ဘက်၊ ရွှေလီမြစ်ကမ်း တဘက်တချက်ပေါ်ထွင် တတိုင်စီထည့်ရှိ သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈ မှာ၊ တရပ်နယ်မြေအတွင်း၊ ဟိုမန် (ဟောမန်) တရပ်ရွာ တောင်ဘက်၊ ရွှေလီမြစ် မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၅၅၉'၄၆" အလိုက်၊ ၅၄၆.၅ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၂၈'၂၃" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၀၅.၉၅ မီတာအကွာတွင်၊ သရက်ပင်တပင်သည်၊ တရပ်နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင် မှ သံလိုက်ဘယ်ရင် ၉၃၂၁'၃၆" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၄.၈၇ မီတာအကွာတွင်၊ တယ်တောင်မု (မဲလီ) ပင်တပင်သည်၊ တရပ်နယ်မြေ အတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၀၅၁'၃၉" အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၅.၅၆ မီတာအကွာတွင်၊ သစ် ပင်တပင်သည်၊ တရပ်နယ်မြေအတွင်း၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ဟိုရှောင် (ဟော်ဆောင်း) မြန်မာရွာ အရှေ့မြောက်ဘက်၊ ရွှေလီမြစ် တောင်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၅၅၉'၄၆" အလိုက်၊ ၄၅၀.၇၆ မီတာအကွာတွင်၊ ထိုမှတ်တိုင် နှစ်တိုင်စပ်ကြား တိုမြစ်ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈၅၅၅'၃၄" အလိုက်၊ (မြေ ပေါ်တိုင်းထွာရ) ၅၂၆.၆၉ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ညောင်ပင်တပင်သည်၊ တိုလေး (တော်ရွတ်) ရွာ အနောက်တောင်ဘက်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၃၂၇၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၄၅.၃၁ မီတာအကွာတွင်၊ သစ်ပင်တပင်သည်၊ မြန်မာ့နယ်မြေ အတွင်း၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ တိ သံလိုက်ဘယ်ရင်မှာ၊ ၁၃၅၅၉/၄၆ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၉၉၇.၂၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၅ ထိ၊ ဘယ်ရင်မှန်မှာ၊ ၂၁၄၄၅/ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၉၂၄.၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၆

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်းရေးထိုးထားသော အလတ်စား မှတ်တိုင်သုံးတိုင် ဖြစ်၍၊ ရွေ့လီမြစ်နှင့် ဝမ်တင်မြစ် (နမ့်ယန်း) ဆုံရာနေရာတွင် ကည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ မှာ၊ တရုပ်နယ်မြေအတွင်း၊ ရွေ့လီမြစ် အရှေ့ဘက်ကမ်းနှင့် ဝမ်တင်မြစ် (နမ့်ယန်း) မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၀ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၅.၄၇ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ နှင့် ၅၆ နှစ်တိုင်စပ်ကြား ဝမ်တင်မြစ် (နမ့်ယန်း) ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၂၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁-၁၅၁ ကီလိုမီတာအကွာတွင်၊ ထီးပုံသဏ္ဍာန်ရှိ သစ်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း ဆိုရမ်း (ဆုတ်ရောင်)ရွာ မြောက်ဘက်၊ တောင်ပူစာပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈၀ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၄၂.၅၈ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း နမ့်ဆွန်းရွာ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၀၄၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၇၉.၅၁ မီတာအကွာတွင်၊ သစ်ပင်ကြီးတပင်သည်၊ တရုပ်နယ်မြေအတွင်း၊ ယွမ်ချင် (ဝင်းကျင်)ရွာ အရှေ့တောင်ဘက်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ရွေ့လီမြစ် အရှေ့ဘက်ကမ်းနှင့် ဝမ်တင်မြစ် (နမ့်ယန်း) တောင်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၀၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၉၈.၁၅ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ နှင့် ၅၆ နှစ်တိုင်စပ်ကြား ရွေ့လီမြစ်ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၅.၆ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ နှင့် ၅၆ နှစ်တိုင်စပ်ကြား ဝမ်တင်မြစ် (နမ့်ယန်း) ရေလယ်ကြောအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ မှာ၊ တရုပ်နယ်မြေအတွင်း၊ ရွေ့လီမြစ် အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၀၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၀၈.၂၄ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ နှင့် ၅၆ နှစ်တိုင်စပ်ကြား ရွေ့လီမြစ်ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၈၄၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁-၃၇၂ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ လျှိုင်မန်းချေ (လျှိုင်မန်းချယ်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၂၁၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂.၈၈ မီတာအကွာတွင် “+” အမှတ်အသား ထွင်းထားသော သစ်ပင်တပင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၇ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၈၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၁.၀၇ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၆၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၂၁.၃၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၅၇ ထိ ဘယ်ရင်မှန်မှာ၊ ၂၅၄' ၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားတိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၉.၇၁၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၇

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်းရေးထိုးထားသော အငယ်စား မှတ်တိုင် နှစ်တိုင် ဖြစ်၍၊ ဝမ်တင်မြစ် (နမ့်ယန်း) နှင့်မြောင်းဆုံရာ နေရာတောင်ဘက်၊ ထိုမြောင်းတဘက်တချက် ပေါ်တွင် ထတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၇ မှ၊ တရပ်နယ်မြေအတွင်း၊ ထိုမြောင်း အရှေ့ဘက်ဘေး၌ ထည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၅၃' ၂၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀.၈၅ မီတာအကွာတွင်၊ ထိုနယ်နိမိတ် မှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြောင်းအလယ်ဗဟိုအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၈' ၅၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁.၈၉၉ ကီလိုမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊လျှိုင်တိုချို (လျှိုင်ဇော်ကျီ) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၈' ၅၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၇၁.၃၅ မီတာအကွာတွင်၊ ငါးငါးစွင့်စွင့် တင်ရှား မြင်သာသောသစ်ပင်တပင်သည်၊ တရပ်နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၇ မှ၊ မြန်မာ့နယ်မြေအတွင်း၊ ထိုမြောင်း အနောက်ဘက်ဘေး၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၄' ၃၂' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၉.၂၄ မီတာ အကွာတွင်၊ ဝမ်တင်မြစ် (နမ့်ယန်း) ရေလယ်ကြော မျဉ်းကြောင်းပေါ်၌ အမှတ်ရှိသည်။ ထိုမှတ်တိုင် မှ သံလိုက်ဘယ်ရင် ၇၃' ၂၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅.၉ မီတာအကွာတွင်၊ ထိုနယ်နိမိတ် မှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြောင်း အလယ်ဗဟို အမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၈၇ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၅၃' ၂၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၆.၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၈၆ ထိ ဘယ်ရင်မှန်မှာ၊ ၂၂၂' ၅၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၂၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၈

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ နွယ်ယန်း (လွမ်းအင်) မြန်မာရွာ အနောက်ဘက်နှင့် မန်မောင် (မန်မောင်) တရပ်ရွာအရှေ့တောင်ဘက်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၆° ၄၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂.၇၄၂ ကီလိုမီတာ အကွာတွင်၊ မြန်မာ့ နယ်မြေအတွင်း၊ လှိုင်ကွမ်စန်း (လှိုင်ကောင်ဆုံ) နှင့် လှိုင်ကန်းကု စပ်ကြား တောင်ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၅° ၃၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၀.၉၆ မီတာအကွာတွင်၊ သင်းချိုင်းဂူတခုသည်၊ မြန်မာ့နယ်မြေအတွင်း လှိုင်တွမ်ပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၇၅° ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁-၃၂၈ ကီလိုမီတာအကွာတွင်၊ ငှါးငှါးစွင့်စွင့် ထင်ရှားမြင်သာသော သစ်ပင်တပင်သည်၊ တရပ်နယ်မြေ အတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၈၉ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၆၃° ၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၇၇၄-၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၉

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အလတ်စား မှတ်တိုင်နှစ်တိုင် ဖြစ်၍၊ ဟွန်ပန် (ခွန်ပန်) တရပ်ရွာ အရှေ့တောင်ဘက်နှင့် ကင်းရန်းတန် (ကျိုင်းယန်းထုံ) မြန်မာရွာ မြောက်ဘက်၊ ဝမ်တင်မြစ် (နမ့်ယန်း) ကမ်းတဘက် တချက်ပေါ်ကွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၉ မှာ၊ တရပ်နယ်မြေအတွင်း၊ ဝမ်တင်မြစ် (နမ့်ယန်း) မြောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၅° ၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၀-၀၅ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုဖြစ်ရေထယ်ကြော အမှတ်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၈° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁-၀၁၃ ကီလိုမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ လှိုင်ကွမ်စန်း (လှိုင်ကောင်ဆုံ) နှင့် လှိုင်ကန်းကု စပ်ကြား တောင်ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၀° ၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂-၅၂၁ ကီလိုမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ လှိုင်ကွမ်ဟောက် (လှိုင်ခွန်ဟောင်) ထိပ်ရှိ သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၉ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ဝမ်တင်မြစ် (နမ့်ယန်း) တောင် ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၅° ၁၀' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၁၃-၃၅ မီတာအကွာတွင်၊ ထိုနယ်နိမိတ် မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုဖြစ်ရေထယ်ကြော အမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၈၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၀ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၂၅° ၁၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၃-၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၈ ထိ ဘယ်ရင်မှန်မှာ၊ ၂၃၀၁၅' ဖြစ်၍၊ တိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ ကီလိုမီတာပေါင်း ၂.၁၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၀

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အကြီးစားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ဝမ်ထိမ် တရပ်မြို့ အနောက်ဘက်နှင့် ပန်ဆိုင် မြန်မာမြို့ မြောက်ဘက်၊ ဝမ်တင်မြစ် (နမ့်ယန်း) ကမ်း တဘက်ထချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၀ မှာ၊ တရပ်နယ်မြေအတွင်း ဝမ်ထင်မြစ်(နမ့်ယန်း) ဖြောက်ဘက် ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၄°၂၂' အလိုက်၊ (မြေပေါ်တိုင်း ထွာရ) ၂၆.၀၁ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၀°၃၃' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၂၀၅.၆၄ မီတာအကွာတွင် ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော သင်းချိုင်းဂူထခုသည်၊ မြန်မာ့နယ်မြေအတွင်း ထီးထီးထည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၈°၁၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၈၉.၀၁ မီတာအကွာတွင် “⊕” အမှတ်အသားထွင်းထားသော သစ်ပင်တပင်သည်၊ မြန်မာ့နယ် မြေအတွင်း၊ ကောင်းမိုင်ဟိုင်တောင်ပေါ်၌ တီးထီးတည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၁°၃၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃.၇၀၁ ကီလိုမီတာအကွာတွင် တရပ်နယ်မြေအတွင်း လျှိုင်တမ်းကို (လျှိုင်ကမ်းကူ) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၁ မှာ၊ မြန်မာ့နယ်မြေအတွင်း ဝမ်တင်မြစ်(နမ့်ယန်း) တောင်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄°၂၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂.၆၇ မီတာ အကွာတွင် ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ် ရှိ သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၃ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၀၄°၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်ထိုင်းထွာရ) မီတာပေါင်း ၄၈.၆၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၅ တိ ဘယ်ရင်မှန်မှာ၊ ၂၄၃° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄.၅၆ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၁

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ဝယ်ရှန်ခနှင့် ခါချန်းဟို (ခကျန်းခရော့) ပေါင်းဆုံ၍ ဝမ်ကင်မြစ် (နမ့်ယန်း) ဖြစ်လာသည့် နေရာ အရွှေ့ဘက်၊ ဝယ်ရှန်ခ တမ်းတဘက်ထချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၁ မှာ၊ တရုတ်နယ်မြေအတွင်း၊ ဝယ်ရှုန်ခမြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၀° ၄၃' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၁၁-၁၆ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ် ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၆° ၁' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၂၄-၄၂ မီတာအကွာတွင်၊ “+” အမှတ်အသား ထွင်းထားသော သစ်ပင်တပင်သည်၊ တရုတ်နယ်မြေအတွင်း၊ ပင်မကောင်ပို (ပန်မိုကောင်) ပေါ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၆° ၁' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၂၁-၈ မီတာအကွာတွင်၊ သစ်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၇° ၁၃' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၅၄၆ မီတာအကွာတွင်၊ အခြားသစ်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း မန်ကော့တောင်ထိပ်ပေါ်၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၂ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ဝယ်ရှုန်ခ တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၀° ၄၃' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၉-၉၁ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ် ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၂ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၄၀° ၄၃' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၂၁-၀၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၄ ထိ ဘယ်ရင်မှန်မှာ၊ ၂၅၆° ၅၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၉-၁၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၂

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ မြန်မာ့နယ်မြေအတွင်း ကောင်းကျွ (ကောင်းကျွ) တောင်နှင့် ထရပ်နယ်မြေအတွင်း ဆရာကွမ်ပို (ဆရာကောင်) စပ်ကြား ကျောတန်း ပေါ်ထွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၇° ၄၇' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၂၅၉ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ချောင်ကွမ် (နမ့်ဆဲကောင်) တောင်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၉° ၃၀' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၂-၉၀၄ ကီလိုမီတာ အကွာတွင်၊ တရုတ်နယ်မြေအတွင်း ဝမ်လရှန် (ဝမ်လဘွမ်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉^၃ ထိ ဘယ်ရင်မှန်မှာ၊ ၂၅၇° ၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂-၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၃

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ နမ့်ချဲခ (နမ့်ဆဲခ) နှင့် ပင်ရဲဟို (ပုံရယ်ခေရာ) ဆုံရာ နေရာအရွေးဘက်၊ နမ့်ချဲခ (နမ့်ဆဲခ) ကမ်း တဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉ မှာ၊ တရုတ်နယ်မြေအတွင်း၊ နမ့်ချဲခ (နမ့်ဆွဲခ) မြောက်ဘက် ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၀°၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၄.၀၆ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြော အမှတ် ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃°၂၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၅.၂၇ မီတာ အကွာတွင်၊ “ + ” အမှတ်အသား ထွင်းထားသော သစ်ပင်တပင်သည်၊ တရုတ်နယ်မြေအတွင်း၊ စိုက်လီ (ရှီလဲ) ရှန် တောင်စောင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၁°၂၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂၉.၉၆ မီတာအကွာတွင်၊ သစ်ပင်ကပင်သည်၊ မြန်မာ့နယ်မြေ အတွင်း၊ နမ့်ချောင်ကွမ် (နမ့်ဆဲကောင်) တောင်၏မြောက်ဘက် တောင်စောင်းပေါ်တွင် တည်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၁°၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၇.၄ မီတာ အကွာတွင်၊ “ + ” အမှတ်အသားထွင်းထားသည့် သစ်ပင်တပင်သည်၊ နမ့်ချဲခ (နမ့်ဆွဲခ) အနီး၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉ မှာ၊ မြန်မာ့နယ်မြေအတွင်း နမ့်ချဲခ (နမ့်ဆွဲခ) တောင်ဘက်ကမ်း ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၀°၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၃.၄၄ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ် ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၁°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၆.၀၉ မီတာ အကွာတွင်၊ ပင်ရဲတို (ပုံရယ်ခရော့) ရေလယ်ကြောမျဉ်းကြောင်းပေါ်၌ အမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၉၉ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၂၀°၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၇.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၂ ထိ ဘယ်ရင်မှာမှာ၊ ၁၄၀°၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၆၄၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၄

လိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အလတ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ နမ့်ချဲ (နမ့်ဆွဲ) ခ နှင့် ကချဲဟို (ခချဲခရော့) ဆိုရာ နေရာအရွှေ့ဘက်၊ မီတာပေါင်း ၁၅၀ အကွာ နမ့်ချဲ (နမ့်ဆွဲ) ခ ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၄ မှာ၊ တရုတ်နယ်မြေအတွင်း၊ နမ့်ချဲ (နမ့်ဆွဲ) ခ မြောက်ဘက်ကမ်း ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၁°၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇.၇၆ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ် တိုင်မှ သံလိုက်ဘယ်ရင် ၁၄၃°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၅၅ မီတာအကွာတွင်၊ သစ်ပင် တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ တောင်ပေါ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၄° ၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂.၁၅၇ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ လျိုင် ဂျူပွန်း (လျိုင်ဂျူတူမ်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ခဲ (နမ့်ဆဲ) ခ တောင်ဘက်ကမ်း ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၁-၂၆ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား တိုမြစ်ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၅၂၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၉၃ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ ချင်ရှူဘောင်ကြားလမ်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၅ တိ သံလိုက်ဘယ်ရင်မှာ၊ ၁၈၁၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၉-၀၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၇' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၈၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ဆယ့်နှစ်ရာသီ ရေမခန်းသော မေအော (မိုက်အော) ခ မြစ်ဖျားမှ၊ (မြေပေါ်တိုင်းထွာရ) ၁၀၉ မီတာအကွာ၊ ချင်ရှူတောင်ကြားလမ်း မြောက်ဘက်၊ တောင်စောင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၅၂၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၆ မီတာအကွာတွင် ထောင်ပူစာတခုသည်၊ ထရပ်နယ်မြေအတွင်း၌ ကည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၁၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၇ မီတာ အကွာတွင်၊ တောင်ပူစာတခုသည်၊ မြန်မာ့နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၀၅၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၅ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ ချင်ရှူ တောင်ကြားလမ်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၆ ထိ ဘယ်ရင်မှန်မှာ၊ ၂၆၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၈၉၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၆

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးတိုးထားသော အလတ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ဟေမန်လုံ (မုန်းလုံ) မြန်မာရွာ အနောက်မြောက်ဘက်နှင့် ပင်ချေခြား (ဖုံကြားကျိုက်) တရုပ် ရွာ အနောက်တောင်ဘက်၊ မုန်းထုံခနှင့် မေအော (မိုက်အော) ခ ဆုံရာနေရာအရွှေ့ဘက်၊ မုန်းလုံခ ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီကည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၆ မှာ၊ တရုပ်နယ်မြေအတွင်း၊ မုန်းလုံခမြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၆၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၀-၃ မီတာအကွာတွင်၊ တိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ် ရေထယ်ကြောအမှတ်ရှိသည်။ ထို မှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၈၂၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၃၉-၇ မီတာအကွာတွင်၊

“ + ” အမှတ်အသား ထွင်းထားသော သစ်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၅°၄၀’ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၇ မီတာအကွာတွင်၊ “ + ” အမှတ်အသား ထွင်းထားသော သစ်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၆ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ မုန်းလုံခ တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၆°၁၀’ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၈·၄ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၄၆°၁၀’ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၇·၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၇ ထိ ဘယ်ရင်မှန်မှာ၊ ၂၁၅°၁၀’ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား ထိုက်ရိုက်အကွာအဝေးမှာ၊ ၁·၀၉ ကီလိုမီတာဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၇

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုတည်း ရေးတိုးထားသော အလတ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ဟူးနား တရုပ်ရွာ တောင်ဘက်နှင့် မန်ချယ် (မန်ဂျယ်) မြန်မာရွာ အနောက်မြောက်ဘက်တွင်၊ မုန်ကိုင် ကမ်းတဘက်တချက်ပေါ်၌ တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၇ မှာ၊ တရုပ်နယ်မြေအတွင်း၊ မုန်ကိုင် မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၉°၃၆’ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၆·၅၇ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ထိုမြစ် ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၁°၂’ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂·၂၃၈ ကီလိုမီတာအကွာ တွင်၊ တရုပ်နယ်မြေအတွင်း၊ လျှင်မန်နောင် (လျှင်မန်နန်း) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၂၁°၂၁’ အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၃·၂၉၄ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေ အတွင်း၊ မန်ချာတောင် (မန်ဂျတ်မရွန်း) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၁°၀’ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၃၄·၆၉ မီတာအကွာတွင်၊ “ + ” အမှတ်အသား ထွင်းထားသော သစ်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၇ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ မုန်ကိုင် တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၉°၃၆’ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၅·၆၉ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား တိုမြစ်ရေလယ်ကြောအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၇ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၇၉°၃၆’ ဖြစ်၍၊ တိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၂·၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၆ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၆°၁၀’ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၈·၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၈

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အလတ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ တတိုင်မှာ၊ မန်ဟိုင် (မန်ဟိုင်း) တရုပ်ရွာတောင်ဘက်နှင့် ပန်လောင် (ပန်းလှ) မြန်မာရွာ မြောက်ဘက်ရှိ မုန်ကိုခ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်း မြောက်ဘက်၊ ကျွန်းပေါ်တွင်တည်ရှိ၍၊ အခြားတတိုင်မှာ၊ ထိုမြစ်တောင်ဘက်ကမ်းပေါ်တွင် ထည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၅ မှာ၊ တရုပ်နယ်မြေအတွင်း၊ မုန်ကိုခ ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းမြောက်ဘက်၊ ကျွန်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၉°၁၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇.၂ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား မုန်ကိုခ ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၄°၃၈' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၃၇.၄၈ မီတာအကွာတွင်၊ “+” အမှတ်အသား ထွင်းထားသော သစ်ပင်ကြီး တပင်သည်၊ တရုပ်နယ်မြေအတွင်း မန်ဟိုင်ရွာ တောင်ဘက်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၇°၁၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၈.၄၈ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ မန်ချာတောင် (မန်ဂျတ်မရွန်း) တပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၇°၃၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၅.၆ မီတာအကွာတွင်၊ “+” အမှတ်အသား ထွင်းထားသော သစ်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ ပန်လောင် (ပန်းလှ) ရွာ အနောက်မြောက်ဘက်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၆ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ မုန်ကိုခ တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉°၁၆' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၁၁.၅ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား မုန်ကိုခ ရေလယ်ကြော အမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၆ တိ သံလိုက်ဘယ်ရင်မှာ၊ ၁၈၉°၁၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၈.၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၇ ထိ ဘယ်ရင်မှန်မှာ၊ ၂၆၇°၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၄၁၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်းရေးထိုးထားသော အလတ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ နမ့်ခိုင်နှင့် မုန်ကိုခ ဆုံရာနေရာ မြောက်ဘက်ဘေး၊ နမ့်ခိုင်ကမ်း တဘက်တချက်ပေါ်တွင် တတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉ မှာ၊ တရုပ်နယ်မြေအတွင်း၊ နမ့်ခိုင် အနောက်ဘက်ကမ်းနှင့် မုန်ကိုခ ပြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၉°၅၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈.၄၄ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား နမ့်ခိုင် ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၃°၅၇' အလိုက်၊ (မြေပေါ်

တိုင်းလွှာ) ၄၀-၈၈ မီတာအကွာတွင်၊ မုန်ကိုရေလယ်ကြော မျဉ်းကြောင်းပေါ် အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၃°၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၇-၉၄ မီတာအကွာတွင်၊ “ + ” အမှတ်အသားထွင်းထားသော သစ်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ မန်ပင်ပွန်း (မန်ပင်ဘွမ်) တောင်စောင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၅၂°၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇-၈၆ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း ထိပ်လုံး ကျောက်တောင်တတောင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၂°၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၁-၇၆ မီတာအကွာတွင်၊ “ + ” အမှတ်အသားထွင်းထားသော သစ်ပင်ထပ်သည်၊ တရုပ်နယ်မြေအတွင်း၊ ကောင်နားလင်း (ကောင်နားလင်း) ခြေရင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ခိုင်အရွှေသက်ကမ်းနှင့် မုန်ကိုခ မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၉°၅၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇-၇၄ မီတာအကွာတွင်၊ ထိုနယ်နိမိတ် မှတ်တိုင်နှစ်တိုင်စပ်ကြား နမ့်ခိုင်ရေလယ်ကြောအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉ တိ သံလိုက်ဘယ်ရင်မှာ၊ ၁၁၉°၅၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၆-၁၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၉၉ တိ ဘယ်ရင်မုန်မှာ၊ ၂၇၆°၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄-၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၀

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်းရေးထိုးထားသော အငယ်စား မှတ်တိုင်နှစ်တိုင် ဖြစ်၍၊ နမ့်ပန်ဝါးနှင့် နမ့်ခိုင် ဆုံရာနေရာ အရွှေဘက်၊ နမ့်ပန်ဝါးကမ်း တဘက်တချက်ပေါ် တွင်တတိုင် စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၀ မှာ၊ တရုပ်နယ်မြေအတွင်း၊ နမ့်ပန်ဝါး မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၀°၄၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈-၃၃ မီတာအကွာတွင်၊ ထိုနယ်နိမိတ် မှတ်တိုင်နှစ်တိုင်စပ်ကြားထိုမြစ်ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၀°၅၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၉-၁၃ မီတာအကွာတွင်၊ သစ်ပင်ကြီး တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ပန်ဝါး တောင်ဘက်ကမ်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၉°၁၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၄၃-၄ မီတာအကွာတွင်၊ ထင်ရှားမြင်သာသော သစ်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၊ ကောင်ပင်ရှင် (ကွန်ပွန်ရှင်) အရွှေဘက် တောင်စောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၉°၄၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂-၉၀၉ ကီလိုမီတာ အကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ တောင်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၀ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ပန်ဝါး တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၀°၄၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈-၈၃ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြော အမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၁ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၂၀°၄၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၇.၁၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၂ ထိ ဘယ်ရင်မှန်မှာ၊ ၁၉၆°၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၄၁၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၁

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မြန်မာ့နယ်မြေအတွင်း၊ ပန်ဝါပို (ပန်ဝါ)တောင်ကြားလမ်းတောင်ဘက်၊ ခါချင်ချောင်း (ရေနီချောင်း) တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁°၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁.၂၈ မီတာအကွာတွင်၊ ခါချင်ချောင်း (ရေနီချောင်း) ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ အမှတ်တရရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃°၄၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၇.၂၆ မီတာအကွာတွင်၊ “ + ” အမှတ်အသား တွင်းထားသည့် သစ်ပင်မြင့် တပင်သည်၊ ပန်ဝါပို (ပန်ဝါ)တောင်ကြားလမ်း၏ တောင်ဘက် တောင်စောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက် ဘယ်ရင် ၂၂°၁၉' အလိုက်၊(မြေပေါ်တိုင်းထွာရ) ၃၂.၂၅ မီတာအကွာတွင်၊ “ + ” အမှတ်အသား ထွင်းထားသော သစ်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ တောင်စောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉°၁၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၂.၇၉ မီတာအကွာတွင်၊ “ + ” အမှတ်အသားထွင်းထားသော သစ်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၊ ပန်ဝါပွန်း (ပန်ဝါး ဘွမ်) တောင်ဘက် တောင်စောင်းပေါ်တွင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၂ ထိ ဘယ်ရင်မှန်မှာ၊ ၂၆၀°၃၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၈၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၂

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင်တထိုင်ထည်းဖြစ်၍၊ မြန်မာ့နယ်မြေအတွင်း၊ လူတင်ပွန်း (လူတင်ဘွမ်)နှင့် တရုပ်နယ်မြေအတွင်း ပန်ဝါပွန်း (ပန်ဝါးဘွမ်) စပ်ကြား ပန်ဝါပို (ပန်ဝါ)တောင် ကြားလမ်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈°၄၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၁.၁၈ မီတာအကွာတွင်၊ ထီးပုံသဏ္ဍာန်ရှိ သစ်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၊ ပန်ဝါပွန်း (ပန်ဝါးဘွမ်)တောင်စောင်းပေါ်၌တည်ရှိသည်။ ထို မှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၅°၅၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၃.၆၂ မီတာအကွာတွင်၊ ကျောက်ပုံတပုံသည်၊ မြန်မာ့နယ်မြေအတွင်း၊ လူတင်ပွန်း(လူတင်ဘွမ်) ပေါ်၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈°၅၄' အလိုက်၊ (မြေပေါ် ကိုင်းထွာရ) ၃၆.၃၇ မီတာအကွာတွင်၊ “ + ” အမှတ်အသား ထွင်းထားသော သစ်ပင်တပင် သည်၊ တရုပ်နယ်မြေအတွင်း၊ ပန်ဝါပွန်း (ပန်ဝါးဘွမ်)တောင်စောင်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၁ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၀၁၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၀၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၃

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ နမ့်လက်နှင့် ချင်ဆာချောင်း (ချင်ဆိုက်ကို) ဆုံရာနေရာအရှေ့ဘက်နှင့် ပန်ဝါပို (ပန်ဝါ) တောင်ကြားလမ်း အရှေ့မြောက်ဘက်တွင်၊ နမ့်လက်ကမ်းတဘက်တချက်ပေါ်၌ တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၃ မှာ၊ တရုပ်နယ်မြေအတွင်း၊ နမ့်လက် မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၉°၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃.၇၆ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၄°၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂၀.၅ မီတာအကွာတွင်၊ သစ်ပင်ကြီးတပင်သည်၊ တရုပ်နယ်မြေအတွင်း၊ ပန်ဝါပွန်း (ပန်ဝါးဘွမ်) ထောင်စောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၃°၅၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၆၆.၆ မီတာအကွာတွင်၊ သစ်ပင်ကြီးတပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ တောင်ဝှမ်းတွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၄°၂၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၄၄.၀၁ မီတာအကွာတွင်၊ “+” အမှတ်အသား ထွင်းထားသော သစ်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၊ ပန်ဝါပွန်း (ပန်ဝါးဘွမ်) တောင်စောင်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၄ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်လက်တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၉°၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၅.၂ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၄ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၆၉°၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၀.၉၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၂ ထိ ဘယ်ရင်မှန်မှာ၊ ၂၃၁°၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၁၃၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၄

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးတိုးထားသော အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ မန်ရှင်မြစ် (နမ့်ဖေါင်း) နှင့် ချင်းရွှေဟို (နမ့်ယု) ဆုံရာနေရာအရှေ့ဘက်၊ မန်ရှင်မြစ် (နမ့်ဖေါင်း) ကမ်း တဘက်တချက်ပေါ်တွင် ထတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၄ မှာ၊ တရုတ်နယ်မြေအတွင်း၊ မန်ရှင်မြစ် (နမ့်ဖေါင်း) မြောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၉° ၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၈.၅၁ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား တိုမြစ်ရေလယ်ကြောအမှတ် ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၉.၁၈ မီတာ အကွာတွင်၊ “ + ” အမှတ်အသား တွင်းထားသော သစ်ပင်တပင်သည်၊ တရုတ်နယ်မြေအတွင်း၊ ပင်လင်ကွေး (ဘုံလင်ဝမ်) ရှန်တောင်စောင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၁၁၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂၉ မီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ မောက် တောပွန် (မောက်တောက်ဘွမ်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၅၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၄၀.၈၉ မီတာအကွာတွင်၊ “ + ” အမှတ်အသား ထွင်းထားသော သစ်ပင် ကြီးတပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ ပမ (ဖါမတ်) တောင်စောင်းပေါ်တွင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ မန်ရှင်မြစ် (နမ့်ဖေါင်း) တောင် ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉° ၂' အလိုက်၊ (မြေပေါ်တိုင်းထွာ ရ) ၁၇.၆၁ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ထိုမြစ်ရေလယ်ကြောအမှတ်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၉° ၃၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၃၀ အကွာတွင်၊ ထင်ရှားမြင်သာသော ကျောက်ကမ်းပါးတခုသည်၊ မြန်မာ့နယ်မြေအတွင်း၊ မန်ရှင် မြစ် (နမ့်ဖေါင်း) တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၆ မှာ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၈၉° ၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၈.၁၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၇ မှာ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၆ ထိ ဘယ်ရင်မှန်မှာ၊ ၂၆၀° ၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၆.၅၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၅

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုလည်း ရေးထိုးထားသော အငယ်စားမှတ်တိုင် သုံးတိုင်ဖြစ်၍၊ န (သံလွင်) မြစ်နှင့် မန်ရှင်မြစ် (နမ့်ဖေါင်း) ဆုံရာနေရာ၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၅ မှာ၊ ကရုင်နယ်မြေအတွင်း၊ န (သံလွင်) မြစ် မြောက်ဘက်ကမ်း နှင့် မန်ရှင်မြစ် (နမ့်ဖေါင်း) အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈၁၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၄.၁၁ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၅ နှင့် ၁၁၅ နှစ်တိုင်စပ်ကြား မန်ရှင်မြစ် (နမ့်ဖေါင်း) ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၅၂၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၃.၄၄ မီတာအကွာတွင်၊ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၁၅ နှင့် ၁၁၅ နှစ်တိုင်စပ်ကြား န (သံလွင်) မြစ်ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၂၁၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၀၉ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ န (သံလွင်) မြစ်ဝှမ်းတွင် ထိုမြစ်တောင်ဘက်ကမ်းနှင့် ကပ်လျက် ထီးထီး

တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၀°၁၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၅·၂၄ မီတာအကွာတွင်၊ “+” အမှတ်အသား ထွင်းထားသော သစ်ပင်တပင်သည်၊ တရပ်နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၁°၅၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၃·၇၃ မီတာအကွာတွင်၊ သစ်ပင်တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ မန်ရှင်မြစ် (နမ့်ဖေါင်း) အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ န (သံလွင်) မြစ် မြောက်ဘက် ကမ်းနှင့် မန်ရှင်မြစ် (နမ့်ဖေါင်း) အနောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၁°၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၆·၇၉ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ နှင့် ၂၅ နှစ်တိုင်စပ်ကြား မန်ရှင်မြစ် (နမ့်ဖေါင်း) ရေလယ်ကြောအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ န (သံလွင်) မြစ် တောင်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၅°၂၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၅·၈၈ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ နှင့် ၃၅ နှစ်တိုင်စပ်ကြား န (သံလွင်) မြစ် ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၃°၄၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂၀·၃၃ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ တရပ်နယ်မြေအတွင်း၊ န (သံလွင်) မြစ် မြောက်ဘက်ကမ်းအနီးရေထဲတွင် ထီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ ထိ သံလိုက် ဘယ်ရင် မှာ၊ ၂၈၁°၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၀·၉ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၅၅°၂၉' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၆၉·၃၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ ထိ ဘယ်ရင်မှာမှာ၊ ၂၇၇°၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၄·၇၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၆

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုလည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ချင်မှုစိုကျင်တောင် (ချင်မှုစိုကျင်ဆန်) ထိပ် အနောက်မြောက်ဘက်နှင့် ရှိဓ့၊ ရောင်တောင် (စီဓ့ရှောင်) ထိပ် အရှေ့မြောက်ဘက်တွင်၊ တိကိုက်ကို (တိကိုက်ကို) ကမ်းတဘက်တချက်ပေါ်၌ တတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၆ မှာ၊ တရပ်နယ်မြေအတွင်း၊ တိကိုက်ကို (တိကိုက်ကို) အရှေ့ဘက်ကမ်း၊ ချင်မှုစိုကျင်တောင် (ချင်မှုစိုကျင်ဆန်) ၏ အနောက်မြောက်ဘက်တောင်စောင်းပေါ်တွင်တည်ရှိသည်။ နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၇·၃၅ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၉° အလိုက်၊

(မြေပေါ်တိုင်းထွာရ) ၂၁၃ မိတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း ချင်မူစွီကျင်တောင် (ချင်မူစွီကျင်ဆန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၃° အလိုက်၊ (မြေပေါ်တိုင်းထွာရ) မိတာပေါင်း ၁၅၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ရှိဝေ့ရောင်တောင် (စိဝေ့ရောင်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ တိကိုက်ကို (တိကိုက်ကို) အနောက်ဘက်ကမ်း၊ ရှိဝေ့ရောင်တောင် (စိဝေ့ရောင်) ၏ အရှေ့မြောက်ဘက် တောင်စောင်းပေါ်တွင်တည်ရှိသည်။ နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မိတာပေါင်း ၁၉.၃၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၅၀° မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မိတာပေါင်း ၃၆.၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၅၀° ၅၅' မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃၀.၆၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၇

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးတိုးထားသော အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ဖန်တောင် (ဖွန်စန်တို) ထိပ် အနောက်တောင်ဘက်၊ တိကိုက်ကို (တိကိုက်ကို) ကမ်း တဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၇ မှာ၊ တရုပ်နယ်မြေအတွင်း၊ တိကိုက်ကို (ထိကိုက်ကို) အရှေ့ဘက်ကမ်း၊ ဖန်တောင် (ဖွန်စန်တို) ၏ အနောက်တောင်ဘက် တောင်စောင်း ခြေရင်း၌ တည်ရှိသည်။ နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မိတာပေါင်း ၁၀ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉° ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၄ မိတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ဖန်တောင် (ဖွန်စန်) ထို ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၇ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ တိကိုက်ကို (တိကိုက်ကို) အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ နယ်နိမိတ် မျဉ်းကြောင်းနှင့် ထိုမှတ်တိုင် စပ်ကြား အတိုဆုံး အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မိတာပေါင်း ၁၄.၄ ဖြစ်သည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၁၄° အလိုက်၊ ၁.၅၅ ကီလိုမီတာ အကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ တောင်ပဲဟူတောင် (ပဲဟူဆန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၇ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၄၂° မြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မိတာပေါင်း ၂၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၆ ထိ ဘယ်ရင်မှန်မှာ၊ ၃၄၆° ၄၀' မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၂၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၈

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်တည်းဖြစ်၍၊ ရှိချိုင်တောင်ကြားလမ်း (စီစွမ် ယာကို) ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၉၀' ၃၀' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၁၅၁ မီတာအကွာတွင်၊ မြန်မာ့ နယ်မြေအတွင်း၊ တရှန်တို (တစန်ထို) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၇ ထိ ဘယ်ရင်မှန်မှာ၊ ၉' ၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၂၃၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၉

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်တည်းဖြစ်၍၊ ဝေ့ချွမ်ဝစု (ဝေ့ကျမ်ဝါစေး) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၇၅ မီတာ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တရင်တောင် (တရင်စန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၀' ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၉ မီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ ဝေ့ချောင်းတောင် (ဝေ့ကျမ်ပေါက်ပေါက်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၀၈ ထိ ဘယ်ရင်မှန်မှာ၊ ၃၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၈၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၀

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်တည်းဖြစ်၍၊ ရှောင်ဆွေကျင် တောင်ကြားလမ်း (ရှောင်ဆွေကျင်ယာကို) ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၃' ၃၀' အလိုက်၊ မီတာ ပေါင်း ၄၀၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ချုံကန်လင်ကန် (ဆုံကန်လင်ကန်) ထိပ် ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၀ မှ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၀၉ ထိ ဘယ်ရင်မှန်မှာ၊ ၅၀' ၅၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာ အဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၉၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၁

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်တည်းဖြစ်၍၊ ဆောကမ်ထောင် (ရိဝမ်ရွှေပေါက် ပေါက်) ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၄' အလိုက်၊ (မြေပေါ်တိုင်း ထွာရ) မီတာပေါင်း ၆၀၀ အကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ ပိဆီရီစုတောင် (ဖျီစုရီစုပေါက် ပေါက်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၀ ထိ ဘယ်ရင်မှန်မှာ၊ ၅၅' ၅၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၃.၆၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၂

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်း ဖြစ်၍၊ တာရောက်တီတောင် (တိုင်ရောက် တီပေါက်ပေါက်) ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈၆° အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၁၂၇ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ မာဟွမ်ကိုတိုထောင် (မာဟွမ် ကိုထိုဆန်ပေါက်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၃၄၀ အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၁၀၂ မီတာ အကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ ကွမ်းတောင် (ကွမ်ရှမ်ပေါက်ပေါက်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၁ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၂၃၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၇၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၃

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်း ဖြစ်၍၊ ပေါင်လိုထောင်ကြားလမ်း (ပေါင်း လိုယာကို) ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၂°၃၀' အလိုက်၊ ၁.၇၅ ကီလိုမီတာ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၊ ရှိကျူလင်ချင်းတောင် (ရှိကျူလင်ချင်းရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၇° အလိုက်၊ မီတာပေါင်း ၁၄၀ အကွာတွင်၊ တောင်ပူစာတခုသည်၊ မြန်မာ့နယ်မြေ အတွင်း၌ရှိသည်။

နယ်နိမိတ် မှတ်တိုင် အမှတ် ၁၁၃ မှ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၁၂ ထိဘယ်ရင်မှန်မှာ၊ ၁၂၀၅၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၄.၇၁၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၄

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်း ရေးထိုးထားသော အငယ်စား မှတ်တိုင် နှစ်ထိုင် ဖြစ်၍၊ ပေါင်လို ထောင်ကြားလမ်း (ပေါင်းလိုယာကို) အရှေ့ဘက်၊ (မြေပေါ်တိုင်းတွာရ) မီတာ ပေါင်း ၂၀၀ အကွာ၊ ဝါရောင်ကို (ဝါရောင်ကူချောင်း) ဖျား တဘက်တချက်ပေါ်တွင် တတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၄ မှာ၊ မြန်မာ့ နယ်မြေအတွင်း၊ ဝါရောင်ကို (ဝါရောင်ကူ ချောင်း) ဖျား တောင်ဘက်ဘေးပေါ်တွင် တည်ရှိသည်။ နယ်နိမိတ် မျဉ်းကြောင်းနှင့် ထိုမှတ်တိုင် စပ်ကြား အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၂၀.၅ ဖြစ်သည်။ ထိုမှတ် တိုင်မှ ဘယ်ရင်မှန် ၅၇၂၀' အလိုက်၊ ၁.၅၉ ကီလိုမီတာ အကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်း ပေါ်၌၊ ရှိကျူလင်ချင်းတောင် (ရှိကျူလင်ချင်းရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၇°၃၀' အလိုက်၊ ၆၄၅ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ လန်တန်တောင် (အိုင်ထပ်ထမ်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၄ မှာ၊ တရုန်နယ်မြေအတွင်း၊ ဝါရောင်ကို (ဝါရောင်ကူချောင်း) ဗျား မြောက်ဘက်ဘေးတွင် တည်ရှိသည်။ နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အတိုဆုံးအကွာအဝေးမှာ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၄ ထိ သံလိုက်ဘယ်ရင် မှာ၊ ၃၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၅၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၄ ထိ ဘယ်ရင်မှန်မှာ၊ ၂၂၂'၃၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၂၀၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ရယ်မော်ရွှီထောင် (ရယ်မော်စူ စန်) အနောက်ဘက် တောင်စောင်း ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၂၃၀' အလိုက်၊ ၂၀၄ ကီလိုမီတာအကွာတွင်၊ တရုန်နယ်မြေအတွင်း၊ မိုင်တီဟိုတောင် (မဲတီဟိုစန်ပေါက်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၂' အလိုက်၊ (မြေပေါ်တိုင်း ထွာရ) မီတာပေါင်း ၁၈၀ အကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ ရယ်မော်ရွှီထောင် (ရယ် မော်စူစန်)ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၃' အလိုက်၊ ၁.၂၃ ကီလိုမီတာအကွာ တွင်၊ တရုန်နယ်မြေအတွင်း တွေမင်ခြားတောင် (တွေမင်ကြိုင်ရှန်း) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၅ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၄'၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၃၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၆

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ရန်ချမ်ပိုတောင် (ရန်ကျမ်ပိုဆန် ပေါက်) ထိပ် အရှေ့မြောက်ဘက်၊ တောင်ရိုးပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၅' အလိုက်၊ ၁.၅၁ ကီလိုမီတာအကွာတွင်၊ တရုန်နယ်မြေအတွင်း၊ တာဟွန်လူတောင် (တာဟွန်လူ ပေါက်ပေါက်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၆၅ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကန်လန်ဆူတောင် (ကန်လန်ဆူရှမ်ပေါက်) ထိပ် ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၈၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌၊ ရန်ချမ်ပိုတောင် (ရန်ကျမ်ပိုဆန်ပေါက်) ထိပ် ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၅၇' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ၁ ကီလိုမီတာဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၇

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်သုံးတိုင်ဖြစ်၍၊ ပန်ချော (ပန်ချောင်) ဟိုနှင့် ဟိုဂျီတို (ဟိုဂျီထို) ဟို ဆုံရာနေရာ၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၇ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ပန်ချော (ပန်ချောင်) ဟို တောင်ဘက်ကမ်းနှင့် ဟိုဂျီတို (ဟိုဂျီထို) ဟို အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ထိုမြစ်နစ်၏ ရေလယ်ကြောမျဉ်းကြောင်းများတွေ့ဆုံရာအမှတ်ထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်း ထွာရ) မီတာပေါင်း ၁၂၅ ဖြစ်သည်။ တိုဂျီထို (ဟိုဂျီထို) ဟို ရေလယ်ကြောမျဉ်းကြောင်းနှင့် ထို မှတ်တိုင်စပ်ကြား အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၀ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၁ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၁၃ မီတာအကွာတွင်၊ မြန်မာ့ နယ်မြေအတွင်း၊ ရှောင်ပန်းထန်ထောင် (ရှောင်ဖုံထန်ပေါက်ပေါက်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံ လိုက်ဘယ်ရင် ၇၆ အလိုက်၊ ၁၀၇၄ ကီလိုမီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ တာရှီဂန်တောင် (တာရှီဂန်တို) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ တယ်ရင်မန် ၁၈၄ အလိုက်၊ ၁၂၅ ကီလိုမီတာအကွာ တွင်၊ မြန်မာ့နယ်မြေအတွင်း၊ ဟိုဆီတိုဟော်ရှန် ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၇ မှာ၊ တရုတ်နယ်မြေအတွင်း၊ ပန်ချော (ပန်ချောင်) ဟို မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ပန်ချော (ပန်ချောင်) ဟို ရေလယ်ကြော မျဉ်းကြောင်းနှင့် ဟိုဂျီတို (ဟိုဂျီထို) ဟို ရေလယ်ကြောမျဉ်းကြောင်းတွေ့ဆုံရာအမှတ်ထိ အကွာ အဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၁၃ ဖြစ်သည်။ ပန်ချော (ပန်ချောင်) ဟို ရေလယ်ကြောမျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြားအတိုဆုံး အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာ ရ) မီတာပေါင်း ၁၄ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၉၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာ ရ) မီတာပေါင်း ၄၅၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ရှောင်ပန်းတန်တောင် (ရှောင်ဖုံထန် ပေါက်ပေါက်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၇ မှာ၊ တရုတ်နယ်မြေအတွင်း၊ ဟိုဂျီတို (ဟိုဂျီထို) ဟို အရှေ့ ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ပန်ချော (ပန်ချောင်) ဟို ရေလယ်ကြော မျဉ်း ကြောင်းနှင့် ဟိုဂျီတို (ဟိုဂျီထို) ဟို ရေလယ်ကြော မျဉ်းကြောင်းဆုံရာ နေရာထိအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၈၁ ဖြစ်သည်။ ဟိုဂျီတို (ဟိုဂျီထို) ဟို ရေလယ်ကြော မျဉ်း ကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၂ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၅ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၂၆.၇ မီတာ အကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ မလီစုရှန်း ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၇ တိ သံလိုက်ဘယ်ရင်မှာ၊ ၄၅ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၃၂ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၇ ထိ သံလိုက်ဘယ်ရင်မှာ၊ ၉၆၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၉၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၇ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၆ တိ ဘယ်ရင်မှန်မှာ၊ ၂၇၇ ၅၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၅ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၈

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသော အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ရှောင်လူချန်း (ချာလူချိုင်း) မြန်မာရွာမြောက်ဘက်၊ ရှောင်လူချန်ချောင်း (ရှောင်လူချန်ဟို) ကမ်း တဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၈ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ရှောင်လူချန်ချောင်း (ရှောင်လူ ချန်ဟို)တောင်ဘက်ကမ်း၊ လယ်ကွက်တွင်တည်ရှိသည်။ ရေလယ်ကြောမျဉ်းကြောင်းနှင့် ထိုမှတ်တိုင် စပ်ကြားအကီဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၄ ဖြစ်သည်။ ထိုမှတ်တိုင် မှ သံလိုက်ဘယ်ရင် ၃၉° အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၀၀ အကွာတွင်၊ တရုပ် နယ်မြေအတွင်း၊ ကိုင်မာတိတောင် (ကိုင်မတီရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၆° အလိုက်၊ မီတာပေါင်း ၇၆၀ အကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ချင်ကန်တောင် (ချင်ကန်ရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၈ မှာ၊ တရုပ်နယ်မြေအတွင်း၊ ရှောင်လူချန်ချောင်း (ရှောင်လူ ချန်ဟို) မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ရေလယ်ကြောမျဉ်းကြောင်းနှင့် ထိုမှတ်တိုင် စပ်ကြားအကီဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၈ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၈ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၃° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၇ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၇' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၂၇ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၉

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ရှောင်ရွှေကျင် တောင်ကြားလမ်း (ရှောင်ရွှေကျင်ယာကို)မြောက်ဘက်၊ (မြေပေါ် ကိုင်းထွာရ) ၁၇၅ မီတာအကွာ၊ ရှောင်ရွှေကျင်ယာကို တောင် (ရှောင်ရွှေကျင်ယာကိုပေါက်ပေါက်) ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၁၉° ၃၀' အလိုက်၊ ၁-၀၃ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း ပန်ရှန်ရွှေကျင် တောင် (ပန်စန်ရွှေကျင်ရှမ်း) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၁° အလိုက်၊ ၁-၄၄ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ရမ်မေတောင် (ရမ်မယ်ရှမ်းပေါက်ပေါက်) ထိပ်ရှိ သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၈ ထိ ဘယ်ရင်မှန်မှာ၊ ၅၅' ၅၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ၁ ကီလိုမီတာဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၀

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်တည်းဖြစ်၍၊ ရင်ထိုကျွမ်တောင် (ရင်ထိုကျွမ်ပေါက် ပေါက်) ထိပ်ပေါ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၆° အလိုက်၊ ၁.၈၈ ကီလိုမီတာ အကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ပိုင်တိုတောင် (ပေထိုရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၉ တိ ဘယ်ရင်မှန်မှာ၊ ၂၆၄' ၅၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၃၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၁

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ကောင်ရှိုထို (ကော်ရှည်ထို) ခေါ် ကျောက်တုံးကြီးအနောက်မြောက်ဘက်၊ တောင်ပူစာထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀° အလိုက်၊ ၂.၀၂ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ပိုင်တိုတောင် (ပေထိုရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၉° ၃၀' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၄၁ မီတာအကွာတွင်၊ ကောင်ရှိုထို (ကော်ရှည်ထို) ခေါ် ကျောက်တုံးကြီးတတုံးတည်းတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၃° အလိုက်၊ မီတာပေါင်း ၉၉၀ အကွာတွင်၊ ပန်ရှန်ရွှေကျင်တောင် (ပန်စန်ရွှေကျင်ရှမ်း) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၀ ထိ ဘယ်ရင်မှန်မှာ၊ ၃၂၁' ၁၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၈၈၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၂

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုတည်း ရေးထိုးထားသော အလတ်စားမှတ်တိုင် နှစ်တိုင် ဖြစ်၍၊ နမ့်တုန်ကို ချောင်းကို၊ နန်စန်တရုပ်ရွာမှ ကွမ်ပိုချိုင်း (မန်ပိန်း) မြန်မာရွာသို့သွားသော လမ်းဖြတ်ကျော်ရာ နေရာတွင်၊ နမ့်တုန်ကို ကမ်းတဘက်တချက်ပေါ်၌ တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၂ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်တုန်ကို တောင်တက်ကမ်း ပေါ်တွင်တည်ရှိသည်။ ရေလယ်ကြောမျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အတိုဆုံးအကွာအဝေး မှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၅ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၀° အလိုက်၊ ၁.၅၇ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ လျိုင်ပခံူကာမူ (လျိုင်ပခါကျူမူ) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၁° ၃၀' အလိုက်၊ မီတာပေါင်း ၈၄၀ အကွာတွင်၊ မြန်မာ့နယ်မြေ အတွင်း၊ တမ်ဆိုင်ရှန်တောင် (တဆဲတောင်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၂ မှာ၊ တရုတ်နယ်မြေအတွင်း၊ နမ့်တွန်ကို မြောက်ဘက်ကမ်း ပေါ်တွင်တည်ရှိသည်။ ရေလယ်ကြော မျဉ်းကြောင်းနှင့် ထိုမှတ်တိုင်စပ်ကြား အတိုဆုံးအကွာအဝေး မှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၂ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၇° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်ထိုင်းထွာရ) မီတာပေါင်း ၃၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၁ ထိ ဘယ်ရင်မှန်မှာ၊ ၃၂၄° မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၉၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၃

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ လိုရွီ ထောင် (လောရွီရှန်) ထိပ်မြောက်ဘက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၃၀ ကွာ အမှတ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄° ၃၀' အလိုက်၊ မီတာပေါင်း ၄၆၀ အကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ ဟန်ထူတောင် (၇မ့်ထူပေါက်ပေါက်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၃° ၃၀' အလိုက်၊ ၁.၈၁ ကီလို မီတာအကွာတွင်၊ မြန်မာ့ နယ်မြေအတွင်း၊ လိုင်ဆိုထောင် (လိုင်ချူးရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၃၂၉° ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၆၀ အကွာတွင်၊ တရုတ် နယ်မြေအတွင်း၊ ဝမ်ဆောင်တောင် (၇မ့်ဆောက်ပေါက်ပေါက်) ထိပ်ရှိသည်။

နယ်နိမိတ် မှတ်တိုင် အမှတ် ၁၂၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၂ ထိ ဘယ်ရင်မှန်မှာ၊ ၃၂၁° ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၅၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၄

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ရှိဟွာပင်းတောင် (ရှီဟွာဖျင်ရှန်) ထိပ် အရှေ့တောင်ဘက်၊ (မြေပေါ်တိုင်းထွာရ) ၂၄ မီကာကွာ အမှတ်၌ ကည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၆° ၃၀' အလိုက်၊ မီတာပေါင်း ၄၀၀ အကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ ပီပါရွေတုံ ထောင် (ပီပါရွေထန်ပေါက်ပေါက်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၂၉° အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၄၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ရှိလုံတုံတောင် (ရှီထွန် ထန်ပေါက်ပေါက်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၄ မှ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၂၃ ထိ ဘယ်ရင်မှန်မှာ၊ ၃၅၀° ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ မီတာပေါင်း ၈၀၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ လုန်တန်ပ (လုံတန်ပ) ခွံတည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန်၊ ၁၅၅'၃၀' အလိုက်၊ မိတာပေါင်း ၈၃၀ အကွာတွင်၊ တရပ်နယ်မြေအတွင်း၊ ရှော်လုံတန်တောင် (ရှော်လုံထန်ရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၄ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၈'၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မိတာပေါင်း ၉၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၆

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ဖန်ချောင်တောင် (ဟုန်ဆောက်ပေါက်ပေါက်) ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၉'၃၀' အလိုက်၊ ၂-၁၅ ကီလိုမီတာ အကွာတွင်၊ ရှော်လုံတန်တောင် (ရှော်လုံထန်ရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၅ ထိ ဘယ်ရင်မှန်မှာ၊ ၃၁'၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂-၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၇

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်း ဖြစ်၍၊ ရင်ဖန်ပတောင် (အိုင်ဖွမ်ပေါက်ပေါက်) မှ အရွှေခပ်ယွန်းယွန်း တောင်ဘက်အလိုက်၊ ရင်ဖန်ပ(အိုင်ဖွမ်ပေါက်) အမည်ရှိ မြေပြန့်ပေါ်တွင် ထည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈၃' အလိုက်၊ ၁ ကီလိုမီတာ အကွာတွင်၊ တရပ်နယ်မြေအတွင်း၊ တချင်ချီတိုတောင် (တဂျယ်ရှိတိုရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၀' အလိုက်၊ ၁-၄ ကီလိုမီတာအကွာတွင်၊ မြန်မာ့ နယ်မြေအတွင်း၊ လွမ်ရန်လင်တောင် (လွမ်းအိုင်လင်းရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မိတာပေါင်း ၂၉၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ် ရင်ဖန်ပတောင် (အိုင်ဖွမ်ပေါက်ပေါက်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၆ ထိ ဘယ်ရင်မှန်မှာ၊ ၃၅၂'၅၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁-၄၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၈

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ဖန်ဟွမ်တောင် (ဟုံဟွမ်ပေါက်ပေါက်) ထိပ်ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄'၃၀' အလိုက်၊ မိတာပေါင်း ၄၁၀ အကွာတွင်၊ တရပ်နယ်မြေအတွင်း၊ တချင်ချီတိုတောင် (တဂျယ်ရှိတိုရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၃' အလိုက်၊ ၁-၃၄ ကီလိုမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ လွမ်ရန်လင်တောင် (လွမ်းအိုင်လင်းရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၇ တိ ဘယ်ရင်မှန်မှာ၊ ၂၈၀ ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြားတိုက်ရိုက်အကွာအဝေးမှာ၊ ၁.၀၂ ကီလိုမီတာ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၉

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင်တိုင်ထည်း ဖြစ်၍၊ ရှောင်လျန်းတီတောင် (ဆိုင်လျင်တီ ပေါက်ပေါက်) ထိပ်မှ အရှေ့ဘက် (သံလိုက်ဘယ်ရင် ၉၆°) အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၄၅ မီတာအကွာ နေရာ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၃° ၃၀' အလိုက်၊ ၃၃၆ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ဟွာတာ ရှုလင်ကန် (ဝါတာစူလင်ကန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၆° အလိုက်၊ ၂၆၉ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ် ကွမ်ညူရှန် (ကွမ်ညူဆန်)အရှေ့ဘက်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၈ ထိ ဘယ်ရင်မှန်မှာ၊ ၃၁၇'၅၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၇၉ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၀

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်း ဖြစ်၍၊ မာလီဂူယာကို(မာလီစုယာကို)၌တည် ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၈၂' အလိုက်၊ မီတာပေါင်း ၂၄၀ အကွာတွင်၊ မြန်မာ့နယ်မြေ အတွင်း၊ ရှိတိုရွှေတောင် (ရှိတိုရွှေရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၀° အလိုက်၊ ၁.၀၃ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ် ရှောင်လျန်းတီဟောင် (ဆိုင်လျင်တီ ပေါက်ပေါက်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၂၉ ထိ ဘယ်ရင်မှန်မှာ၊ ၃၆၀' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား ထိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၀၅ ဖြစ် သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၁

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်း ဖြစ်၍၊ မာလီဂူတောင် (မာလီစူပေါက် ပေါက်) ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၄၇၂'၄၀' အလိုက်၊ ၁.၁၉ ကီလိုမီတာအကွာ တွင်၊ ထရပ် နယ်မြေအတွင်း၊ ဆန်ပတောင်(ဆိုပါရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၁၆° အလိုက်၊ ၁.၁၇၅ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ချူပတောင် (ရွှေပါဆန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၀ ထိ ဘယ်ရင်မှန်မှာ၊ ၃၃၈'၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၆၁၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၂

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင်တိုင်ထည်းဖြစ်၍၊ လန်ပတန် (လံပတန်) တရပ်ရွာနှင့် လံပတန် မြန်မာရွာစပ်ကြား တလင်းတန်း(ထလင်ကန်)တောင်ရိုးပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၅° အလိုက်၊ ၁-၁၅ ကီလိုမီတာ အကွာတွင်၊ တရပ် နယ်မြေအတွင်း၊ တရှန်တို (တဆန်တို)ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၃°၃၀' အလိုက်၊ ၁-၁၅ ကီလိုမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ရှော်ကုန်ထောင် (ရှော်ထွန်ရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၂ မှ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၃၁ ထိ ဘယ်ရင်မှန်မှာ၊ ၃၄၇'၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂-၃၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၃

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်ထိုင် တည်းဖြစ်၍၊ ရှောင်တုံထုံ တောင်ကြားလမ်း (ရှော် တုံတုံယာတို) ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၁၉'၁၀' အလိုက်၊ မီတာပေါင်း ၃၀၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ တချီယင်တောင် (တချန်ရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ် ရင်မှန် ၂၇၂'၂၀' အလိုက်၊ ၁-၉၅ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ရှော်တုန်တောင် (ရှော်တုန်ရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၂ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂-၈၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၄

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် ထိုင်ထည်းဖြစ်၍၊ တံတုံးပင်းချန်း (ထာတုန်ဖျင်ကျန်) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၄၂' အလိုက်၊ ၁-၃၄ ကီလိုမီတာအကွာတွင်၊ မြန်မာ့ နယ်မြေအတွင်း၊ တာယင်းပန်တောင် (တရင်ဖန်ရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၃ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၁'၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား ထိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၅၇၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် ထိုင်ထည်းဖြစ်၍၊ ပေါက်ပေါက်ချိုင်း (ပေါက်ပေါက် ကြိုတ်စံပေါက်) တောင်ထိပ်မြောက်ဘက်၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၇၀ အကွာ၊ ထိုတောင် ခြေရင်း၌တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၄၁'၄၀' အလိုက်၊ မီတာပေါင်း ၈၀၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ တာယင်းပန်ထောင် (တရင်ဖန်ရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၇၆' အလိုက်၊ ၁-၃ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ တချီယင်တောင် (တချန်ရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၄ ထိ ဘယ်ရင်မှန်မှာ ၂၉၉'၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၆၂၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၆

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဟံ့ရွှိဝမ်တန် (ဟုန်စွိဝန်တန်ရေအိုင်) အနောက်တောင်ဘက်၊ မ၇၆ချင်း (မာဟွမ်ချင်း) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၆° အလိုက်၊ မီတာပေါင်း ၇၀၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ အားတိုင်တောင် (အိုင်ထဲရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၅ ထိ ဘယ်ရင်မှန်မှာ ၃၄၀'၀၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၉၈၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၇

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကျူကိုယင်းပလွင်ပြင်(ချူကိုရင်ပါး) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃° အလိုက်၊ ၁.၆၂ တီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ အားတိုင်တောင် (အိုင်ထဲရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၆°၃၀' အလိုက်၊ ၁.၂၂ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ လောင်ရင်ရမ်တောင် (လောက်ရင်းငိုင်ရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၆ ထိ ဘယ်ရင်မှန်မှာ ၃၂၀'၀၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၂၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၈

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ရှင်ချွမ် တောင်ကြားလမ်း(ရှင်ကွမ်ယာကို)၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၆°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၅၂ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌၊ တကန်ရှုတောင် (တကန်စုပေါက်ပေါက်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၇ ထိ ဘယ်ရင်မှန်မှာ ၆၅°၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၆၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၉

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ချူဟောင်ဖန်တောင် (ကျူဟိုဟွမ်ပေါက်ပေါက်) ထိပ် အနောက်တောင်ဘက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၂၀ အကွာ၊ ထိုတောင်ခြေရင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၁° အလိုက်၊ မီတာပေါင်း ၆၄၀ အကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ရင်ပန်တောင် (ရင်ဖန်ရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၇° အလိုက်၊ ၁.၂၂ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ပေါင်ဆုချင်တောင် (ပေါက်ကျီချင်ရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၈ ထိ ဘယ်ရင်မှန်မှာ၊ ၄၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၄၃၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၀

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ပေါင်ဆူချင် တောင်ကြားလမ်း (ပေါက်ကျီချင်ယာကျီ) ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၄'၃၀' အလိုက်၊ ၁.၀၃ ကီလိုမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ရင်ပန်တောင် (ရင်ဖန်ရှန်) လိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၂' အလိုက်၊ မီတာပေါင်း ၇၉၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ပြောင်ဖန်တောင် (မြောင်ဝမ်းရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၃၉ ထိ ဘယ်ရင်မှန်မှာ၊ ၉၀၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားတိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၁

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ထိုပုချူချိုင် (တော်အူးပု) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၇'၃၀' အလိုက်၊ ၅၀၉ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ တဝိုက်နံတောင် (တောခင်ရှန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၇' အလိုက်၊ မီတာပေါင်း ၇၁၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ အားတေတီထောင် (အိုင်ထဲတီပေါက်ပေါက်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၀ ထိ ဘယ်ရင်မှန်မှာ၊ ၃၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၀၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၂

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ထာရွန်ဝ တောင်ကြားလမ်း (တာရွဝယာကျီ) အနောက်တောင်ဘက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၁၀ အကွာတွင်၊ ချူချိုင်တောင် (ကျူကျိုင်ပေါက်ပေါက်) ထိပ်ပေါ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၅၂'၃၀' အလိုက်၊ မီတာပေါင်း ၂၂၀ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ရှော့လိုတုန်တောင် (ရှော့လိုထန်ပေါက်ပေါက်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၉' အလိုက်၊ မီတာပေါင်း ၇၇၀ အကွာတွင်၊ တချန်ရှိတိုတောင် (တချန်ရှိထိုရှန်) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၁ ထိ ဘယ်ရင်မှန်မှာ၊ ၆၅၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၃

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ပင်အန်ကို(ပင်အန်ကိုး)တောင်ကြား၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇၈.၄ မီတာ အကွာတွင်၊ ထွမ်ကုန်တီတောင် (တွင်ကုန်းတီပေါက်ပေါက်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၃၁° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၂.၄ မီတာအကွာတွင်၊ တောင်ပူစာထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၁° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၇.၅ မီတာအကွာတွင်၊ အမြား တောင်ပူစာထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၂ တိ ဘယ်ရင်မှန်မှာ၊ ၄၀° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၂၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၄

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဟိုပင် တောင်ကြားလမ်း(ဟိုဖျင်ယာ ကို) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၁°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၂ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ တောင်ပူစာထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၅°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၁၀ အကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ တာရှုရမ်ရန် (တာရှုတိုင်) တောင်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၃ ထိ ဘယ်ရင်မှန်မှာ၊ ၃၃၉°၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ၁.၆၁ ကီလိုမီတာဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၅

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်းရေးထိုးထားသည့် အကြီးစားမှတ်တိုင် သုံးတိုင် ဖြစ်၍၊ နမ့်ဖ နှင့် နမ့်တင် ဆုံရာ၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ဖ အနောက်ဘက်ကမ်း ပေါ်တွင်၊ မြောက်လတ္တီတွဒ် ၂၃°၂၈'၄၃.၉၀၅" အရှေ့လောင်ဂျီတွဒ် ၉၈°၅၀' ၆.၈၉၅" ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ နမ့်ဖ ရေလယ်ကြော မျဉ်းကြောင်းလီ အတိုဆုံး အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) ၁၇ မီတာဖြစ်သည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၉° အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၀၀ အကွာတွင်၊ နမ့်ဖ ရေလယ်ကြောမျဉ်းကြောင်းနှင့် နမ့်တင် ရေလယ်ကြောမျဉ်းကြောင်းဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၅ မှာ၊ တရုပ်နယ်မြေအတွင်း၊ နမ့်ဖ အရှေ့ဘက်ကမ်းပေါ် တွင် တည်ရှိသည်။ တိုမှတ်တိုင်မှ နမ့်ဖ ရေလယ်ကြောမျဉ်းကြောင်းတိ အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) ၁၈ မီတာဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၈ မီတာအကွာတွင်၊ နမ့်ဖ ရေလယ်ကြောမျဉ်းကြောင်းနှင့် နမ့်တင် ရေလယ်ကြောမျဉ်းကြောင်းဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်တင် တောင်ဘက်ကမ်း ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၅ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ဂ၃ မီတာအကွာတွင်၊ နမ့်ဖ ရေလယ်ကြောမျဉ်းကြောင်းနှင့် နမ့်တင် ရေလယ်ကြောမျဉ်းကြောင်း ဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၅ ထိ သံလိုက်ဘယ်ရင် မှာ၊ ၆၁ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) ၃၅ မီတာ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၅ ထိ သံလိုက် ဘယ်ရင်မှာ၊ ၁၅၂ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) ၁၈၃ မီတာဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၄ ထိ ဘယ်ရင်မှန်မှာ၊ ၃၃၁၅ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၆.၀၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၆

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်းရေးထိုးထားသည့် အလတ်စား မှတ်တိုင်နှစ်တိုင် ဖြစ်၍၊ နမ့်တင်နှင့်ချီမူ (ကျီစု) ချောင်းဆုံရာ နေရာအရှေ့ဘက် (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၀၀ အကွာ၊ နမ့်ထင် ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၆ မှာ၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်တွင်၊ နမ့်တင် တောင် ဘက်ကမ်းမှ (မြေပေါ်တိုင်းထွာရ) ၂၁ မီတာအကွာ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ နမ့်တင် ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းထိ အတိုဆုံး အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) ၄၅ မီတာဖြစ်သည်။ ထိုမှတ်တိုင်မှဘယ်ရင်မှန် ၂၆၉၂၅ အလိုက်၊ ၅၂၅ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ဟုန်(ဟုံ)ချောင်းနှင့် နမ့်တင်ဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၆ မှာ၊ တရုပ်နယ်မြေအတွင်း၊ နမ့်တင် မြောက်ဘက်ကမ်းမှ (မြေပေါ်တိုင်းထွာရ) ၃၅ မီတာအကွာအမှတ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ နမ့်တင် ရေလယ်ကြော နယ်နိမိတ်မျဉ်းကြောင်းထိ အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၆၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၆ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၄၆ ထိ သံလိုက် ဘယ်ရင် မှာ၊ ၃၂၉ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၁၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၅၁၅ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၇၂၂ ဖြစ်သည်။

အထောက်အထားမှတ်တိုင် အမှတ် ၁၄၆

ထိုမှတ်တိုင်မှာ၊ အလတ်စား မှတ်တိုင်တိုင်ထည်းဖြစ်၍၊ မန်တိုရှန် (မန်တိုတောင်) ထိပ် ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၀၂၅' အလိုက်၊ မီတာပေါင်း ၅၅၅ အကွာ တွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၆ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၇

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ကုမုတရှန် (လျှိုင်ဆိုင်) အမြင့်ဆုံး ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၇၇၂၀' အလိုက်၊ ၅.၃၄၇ ကီလို မီတာအကွာတွင်၊ မင်းစု(မလော)ထိပ်သည်၊ မြန်မာ့နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ ဘယ် ရင်မှန် ၁၄၆၄၅' အလိုက်၊ ၅.၃၄၂ တီထိုမီတာအကွာတွင်၊ တချင်းရှု (တာချင်စူ) ရှန်ထိပ် သည်၊ တရပ်နယ်မြေအတွင်း၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၆ ထိ ဘယ်ရင်မှန်မှာ၊ ၃၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အတွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၁၂ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၇ မှ အထောက်အထားမှတ်တိုင် အမှတ် ၁၄၆ ထိ ဘယ်ရင် မှန်မှာ၊ ၃၂၄၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာ ပေါင်း ၂.၅၇၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၈

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ မြန်မာ့နယ်မြေအတွင်း၊ ရှောက် ပေအိုင် (ရှောက်ပဲအိုင်) ချောင်းနှင့်ကုန်မင်းချောင်း (နမ့်လျိုင်ဆာ) ဆုံရာနေရာ၏ အရှေ့တောင်ဘက်၊ (မြေပေါ်တိုင်းတွာရ) ၅၃ မီတာအကွာအမှတ်၌၊ ကုန်မင်းချောင်း (နမ့်လျိုင်ဆာ) တောင်ဘက် တောင် စောင်းပေါ်တွင် ထည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၃' အထိတ်၊ (မြေပေါ်တိုင်းတွာရ) ၄၈ မီတာအကွာတွင်၊ ကျောက်ဆောင်ကြီးတခုသည်၊ ရှောက်ပေအိုင် (ရှောက်ပဲအိုင်) ချောင်း အနောက်ဘက်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၉၈၁၅' အလိုက်၊ ၁.၈၃ ကီလို မီတာအကွာတွင်၊ တကုစန်(တကုစံ) ရှန်ထိပ်သည်၊ တရပ်နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၇ ထိ ဘယ်ရင်မှန်မှာ၊ ၃၄၇၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၁၄၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၉

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တိုင်ထည်း ဖြစ်၍၊ ဟိုဟိုပေ (ဟိုဟိုပေ) ရှန် ထိပ်မှ အရှေ့ခပ်ယွန်းယွန်းမြောက်ဘက်အလိုက်၊ ၅၉၂ မီတာအကွာအမှတ်၌ တောင်စောင်း ပေါ်တွင် ထည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၀၄၂' အလိုက်၊ ၇၄၈ မီတာအကွာတွင်၊

တချင်းရှု (တာချင်စူ) ရှန်ထိပ်သည်၊ တရုပ်နယ်မြေအတွင်း၌ ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၀၂၃၀' အလိုက်၊ ၆၄၅ မီတာအကွာတွင်၊ ချာချီကဟိုပေ (ချာချီကေဟိုပေ) တောင်ထိပ်သည်၊ မြန်မာ့နယ်မြေအတွင်း၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၈ ထိ သယ်ရင်မှန်မှာ ၃၂၂၁၅' ဖြစ်၍၊ လိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ တီလိုမီတာပေါင်း ၃၉၄၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၀

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်တည်းဖြစ်၍၊ ရှန်ရွှီဝရှန် (ရှမ်းရွှေဝါတောင်) ထိပ်ပေါ်တွင် တည်ရှိသည်။ လိုမှတ်တိုင်မှဘယ်ရင်မှန် ၃၃၃၇' အလိုက်၊ ၁၃၄၅ ကီလိုမီတာအကွာတွင်၊ ဟိုဟိုပေ (ဟိုဟိုပေ) ရှန်ထိပ်သည်၊ တရုပ်နယ်မြေအတွင်း၌ ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၁၁၀' အလိုက်၊ ၂၄၃၃ ကီလိုမီတာအကွာတွင်၊ မင်းစု (မလော) တောင်ထိပ်သည်၊ မြန်မာ့နယ်မြေအတွင်း၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၄၉ ထိ သယ်ရင်မှန်မှာ ၂၆၂၂' ဖြစ်၍၊ တိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀၈၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၁

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်ကတိုင်ထည်းဖြစ်၍၊ ရှိန်ကျင်ရှန် (ရှိန်ကျင်တောင်) ထိပ်ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၅၄၂' အလိုက်၊ ၂၂၀၈ ကီလိုမီတာအကွာတွင်၊ ဟိုဟိုပေ (ဟိုဟိုပေ) ရှန်ထိပ်သည်၊ တရုပ်နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၄၁၀' အလိုက်၊ ၂၀၈ ကီလိုမီတာအကွာတွင်၊ နမ့်တပ်ဟို (နမ့်တပ်ဟို) ဘောင်ထိပ်သည်၊ မြန်မာ့နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၀ ထိ သယ်ရင်မှန်မှာ ၁၄၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၉၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၂

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တထိုင်ထည်းဖြစ်၍၊ ယင်ချောင်ဟိုရှန် (အိုက်ကျော့ဟိုတောင်) ထိပ်ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၈၃၁၅' အလိုက်၊ ၁၀၅၂ ကီလိုမီတာအကွာတွင်၊ တချင်းစုရှန် (တာချင်ကျီတောင်) ထိပ်သည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၁ ထိ ဘယ်ရင်မှန်မှာ၊ ၃၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄.၇၁၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၃

တိုက်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မုန်လင်ရှန် (မုန်းလင်တောင်) ထိပ် ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၅၉၂၀' အလိုက်၊ ၃.၂၁၇ ကီလို မီတာ အကွာတွင်၊ ရှောက်အိုက်တောင်ထိပ်သည်၊ မြန်မာ့နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၂ အထိ ဘယ်ရင်မှန်မှာ၊ ၅၀၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၁၅၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၄

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်း ရေးထိုးထားသည့် အလတ်စား မှတ်တိုင် သုံးတိုင် ဖြစ်၍၊ နမ့်ပန်နှင့် လွန်လိုင် (လွန်လိုင်) ချောင်းဆုံရာ နေရာ၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၄ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ပန်တောင်သက်ကမ်းနှင့် လွန်လိုင် (လွန်လိုင်) ချောင်းအနောက်မြောက်ဘက် ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၄ မီတာအကွာတွင်၊ တိုမြစ်နှစ်ခု၏ ရေလယ် ကြော မျဉ်းကြောင်းများဆုံသည်။ ထိုမှတ်တိုင်မှ လွန်လိုင် (လွန်လိုင်) ချောင်း ရေထယ်ကြော မျဉ်း ကြောင်းထိ အတိုဆုံး အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၀ ဖြစ်သည်။ ထိုမှတ်တိုင်မှဘယ်ရင်မှန် ၃၄၀' ၄၂' အလိုက်၊ ၁.၄၇၂ ကီလိုမီတာအကွာတွင်၊ လောင်ချန်း ဟိုရှန် (လောက်ချန်းဟိုတောင်) ထိပ်သည်၊ တရုပ်နယ်မြေအတွင်း၌ရှိသည်။ သံလိုက်ဘယ်ရင် ၉၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃၁ မီတာအကွာတွင်၊ ကျောက်ဆောင်ကြီးတခုသည်၊ နမ့်ပန် ထောင်ဘက်ကမ်းပေါ်တွင် ထည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၅ မှာ၊ တရုပ်နယ်မြေအတွင်း၊ နမ့်ပန်မြစ် တောင်ဘက်ကမ်း နှင့် ထွန်လိုင် (လွန်လိုင်) ချောင်း အရှေ့တောင်ဘက်ကမ်းပေါ်တွင် ထည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၇ မီတာအကွာတွင်၊ တိုမြစ်နှစ်ခု၏ ရေလယ်ကြောမျဉ်းကြောင်းများဆုံသည်။ လိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၆° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃ မီတာ အကွာတွင်၊ ကျောက်ဆောင်ကြီးတခုသည်၊ ထရုပ်နယ်မြေ အတွင်း၊ တိုမြစ်နှစ်ခုဆုံရာနေရာ၏ အနောက်ထောင်ဘက်၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ မှာ၊ ထရုပ်နယ်မြေအတွင်း၊ နမ့်ပန် မြောက်ဘက်ကမ်း ပေါ်တွင် ထည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၇ မီတာအကွာတွင်၊ နမ့်ပန်နှင့်လွန်လိုင် (လွန်လိုင်) ချောင်းထို့၏ရေလယ်ကြော မျဉ်းကြောင်း များဆုံသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၁၁၉° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၉ မီတာအကွာတွင် ကျောက်ဆောင်ကြီးတခုသည် နမ့်ပန်ကောင်ဘက်ကမ်းပေါ်တွင် တရုပ်နယ်မြေ အတွင်း၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ ထိ သံလိုက် ဘယ်ရင်မှာ၊ ၁၂၄' ဖြစ်၍၊ တိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၆ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၇ ထိ သံလိုက်ဘယ်ရင်မှာ၊ ၅၇' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၇၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၇ ထိ ဘယ်ရင်မှန်မှာ၊ ၂၀၆'၅၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၇.၂၆၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၅

တိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ယာကူတောင်နှင့် ချွန်(ချွန်)ရှန် စပ်ကြား ကျောတန်းပေါ်တွင်၊ မြောက်လတ္တီတွဒ် ၂၃°၁၀'၀၀"၊ အရှေ့လောင်ဂျီတွဒ် ၉၈°၅၆'၀၀" ဝှဲ၍ တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၂' အလိုက်၊ ၂.၁၄၅ ကီလိုမီတာအကွာတွင်၊ လောင်ချန်း(လောက်ချန်း) ရှန်ထိပ်သည်၊ တရပ်နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၆၀'၁၅' အလိုက်၊ ၃.၆၇၀ ကီလိုမီတာအကွာတွင်၊ ချောင်ပေါင်ချိုင့်ဟိုတောင်(ချောပေါင်ဆိုင်ဟိုတောင်) ထိပ်သည်၊ မြန်မာ့နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၅ မှ နယ်နိမိတ် မှတ်တိုင် အမှတ် ၁၅၆ တိ ဘယ်ရင်မှန်မှာ၊ ၄၁'၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ၁.၁၉၅ ကီလိုမီတာဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးလားသည့် အလတ်စားမှတ်တိုင်နှစ်တိုင် ဖြစ်၍၊ အန်ရှင်း(အိုက်ရှင်)ချောင်းနှင့် ပင်း (ဖျင်း) ချောင်း၊ ထို့မြင် နမ့်ပန်လက်တက်ဖြစ်သော နမင်း (နမ့်မှန်း) ချောင်းများဆုံရာနေရာတွင်၊ အန်ရှင်း (အိုက်ရှင်) ချောင်းကမ်းတဘက်တချက်ပေါ်၌ တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ အန်ရှင်း (အိုက်ရှင်) ချောင်း မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၂ မီတာအကွာတွင်၊ ထိုချောင်းသုံးခု၏ ရေလယ်ကြောမျဉ်းကြောင်းများဆုံသည်။ အန်ရှင်း (အိုက်ရှင်) ချောင်း ရေလယ်ကြောမျဉ်းကြောင်းထိ အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ မှာ၊ တရပ်နယ်မြေအတွင်း၊ အန်ရှင်း (အိုက်ရှင်) ချောင်း တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၅ မီတာအကွာတွင်၊ ထိုချောင်းသုံးခု၏ ရေလယ်ကြော မျဉ်းကြောင်းများဆုံသည်။ တိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၂၂'၃၀' အလိုက်၊ ၂.၆၄၅ ကီလိုမီတာအကွာတွင်၊ လောင်ရန်တီ(လောရန်တီ) တောင်ထိပ်သည်၊ မြန်မာ့နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ ထိ သံလိုက်ဘယ်ရင်မှာ၊
၁၅ ဇူလိုင် ၁၉၅၆ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း
၅၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၇ ထိ ဘယ်ရင်မှန်မှာ၊
၈° ၃၄' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၉၀၀ ဖြစ်
သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၇

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ချန်ဟုန်ရွန် (ဆန်ဟုံတောင်) နှင့်
စေရှင်း(ဆက်ရှင်)တောင်စပ်ကြား ကျောတန်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန်
၂၆၉° ၀၅' အလိုက်၊ ၂.၄၄ ကီလိုမီတာအကွာတွင်၊ ချောင်ပေါင်ချိုင့်ဟို (ချောပေါဆိုင်ဟို)
တောင်ထိပ်သည်၊ မြန်မာ့နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၆၃° အလိုက်၊
၁.၃၀၈ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၇ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၆ ထိ ဘယ်ရင်မှန်မှာ၊
၁၀၅° ၅၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ၁၀၀၈ ကီလိုမီတာ
ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၈

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်း ရေးထိုးထားသည့် အငယ်စားမှတ်တိုင် နှစ်တိုင်
ဖြစ်၍၊ နမ့်ကွန်လုံနှင့်နမ့်မူ ဆုံရာနေရာအရှေ့ဘက် နမ့်ကွန်လုံကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီ
တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၈ မှာ၊ မြန်မာ့နယ်မြေအတွင်း နမ့်ကွန်လုံတောင်ဘက်ကမ်း
ပေါ်တွင်၊ မြောက်လတ္တီတွဒ် ၂၃° ၁၀' ၄၂.၀၄" နှင့် အရှေ့ထောင်ဂျီထွမ် ၉၈° ၅၃'
၂၄.၆၅၈" ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၈° အလိုက်၊ (မြေပေါ်တိုင်း
ထွာရ) ၁၃၂ မီတာအကွာတွင်၊ နမ့်မူရေလယ်ကြောမျဉ်းကြောင်းနှင့် နမ့်ကွန်လုံ ရေလယ်ကြော
မျဉ်းကြောင်းဆုံသည်။ သံလိုက်ဘယ်ရင် ၁၅° အလိုက်၊ ၁.၅ ကီလိုမီတာအကွာတွင်၊ လုန်
တိုရှန် (လိုင်ဟိုငုပ်) ထိပ်သည်၊ တရပ်နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင်
၁၁၉° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၅ မီတာအကွာတွင်၊ ကျောက်ဆောင်ကြီးတခုတည်ရှိသည်။
သံလိုက်ဘယ်ရင် ၂၃၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၁ မီတာအကွာတွင်၊ အခြားကျောက်
ဆောင်ကြီးတခုတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၉ မှာ၊ တရပ်နယ်မြေအတွင်း၊ နမ့်ကွန်လုံမြောက်ဘက်ကမ်း
ပေါ်တွင်၊ မြောက်လတ္တီတွဒ် ၂၃° ၁၀' ၄၅.၇၂၅" နှင့် အရှေ့ထောင်ဂျီထွမ် ၉၈° ၅၃'
၂၃.၃၀၃" ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၆° အလိုက်၊ (မြေပေါ်

တိုင်းထွာရ) ၈၀ မီတာအကွာတွင်၊ နမ့်ကွန်လုံရေလယ်ကြောမျဉ်းကြောင်းနှင့် နမ့်ကွန်လုံရေလယ်ကြော
မျဉ်းကြောင်းဆုံသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၁၁° အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာ
ပေါင်း ၂၀ အကွာတွင်၊ ကျောက်ဆောင်ကြီးတခုသည်၊ တရပ်နယ်မြေအတွင်း၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၉ ထိ သံလိုက်
ဘယ်ရင်မှာ၊ ၃၄၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ)
မီတာပေါင်း ၁၂၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၇ ထိ ဘယ်ရင်မှာမှာ၊
၁၄၅၇' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း
၁၃.၄၆၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၉

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးတိုးထားသည့် အငယ်စား မှတ်တိုင် နှစ်တိုင်
ဖြစ်၍၊ ချောက်ခရတ် (ချောက်ကရတ်) နှင့် နမ့်ကွန်လုံဆုံရာနေရာ အရှေ့ဘက် ချောက်ခရတ်
(ချောက်ကရတ်) ကမ်းတဘက်တချက်ပေါ်တွင် ထတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၉ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ချောက်ခရတ် (ချောက်
ကရတ်) တောင်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ချောက်ခရတ် (ချောက်ကရတ်)
ရေလယ်ကြော မျဉ်းကြောင်းထိ အတိုဆုံးအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) ၃၂ မီတာ
ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၈° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၅ မီတာ
အကွာတွင်၊ ချောက်ခရတ် (ချောက်ကရတ်) ရေလယ်ကြော မျဉ်းကြောင်းနှင့် နမ့်ကွန်လုံ ရေ
လယ်ကြောမျဉ်းကြောင်းထော့ဆုံသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှာ ၅၉° အလိုက်၊ ၈၆၅ မီတာ
အကွာတွင်၊ နမ့်ကေလန်(နန်ကလန်)ရှန်ထိပ်သည်၊ တရပ်နယ်မြေအတွင်း၌ရှိသည်။ လိုမှတ်တိုင်မှ
ဘယ်ရင်မှာ ၁၆၈၄၅' အလိုက်၊ ၂.၉၃ ကီလိုမီတာအကွာတွင်၊ ကြူမော်တောင်ထိပ်သည်၊
မြန်မာ့နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၉ မှာ၊ တရပ်နယ်မြေအတွင်း၊ ချောက်ခရတ် (ချောက်
ကရတ်) မြောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၉° အလိုက်၊
(မြေပေါ်တိုင်းထွာရ) ၈၆ မီတာအကွာတွင်၊ ချောက်ခရတ် (ချောက်ကရတ်) ရေလယ်ကြော
မျဉ်းကြောင်းနှင့် နမ့်ကွန်လုံရေလယ်ကြော မျဉ်းကြောင်းဆုံသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၅၉ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၅၉ ထိ သံလိုက်ဘယ်
ရင်မှာ၊ ၁၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ
ပေါင်း ၈၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၈ ထိ ဘယ်ရင်မှာ
မှာ၊ ၂၆၆၅၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း
၅.၁၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၀

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ချောက်ခရတ် (ချောက်ကရတ်) အထက်ပိုင်း နမ့်က (နမ့်က) မြစ်ဖျားတွင်၊ မြောက်လတ္တီတွဒ် ၂၃° ၁၀' ၂၂.၀၀၀"၊ အရှေ့လောင်ဂျီတွဒ် ၉၉° ၃' ၃၀.၇၃၀" နှင့် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၂' အလိုက်၊ မီတာပေါင်း ၃၆၀ အကွာတွင်၊ ကောင်းယုန်ရိယန် (လျှိုင်အူမန်း) ထိပ်သည်၊ တရုတ်နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၉၀° ၁၅' အလိုက်၊ ၁.၃ ကီလိုမီတာအကွာတွင်၊ ကောင်းပန်ထုန် (ကွမ်ပန်တုံ) ထိပ်သည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၉ လို ဘယ်ရင်မှန်မှာ၊ ၂၇၄° ၁၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၂.၁၉၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၁

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ကောင်းကောင်းချာ (ခေါက်ကျတောင်) ထိပ်ပေါ်တွင် တည်ရှိသည်။ လိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂° ၅' အလိုက်၊ ၂.၅၅၅ ကီလိုမီတာ အကွာတွင်၊ ကောင်းကောင်းကေလာ (ကွမ်ခိုတရတ်) ထိပ်သည်၊ မြန်မာ့ နယ်မြေအတွင်း၌ ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၅၆° ၂၀' အလိုက်၊ ၃.၄၂၂ ကီလိုမီတာ အကွာတွင်၊ ကောင်းကေလာနီရိုက (ကောင်းစခရတ်) ထိပ်သည်၊ တရုတ်နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၁ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၆၀ ထိ ဘယ်ရင်မှန်မှာ၊ ၁၄၄° ၀' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၆၉၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၂

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကောင်းပန်းလိုင် (ဖန်ထိုက်ရှန်) ထိပ် အရှေ့တောင်ဘက် (သံလိုက်ဘယ်ရင် ၁၂၉° ၃၀') အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၀ မီတာကွာ တောင်ရိုးပေါ်ရှိ အမှတ်တွင်၊ မြောက်လတ္တီတွဒ် ၂၃° ၆' ၁၉.၀၃" နှင့် အရှေ့လောင်ဂျီတွဒ် ၉၉° ၀' ၅၅.၀၃၅" နှင့် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၀၅° ၄၅' အလိုက်၊ ၉၄၇ မီတာအကွာတွင်၊ ကောင်းနီမူဂျီ [နန်(မ)ရိုးတောင်] ထိပ်သည်၊ တရုတ်နယ်မြေအတွင်း၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၁ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၉° ၁၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀.၀၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၃

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ အမ်ဖရွာမြောက်ဘက်နှင့်ကလောင်ကွန် (ကွန်းချောင်း) အနောက်ဘက်တွင် ကောင်းပန်းလိုင် (ဖန်လိုက်ရှန်) အရှေ့တောင်ဘက်တောင်စောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၈ မီတာအကွာတွင်၊ ကောင်းနီမူဂျီ [နွန်(မ) ရိုးတောင်] တောင်ရိုးအနောက်ဘက်စွန်းသည်၊ တရပ်နယ်မြေအတွင်း၌ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၇° အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၀ အကွာတွင်၊ ကလောင်ကွန် (ကွန်းချောင်း) နှင့် အမ်ဖရွာအနောက်ဘက်တောင်ကြားဝယ်ဆုံသည့်နေရာသည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၄၅° ၂၀' အလိုက်၊ ၁၂၂ ကီလိုမီတာအကွာတွင်၊ ကောင်းယန်ရှိုင် (ရောင်ဆိုင်ရှန်) ထိပ်သည်၊ တရပ်နယ်မြေအတွင်း၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၂ ထိ ဘယ်ရင်မှန်မှာ၊ ၂၈၁° ၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၂၀၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၄

ထိုမှတ်တိုင်မှာ၊ အလယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကလောင်ကွန် (ကွန်းချောင်း) တောင်ဘက်ဆုံးလက်တက်ငယ် အဖျား ခံရာနေရာ၏ အရှေ့မြောက်ဘက် (သံလိုက်ဘယ်ရင် ၅၈°) အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၀.၈ မီတာအကွာအမှတ်၌၊ ကောင်းရီမိုပေ (ဆီမောက်ဖိုက်တောင်) မြောက်ဘက်တောင်ပူစာတခု၏အရှေ့တောင်ဘက်တောင်စောင်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၄၅° ၂' အလိုက်၊ ၂.၅၇ ကီလိုမီတာအကွာတွင်၊ ကောင်းကတူ (ကရတူးရှန်) ထိပ်သည်၊ တရပ်နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၁° အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၉၀ အကွာတွင်၊ ကောင်းနီမူဂျီ [နွန်(မ) ရိုးထောင်] ထိပ်သည်၊ တရပ်နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၃ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၃° ၃၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၉၆၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၅

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်းရေးထိုးထားသည့် အလယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ကလောင်ရီမူန့် (ဆိန်းမချောင်း) နှင့် တတုန် (နမ့်တုမ်း) မြစ်ဆုံရာ နေရာ၏ အနောက်ဘက်တွင် ကလောင်ရီမူန့် (ဆိန်းမချောင်း) ကမ်းတဘက်တချက်ပေါ်၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၆၅ မှာ၊ တရပ်နယ်မြေအတွင်း၊ ကလောင်ရီမူန့် (ဆိန်းမချောင်း) မြစ်မြောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်နှင့်အနီးဆုံး၊ ကလောင်ရီမူန့် (ဆိန်းမချောင်း) ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိအမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၇°

အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈.၅ မီတာအကွာ၌ရှိသည်။ တိုမှတ်တိုင်နှင့်အနီးဆုံး၊ တတုန် (နမ့်တုမ်း) မြစ် ရေလယ်ကြော မျဉ်းကြောင်းပေါ်ရှိ အမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၈° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇.၉ မီတာအကွာ၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၂၃၀' အလိုက်၊ ၁.၈၄၅ ကီလိုမီတာအကွာထွင်၊ ကောင်းဖျင်ယုန် (ပြန်ရုန်းတောင်) ထိပ်သည်၊ တရုပ်နယ်မြေ အတွင်း၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ကလောင်ရှိမုန် (ဆိန်းမချောင်း) တောင်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ကလောင်ရှိမုန် (ဆိန်းမချောင်း) ရေလယ်ကြော မျဉ်းကြောင်းပေါ်ရှိ တိုမှတ်တိုင်နှင့်အနီးဆုံး အမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၅° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆.၇ မီတာအကွာ၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၅ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၆၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၀၂° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၆.၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၄ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၅° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၇၁၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၆

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုတည်း ရေးထိုးထားသည့် အငယ်စား မှတ်တိုင်သုံးတိုင် ဖြစ်၍၊ တတုန် (နမ့်တုမ်း) ပြစ်နှင့်ကလောင်နိုင် (ကလျာညန်ချောင်း) ဆုံရာနေရာ၌တည်ရှိသည်။

နယ်နိမိတ် မှတ်တိုင် အမှတ် ၁၆၆ မှာ၊ တရုပ် နယ်မြေအတွင်း၊ တတုန် (နမ့်တုမ်း) မြစ် တောင်ဘက်ကမ်းနှင့် ကလောင်နိုင် (ကလျာညန်ချောင်း) အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ကလောင်နိုင် (ကလျာညန်ချောင်း) ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ တိုမှတ်တိုင်နှင့် အနီးဆုံး အမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၆° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇.၉ မီတာ အကွာ၌ရှိသည်။ သံလိုက်ဘယ်ရင် ၃၂၃° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၇.၃ မီတာအကွာ တွင်၊ တောင်ပူစာထိပ်သည်၊ တရုပ်နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၆ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ကလောင်နိုင် (ကလျာညန်ချောင်း) အနောက်ဘက်ကမ်းနှင့် တတုန် (နမ့်တုမ်း) မြစ် တောင်ဘက်ကမ်းပေါ်ထွင်၊ တည်ရှိသည်။ ကလောင်နိုင် (ကလျာညန်ချောင်း) ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ ထိုမှတ်တိုင်နှင့် အနီးဆုံးအမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၆° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇.၆ မီတာ အကွာ၌ရှိသည်။ ထိုမှတ်တိုင်နှင့်အနီးဆုံး၊ ထတုန် (နမ့်တုမ်း) မြစ် ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ အမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၉.၄ မီတာအကွာ၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၆ မှာ၊ တရုတ်နယ်မြေအတွင်း၊ တတုန် (နမ့်တုမ်း) မြစ် မြောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ တတုန် (နမ့်တုမ်း)မြစ်ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ ထိုမှတ်တိုင်နှင့်အနီးဆုံး အမှတ်မှာ၊ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၁၇၇° အလိုက်၊ (မြေပေါ်တိုင်း ထွာရ) ၁၁ မီတာအကွာ၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၆၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၆ ထိ သံလိုက်ဘယ်ရင် မှာ၊ ၂၇၆° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ)မီတာပေါင်း ၁၅.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၆ ထိ သံလိုက်ဘယ်ရင် မှာ၊ ၃၃၆° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၂၄.၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၄၅° ၃၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားတိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၇

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကောင်းယပိုင်(ယာပိုင်းရှန်) နှင့် ကောင်းလိုက်ပိုင်(လိုက်ပိုင်းတောင်)စပ်ကြား ယူကျိုင်(ရီကွက်) ကျောတန်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၅၅° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၁ မီတာအကွာ တွင်၊ တောင်ပူစာထိပ်သည်၊ တရုတ်နယ်မြေအတွင်း၌ ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၆° ၃၅' အလိုက်၊ မီတာပေါင်း ၇၄၀ အကွာတွင်၊ ကောင်းယပိုင် (ယာပိုင်းရှန်) ထိပ်သည်၊ တရုတ်နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၅၁° ၁၀' အလိုက်၊ ၃ ကီလိုမီတာ အကွာတွင်၊ ကောင်းလဟရပ် (လဟရပ်တောင်)ထိပ်သည်၊မြန်မာ့နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၆ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၂° ၁၂' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၅၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၈

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်းရေးထိုးထားသည့်အလတ်စားမှတ်တိုင် နှစ်တိုင်ဖြစ် ၍၊ ကလောင်ဂျန်ဆေ(ရမ်ဆေးချောင်း)နှင့် လုံတရွှေခင်ဟို (နမ့်လောင်း)ဆုံရာနေရာ၏အနောက် မြောက်ဘက်၊ ကလောင်ဂျန်ဆေ(ရမ်ဆေးချောင်း)ကမ်း တဘက်တချက်ပေါ်တွင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၈ မှာ၊ တရုတ်နယ်မြေအတွင်း၊ ကလောင်ဂျန်ဆေ (ရမ်ဆေး ချောင်း) အနောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၁၁၇° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၁.၅ မီတာအကွာတွင်၊ လုံတရွှေခင်ဟို (နမ့်လောင်း) ရေလယ်ကြော

မျဉ်းကြောင်းနှင့် ကလောင်ဂျန်ဆေ (ရမ်ဆေးချောင်း) ရေလယ်ကြောမျဉ်းကြောင်းဆုံသည်။ ကလောင်ဂျန်ဆေ(ရမ်ဆေးချောင်း) ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ ထိုမှတ်တိုင်နှင့်အနီးဆုံး အမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁-၅ မီတာအကွာ၌ ရှိသည်။ လှံတရှောင်ဟို (နမ့်လောင်း) ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ ထိုမှတ်တိုင်နှင့် အနီးဆုံးအမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇-၇ မီတာ အကွာ၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၂ မီတာ အကွာတွင်၊ လှံတရှောင်ဟို (နမ့်လောင်း)၏ ရေတံခွန်ငယ်သည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁-၈ မီတာ အကွာတွင်၊ သစ်ပင်ဖြူကြီးတပင်သည်၊ တရုပ်နယ်မြေအတွင်း၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ကလောင်ဂျန်ဆေ (ရမ်ဆေးချောင်း) အရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၈ မီတာအကွာတွင်၊ လှံထရှောင်ဟို (နမ့်လောင်း) ရေလယ်ကြော မျဉ်းကြောင်းနှင့် ကလောင်ဂျန်ဆေ (ရမ်ဆေးချောင်း) ရေလယ်ကြော မျဉ်းကြောင်း ဆုံသည်။ ကလောင်ဂျန်ဆေ (ရမ်ဆေးချောင်း) ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ ထိုမှတ်တိုင် နှင့် အနီးဆုံး အမှတ်မှာ၊ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၂၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈-၅ မီတာအကွာ၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၇ ထိ သံလိုက်ဘယ်ရင်မှာ၊ ၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၇ ထိ ဘယ်ရင်မှန်မှာ၊ ၂၈၆' ၅၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၂၀၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၉

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကောင်းပြင်နေ့ (ပြင်နေ့ တောင်) တောင်ရိုးပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၇၀' ၄၀' အလိုက်၊ ၂-၀၇ ကီလိုမီတာအကွာတွင်၊ ကောင်းတိုင်ပူလှေ (သိုင်ပလဲတောင်) ထိပ်သည်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၇၉' ၂၅' အလိုက်၊ ၁-၆၄ ကီလိုမီတာအကွာတွင်၊ ကောင်းမေကလေ (မေကရပ်တောင်)ထိပ်သည်၊ တရုပ်နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၆၀ အကွာတွင်၊ ကျောက်ဘုံးကြီးတတုံးသည်၊ တရုပ်နယ်မြေအတွင်း၊ ကောင်းပြင်နေ့ (ပြင်နေ့ တောင်) တောင်ရိုး အနောက်တောင်ဘက်စွန်းပေါ်တွင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၉ ထိ ဘယ်ရင်မှန်မှာ၊ ၁၇၀ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၇၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၀

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ တရုပ်နယ်မြေအတွင်း၊ ကလောင် ချောင်ပျောင် (ကျောက်ဖြောချောင်း) နှင့် ကလောင်လန်ပန်ဂျီ (လောင်ပေါက်ရောက်ချောင်း) ဆုံရာ နေရာ၏ အရှေ့တောင်ဘက် (သံလိုက်ဘယ်ရင် ၁၃၅) အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၀ မီတာကွာအမှတ်၌၊ ကလောင်ချောင်ပျောင် (ကျောက်ပြောချောင်း) အရှေ့ဘက်ကမ်းပေါ် တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ အနောက်စူးစူး ကလောင်ချောင်ပျောင် (ကျောက်ပြောချောင်း) ရေလယ်ကြောအမှတ်ထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၉.၀ ဖြစ်သည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၅၀°၄၀' အလိုက်၊ ၁.၃၅ ကီလိုမီတာအကွာတွင်၊ ကောင်းတိုင်ပူလှေ (သိုင်ပလဲတောင်) ထိပ်သည်။ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၈၁°၅၅' အလိုက်၊ ၁.၀၂ ကီလိုမီတာအကွာတွင်၊ ကောင်းလပေ (လာဖေတောင်) ထိပ်သည်။ ဖြန့်မာ့နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆၉ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၉.၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ မီတာပေါင်း ၉၀၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၁

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကောင်းတိုင်ပူလှေ (သိုင်ပလဲ တောင်) ထိပ် အနောက်ဘက် (မြေပေါ်တိုင်းထွာရ) ၁၁၀ မီတာကွာ တောင်ရိုးပေါ်အမှတ်တွင်၊ မြောက်လတ္တီတွဒ် ၂၃°၆'၂၂.၂၂"၊ အရှေ့လောင်ဂျီတွဒ် ၉၉°၁၆'၅၃.၁၄" ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၅၀°၃၀' အလိုက်၊ ၂.၉၅၅ ကီလိုမီတာအကွာတွင်၊ ကောင်တင်း (ထိန်းရှန်) ထိပ်သည်။ တရုပ်နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၁၁°၄၅' အလိုက်၊ ၁.၇ ကီလိုမီတာအကွာတွင်၊ ကောင်းကျန်မိမိ (ရန်မိမိတောင်) ထိပ်သည်။ တရုပ်နယ်မြေ အတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၀ အလိုက်၊ (ပြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၁၀၀ အကွာတွင်၊ တောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၀ ထိဘယ်ရင်မှန်မှာ၊ ၂၃၀.၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၂၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၂

ထိုမှတ်တိုင်မှာ၊ အလတ်စား မှတ်တိုင်တိုင်ထည်း ဖြစ်၍၊ ကောင်းလန်လန် (လောင်းလောင်တောင်) အမြင့်ဆုံးထိပ်အနောက်ဘက်တောင်ပူစာထိပ်ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၇၂၃၀' အလိုက်၊ ၁.၁၇၅ ကီလိုမီတာအကွာတွင်၊ ကောင်းပျင်ချိုင့် (မြန်ကျဲတောင်) ထိပ်သည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ရှိသည်။ ထိုမှတ်တိုင်မှဘယ်ရင်မှန် ၃၆၁၅' အလိုက်၊ ၁.၇၆၈ ကီလိုမီတာအကွာတွင် ကောင်းတုပြန်စန်း (တူပြန်စန်တောင်) ထိပ်သည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၂ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၁ ထိ ဘယ်ရင်မှန်မှာ၊ ၂၆၉၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၈၂၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၃

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် ကတိုင်ထည်းဖြစ်၍၊ ကောင်းတေမေ (တက်မေတောင်) အမြင့်ဆုံးထိပ်အနောက်ဘက်တောင်ပူစာထိပ်ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၉၁° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၃ မီတာအကွာတွင်၊ ကောင်းတေမေ (ထက်မေတောင်) ထိပ်သည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၆၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၈ မီတာအကွာတွင် တောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၃ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၂ ထိ ဘယ်ရင်မှန်မှာ၊ ၂၀၈၄၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၆၂၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၄

ထိုမှတ်တိုင်မှာ၊ အလတ်စား မှတ်တိုင်တိုင်ထည်းဖြစ်၍၊ ကောင်းဘလိုက်ကု(ဘလိုက်ကူးတောင်) အပြင့်ဆုံးထိပ် အရှေ့တောင်ဘက် (သံလိုက်ဘယ်ရင် ၁၄၂°) အလိုက်၊ မီတာပေါင်း ၇၃၀ ကွာ ထောင်ပူစာထိပ်ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၁၁၅° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃၆ မီတာအကွာတွင်၊ ကောင်းဘလိုက်ကု (ဘလိုက်ကူးတောင်)၏ အရှေ့ဘက်ဆုံး တောင်ထိပ်သည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၉၃၅၅' အလိုက်၊ ၂.၆၂၅ ကီလိုမီတာအကွာတွင်၊ ကောင်းဂျန်လိုင် (ရန်လိုက်ရှန်) ထိပ် သည်၊ တရပ်နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၄ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၃ ထိ ဘယ်ရင်မှန်မှာ၊ ၂၀၁၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၄၉၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၅

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ကောင်းလုန်ချူ (နုံမကြိုတောင်) အမြင့်ဆုံးထိပ်ပေါ် တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၀၃° အလိုက်၊ မီတာပေါင်း ၈၁၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ကောင်းဂျန်ဂျူ (ရန်ယုတောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘဲလိက်ဘယ်ရင် ၂၆၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၆၃ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်ရှိ ကောင်းလုန်ချူ (နုံမကြိုတောင်) အနောက်ဘက်တွင် တောင်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၀၃° ၁၂' အလိုက်၊ ၁၀၆၄၅ ကီလိုမီတာ အကွာတွင်၊ ကောင်းဂျန်ဂျူ (ရန်ရပ်တောင်) ထိပ်သည်၊ တရုပ်နယ်မြေအတွင်း၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၅ မှ နယ်နိမိတ် မှတ်တိုင်အမှတ် ၁၇၄ ထိ ဘယ်ရင်မှန် မှာ၊ ၂၉၇° ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀၀၆၆၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၆

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တိုင်ထည်းဖြစ်၍၊ ကောင်းလိုင်ထူ (လိုက်တူတောင်) ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၄၅° အလိုက်၊ ၇၄၂ မီတာအကွာတွင်၊ ကောင်းလိုင်လောင် (လိုက်လောတောင်) ထိပ်သည်၊ တရုပ်နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၇၅° အလိုက်၊ ၁၀၉၀၅ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ကောင်းဂျန်ဂျူ (ရန်ယုကောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သဲလိက်ဘယ်ရင် ၂၈° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၅၄ မီတာအကွာတွင်၊ ကျောက်ဆောင်ကြီးတခုသည်၊ ကောင်းလိုင်လောင် (လိုက်လောတောင်) အနောက်တောင်ဘက်ရှိ ချောင်း၏မြောက်ဘက်၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၅ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၇° ၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၀၇၁၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၇

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ တဟက်ရှန် (တဟတ်စန်) ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၁၃° ၁၀' အလိုက်၊ မီတာပေါင်း ၇၃၀ အကွာတွင်၊ ထူလုန် (ထူလုံ) ထိပ်သည်၊ တရုပ်နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ သဲလိက်ဘယ်ရင် ၈၃° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁၆ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ပူစာထိပ်တည်ရှိသည်။ သဲလိက်ဘယ်ရင် ၂၄၈° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇၅ မီတာအကွာတွင်၊ တောင်ပူစာထိပ်သည်၊ ဖြန်မာ့နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၇ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၆ ထိ ဘယ်ရင်မှန်မှာ၊ ၂၈၁° ၁၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅၅၅၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၈

ထိုမှတ်တိုင်မှာ အလယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ နမ့်လစ်(ရှ်)ရွာအရှေ့ဘက်(တောင်ရိုးပေါ်ရှိ တောင်ထိပ်သုံးခုအနက် အလယ်တောင်ထိပ်ဖြစ်သော) ထူယကောင် (ထူရာခေါက်) ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၂°၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃.၈ မီတာအကွာတွင်၊ သစ်ပင်ကြီးတပင်သည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၇° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁ မီတာအကွာတွင်၊ သစ်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၈°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၅.၂ မီတာအကွာတွင်၊ သစ်ပင်ထပ်သည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၈ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၇ ထိ ဘယ်ရင်မှန်မှာ၊ ၇°၄၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၈.၁၂၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၇၉

ထိုမှတ်တိုင်မှာ၊ အလယ်စား မှတ်တိုင်တိုင်ထည်းဖြစ်၍၊ ပင်လလောရှန် (ပင်လလောထောင်)ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၁.၇ မီတာအကွာတွင်၊ ငေါထွက်နေသော ကျောက်စွန်းထခုသည်၊ မြန်မာ့နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၂°၀၆' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၄၁ မီတာအကွာတွင်၊ သစ်ပင်ကြီးတပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၉ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၇၈ ထိ ဘယ်ရင်မှန်မှာ၊ ၁၂၀°၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၆.၇၅၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၀

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်းရေးထိုးထားသည့် အလယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ ဂလုံဂိန်ဒူးနှင့် နမ့်ခခေါင် ဆုံရာနေရာတွင် ဂလုံဂိန်ဒူး၏ ကမ်းတဘက်တချက်ပေါ်တွင် တည်ရှိသည်။

နယ်နိမိတ် မှတ်တိုင်အမှတ် ၁၈၀ မှာ၊ တရုပ်နယ်မြေအတွင်း၊ ဂလုံဂိန်ဒူးတောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၆°၁၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၁.၈ မီတာအကွာ၊ ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိအမှတ်မှာ၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇.၆ မီတာအကွာတွင်၊ ကျောက်ဆောင်ထခုသည်၊ ဂလုံဂိန်ဒူးတောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၁.၂ မီတာအကွာတွင်၊ တျောက်ဆောင်တခုသည်၊ နမ့်ခခေါင်အရှေ့ဘက်ကမ်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၂^{၀၀} မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ဂလုံဂိနီဒူးမြောက်ဘက်ကမ်း ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅ ၆ ၁ ဂ' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၂ မီတာအကွာ၊ ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိအမှတ်မှာ၊ တိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင် စပ်ကြား၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၉ ၁ ဂ' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၉ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ ဂလုံဂိနီဒူးတောင်ဘက်ကမ်းပေါ်၌ ထီးတီး တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁^{၀၀} မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၅^{၀၀} ထိ သံလိုက်ဘယ်ရင် မှာ၊ ၃၃၆ ၁ ဂ' မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၂၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁^{၀၀} မှ နယ်နိမိတ် မှတ်တိုင်အမှတ် ၁၇၉ ထိ၊ ဘယ်ရင်မှန် မှာ၊ ၃၄၀ ၄၅' မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀.၇၄၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၀

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင်တိုင်ထည်းဖြစ်၍၊ အိုမလုန်တောင်ထိပ်မှ တောင်ခပ် ယွန်းယွန်း အရှေ့ဘက်အလိုက်၊ မီတာပေါင်း ၁၅၀ အကွာ တောင်ရိုးပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၁ ၅၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၂၀ အကွာတွင်၊ တောင်ပူစာထိပ်တခုသည်၊ အိုမလုန်တောင်ထိပ်၏ အရှေ့တောင်ဘက်၌ရှိသည်။ ထိုမှတ် တိုင်မှ ဘယ်ရင်မှန် ၁၉၄ ၃၀' အလိုက်၊ ၃.၉၇ ကီလိုမီတာအကွာတွင်၊ ထူလှိုင်းမေ ထိပ်သည်၊ မြန်မာ့နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁၈၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၀ ထိ ဘယ်ရင်မှန် မှာ၊ ၆၄ ၁ ဂ' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၈.၂၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၂

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်းရေးထိုးထားသည့် အငယ်စားမှတ်တိုင် နှစ်တိုင် ဖြစ်၍၊ ဂလုံဂလေးနှင့် နမ့်လုံ (နမ့်ဆက်) ဆုံရာနေရာတွင်၊ ဂလုံဂလေး ကမ်းတဘက်တချက်ပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင်အမှတ် ၁^{၀၂} မှာ၊ တရပ်နယ်မြေအတွင်း၊ ဂလုံဂလေး အရှေ့ဘက်ကမ်း ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၈ ၄၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၄ မီတာအကွာ၊ ရေလယ်ကြော မျဉ်းကြောင်းပေါ်ရှိအမှတ်မှာ၊ ထိုနယ်နိမိတ် မှတ်တိုင် နှစ်တိုင်စပ် ကြား၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၃ ၂၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၉.၃ မီတာအကွာတွင်၊ ကျောက်ဆောင်ကြီးကခုသည်၊ နမ့်လုံ (နမ့်ဆက်) တောင်ဘက်ကမ်း ပေါ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၇ ၁ ဂ' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၇.၈ မီတာအကွာတွင်၊ သစ်ပင်ကပင်သည်၊ ဂလုံဂလေး အနောက်ဘက်ကမ်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၂ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ဂလုံဂလေး အနောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈၀°၄၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃.၄ မီတာကွာ၊ ရေလယ်ကြော မျဉ်းကြောင်းပေါ်ရှိ အမှတ်မှာ၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင် စပ်ကြား၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၂ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၆၈°၄၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၇.၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၁ ထိ ဘယ်ရင်မှန်မှာ၊ ၄°၂၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၅၆၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၃

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်းရေးထိုးထားသည့် အငယ်စားမှတ်တိုင် နှစ်တိုင်ဖြစ်၍၊ နမ့်စယ် နှင့် နမ့်လုံ (နမ့်ဆက်) ဆုံရာနေရာ တောင်ဘက်တွင်၊ နမ့်စယ် ကမ်းတဘက်တချက်ပေါ်၌ ထည့်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၃ မှာ၊ တရပ်နယ်မြေအတွင်း၊ နမ့်စယ် အရှေ့ဘက်ကမ်းပေါ်တွင်၊ မြောက်လတ္တီတွဒ် ၂၂°၄၄' ၂၅.၁၄" နှင့် အရှေ့လောင်ဂျီတွဒ် ၉၉°၁၈' ၄၈.၀၇" ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၉° အလိုက်၊ (မြေပေါ်တိုင်းလွှာရ) ၂၀.၈၅ မီတာကွာ၊ ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ အမှတ်မှာ၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၀°၁၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂ မီတာအကွာတွင်၊ ကျောက်ဆောင်တခုတည်ရှိသည်။ သံလိုက်ဘယ်ရင် ၂၃၄°၅၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၃.၁ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ နမ့်စယ် အနောက်ဘက်ကမ်းပေါ်၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၃ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်စယ် အနောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ဤမှတ်တိုင်မှ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိအမှတ်ထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၀.၈၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၃ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၄၉° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၁.၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅၂ ထိ ဘယ်ရင်မှန်မှာ၊ ၆၉°၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၇.၈၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၄

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုလည်းရေးထိုးထားသည့် အငယ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ နမ့်ခနှင့်နမ့်ဆစ် ဆုံရာနေရာအရှေ့မြောက် နမ့်ခ ကမ်းတဘက်တချက်ပေါ်တွင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၅ မှာ၊ တရုတ်နယ်မြေအတွင်း၊ နမ့်ခ အရှေ့တောင်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၅°၃၀' အလိုက်၊ (မြေပေါ်တိုင်းလွှာရ) ၃၆.၂ မီတာကွာ၊ ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ အမှတ်မှာ၊ ထိုနယ်နိမိတ်မှတ်တိုင် နှစ်တိုင်စပ်ကြား၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၆°၂၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၆.၆ မီတာ အကွာတွင်၊ ကျောက်ဆောင်တခုသည်၊ နမ့်ခအရှေ့တောင်ဘက်ကမ်းပေါ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၂၇၂°၅၂' အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၂၁.၃ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ နမ့်ခအရှေ့တောင်ဘက်ကမ်းပေါ်၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၆ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ခအနောက်မြောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ တိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၁၄၅°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၅.၂ မီတာကွာ၊ ရေလယ်ကြောမျဉ်းကြောင်းပေါ်ရှိ အမှတ်မှာ၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၄°၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၅.၅ မီတာအကွာတွင်၊ ကျောက်ဆောင်တခုသည်၊ နမ့်ခအရှေ့တောင်ဘက်ကမ်းပေါ်၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၈ ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၂၅°၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၁.၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၀ လို ဘယ်ရင်မှန်မှာ၊ ၉°၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားတိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃၀.၅၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၅

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုလည်း ရေးထိုးထားသည့် အကြီးစားမှတ်တိုင် သုံးတိုင်ဖြစ်၍၊ နမ့်ခနှင့် နမ့်ယွန် ဆုံရာနေရာ၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၁ မှာ၊ တရုတ်နယ်မြေအတွင်း၊ နမ့်ခ တောင်ဘက်ကမ်းနှင့် နမ့်ယွန် အရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ တိုမှတ်တိုင်မှ နမ့်ခ ရေလယ်ကြောမျဉ်းကြောင်းလီ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၄၃.၃ ဖြစ်သည်။ ထိုမှတ်တိုင်မှ နမ့်ယွန် ရေလယ်ကြောမျဉ်းကြောင်းထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) ၈ မီတာဖြစ်သည်။ ထိုမှတ်တိုင်မှ ထိုမြစ်နှစ်ခု၏ ရေလယ်ကြောမျဉ်းကြောင်းများ ဆုံရာနေရာထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၄၆ ဖြစ်သည်။ ဘယ်ရင်မှန် ၃၅၇°၅၈'

အလိုက်၊ ၃၀၅ မီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ လူချီကွာ (လောကျီကွ) တောင်၏ အရှေ့ဘက်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၈ ၆' ၂' အလိုက် ၅ ၆၅ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း ခေါအာလေ(ခေါအဲလဲ) တောင်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ခမြောက်ဘက်ကမ်း ပေါ်တွင်ရှိသည်။ ထိုမှတ်တိုင်မှ နမ့်ခရေလယ်ကြောမျဉ်းကြောင်းထိ အကွာအဝေးမှာ၊ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၃၅.၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှာ၊ မြန်မာ့နယ်မြေအတွင်း နမ့်ခတောင်ဘက်ကမ်းနှင့် နမ့်ယွန် အနောက်ဘက်ကမ်းပေါ်တွင်ရှိသည်။ ထိုမှတ်တိုင်မှ နမ့်ယွန် ရေလယ်ကြောမျဉ်းကြောင်း ထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၁.၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ ထိ သံလိုက် ဘယ်ရင်မှာ၊ ၃၇ ၀' ၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၀.၅ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၀၁' ၂၄' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၁.၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၅ ထိ ဘယ်ရင်မှန် မှာ၊ ၂၀၅' ၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၇.၅၀၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်းရေးတိုးထားသည့် အလတ်စားမှတ်တိုင်နှစ်တိုင် ဖြစ်၍၊ နန်းယွန်တရပ်ရွာမှ ယောင်ဟဲ (မိုင်ကော်မုန်း) မြန်မာ့ရွာသို့သွားဘောလမ်း တလမ်းက နမ့်ယွန် မြစ်ကို မြတ်သန်းသည့် အမှတ် အရှေ့ဘက်တွင်၊ နမ့်ယွန် ကမ်းကဘက်တချက်ပေါ်၌ တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှာ တရပ်နယ်မြေအတွင်း၊ နမ့်ယွန် မြောက်ဘက် ကမ်းပေါ်တွင်ရှိသည်။ သံလိုက်ဘယ်ရင် ၂၀၁' ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆ မီတာ အကွာတွင်၊ နမ့်ယွန်ရေလယ်ကြော မျဉ်းကြောင်းသည်၊ အထက်ဖော်ပြပါလမ်းကို ဖြတ်သန်းသွား သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၆၀ အကွာတွင် တောင်ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၀' အလိုက်၊ (မြေပေါ် ကိုင်းထွာရ) ၃၄ မီတာအကွာတွင်၊ သစ်ပင်ကြီးတပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၆ မှာ၊ မြန်မာ့နယ်မြေအတွင်း နမ့်ယွန် တောင်ဘက်ကမ်း ပေါ်တွင်ရှိသည်။ ထိုမှတ်တိုင်မှ နမ့်ယွန် ရေလယ်ကြောမျဉ်းကြောင်းထိ အကွာအဝေးမှာ (မြေပေါ် တိုင်းထွာရ) မီတာပေါင်း ၂၅ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၀' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၉.၇ မီတာအကွာတွင်၊ သစ်ပင်ကြီးတပင် ထီးထီး တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၆ ထိ သံလိုက်ဘယ်ရင် မှာ၊ ၁၆၄၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၄၁ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၁၅ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၇၁၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၂၂၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၇

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ကောင်ဖြတ်ထိပ်အရှေ့ဘက် ၂၇၅ မီတာခန့်အကွာ ကျောတန်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၇၆၂၀' အလိုက်၊ ၄၂၉ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ဟပူချီ(ဟပူကျီ)ခေါထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၉၄၀' အလိုက်၊ ၇၁၅ မီတာအကွာတွင် မေကိုက္ကွမ်တို(မေတူက္ကွန်ချောင်း) နှင့်၎င်း၏ လက်တက်ငယ်ဖြစ်သော ယုယိ (ချစ်ကြည်ရေး) ချောင်းဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၀၄၀' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၆၅ မီတာအကွာတွင်၊ သစ်ပင်ကြီး တပင်သည်၊ လွေရုပ်ချောင်းမြောက်ဘက်ကမ်းပေါ်၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၇ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၁၆ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၀၂၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၄၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၈

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ကောင်းလတင်း(လပ်တင်ခေါ) နှင့် ချောင်လုန်ရှန် (ကျိုလုံးတောင်) စပ်ကြား ကျောတန်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၅၅၉' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၂၀၁ မီတာအကွာတွင် တရုပ် နယ်မြေအတွင်း၊ ချောင်လုန်ရှန် (ကျိုလုံးတောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၇၁၀' အလိုက်၊ ၂၆၁.၅ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကောင်းလတင်း (လပ်တင်ခေါ) ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၇ ထိ သယ်ရင်မှန်မှာ၊ ၂၈၈၁၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၃၃၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၉

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ တောင်ရိုးပေါ်တွင်၊ နာလိုချ(နာ လောစ) ကျောတန်းအရှေ့ဘက်၊ (မြေပေါ်ထိုင်းထွာရ) မီတာပေါင်း ၈၀ အကွာ၌တည်ရှိသည်။

ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၀၆' ၃၀' အလိုက်၊ ၂·၂၁ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ် ချစ်ကွေ့ရန် (ရှိရှိကွေးတောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၉·၈ မီတာအကွာတွင်၊ သစ်ပင်တပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၈ ထိ ဘယ်ရင်မှန်မှာ၊ ၂၉၂' ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃·၉၅၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၀

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်းရေးထိုးထားသည့်အလတ်စား မှတ်တိုင်နှစ်တိုင်ဖြစ်၍၊ နုဂူမြစ် (နမ့်ဝန်) ကို ရှိတီ (ဟီဒီ) တရပ်ရွာမှနမ့်ဖဲ (နမ့်ဖွဲ) မြန်မာရွာသို့သွားသည့်လမ်းဖြတ်သန်းသည့်အမှတ် အနောက်ဘက်၊ နုဂူမြစ် (နမ့်ဝန်) ကမ်းတဘက်တချက်ပေါ်၌ တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၀ မှာ၊ တရပ်နယ်မြေအတွင်း၊ နုဂူမြစ် (နမ့်ဝန်) မြောက်ဘက်ကမ်းပေါ်တွင်ရှိသည်။ ထိုမှတ်တိုင်မှ နုဂူမြစ် (နမ့်ဝန်) ရေလယ်ကြောနယ်နိမိတ်မျဉ်းကြောင်း လို အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၅·၂ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၅° အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၃၀·၄ မီတာအကွာတွင်၊ ကျောက်ဆောင်ကြီးတခုသည်၊ နုဂူမြစ် (နမ့်ဝန်) တောင်ဘက်ကမ်းပေါ်၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၈·၅ မီတာအကွာတွင်၊ ကျောက်ဆောင်ကြီးတခုတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၀ မှာ၊ နုဂူမြစ် (နမ့်ဝန်) တောင်ဘက်ကမ်း၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်တွင် ရှိသည်။ ထိုမှတ်တိုင်မှ နုဂူမြစ် (နမ့်ဝန်) ရေလယ်ကြောမျဉ်းကြောင်းထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၈၆·၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၀ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၁၀° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၀၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၈၉ ထိ ဘယ်ရင်မှန်မှာ၊ ၂၀၉' ၁၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၇၅၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၁

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် ကတိုင်ထည်းဖြစ်၍၊ တောင်စောင်းပေါ်တွင် နုဂူမြစ် (နမ့်ဝန်) နှင့် နမ့်လိုင် (နမ့်ဝူနွယ်) ဆုံရာနေရာ အရှေ့တောင်ဘက်၊ (မြေပေါ်တိုင်းထွာရ) ၃၃·၈ မီတာအကွာ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၅၇° အလိုက်၊ မီတာပေါင်း ၄၀၀ အကွာတွင်၊ တောင်ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၅° ၃၀' အလိုက်၊ (မြေပေါ်

တိုင်းထွာရ) မိတာပေါင်း ၁၄၀ အကွာတွင်၊ အခြားတောင်ထိပ်တခု ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၁၁°၂၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၈.၄ မိတာအကွာတွင် ကျောက် ဆောင်ကြီးတခုသည်၊ နမ့်လိုင်(နမ့်လူနွယ်)ထွင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၀ ထိ ဘယ်ရင် မှန်မှာ၊ ၂၇၇°၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာ ပေါင်း ၂.၆၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၂

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်ထတိုင်ထည်းဖြစ်၍၊ တတုန်လုံ (တုန်လုံး) ရွာအနောက် မြောက်ဘက် ချာပိုလို (ဂျယ်ပီလော်) နှင့် တုန်လုန်လို (တုန်လုံးလော်) စပ်ကြား ထောင်ရိုး ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၅၃°၁၅' အလိုက်၊ ၁၀.၄၃၈ ကီလိုမီတာ အကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ် ပိဒေးခေါ် ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၁၅°၁၅' အလိုက်၊ ၁၀.၉၇၂ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ငိုရွိုက်ပူရွန်(မာဝ ခေါ်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၅°၂၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃၁.၈ မိတာအကွာတွင်၊ သစ်ပင်တပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၁ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၆°၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၉၃၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၃

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ အန်းလန်းရှန် (လွယ်အောင်း လောင်း) ထိပ်ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၁၂°၀၈' အလိုက်၊ ၂.၇၂၈ ကီလိုမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း မုန်ဟိုင်းခေါ် ထိပ်ရှိသည်။ ထိုမှတ်တိုင်မှဘယ်ရင်မှန် ၃၃၇°၅၀' အလိုက်၊ ၂.၀၈၅ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း နီစု (နီးဇီ) ခေါ် ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၂ ထိ ဘယ်ရင်မှန်မှာ ၂၅၃°၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား ထိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၅၇၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၄

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဟေရှ (ဟဲရှာ) ခေါ် တောင်ရိုး ပေါ်တွင်၊ ဟိုတုံမြန်မာရွာမှ လူဖုတချဲ့ (လာဖုတ်) တရုပ်ရွာသို့သွားသော ခြေလမ်းမှ (မြေပေါ် တိုင်းထွာရ) ၁၆ မိတာအကွာအမှတ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၅၄°၂၅' အလိုက်၊

၁.၅၂ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ် နန်းကျယ်ခေါ် ထိပ်ရှိသည်။ ထိုမှတ်တိုင် မှ ဘယ်ရင်မှန် ၁၀၄°၄၅' အလိုက် ၂.၄၄၈ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ပဖါ ချောင် (ဖဖါကျော်) ခေါ် ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၇°၄၅' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၂၀.၄ မီတာအကွာတွင်၊ ချင်ကန်ပင်ကြီးတပင် တီးထီးတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၄ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၉၃ ထိ ဘယ်ရင်မှန်မှာ ၂၇၁°၁၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၆.၉၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ၀ပု (ဝဘူ)ခေါ် ထိပ် အရွေ့ မြောက်ဘက်ကျောတန်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၇၁°၂၀' အလိုက်၊ ၇၂၅ မီတာအကွာတွင် နယ်နိမိတ် မျဉ်းကြောင်းပေါ် နန်းကျယ်ခေါ် ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၂၄° အလိုက်၊ ၂.၂၃၅ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ပဖါချောင် (ဖဖါကျော်) ခေါ် ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၄ တိ တယ်ရင်မှန်မှာ ၂၂၉°၁၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၈၄၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၆

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ဝတီခေါ် ထိပ် အရွေ့သက် (မြေ ပေါ်တိုင်းထွာရ) ၁၅၃ မီတာအကွာ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၇၁° အလိုက်၊ ၃.၉၃ ကီလိုမီတာ အကွာတွင်၊ ပဝ (ဖဘ)ခေါ် ထိပ် တခု ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၃°၂၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၀ အကွာတွင်၊ ချွန်ကန်ပင် တပင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၂°၄၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၉ မီတာအကွာတွင်၊ အခြားချွန်ကန်ပင် တပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၅ ထိ ဘယ်ရင်မှန်မှာ ၂၅၅°၁၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၅၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၇

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ မန်ကော်ပူခေါ် ထိပ်ပေါ်တွင် တည် ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၅၂°၃၅' အလိုက်၊ မီတာပေါင်း ၉၂၀ အကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ် ဟတိုင်ဒခေါ် ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၀၁°၅' အလိုက်၊ ၂.၂

ကီလီမီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ၂၀ (ဗာ) ခေါ်ထိပ်တခုရှိသည်။ ထိုမှတ်တိုင် မှ သံလိုက်ဘယ်ရင် ၅၆°၅၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၇.၁ မီတာ အကွာတွင်၊ ချွန် ကန်ပင် တပင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၈°၄၁' အလိုက်၊ (မြေပေါ်တိုင်း ထွာရ) ၂၂.၉ မီတာအကွာတွင်၊ အခြားချွန်ကန်ပင် တပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၆ ထိ ဘယ်ရင်မှန်မှာ၊ ၂၂၁°၅၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလီမီတာပေါင်း ၂.၃၁၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၈

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကောင်းမလီ (လပ်တင်ခေါ်) ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၆၉°၅၀' အလိုက်၊ ၂.၉၂၅ ကီလီမီတာ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ မိချို (မီကျို) ခေါ်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၃၆°၄၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၇ မီတာအကွာတွင်၊ နယ်နိမိတ် မျဉ်း ကြောင်းပေါ်၌ နမမလီ (လျိုင်နမ်မောမလဲ) ထိပ် ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၇ ထိ ဘယ်ရင်မှန်မှာ၊ ၂၉၈°၁၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလီမီတာပေါင်း ၇.၀၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၉

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ပန်ရှန်ရှန် (လွယ်ပန်ဆွန်) ထိပ် ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှဘယ်ရင်မှန် ၁၇၆°၅' အလိုက်၊ ၁.၀၅ ကီလီမီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ဟိုကာခေါ်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၈ ထိ ဘယ်ရင်မှန်မှာ၊ ၂၄၁°၃၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလီမီတာပေါင်း ၄.၁၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၀

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်းရေးထိုးတားသည့် အလတ်စားမှတ်တိုင်သုံးတိုင် ဖြစ်၍၊ လတင်း (ဟွေကျယ်တိုင်) မြစ်နှင့် နမ့်လွေ ဆုံရာနေရာ၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၀ မှာ၊ တရုတ်နယ်မြေအတွင်း လတင်း (ဟွေကျယ်တိုင်) မြစ် မြောက်ဘက်ကမ်းနှင့် နမ့်လွေ အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ငတောင် ဘက်၊ (မြေပေါ်တိုင်းထွာရ) ၃.၁၆ မီတာအကွာတွင်၊ သစ်ပင်နှစ်ပင်ပူးတည်ရှိသည်။ ထိုမှတ်တိုင်မှ

လတင်း (ဟေ့ကျယ်တိုင်) မြစ်ရေလယ်ကြော့မျဉ်းကြောင်းထိအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၉.၅ ဖြစ်သည်။ ထိုမှထဲထိုင်မှ နမ့်လွေ့ ရေလယ်ကြော့ မျဉ်းကြောင်းထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၅.၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၀ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်လွေ့အရွှေဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ နမ့်လွေ့ ရေလယ်ကြော့မျဉ်းကြောင်းထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၄၅.၆၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၀ မှာ၊ မြန်မာ့နယ်မြေအတွင်း လတင်း (ဟေ့ကျယ်တိုင်) မြစ်တောင်ဘက်ကမ်းနှင့် နမ့်လွေ့ အနောက်ဘက် ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ လတင်း (ဟေ့ကျယ်တိုင်) မြစ်ရေလယ်ကြော့မျဉ်းကြောင်းထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၉.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၀ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၃၀ ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြားအကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၉၁.၃ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၀ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၄၁ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၁.၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၁၉၉ ထိ ဘယ်ရင်မှန်မှာ၊ ၃၁၄.၃၀ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၃၉၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၁

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုတည်း ရေးထိုးတားသည့် အထုတ်စား မှတ်တိုင် နှစ်တိုင် ဖြစ်၍၊ နမ့်လောနှင့်နမ့်လွေ့ဆုံရာနေရာတွင်၊ နမ့်လော ကမ်းတဘက်တချက်ပေါ်၌ တတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၁ မှာ၊ တရုပ်နယ်မြေအတွင်း နမ့်လော မြောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ နမ့်လော ရေလယ်ကြော့မျဉ်းကြောင်းထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၆.၇ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၀ အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၀ အကွာတွင်၊ သစ်ပင်တပင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၉၀ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၃ မီတာအကွာတွင်၊ သစ်ပင်ကြီးတပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၁ မှာ၊ မြန်မာ့နယ်မြေအတွင်း နမ့်လော တောင်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ နမ့်လော ရေလယ်ကြော့မျဉ်းကြောင်းထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၆.၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၁ ထိ သံလိုက်ဘယ် ရင်မှာ၊ ၁၈၄၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၀ ထိ ဘယ်ရင်မှန်မှာ၊ ၂၂၅'၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၀၄၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၂

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်းရေးထိုးထားသည့် အငယ်စားမှတ်တိုင် နှစ်တိုင်ဖြစ် ၍၊ နမ့်ဝို(နမ့်ဘုတ်)နှင့် နမ့်လော ဆုံရာနေရာတွင်၊ နမ့်ဝို (နမ့်ဘုတ်) ကမ်းဘက်တချက်ပေါ်၌ တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၂ မှ၊ တရပ်နယ်မြေအတွင်း၊ နမ့်ဝို (နမ့်ဘုတ်)မြောက် ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ နမ့်ဝို (နမ့်ဘုတ်) ရေလယ်ကြော မျဉ်းကြောင်းထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၇ ဖြစ်သည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ် ရင် ၂၄၈'၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၄.၇ မီတာအကွာတွင်၊ နမ့်လော ရေလယ် ကြောမျဉ်းကြောင်းနှင့် နမ့်ဝို (နမ့်ဘုတ်) ရေလယ်ကြောမျဉ်းကြောင်းဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၈.၈ မီတာအကွာတွင်၊ ကျောက် ဆောင်တခုသည်၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ဝို (နမ့်ဘုတ်) တောင်ဘက်ကမ်းပေါ်၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၂ မှ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ဝို (နမ့်ဘုတ်) တောင် ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ နမ့်ဝို (နမ့်ဘုတ်) ရေလယ်ကြော မျဉ်းကြောင်းထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၉ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၅.၇ မီတာအကွာတွင်၊ နမ့်လော ရေလယ်ကြော မျဉ်းကြောင်းနှင့်နမ့်ဝို(နမ့်ဘုတ်) ရေလယ်ကြောမျဉ်းကြောင်းဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၂ ထိ သံလိုက်ဘယ် ရင်မှာ၊ ၁၉၃'၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၁ ထိ ဘယ်ရင်မှန်မှာ၊ ၃၁၄'၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၈၉၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၃

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တတိုင်ထည်းဖြစ်၍၊ နမ့်ဝိုကိုင်နန်ရှန် (လွယ်ကျိုင်နန်း) ထိပ် တောင်ဘက်တည့်တည့်အနီးဆုံး ကျောတန်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ် ရင် ၁၂၁'၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၈၆ မီတာအကွာတွင်၊ တရပ်နယ်မြေအတွင်း၊

နမ့်ဝိုက်နန်ရှန် (လွယ်ကွိုင်နန်း) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၅၀'၁၀' အလိုက်၊ ၁-၈၅ ကီလိုမီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်ရှိ ကိုင်လိ (ကာလီ) ခေါ်တောင်ရိုးပေါ်၌ တောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၂ ထိ ဘယ်ရင်မှန် မှာ၊ ၂၅၇'၃၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄.၁၂၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၄

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ လွယ်ပန်စန်ရှ (လွယ်ပန်ဆာစ) အနောက်ဘက်တောင်စောင်းပေါ်တွင်ထည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၁၇' အလိုက်၊ ၂.၂၅၅ ကီလိုမီတာအကွာတွင်၊ ဖြန်မာနယ်မြေအတွင်း၊ ဆီတိုပ (ဆင်တော်ဖ) ခေါ်အနောက်မြောက်ဘက်တောင်စွယ်တိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅.၂ မီတာအကွာတွင်၊ သစ်ပင်ကြီးတပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၃ ထိ ဘယ်ရင်မှန် မှာ၊ ၃၀၉' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၉၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၅

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တည်းဖြစ်၍၊ ဆီတိုပ (ဆင်တော်ဖ) ခေါ်ထိပ်ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၈' အလိုက်၊ ၃.၈၉ ကီလိုမီတာ အကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ မုချချ (မူကျကျ) ခေါ်တိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၉' ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၂ မီတာအကွာတွင်၊ ကျောက်တုံးတတုံးသည်၊ ထိုမှတ်တိုင်အနောက်မြောက်ဘက် ချိုင့်ထဲ၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၄ ထိ ဘယ်ရင်မှန်မှာ၊ ၁၇'၁၄' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၈၅၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၆

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်တည်းဖြစ်၍၊ တောင်ရိုးပေါ်တွင်၊ လာတက်ခေါ်ထိပ်အရှေ့မြောက်ဘက်၊ မီတာပေါင်း ၅၀၀ အကွာ၌ထည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၃၈'၃၈' အလိုက်၊ ၃.၈၂ ကီလိုမီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ မုချချ (မူကျကျ) ခေါ်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၅'၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၃.၉ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ သစ်ပင်ကြီးတပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၅ ထိ ဘယ်ရင် မှန်မှာ၊ ၂၇၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာ ပေါင်း ၃.၁၉၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၇

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ တဆာကိုသူခေါ် အမြင့်ဆုံးထိပ် ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆° အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၂၀ အကွာတွင်၊ တရုပ်နယ်မြေအတွင်း၊ ဝမ်ကမုတ (ဝန်ကမော်တ) ခေါ် ထိပ်ရှိ သည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၁၂၅°၁၅' အလိုက်၊ ၁.၂၄ ကီလိုမီတာအကွာတွင်၊ နယ် နိမိတ်မျဉ်းကြောင်းပေါ်၌ ပါးဖွဲခေါ်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၆ ထိ ဘယ်ရင် မှန်မှာ၊ ၂၃၆၃၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာ ပေါင်း ၅.၀၅၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၈

ထိုမှတ်တိုင်မှာ၊ အလယ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ပါပိုင် (ပါပယ်)ခေါ် အမြင့်ဆုံး ထိပ်ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၈၉°၃၅' အလိုက်၊ ၂.၁၃ ကီလိုမီတာ အကွာတွင်၊ တရုပ်နယ်မြေအတွင်း ချမဲကိုတာ (စာမေခေတာ) ခေါ်ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၇ ထိ ဘယ်ရင် မှန်မှာ၊ ၂၉၅၅၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာ ပေါင်း ၈.၆၇၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၀၉

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင် ထတိုင်ထည်းဖြစ်၍၊ ဖပု (ဖါးပု) ခေါ်နှင့် နိုပယ်ခေါ် စပ်ကြား နိုပေကာလီ ကျောထန်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇° အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၀ အကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ နိုပယ်ခေါ်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၆°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၆၀၀ အကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ထိပ်တခုရှိသည်။

နယ်နိမိတ် မှတ်တိုင် အမှတ် ၂၀၉ မှ နယ်နိမိတ် မှတ်တိုင် အမှတ် ၂၀၈ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၂၀၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၀

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင်တိုင်ထည်း ဖြစ်၍၊ တောင်ထိပ်ပေါ်ထွင်၊ နိုဟိုကျ (နိုဟိုကျယ်) ခေါ်ထိပ်တောင်ဘက် (သံလိုက်ဘယ်ရင် ၁၉၁ အလိုက်)၊ (မြေပေါ်တိုင်းလွှာ) မီတာပေါင်း ၃၉၀ အကွာ၌ ထည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၆° အလိုက်၊ (မြေပေါ်တိုင်းထွာ) မီတာပေါင်း ၃၂၀ အကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ ထောင်ထိပ်တခုရှိသည်။

နယ်နိမိတ် မှတ်တိုင် အမှတ် ၂၁၀ မှ နယ်နိမိတ် မှတ်တိုင် အမှတ် ၂၀၉ ထိ ဘယ်ရင်မှန်မှာ၊ ၂၃၄°၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြားတိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၄၆၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၁

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ချကန် (ကျာကန်) ခေါ် ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန်၊ ၂၂၇°၂၅' အလိုက်၊ ၃.၆၇ / ကီလိုမီတာ အကွာတွင်၊ နယ်နိမိတ်မှတ်တိုင်အမှတ် ၂၀၈ တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၅၄°၅၀' အလိုက်၊ ၂ ကီလိုမီတာ အကွာတွင်၊ တရပ် နယ်မြေ အတွင်း၊ နမ့်တမ် (နမ့်ထွမ်) ခေါ် ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၀ ထိ ဘယ်ရင်မှန်မှာ၊ ၁၄၃°၅၈' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၈၃၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၂

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ရှုလချုန် (ဆာလကြုံး) ခေါ် နှင့် ဝကူခေါ် စပ်ကြား ကျောတန်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၃၁၀°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာ) ၇၂ မီတာအကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ ရှုလချုန် (ဆာလကြုံး) ခေါ် တောင်ရိုး အရှေ့ဘက်ဆုံး တောင်ထိပ်ရှိသည်။

နယ်နိမိတ် မှတ်တိုင် အမှတ် ၂၁၂ မှ နယ်နိမိတ် မှတ်တိုင် အမှတ် ၂၁၁ ထိ ဘယ်ရင်မှန်မှာ၊ ၂၅၆°၁၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြားတိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄.၄၈၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၃

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဆန်မင်းပို (လွယ်စမ်မိုင်း) အရှေ့ဘက်ဆုံး ထိပ်ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၂၉၀°၄၀' အလိုက်၊ ၂.၈၁၅ ကီလိုမီတာ အကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ ဝနဲ့ ခေါ် ထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၂ ထိ ဘယ်ရင်မှန်မှာ၊ ၂၈၇°၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာ အဝေးမှာ၊ ကီလိုမီတာပေါင်း ၆.၃၂၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၄

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုတည်း ရေးတိုးတားသည့် အလတ်စားမှတ်တိုင် နှစ်တိုင် ဖြစ်၍၊ နမ့်လံနှင့် နမ့်ဆီ (နမ့်ဟောက်) ဆုံရာနေရာ တောင်ဘက် နမ့်လံကမ်း တဘက်ထချက်ပေါ်တွင် တတိုင်စီ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၄ မှာ၊ နမ့်လံနှင့် နမ့်ဆီ (နမ့်ဟောက်) ဆုံရာနေရာ တောင်ဘက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၆၆၀ ကွာအမှတ်၌၊ နမ့်လံအနောက်ဘက်ကမ်း ပေါ်တွင်၎င်း၊ ဆန်မင်းပို (လွယ်စမ်မိုင်း) ခြေရင်း၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်တွင်၎င်း၊ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၃°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၅ မီတာအကွာ တွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ တောင်ကမ်းပါးထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၂°၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၀၂ မီတာ အကွာတွင်၊ တရုပ်နယ်ခြေအတွင်း၊ ချူကဲ ရှန် (ကြူခေး)တောင်ရိုးပေါ်၌ တောင်ထိပ် တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၄ မှာ၊ တရုပ်နယ်မြေအတွင်း၊ ချူကဲရှန် (ကြူခေး)တောင် ခြေ၌ နမ့်လံနှင့် နမ့်ဆီ (နမ့်ဟောက်) ဆုံရာ နေရာ၏ တောင်ဘက် (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၇၃၀ ကွာအမှတ်တွင်၊ နမ့်လံအရှေ့ဘက်ကမ်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၆° အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၇၀ အကွာတွင်၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်၌ တောင်ကမ်းပါးထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၀၇ မီတာအကွာတွင်၊ တရုပ်နယ်မြေ အတွင်း၊ ကျောက်တုံးမျက်နှာမြင်ပေါ် ၌ “ + ” အမှတ်အသားထွင်းထားသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၄ ထိ သံထိုက် ဘယ်ရင်မှာ၊ ၁၆၇° ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၀၆.၉၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၃ ထိ ဘယ်ရင်မှန်မှာ၊ ၂၄၅°၃၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁.၀၆၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၅

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် ကခုထည်းရေးထိုးတားသည့် အကြီးစား မှတ်တိုင် နှစ်ထိုင် ဖြစ်၍၊ ချူနရန် (ကြူနတ်) ခြေရင်းအနီး၊ နမ့်လံကမ်း တသက်တချက်ပေါ်တွင် တတိုင်စီ တည်ရှိ သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၅ မှာ၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်တွင်၊ ချူနရန် (ကြူနတ်) မြောက်ဘက် တောင်စောင်းခြေရင်း နမ့်လံတောင်ဘက်ကမ်း၊ လကန်မေလိုင် (လခမ်မယ်လိုက်) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉°၄၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၉.၆ မီတာ အကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား နမ့်လံရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်

တိုင်မှ သံလိုက်ဘယ်ရင် ၂၁၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၇၀ အကွာကွင်း၊ မြန်မာ့နယ်မြေအတွင်း၊ ချူနုရှန် (ကြူနုတ်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၃၀၅၅' အလိုက်၊ ၂၄၅ ကီလိုမီတာအကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ မန်ချန်လုန်ရှန် (လွိုင်စန်နွိုင်း) လိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၅၅၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၂၂၀ မီတာ အကွာတွင်၊ တရုတ်နယ်မြေအတွင်း၊ ညောင်ပင်တပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၅ မှာ၊ တရုတ်နယ်မြေအတွင်း၊ နမ်လံ မြောက်ဘက်ကမ်း၊ မန်ချန်လုန်ရှန် (လွိုင်စန်နွိုင်း) တောင်ဘက် ခြေရင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၉၄၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၄၁ မီတာ အကွာတွင်၊ လိုနယ်နိမိတ် မှတ်တိုင် နှစ်တိုင် စပ်ကြား နမ်လံရေလယ်ကြောအမှတ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၅ ထိ သံလိုက်ဘယ်ရင်မှာ ၉၀၄၇' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၂၃၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၄ ထိ ဘယ်ရင်မှန်မှာ ၃၅၀၄၅' ဖြစ်၍၊ ထိုမှတ်တိုင်များ စပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၄၀.၆၃၈ ဖြစ်သည်။

အထောက်အထားမှတ်တိုင် အမှတ် ၂၁၅

ထိုမှတ်တိုင်မှာ၊ အကြီးစား မှတ်တိုင်တိုင်လည်းဖြစ်၍၊ ကွမ်လင်းလန် (ကောင်လင်းလန်) အရှေ့ဘက်၊ ဟေ့မိုချူ (တော့မောက်ခယို) တောင်ကြားကွင်း တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၀ အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၁၃ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၅ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၅၆၂၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၇ မီတာအကွာတွင်၊ “+” အမှတ် အသား ထွင်းထားသည့် ကျောက်တုံးတုံးသည်၊ မြန်မာ့ နယ်မြေအတွင်း၌ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၀၂၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၅ မီတာအကွာတွင်၊ သစ်ပင်တပင်သည်၊ ချူနုရှန် (ကြူနုတ်) တောင်ရိုးပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၆

ထိုမှတ်တိုင်မှာ အလတ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ကွမ်လင်းလန် (ကောင်လင်းလန်) အရှေ့ဘက် တောင်စောင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၅၆၂၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၉၈၁ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်ကိုက်ကိုက် (ကောင် ခိုက်ကိုက်) ထိပ်ရှိသည်။ သံလိုက်ဘယ်ရင် ၃၀၃၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၉ မီတာ အကွာတွင်၊ ညောင်ပင်တပင်သည်၊ တရုတ်နယ်မြေအတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၆ မှ နယ်နိမိတ် မှတ်တိုင်အမှတ် ၂၁၅ ထိ ဘယ်ရင်မှန်မှာ၊ ၃၃၆'၅၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၆၁၈ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၆ မှ အထောက်အထားမှတ်တိုင် အမှတ် ၂၁၅ ထိ သံလိုက်ဘယ်ရင်မှာ၊ ၃၁၆'၅၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား ထိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၆၁ ဖြစ်သည်။

အထောက်အထားမှတ်တိုင် အမှတ် ၂၁၆

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ကွမ်လင်းလန် (ကောင်လင်းလန်) အရှေ့တောင်ဘက်၊ ဟေ့လင်းလန် တောင်ကြားအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၁၁ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၆ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၃၂'၂၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၅၂.၇ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်လင်းလန် (ကောင်လင်းလန်) ထိပ်ရှိသည်။ သံလိုက်ဘယ်ရင် ၁၁၄'၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆.၆ မီတာအကွာတွင်၊ သစ်ပင်တပင်သည်၊ တရပ်နယ်မြေအတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၇

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ကွမ်ကိုက်ကိုက် (ကောင်ခိုက်ကိုက်) အရှေ့တောင်ဘက် တောင်စောင်း ခြေရင်းရှိ မေမုမုန်း(လခမ်မုံကီပန်)၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၃'၃၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၄၁ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်ကိုက်ကိုက် (ကောင်ခိုက်ကိုက်) ထိပ်ရှိသည်။ သံလိုက်ဘယ်ရင် ၁၆၉'၅၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄ မီတာအကွာတွင်၊ သရက်ပင်တပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၆ ထိဘယ်ရင်မှန်မှာ၊ ၄၉'၅၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၄၅၈ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၇ မှ အထောက်အထား မှတ်တိုင် အမှတ် ၂၁၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၁'၂၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၀၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၈

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ နမ့်လံ (နမ့်မ) အနောက်ဘက်ကမ်းမှာ၊ (မြေပေါ်တိုင်းထွာရ) ၁၀၂ မီတာအကွာ၊ ဝေရန်ပန် (ဝပ်ယန်ပန်)၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၄'၃၉' အလိုက် (မြေပေါ်ထိုင်းထွာရ) မီတာပေါင်း ၆၂၀ အကွာတွင်၊ တရပ်နယ်မြေအတွင်း ကွမ်ကီယွန် (ကောင်ခပ်ရွင်း) ထိပ်ရှိသည်။ သံလိုက်ဘယ်ရင် ၂၈၆'၁၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၉.၅ မီတာအကွာတွင်၊ သစ်ပင်ကြီးတပင်သည်၊ မြန်မာ့နယ်မြေအတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၇ ထိ သံလိုက်ဘယ်ရင်မှာ ၁၇°၄၃' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၆၂၂.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၉

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင်တိုင်တည်းဖြစ်၍၊ မန်ဆိုင် (မန်စန်) တရုတ်ရွာမှ မုန်လ မြန်မာ ရွာသို့ သွားသော လမ်းအနီး၊ နမ့်လံ (နမ့်မ) အရှေ့ဘက်ကမ်းပေါ်တွင်၊ ကွမ်ကီယွန် (ကောင်ခုပ်ရွင်း) မှ မြောက်ခုပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ လတီ (လတစ်) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈၀°၂၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၁.၇ မီတာအကွာတွင်၊ ထင်ရှားမြင်သာ သော ကျောက်တုံးကြီးတုံးတည်း၊ တရုတ်နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၂၀°၁၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇၉ မီတာအကွာတွင်၊ ကျောက်ဆောင် ထခုသည်။ မြန်မာ့နယ်မြေအတွင်း၊ နမ့်လံ (နမ့်မ) အနောက်ဘက်ကမ်းပေါ်၌ ရှိသည်။ သံလိုက် ဘယ်ရင် ၁၃၀°၅၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၀.၄ မီတာအကွာတွင် ညောင်ပင်တပင်သည်၊ တရုတ်နယ်မြေအတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၈ ထိ ဘယ်ရင်မှန်မှာ၊ ၃၅၁°၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်ထိုင်းထွာရ) မီတာ ပေါင်း ၂၉၂ ဖြစ်သည်။

အထောက်အတားမှတ်တိုင် အမှတ် ၂၁၉

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင်ထိုင်ထည်းဖြစ်၍၊ မန်ချင်တ (မုမ်ကျင်သ) တောင်နှင့် ကွမ်ကီယွန် (ကောင်ခုပ်ရွင်း) စပ်ကြား၊ ဟေဟိုပိုင် (ဟေဟိုပုံ) တောင်ကြားအတွင်း၌ တည်ရှိ သည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၃၂၀°၂၂' အလိုက်၊ မီတာပေါင်း ၃၈၀ အကွာတွင်၊ နယ်နိမိတ် မှတ်တိုင် အမှတ် ၂၁၉ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၄၈°၄၄' အလိုက်၊ (မြေပေါ်တိုင်း ထွာရ) ၁၉.၈ မီတာအကွာတွင် သစ်ပင်တပင်သည်၊ ကွမ်ကီယွန် (ကောင်ခုပ်ရွင်း) ထောင်ဘတ် တောင်စောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၁°၂၅' အလိုက်၊ (မြေပေါ် တိုင်း ထွာရ) ၃၆ မီတာအကွာတွင်၊ သစ်ပင်တပင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈၁°၄၈' အ လိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၅ မီတာအကွာတွင်၊ တောင်ကြားအတွင်း တောင်ပူစာထိပ်တခုရှိသည်။

အထောက်အတားမှတ်တိုင် အမှတ် ၂၂၉

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင်ထိုင်ထည်းဖြစ်၍၊ ကွမ်ကီယွန် (ကောင်ခုပ်ရွင်း) တောင် ဘက်၊ ဟေဟိုမလ (ဟေဟိုမလ) တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈၄°၂၂' အလိုက်၊ ၇၉၃ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၉ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၂၆၀°၇' အလိုက်၊ ၅၂၅ မီတာအကွာတွင် အထောက်အထားမှတ်တိုင်အမှတ် ၂၁၉ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၀°၂၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၉ မီတာအကွာတွင်၊ သစ်ပင်တပင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၄°၅၃' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၂၇.၃ မီတာအကွာတွင်၊ အခြားသစ်ပင်တပင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၇°၂၉' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၃၉.၈ မီတာအကွာတွင် လမ်းဆုံလမ်းခွဲရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၀

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ နမ့်ဟောင်း အနောက်ဘက်၊ ကွမ်ဝ (ကောင်ဝပ်) ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၆၈° ၂' အလိုက်၊ ၃၀၂ ကီလိုမီတာအကွာတွင် မြန်မာ့နယ်မြေအတွင်း၊ ကွမ်တ (ကောင်ထပ်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၉° ၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၇၃၄ ကီလိုမီတာအကွာထွင်၊ ထင်းရှူးပင် တပင်သည်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်ဟေဖိုင် (ကောင်ဟိုဖိုင်) ထိပ်ပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၅° ၂၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၆ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၁၉ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၂° ၁၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ ကီလိုမီတာ ၁၁၁၄ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၀ မှ အထောက်အထားမှတ်တိုင် အမှတ် ၂၂၁ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၄၇° ၁၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၃၆၉.၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၁

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ နမ့်ဟောင်း အနောက်ဘက်ကမ်း၊ ခေနှူးတုံ (မိုင်နျူတောင်) ရှိ ကွမ်ဟိုဖိုင် (ကောင်ဟိုဖိုင်) နှင့် ကွမ်ပုကန် (ကောင်ပုကန်) စပ်ကြား လယ်ကွက်ထဲ၌ ထည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၄၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၀၆.၂ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်မေကက် (ကောင်မယ်ကေ့) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၁° ၀၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၄၄.၄ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်ဟေ့နလွမ် (ကောင်ဟေ့နလွမ်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၃၃၇° ၂၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၅ မီတာအကွာတွင်၊ ကျောက်တုံးတတုံးသည်၊ ကွမ်ပုကန် (ကောင်ပုကန်) ခြေရင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၇° ၂၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၂.၆ မီတာအကွာတွင်၊ သစ်ပင်တပင်သည်၊ တရုပ်နယ်မြေအတွင်း၌ ထည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၁ မှ နယ်နိမိတ် မှတ်တိုင် အမှတ် ၂၂၀ ထိ ဘယ်ရင်မှန်မှာ၊ ၃၂၆° ၅၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၃၇၅ ဖြစ်သည်။

အတောက်အထားမှတ်တိုင် အမှတ် ၂၂၁

ထိုမှတ်တိုင်မှာ၊ အကြီးစားမှတ်တိုင် တတိုင်တည်းဖြစ်၍၊ နမ့်မောင်ပေါင် (နမ့်မုံပေါင်း) ဆည် မြောင်းအရှေ့ဘက်ကမ်းပေါ်တွင်၊ ကွမ်ဟိုဖိုင် (ကောင်ဟိုဖိုင်) အနောက်ဘက်ခြေရင်း၌ တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၀° ၂၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၉၀ အကွာတွင်၊ နယ်နိမိတ်မှတ်တိုင်အမှတ် ၂၂၁ ရှိသည်။ ထိုမှတ်တိုင်မှသံလိုက်ဘယ်ရင် ၂၂၉° ၄၃' အလိုက် (မြေ

ပေါ်တိုင်းထွာရ) ၃၉၈-၈ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်ဟိုပိုင်ပ (ကောင်ဟိုပုံးဖွဲ) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၂°၄၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၉-၄ မီတာ အကွာတွင်၊ သစ်ပင်တပင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၂

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်လည်းဖြစ်၍၊ နမ့်မောင်ပေါင်(နမ့်မုံပေါင်း) ဆည် မြောင်းအရှေ့ဘက်ကမ်းပေါ်တွင်၊ နမ့်ဟောင်း အရှေ့ဘက်၊ ဝမန်ဟောင်း (ဝပ်မန်ဟောင်း) ၌ထည်ရှိ သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၂°၅၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၈၀-၃ မီတာ အကွာတွင်၊ မြန်မာ့နယ်မြေ အတွင်း၊ ကွမ်ဟိုပိုင် (ကောင်ဟိုပိုင်) အနောက်ဘက်ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၇°၃၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၀၅-၇ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်ပုကန် (ကောင်ပုကန်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၆°၁၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၃-၃ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ တောင် ခြေရင်း၌ထည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၂ မှ နယ်နိမိတ်မှတ်တိုင်အမှတ် ၂၂၁ ထိ ဘယ်ရင်မှန်မှာ၊ ၁၇၁°၁၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၆၈၁ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၂ မှ အထောက်အထားမှတ်တိုင်အမှတ် ၂၂၁ ထိ ဘယ်ရင် မှန်မှာ ၁၆၃°၂၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၆၉၉ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၃

ထိုမှတ်တိုင်မှာ၊ အလတ်စား မှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ကွမ်လာလျန် (ကောင်လာလျန်) ကျောတန်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၁°၁၃' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၄၉၅-၄ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်မေကက် (ကောင်မယ် ကတ္တေ) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၃°၂၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၅-၈ မီတာအကွာတွင်၊ ညောင်ပင်တပင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈၈°၃၄' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇ မီတာအကွာတွင်၊ သရက်ပင်တပင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၂ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၁၁°၂၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၄၃၇ မြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၄

ထိုမှတ်တိုင်မှာ၊ အလတ်စား မှတ်တိုင်တတိုင်ထည်းဖြစ်၍၊ ကွမ်လာလျန် (ကောင်လာလျန်) အရှေ့မြောက်ဘက်တွင်၊ နဟေပို(နဟေပုတ်) ချောင်းဝ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၇၇°၃၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၉၈-၅ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊

ဆီကွမ်ဟေ့ပို့ (အနောက်ကောင်ဟေ့ပို့) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈°၄၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃၉-၃ မီတာအကွာတွင်၊ ညောင်ပင်တပင်သည်၊ တရုတ်နယ်မြေ အတွင်း၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၂°၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၄-၄ မီတာအကွာတွင်၊ သရက်ပင်တပင်သည်၊ မြန်မာ့နယ်မြေ အတွင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၄ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၃ ထိ သံလိုက်သယ်ရင် ၂၂၂'၄' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၄၁၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၅

ထိုမှတ်တိုင်မှာ၊ အလတ်စား မှတ်တိုင် တကိုင်တည်းဖြစ်၍၊ ကွမ်လောလုံး (ကောင်လောက် လုံ) အနောက်မြောက်ဘက်ခြေရင်း၊ မန်ပန်း (မန်ပုံ) ရွာ အရှေ့တောင်ဘက်၊ မေမုန်စန်ကို (မယ်မုံ စံကော်) ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၈°၃၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၂၉၂ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း ကွမ်တ (ကောင်ထပ်) ထိပ်ရှိသည်။ ထို မှတ်တိုင်မှ သံလိုက်သယ်ရင် ၁၄၈'၂၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၈၀၅ မီတာအကွာတွင်၊ သရက်ပင်တပင် တည်ရှိသည်။ လိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈၃°၄၇' အလိုက်၊ (မြေပေါ်တိုင်းထွာ ရ) ၉၇ မီတာအကွာတွင်၊ ဘရက်ပင် တပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၄ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၂၄'၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၇၃၆ ဖြစ်သည်။

အတောက်အတားမှတ်တိုင် အမှတ် ၂၂၅

ထိုမှတ်တိုင်မှာ၊ အလတ်စား မှတ်တိုင် တကိုင်တည်းဖြစ်၍၊ မန်ပန်း (မန်ပုံ) ရွာ အရှေ့ဟောင် ဘက်၊ ကွမ်လောလုံး (ကောင်လောက်လုံ) မြောက်ဘက် တောင်ခြေရင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၅°၃၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၃၆.၈ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၅ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၄°၃၉' အထိုက်၊ (မြေ ပေါ်တိုင်းထွာရ) ၄၈၂၅ မီတာအကွာတွင်၊ ရေတွင်းတတွင်းသည်၊ မန်ပန်း (မန်ပုံ) ရွာအရှေ့ တောင်ဘက်၌ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၁°၁၄' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၁၁၄ မီတာအကွာတွင်၊ သရက်ပင်တပင် တည်ရှိသည်။

အတောက်အတားမှတ်တိုင် အမှတ် ၂၂၅

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တကိုင်တည်းဖြစ်၍၊ ကွမ်တ (ကောင်ထပ်) နှင့် ကွမ်လောလုံး (ကောင်လောက်လုံ) စပ်ကြား ဟေ့ပုပ (စွပ်ဟောင်တောင်ကြား) ဝ၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၅°၄' အလိုက်၊ ၇၁၄-၇ မီတာအကွာတွင်၊

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၅ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၀'၃၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၁၄ မီတာအကွာတွင်၊ အထောက်အထားမှတ်တိုင် အမှတ် ၂၂၅ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၆၀'၅၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၉၃.၆ မီတာအကွာတွင်၊ ရေတွင်းတစ်ခုရှိသည်။ မန်ပန်း (မန်ပုံ) ရွာအရှေ့တောင်ဘက်၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၅'၅၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၁.၅ မီတာအကွာတွင်၊ ညောင်ပင်တပင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၆

ထိုမှတ်တိုင်မှာ၊ အလတ်စား မှတ်တိုင် တတိုင်ထည်းဖြစ်၍၊ မန်ပန်း (မန်ပုံ)ရွာမှ လုန်လီ (လုံလီ) ရွာသို့သွားသော လမ်းအနီး၊ နမ့်လံတောင်ဘက်ကမ်း၊ ကွမ်တ (ကောင်ထပ်) မြောက်ဘက်တောင်ခြေရင်း၊ လုန်မန်တန် (လုံမန်တန်)၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၈၀'၅၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၂၆ ကီလိုမီတာ အကွာတွင် မြန်မာ့နယ်မြေအတွင်း၊ ကွမ်ဝမ်ဝမ် (ကောင်ဝမ်ဘောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၇'၅၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၇ မီတာအကွာတွင်၊ သစ်ပင်တပင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၅'၁၀' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၁၁၁ မီတာအကွာတွင်၊ သစ်ပင်ထပ်သည်၊ ကွမ်တ (ကောင်တပ်) ပေါ်၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၅ ထိ ဘယ်ရင်မုန်မှာ၊ ၂၃၃'၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ၁၀၇၆ ကီလိုမီတာဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၆ မှ အလောက်အထားမှတ်တိုင် အမှတ် ၂၂၅ ထိ ဘယ်ရင်မုန်မှာ၊ ၂၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀၇၉ ဖြစ်သည်။

အတောက်အထားမှတ်တိုင် အမှတ် ၂၂၆

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဟေ့ရဲ (ဟေ့အစ်) ချောင်းအနောက်ဘက်ရှိ ဆည်မြောင်းအနောက်ဘက်ကမ်း၊ ကွမ်ဝမူပို (ကောင်ဝမူပို) အရှေ့မြောက်ဘက်တောင်ခြေရင်း၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မုန် ၂၇၂' ၄၅' အလိုက်၊ ၇၃၄ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၆ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၁' ၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၁၀.၄ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်ပလောင် (ကောင်ပလောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၆' ၄၁' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၉၂ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်ဝမ်ဝမ် (ကောင်ဝမ်ဘောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၅' ၄၃' အလိုက်၊ (မြေပေါ်ထိုင်းထွာရ) ၂၂၃.၅ မီတာအကွာတွင်၊ သစ်ပင်ထပ်သည်၊ တွမ်ပလောင် (ကောင်ပလောင်) အနောက်မြောက်ဘက် တောင်ခြေရင်း၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၇

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဟေ့ရဲ (ဟေ့အစ်) ချောင်းအရှေ့ဘက်၊ မေပြန်စန်ကို (မယ်ပျိုစံကော်) ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၅°၂၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၀၉၃ ကီလိုမီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်ဝမ်ဝမ် (ကောင်ဝမ်ဘောင်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၄° ၁၆' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၂၀.၆ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်စန်း (ကောင်စန့်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၅°၄၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၅၁ မီတာအကွာတွင်၊ သစ်ပင်ကြီးတပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၆ တိ ဘယ်ရင်မှန်မှာ၊ ၂၇၉°၁၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ မီတာပေါင်း ၈၁၃ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၇ မှ အထောက်အထားမှတ်တိုင် အမှတ် ၂၂၆ တိ သံလိုက်ဘယ်ရင်မှာ၊ ၂၅၃°၄၄' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၉၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၈

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင် တတိုင်ထည်းဖြစ်၍၊ ဟေ့လချောင်းနှင့် ဟေ့ရဲ (ဟေ့အစ်) ချောင်းစပ်ကြား မေတုန်နွန် (နထွန်းတော်) ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၀°၅၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၇၅ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ ကွမ်စန်း (ကောင်စန့်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၂°၅၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂.၉ မီတာအကွာတွင်၊ သစ်ပင်တပင် ထည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁၃° ၉' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၅၄ မီတာအကွာတွင်၊ ညောင်ပင်တပင် တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၇ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၅၃° ၄၄' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၂၄၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၉

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုတည်း ရေးထိုးတားသည့် အလတ်စား မှတ်တိုင်နှစ်တိုင် ဖြစ်၍၊ ဟွီလ (ဟေ့လ) ချောင်း ကမ်းတဘက်တချက်ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၉ မှာ၊ ဟွီလ (ဟေ့လ) ချောင်းအနောက်ဘက်ကမ်း၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၉၀°၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃.၅ မီတာအကွာတွင်၊ ထိုမှတ်တိုင်နှစ်တိုင်စပ်ကြား ဟွီလ (ဟေ့လ) ချောင်း

ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၁° ၂၈' အလိုက်၊ (မြေပေါ်တိုင်းထွာ ၅) ၁၉၃ မီတာအကွာတွင်၊ ညောင်ပင်တပင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇° ၂၅' အလိုက်၊ (မြေပေါ်တိုင်းထွာ) ၁၄၄ မီတာအကွာတွင်၊ သရက်ပင်တပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၉ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ဟိုလ (ဟေ့လ) ချောင်း အရွှေဘက်၊ ကွမ်မိုး (ကောင်မောက်) အောက်ပိုင်း တောင်စောင်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၀° ၂' အလိုက်၊ (မြေပေါ်တိုင်းထွာ) ၁၁-၄ မီတာအကွာတွင်၊ ထိုနယ်နိမိတ် မှတ်တိုင်နှစ်တိုင်စပ်ကြား ဟိုလ (ဟေ့လ)ချောင်း ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၂၄° ၃၈' အလိုက်၊ (မြေပေါ်တိုင်းထွာ) ၁၆၂ မီတာ အကွာတွင်၊ သရက်ပင်တပင်တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၉ တိ သံလိုက်ဘယ်ရင်မှာ၊ ၉၀° ၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာ) မီတာပေါင်း ၂၄.၉ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၈ ထိ သံလိုက်ဘယ်ရင် မှာ၊ ၂၇၀° ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာ) မီတာပေါင်း ၃၀၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၀

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ် တခုထည်းရေးတိုးတားသည့် အငယ်စား မှတ်တိုင် သုံးတိုင် ဖြစ်၍၊ နမ့်လံနှင့် နမ့်ချီ (နမ့်ဆယ်)ဆုံရာနေရာ၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၀ မှာ၊ တရပ်နယ်မြေအတွင်း၊ နမ့်လံ အရွှေဘက်ကမ်းနှင့် နမ့်ချီ (နမ့်ဆယ်)မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်နှင့် အနီးဆုံး၊ နမ့်လံရေလယ် ကြောမျဉ်းကြောင်းပေါ်ရှိ အမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၅၀° အလိုက်၊ (မြေပေါ် တိုင်းထွာ) ၄၂.၇ မီတာအကွာတွင်ရှိသည်။ ထိုမှတ်တိုင်နှင့် အနီးဆုံး၊ နမ့်ချီ (နမ့်ဆယ်)ရေလယ် ကြောမျဉ်းကြောင်းပေါ်ရှိ အမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃၂° အလိုက်၊ (မြေပေါ် တိုင်းထွာ) ၂၃-၉ မီတာအကွာတွင်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၇° အလိုက်၊ (မြေ ပေါ်တိုင်းထွာ) ၄၅-၄ မီတာအကွာတွင်၊ ထိုမြစ်နှစ်ခု၏ ရေလယ်ကြောမျဉ်းကြောင်းများဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၆° ၃၅' အလိုက်၊ (မြေပေါ်တိုင်းထွာ) ၃၂ မီတာ အကွာတွင်၊ ညောင်ပင်ကြီးတပင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၇° ၅' အလိုက်၊ (မြေပေါ်တိုင်းထွာ) မီတာပေါင်း ၉၀ အကွာတွင်၊ ကျောက်တုံးကြီးတတုံး တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၀ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်လံ အနောက်ဘက်ကမ်း ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်နှင့်အနီးဆုံး၊ နမ့်လံ ရေလယ်ကြော မျဉ်းကြောင်းပေါ်ရှိ အမှတ် မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၄° ၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာ) ၄၆.၇ မီတာအကွာတွင်

ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၇၉°၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၆ မီတာအကွာ
ကွင်း၊ နမ့်လံရေလယ်ကြော မျဉ်းကြောင်းနှင့် နမ့်ချီ (နမ့်ဆယ်) ရေလယ်ကြော မျဉ်းကြောင်းဆုံ
သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉^၀ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်လံအရှေ့ဘက်ကမ်းနှင့်
နမ့်ချီ (နမ့်ဆယ်) တောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်နှင့် အနီးဆုံး၊ နမ့်ချီ (နမ့်ဆယ်)
ရေလယ်ကြော မျဉ်းကြောင်းပေါ်ရှိ အမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၇°၄၀' အလိုက်၊
(မြေပေါ်တိုင်းထွာရ) ၂၉.၂ မီတာအကွာတွင်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၅°၃၀'
အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၇.၅ မီတာအကွာတွင်၊ ထိုမြစ်နှစ်ခု၏ ရေလယ်ကြော မျဉ်းကြောင်း
များဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉^၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉^၀ ထိ သံလိုက်ဘယ်ရင်မှာ၊
၂၃၉°၅၀' မြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း
၉၀.၂ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉^၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉^၀ ထိ၊ သံလိုက်
ဘယ်ရင်မှာ၊ ၁၅၂°၃၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ)
မီတာပေါင်း ၅၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉^၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂^၉ ထိ ဘယ်ရင်မှန်မှာ၊ ၃၃၉°၃၀'
ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၄.၄၂၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၁

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်းရေးထိုးထားသည့် အငယ်စားမှတ်တိုင်နှစ်ထိုင်ဖြစ်၍၊
နမ့်ချ (ဟွေဆတ်) နှင့် နမ့်ချီ (နမ့်ဆယ်) ဆုံရာနေရာ၌၊ နမ့်ချ (ဟွေဆတ်) ကမ်းထောက်ထချက်
ပေါ်တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃^၁ မှာ၊ တရုပ်နယ်မြေအတွင်း၊ နမ့်ချ (ဟွေဆတ်) မြောက်ဘက်
ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်နှင့်အနီးဆုံး၊ နမ့်ချ (ဟွေဆတ်) ရေလယ်ကြော မျဉ်း
ကြောင်းပေါ်ရှိ အမှတ်မှာ၊ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၉၇°၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ)
၈.၂ မီတာအကွာတွင်ရှိသည်။ ထိုမှတ်တိုင်မှ (မြေပေါ်တိုင်းထွာရ) ၁၂.၇ မီတာအကွာတွင် နမ့်ချ
(ဟွေဆတ်) ရေလယ်ကြောမျဉ်းကြောင်းနှင့် နမ့်ချီ (နမ့်ဆယ်) ရေလယ်ကြောမျဉ်းကြောင်း
ဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၇°၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၉.၈ မီတာ
အကွာတွင် “⊕” အမှတ်အသား ထွင်းထားသော ကျောက်တုံးကြီးထဲတွင် ထည့်ရှိသည်။ သံလိုက်
ဘယ်ရင် ၂၇၅°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၀.၈ မီတာအကွာတွင် နမ့်ချီ (နမ့်ဆယ်)
အနောက်ဘက်ကမ်းပေါ်၌ “⊕” အမှတ်အသား ထွင်းထားသော အခြားကျောက်တုံးကြီးတုံး
တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်ချ (ဟော့ဆတ်) တောင်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်နှင့် အနီးဆုံး၊ နမ့်ချ (ဟော့ဆတ်) ရေလယ်ကြောမျဉ်း ကြောင်းပေါ်ရှိ အမှတ်မှာ၊ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅.၁ မီတာအကွာတွင်ရှိသည်။ ထိုမှတ်တိုင်နှင့်အနီးဆုံး၊ နမ့်ချီ (နမ့်ဆတ်) ရေလယ်ကြော မျဉ်း ကြောင်းပေါ်ရှိ အမှတ်မှာ၊ တိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၄' ၃၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂.၅ မီတာအကွာတွင်ရှိသည်။ ထိုမှတ်တိုင်မှ (မြေပေါ်တိုင်းထွာရ) ၁၄.၇ မီတာအကွာတွင် တိုမြစ်နှစ်ခု၏ ရေလယ်ကြောမျဉ်းကြောင်းများဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၉၇၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၃.၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၇ ထိ ဘယ်ရင်မှန်မှာ၊ ၁၉၈၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၅၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၂

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ တောင်ရိုးပေါ်တွင်၊ လျှင်လင်တီဖ (လျှင် လင်တီဖ) ထိပ် မြောက်ဘက် မီတာပေါင်း ၃၀ အကွာ၌တည်ရှိသည်။ ထိုမှတ်တိုင်မှ ဘယ်ရင်မှန် ၇၉၃၀' အလိုက်၊ ၂.၁၁၅ ကီလိုမီတာအကွာတွင်၊ တပန်နောင်ရှန် (ကောင်တပန်နောင်) ထိပ် ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၃ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၃၁၄' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား ထိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၇၇ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၃

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တူညီသည့် ရေးထိုးထားသည့် အငယ်စားမှတ်တိုင် သုံးတိုင်ဖြစ်၍၊ နမ့်မုတ် နှင့် နမ့်တုန် ဆုံရာနေရာ၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၃ မှာ၊ တရုန်နယ်မြေအတွင်း၊ နမ့်မုတ် မြောက်ဘက် ကမ်းပေါ် တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၆၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၈.၂ မီတာအကွာတွင်၊ မှတ်တိုင်အမှတ် ၂၃၃ နှင့် ၂၃၃ နှစ်တိုင်စပ်ကြား နမ့်မုတ် ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၂၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂ မီတာ အကွာတွင်၊ မှတ်တိုင်အမှတ် ၂၃၃ နှင့် ၂၃၃ နှစ်တိုင်စပ်ကြား နမ့်တုန် ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၃၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၀.၂ မီတာအကွာတွင်၊

ထိုမြစ်နှစ်ခု၏ ရေလယ်ကြော မျဉ်းကြောင်းများ ဆိုသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၆°၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၁.၅ မီတာအကွာတွင်၊ “⊕” အမှတ်အသား ထွင်းထားသည့် အလွန်ကြီးမားသော ကျောက်တုံးကြီးတုံးတည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၅၅°၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၂.၈ မီတာအကွာတွင်၊ “⊕” အမှတ်အသား ထွင်းထားသည့် အလွန်ကြီးမားသော အခြားကျောက်တုံးကြီးတုံး တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်မုထ် တောင်ဘက်ကမ်းနှင့် နမ့်တုန် အနောက်မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆.၈ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃ နှင့် ၂၄ စပ်ကြား နမ့်မုထ် ရေလယ်ကြောအမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၁°၅၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂.၅ မီတာအကွာတွင်၊ ထိုမြစ်နှစ်ခု၏ ရေလယ်ကြောမျဉ်းကြောင်းများ ဆိုသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်တုန်အရှေ့တောင်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၂°၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃.၈ မီတာအကွာတွင်၊ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၆ နှင့် ၂၇ စပ်ကြား နမ့်တုန် ရေလယ်ကြော အမှတ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၇°၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၀.၁ မီတာအကွာတွင်၊ နမ့်တုန်ရေလယ်ကြောမျဉ်းကြောင်းနှင့် နမ့်မုထ်ရေလယ်ကြောမျဉ်းကြောင်းဆိုသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၈၆°၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၅ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၃၀ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၂၂°၄၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၅.၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၃၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃ ထိ ဘယ်ရင်မှန်မှာ ၃၂၃°၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၅.၇၄၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၄

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသည့် အလတ်စားမှတ်တိုင်နှစ်တိုင်ဖြစ်၍၊ နန်တ (နမ့်တာ) နှင့် နမ့်တုန် ဆုံရာနေရာတွင် နန်တ (နမ့်တာ) ကမ်းတဘက်တချက်ပေါ်၌ တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄ မှာ၊ တရပ်နယ်မြေအတွင်း၊ နန်ထ (နမ့်တာ) မြောက်ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၃°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ရေလယ်ကြောအမှတ်ရှိသည်။ ထို

မှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၆° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈.၅ မီတာအကွာတွင်၊ နန်တ (နမ့်တာ) ရေလယ်ကြောမျဉ်းကြောင်းနှင့် နမ့်တုန် ရေလယ်ကြော မျဉ်းကြောင်း ဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၆°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၄၀.၄ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း တောင်ပူစာထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၄ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နန်တ (နမ့်တာ) ထောင်ဘက် ကမ်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၅၃°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၉.၅ မီတာအကွာတွင်၊ ထိုနယ်နိမိတ်မှတ်တိုင်နှစ်တိုင်စပ်ကြား ရေလယ်ကြောအမှတ်ရှိသည်။ ထို မှတ်တိုင်မှ နမ့်တုန်ရေလယ်ကြောမျဉ်းကြောင်းတိ အကွာအဝေးမှာ၊ (မြေပေါ်ထိုင်းထွာရ) မီတာ ပေါင်း ၁၂.၈ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၂° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၅.၂ မီတာအကွာတွင်၊ ထိုမြစ်နှစ်ခေါ် ရေလယ်ကြောမျဉ်းကြောင်းများဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၇၃°၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၅.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၂၇ ထိ ဘယ်ရင်မှန်မှာ၊ ၂၃၉°၂၂' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၃.၅၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၅

ထိုမှတ်တိုင်မှာ၊ အငယ်စား မှတ်တိုင်တိုင်ထည်းဖြစ်၍၊ ကွမ်မီဟင်ကို (ကွမ်မီးဟိန်းကော့) တောင်ရိုးပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၀၀°၅၀' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၄၀.၉ မီတာအကွာတွင်၊ ကျောက်ပုံတပုံသည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်ရှိ တောင် ပူစာပေါ်၌ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၃° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၆၀.၂ မီတာအကွာတွင် ကျောက်ပုံတပုံသည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်ရှိ အခြားတောင်ပူစာ တခုပေါ်၌ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၃၃°၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၃၃.၃ မီတာ အကွာတွင်၊ မြန်မာ့နယ်မြေအတွင်း တောင်ပူစာထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၅ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၆ ထိ ဘယ်ရင်မှန်မှာ၊ ၂၇၆°၄၆' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက် အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၃.၂၅၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၆

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ တောင်ရိုးပေါ်တွင် မအိကိုရှန် (လွယ် လတ်ခမ်း) ထိပ် အရှေ့တောင်ဘက်၌ တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၉၅°၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၆.၆ မီတာအကွာတွင်၊ ကျောက်ပုံသည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်ရှိ

မအိန္ဒိယ (လွယ်လတ်ခမ်း) ထိပ်ပေါ်၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၉°၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၅၆.၂ မီတာအကွာတွင်၊ ကျောက်ပုံတပ်သည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်ရှိ တောင်ပူစာထိပ်ပေါ်၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၆ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၅ လို ဘယ်ရင်မှန်မှာ၊ ၂၀၂၄၁' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၈.၀၃၄ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၇

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ပညာလူမဂ္ဂန် (လွယ်နောင်လွမ်) ထိပ်နှင့် နန်ချီလေမဂ္ဂန် (နန်ချီစဟတောင်) စပ်ကြား ကျောတန်းပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၀၉°၄၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၈၆.၆ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်ရှိ ပညာလူမဂ္ဂန် (လွယ်နောင်လွမ်) ထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၅၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၅၆.၆ မီတာအကွာတွင်၊ တရပ်နယ်မြေအတွင်း တောင်ထိပ်တခုရှိသည်။ သံလိုက်ဘယ်ရင် ၅၄°၃၀' အလိုက်၊ ၁၆၁ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၆ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၈၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၇.၄၇၂ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၈

ထိုမှတ်တိုင်မှာ၊ အငယ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ တောင်ရိုးပေါ်တွင်၊ မောင်ချိုချောင်ရှန် (ကီယူပတ်တူလုံတောင်) ထိပ် အနောက်တောင်တက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၅၀၀ အကွာ၌ကည်ရှိသည်။ လိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၈°၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၆၃.၂ မီတာအကွာတွင်၊ ကျောက်တုံးတတုံးသည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ထီးထီးရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၇၀° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၁၂.၆ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ထိပ်တခုရှိသည်။ သံလိုက်ဘယ်ရင် ၂၂၄°၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၈၁ မီတာအကွာတွင်၊ မြန်မာ့နယ်မြေအတွင်း၊ တောင်ပူစာထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၇°၂၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၂၀.၇ မီတာအကွာတွင်၊ တရပ်နယ်မြေအတွင်း၊ တောင်ထိပ်တခုရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၇ လို ဘယ်ရင်မှန်မှာ၊ ၂၆၈၃၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၀၇၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၉

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ကျူမလန်တလု (ကီယူမတ်လန်ပန် တရီ) တောင်ရိုးပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၈° အလိုက်၊ (မြေပေါ်တိုင်း ထွာရ) ၅၁.၆ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌၊ ကျူမလန်တလုရှန် (ကီယူမတ်လန်ပန် တရီတောင်) တပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၅° ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၆.၂ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ တောင်ပူစာထိပ်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၀၀° ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၃.၂ မီတာအကွာတွင်၊ မြန်မာ့နယ် မြေအတွင်း၊ တောင်ပူစာထိပ်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၈ ထိ ဘယ်ရင်မှန်မှာ၊ ၃၀၁° ၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂.၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၀

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ လိုချိုဖူရှို (လောထုဖူရှို) ထိပ်မှ မြောက် ခပ်ယွန်းယွန်း အနောက်ဘက်အလိုက်၊ တောင်ရိုးပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက် ဘယ်ရင် ၁၃၅° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၃၀.၂ မီတာအကွာတွင်၊ နယ်နိမိတ်မျဉ်းကြောင်း ပေါ်၌ တောင်ထိပ်တခုရှိသည်။ သံလိုက်ဘယ်ရင် ၃၁၁° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၁၂.၄ မီတာ အကွာတွင်၊ တရုပ်နယ်မြေအတွင်း လမ်းသုံးလမ်း တွေ့ဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၀ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၃၉ ထိ ဘယ်ရင်မှန်မှာ၊ ၂၅၃° ၁၈' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀.၂၃၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၁

ထိုမှတ်တိုင်မှာ၊ အလတ်စားမှတ်တိုင်တိုင်ထည်းဖြစ်၍၊ ကွမ်ပျင်နိုင် (ကောင်းပိုင်နဲ့) ထိပ် ပေါ်တွင်တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၆၂° အလိုက်၊ ၁၆၀.၄ မီတာအကွာတွင်၊ တရုပ်နယ်မြေအတွင်း တောင်ထိပ်တခုရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၈၂° ၁၅' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၈ မီတာအကွာတွင်၊ ကျောက်ပုံတပုံသည်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်၌ ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၈၀° ၄၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၄.၈ မီတာ အကွာတွင်၊ ကျောက်ပုံတပုံသည်၊ တရုပ်နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၁ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၀ တိ တယ်ရင်မှန်မှာ၊ ၂၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၂.၂၉၀ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၂

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသည့် အငယ်စားမှတ်တိုင်သုံးတိုင်ဖြစ်၍၊ နမ့်ငှဲဟေ့လိုင် (နမ့်လုတ်) ဆုံရာနေရာ၌ထည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ မှာ၊ တရုပ်နယ်မြေအတွင်း၊ ဟေ့လိုင် (နမ့်လုတ်) အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၃° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၉.၅ မီတာအကွာတွင်၊ ဟေ့လိုင် (နမ့်လုတ်) ရေလယ်ကြော မျဉ်းကြောင်းနှင့် နမ့်ငှဲ ရေလယ်ကြော မျဉ်းကြောင်းဆုံသည်။ ထိုမှတ်တိုင်မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ နှင့် ၂၅၂ စပ်ကြား ဟေ့လိုင် (နမ့်လုတ်) မြစ်ရေလယ်ကြော အမှတ်ထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၉ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၁၃° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၅.၇ မီတာ အကွာကွင်းကျောက်ပုံတပုံသည်၊ မြန်မာ့နယ်မြေအတွင်း၌ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၂၄၃' ၁၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၇၃.၃ မီတာအကွာတွင်၊ အခြားကျောက်ပုံတပုံသည်၊ တရုပ်နယ်မြေအတွင်း၌ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ ဟေ့လိုင် (နမ့်လုတ်) အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၃၂၃° အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၅.၀ မီတာအကွာတွင်၊ ဟေ့လိုင် (နမ့်လုတ်) ရေလယ်ကြောမျဉ်းကြောင်းနှင့် နမ့်ငှဲ ရေလယ်ကြောမျဉ်းကြောင်း ဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ မှာ၊ တရုပ်နယ်မြေအတွင်း၊ နမ့်ငှဲ မြောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၆၀' ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၄ မီတာ အကွာတွင်၊ ဟေ့လိုင် (နမ့်လုတ်) ရေထယ်ကြော မျဉ်းကြောင်းနှင့် နမ့်ငှဲ ရေလယ်ကြော မျဉ်းကြောင်း ဆုံသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၇' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၃၇.၄ မီတာ အကွာတွင် “⊕” အမှတ်အသားထွင်းထားသည့် ကျောက်ကုံးတတုံးသည်၊ တရုပ်နယ်မြေ အတွင်း၌ ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ ထိ သံလိုက်ဘယ်ရင် မှာ၊ ၆၉၃' ၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၃၁.၉ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၅၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၆၃.၆ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၁ ထိ ဘယ်ရင်မှန်မှာ၊ ၂၂၆ ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၁၀.၅၄၈ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၃

ထိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုထည်း ရေးထိုးထားသည့် အလတ်စား မှတ်တိုင်သုံးတိုင် ဖြစ်၍၊ နမ့်င နှင့် လန်ဆန် (မဲခေါင်) မြစ် ဆုံရာနေရာ၌တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၃ မှာ၊ တရုပ်နယ်မြေအတွင်း၊ နမ့်င အရှေ့မြောက်ဘက်ကမ်း ပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၂' အလိုက်၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၁၉၀ အကွာတွင်၊ နမ့်င ရေလယ်ကြော မျဉ်းကြောင်းနှင့် လန်ဆန် (မဲခေါင်) မြစ် ရေလယ်ကြော မျဉ်းကြောင်းဆုံသည်။ ထိုမှတ်တိုင်မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၃ နှင့် ၂၅၂ စပ်ကြား နမ့်င ရေလယ်ကြောအမှတ်ထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၃၅ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၂၈' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၂၂၇ မီတာအကွာ တွင် “ + ” အမှတ်အသား ထွင်းထားသည့် ကျောက်တုံးတစုသည်၊ တရုပ်နယ်မြေအတွင်း လန်ဆန် (မဲခေါင်) မြစ်အရှေ့တောင်ဘက်ကမ်းပေါ်တွင်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၃' အလိုက်၊ (မြေပေါ်တိုင်းထွာရ) ၈၅ မီတာအကွာတွင် “ + ” အမှတ်အသားထွင်းထားသည့် အခြား ကျောက် တုံးတစုသည်၊ တရုပ်နယ်မြေအတွင်း နမ့်င အရှေ့ဘက်ကမ်းပေါ်တွင်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ မှာ၊ မြန်မာ့နယ်မြေအတွင်း၊ နမ့်င အနောက်တောင်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၄၆' ၃၀' အလိုက်၊ (မြေပေါ်တိုင်းထွာ ရ) ၁၃၈.၆ မီတာအကွာတွင်၊ နမ့်င ရေလယ်ကြော မျဉ်းကြောင်းနှင့် လန်ဆန် (မဲခေါင်) မြစ် ရေလယ် ကြောမျဉ်းကြောင်းဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၃ မှာ၊ တရုပ်နယ်မြေအတွင်း၊ လန်ဆန် (မဲခေါင်) မြစ် အရှေ့ ထောင်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၄၄၅' အလိုက်၊ (မြေပေါ် တိုင်းထွာရ) ၁၄၉ မီတာအကွာတွင်၊ နမ့်င ရေလယ်ကြောမျဉ်းကြောင်းနှင့် လန်ဆန် (မဲခေါင်) မြစ် ရေလယ်ကြော မျဉ်းကြောင်းဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၃ ထိ သံလိုက်ဘယ်ရင်မှာ၊ ၂၁၉' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာပေါင်း ၈၄ ဖြစ်သည်။ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၃ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၃ ထိ သံလိုက်ဘယ် ရင်မှာ၊ ၁၇၇' ၃၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းထွာရ) မီတာ ပေါင်း ၃၃၃.၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၉ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၂ ထိ ဘယ်ရင်မှန်မှာ၊ ၂၄၇၅၀' ဖြစ်၍၊ တိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၆.၅၅ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၄၄

တိုမှတ်တိုင်များမှာ၊ အမှတ်စဉ်တခုတည်း ရေးတိုးတားသည့် အကြီးစားမှတ်တိုင် နှစ်တိုင်ဖြစ်၍၊ လန်ဆန် (မဲခေါင်)မြစ်နှင့် နမ့်လ ဆုံရာ နေရာ၌၊ လန်ဆန်(မဲခေါင်) မြစ်ကမ်း တဘက်တချက်ပေါ် တွင် တတိုင်စီတည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၅ မှ၊ တရုပ်နယ်မြေအတွင်း၊ လန်ဆန် (မဲခေါင်) မြစ်အရှေ့ မြောက်ဘက်ကမ်းနှင့် နမ့်လ အနောက်မြောက်ဘက်ကမ်းပေါ်တွင် ကည်ရှိသည်။ ထိုမှတ်တိုင်မှသံလိုက် ဘယ်ရင် ၁၇၃° အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၂၀၃.၅ မီတာအကွာတွင်၊ တိုမြစ်နှစ်ခု၏ ရေလယ် ကြောမျဉ်းကြောင်းများဆုံသည်။ ဤမှတ်တိုင်မှ တိုမှတ်တိုင်နှစ်တိုင်စပ်ကြား လန်ဆန်(မဲခေါင်)မြစ် ရေလယ်ကြော အမှတ်ထိ အကွာအဝေးမှာ၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၁၀၁ ဖြစ်သည်။ ထိုမှတ်တိုင်မှ သံလိုက်ဘယ်ရင် ၁၇၆.၅° အလိုက်၊ (မြေပေါ်တိုင်းတွာရ) ၁၉.၇ မီတာအကွာတွင်၊ စင်တီမီတာပေါင်း ၄၀ အမြင့်ရှိ ကြိတ်အကိုးအကား မှတ်တိုင်တတိုင်သည်။ တရုပ်နယ်မြေအတွင်း၊ လန်ဆန် (မဲခေါင်) မြစ် အရှေ့မြောက်ဘက်ကမ်းနှင့် နမ့်လ အနောက်မြောက်ဘက်ကမ်းပေါ်၌ တည်ရှိသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၆ မှ၊ မြန်မာ့နယ်မြေအတွင်း၊ လန်ဆန် (မဲခေါင်) မြစ် အနောက်တောင်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ တိုမှတ်တိုင်မှ သံလိုက်သယ်ရင် ၂၁° အထိုက်၊ (မြေပေါ်တိုင်းတွာရ) ၆၅ မီတာအကွာတွင်၊ လန်ဆန် (မဲခေါင်)မြစ် ရေလယ်ကြော မျဉ်းကြောင်း နှင့် နမ့်လ ရေလယ်ကြောမျဉ်းကြောင်း ဆုံသည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၇ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၆ ထိ သံလိုက်ဘယ်ရင်မှာ၊ ၁၇၉.၅' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား အကွာအဝေးမှာ၊ (မြေပေါ်တိုင်းတွာရ) မီတာပေါင်း ၂၆၃ ဖြစ်သည်။

နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၈ မှ နယ်နိမိတ်မှတ်တိုင် အမှတ် ၂၅၉ ထိ ဘယ်ရင်မှန်မှာ၊ ၃၅၄၂၀' ဖြစ်၍၊ ထိုမှတ်တိုင်များစပ်ကြား တိုက်ရိုက်အကွာအဝေးမှာ၊ ကီလိုမီတာပေါင်း ၂၃.၄၂ ဖြစ်သည်။

အပိုင်း ၄။ ။ နယ်နိမိတ်မျဉ်းကြောင်းနှင့် နယ်နိမိတ်မှတ်တိုင်များကို ထိန်းသိမ်းပြုပြင်တားရှိခြင်း။

အပိုင်း ၃၇

စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင်တို့သည်၊ နယ်နိမိတ်မှတ်တိုင်များကို ထိန်းသိမ်းပြုပြင်ထားရှိရမည့်ပြင်၊ ထိုနယ်နိမိတ်မှတ်တိုင်များကို ဖယ်ရှားခြင်း၊ ထိခိုက်ပျက်စီးယိုယွင်းခြင်း၊ သို့တည်းမဟုတ် ချိုးဖဲ့ဖျက်ဆီးခြင်းတို့မှ ကာကွယ်ရန်၊ လိုအပ်သောစီမံချက်များကိုလည်း ပြုလုပ်ရမည်။

မည်သည့်စာချုပ်ဝင် ပြည်ထောင်ကမျှ၊ နယ်နိမိတ်မှတ်တိုင်သစ်များကို၊ မိမိတဦးတည်းသဘောအလျောက် စိုက်လူခြင်းမပြုရ။

အပိုင်း ၃၈

၁။ ။ ထိုနယ်နိမိတ်မှတ်တိုင်များကို ထိရောက်စွာ ထိန်းသိမ်းပြုပြင်ထားရှိရန်အလို့ငှာ၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့သည်၊ ထာဝန်ကို အောက်ပါအတိုင်း ခွဲဝေခံယူရမည်။

- (၁) ပိုင်ပါ (ချီမေလီ) တောင်ကြားလမ်းမှပြန်မာပြည်နှင့်တရုပ်ပြည်စပ်ကြားနယ်နိမိတ်အရှေ့တောင်ဘက်စွန်းထိ တည်ရှိသော နယ်နိမိတ်အစိတ်အပိုင်းတွင်၊ နယ်နိမိတ်မှတ်တိုင်တိုင်ကို အမှတ်စဉ်တခုရေးထိုးထားပါက၊ မည်သည့်နေရာ၌မဆို မ-ဂဏန်းရေးထိုးထားသည့် မှတ်တိုင်များအတွက်၊ မြန်မာဘက်က တာဝန်ယူရမည်။ စုံ-ဂဏန်းရေးထိုးထားသည့် မှတ်တိုင်များအတွက်၊ တရုပ်ဘက်က ထာဝန်ယူရမည်။ ပိုင်ပါ (ချီမေလီ) တောင်ကြားလမ်း မြောက်ဘက်ရှိ အစိတ်အပိုင်းတွင်၊ အမှတ် ၂၇ မှ ၃၄ ထိနှင့် အမှတ် ၄၃ မှ ၄၅ ထိ နယ်နိမိတ်မှတ်တိုင်များအတွက်၊ တရုပ်ဘက်က ထာဝန်ယူရမည်။ အမှတ် ၃၅ မှ ၄၂ ထိနှင့် အမှတ် ၄၆ မှ ၄၇ ထိ နယ်နိမိတ်မှတ်တိုင်များအတွက်၊ မြန်မာဘက်က တာဝန်ယူရမည်။
- (၂) မည်သည့်နေရာ၌မဆို နယ်နိမိတ်မှတ်တိုင် နှစ်တိုင်ကို အမှတ်စဉ်တခုထည်းရေးထိုးထားပါက၊ တရုပ်ပိုင်နယ်ပြေထဲ၌ ကျရောက်တည်ရှိသော မှတ်တိုင်များအတွက်၊ တရုပ်ဘက်က တာဝန်ယူရမည်။ မြန်မာပိုင်နယ်ပြေထဲ၌ ကျရောက်တည်ရှိသော မှတ်တိုင်များအတွက်၊ မြန်မာဘက်က ထာဝန်ယူရမည်။ နယ်နိမိတ်မျဉ်းကြောင်းပေါ်တွင် တည်ရှိသော မှတ်တိုင်များနှင့် စပ်လျဉ်း၍ အမှတ်စဉ်တွင် မ-ဂဏန်းရေးထိုးထားသည့် မှတ်တိုင်များအတွက်၊ မြန်မာဘက်က တာဝန်ယူရမည်။ အမှတ်စဉ်တွင် စုံ-ဂဏန်းရေးထိုးထားသည့် မှတ်တိုင်များအတွက်၊ တရုပ်ဘက်က တာဝန်ယူရမည်။
- (၃) မည်သည့်နေရာ၌မဆို နယ်နိမိတ်မှတ်တိုင်သုံးတိုင်ကို အမှတ်စဉ်တခုထည်း ရေးထိုးထားပါက၊ စာချုပ်ဝင် ပြည်ထောင်အသီးသီးက၊ မိမိပိုင်နယ်ပြေထဲ၌ ကျရောက်တည်ရှိသည့် မှတ်တိုင်များအတွက် အသီးသီးတာဝန်ယူရမည်။

(၄) အထောက်အထား နယ်နိမိတ်မှတ်တိုင်များနှင့်စပ်လျဉ်း၍ အမှတ်စဉ်တွင် မ-ဂဏန်း ရေးထိုးလားသည့် မှတ်တိုင်များအတွက်၊ မြန်မာဘက်က တာဝန်ယူရမည်။ အမှတ် စဉ်တွင် စုံ-ဂဏန်းရေးထိုးထားသည့်မှတ်တိုင်များအတွက်၊ တရုတ်ဘက်က တာဝန်ယူ ရမည်။

နယ်နိမိတ်မှတ်တိုင်တခုခု ဖယ်ရှားထားသည်ကိုသော်၎င်း၊ ထိခိုက်ပျက်စီး ယိုယွင်းနေသည်ကို သော်၎င်း၊ ချိုးဖဲ့ဖျက်ဆီးထားသည်ကိုသော်၎င်း၊ စာချုပ်ဝင် တပြည်ထောင်က တွေ့ရှိလျှင်၊ အခြား စာချုပ်ဝင်တပြည်ထောင်အား ထောလျှင်နိုင်သမျှ ဆောလျှင်စွာ အကြောင်းကြားရမည်။ ထို့ နောက် အဆိုပါနယ်နိမိတ်မှတ်တိုင်ကို ထိန်းသိမ်းပြုပြင်ထားရှိရန်အတွက် တာဝန်ယူရသော ထိုစာချုပ် ဝင် ပြည်ထောင်သည်၊ ထိုနယ်နိမိတ်မှတ်တိုင်ကို မူလစိုက်ထူရာ နေရာဟောင်း၌၊ နဂိုရုံမူလအတိအကျ သတ်မှတ်ထားချက်များအတိုင်း၊ အခြားစာချုပ်ဝင် တပြည်ထောင်၏ ရှေ့မှောက်တွင်၊ ပြန်လည် ထားရှိရန်၊ သို့တည်းမဟုတ် ပြုပြင်ရန်၊ သို့တည်းမဟုတ် ပြန်လည်စိုက်ထူရန်၊ လိုအပ်သည့်စီမံချက်များ ကိုပြုလုပ်ရမည်။

ဖယ်ရှားထားသော၊ သို့တည်းမဟုတ် ထိခိုက်ပျက်စီးယိုယွင်းလျက်ရှိသော၊ သို့တည်းမဟုတ် ချိုး ဖဲ့ဖျက်ဆီးထားသော နယ်နိမိတ်မှတ်တိုင်ကို၊ မူလစိုက်ထူရာ နေရာယောင်းတွင်၊ သဘာဝအကြောင်း များကြောင့် ပြန်လည်မရွှေ့ထားနိုင်လျှင်၊ သို့တည်းမဟုတ် မပြုမြင်နိုင်လျှင်၊ သို့တည်းမဟုတ် မြန်လည် မစိုက်ထူနိုင်လျှင်၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့ ညှိနှိုင်းတိုင်ပင်ကာ အခြားသင့်လျော်သော တနေရာ ကိုရွေးချယ်၍ စိုက်ထူနိုင်သည်။ သို့ရာတွင် ထိုသို့ စိုက်ထူခြင်းကြောင့် နယ်နိမိတ်မျဉ်းကြောင်း တိမ်းစောင်းမြောင်းလဲခြင်းမရှိစေရ။

၂။ ။နယ်နိမိတ်မျဉ်းကြောင်း ပိုမိုပေါ်လွင်ထင်ရှားအောင် ပြုလုပ်ရန်အထို့ငါ၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့သည် မိမိတို့သဘော၌ လိုအပ်သည်ဟုထင်ပြင်သည့် မည်သည့်အခါမဆို၊ နယ်နိမိတ် မျဉ်းကြောင်းပေါ်ရှိ အချို့သောနေရာများ၌ နောက်ထပ် အထောက်အထား မှတ်တိုင်သစ်များကို၊ နောင်အခါ ကာလတွင် ထပ်မံ၍ ပူးတွဲစိုက်ထူနိုင်သည်။

၃။ ။နယ်နိမိတ်မှတ်တိုင်တခု နေရာဟောင်း၌ပြန်လည်ထားရှိခြင်း၊ ပြုပြင်ခြင်း၊ သို့တည်းမဟုတ် ပြန်လည်စိုက်ထူခြင်းကို၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့က ပူးတွဲမှတ်ထမ်းတင်ရမည်။ နယ်နိမိတ် မှတ်တိုင်တိုင်ကို၊ မူလစိုက်ထူရာ နေရာမှလွဲ၍၊ အခြားတနေရာ၌ ပြန်လည်စိုက်ထူလျှင်၊ သို့တည်းမဟုတ် အထောက်အထားမှတ်တိုင်သစ် တတိုင်ကို နောက်ထပ်စိုက်ထူလျှင်၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့ သည်၊ ဤယခုချုပ်ဆိုသော အခြေပြ စာချုပ်အပိုင်း ၃ တွင်ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း၊ ထိုနယ်နိမိတ်မှတ်တိုင်၊ သို့တည်းမဟုတ် ထိုအထောက်အထားမှတ်တိုင်၏ တည်နေရာပေါ်ပြသော စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးရမည့်ပြင်၊ ထိုနယ်နိမိတ်မှတ်တိုင်သစ်၊ သို့တည်းမဟုတ် ထို အထောက်အထားမှတ်တိုင်တည်နေရာ ပေါ်ပြသောပြေပုံကြမ်းများကို စီမံပြုလုပ်ရမည်။ အထက် ပေါ်ပြပါ စာရွက် စာတမ်းများနှင့် ပြေပုံကြမ်းများကို၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့ လက်မှတ်ရေးထိုး ပြီးသည့်အခါ၊ ထိုစာရွက် စာတမ်းများနှင့် ပြေပုံကြမ်းများသည်၊ ဤယခုချုပ်ဆိုသော အခြေပြ စာချုပ် နောက်ဆက်တွဲများဖြစ်လာစေရမည်။

အပိုင်း ၃၉

စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင်တို့သည်၊ ဤယခုချုပ်ဆိုသော အခြေပြစာချုပ် အပိုင်း ၇ ၏ စာပိုဒ် ၄ တွင်ပြဋ္ဌာန်းထားသည့်အထိုင်း၊ နယ်နိမိတ်မျဉ်းကြောင်းကို အလွယ်တကူ မှတ်မိနိုင်စေရန်၊ နယ်နိမိတ်မျဉ်းကြောင်းပေါ်တွင် အချို့သော အစိတ်အပိုင်းများ၌ မိမိတို့ ပူးတွဲစိုက်ပျိုးတားသည့်သစ်ပင်များ ထိခိုက်ပျက်စီးယိုယွင်းစေခြင်းမှသော်၎င်း၊ ခုတ်လှဲခြင်းမှသော်၎င်း၊ ကာကွယ်ရန်၊ လိုအပ်သောစီမံချက်များကို ပြုလုပ်ရမည်။

အထက်ဖော်ပြပါ သစ်ပင်များ ခုတ်လှဲခြင်းခံရလျှင်၊ သို့တည်းမဟုတ် လိခိုက်ပျက်စီး ယိုယွင်းသွားလျှင်၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့သည်၊ ထိုသစ်ပင်များအစား၊ သစ်ပင်သစ်များစိုက်ပျိုးရန် အတွက် လိုအပ်သည်ဟု ထင်မြင်သည့်အတိုင်း စီမံချက်များကို ပူးတွဲပြုလုပ်ရမည်။

နယ်နိမိတ်မျဉ်းကြောင်း ပိုမိုပေါ်လွင်ထင်ရှားအောင် ပြုလုပ်ရန်အလို့ငှါ၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့သည်၊ နောင်အခါကာလတွင် လိုအပ်သည်ဟု ထင်သည့် မည်သည့်အခါမဆို၊ နယ်နိမိတ်မျဉ်းကြောင်းအစိတ်အပိုင်းအချို့တွင် သစ်ပင်အပိုများကို ထပ်မံ၍ ပူးတွဲစိုက်ပျိုးနိုင်သည်။ သို့တည်းမဟုတ် အခြားစီမံချက်များကို ပူးတွဲပြုလုပ်နိုင်သည်။

အပိုင်း ၄၀

စာချုပ် ချုပ်ဆိုသည့်နှစ်ပြည်ထောင်တို့သည်၊ နယ်နိမိတ်မျဉ်းကြောင်း အပြစ်ပြင့် အသုံးပြုသော ပြောင်းများတွင်၊ ရေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထိုပြောင်းများ၊ ကန်သင်းများနှင့် တာတမံများ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန် စီမံချက်များ ပြုလုပ်ရမည်။

အပိုင်း ၄၁

စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင်တို့သည်၊ ဤယခုချုပ်ဆိုသော အခြေပြစာချုပ်အပိုင်း ၃၅ နှင့် ၃၆ များတွင် ဖော်ပြထားသည့် နယ်နိမိတ်မှတ်တိုင်များ၏ တည်နေရာများကို ညွှန်ပြရန် အသုံးပြုသည့် အကိုးအကား အရာဝတ္ထုများ ဖယ်ရှားခြင်း၊ သို့တည်းမဟုတ် ထိခိုက်ပျက်စီးယိုယွင်းခြင်းမရှိစေရန်၊ ကာကွယ်စောင့်ရှောက်ရမည်။

အပိုင်း ၄၂

စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင်တို့သည်၊ နယ်နိမိတ်မြစ်များ၏ ပြစ်ကြောင်းများပြောင်းလဲသွားခြင်းမရှိရအောင် ကာကွယ်နိုင်သမျှ ကာကွယ်ရမည်။ မည်သည့်စာချုပ်ဝင် ပြည်ထောင်ကမျှ၊ နယ်နိမိတ်ပြစ်တခုခုပြစ်ကြောင်းကို တမင်သက်သက် ပြောင်းလဲခြင်းမပြုရ။

နယ်နိမိတ်ခြစ်များ၏ မြစ်ကြောင်းများ ပြောင်းလဲခြင်း၊ မရှိရအောင် ကာကွယ်ရန်အလို့ငှါ၊ စာချုပ် ချုပ်ဆိုသည့် နှစ်ပြည့်ထောင်ထို့သည်၊ လိုအပ်သည်ဟု ၎င်းတို့သဘော၌ ထင်မြင်သည့် စီမံချက် များကို ပူးတွဲပြုလုပ်နိုင်သည်။ စာချုပ်ဝင် တပြည်တောင်က၊ အခြားစာချုပ်ဝင် တပြည်ထောင်အား အကြောင်းကြားပြီးနောက်၊ မိမိပိုင်နယ်ပြေအတွင်း၊ အခြား တပြည်လောင်၏ အကျိုးအခွင့်များကို မလိခိုက်စေဘဲ၊ အလားတူ စီမံချက်များ သီးခြားပြုလုပ်နိုင်သည်။ သို့သော်လည်း တိုသို့စီမံချက်များ ပြုလုပ်ခြင်းကြောင့် အခြားတပြည်လောင်က ဆုံးရှုံးနစ်နာမှု တခုခုခံရလျှင်၊ သင့်လျော်ဘော လျော် ကြေး ပေးရမည်။

နယ်နိမိတ်မြစ်၏ ပြစ်ကြောင်း ပြောင်းလဲသွားလျှင်၊ စာချုပ်ဝင် နှစ်ပြည့်ထောင်တို့က ပူးတွဲ၍ ဖြစ်စေ၊ အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီးနောက်၊ စာချုပ်ဝင် ပြည်ထောင် တခုခုက သီးခြားဖြစ်စေ၊ ထိုနယ်နိမိတ်မြစ်၏ မြစ်ကြောင်းကို၊ မူလမြစ်ကြောင်းအတိုင်း ပြန်၍ဖြစ်အောင်၊ လိုအပ်သော စီမံချက် များ ပြုလုပ်ရမည်။

နယ်နိမိတ်မြစ်၏ ပြစ်ကြောင်းကို၊ ဘဘာဝအကြောင်းများကြောင့် မူလမြစ်ကြောင်းအတိုင်း ပြန်၍ဖြစ်အောင် မပြုလုပ်နိုင်လျှင်၊ ဤနယ်နိမိတ်အစိတ်အပိုင်းသည်၊ ပြန်မာပြည်နှင့် တရပ်ပြည် ချုပ်ဆိုသည့် နယ်နိမိတ်စာချုပ်အပိုဒ် ၈ ပါ မြဋ္ဌာန်းချက်များနှင့်အညီ၊ စာချုပ်ဝင် နှစ်ပြည့်ထောင်တို့ အချင်းချင်း အခြားသဘောတူညီချက်များ မရှိသေးသည့်အခိုက်၊ အပြောင်းအလဲမရှိဘဲ တည်ရှိမြဲ အတိုင်း တည်ရှိစေရမည်။

အပိုဒ် ၄၃

စာချုပ် ချုပ်ဆိုသည့် ပြည်လောင်အသီးသီးသည်၊ နယ်နိမိတ်အမှတ်အသား ပြုလုပ်ထားသည့် အရာဝတ္ထုများကို၊ တမင်ဖယ်ရှားခြင်း၊ ထိခိုက်ပျက်စီး ယိုယွင်းစေခြင်း၊ သို့တည်းမဟုတ် ချိုးဖွဲ့ဖျက်ဆီး ခြင်း ပြုသူတို့အားဖြစ်စေ၊ နယ်နိမိတ်ပြစ်တခုခု၏ မြစ်ကြောင်းကို တမင်သက်သက် မြောင်းလဲခြင်း ပြုသူတို့အားဖြစ်စေ၊ ၎င်းတို့ပြုသည့် အမှု အသီးသီး ကြီးလေးလျှင် ကြီးလေးသည့်အလိုက် အရေး ယူရမည်။

အပိုဒ် ၄၄

စာချုပ် ချုပ်ဆိုသည့် နှစ်ပြည့်ထောင်တို့သည်၊ နှစ်ပြည့်ထောင်စပ်ကြား နယ်နိမိတ်ခြစ်များနှင့် တူးမြောင်းများကို၊ စာချုပ်ဝင် နှစ်ပြည့်ထောင်လုံး အသုံးပြုရမည်ဟုသဘောတူကြသည်။ စာချုပ်ဝင် တပြည်ထောင်သည်၊ နယ်နိမိတ်ပြစ်တွင်းမိမိ၏ ရေအား အသုံးပြုရေး စီမံကိန်းများ၊ ရေပြုန်းတီးခြင်းမှ ကာကွယ် စောင့်ရှောက်ရေးနှင့် ဆည်ပြောင်းဖောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာကွင်း၊ ရေလယ်ကြောများကြောင်းကို ကျော်လွန်သွားရန် လိုအပ်သည်ကို တွေ့ရှိလျှင်၊ အမြားတပြည်တောင် ၏ သဘောတူညီချက်ကို ကြိုတင်ရယူရမည်။

နယ်နိမိတ်မြစ်ရေကို အသုံးပြုခြင်းကြောင့်၎င်း၊ အထက်တွင် ဖော်ပြသည့် ရေအားအသုံးပြုရေး စီမံကိန်းများ၊ ရေပြုန်းတီးခြင်းမှ ကာကွယ်စောင့်ရှောက်ရေး၊ ဆည်ခြောင်းဖောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့်၎င်း၊ နယ်နိမိတ်မျဉ်းကြောင်း သွယ်တန်းမှုအနေအထားကို ပြောင်းလဲခြင်း မရှိစေရ။

အပိုဒ် ၄၅

နယ်နိမိတ်မျဉ်းကြောင်းကို အလွယ်တကူ မှတ်မိစေရန်နှင့် နယ်နိမိတ်မျဉ်းကြောင်း ဖြတ်သန်းသည့်ရွာများ တည်ထွန်း ပေါ်ပေါက်လာခြင်း မရှိစေရန်အလို့ငှါ၊ အိမ်သစ်များကိုသော်၎င်း၊ အခြားထာဝစဉ် အဆောက်အအုံများကိုသော်၎င်း၊ မြေပေါ်တွင် နယ်နိမိတ်မျဉ်းကြောင်း တဘက်တချက် ဆယ်မီတာကွာ ဒေသအတွင်း တည်ဆောက်ခြင်းမပြုရ။

အပိုဒ် ၄၆

ဤ ယခု ချုပ်ဆိုသော အခြေပြစာချုပ် အာဏာတည်လာပြီးသည့်နောက်၊ စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင်တို့သည်၊ နှစ်ပြည်ထောင်စပ်ကြား နယ်နိမိတ်တခုလုံးကို၊ ငါးနှစ်တကြိမ် ပူးတွဲကြည့်ရှုစစ်ဆေးရမည်။ သို့သော်လည်း စာချုပ်ဝင် နှစ်ပြည်ထောင်တို့ သဘောတူသည့်အခါမှန်သမျှ၊ ထိုသို့ ကြည့်ရှုစစ်ဆေးခြင်းကို၊ ရွှေ့ဆိုင်းလိုက် ရွှေ့ဆိုင်းနိုင်သည်။ သို့တည်းမဟုတ် နယ်နိမိတ်အစိတ်အပိုင်းအချို့တွင်သာ စစ်ဆေးခြင်း ပြုလုပ်လိုက် ပြုလုပ်နိုင်သည်။ စာချုပ်ဝင် နှစ်ပြည်ထောင်တို့သည်၊ နယ်နိမိတ်အစိတ်အပိုင်းအချို့ကို ကြားပြတ် ပူးတွဲ ကြည့်ရှု စစ်ဆေးရန် မည်သည့်စာချုပ်ဝင် ပြည်ထောင်ကမဆို တောင်းဆိုသည့်အခါ၊ ထိုသို့ တောင်းဆိုသည့်အတိုင်း ကြည့်ရှုစစ်ဆေးရမည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက်၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့သည်၊ ဤ ယခု ချုပ်ဆိုသော အခြေပြစာချုပ် အပိုဒ် ၃၈၊ ၃၉ နှင့် ၄၂ များပါ ပြဋ္ဌာန်းချက်များနှင့်အညီ၊ လိုအပ်သည်ဟု ၎င်းတို့ သဘော၌ ထင်မြင်သည့်စီမံချက်များကို ပြုလုပ်ရမည်။

ပူးတွဲကြည့်ရှုစစ်ဆေးခြင်း ပြုပြီးသည့်အခါတိုင်း၊ ပူးတွဲ မှတ်တမ်းတင်ရမည့်ပြင်၊ ထိုမှတ်တမ်းများကိုလည်း၊ စာချုပ်ဝင် မြည်ထောင်အသီးသီးက သိမ်းဆည်းထားရမည်။

အပိုဒ် ၄၇

စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင်တို့သည်၊ ဤ ယခု ချုပ်ဆိုသော အခြေပြစာချုပ် အပိုဒ် ၄ ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် ကိစ္စများကို အရေးယူဆောင်ရွက်ရာတွင်၊ တပြည်ထောင်နှင့် တပြည်ထောင် ဆက်သွယ်ရန်၊ သို့တည်းမဟုတ် ညှိနှိုင်းတိုင်ပင်ရန် လိုအပ်သည့်အခါတိုင်း၊ ထိုသို့ဆက်သွယ်ခြင်း၊ သို့တည်းမဟုတ် ညှိနှိုင်းတိုင်ပင်ခြင်းကို၊ စာချုပ်ဝင် နှစ်ပြည်ထောင်တို့က၊ ဤကိစ္စအလို့ငှါ အထူးခန့်ထားသည့် အရာရှိများအား ပြုလုပ်စေရန် သဘောတူကြသည်။

အပိုင်း ၅။ ။ အပြီးသတ်အပိုင်းများ။

အပိုင်း ၄၈

ဤ ယခုချုပ်ဆိုသော အခြေပြစာချုပ်တွင် ဖော်ပြထားသည့်နယ်နိမိတ်မျဉ်းကြောင်း သွယ်တန်းပုံနှင့် နယ်နိမိတ်မှတ်တိုင်များ၏ တည်နေရာများကို၊ ဤ ယခုချုပ်ဆိုသော အခြေပြစာချုပ်နှင့် အတူ ပူးတွဲထားသည့် “ တရပ်-မြန်မာ နယ်နိမိတ်စာချုပ်နှင့် ပူးတွဲပါ အသေးစိတ်မြေပုံများ ” တွင် ဖော်ပြထားသည်။

အထက်ဖော်ပြပါ ပူးတွဲထားသည့် မြေပုံများကို၊ တရပ်-အင်္ဂလိပ်ဘာသာဖြင့်တမျိုး၊ ၎င်းပြင် မြန်မာ-အင်္ဂလိပ်ဘာသာဖြင့်တမျိုး၊ နှစ်မျိုးခွဲ၍ တဘာသာစီ၊ စီစဉ်ရိုက်နှိပ်ထားသည်။ တရပ်-အင်္ဂလိပ်ဘာသာဖြင့် မြေပုံ အပြည့် တစုံတွင် မြေပုံပေါင်း ၁၀၄ ချပ်ပါရှိ၍၊ ၎င်းတို့အနက် ၁၁၅,၀၀၀ စကေးရှိ မြန်မာ-တရပ် နယ်နိမိတ်မျဉ်းကြောင်းတခုလုံး၏ မြေပုံပေါင်း ၇၄ ချပ်၊ ၁၁၅,၀၀၀ စကေးရှိ ရွှေလီမြစ်ဒေသ မြေပုံပေါင်း ၂၅ ချပ်နှင့် ၁၁၅,၀၀၀ စကေးရှိ၊ တာလီ (ကျိုင်းလော) ဒေသ မြေပုံပေါင်း ၅ ချပ်ပါဝင်သည်။ မြန်မာ-အင်္ဂလိပ်ဘာသာဖြင့် ပြေပုံအပြည့်တစုံတွင် မြေပုံပေါင်း ၈၇ ချပ်ပါရှိ၍၊ ၎င်းတို့အနက် ၁၁၅,၀၀၀ စကေးရှိ မြန်မာ-တရပ် နယ်နိမိတ်မျဉ်းကြောင်းတခုလုံး၏ မြေပုံပေါင်း ၅၇ ချပ်၊ ၁၁၅,၀၀၀ စကေးရှိ ရွှေလီမြစ်ဒေသ မြေပုံပေါင်း ၂၅ ချပ်နှင့် ၁၁၅,၀၀၀ စကေးရှိ တာလီ (ကျိုင်းလော) ဒေသ မြေပုံပေါင်း ၅ ချပ် ပါဝင်သည်။

အထက်တွင် ဖော်ပြထားသည့် ပူးတွဲပါ မြေပုံများပေါ်တွင် ပါရှိသော လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် အတိုင်းအတာများမှာ၊ ဤအခြေပြစာချုပ် အပိုင်း ၈ တွင် ရည်ညွှန်းသည့် နယ်နိမိတ်မှတ်တိုင် ၁၂ နေရာအတွက်၊ နက္ခတ္တဗေဒနည်းအရ နှစ်ဦးနှစ်ဘက် ကြည့်ရှုတိုင်းတာ၍ ရရှိသော အတိုင်းအတာများနှင့် ထပ်တူထပ်မျှ ဖြစ်စေရမည်ဟု၊ စာချုပ် ချုပ်ဆိုသည့် နှစ်ပြည်ထောင်တို့ သဘောတူကြသည်။ တရပ်-အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲထားသော မြေပုံများတွင်၊ လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် အတိုင်းအတာများမှာ၊ မြေပေါ် တိုင်းတာရရှိသော အတိုင်းအတာများနှင့် ထပ်တူထပ်မျှဖြစ်သည်။ မြန်မာ-အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲထားသော မြေပုံများတွင်၊ လတ္တီတွဒ် အတိုင်းအတာများမှာ၊ မြေပေါ် တိုင်းတာ ရရှိသော အတိုင်းအတာများနှင့် ယေဘုယျအားဖြင့် ထပ်တူထပ်မျှဖြစ်သော်လည်း၊ လောင်ဂျီတွဒ် အတိုင်းအတာများမှာ၊ အရှေ့ဘက်သို့ ၁၉ စက္ကန့်မှ ၁ မိနစ် ၂၂ စက္ကန့်ထိ ကွဲပြားခြားနားချက်များ ရှိသဖြင့်၊ မြေပေါ် တိုင်းတာရရှိသော အတိုင်းအတာများနှင့် ထပ်တူထပ်မျှ မဖြစ်ချေ။

အပိုင်း ၄၉

ဤ ယခု ချုပ်ဆိုသော အခြေပြစာချုပ်ကို၊ စာချုပ်ဝင် နှစ်ပြည်ထောင်သည် အသီးအသီး၊ မိမိနှင့်သက်ဆိုင်သော တရားဥပဒေကျင့်ထုံးနှင့်အညီ သဘောတူ အတည်ပြုရမည်။ ထို့ပြင် ဤအခြေပြစာချုပ်သည်၊ အဆိုပါ သဘောတူ အတည်ပြုချက် ဖော်ပြသော စာတမ်းများ အပြန်အလှန် ကမ်းလှမ်းသည့် နေ့ရက်တွင် စတင် အာဏာတည်စေရမည်။

၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာပြည်နှင့် တရုတ်မြည် ချုပ်ဆိုသည့် နယ်နိမိတ်စာချုပ် အပိုဒ် ၁၀ နှင့်အညီ၊ ဤ ယခု ချုပ်ဆိုသော အခြေပြစာချုပ်သည်၊ စတင်အာဏာ တည်သည့်အခါ၊ တိုနယ်နိမိတ်စာချုပ်၏ နောက်ဆက်တွဲ ဖြစ်လာစေရမည်ဖြစ်၊ ဤ အခြေပြ စာချုပ်နှင့်အတူ ပူးတွဲပါ မြေပုံများကိုလည်း၊ ထိုနယ်နိမိတ်စာချုပ်နှင့်အတူ ပူးတွဲပါ မူလမြေပုံများ အစား၊ ထည့်သွင်းရမည်။

၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင်၊ ပီကင်းမြို့၌၊ မြန်မာဘာသာဖြင့်၎င်း၊ တရုတ် ဘာသာဖြင့်၎င်း၊ အင်္ဂလိပ်ဘာသာဖြင့်၎င်း၊ စာချုပ်မူရင်းနှစ်စောင်ပြုလုပ်ချုပ်ဆိုကြ၍၊ ထိုသုံးဘာသာ စာချုပ်မူရင်းအားလုံးသည်၊ အညီအမျှ စစ်မှန်သောမူများ ဖြစ်ကြသည်။

(ပုံ) မောင်နု

၁၃/၁၀/၆၁

ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏
အာဏာကုန်လွှဲအပ်ထားသည့် ကိုယ်စားထု

(ပုံ) ချူအင်လိုင်

တရုတ်ပြည်သူ့ သမတနိုင်ငံတော် အစိုးရ၏
အာဏာကုန်လွှဲအပ်ထားသည့် ကိုယ်စားလှယ်

ANNEX A

***Ratifications, accessions, prorogations, etc.,
concerning treaties and international agreements
registered
with the Secretariat of the United Nations***

ANNEXE A

***Ratifications, adhésions, prorogations, etc.,
concernant des traités et accords internationaux
enregistrés
au Secrétariat de l'Organisation des Nations Unies***

ANNEX A

ANNEXE A

No. 1963. INTERNATIONAL PLANT PROTECTION CONVENTION. DONE AT ROME ON 6 DECEMBER 1951¹

N° 1963. CONVENTION INTERNATIONALE POUR LA PROTECTION DES VÉGÉTAUX. CONCLUE À ROME LE 6 DÉCEMBRE 1951¹

ADHERENCE

Instrument deposited with the Director-General of the Food and Agriculture Organization of the United Nations on:

26 May 1976

MEXICO

(With effect from 26 May 1976.)

Certified statement was registered by the Food and Agriculture Organization of the United Nations on 1 July 1976.

ADHÉSION

Instrument déposé auprès du Directeur général de l'Organisation des Nations Unies pour l'alimentation et l'agriculture le :

26 mai 1976

MEXIQUE

(Avec effet au 26 mai 1976.)

La déclaration certifiée a été enregistrée par l'Organisation des Nations Unies pour l'alimentation et l'agriculture le 1^{er} juillet 1976.

¹ United Nations, *Treaty Series*, vol. 150, p. 67; for subsequent actions, see references in Cumulative Indexes Nos. 2 to 5 and 7 to 11, as well as annex A in volumes 752, 754, 763, 774, 786, 794, 805, 834, 842, 846, 891, 936, 940, 955, 963, 972, 974 and 1007.

¹ Nations Unies, *Recueil des Traités*, vol. 150, p. 67; pour les faits ultérieurs, voir les références données dans les Index cumulatifs n^{os} 2 à 5 et 7 à 11, ainsi que l'annexe A des volumes 752, 754, 763, 774, 786, 794, 805, 834, 842, 846, 891, 936, 940, 955, 963, 972, 974 et 1007.

No. 4789. AGREEMENT CONCERNING THE ADOPTION OF UNIFORM CONDITIONS OF APPROVAL AND RECIPROCAL RECOGNITION OF APPROVAL FOR MOTOR VEHICLE EQUIPMENT AND PARTS. DONE AT GENEVA ON 20 MARCH 1958¹

N° 4789. ACCORD CONCERNANT L'ADOPTION DE CONDITIONS UNIFORMES D'HOMOLOGATION ET LA RECONNAISSANCE RÉCIPROQUE DE L'HOMOLOGATION DES ÉQUIPEMENTS ET PIÈCES DE VÉHICULES À MOTEUR. FAIT À GENÈVE LE 20 MARS 1958¹

APPLICATION of Regulations Nos. 15,² 16,³ 17,⁴ 19⁵ and 20⁶ annexed to the above-mentioned Agreement

Notification received on:

28 June 1976

YUGOSLAVIA

(With effect from 27 August 1976.)

Registered ex officio on 28 June 1976.

APPLICATION des Règlements n^{os} 15², 16³, 17⁴, 19⁵ et 20⁶ annexés à l'Accord susmentionné

Notification reçue le :

28 juin 1976

YUGOSLAVIE

(Avec effet au 27 août 1976.)

Enregistré d'office le 28 juin 1976.

¹ United Nations, *Treaty Series*, vol. 335, p. 211; for subsequent actions, see references in Cumulative Indexes Nos. 4 to 11, as well as annex A in volumes 752, 754, 756, 759, 764, 768, 771, 772, 774, 777, 778, 779, 787, 788, 797, 801, 802, 808, 811, 814, 815, 818, 820, 825, 826, 829, 830, 834, 835, 848, 850, 854, 856, 857, 858, 860, 861, 865, 866, 871, 872, 882, 887, 891, 892, 893, 897, 899, 915, 917, 926, 932, 940, 943, 945, 950, 951, 955, 958, 960, 961, 963, 966, 973, 974, 978, 981, 982, 985, 986, 993, 995, 997, 1003 and 1006.

² *Ibid.*, vol. 740, p. 364.

³ *Ibid.*, vol. 756, p. 232.

⁴ *Ibid.*, p. 286.

⁵ *Ibid.*, vol. 768, p. 314.

⁶ *Ibid.*, vol. 774, p. 174.

¹ Nations Unies, *Recueil des Traités*, vol. 335, p. 211; pour les faits ultérieurs, voir les références données dans les Index cumulatifs n^{os} 4 à 11, ainsi que l'annexe A des volumes 752, 754, 756, 759, 764, 768, 771, 772, 774, 777, 778, 779, 787, 788, 797, 801, 802, 808, 811, 814, 815, 818, 820, 825, 826, 829, 830, 834, 835, 848, 850, 854, 856, 857, 858, 860, 861, 865, 866, 871, 872, 882, 887, 891, 892, 893, 897, 899, 915, 917, 926, 932, 940, 943, 945, 950, 951, 955, 958, 960, 961, 963, 966, 973, 974, 978, 981, 982, 985, 986, 993, 995, 997, 1003 et 1006.

² *Ibid.*, vol. 740, p. 365.

³ *Ibid.*, vol. 756, p. 233.

⁴ *Ibid.*, p. 287.

⁵ *Ibid.*, vol. 768, p. 315.

⁶ *Ibid.*, vol. 774, p. 175.

No. 7625. CONVENTION ABOLISHING THE REQUIREMENT OF LEGALISATION FOR FOREIGN PUBLIC DOCUMENTS. OPENED FOR SIGNATURE AT THE HAGUE ON 5 OCTOBER 1961¹

N° 7625. CONVENTION SUPPRIMANT L'EXIGENCE DE LA LÉGALISATION DES ACTES PUBLICS ÉTRANGERS. OUVERTE À LA SIGNATURE À LA HAYE LE 5 OCTOBRE 1961¹

SUCCESSION

Notification received by the Government of the Netherlands on:

10 May 1976

BAHAMAS

Certified statement was registered by the Netherlands on 28 June 1976.

SUCCESSION

Notification reçue par le Gouvernement néerlandais le :

10 mai 1976

BAHAMAS

La déclaration certifiée a été enregistrée par les Pays-Bas le 28 juin 1976.

No. 7794. INTERNATIONAL CONVENTION FOR THE SAFETY OF LIFE AT SEA, 1960. SIGNED AT LONDON ON 17 JUNE 1960²

N° 7794. CONVENTION INTERNATIONALE POUR LA SAUVEGARDE DE LA VIE HUMAINE EN MER, 1960. SIGNÉE À LONDRES LE 17 JUIN 1960²

ACCEPTANCE

Instrument deposited with the Secretary-General of the Inter-Governmental Maritime Consultative Organization on:

18 May 1976

PAPUA NEW GUINEA

(With effect from 18 August 1976.)

Certified statement was registered by the Inter-Governmental Maritime Consultative Organization on 30 June 1976.

ACCEPTATION

Instrument déposé auprès du Secrétaire général de l'Organisation intergouvernementale de la navigation maritime le :

18 mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec effet au 18 août 1976.)

La déclaration certifiée a été enregistrée par l'Organisation intergouvernementale consultative de la navigation maritime le 30 juin 1976.

¹ United Nations, *Treaty Series*, vol. 527, p. 189; for subsequent actions see references in Cumulative Indexes Nos. 8, 9 and 11, as well as annex A in volumes 813, 836, 854, 856, 862, 870, 884, 891, 894, 989 and 993.

² *Ibid.*, vol. 536, p. 27; for subsequent actions, see references in Cumulative Indexes Nos. 7 to 11, as well as annex A in volumes 755, 822, 834, 836, 855, 892, 901, 936, 974 and 982.

¹ Nations Unies, *Recueil des Traités*, vol. 527, p. 189; pour les faits ultérieurs, voir les références données dans les Index cumulatifs n° 8, 9 et 11, ainsi que l'annexe A des volumes 813, 836, 854, 856, 862, 870, 884, 891, 894, 989 et 993.

² *Ibid.*, vol. 536, p. 27; pour les faits ultérieurs, voir les références données dans les Index cumulatifs n° 7 à 11, ainsi que l'annexe A des volumes 755, 822, 834, 836, 855, 892, 901, 936, 974 et 982.

No. 8564. CONVENTION ON FACILITATION OF INTERNATIONAL MARITIME TRAFFIC. SIGNED AT LONDON ON 9 APRIL 1965¹

N° 8564. CONVENTION VISANT À FACILITER LE TRAFIC MARITIME INTERNATIONAL. SIGNÉE À LONDRES LE 9 AVRIL 1965¹

ACCESSION

Instrument deposited with the Secretary-General of the Inter-Governmental Maritime Consultative Organization on:

25 May 1976

INDIA

(With effect from 24 July 1976.)

Certified statement was registered by the Inter-Governmental Maritime Consultative Organization on 30 June 1976.

ADHÉSION

Instrument déposé auprès du Secrétaire général de l'Organisation intergouvernementale consultative de la navigation maritime le :

25 mai 1976

INDE

(Avec effet au 24 juillet 1976.)

La déclaration certifiée a été enregistrée par l'Organisation intergouvernementale consultative de la navigation maritime le 30 juin 1976.

¹ United Nations, *Treaty Series*, vol. 591, p. 265; for subsequent actions, see references in Cumulative Indexes Nos. 8 to 10, as well as annex A in volumes 751, 786, 828, 843, 850, 885, 891, 961 and 973.

¹ Nations Unies, *Recueil des Traités*, vol. 591, p. 265; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 8 à 10, ainsi que l'annexe A des volumes 751, 786, 828, 843, 850, 885, 891, 961 et 973.

No. 9159. INTERNATIONAL CONVENTION ON LOAD LINES, 1966. DONE AT LONDON ON 5 APRIL 1966¹

N° 9159. CONVENTION INTERNATIONALE DE 1966 SUR LES LIGNES DE CHARGE. FAITE À LONDRES LE 5 AVRIL 1966¹

ACCESSION

Instrument deposited with the Secretary-General of the Inter-Governmental Maritime Consultative Organization on:

18 May 1976

PAPUA NEW GUINEA

(With effect from 18 August 1976.)

Certified statement was registered by the Inter-Governmental Maritime Consultative Organization on 30 June 1976.

ADHÉSION

Instrument déposé auprès du Secrétaire général de l'Organisation intergouvernementale consultative de la navigation maritime le :

18 mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec effet au 18 août 1976.)

La déclaration certifiée a été enregistrée par l'Organisation intergouvernementale consultative de la navigation maritime le 30 juin 1976.

No. 9464. INTERNATIONAL CONVENTION ON THE ELIMINATION OF ALL FORMS OF RACIAL DISCRIMINATION. OPENED FOR SIGNATURE AT NEW YORK ON 7 MARCH 1966²

N° 9464. CONVENTION INTERNATIONALE SUR L'ÉLIMINATION DE TOUTES LES FORMES DE DISCRIMINATION RACIALE. OUVERTE À LA SIGNATURE À NEW YORK LE 7 MARS 1966²

ACCESSION

Instrument deposited on:

23 June 1976

ETHIOPIA

(With effect from 23 July 1976.)

Registered ex officio on 23 June 1976.

ADHÉSION

Instrument déposé le :

23 juin 1976

ÉTHIOPIE

(Avec effet au 23 juillet 1976.)

Enregistré d'office le 23 juin 1976.

¹ United Nations, *Treaty Series*, vol. 640, p. 133; for subsequent actions, see references in Cumulative Indexes Nos. 9 to 11, as well as annex A in volumes 763, 771, 790, 797, 834, 836, 850, 883, 901, 936, 945, 952, 961, 970, 982 and 994.

² *Ibid.*, vol. 660, p. 195; for subsequent actions see references in Cumulative Indexes Nos. 10 and 11, as well as annex A in volumes 751, 752, 759, 763, 771, 774, 778, 786, 790, 797, 799, 802, 813, 814, 819, 820, 823, 825, 829, 834, 842, 846, 848, 850, 854, 857, 861, 883, 893, 905, 907, 917, 937, 940, 941, 943, 949, 950, 959, 973, 974, 978, 982, 988, 993, 995 and 1003.

¹ Nations Unies, *Recueil des Traités*, vol. 640, p. 133; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 9 à 11, ainsi que l'annexe A des volumes 763, 771, 790, 797, 834, 836, 850, 883, 901, 936, 945, 952, 961, 970, 982 et 994.

² *Ibid.*, vol. 660, p. 195; pour les faits ultérieurs voir les références données dans les Index cumulatifs nos 10 et 11, ainsi que l'annexe A des volumes 751, 752, 759, 763, 771, 774, 778, 786, 790, 797, 799, 802, 813, 814, 819, 820, 823, 825, 829, 834, 842, 846, 848, 850, 854, 857, 861, 883, 893, 905, 907, 917, 937, 940, 941, 943, 949, 950, 959, 973, 974, 978, 982, 988, 993, 995 et 1003.

No. 12140. CONVENTION ON THE TAKING OF EVIDENCE ABROAD IN CIVIL OR COMMERCIAL MATTERS. OPENED FOR SIGNATURE AT THE HAGUE ON 18 MARCH 1970¹

RATIFICATION

Instrument deposited with the Government of the Netherlands on:

12 May 1976

CZECHOSLOVAKIA

(With effect from 11 July 1976. Signature affixed on 6 February 1975.)

With the following declarations:

[TRANSLATION² — TRADUCTION³]

In adopting this Convention we declare according to Article 16 that evidence may be taken in the territory of the Socialist Republic of Czechoslovakia without prior permission provided the principle of reciprocity is applied. In connection with Article 18 of the said Convention we declare that a diplomatic officer, consular agent or commissioner authorized to take evidence under Articles 15, 16 and 17 may request the competent Czechoslovak court or the Czechoslovak state notary to carry out procedural action and that such a diplomatic officer, consular agent or commissioner will transmit the dossier to that court or notary through the intermediary of the Minister of Justice of the Czech Socialist Republic in Prague or the Minister of Justice of the Slovak Socialist Republic in Bratislava, provided the principle of reciprocity is applied.

The Socialist Republic of Czechoslovakia wishes to state that the provisions of Article 40 of the Convention on the taking of evidence abroad in civil or commercial matters, concluded at The Hague on March 18, 1970,⁴ under which any State may apply the Convention to all territories for the international relations of which it is responsible, are out of date and in contradiction with the United Nations Declaration on the granting of independence to colonial countries and peoples (Resolution No. 1514/XV of December 14, 1960⁵).

Certified statement was registered by the Netherlands on 28 June 1976.

¹ United Nations, *Treaty Series*, vol. 847, p. 231, and annex A in volumes 861, 949 and 1003.

² Translation supplied by the Government of the Netherlands.

³ Traduction fournie par le Gouvernement des Pays-Bas.

⁴ United Nations, *Treaty Series*, vol. 847, p. 231.

⁵ United Nations, *Official Records of the General Assembly, Fifteenth Session, Supplement No. 16 (A/4684)*, p. 66.

N° 12140. CONVENTION SUR L'OBTENTION DES PREUVES À L'ÉTRANGER EN MATIÈRE CIVILE OU COMMERCIALE. OUVERTE À LA SIGNATURE À LA HAYE LE 18 MARS 1970¹

RATIFICATION

Instrument déposé auprès du Gouvernement néerlandais le :

12 mai 1976

TCHÉCOSLOVAQUIE

(Avec effet au 11 juillet 1976. Signature apposée le 6 février 1975.)

Avec les déclarations suivantes :

« En adoptant la présente Convention nous déclarons qu'en accord avec son article 16 les actes d'instruction peuvent être accomplis sur le territoire de la République Socialiste Tchèque sans l'autorisation préalable, à condition de réciprocité. Au sujet de l'article 18 de la même Convention nous déclarons qu'un agent diplomatique ou consulaire ou un commissionnaire autorisé à procéder à un acte d'instruction, conformément aux articles 15, 16 et 17, ont la faculté, à condition de réciprocité, de demander de procéder à un acte judiciaire au tribunal compétent tchécoslovaque ou au notariat d'Etat tchécoslovaque auxquels il passe un acte par l'intermédiaire du Ministère de la Justice de la République Socialiste Tchèque à Prague ou du Ministère de la Justice de la République Socialiste Slovaque à Bratislava.

« La République Socialiste Tchèque déclare que les dispositions de l'article 40 de la Convention sur l'obtention des preuves à l'étranger en matière civile ou commerciale, conclue à La Haye le 18 mars 1970², accordant aux Etats le droit de déclarer que la Convention entre en vigueur pour les territoires qu'ils représentent du point de vue international, sont périmées et en contradiction avec la Déclaration de l'Assemblée Générale de l'O.N.U. sur l'indépendance accordée aux pays et peuples coloniaux (résolution n° 1514/XV en date du 14 décembre 1960³). »

La déclaration certifiée a été enregistrée par les Pays-Bas le 28 juin 1976.

¹ Nations Unies, *Recueil des Traités*, vol. 847, p. 231, et annexe A des volumes 861, 949 et 1003.

² *Ibid.*, vol. 847, p. 231.

³ Nations Unies, *Documents officiels de l'Assemblée générale, quinzième session, Supplément n° 16 (A/4684)*, p. 70.

No. 12951. INTERNATIONAL SUGAR AGREEMENT, 1973. CONCLUDED AT GENEVA ON 13 OCTOBER 1973¹

N° 12951. ACCORD INTERNATIONAL DE 1973 SUR LE SUCRE. CONCLU À GENÈVE LE 13 OCTOBRE 1973¹

DEFINITIVE ACCEPTANCES of Resolution No. 1 of the International Sugar Council adopted on 30 September 1975,² extending the above-mentioned Agreement

ACCEPTATIONS DÉFINITIVES de la résolution n° 1 du Conseil international du sucre en date du 30 septembre 1975², prorogeant l'Accord susmentionné

Notifications received on:

Notifications reçues le :

28 June 1976

28 juin 1976

INDONESIA

INDONÉSIE

(With effect from 28 June 1976.)

(Avec effet au 28 juin 1976.)

YUGOSLAVIA

YUGOSLAVIE

(With effect from 28 June 1976.)

(Avec effet au 28 juin 1976.)

Registered ex officio on 28 June 1976.

Enregistré d'office le 28 juin 1976.

¹ United Nations, *Treaty Series*, vol. 906, p. 69, and annex A in volumes 915, 917, 920, 925, 931, 936, 940, 945, 948, 950, 951, 954, 955, 957, 958, 960, 964, 972, 983, 985, 986, 987, 993, 995, 996, 998, 1001, 1006, 1007, 1008 and 1009.

² *Ibid.*, vol. 993, No. A-12951.

¹ Nations Unies, *Recueil des Traités*, vol. 906, p. 69, et annexe A des volumes 915, 917, 920, 925, 931, 936, 940, 945, 948, 950, 951, 954, 955, 957, 958, 960, 964, 972, 983, 985, 986, 987, 993, 995, 996, 998, 1001, 1006, 1007, 1008 et 1009.

² *Ibid.*, vol. 993, n° A-12951.

No. 13925. CONVENTION ON THE LAW APPLICABLE TO TRAFFIC ACCIDENTS. CONCLUDED AT THE HAGUE ON 4 MAY 1971¹

RATIFICATION

Instrument deposited with the Government of the Netherlands on:

12 May 1976

CZECHOSLOVAKIA

(With effect from 11 July 1976. Signature affixed on 6 February 1975.)

With the following declaration:

[TRANSLATION² — TRADUCTION³]

The Socialist Republic of Czechoslovakia wishes to state that the provisions of Article 19 of the Convention on the law applicable to traffic accidents, concluded at The Hague on May 4, 1971,⁴ under which any State may apply the Convention to all territories for the international relations of which it is responsible, are out of date and in contradiction with the United Nations Declaration on the granting of independence to colonial countries and peoples (Resolution No. 1514/XV of December 14, 1960⁵).

Certified statement was registered by the Netherlands on 28 June 1976.

¹ United Nations, *Treaty Series*, vol. 965, p. 411, and annex A in volume 985.

² Translation supplied by the Government of the Netherlands.

³ Traduction fournie par le Gouvernement des Pays-Bas.

⁴ United Nations, *Treaty Series*, vol. 965, p. 411.

⁵ United Nations, *Official Records of the General Assembly, Fifteenth Session, Supplement No. 16 (A/4684)*, p. 66.

N° 13925. CONVENTION SUR LA LOI APPLICABLE EN MATIÈRE D'ACCIDENTS DE LA CIRCULATION ROUTIÈRE. CONCLUE À LA HAYE LE 4 MAI 1971¹

RATIFICATION

Instrument déposé auprès du Gouvernement néerlandais le :

12 mai 1976

TCHÉCOSLOVAQUIE

(Avec effet au 11 juillet 1976. Signature apposée le 6 février 1975.)

Avec la déclaration suivante :

« La République Socialiste Tchécoslovaque déclare que les dispositions de l'article 19 de la Convention sur la loi applicable en matière d'accidents de la circulation routière, conclue à La Haye le 4 mai 1971², accordant aux Etats le droit de déclarer que la Convention entre en vigueur pour les territoires qu'ils représentent du point de vue international, sont périmées et en contradiction avec la Déclaration de l'Assemblée Générale de l'O.N.U. sur l'indépendance accordée aux pays et peuples coloniaux (résolution n° 1514/XV en date du 14 décembre 1960³). »

La déclaration certifiée a été enregistrée par les Pays-Bas le 28 juin 1976.

¹ Nations Unies, *Recueil des Traités*, vol. 965, p. 411, et annexe A du volume 985.

² *Ibid.*, vol. 965, p. 411.

³ Nations Unies, *Documents officiels de l'Assemblée générale, quinzième session, Supplément n° 16 (A/4684)*, p. 70.

No. 14049. INTERNATIONAL CONVENTION RELATING TO INTERVENTION ON THE HIGH SEAS IN CASES OF OIL POLLUTION CASUALTIES. CONCLUDED AT BRUSSELS ON 29 NOVEMBER 1969¹

N° 14049. CONVENTION INTERNATIONALE SUR L'INTERVENTION EN HAUTE MER EN CAS D'ACCIDENT ENTRAÎNANT OU POUVANT ENTRAÎNER UNE POLLUTION PAR LES HYDROCARBURES. CONCLUE À BRUXELLES LE 29 NOVEMBRE 1969¹

ACCESSION

Instrument deposited with the Secretary-General of the Inter-Governmental Maritime Consultative Organization on:

4 May 1976

TUNISIA

(With effect from 2 August 1976.)

RATIFICATION

Instrument deposited with the Secretary-General of the Inter-Governmental Maritime Consultative Organization on:

1 June 1976

POLAND

(With effect from 30 August 1976.)

Certified statements were registered by the Inter-Governmental Maritime Consultative Organization on 30 June 1976.

ADHÉSION

Instrument déposé auprès du Secrétaire général de l'Organisation intergouvernementale consultative de la navigation maritime le :

4 mai 1976

TUNISIE

(Avec effet au 2 août 1976.)

RATIFICATION

Instrument déposé auprès du Secrétaire général de l'Organisation intergouvernementale consultative de la navigation maritime le :

1^{er} juin 1976

POLOGNE

(Avec effet au 30 août 1976.)

Les déclarations certifiées ont été enregistrées par l'Organisation intergouvernementale consultative de la navigation maritime le 30 juin 1976.

¹ United Nations, *Treaty Series*, vol. 970, p. 211, and annex A in volumes 972, 982, 994, 996 and 1003.

¹ Nations Unies, *Recueil des Traités*, vol. 970, p. 211, et annexe A des volumes 972, 982, 994, 996 et 1003.

No. 14097. INTERNATIONAL CONVENTION ON CIVIL LIABILITY FOR OIL POLLUTION DAMAGE. CONCLUDED AT BRUSSELS ON 29 NOVEMBER 1969¹

N° 14097. CONVENTION INTERNATIONALE SUR LA RESPONSABILITÉ CIVILE POUR LES DOMMAGES DUS À LA POLLUTION PAR LES HYDRO-CARBURES. CONCLUE À BRUXELLES LE 29 NOVEMBRE 1969¹

ACCESSIONS

Instruments deposited with the Secretary-General of the Inter-Governmental Maritime Consultative Organization on:

4 May 1976

TUNISIA

(With effect from 2 August 1976.)

3 June 1976

JAPAN

(With effect from 1 September 1976.)

Certified statements were registered by the Inter-Governmental Maritime Consultative Organization on 30 June 1976.

ADHÉSIONS

Instruments déposés auprès du Secrétaire général de l'Organisation intergouvernementale consultative de la navigation maritime le :

4 mai 1976

TUNISIE

(Avec effet au 2 août 1976.)

3 juin 1976

JAPON

(Avec effet au 1^{er} septembre 1976.)

Les déclarations certifiées ont été enregistrées par l'Organisation intergouvernementale consultative de la navigation maritime le 30 juin 1976.

¹ United Nations, *Treaty Series*, vol. 973, p. 3, and annex A in volumes 974, 982, 991, 994, 1000, 1003 and 1006.

¹ Nations Unies, *Recueil des Traités*, vol. 973, p. 3, et annexe A des volumes 974, 982, 991, 994, 1000, 1003 et 1006.

No. 14151. PROTOCOL AMENDING THE SINGLE CONVENTION ON NARCOTIC DRUGS, 1961. CONCLUDED AT GENEVA ON 25 MARCH 1972¹

N° 14151. PROTOCOLE PORTANT AMENDEMENT DE LA CONVENTION UNIQUE SUR LES STUPÉFIANTS DE 1961. CONCLU À GÈNÈVE LE 25 MARS 1972¹

RATIFICATION

Instrument deposited on:

29 June 1976

TUNISIA

(With effect from 29 July 1976.)

Registered ex officio on 29 June 1976.

RATIFICATION

Instrument déposé le :

29 juin 1976

TUNISIE

(Avec effet au 29 juillet 1976.)

Enregistré d'office le 29 juin 1976.

No. 14152. SINGLE CONVENTION ON NARCOTIC DRUGS, 1961, AS AMENDED BY THE PROTOCOL AMENDING THE SINGLE CONVENTION ON NARCOTIC DRUGS, 1961. DONE AT NEW YORK ON 8 AUGUST 1975²

N° 14152. CONVENTION UNIQUE SUR LES STUPÉFIANTS DE 1961, TELLE QUE MODIFIÉE PAR LE PROTOCOLE PORTANT AMENDEMENT DE LA CONVENTION UNIQUE SUR LES STUPÉFIANTS DE 1961. FAITE À NEW YORK LE 8 AOÛT 1975²

PARTICIPATION in the above-mentioned Convention

Instrument of ratification of the 1972 amending Protocol deposited on:

29 June 1976

TUNISIA

(With effect from 29 July 1976.)

Registered ex officio on 29 June 1976.

PARTICIPATION à la Convention sus-mentionnée

Instrument de ratification du Protocole d'amendement de 1972 déposé le :

29 juin 1976

TUNISIE

(Avec effet au 29 juillet 1976.)

Enregistré d'office le 29 juin 1976.

¹ United Nations, *Treaty Series*, vol. 976, No. I-14151, and annex A in volumes 980, 985, 988, 989, 990, 991, 993 and 1009.

² *Ibid.*, vol. 976, No. I-14152, and annex A in volumes 980, 985, 988, 989, 990, 991, 993 and 1009.

¹ United Nations, *Recueil des Traités*, vol. 976, n° I-14151, et annexe A des volumes 980, 985, 988, 989, 990, 991, 993 et 1009.

² *Ibid.*, vol. 976, n° I-14152, et annexe A des volumes 980, 985, 988, 989, 990, 991, 993 et 1009.

No. 14236. CONVENTION ON THE RECOGNITION OF DIVORCES AND LEGAL SEPARATIONS. CONCLUDED AT THE HAGUE ON 1 JUNE 1970¹

RATIFICATIONS

Instruments deposited with the Government of the Netherlands on:

12 May 1976

CZECHOSLOVAKIA

(With effect from 11 July 1976. Signature affixed on 6 February 1975.)

With the following reservations:

[TRANSLATION² — TRADUCTION³]

In accepting the present Convention we declare that the Socialist Republic of Czechoslovakia reserves the right, under Article 19, paragraph 1, to refuse to recognise a divorce or a legal separation between two spouses who at the time of the divorce or legal separation were nationals of the Socialist Republic of Czechoslovakia and of no other State, and a law other than that indicated by the rules of Czechoslovak private international law was applied, unless the result reached is the same as would have been reached by applying the law indicated by those rules. In conformity with Article 24 we declare that the Convention shall not apply to a divorce or to a legal separation obtained before the date on which it entered into force for the Socialist Republic of Czechoslovakia.

With the following declaration:

[TRANSLATION² — TRADUCTION³]

The Socialist Republic of Czechoslovakia wishes to state that the provisions of Article 29 of the Convention on the recognition of divorces and legal separations, concluded at The Hague on June 1, 1970,⁴ under which any State may apply the Convention to all territories for the international relations of which it is responsible, are out of date and in contradiction with the United Nations Declaration on the granting of independence to colonial countries and peoples (Resolution No. 1514/XV of December 14, 1960).⁵

18 May 1976

SWITZERLAND

(With effect from 17 July 1976. Signature affixed on 23 July 1975.)

With the following reservation:

¹ United Nations, *Treaty Series*, vol. 978, p. 393, and annex A in volume 985.

² Translation supplied by the Government of the Netherlands.

³ Traduction fournie par le Gouvernement des Pays-Bas.

⁴ United Nations, *Treaty Series*, vol. 978, p. 393.

⁵ United Nations, *Official Records of the General Assembly, Fifteenth Session, Supplement No. 16 (A/4684)*, p. 66.

[TRANSLATION¹ — TRADUCTION²]

In conformity with Article 24, paragraph 2, of the Convention, Switzerland reserves the right not to apply the Convention to a divorce or to a legal separation obtained before the date on which it entered into force for Switzerland.

Certified statements were registered by the Netherlands on 28 June 1976.

¹ Translation supplied by the Government of the Netherlands.

² Traduction fournie par le Gouvernement des Pays-Bas.

N° 14236. CONVENTION SUR LA RECONNAISSANCE DES DIVORCES ET DES SÉPARATIONS DE CORPS. CONCLUE À LA HAYE LE 1^{er} JUIN 1970¹

RATIFICATIONS

Instruments déposés auprès du Gouvernement néerlandais le :

12 mai 1976

TCHÉCOSLOVAQUIE

(Avec effet au 11 juillet 1976. Signature apposée le 6 février 1975.)

Avec les réserves suivantes :

« En adoptant la présente Convention nous déclarons que la République Socialiste Tchécoslovaque se réserve selon l'article 19, paragraphe I, le droit de ne pas reconnaître un divorce ou une séparation de corps entre deux époux qui, au moment où il a été acquis, étaient Tchécoslovaques, lorsqu'une loi autre que celle désignée par le droit international privé tchécoslovaque a été appliquée, à moins que cette application n'ait abouti au même résultat que si l'on avait observé cette dernière loi. Conformément aux stipulations de l'article 24 nous déclarons que la Convention ne s'appliquera pas à un divorce ou à une séparation de corps acquis avant la date de son entrée en vigueur pour la République Socialiste Tchécoslovaque. »

Avec la déclaration suivante :

« La République Socialiste Tchécoslovaque déclare que les dispositions de l'article 29 de la Convention sur la reconnaissance des divorces et des séparations de corps, conclue à La Haye le 1^{er} juin 1970², accordant aux Etats le droit de déclarer que la Convention entre en vigueur pour les territoires qu'ils représentent du point de vue international, sont périmées et en contradiction avec la Déclaration de l'Assemblée Générale de l'O.N.U. sur l'indépendance accordée aux pays et peuples coloniaux (résolution n° 1514/XV en date du 14 décembre 1960³). »

18 mai 1976

SUISSE

(Avec effet au 17 juillet 1976. Signature apposée le 23 juillet 1975.)

Avec la réserve suivante :

« Conformément à l'article 24, 2^e alinéa, de la Convention, la Suisse se réserve le droit de ne pas appliquer la Convention à un divorce ou à une séparation de corps acquis avant la date de son entrée en vigueur pour la Suisse. »

Les déclarations certifiées ont été enregistrées par les Pays-Bas le 28 juin 1976.

¹ Nations Unies, *Recueil des Traités*, vol. 978, p. 393, et annexe A du volume 985.

² *Ibid.*, vol. 978, p. 393.

³ Nations Unies, *Documents officiels de l'Assemblée générale, quinzième session, Supplément n° 16 (AJ4684)*, p. 70.

*INTERNATIONAL LABOUR ORGANISATION*¹

No. 585. CONVENTION (No. 2) CONCERNING UNEMPLOYMENT, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS FIRST SESSION, WASHINGTON, 28 NOVEMBER 1919, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946²

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

No. 588. CONVENTION (No. 5) FIXING THE MINIMUM AGE FOR ADMISSION OF CHILDREN TO INDUSTRIAL EMPLOYMENT, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS FIRST SESSION, WASHINGTON, 28 NOVEMBER 1919, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946³

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ Ratification of any of the Conventions adopted by the General Conference of the International Labour Organisation in the course of its first thirty-two sessions, i.e., up to and including Convention No. 98, is deemed to be the ratification of that Convention as modified by the Final Articles Revision Convention, 1961, in accordance with article 2 of the latter Convention (see United Nations, *Treaty Series*, vol. 423, p. 11).

² United Nations, *Treaty Series*, vol. 38, p. 41; for subsequent actions, see references in Cumulative Indexes Nos. 1 to 8 and 11, as well as annex A in volumes 833, 885 and 958.

³ *Ibid.*, p. 81; for subsequent actions, see references in Cumulative Indexes Nos. 2 to 8 and 11, as well as annex A in volume 936.

ORGANISATION INTERNATIONALE DU TRAVAIL¹

N° 585. CONVENTION (N° 2) CONCERNANT LE CHÔMAGE, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA PREMIÈRE SESSION, WASHINGTON, 28 NOVEMBRE 1919, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946²

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

N° 588. CONVENTION (N° 5) FIXANT L'ÂGE MINIMUM D'ADMISSION DES ENFANTS AUX TRAVAUX INDUSTRIELS, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA PREMIÈRE SESSION, WASHINGTON, 28 NOVEMBRE 1919, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946³

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ La ratification de toute Convention adoptée par la Conférence générale de l'Organisation internationale du Travail au cours de ses trente-deux premières sessions, soit jusqu'à la Convention n° 98 inclusivement, est réputée valoir ratification de cette Convention sous sa forme modifiée par la Convention portant révision des articles finals, 1961, conformément à l'article 2 de cette dernière Convention (voir Nations Unies, *Recueil des Traités*, vol. 423, p. 11).

² Nations Unies, *Recueil des Traités*, vol. 38, p. 41; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 1 à 8 et 11, ainsi que l'annexe A des volumes 833, 885 et 958.

³ *Ibid.*, p. 81; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 2 à 8 et 11, ainsi que l'annexe A du volume 936.

No. 590. CONVENTION (No. 7) FIXING THE MINIMUM AGE FOR ADMISSION OF CHILDREN TO EMPLOYMENT AT SEA, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS SECOND SESSION, GENOA, 9 JULY 1920, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946¹

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

No. 591. CONVENTION (No. 8) CONCERNING UNEMPLOYMENT INDEMNITY IN CASE OF LOSS OR FOUNDERING OF THE SHIP, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS SECOND SESSION, GENOA, 9 JULY 1920, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946²

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

¹ United Nations, *Treaty Series*, vol. 38, p. 109; for subsequent actions, see references in Cumulative Indexes Nos. 1 to 8 and 11, as well as annex A in volumes 885 and 936.

² *Ibid.*, p. 119; for subsequent actions, see references in Cumulative Indexes Nos. 1, 3 to 8 and 11, as well as annex A in volumes 885, 936 and 958.

N° 590. CONVENTION (N° 7) FIXANT L'ÂGE MINIMUM D'ADMISSION DES ENFANTS AU TRAVAIL MARITIME, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA DEUXIÈME SESSION, GÈNES, 9 JUILLET 1920, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946¹

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

N° 591. CONVENTION (N° 8) CONCERNANT L'INDEMNITÉ DE CHÔMAGE EN CAS DE PERTE PAR NAUFRAGE, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA DEUXIÈME SESSION, GÈNES, 9 JUILLET 1920, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946²

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 38, p. 109; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 1 à 8 et 11, ainsi que l'annexe A des volumes 885 et 936.

² *Ibid.*, p. 119; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 1, 3 à 8 et 11, ainsi que l'annexe A des volumes 885, 936 et 958.

No. 593. CONVENTION (No. 10) CONCERNING THE AGE FOR ADMISSION OF CHILDREN TO EMPLOYMENT IN AGRICULTURE, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRD SESSION, GENEVA, 16 NOVEMBER 1921, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946¹

No. 594. CONVENTION (No. 11) CONCERNING THE RIGHTS OF ASSOCIATION AND COMBINATION OF AGRICULTURAL WORKERS, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRD SESSION, GENEVA, 12 NOVEMBER 1921, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946²

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ United Nations, *Treaty Series*, vol. 38, p. 143; for subsequent actions, see references in Cumulative Indexes Nos. 1 to 8 and 11, as well as annex A in volumes 885 and 958.

² *Ibid.*, p. 153; for subsequent actions, see references in Cumulative Indexes Nos. 2 to 11, as well as annex A in volumes 833, 885, 917 and 936.

N° 593. CONVENTION (N° 10) CONCERNANT L'ÂGE D'ADMISSION DES ENFANTS AU TRAVAIL DANS L'AGRICULTURE, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TROISIÈME SESSION, GENÈVE, 16 NOVEMBRE 1921, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946¹

N° 594. CONVENTION (N° 11) CONCERNANT LES DROITS D'ASSOCIATION ET DE COALITION DES TRAVAILLEURS AGRICOLES, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TROISIÈME SESSION, GENÈVE, 12 NOVEMBRE 1921, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946²

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 38, p. 143; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 1 à 8 et 11, ainsi que l'annexe A des volumes 885 et 958.

² *Ibid.*, p. 153; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 2 à 11, ainsi que l'annexe A des volumes 833, 885, 917 et 936.

No. 595. CONVENTION (No. 12) CONCERNING WORKMEN'S COMPENSATION IN AGRICULTURE, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRD SESSION, GENEVA, 12 NOVEMBER 1921, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946¹

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

25 May 1976

BAHAMAS

(With effect from 25 May 1976.)

No. 597. CONVENTION (No. 14) CONCERNING THE APPLICATION OF THE WEEKLY REST IN INDUSTRIAL UNDERTAKINGS, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRD SESSION, GENEVA, 17 NOVEMBER 1921, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946²

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ United Nations, *Treaty Series*, vol. 38, p. 165; for subsequent actions, see references in Cumulative Indexes Nos. 1 to 8 and 11, as well as annex A in volumes 885, 903, 936 and 958.

² *Ibid.*, p. 187; for subsequent actions, see references in Cumulative Indexes Nos. 1 to 9 and 11, as well as annex A in volumes 783, 833, 885 and 996.

N° 595. CONVENTION (N° 12) CONCERNANT LA RÉPARATION DES ACCIDENTS DU TRAVAIL DANS L'AGRICULTURE, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TROISIÈME SESSION, GENÈVE, 12 NOVEMBRE 1921, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946¹

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

25 mai 1976

BAHAMAS

(Avec effet au 25 mai 1976.)

N° 597. CONVENTION (N° 14) CONCERNANT L'APPLICATION DU REPOS HEBDOMADAIRE DANS LES ÉTABLISSEMENTS INDUSTRIELS, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TROISIÈME SESSION, GENÈVE, 17 NOVEMBRE 1921, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946²

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 38, p. 165; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 1 à 8 et 11, ainsi que l'annexe A des volumes 885, 903, 936 et 958.

² *Ibid.*, p. 187; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 1 à 9 et 11, ainsi que l'annexe A des volumes 783, 833, 885 et 996.

No. 600. CONVENTION (No. 17) CONCERNING WORKMEN'S COMPENSATION FOR ACCIDENTS, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS SEVENTH SESSION, GENEVA, 10 JUNE 1925, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946¹

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

25 May 1976

BAHAMAS

(With effect from 25 May 1976.)

No. 601. CONVENTION (No. 18) CONCERNING WORKMEN'S COMPENSATION FOR OCCUPATIONAL DISEASES, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS SEVENTH SESSION, GENEVA, 10 JUNE 1925, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946²

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

¹ United Nations, *Treaty Series*, vol. 38, p. 229; for subsequent actions, see references in Cumulative Indexes Nos. 1 to 11, as well as annex A in volumes 903, 958 and 974.

² *Ibid.*, p. 243; for subsequent actions, see references in Cumulative Indexes Nos. 2 to 7, as well as annex A in volumes 783, 833 and 958.

N° 600. CONVENTION (N° 17) CONCERNANT LA RÉPARATION DES ACCIDENTS DU TRAVAIL, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA SEPTIÈME SESSION, GENÈVE, 10 JUIN 1925, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946¹

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

25 mai 1976

BAHAMAS

(Avec effet au 25 mai 1976.)

N° 601. CONVENTION (N° 18) CONCERNANT LA RÉPARATION DES MALADIES PROFESSIONNELLES, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA SEPTIÈME SESSION, GENÈVE, 10 JUIN 1925, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946²

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 38, p. 229; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 1 à 11, ainsi que l'annexe A des volumes 903, 958 et 974.

² *Ibid.*, p. 243; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 2 à 7, ainsi que l'annexe A des volumes 783, 833 et 958.

No. 602. CONVENTION (No. 19) CONCERNING EQUALITY OF TREATMENT FOR NATIONAL AND FOREIGN WORKERS AS REGARDS WORKMEN'S COMPENSATION FOR ACCIDENTS, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS SEVENTH SESSION, GENEVA, 5 JUNE 1925, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946¹

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ United Nations, *Treaty Series*, vol. 38, p. 257; for subsequent actions, see references in Cumulative Indexes Nos. 1 to 11, as well as annex A in volumes 833, 885, 936, 958 and 974.

N° 602. CONVENTION (N° 19) CONCERNANT L'ÉGALITÉ DE TRAITEMENT DES TRAVAILLEURS ÉTRANGERS ET NATIONAUX EN MATIÈRE DE RÉPARATION DES ACCIDENTS DU TRAVAIL, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA SEPTIÈME SESSION, GENÈVE, 5 JUIN 1925, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946¹

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 38, p. 257; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 1 à 11, ainsi que l'annexe A des volumes 833, 885, 936, 958 et 974.

No. 605. CONVENTION (No. 22) CONCERNING SEAMEN'S ARTICLES OF AGREEMENT, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS NINTH SESSION, GENEVA, 24 JUNE 1926, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946¹

No. 609. CONVENTION (No. 26) CONCERNING THE CREATION OF MINIMUM WAGE-FIXING MACHINERY, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS ELEVENTH SESSION, GENEVA, 16 JUNE 1928, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946²

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ United Nations, *Treaty Series*, vol. 38, p. 295; for subsequent actions, see references in Cumulative Indexes Nos. 1, 3 to 8 and 11, as well as annex A in volumes 833, 885, 958 and 974.

² *Ibid.*, vol. 39, p. 3; for subsequent actions, see references in Cumulative Indexes Nos. 1 to 8 and 11, as well as annex A in volumes 777, 783, 789, 823, 885, 936 and 960.

N° 605. CONVENTION (N° 22) CONCERNANT LE CONTRAT D'ENGAGEMENT DES MARINS, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA NEUVIÈME SESSION, GENÈVE, 24 JUIN 1926, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946¹

N° 609. CONVENTION (N° 26) CONCERNANT L'INSTITUTION DE MÉTHODES DE FIXATION DES SALAIRES MINIMA, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA ONZIÈME SESSION, GENÈVE, 16 JUIN 1928, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946²

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 38, p. 295; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 1, 3 à 8 et 11, ainsi que l'annexe A des volumes 833, 885, 958 et 974.

² *Ibid.*, vol. 39, p. 3; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 1 à 8 et 11, ainsi que l'annexe A des volumes 777, 783, 789, 823, 885, 936 et 960.

No. 610. CONVENTION (No. 27) CONCERNING THE MARKING OF THE WEIGHT ON HEAVY PACKAGES TRANSPORTED BY VESSELS, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS TWELFTH SESSION, GENEVA, 21 JUNE 1929, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946¹

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

No. 612. CONVENTION (No. 29) CONCERNING FORCED OR COMPULSORY LABOUR, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS FOURTEENTH SESSION, GENEVA, 28 JUNE 1930, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946²

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ United Nations, *Treaty Series*, vol. 39, p. 15; for subsequent actions, see references in Cumulative Indexes Nos. 1 to 6, 8 and 11, as well as annex A in volumes 796, 833, 885, 917 and 958.

² *Ibid.*, p. 55; for subsequent actions, see references in Cumulative Indexes Nos. 1 to 11, as well as annex A in volumes 833 and 936.

N° 610. CONVENTION (N° 27) CONCERNANT L'INDICATION DU POIDS SUR LES GROS COLIS TRANSPORTÉS PAR BATEAU, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA DOUZIÈME SESSION, GENÈVE, 21 JUIN 1929, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946¹

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

N° 612. CONVENTION (N° 29) CONCERNANT LE TRAVAIL FORCÉ OU OBLIGATOIRE, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA QUATORZIÈME SESSION, GENÈVE, 28 JUIN 1930, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946²

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

25 Mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 39, p. 15; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 1 à 6, 8 et 11, ainsi que l'annexe A des volumes 796, 833, 885, 917 et 958.

² *Ibid.*, p. 55; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 1 à 11, ainsi que l'annexe A des volumes 833 et 936.

No. 624. CONVENTION (No. 42) CONCERNING WORKMEN'S COMPENSATION FOR OCCUPATIONAL DISEASES (REVISED 1934), ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS EIGHTEENTH SESSION, GENEVA, 21 JUNE 1934, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946¹

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

25 May 1976

BAHAMAS

(With effect from 25 May 1977.)

No. 627. CONVENTION (No. 45) CONCERNING THE EMPLOYMENT OF WOMEN ON UNDERGROUND WORK IN MINES OF ALL KINDS, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS NINETEENTH SESSION, GENEVA, 21 JUNE 1935, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946²

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ United Nations, *Treaty Series*, vol. 40, p. 19; for subsequent actions, see references in Cumulative Indexes Nos. 1 to 8 and 11, as well as annex A in volume 958.

² *Ibid.*, p. 63; for subsequent actions, see references in Cumulative Indexes Nos. 1 to 8, as well as annex A in volumes 833, 885, 903, 936, 958, 974, 981 and 1003.

N° 624. CONVENTION (N° 42) CONCERNANT LA RÉPARATION DES MALADIES PROFESSIONNELLES (RÉVISÉE EN 1934), ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA DIX-HUITIÈME SESSION, GENÈVE, 21 JUIN 1934, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946¹

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

25 mai 1976

BAHAMAS

(Avec effet au 25 mai 1977.)

N° 627. CONVENTION (N° 45) CONCERNANT L'EMPLOI DES FEMMES AUX TRAVAUX SOUTERRAINS DANS LES MINES DE TOUTES CATÉGORIES, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA DIX-NEUVIÈME SESSION, GENÈVE, 21 JUIN 1935, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946²

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 40, p. 19; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 1 à 8 et 11, ainsi que l'annexe A du volume 958.

² *Ibid.*, p. 63; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 1 à 8, ainsi que l'annexe A des volumes 833, 885, 903, 936, 958, 974, 981 et 1003.

No. 630. CONVENTION (No. 50) CONCERNING THE REGULATION OF CERTAIN SPECIAL SYSTEMS OF RECRUITING WORKERS, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS TWENTIETH SESSION, GENEVA, 20 JUNE 1936, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946¹

No. 639. CONVENTION (No. 64) CONCERNING THE REGULATION OF WRITTEN CONTRACTS OF EMPLOYMENT OF INDIGENOUS WORKERS, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS TWENTY-FIFTH SESSION, GENEVA, 27 JUNE 1939, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946²

No. 640. CONVENTION (No. 65) CONCERNING PENAL SANCTIONS FOR BREACHES OF CONTRACTS OF EMPLOYMENT BY INDIGENOUS WORKERS, ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS TWENTY-FIFTH SESSION, GENEVA, 27 JUNE 1939, AS MODIFIED BY THE FINAL ARTICLES REVISION CONVENTION, 1946³

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ United Nations, *Treaty Series*, vol. 40, p. 109; for subsequent actions, see references in Cumulative Indexes Nos. 1, 3 to 8 and 11, as well as annex A in volumes 936 and 970.

² *Ibid.*, p. 281; for subsequent actions, see references in Cumulative Indexes Nos. 3 to 8, 10 and 11, as well as annex A in volumes 936 and 970.

³ *Ibid.*, p. 311; for subsequent actions, see references in Cumulative Indexes Nos. 2 to 8, 10 and 11, as well as annex A in volumes 936 and 970.

N° 630. CONVENTION (N° 50) CONCERNANT LA RÉGLEMENTATION DE CERTAINS SYSTÈMES PARTICULIERS DE RECRÛTEMENT DES TRAVAILLEURS, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA VINGTIÈME SESSION, GENÈVE, 20 JUIN 1936, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946¹

N° 639. CONVENTION (N° 64) CONCERNANT LA RÉGLEMENTATION DES CONTRATS DE TRAVAIL ÉCRITS DES TRAVAILLEURS INDIGÈNES, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA VINGT-CINQUIÈME SESSION, GENÈVE, 27 JUIN 1939, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946²

N° 640. CONVENTION (N° 65) CONCERNANT LES SANCTIONS PÉNALES POUR MANQUEMENTS AU CONTRAT DE TRAVAIL DE LA PART DES TRAVAILLEURS INDIGÈNES, ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA VINGT-CINQUIÈME SESSION, GENÈVE, 27 JUIN 1939, TELLE QU'ELLE A ÉTÉ MODIFIÉE PAR LA CONVENTION PORTANT RÉVISION DES ARTICLES FINALS, 1946³

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 40, p. 109; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 1, 3 à 8 et 11, ainsi que l'annexe A des volumes 936 et 970.

² *Ibid.*, p. 281; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 3 à 8, 10 et 11, ainsi que l'annexe A des volumes 936 et 970.

³ *Ibid.*, p. 311; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 2 à 8, 10 et 11, ainsi que l'annexe A des volumes 936 et 970.

No. 792. CONVENTION (No. 81) CONCERNING LABOUR INSPECTION IN INDUSTRY AND COMMERCE. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRTIETH SESSION, GENEVA, 11 JULY 1947¹

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

25 May 1976

BAHAMAS

(With effect from 25 May 1977.)

No. 898. CONVENTION (No. 88) CONCERNING THE ORGANISATION OF THE EMPLOYMENT SERVICE. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRTY-FIRST SESSION, SAN FRANCISCO, 9 JULY 1948²

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ United Nations, *Treaty Series*, vol. 54, p. 3; for subsequent actions, see references in Cumulative Indexes Nos. I to II, as well as annex A in volumes 754, 777, 783, 793, 807, 833, 885, 903, 940, 958, 974 and 981.

² *Ibid.*, vol. 70, p. 85; for subsequent actions, see references in Cumulative Indexes Nos. I to II, as well as annex A in volumes 796, 833, 851, 885, 894, 943, 958 and 981.

N° 792. CONVENTION (N° 81) CONCERNANT L'INSPECTION DU TRAVAIL DANS L'INDUSTRIE ET LE COMMERCE. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TRENTIÈME SESSION, GENÈVE, 11 JUILLET 1947¹

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

25 mai 1976

BAHAMAS

(Avec effet au 25 mai 1977.)

N° 898. CONVENTION (N° 88) CONCERNANT L'ORGANISATION DU SERVICE DE L'EMPLOI. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TRENTE ET UNIÈME SESSION, SAN FRANCISCO, LE 9 JUILLET 1948²

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 54, p. 3; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 1 à 11, ainsi que l'annexe A des volumes 754, 777, 783, 793, 807, 833, 885, 903, 940, 958, 974 et 981.

² *Ibid.*, vol. 70, p. 85; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 1 à 11, ainsi que l'annexe A des volumes 796, 833, 851, 885, 894, 943, 958 et 981.

No. 1341. CONVENTION (No. 98) CONCERNING THE APPLICATION OF THE PRINCIPLES OF THE RIGHT TO ORGANISE AND TO BARGAIN COLLECTIVELY. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRTY-SECOND SESSION, GENEVA, 1 JULY 1949¹

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ United Nations, *Treaty Series*, vol. 96, p. 257; for subsequent actions, see references in Cumulative Indexes Nos. 2 to 11, as well as annex A in volumes 833, 854, 861, 885, 903, 936, 958, 972 and 974.

N° 1341. CONVENTION (N° 98) CONCERNANT L'APPLICATION DES PRINCIPES DU DROIT D'ORGANISATION ET DE NÉGOCIATION COLLECTIVE. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TRENTE-DEUXIÈME SESSION, GENÈVE, 1^{er} JUILLET 1949¹

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 96, p. 257; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 2 à 11, ainsi que l'annexe A des volumes 833, 854, 861, 885, 903, 936, 958, 972 et 974.

No. 1616. CONVENTION (No. 97) CONCERNING MIGRATION FOR EMPLOYMENT (REVISED 1949). ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRTY-SECOND SESSION, GENEVA, 1 JULY 1949¹

No. 1870. CONVENTION (No. 94) CONCERNING LABOUR CLAUSES IN PUBLIC CONTRACTS. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRTY-SECOND SESSION, GENEVA, 29 JUNE 1949²

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ United Nations, *Treaty Series*, vol. 120, p. 71; for subsequent actions, see references in Cumulative Indexes Nos. 2 to 8, 10 and 11, as well as annex A in volumes 958 and 970.

² *Ibid.*, vol. 138, p. 207; for subsequent actions, see references in Cumulative Indexes Nos. 2 to 8, 10 and 11, as well as annex A in volumes 783, 789, 894, 958, 974 and 995.

N° 1616. CONVENTION (N° 97) CONCERNANT LES TRAVAILLEURS MIGRANTS (RÉVISÉE EN 1949). ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TRENTE-DEUXIÈME SESSION, GENÈVE, 1^{er} JUILLET 1949¹

N° 1870. CONVENTION (N° 94) CONCERNANT LES CLAUSES DE TRAVAIL DANS LES CONTRATS PASSÉS PAR UNE AUTORITÉ PUBLIQUE. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TRENTE-DEUXIÈME SESSION, GENÈVE, 29 JUIN 1949²

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 120, p. 71; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 2 à 8, 10 et 11, ainsi que l'annexe A des volumes 958 et 970.

² *Ibid.*, vol. 138, p. 207; pour les faits ultérieurs, voir les références données dans les Index cumulatifs nos 2 à 8, 10 et 11, ainsi que l'annexe A des volumes 783, 789, 894, 958, 974 et 995.

No. 1871. CONVENTION (No. 95) CONCERNING THE PROTECTION OF WAGES. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRTY-SECOND SESSION, GENEVA, 1 JULY 1949¹

No. 2125. CONVENTION (No. 86) CONCERNING THE MAXIMUM LENGTH OF CONTRACTS OF EMPLOYMENT OF INDIGENOUS WORKERS. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRTIETH SESSION, GENEVA, 11 JULY 1947²

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

¹ United Nations, *Treaty Series*, vol. 138, p. 225; for subsequent actions, see references in Cumulative Indexes Nos. 2 to 8, 10 and 11, as well as annex A in volumes 754, 833, 885, 972, 974, 986 and 1003.

² *Ibid.*, vol. 161, p. 113; for subsequent actions, see references in Cumulative Indexes Nos. 4 to 8, 10 and 11, as well as annex A in volumes 885 and 936.

N° 1871. CONVENTION (N° 95) CONCERNANT LA PROTECTION DU SALAIRE. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TRENTE-DEUXIÈME SESSION, GENÈVE, 1^{er} JUILLET 1949¹

N° 2125. CONVENTION (N° 86) CONCERNANT LA DURÉE MAXIMUM DES CONTRATS DE TRAVAIL DES TRAVAILLEURS INDIGÈNES. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TRENTIÈME SESSION, GENÈVE, 11 JUILLET 1947²

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 138, p. 225; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 2 à 8, 10 et 11, ainsi que l'annexe A des volumes 754, 833, 885, 972, 974, 986 et 1003.

² *Ibid.*, vol. 161, p. 113; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 4 à 8, 10 et 11, ainsi que l'annexe A des volumes 885 et 936.

No. 2244. CONVENTION (No. 99) CONCERNING MINIMUM WAGE FIXING MACHINERY IN AGRICULTURE. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRTY-FOURTH SESSION, GENEVA, 28 JUNE 1951¹

No. 2898. CONVENTION (No. 85) CONCERNING LABOUR INSPECTORATES IN NON-METROPOLITAN TERRITORIES. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS THIRTIETH SESSION, GENEVA, 11 JULY 1947²

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

¹ United Nations, *Treaty Series*, vol. 172, p. 159; for subsequent actions, see references in Cumulative Indexes Nos. 2 to 11, as well as annex A in volumes 772, 783, 796, 833, 885 and 958.

² *Ibid.*, vol. 214, p. 33, and annex A in volumes 277, 495, 522, 567, 607 and 885.

N° 2244. CONVENTION (N° 99) CONCERNANT LES MÉTHODES DE FIXATION DES SALAIRES MINIMA DANS L'AGRICULTURE. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TRENTE-QUATRIÈME SESSION, GENÈVE, 28 JUIN 1951¹

N° 2898. CONVENTION (N° 85) CONCERNANT L'INSPECTION DU TRAVAIL DANS LES TERRITOIRES NON MÉTROPOLITAINS. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA TRENTIÈME SESSION, GENÈVE, 11 JUILLET 1947²

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

¹ Nations Unies, *Recueil des Traités*, vol. 172, p. 159; pour les faits ultérieurs, voir les références données dans les Index cumulatifs n° 2 à 11, ainsi que l'annexe A des volumes 772, 783, 796, 833, 885 et 958.

² *Ibid.*, vol. 214, p. 33, et annexe A des volumes 277, 495, 522, 567, 607 et 885.

No. 4648. CONVENTION (No. 105) CONCERNING THE ABOLITION OF FORCED LABOUR. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS FORTIETH SESSION, GENEVA, 25 JUNE 1957¹

RATIFICATIONS

Instruments registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

25 May 1976

BAHAMAS

(With a declaration recognizing that the Bahamas continues to be bound by the obligations arising from the above-mentioned Convention, which the United Kingdom of Great Britain and Northern Ireland had previously declared applicable to the territory of the Bahamas. With effect from 25 May 1976.)

No. 7237. CONVENTION (No. 117) CONCERNING BASIC AIMS AND STANDARDS OF SOCIAL POLICY. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS FORTY-SIXTH SESSION, GENEVA, 22 JUNE 1962²

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

25 May 1976

BAHAMAS

(With effect from 25 May 1977.)

¹ United Nations, *Treaty Series*, vol. 320, p. 291; for subsequent actions, see references in Cumulative Indexes Nos. 4 to 11, as well as annex A in volumes 754, 833, 894, 936 and 958.

² *Ibid.*, vol. 494, p. 249; for subsequent actions, see references in Cumulative Indexes Nos. 7 to 11, as well as annex A in volumes 754, 763, 789, 875 and 885.

N° 4648. CONVENTION (N° 105) CONCERNANT L'ABOLITION DU TRAVAIL FORCÉ. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA QUARANTIÈME SESSION, GENÈVE, 25 JUIN 1957¹

RATIFICATIONS

Instruments enregistrés auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

25 mai 1976

BAHAMAS

(Avec une déclaration reconnaissant que les Bahamas continuent à être liées par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire des Bahamas par le Royaume-Uni de Grande-Bretagne et d'Irlande du Nord. Avec effet au 25 mai 1976.)

N° 7237. CONVENTION (N° 117) CONCERNANT LES OBJECTIFS ET LES NORMES DE BASE DE LA POLITIQUE SOCIALE. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA QUARANTE-SIXIÈME SESSION, GENÈVE, 22 JUIN 1962²

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

25 mai 1976

BAHAMAS

(Avec effet au 25 mai 1977.)

¹ Nations Unies, *Recueil des Traités*, vol. 320, p. 291; pour les faits ultérieurs, voir les références données dans les Index cumulatifs n° 4 à 11, ainsi que l'annexe A des volumes 754, 833, 894, 936 et 958.

² *Ibid.*, vol. 494, p. 249; pour les faits ultérieurs, voir les références données dans les Index cumulatifs n° 7 à 11, ainsi que l'annexe A des volumes 754, 763, 789, 875 et 885.

No. 8279. CONVENTION (No. 122) CONCERNING EMPLOYMENT POLICY. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS FORTY-EIGHTH SESSION, GENEVA, 9 JULY 1964¹

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

1 May 1976

PAPUA NEW GUINEA

(With a declaration recognizing that Papua New Guinea continues to be bound by the obligations arising from the above-mentioned Convention, which Australia had previously declared applicable to the territory of Papua New Guinea. With effect from 1 May 1976.)

No. 9298. CONVENTION (No. 126) CONCERNING ACCOMMODATION ON BOARD FISHING VESSELS. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS FIFTIETH SESSION, GENEVA, 21 JUNE 1966²

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

12 May 1976

NETHERLANDS

(With effect from 12 May 1977.)

¹ United Nations, *Treaty Series*, vol. 569, p. 65; for subsequent actions, see references in Cumulative Indexes Nos. 8 to 11, as well as annex A in volumes 754, 763, 771, 783, 789, 793, 796, 798, 833, 851, 885, 958, 960, 972, 976, 996 and 1003.

² *Ibid.*, vol. 649, p. 229, and annex A in volumes 686, 711, 738, 789, 802, 903, 949 and 958.

N° 8279. CONVENTION (N° 122) CONCERNANT LA POLITIQUE DE L'EMPLOI. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA QUARANTE-HUITIÈME SESSION, GENÈVE, 9 JUILLET 1964¹

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

1^{er} mai 1976

PAPOUASIE-NOUVELLE-GUINÉE

(Avec une déclaration reconnaissant que la Papouasie-Nouvelle-Guinée continue à être liée par les obligations découlant de la Convention susmentionnée, laquelle avait précédemment été déclarée applicable au territoire du Papua-Nouvelle-Guinée par l'Australie. Avec effet au 1^{er} mai 1976.)

N° 9298. CONVENTION (N° 126) CONCERNANT LE LOGEMENT À BORD DES BATEAUX DE PÊCHE. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA CINQUANTIÈME SESSION, GENÈVE, 21 JUIN 1966²

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

12 mai 1976

PAYS-BAS

(Avec effet au 12 mai 1977.)

¹ Nations Unies, *Recueil des Traités*, vol. 569, p. 65; pour les faits ultérieurs, voir les références données dans les Index cumulatifs n°s 8 à 11, ainsi que l'annexe A des volumes 754, 763, 771, 783, 789, 793, 796, 798, 833, 851, 885, 958, 960, 972, 976, 996 et 1003.

² *Ibid.*, vol. 649, p. 229, et annexe A des volumes 686, 711, 738, 789, 802, 903, 949 et 958.

No. 11821. CONVENTION (No. 131) CONCERNING MINIMUM WAGE FIXING, WITH SPECIAL REFERENCE TO DEVELOPING COUNTRIES. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS FIFTY-FOURTH SESSION, GENEVA, 22 JUNE 1970¹

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

12 May 1976

EGYPT

(With effect from 12 May 1977.)

No. 12659. CONVENTION (No. 135) CONCERNING PROTECTION AND FACILITIES TO BE AFFORDED TO WORKERS' REPRESENTATIVES IN THE UNDERTAKING. ADOPTED BY THE GENERAL CONFERENCE OF THE INTERNATIONAL LABOUR ORGANISATION AT ITS FIFTY-SIXTH SESSION, GENEVA, 23 JUNE 1971²

RATIFICATION

Instrument registered with the Director-General of the International Labour Office on:

31 May 1976

PORTUGAL

(With effect from 31 May 1977.)

Certified statements were registered by the International Labour Organisation on 23 June 1976.

¹ United Nations, *Treaty Series*, vol. 825, p. 77, and annex A in volumes 833, 854, 871, 885, 897, 940, 951, 965, 986 and 1003.

² *Ibid.*, vol. 883, p. 111, and annex A in volumes 894, 940, 958, 965, 970, 972, 974, 986, 990, 996 and 1007.

N° 11821. CONVENTION (N° 131) CONCERNANT LA FIXATION DES SALAIRES MINIMA, NOTAMMENT EN CE QUI CONCERNE LES PAYS EN VOIE DE DÉVELOPPEMENT. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA CINQUANTE-QUATRIÈME SESSION, GENÈVE, 22 JUIN 1970¹

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

12 mai 1976

ÉGYPTE

(Avec effet au 12 mai 1976.)

N° 12659. CONVENTION (N° 135) CONCERNANT LA PROTECTION DES REPRÉSENTANTS DES TRAVAILLEURS DANS L'ENTREPRISE ET LES FACILITÉS À LEUR ACCORDER. ADOPTÉE PAR LA CONFÉRENCE GÉNÉRALE DE L'ORGANISATION INTERNATIONALE DU TRAVAIL À SA CINQUANTE-SIXIÈME SESSION, GENÈVE, 23 JUIN 1971²

RATIFICATION

Instrument enregistré auprès du Directeur général du Bureau international du Travail le :

31 mai 1976

PORTUGAL

(Avec effet au 31 mai 1977.)

Les déclarations certifiées ont été enregistrées par l'Organisation internationale du Travail le 23 juin 1976.

¹ Nations Unies, *Recueil des Traités*, vol. 825, p. 77, et annexe A des volumes 833, 854, 871, 885, 897, 940, 951, 965, 986 et 1003.

² *Ibid.*, vol. 883, p. 111, et annexe A des volumes 894, 940, 958, 965, 970, 972, 974, 986, 990, 996 et 1007.

